

# ဝိမာနဝတ္ထုပြုတော်နိဿယ။

နမောတဿ၊ ဘဂဝတော၊ အရဟတော၊ သဗ္ဗာသမ္ဗုဒ္ဓ ဝေ။

၁-အုတ္တိဝိမာန-ဝိဇ္ဇာ-ပဋ္ဌမဝဂ်။

(၁) အလင်္ကာတေ၊ နတ်၌ဖြစ်ကုန်သောတန်ဆာတို့ဖြင့်တန်ဆာဆင်အပ်  
သောကုသိုလ်ရှိသော၊ မထူးမရော၊ နတ်၌ဖြစ်ကုန်သောပန်းတို့ကို ပန်ခြင်း  
ထည်းရှိသော၊ သုဝဏ္ဏ၊ နတ်၌ဖြစ်ကုန်သောအဝတ် အရုံတို့ဖြင့်ကောင်း  
သောအဝတ်အရုံသည်းရှိသော၊ ဒေဝီ၊ နတ်သိဗ္ဗ၊ ဥဋ္ဌာရုံ၊ ကောင်းမြတ်သော၊  
သောဝဏ္ဏမယံ၊ သိင်္ဂီနိကံရွှေစင်အတိသဒ္ဓါသျှင်ဖြစ်သော၊ တေ၊ သင်နတ်သိဗ္ဗ  
၏၊ ဝိဇ္ဇာ၊ ပလ္လင်သဘွယ်ကောင်းစွာထည်သောအင်းယျင်သည်၊ မနောဇဝံ၊ စိတ်  
၏ယျင်ခြင်းကဲ့သို့ယျင်မြန်ခြင်းရှိသည်ဖြစ်၍၊ ယေနကာမံ၊ သင်နတ်သိဗ္ဗ၏အ  
လိုအားလျော်စွာ၊ ဂစ္ဆတိစ၊ သွားလည်းသွား၏၊ အတ္တကုဋံ၊ တိမ်ညွှန်၌၊ ဝိဇ္ဇာ  
ယျင်စစ်ခွယ်သည်၊ ဩတာသတိဇ္ဇဝ၊ ထွန်းပသကဲ့သို့၊ တေ၊ သင်၏၊ ဣဒံဝိဇ္ဇာ၊  
ဤပလ္လင်သဘွယ်ကောင်းစွာထည်သော အင်းယျင်သည်၊ ဩတာသတိစ၊  
ထွန်းထည်းထွန်းပ၏။ ။

မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သိဗ္ဗ၊ ဧက  
န၊ အဘယ်သို့သဘောရှိသော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဧတောဒ  
သော၊ ဤသို့သဘောရှိသောတဆဲနှစ်ယူဇနာတိုင်တိုင် ထွန်းပနိုင်သော၊ ဝ  
ဏ္ဏော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ ဧကန၊ အဘယ်သို့သော  
ကုသိုလ်ကံကြောင့်၊ တေ၊ သင်သည်၊ ဣဝ၊ ဤအရပ်၌၊ လတ္တမဒန်၊ ရအပ်သော၊  
သုစရိတဖလံ၊ သုစရိုက်ကုသိုလ်ကံ၏အကျိုးသည်၊ ဣတ္ထတိ၊ ပြည့်စုံသနည်း၊  
ဧကန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ မနသောပိယာ၊  
စိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေပိ၊ အလုံးစုံကုန်သော၊ ဘော  
ဂါစ၊ အဝတ်တန်ဆာအစရှိကုန်သောအသုံးအဆောင်တို့သည်ထည်း၊ ဥပ္ပဇ္ဇ  
န္တိ၊ ဖြစ်ကုန်သနည်း၊ ။ မဟာနုဘာဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိ  
သောဒေဝီ၊ နတ်သိဗ္ဗ၊ တံ၊ သင့်ကို၊ အဟံ၊ ဝါသည်၊ ပုစ္ဆာမိ၊ မေး၏၊ ကိံ၊ ပုစ္ဆာ  
မိ၊ အဘယ်သို့မေးသနည်း၊ မနုဿဘူတာ၊ လူတို့၌ဖြစ်သည်ရှိသော်လည်းကွင်

သည်း၊ ဘိဝုဉ္ဇံ အဘယ်သို့သော ကုသိုလ်ကံကို၊ အကာသိ၊ ပြုဘူးသနည်း၊  
 ကောန၊ အဘယ်ဘိသော ကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်၊ ဧဝံ၊ ဇာတိတာနု  
 ဘာဝါ၊ ဤသို့ထွန်းပသော တန်ခိုးအာနုဘော်ရှိသည်၊ အသိ၊ ဖြစ်သနည်း၊ ကော  
 န၊ အဘယ်သို့၊ ဟ ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝဇ္ဇော၊ အရောင်  
 အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ပဘာ  
 သာ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ ။

မောဂ္ဂသာနေန၊ အရှင်မဟာမောဂ္ဂထာန်သည်၊ ပုစ္ဆိတာ၊ မိဋ္ဌသံသနုနာပု  
 ဣာဖြင့်မေးအပ်သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းရှိသော၊  
 သာဒေတာ၊ ထိုနတ်ဆွီးသည်၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ယသကမ္မဿ၊  
 အကြင်သို့သော ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊  
 ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြုသောနာကို၊ ပုစ္ဆာ၊ မေးအပ်သည်ရှိသော်၊ ဝိယာ  
 ကာသိ၊ ဖြေကြား၏၊ ကိဝိယာကာသိ၊ အဘယ်သို့ဖြေကြားသနည်း၊ မဟာ  
 နုဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ မနုဿေသံ၊ လူတို့၌၊ မနုဿဘူတာ၊ လူဖြစ်၍ဖြစ်သည်ရှိသော်၊  
 အတ္တာဂတိနံ၊ အိမ်သို့ ထာရောက်ကုန်သော ရဟန်းတို့အား၊ အာသနကံ၊ နေ  
 ရာအင်းပျဉ်ထပ်ကို၊ အဒါသိံ၊ ပေးလှူခဲ့ဘူး၏၊ ဒက္ခိဏေယျ၊ အလှူခံပုဂ္ဂိုလ်  
 တို့ကို၊ ပဉ္စပတိမ္ဘိဟေန၊ ငါးပါးသော တည်ခြင်းဖြင့်၊ အဘိဝါဒယိံ၊ ရှိခိုးခဲ့ဘူး  
 ၏၊ အဗ္ဗလိကံ၊ ထက်အုပ်ချိခြင်းကို၊ အကာသိံ၊ ပြုဘူး၏၊ ယထာနုဘာဝံ၊ အ  
 စွမ်း ယတ္ထိရှိသည်အားထျော်စွာ၊ ဒါနုဗ္ဗ၊ ဆွမ်းအပျော်အစရှိသော လှူငွယ်ဝ  
 ဣ၊ ကိုလည်း၊ အဒါသိံ၊ ပေးလှူခဲ့ဘူး၏။ မဟာနုဘာဝ၊ ကြီးသော တန်  
 ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ကောန၊ ထိုသို့သော ကုသိုလ်ကံ  
 ကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ကောဒိသော၊ ဤသို့သဘောရှိသော တဆဲ့နှစ်  
 ယူနေရာတိုင်တိုင် ထွန်းပနိုင်သော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော  
 ဖြစ်၏၊ ကောန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဣတိ၊ ဤအ  
 ရပ်၌၊ သဗ္ဗမာနံ၊ ရအပ်သော၊ သုစရိတပလံ၊ သုစရိုက်ကုသိုလ်ကံ၏အကျိုး  
 သည်၊ ဣဣတိ၊ ပြည့်စုံ၏၊ ကောန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊  
 အကျွန်ုပ်အား၊ မနုဿဝိယာ၊ စိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေ  
 ကောမိ၊ ခပ်သိမ်းကုန်သော၊ ဘောဂါစ၊ အဝတ်တန်ဆာ၊ အစရှိကုန်သော  
 အသုံးအဆောင်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ ဝိယာကာ  
 သိ၊ ဖြေကြား၏။ မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊  
 ရှင်ရဟန်း၊ ကော၊ သင်အား၊ အဟံ၊ အကျွန်ုပ်သည်၊ အက္ခာမိ၊ ဖြေကြား၏။ ကိ

၂

အက္ခာမိ၊ အဘယံ သိန္ဓြေကြားသနည်း၊ မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်  
 သည်ရှိသော်၊ အဟံ၊ အကျွန်ုပ်သည်။ ယံပုညံ၊ အကြင်နေရာအင် ပျင်စသည်  
 ကံလှူခြင်းရှိခိုးခြင်းစသောကုသိုလ်ကံကို၊ အကာထိ၊ ပြုခဲ့ဘူး၏၊ ဝေဝေ၊ သို့  
 သို့ကုသိုလ်ကံကြောင့်၊ အဟံ၊ အကျွန်ုပ်သည်။ ဇေဝိယံ၊ ဘာသာဝါ၊ ဤသို့  
 ထွန်းပသောတန်ခိုးအာနုဘော်ရှိသည် အဓိ၊ ဖြစ်၏၊ ဝေဝေ၊ ထိုသို့သောကုသိုလ်  
 ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဏ္ဏောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိ  
 သာ၊ ခပ်ထိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပတာဝသတိ၊ ထွန်းပစေနိုင်၏၊  
 ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ ဝိဋ္ဌဝိမာနဝတ္ထု။ နေ  
 ရာအင်းပျဉ်စသည်ကို လှူခြင်းကြောင့် ဗိမာန်ထက်၌ စံရသောဝိဋ္ဌဝိမာန  
 ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးဆုံးခြင်းသို့ရောက်ပြီ။ ။

(၂) မဟာဒူတာဝေ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဒေဝိ၊ နတ်  
 သိန္ဓြေ၊ ဝေဠုရိယမယံ၊ ကျောက်မျက်နှာအထိသာလျှင် ဖြစ်သော၊ ဥဇ္ဇေရံ၊ ပြန်  
 ပြောကြီးကျယ်သော၊ ဇေဝိ၊ သင်နတ်သိန္ဓြေ၏၊ ဝိဋ္ဌံ၊ ပလ္လင်သဘဝဟ်ကောင်းစွာ  
 တည်သောအင်းပျဉ် သည်။ မနောဇေဝိ၊ စိတ်လျှင်ခြင်းကဲ့သို့ လျှင်ခြင်းရှိသည်  
 ဖြစ်၍၊ ယေနကာမံ၊ သင်နတ်သိန္ဓြေ၏အလိုအားလျော်စွာ၊ ဂစ္ဆတိ၊ သွား၏၊ ဝိဇ္ဇု၊  
 လျှင်စစ်နွယ် သည်။ အတ္တကုဋံ၊ သည်သာရောင်ဖြင့် တပ်သောတန်ညွန့်ကို။  
 ဩဘာသတိ၊ ဣဝ၊ ထွန်းပစေသကဲ့သို့၊ အသကံ၊ နတ်ပြည်၌ဖြစ်သော  
 တန်ဆာတို့ဖြင့်တန်ဆာ ဆင်အပ်သောကိုယ်ရှိသော၊ မဇျေရေ၊ နတ်၌ဖြစ်  
 သောပန်းတို့ကို ပန်ဆင်ခြင်းလည်းရှိသော၊ သုဝဏ္ဏ၊ နတ်ပြည်၌ဖြစ်သော  
 အဝတ်အရုံတို့ဖြင့်ကောင်းသော အဝတ်အရုံလည်းရှိသော၊ ဒေဝိ၊ နတ်သိန္ဓြေ၊  
 တံ၊ သင်နတ်သိန္ဓြေသည်။ ဣဝိဋ္ဌံ၊ ဤပလ္လင်ကို၊ ဩဘာသတိ၊ ကိုယ်၏အရောင်  
 အဝတ်ထန်ဆင်း အရောင်တို့ဖြင့် ထွန်းပစေ၏။ ။ မဟာဒူတာဝေ၊ ကြီး  
 သောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝိ၊ နတ်သိန္ဓြေ၊ ကေန၊ အဘယံ သိန္ဓြေ ကုသိုလ်  
 ကံကြောင့်၊ ဝေ၊ သင်အား၊ ဇောဒိ၊ သော၊ ဤသို့သော၊ နိဗ္ဗိတံ၊ သော၊  
 ဝဏ္ဏော၊ အရောင်အဆင်းသည်။ ဇာတော၊ ဖြစ်သနည်း။ ဝေ၊ သင်အား၊ အသေဝိသိ  
 သောကုသိုလ်ကံကြောင့်၊ ဝေ၊ သင်အား၊ ဣဝ၊ ဤအရပ်၌၊ ကတ္တမာမံ၊ မှအပ်  
 သော၊ သုစရိတဖယံ၊ သုစရိတ်ကုသိုလ်ကံ၏ အကျိုးသည်၊ ဣတ္ထံ၊ ပြည်ရပ်  
 သနည်း။ ကေန၊ အဘယံ သိန္ဓြေ ကုသိုလ်ကံကြောင့်၊ ဝေ၊ သင်အား၊ မနု  
 သောဝိယံ၊ စိတ်သည်ချစ်နှစ်သက်မြတ်နိုးအပ်ကုန်သော၊ ဝေ၊ ကေဝိ၊ ဣလံ၊  
 ရံ၊ ကုန်သော၊ ဝေ၊ ဘာဝါ၊ အဘတ်တန်ဆာအစရှိကုန်သောအသုံးအထောက်တို့  
 သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သနည်း။ ။ မဟာဒူတာဝေ၊ ကြီးသောတန်ခိုး

အာနုဘော်ရှိသော၊ ဒေဝီ၊နတ်သွီး၊တံ၊သင်္ဃကိ၊အဟံ၊ငါသည်၊ပုစ္ဆာမိ၊မေး  
 ၏၊ကိံပုစ္ဆာမိ၊ အဘယံသိမေးသနည်း၊ မနုဿတုတာ၊လူ၏ အဖြစ်သို့  
 ရောက်သည်ရှိသော်၊တွံ၊သင်သည်၊ကိံပုညံ၊အဘယံသိသောကုသိုလ်ကံ  
 ကို၊အကာယိ၊ပြုခဲ့ဘူးသနည်း၊ကေန၊အဘယံသိသောကုသိုလ်ကံကြောင့်၊  
 တွံ၊သင်သည်။ ဧဝံဇေလိသာနုဘာဝါ၊ဤသို့ထွန်းပသောတန်ခိုးအာနုဘော်ရှိ  
 သည်၊အသိ၊ဖြစ်သနည်း၊ကေန၊အဘယံသိသောကုသိုလ်ကံကြောင့်၊တေ၊  
 သင်၏၊ဝဇ္ဇော၊စ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊စပ်သိမ်းသော  
 အရပ်မျက်နှာတို့ကို၊ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ဣတိ၊ဤသို့၊ပုစ္ဆာ  
 မိ၊မေး၏။ မောဂ္ဂုသာနေန၊ အရှင်မဟာမောဂ္ဂုသာန်သည်၊ ပုစ္ဆိတာ၊ဒိဋ္ဌ  
 သံသန္ဓနာပုစ္ဆာဖြင့်မေးအပ် သည်ဖြစ်၍၊ အတ္တမနာ၊နှစ်သက်ဝမ်းမြောက်  
 ခြင်းရှိသော၊ သာဒေဝတာ၊ထိုနတ်သွီးသည်၊ ဣဒံဗလံ၊ဤအကျိုးသည်၊ယ  
 သကမ္မာယ၊ အကြင်ကုသိုလ်ကံ၏၊ ဗလံ၊အကျိုးသည်၊ ဟောတိ၊ဖြစ်၏၊  
 ထံကမ္မံ၊ထိုကုသိုလ်ကံကို၊ ပဉ္စ၊အမေးပြုသနာကို၊ ပုစ္ဆာ၊မေးအပ်သည်ရှိ  
 သော်၊ ဝိယာကာယိ၊ဖြေကြား၏၊ ကိံဝိယာကာယိ၊ အဘယံသိဖြေကြား  
 သနည်း၊ မဟာနုဘာဝါ၊ကြီးသော တန်ခိုးအာနုဘော် ရှိသော၊ ဘိက္ခု၊  
 ရှင်ရဟန်း၊အဟံ၊အကျွန်ုပ်သည်၊ မနုဿေသု၊လူတို့၌၊မနုဿ တုတာ၊လူ၏  
 အဖြစ်သို့ရောက်သည် ရှိသော်၊အတ္တ ဂတာနံ၊ အိပ်သို့ဝင်ရောက်သာကုန်  
 သောရဟန်းတို့အား၊အာသနကံ၊နေရာအင်းပျဉ်ငယ်ကို၊အဒါထိံ၊ပေးလှူခဲ့  
 ဘူး၏၊ဒက္ခိဏေယျ၊အလှူခံယူခြင်းငှါ ထိုက်ကုန်သောပုဂ္ဂိုလ်တို့ကို၊ပဉ္စပ  
 တိဋ္ဌိတေန၊ငါးပါးသော ဟည်ခြင်းဖြင့်၊ အဘိဝါဒယိံ၊ရှိခိုးခဲ့ဘူး၏၊အဇ္ဇေထိ  
 ကံ၊လက်အုပ်၍ခြင်းအမှုကို၊အကာယိံ၊ပြုခဲ့ဘူး၏၊ယထာနုဘာဝံ၊စည်းစိမ်  
 ဥစ္စာဟုဆိုအပ်သော အစွမ်းရှိသည်အားသျှော်စွာ။ ဒါနဉ္စ၊စွမ်းအပျော်စ  
 သောလှူဘွယ်ဝတ္ထုကိုလည်း၊အဒါထိံ၊ပေးလှူခဲ့ဘူး၏။ မဟာနုဘာဝါ၊  
 ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ရှင်ရဟန်း၊တေန၊ထိုသို့သော  
 ကုသိုလ်ကံကြောင့်၊ မေ၊အကျွန်ုပ်အား၊ ဧတာဒိသော၊ ဤသို့ သဘောရှိ  
 သော၊ ဝဇ္ဇော၊အရောင်အဆင်းသည်၊ဧတော၊ဖြစ်၏၊ တေန၊ထိုသို့သော  
 ကုသိုလ်ကံကြောင့်၊မေ၊အကျွန်ုပ်အား၊ ဣဝ၊ဤအပုပ်၌၊ လန္တုမာနံ၊ရအပ်  
 သော၊သုစရိတဗလံ၊ သုစရိက်ကုသိုလ်ကံ၏အကျိုးသည်၊ ဣတ္ထိတိ၊ပြည့်စုံ  
 ၏၊ တေန၊ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊အကျွန်ုပ်အား၊ မနုဿဝိ  
 ယာ၊စိတ်သည်ချစ်နှစ်သက် အပ်ကုန်သော၊ယောကေမိ၊အလုံးစုံကုန်သော၊  
 ဘောဂါစ၊အဝတ်တန်ဆာအစရှိကုန်သောအသုံးအဆောင်တို့သည်လည်း။

၂၅

ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ ဝိယာကာသိ၊ ဖြေကြား၏၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေ၊ သင်အား၊ အဟံ၊ အကျွန်ုပ်သည်၊ အက္ခာမိ၊ ဖြေကြား၏၊ ကိံ အက္ခာမိ၊ အဘယ်သို့ဖြေကြားသနည်း။ မနုဿဘုဘာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ အဟံ၊ အကျွန်ုပ်သည်၊ ယံပုညံ၊ အကြင်နေရာအင်းပျဉ်ကိုလျှင်ခြင်းစသော ကုသိုလ်ကံကို၊ အာကာသိ၊ ပြုခဲ့ဘူး၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဧဝံ ဇလိတာနုဘာဝါ၊ ဤသို့ထွန်းပသောတန်ခိုး အာနုဘော်ရှိသည်၊ အမ္ဘိ၊ ဖြစ်၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဈောစ၊ အရောင်အဆင်းသည်ထည်း၊ သဗ္ဗဒိဿ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ ဝိဇ္ဇာမာနဝတ္ထု၊ နေရာအင်းပျဉ်စသည်ကိုလျှင်ခြင်းကြောင့်မိမိမာန်ထက်နှစ်ခုသောဝိဇ္ဇာမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၃) မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သမီး၊ သောဝဇ္ဈမယံ၊ သိင်္ဂီနိက်ရွှေစင်အော်သာလျှင်ဖြစ်သော၊ ဥဇ္ဇာရံ၊ ပြန်ပြောကြီးကျယ်သော၊ တေ၊ သင်၏၊ ဝိဇ္ဇာပလ္လင်သဘွယ်ကောင်းစွာတည်သောအင်းပျဉ်သည်၊ မနောဇဝံ၊ စိတ်၏လျှင်ခြင်းကဲ့သို့လျှင်မြန်ခြင်းရှိသည်ဖြစ်၍၊ ဇေယနကာမံ၊ သင်၏အလိုအားထောက်စွာ၊ ဝဇ္ဈတိ၊ သွား၏၊ ဝိဇ္ဇာ၊ လျှင်စစ်နွယ်သည်၊ အတ္တကုဋံ၊ ဆည်းသောရောင်ဖြင့် တပ်သောတိပ်ညွန့်ကို၊ ဩဘာသတိ၊ ဣဝံ၊ ထွန်းပစေသကဲ့သို့၊ အလကံတေ၊ နတ်၌ဖြစ်သော တန်ခိုးတို့ဖြင့် တန်ခိုးပာဆင်အပ်သော ကိုယ်ရှိသော၊ မထုဓဇေ၊ နတ်၌ဖြစ်သောပန်းတို့ကို ပန်ဆင်ခြင်း ထည်းရှိသော၊ သုဝဇ္ဈော၊ နတ်၌ဖြစ်သော အဝတ်အရုံတို့ဖြင့် ကောင်းသောအဝတ်အရုံထည်းရှိသော၊ ဒေဝီ၊ နတ်သမီး၊ တံ၊ သင်သည်၊ ဣမံ ဝိဇ္ဇာ၊ ဤပလ္လင်သဘွယ်ကောင်းစွာတည်သောအင်းပျဉ်ကို၊ ဩဘာသတိ၊ ထွန်းပစေနိုင်၏။ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သမီး၊ နောန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဇေတဝိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဈော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ် သနည်း၊ ဧကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဣမံ၊ ဤအရပ်၌၊ ထတ္တမာနံ၊ ရအပ်သော၊ သုစရိတပလံ၊ သုစရိုက်ကုသိုလ်ကံ၏ အကျိုးသည်၊ ဣဇ္ဈတိ၊ ပြည့်စုံသနည်း၊ ဧကေန၊ အဘယ်သို့ သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ မနုဿာဝိယာ၊ စိတ်သည်ချစ်နှစ်သက်

အပ်ကုန်သော၊ ယေကေဝိ၊ အလုံးစုံကုန်သော၊ ဘောဂါဝ၊ အသုံးအဆောင်  
 တို့သည်လည်း၊ ဥပ္ပန္နိ၊ ဖြစ်ကုန်သနည်း၊ မဟာနူဘာဝ၊ ကြီးသော  
 တန်ခိုး အာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သမီး၊ တံ၊ သင့်ကို၊ အဟံ၊ ငါသည်၊  
 ဝုစ္ဆာမိ၊ မေး၏၊ ကိံ ဝုစ္ဆာမိ၊ အဘယ်သို့မေးသနည်း၊ မနုဿဘူတာ၊ လူ၏  
 အဖြစ်သို့ရောက်သည်ရှိသော်၊ တွံ၊ သင်သည်၊ ကိံ ဝုတ္တံ၊ အဘယ်သို့သော  
 ကုသိုလ်ကံကို၊ အာကာသိ၊ ပြုခဲ့ဘူးသနည်း၊ ကေန၊ အဘယ်သို့သောကု  
 သိုလ်ကံကြောင့်၊ တွံ၊ သင်သည်၊ ဧဝံဇလိတာနူဘာဝ၊ ဤသို့ထွန်းပသော  
 တန်ခိုးအာနု ဘော်ရှိသည်၊ အထိ၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော  
 ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝတ္ထောဝ၊ အရှင်အဆင်းသည်လည်း၊  
 သဗ္ဗဒိဿ၊ ခပ်ထိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပ  
 စေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ဝုစ္ဆာမိ၊ မေး၏၊ မေဝဂ္ဂလာ နေန၊ အရှင်  
 မဟာမေဝဂ္ဂလာန်သည်၊ ဝုတ္တိတာ၊ မေးအပ်သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်  
 ဝမ်းမြောက်ခြင်းရှိသော၊ သဒဒေဝတာ၊ ထိုနတ်သမီးသည်၊ ဣဒံဗလံ၊ ဤအ  
 ကျိုးသည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ဗလံ၊ အကျိုးသည်၊  
 ဘောတိ၊ ဖြစ်၏၊ တံကမ္မံထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြုသနာကို၊ ဝုဠာ၊  
 မေးအပ်သည်ရှိသော်၊ ဝိသာကာသိ၊ ဖြေကြားပြီ၊ ကိံဝိသာကာသိ၊ အ  
 ဘယ်သို့ဖြေသနည်း၊ မဟာနူဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊  
 ဘိက္ခု၊ ရှင်ရဟန်း၊ ယေန၊ အကြင်ကုသိုလ်ကံ၏ အကျိုးအားဖြင့်၊ အဟံ၊  
 အကျွန်ုပ်သည်၊ ဧဝံဇလိတာနူဘာဝ၊ ဤသို့ထွန်းပသောတန်ခိုး အာနုဘော်  
 ရှိသည်၊ အမိ၊ ဖြစ်၏၊ ဣဒံဗလံ၊ ဤအကျိုးသည်၊ မမ၊ အကျွန်ုပ်၏၊ အပ္ပဿ၊  
 အနည်း ဝယ်မျှသော၊ ကမ္မဿ၊ ကုသိုလ်ကံ၏၊ ဗလံ၊ အကျိုးတည်း၊  
 မဟာ နူဘာဝ၊ ကြီးသော တန်ခိုးအာနုဘော် ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊  
 အဟံ၊ အကျွန်ုပ်သည်၊ မနုဿသု၊ လူတို့၌၊ မနုဿဘူတာ၊ လူ၏အဖြစ်သို့  
 ရောက်သည်ရှိသော်၊ ဝုရိမာယဇာတိယာ၊ ရှေးတဝ၌၊ မနုပထောကော၊  
 လူပြည်၌၊ ဝိဂုဇံ၊ ရာဂစသောအညစ်အကြေးမှကင်းသော၊ ဝိပ္ပသန္တံ၊ ကိလေ  
 သဟည်းဟူသော ထွင်ချောက်ချားခြင်းမရှိသည်၏ အဖြစ်ကြောင့်ကြည်  
 လင်သော၊ အနာဝိလံ၊ ကာမဝိတက်စသောမိစ္ဆာသင်္ကပ္ပ မရှိခြင်းကြောင့်  
 နောက်ကျူခြင်းမရှိသော၊ ဘိက္ခု၊ ရဟန်းကို၊ အဒ္ဓသံ၊ မြင်၏၊ အဟံ၊ အကျွန်ုပ်  
 သည်၊ ပသန္တာ၊ ပုံကြည်သောစိတ်ရှိသည်ဖြစ်၍၊ သကေဟိ၊ မိမိဥစ္စာဖြစ်ကုန်  
 သော၊ ပါဏိတိ၊ လက်တို့ဖြင့်၊ တဿ၊ ထိုရဟန်းအား၊ ဝိဇ္ဇံ၊ ကြိတ်နွယ်ဖြင့်ဖွဲ့  
 ရှက်အပ်သော အင်းပျဉ်ကို၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏၊ မဟာနူဘာဝ၊

☰

ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရဟန်း၊ တေ၊ ထိုသို့သော  
 ကုသိုလ် ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဇော၊ ဝိသော၊ ဤသို့သော  
 သော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာ၊ တော၊ ဖြစ်၏၊ တေ၊ ထိုသို့သော  
 ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဣ၊ ဤအရင်၌၊ လတ္တမာနံ၊ ရအပ်  
 သော၊ သုစရိတဖလံ၊ သုစရိတ်ကုသိုလ်ကံ၏အကျိုးသည်၊ ဣတ္ထတိ၊ ပြည့်စုံ  
 ၏၊ တေ၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ မနုဿာဝိ  
 ယာ၊ မိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေမိ၊ အလုံးစုံကုန်သော၊  
 ဘောဂါမ၊ အသုံးအစောင်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့  
 ဝိယာကာယိ၊ ဖြေကြား၏၊ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိ  
 သော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေ၊ သင်အား၊ အဟံ၊ အကျွန်ုပ်သည်၊ အက္ခာမိ၊ ဖြေ  
 ကြား၏၊ ကံ၊ အက္ခာမိ၊ အဘယံ၊ အဘယ်သို့ဖြေကြားသနည်း၊ မနုဿာဘူတာ၊  
 လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ အဟံ၊ အကျွန်ုပ်သည်၊ ယံ၊ ယခု၊ အကြင်  
 နေရာအင်းပျဉ်ကိုလှူခြင်းအစရှိသောကုသိုလ်ကံကို၊ အကာယိ၊ ပြုခဲ့တူး၏၊  
 တေ၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဇေ၊ ဇလိတနု  
 ဘာဝါ၊ ဤသို့ထွန်းပသောတန်ခိုးအာနုဘော်ရှိသည်၊ အမ္ဘိ၊ ဖြစ်၏၊ တေ၊ ထိုသို့  
 သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇော၊ အရောင်အဆင်းသည်  
 လည်း၊ သဗ္ဗိဒါ၊ ခပ်သိမ်းကုန်သော အရပ်များနှာတို့ကို၊ ဟာ၊ သတိ၊  
 ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏၊ တတိယံ၊ သုံးခု  
 မြောက်သော၊ ဝိဇ္ဇာဝိမာနဝတ္ထု၊ နေရာအင်းပျဉ်စသည်ကို လှူခြင်းကြောင့်မိ  
 မာနံထက်၌စံရသောဝိဇ္ဇာဝိမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

(၄) မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဇေ၊ ဝိ၊ နတ်သွီး  
 ဝေဇ္ဇု၊ ရိယမယံ၊ ကျောက်များရှစ်အတိသောချင်ဖြစ်သော၊ ဥဇ္ဇာရံ၊ ပြန်ပြော  
 ကြီးကုယ်သော၊ တေ၊ သင်၏၊ ဝိဇ္ဇာ၊ ပလ္လင်သဘွယ်ကောင်းစွာတည်သောအင်း  
 ပျဉ်သည်၊ မနောဇေ၊ မိတ်၏လှူခြင်းကဲ့သို့လှူခြင်းမြန်းခြင်းရှိသည်ဖြစ်၍၊ ယေ  
 နကာမံ၊ သင်၏အလိုအားထျော်စွာ၊ ဝတ္ထတိ၊ သွား၏၊ ဝိဇ္ဇု၊ လှုပ်စစ်နှုတ်သည်၊  
 အတ္တကုဋံ၊ ဆည်သာရောင်ဖြင့်တပ်သောတိပ်ညွန့်ကို၊ ဩဘာသတိ၊ ဣ၊  
 ထွန်းပစေသကဲ့သို့၊ အလကံ၊ နတ်၌ဖြစ်သောတန်ခိုးတို့ဖြင့် တန်ခိုး  
 ဆင်အပ်သောကိုယ်ရှိထသော၊ မဇ္ဈေ၊ နတ်၌ဖြစ်သောပန်းတို့ကိုပန်ဆင်  
 ခြင်းလည်းရှိထသော၊ သုဝဇ္ဇော၊ နတ်၌ဖြစ်သောအဝတ်အရုံတို့ဖြင့်ကောင်း  
 သောအဝတ်အရုံလည်းရှိသော၊ ဇေ၊ ဝိ၊ နတ်သွီး၊ တံ၊ သင်သည်၊ ဣ၊ မိတ်၌ ဤ  
 ပလ္လင်သဘွယ်ကောင်းစွာတည်သောအင်းပျဉ်ကို၊ ဩဘာသတိ၊ ထွန်းပ

စေ၏။ မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်  
 သွီး၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်နတ်သွီးအား၊  
 ကောဒိသော၊ ဤသို့သဘောရှိသော၊ ဝဗ္ဗောစ၊ အရောင်အဆင်းသည်၊ ဇာ  
 တေ၊ ဖြစ်သနည်း။ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်  
 နတ်သွီးအား၊ ဣဓ၊ ဤအရပ်၌၊ ဣတ္တမာနံ၊ ရအပ်သော၊ သုစရိတပလံ၊ သုစရိုက်  
 ကုသိုလ်ကံ၏အကျိုးသည်၊ ဣတ္ထာ၊ ပြည့်စုံသနည်း။ ကေန၊ အဘယ်သို့သော  
 ကုသိုလ်ကံကြောင့်၊ တေ၊ သင်နတ်သွီးအား၊ မနုသောဝိယာ၊ စိတ်သည်ချစ်  
 နှစ်သက်အပ်ကုန်သော၊ ယေကေမိ၊ အလုံးရုံကုန်သော၊ တောဂါဝ၊ အသုံးအ  
 ဆောင်တို့သည်သည်၊ ဥပ္ပန္နန္တိ၊ ဖြစ်ကုန် သနည်း။ မဟာနူဘာဝေ၊ ကြီးသော  
 တန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သွီး၊ တံ၊ သင့်ကို၊ အဟံ၊ ငါသည်၊ ပုစ္ဆာမိ  
 မေး၏၊ ကိံ ပုစ္ဆာမိ၊ အဘယ်သို့မေးသနည်း၊ မနုဿဘုတာ၊ လူ၏အဖြစ်သို့  
 ရောက်သည်ရှိသော်၊ တွံ၊ သင်နတ်သွီးသည်၊ ကိံ ပုညံ၊ အဘယ်သို့သော  
 ကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူးသနည်း။ ကေန၊ အဘယ်သို့သောကုသိုလ်  
 ကံကြောင့်၊ တွံ၊ သင်နတ်သွီးသည်၊ ဇေံဇလိတာနူဘာဝါ၊ ဤသို့ထွန်းပသော  
 တန်ခိုးအာနုဘော်ရှိသည်၊ အဟိ၊ ဖြစ်သနည်း။ ကေန၊ အဘယ်သို့သောကု  
 သိုလ်ကံကြောင့်၊ တေ၊ သင်နတ်သွီး၏၊ ဝဗ္ဗောစ၊ အရောင်အဆင်းသည်  
 သည်း၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပဘာ၊ သတိ၊ ထွန်း  
 ပနိုင်စေသနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ မောဂ္ဂဿနေန၊ အရှင်မ  
 ဟာမောက္ခဿာန်သည်၊ ပုစ္ဆိတာ၊ မေးအပ်သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်  
 ဝမ်းမြောက်ခြင်းရှိသော၊ သာဒေဝတာ၊ ထိုနတ်သွီးသည်၊ ဣဒံပလံ၊ ဤအကျိုး  
 သည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊  
 ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စံ၊ အမေးပြုသနောကို၊ ပုဗ္ဗာ၊ မေးအပ်  
 သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ကိံ ဝိယာကာသိ၊ အဘယ်သို့ဖြေ  
 ကြားသနည်း။ မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊  
 ရှင်ရဟန်း၊ ယေန၊ အကြင်ကုသိုလ်ကံ၏အကျိုးအားဖြင့်၊ အဟံ၊ အကျွန်ုပ်  
 သည်၊ ဇေံဇလိတာနူဘာဝါ၊ ဤသို့ထွန်းပသောတန်ခိုးအာနုဘော်ရှိသည်၊ အ  
 မှိ၊ ဖြစ်၏၊ ဣဒံပလံ၊ ဤအကျိုးသည်၊ မမ၊ အကျွန်ုပ်၏၊ အပ္ပဿ၊ အနည်းငယ်  
 မျှသော၊ ကမ္မဿ၊ ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးတည်း။ မဟာနူဘာဝေ၊  
 ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်  
 သည်၊ မနုသောဘု၊ ထုတို့၌၊ မနုဿဘုတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊  
 ပုရိမာယဇာတိယာ၊ ရှေးဘဝ၌၊ မနုဿလောကေ၊ လူပြည်၌၊ ဝိရဇံ၊ ရာဇအစ



ရှိသော အညစ်အကြေးမှကင်းသော၊ ဝိပဿန္တံ၊ ကိလေသာတည်းဟူသော  
 ထွင်းချောက်ချားခြင်းမရှိသော ကြောင့်ကြည်စင်သော၊ အနာဝိလံ၊ ကာမ  
 သင်္ကပ္ပစသောမိစ္ဆာသင်္ကပ္ပမရှိခြင်းကြောင့်မနောက်ကျသော၊ ဘိက္ခု၊ ခု  
 ဟန်းကို၊ အဒ္ဓသံ၊ မြင်၏၊ အဟံ၊ အကျွန်ုပ်သည်၊ ပဿန္တာ၊ ယုံကြည်သောစိတ်  
 ရှိသည်ဖြစ်၍၊ သကောဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏိဘိ၊ ထက်တို့ဖြင့်၊ ဝိဇ္ဇာ၊  
 ကြိတ်ခွယ်ဖြင့် ဖွဲ့ရှက်အပ်သောအင်ယျဉ်ကို၊ တဿ၊ ထိုရဟန်းအား၊ အဒါယိံ  
 ပေးလှူခဲ့ဘူး၏၊ မဟာနုဘာဝ၊ ကြီးသောစာန်ခိုး အာနုဘော် ရှိသော၊  
 ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား  
 တောဒိသော၊ ဤသို့သောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာ  
 တော၊ ဖြစ်၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊  
 ဣ၊ ဤအရပ်၌၊ ထဗ္ဗမာနံ၊ အပ်သော၊ သုစရိတပထံ၊ သုစရိတ်ကုသိုလ်ကံ  
 ၏ အကျိုးသည်၊ ဣဇ္ဈာ၊ ပြည့်စုံ၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊  
 မေ၊ အကျွန်ုပ်အား၊ မနုဿေဝိယာ၊ စိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊  
 ယေကေမိ၊ အလုံးစုံကုန်သော၊ တောဂါစ၊ အသုံးအဆောင်တို့သည်လည်း၊  
 ဥပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ဣ၊ ဤသို့၊ ဝိသကာသိ၊ ဖြေကြား၏၊ မဟာနုဘာ  
 ဝ၊ ကြီးသောစာန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေ၊ သင်အား၊  
 အဟံ၊ အကျွန်ုပ်သည်၊ အက္ခာမိ၊ ဖြေကြား၏၊ ကိံ၊ အက္ခာမိ၊ အတယ်သို့ဖြေ  
 ကြားသနည်း၊ မနုဿေဘူတာ၊ လူ၏အဖြစ်သို့ ရောက်သည် ရှိသော်၊ အဟံ၊  
 အကျွန်ုပ်သည်၊ ယံ၊ ယုံသည်၊ အကြင်နေရာအင်းယျဉ်ကို လှူခြင်းအစရှိသောကု  
 သိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူး၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊  
 အဟံ၊ အကျွန်ုပ်သည်၊ ဇေဇလိတာနုဘာဝါ၊ ဤသို့ထွန်းပသောစာန်ခိုးအာနု  
 ဘော်ရှိသည်၊ အမိ၊ ဖြစ်၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အ  
 ကျွန်ုပ်၏၊ ဝဇ္ဇော၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်ဝမ်း  
 ကုန်သောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣ၊ ဤသို့၊  
 အက္ခာမိ၊ ဖြေကြား၏၊ စတုတ္ထံ၊ ထေးရေမြောက်သော၊ ဝိဇ္ဇာမာနဝတ္ထု၊ နေ  
 ရာအင်းယျဉ်စသည်ကို လှူခြင်းကြောင့်မိမာနထက်၌ စံရသော ဝိဇ္ဇာမာန  
 ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၅) ပရမိပဒ္ဓပတ္တက္ခိ၊ ကြာရှက်နှင့်တူသောမျက်စိရှိသော၊ ဒေဝိ၊ နတ်  
 သို့၊ ဝရာရောဘော၊ တက်စီးအပ်သောယဉ်မြတ်ဖြစ်သော၊ နာနာရတနကမ္မ  
 နော၊ အထူးထူးသောရတနာရှိကုန်သော ဆင်တန်ဆာတို့ဖြင့် ဖွဲ့အပ်သော  
 ကိုယ်ရှိသော၊ ရူပိယော၊ နှစ်သက်ထွယ်လည်းရှိသော၊ တေ၊ သင်နတ်သို့၏။

ကုဉ္ဇရော၊ သင်သည်။ အာကာသမိ၊ ကောင်းကင်၌၊ သမိဟတိ၊ တက်စီးကုန်  
 သောသူတို့အားချောက်ချားခြင်းကိုမပြုမူ၍၊ ကောင်းစွာ သွား၏။ ပဒုမပဗ္ဗ  
 ပတ္တက္ခိ၊ ကြာရှက်နှင့်တူသောမျက်စိရှိသော၊ ဒေဝီ၊ နတ်သမီး၊ ပဒုမိ၊ ပဒုမာအ  
 ဆင်းနှင့်တူသော ဦးကင်းအဆင်းရှိသော၊ ပဒုမုပ္ပထဇုတိ၊ နှစ်နှစ်ဖြစ်  
 လောပဒုမာကြာပန်းတို့၏ပြီးပြီးဖြတ်ထွက်သောအရေးကိုလည်းဆောင်  
 ထားသော၊ ပဒုမာပုဏ္ဏားဘိကိဏ္ဏဂေါ၊ ပဒုမာကြာချပ်ပစ္စိ ဝတ်မှုတို့ဖြင့်  
 ကက်ရိုးကျင်မှဖြင့်သောကိုယ်လည်းရှိသော၊ သောဝတ္ထုပေါက္ခရမာ  
 လော၊ အမြင့်ပြီးသောကြာပန်းကိုလည်းဆောင်ထားသော၊ တေ၊ သင်နတ်သမီး  
 ၏၊ ဝါရုဏော၊ ဆင်သည်။ မဒုမာနုသဗ္ဗံ၊ မြေကိုခံကုန်သောကြီးစွာကုန်သော  
 ပဒုမာတို့ဖြင့်ဖြင့်သော၊ ပဒုမပတ္တဝါတုသိတံ၊ အထူးထူးသောအဆင်းတို့  
 ဖြင့်တပ်သောအဆင်းရှိကုန်သောထိုမှ၍မှလည်းကုန်သောမဒုမာကြာချပ်  
 တို့ဖြင့်တန်ဆာ ဆင်အပ်သည်ဖြစ်၍လည်း၊ ဝိတံ၊ တည်သော၊ မဂ္ဂံ၊ ခရီးကို၊  
 အနုတ္တိ၊ တက်စီးကုန်သော သူတို့အားချောက်ချားခြင်းကိုမပြုမူ၍၊ ဝတ္ထု၊  
 သာယာဖြည်းညှင်းစွာ၊ မိတံ၊ မနှေးမလျှင်ပမာဏနှင့်ယှဉ်သည်သောလျှင်ဖြစ်  
 ၍ ဝတ္ထုဘိ၊ သွား၏။ ပတ္တမမာနာ၊ သွားသော၊ တဿ၊ ထိုဆင်သည်သော  
 ရထိဿာရာ၊ နှလုံးမွေ့လျော်ဘွယ်ရှိကုန်သော၊ သောဝတ္ထုကံ သာ၊ ရွှေဖြင့်ပြီး  
 ကုန်သောဆည်းလည်းကြီးတို့ကို၊ ဝတ္ထုန္တိ၊ ရအပ်ကုန်၏၊ ပဗ္ဗဝိဟော၊ ဝါးပါး  
 သောအင်္ဂါရှိသော၊ တုရိယေ၊ တုရိယမျိုး၌၊ နိဗ္ဗေတိ၊ သော၊ သာယာနာပျော်  
 ဘွယ်ရှိသောအသံကို၊ သုယုတိယဿ၊ ကြားအပ်သကဲ့သို့၊ တေသံ၊ ထို  
 ဆည်းလည်းကြီးတို့၏၊ နိဗ္ဗေတိ၊ သော၊ နာပျော်ဘွယ်ရှိသောအသံကို၊ သုယု  
 တိ၊ ကြားအပ်၏။ ပဒုမပတ္တက္ခိ၊ ကြာရှက်နှင့်တူသောမျက်စိရှိသော၊ ဒေ  
 ဝီ၊ နတ်သမီး၊ တဿနာဂဿ၊ ထိုဆင်ပြောင်၏၊ ခန္ဓမ္မိ၊ ကျောက်ကုန်းလည်ကုပ်  
 ၌၊ သုဝိ၊ ဝတ္ထု၊ စင်ကြယ်သန့်ရှင်းသော အဝတ်အရုံရှိသော၊ အလင်္ကာ၊  
 နတ်နှစ်နှစ်ကုန်သောတန်ဆာတို့ဖြင့် ဆင်အပ်သောကိုယ်ရှိသော၊ တံ၊ သင်  
 နတ်သမီးသည်၊ မဟန္တိ၊ အရေးအတွက်စည်းစိမ်ချမ်းသာ ရှစ်ပါးတို့ဖြင့်များ  
 မြက်သော၊ အတ္တရာသပဏ်၊ နတ်သမီးအပေါင်းကို၊ ဝဏ္ဏေန၊ အဆင်းသဏ္ဍာန်  
 ရှစ်ပါးဖြင့်၊ အဘိရာစသိ၊ သာလွန်၍တင့်တယ်၏။ ပဒုမပတ္တက္ခိ၊ ကြာ  
 ရှက်နှင့်တူသော မျက်စိရှိသော၊ ဒေဝီ၊ နတ်သမီး၊ အနုပထံ၊ ဤအကျိုးသည်၊  
 တေ၊ သင်နတ်သမီး၏၊ ဒါနဿ၊ လှူဘွယ်ဝတ္ထု တို့ကိုပေးလှူကြောင်းဖြစ်သော  
 ဒါနကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသော၊ အထော၊ ထိုသို့မဟုတ်မူ၊ ဝိထဿ  
 ဝါပန၊ ကိုယ်အစရှိသည်တို့ကို စောင့်စည်းခြင်းကြောင့် ဖြစ်သောဝိယကု

သိုလ်ကံ၏၊ ပလံ၊ အကျိုး ဘော၊ အထော၊ ထိုသို့မဟုတ်မူ၊ အဗ္ဗာဓိကမ္မဿ၊  
လက်အုပ်ချိ၍ အရိ အသေပြုကြောင်းဖြစ်သော ကုသိုလ်ကံ၏၊ ပလံ၊ အကျိုး  
လော၊ ပုစ္ဆိတာ၊ ဝါမေးအပ်သော၊ တံ၊ သင်နတ်သို့သည်၊ တံ၊ ထိုအကြောင်း  
အရာကို၊ မေ၊ ဝါအား၊ အက္ခာဟိ၊ ဖြေကြားလော၊ မောက္ခလာနေန၊ အရှင်  
မဘာမောဂ္ဂဏာနံသည်၊ ပုစ္ဆိတာ၊ မေးအပ်သည်ဖြစ်၍၊ အတ္ထမနာ၊ နှစ်သက်  
ဝမ်းမြောက်ခြင်းရှိသော၊ သာဒေဝတာ၊ ထိုနတ်သို့သည်၊ ဣဒံ၊ ဤအ  
ကျိုးသည်၊ ယသကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟော  
တိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြုသောနာကို၊ ပုဋ္ဌာ၊ မေးအပ်  
သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ကိံ ဝိယာကာသိ၊ အဘယ်သို့ဖြေ  
ကြားသနည်း၊ ဣန္ဒြေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရိမာယဒေဝတိ  
ယ၊ ရှေးဘဝ၌၊ မနုဿာလောကော၊ လူ့ပြည်၌၊ ဂုဏသမ္ပန္နံ၊ အလုံးစုံသောသာ  
ဝက၏ကျေးဇူးတို့နှင့် ပြည့်စုံသော၊ ဈာယိံ၊ အာရမ္မဏပုပ္ဖိန္ဒြားနုဗျာန်ဝေက္ခ  
ဏပုပ္ဖိန္ဒြားနုဗျာန်ပါးဖြင့်ကသိုက်စသော အခရံ၊ အနိစ္စအစရှိသောလက္ခဏာ  
ကိုရှုလေ့ရှိသော၊ ဈာနရတံ၊ ဈာန်၌ မွေ့လျော်သော၊ သတံ၊ သုပ္ပုရိသံ၊ သူတော်  
ကောင်းဖြစ်သော၊ ဘိက္ခု၊ ရဟန်းကို၊ ဒိသ္မာနံ၊ မြင်၍၊ ပုပ္ဖိတိကိဗ္ဗိ၊ ကြာပဒ  
မာပန်းတို့ဖြင့်မြှုပ်နှံသော၊ ဒုဿသတံ၊ ပုဆိုးဖြူဖြင့်အထက်၌ ခင်းအပ်သော၊  
အာသနံ၊ နေရာအင်းယှဉ်ကို၊ အဒ္ဓံ၊ ထိုပေးလှူခဲ့ဘူး၏၊ မဟာပနုဘာဝ၊ ကြီး  
သောတန်ခိုးအာနုဘော်ရှိသော၊ ဣန္ဒြေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊  
ပသန္တာ၊ ယုံကြည်လေ့ပစ်တံရှိ သည်ဖြစ်၍၊ သကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊  
ပါဏိသိ၊ လက်တို့ဖြင့်၊ ပဒုမကဿပထော၊ ပဒုမာကြားစည်းမှ၊ ဥပနံ၊ ပဒုမ  
မာလံ၊ ထက်ဝက်သောပဒုမာကြာပန်းကို၊ ပဒတ္တဟိ၊ အသီးအသီးရွှေအပ်  
ကုန်ပြီးသောပွင့်ချပ်တို့နှင့်၊ သဒ္ဓိံ၊ တက္ခ၊ အစသနဿ၊ သာရိပုတ္တရာအရှင်  
မြတ်၏နေရာအင်းယှဉ်၏၊ သမန္တတော၊ ထက်ဝန်းကျင်မှ၊ အတ္ထ ကိရိသံ၊  
ကြပြန်ခဲ့ဘူး၏၊ မဟာပနုဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊  
ဣန္ဒြေ၊ အရှင်ဘုရား၊ ဤဒိသံ၊ ဤသို့သဘောရှိသော၊ ဣဒံ၊ ဤအကျိုး  
သည်၊ မေ၊ အကျွန်ုပ်၏၊ ကုသလဿ၊ အပြစ်မရှိသောကောင်းကျိုးကို ဝေး  
ခြင်းလက္ခဏာရှိသော၊ တဿ၊ ကမ္မဿ၊ ထိုနေရာအင်းယှဉ် စသည်ကိုပေးလှူ  
ခြင်းပဒုမာကြာ ပန်းတို့ဖြင့်ပူဇော်ခြင်းပသောကုသိုလ်ကံ၏၊ ပလံ၊ အကျိုး  
တည်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဒေဝါနံ၊ နတ်တို့သည်၊ သတ္တရာစ၊ အရိအသေ  
ပြုအပ်သည်လည်း၊ အမှိ၊ ဖြစ်၏၊ ဂရုကာရာစ၊ အလေ့အမြတ်ပြုအပ်သည်  
လည်း၊ အမှိ၊ ဖြစ်၏၊ အပစ်တာစ၊ ပူဇော်အပ်သည်လည်း၊ အမှိ၊ ဖြစ်၏။



မဟာနူဘာဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘန္တေ၊ အရှင်ဘုရား၊  
 ယော၊ အကြင်သူသည်၊ ဗသန္ဓော၊ သဒ္ဓါယုကြည်သော စိတ်ရှိသည်ဖြစ်၍၊  
 သမာပိရတ္တာနံ၊ ကောင်းစွာကိလေသာတို့မှလွတ်ကုန်ပြီးသော၊ ဗြဟ္မစာရီနံ၊  
 မြတ်သော အကျင့်ကို ကျင့်စေ့ ရှိကုန်သော၊ သန္တာနံ၊ သူတော်ကောင်း  
 တို့အား၊ အာသနံ၊ နေရာကို၊ ဝေဒဇ္ဇာ၊ အကယ်၍ ပေးလှူငြားနံ၊ အဟံ၊  
 အကျွန်ုပ်သည်၊ အာသနဒါနေန၊ နေရာအင်းပျဉ်ကိုပေးလှူခြင်းကြောင့်၊ ဇေရ  
 ဟိ၊ သရုအခါ၌၊ နန္ဒာမိယထာ၊ မွေ့လျော်သကဲ့သို့၊ သေဝပိ၊ ထိုသူသည်လည်း  
 နန္ဒေ၊ မွေ့လျော်ရရာ၏၊ တသ္မာဟိတသ္မာဝေ၊ ထိုကြောင့်သာလျှင်၊ အတ္ထ  
 ကာမေန၊ မိမိ၏စီးအပွားကိုအလိုရှိသော၊ မဟာတ္ထံ၊ အကျိုး၏များမြတ်  
 သည်၏ အဖြစ်ကိုလည်း၊ အဘိသင်္ခိဘာ၊ တောင့်တသောသူသည်၊ သရီရန္တိ  
 မခေရီနံ၊ အဆုံးဖြစ်သောကိုယ်ကိုဆောင်ကုန်သော၊ ဝိကာသဝါနံ၊ ရဟန္တာ  
 တို့အား၊ အာသနံ၊ နေရာသည်၊ ဒါတဗ္ဗံ၊ ပေးလှူအပ်သည်၊ ဟောတံ၊ ဖြစ်၏၊  
 ဗဗ္ဗမံ၊ ငါးခုမြောက်သော၊ ကုဉ္ဇရပိမာနဝတ္ထု၊ နေရာအင်းပျဉ် စသည်ကိုလှူခဲ့  
 တူးသော ကြောင့်အထူးထူးသော ရတနာရှိကုန်သော ဆင်တန်ဆာထို့ဖြင့်  
 ဗ္ဗံအပ်သောကိုယ်ရှိသောနတ်ထီး၏ကုဉ္ဇရပိမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်း  
 သို့ရောက်ပြီ။ ။

(၆) မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ နာရီ နတ်ထီး၊  
 တံ၊ သင်သည်၊ သုဝဏ္ဏဆဒနံ၊ ရွှေနိပလံတို့ဖြင့်ရိုးရိအပ်သော၊ နာဝံ၊ လေ့သို့၊  
 အာရုပ္ပာ၊ တက်၍၊ တိဗ္ဗသိ၊ တည်၏၊ ပေါက္ခရဏံ၊ ရေကန်သို့၊ အဘိရုတိယာ  
 မွေ့လျော်ပျော်ရွှင်ခြင်းငှါ၊ ဩဂါဟသိ၊ သက်ဝင်၏၊ ပဒမံ၊ ငွေရိုးမြညှာရ  
 တနာအရွက် ရွှေချက်ဝတ္ထံဝတ်မှုရှိသောကြာပဒုမာကို၊ ပါဏိနာ၊ လက်ဝဲ  
 ထက်ဖြင့်၊ ခရိန္ဒသိ၊ ဆွတ်ဖြတ်၏၊ မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာနု  
 ဘော်ရှိသော၊ ဒေဝီ၊ နတ်ထီး၊ ကေန၊ အတယ်သို့သော ကုသိုလ်ကံကြောင့်၊  
 တေ၊ သင်အား၊ တေ၊ ဒိသေ၊ ဤသို့သဘောရှိသော၊ ဝဇ္ဇေဝ္ဗာ၊ အရောင်အ  
 ဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ ကေန၊ အတယ်သို့သော ကုသိုလ်ကံ  
 ကြောင့်၊ တေ၊ သင်အား၊ ဣ၊ ဤအရပ်၌၊ ထပ္ပမာနံ၊ ရအပ်သော၊ သုစရိတ  
 ဖလံ၊ သုစရိတ်ကုသိုလ်၏အကျိုးသည်၊ ဣန္ဒြိယံ၊ ပြည့်စုံသနည်း၊ ကေန၊ အ  
 တယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ မနုသောပိယာ၊ စိတ်  
 သည် ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေစိ၊ အလုံးစုံကုန်သော၊ ဘေးဂါ  
 စ၊ သုံးအဆောင်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ အဖြစ်ကုန်သနည်း၊ မဟာ  
 နူဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်ထီး၊ တံ၊ သင့်ကို။

အဟံ၊ ငါသည်၊ ပုစ္ဆာမိ၊ မေး၏၊ ကိံ ပုစ္ဆာမိ၊ အဘယ်သို့ မေးသနည်း၊  
မနုဿတုဘာ၊ လူ၏အဖြစ်သို့ရောက်သည် ရှိသော်၊ တွံ၊ သင်သည်၊ ကိံ  
ပုညံ၊ အဘယ်သို့သော ကုသိုလ်ကံကို၊ အာကာသိ၊ ပြုကဲ့ဘူး သနည်း၊  
ကောန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တွံ၊ သင်သည်၊ ဧဝံ ဧဝိ  
တာနုဘာဝေါ၊ ဤသို့ထွန်းပသော ထန်ခိုးအာနုဘော်ရှိသည်၊ အထိ၊ ဖြစ်  
သနည်း၊ ကောန၊ အဘယ်သို့သော ကုသိုလ် ကံကြောင့်၊ တေ၊ သင်၏၊  
ဝဏ္ဏာစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်း၊ ကုန်သောအ  
ရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပ စေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာ  
မိ၊ မေး၏၊ မောဂ္ဂသာနေန၊ အရှင်မဟာ မောဂ္ဂလာန်သည်၊ ပုစ္ဆိတာ၊ မေး  
အပ်ကုန် သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက် ဝမ်းမြောက်ခြင်းရှိသော၊ သာ  
ဒေဝတာ၊ ထိုနတ်သွီးသည်၊ ဣဒံ ဗလံ၊ ဤအကျိုးသည်၊ ယသ၊ ကမ္မဿ၊  
အကြင်ကုသိုလ်ကံ၏၊ ဗလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကု  
သိုလ်ကံကို၊ ပဉ္စ၊ အမေးပြုသနားကို၊ ပုဋ္ဌာ၊ မေးအပ်သည်ရှိသော်၊ ဝိယာ  
ကာသိ၊ ဖြေကြား၏၊ ကိံ ဝိယာကာသိ၊ အဘယ်သို့ ဖြေကြားသနည်း၊  
မဟာနုဘာဝ၊ ကြီးသော ထန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊  
အဟံ၊ အကျွန်ုပ်သည်၊ မနုဿေသု၊ လူတို့၌၊ မနုဿတုဘာ၊ လူ၏အဖြစ်သို့  
ရောက်သည်ရှိသော်၊ ပုရိမာယဇာတိယာ၊ ရှေးဘဝ၌၊ မနုဿလောကော၊  
လူပြည်၌၊ တဘိဒတ၊ ရေမွတ်သိပ်ကုန်သော၊ ကိလန္တေ၊ ရေမွတ်သိပ်ခြင်း  
ခနီ သွားခြင်းကြောင့်ပင်ပန်းသောကိုယ်ရှိကုန်သော၊ ဘိက္ခု၊ ရဟန်းတို့ကို၊  
ဒိသ္မာန၊ မြင်၍၊ ပါတုံ၊ သောက်စိမ့်သောငှါ၊ ဥဋ္ဌာယံ၊ ထကြွလုံ့လပြု၍၊ ဥဒကံ၊  
သောက်ရေကို၊ အဒါထိံ၊ ပေးလှူခဲ့ဘူး၏၊ မဟာနုဘာဝ၊ ကြီးသောထန်  
ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ယေ၊ အကြင်သူသည်၊ ဝေ၊ စင်  
စစ်၊ ကိလန္တနံ၊ ပင်ပန်းကုန်သော၊ ဝိပါသိတာနံ၊ ရေမွတ်သိပ် ကုန်သော၊  
ဘိက္ခုနံ၊ ရဟန်းတို့အား၊ ပါတုံ၊ သောက်စိမ့်သောငှါ၊ ဥဋ္ဌာယံ၊ ထကြွလုံ့လ  
ပြု၍၊ ဥဒကံ၊ သောက်ရေကို၊ ဒဒါတိ၊ ပေးလှူအံ့၊ တဿ၊ ထိုသူအား၊ ဗဟုတ  
မဏ္ဍာ၊ များသောရေပန်းရှိကုန်သော၊ ဗဟုပုဏ္ဏဓီကာ၊ များသော ကြာပုဏ္ဏ  
ရိက်ရှိကုန်သော၊ သိဒတာဒကာ၊ ချမ်းအေးသော ရေရှိကုန်သော၊ နန္ဒော၊  
ရေကန်ရှိသည်၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ သိတောဒကာ၊ ချမ်းအေးသောရေ  
ရှိကုန်သော၊ ဝါလုကသန္တတာ၊ ဖြူစင်သော သဲလျှင် အခင်းရှိကုန်သော၊  
နဒိ၊ မြစ်တို့သည်၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ တမာပဘာ၊ အမိက်မှောင်ကိုအ  
ရောင်ဖြင့်ထွန်းမကုန်လျက်၊ အနုပရိယန္တိ၊ လျောက်ပတ်သည်၏အစွမ်းဖြင့်

၂၂

မြန်ကုန်၏၊ တာဝန်ထိုဖြစ်ဘို့၏၊ ဥဘောသုတိ ၊ ရသျှ၊ ကမ်းနားနှစ်ဖက် ဘို့၌၊ အမွှာစ၊ သရက်ပင်ဘို့သည် လည်းကောင်း၊ သာသာစ၊ အင်ကြင်းပင်ဘို့ သည်လည်းကောင်း၊ တိလကာစ၊ ချေးစွေပန်းနှင့်တူသော အပွင့်ရှိကုန်သော သစ်ပင်ဘို့သည် လည်းကောင်း၊ ဓမ္မုယောစ၊ သပြေပင် ဘို့သည်လည်း ကောင်း၊ ဥဒ္ဓါလကာစ၊ ရုပ်ပင်ဘို့သည်လည်းကောင်း၊ ပါစုလိယောစ၊ သခွပ် ပင်ဘို့ သည်လည်းကောင်း၊ ဗုလ္လာ၊ ပွင့်ကုန်၏ ၊ မဟာနူဘာဝ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ဗုဒ္ဓကဏ္ဍ၊ ကောင်းမှု နိဗ္ဗိ လေ့ရှိကုန်သောသူဘို့သည်၊ တံဘူမိသာဂေဟိ၊ ထိုသို့သဘောရှိကုန်သော မြေအဖို့ဘို့နှင့်၊ ဥပတရူပံ၊ ပြည့်စုံသော သဘောရှိကုန်သော၊ ဘုရား၊ လွန် စွာ၊ သောကာမာန်၊ တင့်တယ်သော၊ ဝိမာနသေဋ္ဌံ၊ မြတ်သောဝိမာန်ကို၊ လော ကိ၊ ရကုန်၏ ၊ အသံဝိပါကော၊ ဤဆိုအပ်ခဲ့ပြီးသော ကောင်းကျိုးသည်၊ က ယောဝကဗ္ဗဿ၊ ထိုသောကံရောက်ပေးလှူခြင်းဟု ဆိုအပ်သောကံ၏သံ လျှင် ဝိပါကော၊ အကျိုးတည်း၊ ဗုဒ္ဓကဏ္ဍ၊ ကောင်းမှုကိုပြုလေ့ရှိကုန်သော သူဘို့သည်၊ ဘောဒိသံ၊ ဤသို့သဘောရှိသော၊ ဝိပါကံ၊ အကျိုးကို၊ လောကိ၊ ရကုန်၏ ၊ မဟာနူဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဘော ဒိသော၊ ဤသို့သဘောရှိသော၊ ဝဗ္ဗော၊ အရောင်အဆင်းသည်၊ ဇာတော၊ မြစ်၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဣမ၊ ဤ အရပ်၌၊ လတ္တ၊ နံ၊ ရအပ်သော၊ သုစရိတဖလံ သုစရိတ်ကုသိုလ်ကံ၏အကျိုး သည်၊ ဣန္ဒြာ၊ ပြည့်စုံ၏ ၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အ ကျွန်ုပ်အား၊ မနုဿာပိယာ၊ မိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေ စိ၊ အလုံးစုံကုန်သော၊ ဘောဂါစ၊ အသုံးအဆောင်ဘို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ မြစ်ကုန်၏ ၊ ဣတိ၊ ဤသို့၊ ဝိယာကာသိ၊ ဖြေကြား၏၊ မဟာနူဘာဝ၊ ကြီး သောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေ၊ သင်အား၊ အဟံ၊ အကျွန်ုပ်သည်၊ အက္ခာမိ၊ ဖြေကြား၏၊ ကိံ အက္ခာမိ၊ အဘယ်သို့ဖြေကြားသ နည်းမနုဿာဘာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ အဟံ၊ အကျွန်ုပ် သည်၊ ယံဗုဒ္ဓံ၊ အကြင်သောကံရောက်ပေးလှူခြင်းတည်းဟူသော ကုသိုလ် ကံကို၊ အကာသိံ၊ ပြုခဲ့ဘူး၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဇဝံဇလိတာ၊ နူဘာဝါ၊ ဤသို့ထွန်းပသောတန်ခိုးအာနုဘော် ရှိသည်၊ အမိ၊ မြစ်၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဗ္ဗောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော

အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ အကွံာမိ၊ ဖြေ  
ကြား၏။ ဆဋ္ဌံ၊ ခြောက်ခုဖြစ်သော၊ နာဂါဝိမာဝတ္ထု၊ ရေကိုလှူခဲ့ဘူးသော  
အကျိုးကြောင့်မိမာန်နှစ်ခုခုရသော နာဂါဝိမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးပြီ။ ။

( ၇ ) မဟာနုဘာဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ နာဓိ၊ နတ်  
သွီး တွံ၊ သင်သည်၊ သုဝဏ္ဏသဒ္ဓနံ၊ ရှေးနိပလံတို့ဖြင့် မိ၊ ရံအပ်သော၊ နာဝံ၊ ထေ  
သို့၊ အာရုပ္ပာဘက်စီး၍၊ ဟိဋ္ဌသိ၊ တည်၏။ ပေါက္ခရဏိ၊ ကြွားမျိုးငါးပါးတို့  
ဖြင့်ပွားသောရေကန်သို့၊ အဘိဓုတိယံ၊ မွေ့လျော်ပျော်ရွှင်ခြင်းငှါ၊ ဩဂါ  
ဟသိ၊ သက်ဆင်း၏။ ပဒုမံ နတ်၌ဖြစ်သော ငွေရိုးမြညွှာ ခုတနာအရွက်ရှေ့  
ချက်ဝတ္ထံဝတ်မှုန်ရှိသော ပဒုမာကြွက်၊ ပါဏိနာ၊ ထက်စလက်ဖြင့်၊ ဆိန္ဒသိ၊  
ထွတ်မြတ်ကတ်၏။ ။ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော

☞

ဒေဝီ၊ နတ်သွီး၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊  
ဟောဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဈော၊ အရောင်အဆင်းသည်၊ ဇာ  
ဘော၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်  
အား၊ ဣဓေ၊ ဤအရပ်၌၊ သတ္တမာနံ၊ ရအပ်သော၊ သုစရိတပလံ၊ သုစရိက်ကု  
သိုလ်ကံ၏ အကျိုးသည်၊ ဣဇ္ဈာဘိ၊ ပြည့်စုံသနည်း၊ ကေန၊ အဘယ်သို့သော  
ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ မနုဿေဝိယာ၊ ပိတ်သည်ချစ်နှစ်သက်  
အပ်ကုန်သော၊ ယေကေဝိ၊ အလုံးစုံကုန်သော၊ ဘောဂါစ၊ အသုံးအဆောင်တို့  
သည်သည်၊ ဥပ္ပန္နိ၊ ဖြစ်ကုန်သနည်း။ ။ မဟာနုဘာဝေ၊ ကြီးသောတန်  
ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သွီး၊ တံ၊ သင့်ကို၊ အဟံ၊ ငါသည်၊ ပုစ္ဆာမိ၊  
မေး၏၊ ကိံ၊ ပုစ္ဆာမိ၊ အဘယ်သို့မေးသနည်း၊ မနုဿေဝုတာ၊ လူ၏အဖြစ်သို့  
ရောက်သည်ရှိသော်၊ တံ၊ သင်သည်၊ ကိံ၊ ပုစ္ဆာ၊ အဘယ်သို့သော ကုသိုလ်ကံ  
ကို၊ အာကာသိ၊ ပြုခဲ့ဘူးသနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်  
တွံ၊ သင်သည်၊ ဧဝံ၊ ဇလိတာနုဘာဝေါ၊ ဤသို့ထွန်းပသောတန်ခိုးအာနုဘော်ရှိ  
သည်၊ အသိ၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊  
သင်၏၊ ဝဇ္ဈော၊ အရောင် အဆင်းသည်သည်၊ သဗ္ဗမိသာ၊ ခပ်သိမ်းကုန်  
သောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊  
ပုစ္ဆာမိ၊ မေး၏။ ။ မောဂ္ဂလာနေန၊ အရှင်မဟာမောဂ္ဂလာန်သည်၊ ပုစ္ဆိတာ၊  
မေးအပ်သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းရှိသော၊ သာဓေ  
ဝတာ၊ ထိုနတ်သွီးသည်၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ယဿ၊ ကမ္မဿ၊ အကြင်  
ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ တံကမ္မံ၊ ထိုကုသိုလ်ကံ  
ကို၊ ဟိ၊ အမေးပြုသန့ကို၊ ပုဋ္ဌာ၊ မေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေ

ကြား၏။ ကိရိယာကာသိ၊ အဘယ်သို့ဖြေကြားသနည်း။ မဟာနုဘာဝ၊ ကြီး  
 သော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အယံ၊ အကျွန်ုပ်သည်၊  
 မနုဿေသု၊ လူတို့၌၊ မနုဿတူဘာ၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊ ပု  
 ရိမာယဇာတိယာ၊ ရှေးဘဝ၌၊ မနုဿထောကော၊ လူပြည်၌၊ တထိတံ၊ ရေမွတ်  
 သိပ်သော၊ ကိရန္တံ၊ ရေမွတ်သိပ်ခြင်း၊ ခရီးသွားခြင်းကြောင့် ပင်ပန်းသော  
 ကိုယ်ရှိသော၊ ဘိက္ခု၊ ရဟန်းကိုးဒိသ္မာန၊ မြင်၍၊ ပါတု၊ သောက်စိမ့်သောဌ၊  
 ဥဋ္ဌာယ၊ ထကြွလှံ့၊ သပြေ၍၊ ဥဒကံ၊ သောက်ရေကို၊ ဧဒါထိ၊ ပေးလှူခဲ့ဘူး၏။  
 မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ယေဝ၊  
 အကြင်သူသည်၊ ဝေ၊ စင်စစ်၊ ကိရန္တံ၊ ပင်ပန်းသော၊ ဒိပါထိတဿ၊ ရေ  
 မွတ်သိပ်သော၊ ဘိက္ခု၊ နေ၊ ရဟန်းအား။ ပါတု၊ သောက်စိမ့်သောဌ၊ ဥဋ္ဌာ  
 ယ၊ ထကြွလှံ့၊ သပြေ၍၊ ဥဒကံ၊ သောက်ရေကို၊ ဧဒါထိ၊ ပေးလှူ၏။ တဿ၊ ထို  
 သူအား၊ ဗဟုတမဿျာ၊ များသောစေလန်းရှိကုန်သော၊ ဗဟုပုဏ္ဏရိကာ၊ များ  
 သောကြာပုဏ္ဏရိကံ ရှိကုန်သော၊ သိတောဒကာ၊ ချမ်းအေးသောနေ့ရှိကုန်  
 သော၊ နန္ဒော၊ ရေကန်တို့သည်၊ တဝန္တိ၊ ဖြစ်ကုန်၏။ သိတောဒကာ၊ ချမ်းအေး  
 သောနေ့ရှိကုန်သော၊ ဝါလုကသန္တတာ၊ ဖြေသောသံဖြင့်ခင်းအပ်ကုန်သော၊ န  
 ဒိ၊ မြစ်တို့သည်၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ တမာပဘာ၊ အရိုက်မှောင်ကိုအရောင်  
 ဖြင့်ထွန်းစေကုန်လျက်၊ အနုပရိယန္တိ၊ လျှောက်ပတ်သဖြင့် ခြံရံကုန်၏။ တာ  
 သံ၊ ထိုမြစ်တို့၏၊ ဥတောသုတိရေသု၊ ကမ်းနားနှစ်ဖက်တို့၌၊ ဗုလ္လော၊ ပွင့်ကုန်  
 သော၊ အမွှာစ၊ သရက်ပင်တို့သည်လည်းကောင်း၊ သာလာစ၊ အင်ကြင်းပင်  
 တို့သည်လည်းကောင်း၊ တိထကာစ၊ မိုးစွေပွင့်နှင့် တူသောပန်းရှိကုန်သော  
 တိထက အမည်တွင်သော သစ်ပင်တို့သည်လည်းကောင်း၊ ဓမ္မုယောစ၊  
 သပြေပင်တို့သည်လည်းကောင်း၊ ဥဒ္ဓါထကာစ၊ ဝှက်ပင်တို့သည်လည်းကောင်း၊  
 ပါဠိလိယောစ၊ သခွတ်ပင်တို့သည် လည်းကောင်း၊ တဝန္တိ၊ ဖြစ်ကုန်၏။  
 မဟာနုဘာဝ၊ ကြီးသော တန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ပုည  
 ကတာ၊ ကောင်းမှုကိုပြုလေ့ ရှိကုန်သောသူတို့သည်၊ တံဘူမိတာဂေဘိ၊  
 ထိုသို့ သောရေကန် မြစ်ဥယျာဉ်ရှိကုန်သော မြေအရိုးတို့နှင့်၊ ဥပေတရူပံ၊  
 ဖြည့်စုံသော သဘောရှိသော၊ ဘုသံ၊ လွန်စွာ၊ သောဘမာနံ၊ ဝင့်တယ်  
 သော၊ ဝိမာနသေဋ္ဌံ၊ ဝိမာန်မြတ်ကို။ လဘန္တိ၊ ရကုန်၏။ အယံဝိပါကော၊ ဤ  
 အကျိုးသည်၊ တဿဝကမ္မဿ၊ ထိုသောက်ရေကို လှူခြင်းဟု ဆိုအပ်  
 သောကုသိုလ်ကံ၏သာလျှင်၊ ဝိပါကော၊ အကျိုးတည်း၊ ပုညကတာ၊ ကောင်း  
 မှုကိုပြုလေ့ ရှိကုန်သော သူတို့သည်၊ တောဒိသံ၊ ဤသို့သဘော ရှိသော၊



ဝိပါကံ၊ အကျိုးကို၊ လံတန္တိ၊ ရကုန်၏။ မဟာနူဘာဝ၊ ကြီးသောတန်  
 ခိုးအာနုဘော်ရှိသော။ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံ  
 ကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သောရှိသော၊ ဝဇ္ဇောဒ္ဓ၊  
 အရောင် အဆင်းသည်၊ ဇာတော၊ ဖြစ်၏။ တေန၊ ထိုသို့သော ကုသိုလ်ကံ  
 ကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဣမ၊ ဤအရပ်၌၊ ဣတ္ထိမာနံ၊ ရအပ်သော၊ သုစရိ  
 တပထံ၊ သုစရိကံ ကုသိုလ်ကံ၏ အကျိုးသည်၊ ဣတ္ထိတိ၊ ပြည့်စုံ၏။ တေန၊ ထို  
 သို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ မနုဿာဝိယာ၊ စိတ်သည်  
 ချက်နှစ်သက်အပ်ကုန်သော၊ ယေကေစိ၊ အထုံးစုံကုန်သော၊ ဘောဂါစ၊  
 အသုံးအဆောင်တို့သည်လည်း၊ ဥပ္ပန္နန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ ဝိယာ  
 ကာယိ၊ ဖြေကြား၏။ မဟာနူဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊  
 ဘိက္ခု၊ ရှင်ရဟန်း၊ တေ၊ လင်အား၊ အဟံ၊ ငါသည်၊ အက္ခာမိ၊ ဖြေကြား၏။  
 ကိ အက္ခာမိ၊ အဘယ်သို့ဖြေကြားသနည်း၊ မနုဿာဘူတာ၊ လူ၏အဖြစ်သို့  
 ရောက်သည်ရှိသော်၊ အဟံ၊ အကျွန်ုပ်သည်၊ ယံပုညံ၊ အကြင်သောကံရေ  
 ကိုပေးလှူခြင်းဟုဆိုအပ်သော ကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူး၏။ တေန၊  
 ထိုသို့သော ကုသိုလ်ကံကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဧဝံဇေယိတာနူဘာဝ၊  
 ဤသို့ထွန်းပသောတန်ခိုးအာနုဘော်ရှိသည်၊ အမိ၊ ဖြစ်၏။ တေန၊ ထိုသို့သော  
 ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင် အဆင်းသည်  
 ထည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်ကုန်သောအရပ်မျက်နှာတို့ကို၊ ပဗာသတိ၊ ထွန်း  
 ပစေနိုင်၏။ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။ သတ္တမံ၊ ခုနစ်ခုမြောက်သော၊  
 နဝါဝိမာနဝတ္ထု၊ သောကံရေကိုပေးလှူခဲ့ဘူးသော ကောင်းမှုကြောင့် ဝိမာန  
 နှစ်နေ့ရသောနဝါဝိမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(ဂ) မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ နာရိ၊ နတ်သမီး၊  
 တံ၊ သင် သည်၊ သုဝဏ္ဏဆဒနံ၊ ရွှေနိပထံဖြင့်မိုးရံအပ်သော၊ နာဝံ၊ ရွှေထွေသို့၊  
 အာရုပ္ပာ၊ ဆက်စီး၍၊ တိဋ္ဌသိ၊ တည်၏။ ပေါက္ခရဏိ၊ ကြာမျိုးငါးပါးတို့ဖြင့်  
 ပြွင်းသောရေကန်သို့၊ ဇေယဝိဟာရတိ၊ ရတိယာ၊ ရေ၌နေခြင်းဖြင့် အလွန်မွေ  
 လျော်ပျော်မြူးခြင်းငှါ၊ ဩဂါဟသိ၊ သက်ဆင်း၏။ ပဒုမံ၊ နတ်၌ဖြစ်သောငွေ  
 ရိုးမြညာရတနာအရွက်ရွှေချက်ဝတ္ထံ၊ ဝတ်ပုံရှိသောကြာပဒုမာကို၊ ပါဏိနာ၊  
 လက်ဝဲဆက်ဖြင့်၊ သိန္နသိ၊ ဆွတ်ဖြတ်၏။ မဟာနူဘာဝ၊ ကြီးသောတန်  
 ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သမီး၊ ဝိဘတ္တာ၊ အသီးအသီးဝေတန်အပ်ကုန်  
 သော၊ ဘာဝဿ၊ အဖို့အားဖြင့်၊ မိတာ၊ နိုင်ယှဉ်အပ်ကုန်သော၊ ကုဇ္ဇာဂါရာ၊  
 ရွှေဖြင့်ပြီးကုန်သော အထွန်ရုလစ်ပွန်ချွန်ရှိကုန်သော၊ တေ၊ လင်၏၊ နိဝေသ၊

အိပ်၍ သည်၊ သမန္တာ၊ လက်ဝန်းကျင်မှ၊ စတုရောဓိသာ၊ အရပ်လေးမျက်နှာ  
 တို့ကို၊ ဒုန္ဒုဗမာနာ၊ အလွန်ထွန်းပစေကုန်လျက်၊ အာဘန္တိ၊ ပတ္တမြားရွှေအစ  
 ရှိသည်တို့ဖြင့်ထွန်းလင်းကုန်၏။ မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာနု  
 ဘော်ရှိသော၊ ဒေဝီ၊ နတ်သိမ်း၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊  
 တေ၊ သင်အား၊ ဇောဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အ  
 ဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံ  
 ကြောင့်၊ တေ၊ သင်အား၊ ဣဝ၊ ဤအရပ်၌၊ လန္တုမာနံ၊ ရအပ်သော၊ သုစရိတဖ  
 လံ၊ သုစရိတ်ကုသိုလ်ကံ၏အကျိုးသည်၊ ဣဇ္ဈတိ၊ ပြည့်စုံသနည်း၊ ကေန၊ အ  
 ဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ မနုဿာပိယာ၊ စိတ်  
 သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေပိ၊ အလုံးစုံကုန်သော၊ တောဂါစ၊  
 အသုံးအဆောင်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သနည်း၊ မဟာနူဘာ  
 ဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သိမ်း၊ တံ၊ သင့်ကို၊ အဟံ၊  
 ငါသည်၊ ပုစ္ဆာမိ၊ ငါမေး၏၊ ကိံ ပုစ္ဆာမိ၊ အဘယ်သို့မေးသနည်း၊ မနုဿာသု  
 တာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ တံ၊ သင်သည်၊ ကိံ ပုညံ၊ အဘယ်  
 သို့သောကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူးသနည်း၊ ကေန၊ အဘယ်သို့သော  
 ကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်၊ ဧဝံဇေလိတာနူဘာဝါ၊ ဤသို့ထွန်းပသော  
 တန်ခိုး အာနုဘော်ရှိသည်၊ အသိ၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော  
 ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝဇ္ဇောစ၊ အရောင် အဆင်းသည်  
 ထည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ် ကုန်သော အရပ် မျက်နှာတို့ကို၊ ပဘာသ  
 တိ၊ ထွန်းပစေနိုင်သနည်း၊ ဣဘိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏၊ သမ္ပုဇ္ဈနေဝ၊  
 မြတ်စွာဘုရား၏ ကိုယ်တော်တိုင်ပင်လျှင်၊ ပုစ္ဆိတာ၊ မေးအပ်သည်ဖြစ်၍၊  
 အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းရှိသော၊ သာဒေဝတာ၊ ထိုနတ်သိမ်း  
 သည်၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ယသကမ္မသာ၊ အကြင်ကုသိုလ်ကံ၏၊  
 ဖလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံပလံ၊ ထိုကုသိုလ်ကံ၏အကျိုးကို၊  
 ဟံ၊ အမေးပြုသာနာကို၊ ပုဋ္ဌာ၊ မေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေ  
 ကြား၏၊ ကိံ ဝိယာကာသံ၊ အဘယ်သို့ဖြေကြားသနည်း၊ မဟာနူဘာဝေ၊  
 ကြီးသောတန်ခိုး အာနုဘော်ရှိထော်မူသော၊ ဗုဒ္ဓ၊ မြတ်စွာဘုရား၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ မနုဿာသု၊ လူတို့၌၊ မနုဿာသုတာ၊ လူ၏အဖြစ်သို့ ရောက်  
 သည်ရှိသော်၊ ပုရိမာယဇာတိယာ၊ ငှေးဘဝ၌၊ မနုဿာသောကေ၊ လူပြည်၌၊  
 တထိကေး၊ ရေမွတ်ထိပ်ကုန်သော၊ ကိလန္တေ၊ ရေမွတ်ထိပ်ခြင်း ခရီးသွားခြင်း  
 ကြောင့်ပင်ပန်းသော ကိုယ်ရှိကုန်သော၊ ဘိက္ခု၊ ဘုရားအဖူး ရှိကုန်သော၊

ဟန်းတို့ကို၊ ဒိသ္မာန၊ မြင်၍၊ ပါတုံ၊ သေသက်စိတ်သောဌ၊ ဥဋ္ဌာယ၊ ထကြွလုံ့လ  
ပြု၍၊ ဥဒကံ၊ သေသက်ရေကို၊ အခါထိ၊ ပေးလှူခဲ့ဘူး၏။ မဟာနုဘာဝ၊ ကြီး  
သောတန်ခိုး အာနုဘော်ရှိတော်မူသော၊ ဗုဒ္ဓ၊ မြတ်စွာဘုရား၊ ယေဝ၊ အကြင်  
သူသည်၊ ဝေ၊ စင်စစ်၊ ကိလန္တာနံ၊ မင်ပန်းကုန်သော၊ ဝိပါထိတာနံ၊ ရေမွတ်  
ထိပ်ကုန်သော၊ သိက္ခာနံ၊ ဘုရားအရှူး ရှိကုန်သော ရဟန်းတို့အား၊ ပါတုံ၊  
သေသက်စိတ်သောဌ၊ ဥဋ္ဌာယ၊ ထကြွလုံ့လပြု၍၊ ဥဒကံ၊ သေသက်ရေကို၊ အခါ  
ထိ၊ ပေးလှူငြားအံ့၊ တဿ၊ ထိုသူအား၊ ဗဟုတမလျာ၊ များသောရေမန်းရှိကုန်  
သော၊ ဗဟုတပုဏ္ဏရိကာ၊ များသောကြာပုဏ္ဏရိက်သည်း ရှိကုန်သော၊ ဝိ  
တောဒကာ၊ ချမ်းအေးသောနေထည်ရှိကုန်သော၊ နန္ဒော၊ ရေကန်တို့သည်၊  
ထာန္တိ၊ မြစ်ကုန်၏၊ ဝိတောဒကာ၊ ချမ်းအေးသောရေရှိကုန်သော၊ ပါလုက  
သန္တတာ၊ ဖြူစွာသောထဲသျှင်အခင်းရှိကုန်သော၊ နဒီ၊ မြစ်တို့သည်၊ သုဗ္ဗဒါ၊ အ  
ခါခါထိမ်း၊ တမာပဘု၊ အရိက်မှောင်ကိုအချောင့်ဖြင့်ထွန်းပစေကုန်လျက်၊  
အနုပရိယန္တိ၊ လျှော်ပတ်သဖြင့်ခြံရံကုန်၏။ တာသံ၊ ထိုမြစ်တို့၏၊ ဥဘေသု  
တီရေသု၊ ကမ်းနားနှစ်ဖက်တို့၌၊ ပုလ္လ၊ ပွင့်ကုန်သော၊ အဗ္ဗာစ၊ သရက်ပင်  
တို့သည်လည်းကောင်း၊ သာယာစ၊ အင်ကြင်းပင်တို့သည်လည်းကောင်း၊  
ထိလကာမ၊ မိုးစေ့ပွင့်နှင့်တူသောပန်းရှိကုန်သော မှန်ကူပင်တို့သည်လည်း  
ကောင်း၊ ဓမ္မုယေ၊ သပြေပင် တို့သည်လည်းကောင်း၊ ဥဒ္ဓါလကာစ၊  
ဂုပင်တို့သည် လည်းကောင်း၊ ပါမုထိယေ၊ သခွတ်ပင် တို့သည်လည်း  
ကောင်း၊ တာန္တိ၊ မြစ်ကုန်၏။ မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနု  
ထော်ရှိတော်မူသော၊ ဗုဒ္ဓ၊ မြတ်စွာဘုရား၊ ဝုညကတာ၊ ကောင်းမှုကိုပြုစေ  
ရှိကုန်သောသူတို့သည်၊ တံဘုဝိဘာဂေဟိ၊ ထိုသို့သောရေကန်မြစ်ဥယျာဉ်  
ရှိကုန်သောမြေအဖို့တို့နှင့်၊ ဥပေတရူပံ၊ ပြည့်စုံသောသဘောရှိသော၊ တူသံ၊  
လွန်စွာ၊ သောဘမာနံ၊ တင့်တယ်သော၊ ဝိမာနသေဋ္ဌံ၊ မြတ်သောဝိမာနကို၊  
ထာန္တိ၊ ရကုန်၏၊ အယံဝိပါကော၊ ဤအကျိုးသည်၊ ထသေဝကမ္မဿ၊ ထို  
သေသက်ရေကို ပေးလှူခြင်းဟုဆိုအပ်သော ကံ၏သာလျှင်၊ ဝိပါကော၊ အ  
ကျိုးတည်း၊ ဝုညကတာ၊ ကောင်းမှုကို ပြုကုန်သောသူတို့သည်၊ ဧဘာဒိသံ၊  
ဤသို့ သဘောရှိသော၊ ဝိပါကံ၊ အကျိုးကို၊ ထာန္တိ၊ ရကုန်၏။ မဟာနု  
ဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိတော်မူသော၊ ဗုဒ္ဓ၊ မြတ်စွာ ဘုရား၊ ဝိ  
ဘတ္တ၊ အသီးသီးဝေဘန်အပ်ကုန်သော၊ ဘာဂသော၊ အဖို့အားဖြင့်၊ မိတာ၊  
နှိုင်းယှဉ်အပ်ကုန်သော ကုဇ္ဈာဂါရာ၊ ရွှေဖြင့်ပြီးသောအထွဋ်ရုလစ်မွန်ချွန်ရှိ  
ကုန်သော၊ မေ၊ ကျွန်တော်မ၏၊ နိဝေသ၊ အိပ်တို့သည်၊ သမန္တာ၊ ထက်ဝန်း

၂

ကျင်မှ၊ စတုရောဒိသာ၊ အရပ်လေးမျက်နှာတို့ကို၊ ဒေသမာနာ၊ အလွန်ထွန်း  
 ပစေကုန်သျှက်၊ အာဘန္တိ၊ ပတ္တမြားရွှေစသောရတနာ၊ ရောင်တို့ဖြင့် ထွန်း  
 ယင်းကုန်၏။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိတော်မူသော၊  
 ဗုဒ္ဓ၊ မြတ်စွာဘုရား၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ ကျွန်တော်  
 မအား၊ တေဒိသော၊ ဤသို့သောတော်ရှိသော၊ ဝဇ္ဇေပွာ၊ အရောင်အဆင်းသည်၊  
 ဇာတော၊ ဖြစ်၏။ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ ကျွန်တော်မ  
 အား၊ ဣဒ၊ ဤအရပ်၌၊ ထမ္ဘမာနံ၊ ရအပ်သော၊ သုစရိတပလံ၊ သုစရိုက်ကုသိုလ်  
 ကံ၏ အကျိုးသည်၊ ဣန္ဒြာဘိ၊ ပြည့်စုံ၏။ တေန၊ ထိုသို့သော ကုသိုလ်ကံ  
 ကြောင့်၊ မေ၊ ကျွန်တော်မအား၊ မနုဿာပိယာ၊ စိတ်သည်ချစ်နှစ်သက်အပ်  
 ကုန်သော၊ ယေကေမိ၊ အလုံစုံကုန်သော၊ ဘော၊ ဝါစ၊ အသုံးအဆောင်တို့သည်  
 ထည်းဥပ္ပန္နန္တံ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ ပိယာကာသိ၊ ဖြေကြား၏။ မဟာနူ  
 ဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိတော်မူသော၊ ဗုဒ္ဓ၊ မြတ်စွာဘုရား၊ တေ၊  
 အရှင်ဘုရားအားအဟံ၊ ကျွန်တော်မသည်၊ အက္ခာမိ၊ ဖြေကြား၏၊ ကိံ အက္ခာ  
 မိ၊ အဘယ်သို့ဖြေကြားသနည်း၊ မနုဿာဘုဘာ၊ လူ၏အဖြစ်သို့ရောက်သည်  
 ရှိသော်၊ အဟံ၊ ကျွန်တော်မသည်၊ ယံပုညံ၊ အကြင်သောကံရေကိုပေးလှူ  
 ခြင်းတည်းဟူသောဒါနကုသိုလ်ကံကို၊ အကာသိ၊ ပြုကဲ့ဘူး၏၊ တေန၊ ထိုသို့  
 သောကုသိုလ်ကံကြောင့်၊ အဟံ၊ ကျွန်တော်မသည်၊ ဧဝံဇလိတာနူဘာဝါ၊ ဤ  
 သို့ထွန်းပသောတန်ခိုးအာနုဘော်ရှိသည်၊ အဓိ၊ ဖြစ်၏။ တေန၊ ထိုသို့သောကု  
 သိုလ်ကံကြောင့်၊ မေ၊ ကျွန်တော်မ၏၊ ဝဇ္ဇေပွာ၊ အရောင်အဆင်းသည်ထည်း  
 သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်  
 ၏။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော် ရှိတော်မူသော၊ ဗုဒ္ဓ၊  
 မြတ်စွာဘုရား၊ မေ၊ ကျွန်တော်မ၏၊ ကမ္မဿ၊ ကုသိုလ်ကံ၏၊ အတ္ထာယ၊ ဖြစ်  
 ပွားခြင်းအကျိုး၌၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဒိန္နံ၊ ကျွန်တော်မပေလှူအပ်  
 သော၊ ဥဒကံ၊ သောက်ရေကို၊ အပါယိ၊ သောက်တော်မူပြီ၊ ဣဒံဗလံ၊ ဤအ  
 ကျိုးသည်၊ မေ၊ ကျွန်တော်မ၏၊ တေဿကမ္မဿ၊ ထိုသောက်ရေကိုပေးလှူ  
 ခြင်းတည်းဟူသောဒါနကုသိုလ်ကံ၏၊ ဗလံ၊ အကျိုးတည်း၊ အဋ္ဌမံ၊ ရှစ်  
 ခုမြောက်သော၊ နာဝါဝိမာနဝတ္ထု၊ သောက်ရေကိုပေးလှူခဲ့ဘူးသောကောင်း  
 မှုကြောင့်၊ ဝိမာနံ၊ ခံရသော၊ နာဝါဝိမာနဝတ္ထု၊ သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်  
 ပြီ။

(၉) မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဧဝတေ၊  
 နတ်သမီး၊ ကြာသမိတာရကာ၊ သောက်ရှူးကြယ်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်း

ကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေလျက်၊ တိဋ္ဌတိ  
 ယထာ၊ တည်သကဲ့သို့၊ ထထာ၊ ထိုအတူ၊ ယာတွံ၊ အကြင်သင်သည်၊ အတိ  
 ဣန္ဒန၊ အလွန်နှစ်လိုတွယ်ရှိသော၊ ဝဇ္ဇောန၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ  
 ခပ်ထိမ်းသောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေလျက်၊ တိဋ္ဌ  
 တိ၊ တည်၏။ ။ မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊  
 နတ်သမီး၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဧတေဒိ  
 သော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်  
 သနည်း၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဣဝ၊ ဤ  
 အရပ်၌၊ လတ္တမာနံ၊ ရအပ်သော၊ သုစရိတဖလံ၊ သုစရိုက်ကုသိုလ်ကံ၏အ  
 ကျိုးသည်၊ ဣတ္ထိ၊ ပြည့်စုံသနည်း၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံ  
 ကြောင့်၊ တေ၊ သင်အား၊ မနသောပိယာ၊ စိတ်သည်ချစ်နှစ်သက်အင်ကုန်  
 သော၊ ယေကေစိ၊ အလုံးစုံကုန်သော၊ ဘောဂါစ၊ အသုံးအဆောင်တို့သည်  
 ယည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သနည်း၊ ။ မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာ  
 နုဘော်ရှိသော၊ ဒေဝီ၊ နတ်သမီး၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊  
 တံ၊ သင်သည်၊ ဝိမလောဘာသာ၊ အညစ်အကြေးကင်းသောအရောင်အဝါ  
 ရှိသည်၊ အထိ၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တံ၊  
 သင့်သည်၊ ဒေဝတော၊ တပါးပါးသောနတ်တို့ထက်၊ အတိရောစသိ၊ သာ  
 လွန်၍တင့်တယ်သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊  
 တေ၊ သင်၏၊ သဗ္ဗဝဇ္ဇောဟိ၊ အလုံးစုံသော ကိုယ်အပိတ် တို့ကြောင့်၊  
 သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သော အရပ်မျက်နှာ တို့သည်၊ ဩဘာသထေ၊  
 ထွန်းပသနည်း၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သော အရပ်မျက်နှာ တို့သည်၊  
 ဩဘာသထေ၊ ထွန်းပကုန်သနည်း၊ ။ မဟာနူဘာဝေ၊ ကြီးသောတန်ခိုး  
 အာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သမီး၊ တံ၊ သင့်ကို၊ အဘိ၊ ငါသည်၊ ပုစ္ဆာမိ၊  
 မေး၏။ ကိံ ပုစ္ဆာမိ၊ အဘယ်သို့မေးသနည်း၊ မနုဿ၊ တူတာ၊ လူ၏အဖြစ်သို့  
 ရောက်သည်ရှိသော်၊ တံ၊ သင်သည်၊ ကိံ ပုညံ၊ အဘယ်သို့သော ကုသိုလ်  
 ကံကို၊ အကာယိ၊ ပြုခဲ့တူးသနည်း၊ ကေန၊ အဘယ်သို့ သောကုသိုလ်ကံ  
 ကြောင့်၊ တံ၊ သင်သည်၊ ဧဝံဇလိတာနူဘာဝေ၊ ဤသို့ထွန်းပသော တန်ခိုး  
 အာနုဘော်ရှိသည်၊ အထိ၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံ  
 ကြောင့်၊ တေ၊ သင်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊  
 ခပ်ထိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊  
 ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ မောဂ္ဂယာနေန၊ အရှင်မဟာမောဂ္ဂယာန်သည်။

၂၁

ပုစ္ဆိတာ၊ မေးအပ်သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းရှိသော၊  
 သာဒေဝတာ၊ ထိုနတ်သို့သည်၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ယသကမ္မဿ၊  
 အကြင်ကုသိုလ်ကံ၏၊ ပထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကု  
 သိုလ်ကံကို၊ ပဉ္စ၊ အမေးပြဿနာကို၊ ပုဋ္ဌာ၊ မေးအပ်သည်ရှိသော်၊ ဝိယာကာ  
 သိ၊ ဖြေကြား၏၊ ကိံ ဝိယာကာသိ၊ အဘယ်သို့ဖြေကြားသနည်း၊ မဟာ  
 နူဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ စာတံ၊  
 အကျွန်ုပ်သည်၊ မနုဿေသု၊ လူတို့၌၊ မနုဿဘုတာ၊ လူ၏ အဖြစ်သို့  
 ရောက်သည်ရှိသော်၊ ပုရိမာယဇာတိယော၊ ရှေးဘဝ၌၊ မနုဿဇေယကော၊  
 လူပြည်၌၊ တိမိသိကာယံ၊ အလွန်ရိုက်သော၊ တမန္တကာရမ္ဘိ၊ အရိုက်တိုက်၌၊  
 ပဒီပကာသမ္ဘိ၊ ဆီမီးဗြို့ထွန်းချိန်ကာသ၌၊ ဒိဝံ၊ ဆီမီးကို၊ အဒါယိံ၊ ပေးလှူခဲ  
 ဘူး၏၊ မဟာနူဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်  
 ရဟန်း၊ ယော၊ အကြင်သူသည်၊ တိမိသိကာယံ၊ အလွန်ရိုက်သော၊ အန္တကာ  
 ရမ္ဘိ၊ အရိုက်တိုက်၌၊ ပဒီပကာသမ္ဘိ၊ ဆီမီးထွန်းရာအချိန်ကာသ၌၊ ဒိဝံ၊ ဆီမီး  
 ကို၊ အဒါယိံ၊ ပေးလှူ၏၊ သော၊ ထိုသူသည်၊ ဗဟုတမလျံ၊ များသောပန်းရှိ  
 သော၊ ဗဟုတပုဏ္ဏရိကံ၊ များသောကြာပုဏ္ဏရိကံရှိသော၊ ဇောတိရသံဝိမာ  
 နံ၊ ထွန်းပသောအရောင်ရှိသောဝိမာနံ၌၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ မဟာနူဘာဝ၊  
 ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော  
 ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဇောဒိသော၊ ဤသို့သဘောရှိသော  
 ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇောတော၊ ဖြစ်၏၊ တေန၊ ထိုသို့သောကုသိုလ်  
 ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဣဝ၊ ဤအရပ်၌၊ လဗ္ဗမာနံ၊ ရေအပ်သော၊ သုစရိ  
 တပသံ၊ သုစရိုက်ကုသိုလ်ကံ၏အကျိုးသည်၊ ဣဇ္ဈတိ၊ ပြည့်စုံ၏၊ တေန၊ ထို  
 သို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ မနုဿေဝိယာ၊ စိတ်သည်  
 ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေစိ၊ အထုံးစုံကုန်သော၊ ဘောဂါဝ၊ အသုံး  
 အဆောင်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ မဟာနူဘာဝ၊ ကြီးသော  
 တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကုသိုလ်ကံ  
 ကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိမဇေယတာသာ၊ အညစ်အကြေးကင်းသော  
 အရောင်အသွင်ရှိသည်၊ အမ္ဘိ၊ ဖြစ်၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊  
 အဟံ၊ အကျွန်ုပ်သည်၊ ဒေဝတာ၊ တပါးသောနတ်ထက်၊ အတိရောစာမိ၊ သာ  
 လွန်၍တင့်တယ်၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏  
 သဗ္ဗဂဇ္ဈတိ၊ အထုံးစုံသော ကိုယ်အင်္ဂါကြီးငယ်တို့ဖြင့်၊ သဗ္ဗဒိသ၊ ခပ်  
 သိမ်းသော အရပ်များရှိသည်၊ ဩဘာသတေ၊ ထွန်းပ၏၊ ဣတံ၊ ဤသို့၊

ပိယာကာသိ၊ ဖြေကြား၏။ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိ  
 သော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေ၊ သင်အား၊ အဟံ၊ အကျွန်ုပ်သည်။ အက္ခာမိ၊ ဖြေ  
 ကြား၏။ ကိံ၊ အက္ခာမိ၊ အဘယ်သို့ဖြေကြားသနည်း။ မနုဿဘုတာ၊ လူ၏  
 အဖြစ်သို့ရောက်သည်ရှိသော်၊ အဟံ၊ အကျွန်ုပ်သည်။ ယံဝုညံ၊ အကြင်ခင်မီး  
 လျှံခြင်းတည်းဟူသောကုသိုလ်ကံကို၊ အာကာသိ၊ ပြုခဲ့ဘူး၏။ တေန၊ ထိုသို့  
 သော ကုသိုလ်ကံကြောင့်၊ အဟံ၊ အကျွန်ုပ်သည်။ ဧဝံဇေလိတာနုဘာဝါ၊  
 ဤသို့ထွန်းပသောတန်ခိုးအာနုဘော်ရှိသည်၊ အမိ၊ ဖြစ်၏။ တေန၊ ထိုသို့သော  
 ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏။ ဝဇ္ဇောစ၊ အရောင်အဆင်းသည်  
 လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊  
 ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။ နဝမံ၊ ကိုးခုမြောက်  
 သော၊ ဒီပဝိမာနဝတ္ထု၊ ခင်မီးကို ပူဇော်ဘူးသောကြောင့် ဝိမာန်ထက်နှစ်ခု  
 သောဒီပဝိမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၁၈) မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝိ၊ နတ်သမီး၊  
 ဩသမိတာရုကာ၊ သောက္ခု၊ ကြွယ်သည်။ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်  
 သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ အရောင်ဖြင့်ထွန်းလင်းစေလျက်၊  
 တိဋ္ဌတိပိယ၊ တည်သကဲ့သို့၊ ယာတွံ၊ အကြင်သင်သည်။ အဘိဟ္မန္တေန၊ အ  
 လွန် နှက်သက်တွယ်ရှိသော၊ ဝဇ္ဇောန၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်  
 သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေလျက်၊ တိ  
 ဋ္ဌတိ၊ တည်၏။ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝိ၊  
 နတ်သမီး၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ တော  
 ဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်။ ဇာတော၊  
 ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊  
 ဣဓ၊ ဤအရပ်၌၊ လတ္တမာနံ၊ ရအပ်သော၊ သုစရိတပလံ၊ သုစရိုက်ကုသိုလ်  
 ကံ၏ အကျိုးသည်။ ဣဇ္ဈတိ၊ ပြည့်စုံသနည်း၊ ကေန၊ အဘယ်သို့ သောကု  
 သိုလ်ကံကြောင့်၊ တေ၊ သင်အား၊ မနုသောပိယာ၊ စိတ်သည်ချစ်နှစ်သက်  
 အပ်ကုန်သော၊ ယေကေမိ၊ အလုံးစုံကုန်သော၊ ဘောဂါစ၊ အသုံးအဆောင်  
 တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သနည်း။ မဟာနုဘာဝေ၊ ကြီးသော  
 တန်ခိုး အာနုဘော်ရှိသော၊ ဒေဝိ၊ နတ်သမီး၊ တံ၊ သင့်ကို။ အဟံ၊ ငါသည်။  
 ဝုတ္တာမိ၊ မေး၏။ ကိံ၊ ဝုတ္တာမိ၊ အဘယ်သို့မေးသနည်း။ မနုဿဘုတာ၊ လူ၏  
 အဖြစ်သို့ရောက်သည်ရှိသော်၊ တွံ၊ သင်သည်။ ကိံ၊ ဝုညံ၊ အဘယ်သို့သော  
 ကုသိုလ်ကံကို၊ အာကာသိ၊ ပြုခဲ့ဘူးသနည်း။ ကေန၊ အဘယ်သို့ သောကု

☰

သိုလ်ကံကြောင့်၊ တံ၊ သင်သည်။ ဇံ၊ ဇလိကာနုဘာဝါ။ ဤသို့ထွန်းပသော  
 တန်ခိုးအာနု ဘော်ရှိသည်။ အထီးဖြစ်သနည်း။ ကေန၊ အဘယ်သို့သော  
 ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏။ ဝဏ္ဏော၊ အရောင်အဆင်းသည်ထည်း။  
 သဗ္ဗဒိသာ၊ ခပ်ထိမ်းသောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သ  
 နည်း။ ဣတိ၊ ဤသို့။ ပုစ္ဆာမိ၊ မေး၏။ မောဂ္ဂသာနေန၊ အရှင်မဟာမေဂ္ဂ  
 လာန်သည်။ ပုစ္ဆိတေ၊ မေးအပ်သည်ဖြစ်၍၊ အတ္ထမနာ၊ နှစ်သက်ဝမ်းမြောက်  
 ခြင်းရှိသော။ သာဒေဝတာ၊ ထိုနတ်သို့သည်။ ဣဒံ၊ ဤအကျိုးသည်။ ယ  
 သကမ္မဿ၊ အကြင်ကုသိုလ်ကံ၏။ ဖလံ၊ အကျိုးသည်။ ဟောတိ၊ ဖြစ်၏။  
 တံကမ္ပံ၊ ထိုကုသိုလ်ကံကို။ ပဉ္စ၊ အမေးပြုသနာကို။ ပုဏ္ဏ၊ မေးအပ်သည်ရှိ  
 သော်။ ဝိယာကာထိ၊ ဖြေကြား၏။ ကိံ၊ ဝိယာကာထိ။ အဘယ်သို့ဖြေကြား  
 သနည်း။ မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနုဘော် ရှိသော။ တိက္ခ၊  
 ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်။ မနုသေသု၊ လူတို့၌၊ မနုသ၊ တူတေ၊ လူ၏  
 အဖြစ်သို့ရောက်သည်ရှိသော်၊ ပုရိမာယဇာတိယာ၊ ရှေးဘဝ၌၊ မနုဿထော  
 ကေ၊ လူပြည်၌၊ ဝိရဇံ၊ ရာဂစသောမြို့မှကင်းဝေးတော်မူသော။ ဝိပ္ပသန္တံ၊ ကိ  
 လေသာတို့၏ ထွင်ချောက်ချားခြင်းမရှိသောကြောင့် ကြည်လင်သန့်ရှင်း  
 တော်မူသော၊ အနာဝိလံ၊ ကာမဝိတက်စသောမိစ္ဆာသက်ပွတို့၏မရှိခြင်း  
 ကြောင့်မနောက်ကျသောနှလုံးရှိတော်မူသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဗ္ဗ  
 သံ၊ မြင်ပြီ။ အဟံ၊ အကျွန်ုပ်သည်။ ပဿန္နာ၊ သဒ္ဓါကြည်ညိုသော စိတ်ရှိ  
 သည်ဖြစ်၍၊ သကေတိ၊ မိမိဥစ္စာဖြစ်ကုန်သော။ ပါဏိတိ၊ ထက်တို့ဖြင့်၊ ဧက္ခိ  
 ကေယျဿ၊ သတ္တဝါတို့၏လှူဘွယ်ဝတ္ထုကိုခံယူခြင်းငှါထိုက်တော်မူသော  
 ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ တိလဒက္ခိတံ၊ နှင်းထည်းဟူသောလှူဘွယ်ဝ  
 ထ္ထုဟုဆိုအပ်သော။ ဒါနံ၊ လှူဘွယ်ဝတ္ထုကို။ အကာမာ၊ ရှေးကာလကပေး  
 လှူလိုသောဆန္ဒမရှိအဘာဇ္ဇ၊ အကြောင်း၏ညီညွတ်ခြင်းသို့ရောက်၍၊ အဒါ  
 ထိံ၊ ပေးလှူခဲ့တူး၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော  
 တိက္ခ၊ ရှင်ရဟန်း။ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်  
 အား။ တောဒိသော၊ ဤသို့ သဘောရှိသော။ ဝဏ္ဏော၊ အရောင်အဆင်း  
 သည်းဇာတော၊ ဖြစ်၏။ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်  
 အား။ ဣခ၊ ဤအရပ်၌။ လန္တိမာနံ၊ ရအပ်သော။ သုစရိတဖလံ၊ သုစရိတ်ကု  
 သိုလ်ကံ၏ အကျိုးသည်။ ဣဇ္ဈတိ၊ ပြည့်စုံ၏။ တေန၊ ထိုသို့သော ကုသိုလ်  
 ကံကြောင့်၊ မေ၊ အကျွန်ုပ်အား။ မနုသောဝိယာ၊ စိတ်သည်ချစ်နှစ်သက်အပ်  
 ကုန်သော၊ ယေကေမိ၊ အသုံးစုံကုန်သော၊ ဘောဂါဝ၊ အဝတ်တန်ဆာအစရှိ



ကုန်သောအသုံးအဆောင်ကိုသည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊  
 ဝိယာကာသိ၊ ဖြေကြား၏၊ မဟာနူဘာဝေ၊ ကြီးသောစာန်ခိုးအာနုဘော်ရှိ  
 သော၊ တိက္ခ၊ ရှင်ရ ဘန်း၊ စတ၊ သင်အား၊ အဟံ၊ အကျွန်ုပ်သည်၊ အက္ခာမိ၊ ဖြေ  
 ကြား၏၊ ကိံ၊ အက္ခာမိ၊ အဘယ်သို့ ဖြေကြားသနည်း၊ မနုဿဘုတာ၊ လူ၏  
 အဖြစ်သို့ ရောက်သည်ရှိသော်၊ အဟံ၊ အကျွန်ုပ်သည်၊ ယံ၊ ယုညံ၊ အကြင်နှန်း  
 တည်ဟူသော လှူငွယ်ဝတ္ထုကို ပေးလှူခြင်းဟု ဆိုအပ်သော ဒါနကုသိုလ်  
 ကံကို၊ အကာသိ၊ ပြုခဲ့ဘူး၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံ ကြောင့်၊  
 အဟံ၊ အကျွန်ုပ်သည်၊ ဧဝံ၊ ဇလိယာနူဘာဝါ၊ ဤသို့ ထွန်းပသော စာန်ခိုးအာ  
 နုဘော်ရှိ သည်၊ အမိ၊ ဖြစ်၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အ  
 ကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်  
 သော အရပ်မျက်နှာတို့ကို၊ ပသာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာ  
 မိ၊ ဖြေကြား၏၊ ဒေသံ၊ လယ်ချးမြောက်သော၊ တိလဒက္ခိကာဝိမာနဝတ္ထု၊  
 နှန်းတည်းဟူသော လှူငွယ်ဝတ္ထုကြောင့် ဝိမာန်၌ စံချသော တိလဒက္ခိကာဝိ  
 မာနဝတ္ထု သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။ ။

(၁၁) မဟာနူဘာဝေ၊ ကြီးသောစာန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သွီး  
 ဒိဝိယာ၊ နတ်၌ ဖြစ်သော အာနုဘော် ရှိကုန်သော၊ ကောဇ္ဇာစ၊ ကြိုးကြာကို  
 သည်သည်၊ ကောင်း၊ ဒိဝိယာ၊ နတ်၌ ဖြစ်သော အာနုဘော်ရှိကုန်သော၊ မယု  
 ရာစ၊ ရွှေဥဒါင်းကို သည်သည်၊ ကောင်း၊ ဒိဝိယာ၊ နတ်၌ ဖြစ်သော အာနုဘော်  
 ရှိကုန်သော၊ ပာသာစ၊ ရွှေဟင်း သာဟိုသည်လည်းကောင်း၊ ဒိဝိယာ၊ နတ်၌  
 ဖြစ်သော အာနုဘော်ရှိကုန်သော၊ ကောကိဇာစ၊ ဥဩမည်းဥဩဖြူတို့  
 သည်သည်၊ ကောင်း၊ ဝဂ္ဂ၊ သရာ၊ သာယာနာပျော်တွယ်သော အသံကိုမည်  
 တမ်းကုန်လျက်၊ ဒေဝတာယ၊ နတ်သွီး၏၊ အဘိ၊ မေတ္ထံ၊ အလွန်မွေ့လျော်  
 စေခြင်းငှါ၊ သဗ္ဗာန္တိ၊ ထက်ဝန်းကျင်မှ ပြန်သွားကုန်၏၊ ဝုပ္ပာဘိ၊ ကိဏ္ဍိ၊ အ  
 ထူးထူးသော ခုကနာ ပန်းတို့ဖြင့် ပြွမ်းသော၊ အနေကစိတ္တံ၊ ထပါ၊ မကဗျား  
 ကုန်သော ဥယျာဉ်ပဒေသာမင် ရေကန်စသည်တို့ဖြင့် ဆန်းကြယ်သော၊  
 နရနာရီဘိသေဝိတံ၊ အခြံအရံဖြစ်ကုန်သော နတ်သားနတ်သွီး တို့ဖြင့် တင့်  
 တယ်သော၊ တေ၊ သင်၏၊ ဣဒံ၊ ဝိမာနံ၊ ဤဝိမာန်သည်၊ ရမံ၊ မြင်မြင်သမျှ သူနတ်  
 လူကပေါင်းတို့၏ နှလုံးမွှေးလျှော် ပျော်တွယ်ရာရှိ၏။ မဟာနူဘာဝေ၊  
 ကြီးသော စာန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သွီး၊ တံ၊ သင်သည်၊ အနေ  
 ကရူပါ၊ ထပါ၊ မကဗျားသော အရပ်အသွင်ကို ပြုတတ်သော၊ ဣဒ္ဓိဝိကုဗ္ဗန္တိ၊  
 စာန်ခိုးဖန်ဆင်းလျက်၊ တတ္ထ၊ ထိုဝိမာန်၌၊ အတ္ထုတိ၊ နေ၏၊ တေ၊ သင်၏၊ ဣမာစ



အတ္တရာယော၊ ဤနတ်ဝဗ္ဗိတို့သည်လည်း၊ သမန္တတော၊ ထက်ဝန်းကျင်မှ၊  
 နဂါးစ၊ ကလည်းကကုန်၏၊ ဂါယန္တိစ၊ ထိလည်းထိကုန်၏၊ ပမောဒယန္တိ  
 က၊ ဝမ်းမြောက် ရွှင်လန်းခြင်းကို လည်းဖြစ်စေ ကုန်၏၊ မဟာနုဘာ  
 ဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဒေဝိ၊ နတ်ဝဗ္ဗိ၊ တုံးသင်သည်၊  
 ဒေဝိဒ္ဓိပတ္တာ၊ နတ်၌ဖြစ်သော ပြည့်စုံခြင်းအထူးသို့ရောက်သည်၊ မဟာနု  
 ဘာဝါ၊ ကြီးသော အာနုဘော်ရှိသည်၊ အထိ၊ ဖြစ်၏၊ မနုဿဘူတာ၊ လူ၏  
 အဖြစ်သို့ရောက်သည်ရှိသော်၊ တုံးသင်သည်၊ ကိံပုညံ၊ အဘယ်သို့သော  
 ကုသိုလ် ကံကို၊ အကောသိ၊ ပြုခဲ့ဘူးသနည်း။ ကေန၊ အဘယ်သို့သော  
 ကုသိုလ်ကံကြောင့်၊ တုံးသင်သည်၊ ဝေဇလိတာ နုဘာဝါ၊ ဤသို့ထွန်း  
 ပသော တန်ခိုး အာနုဘော်ရှိသည်၊ အထိ၊ ဖြစ်သနည်း၊ ကေန၊ အဘယ်  
 သို့သော ကုသိုလ်ကံကြောင့်၊ တေးသင်၏၊ ဝတ္ထေဝေ၊ အရောင်အဆင်း  
 သည့်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရင်မျက်နှာတို့ကို၊ ပဘာသတံ၊  
 ထွန်းပေးစနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏၊ မောဂ္ဂလာနေန၊ အရှင်မ  
 ဟာမောဂ္ဂလာနံသည်၊ ပုစ္ဆိတာ၊ မေးအပ် သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်  
 ဝမ်းမြောက်ခြင်းရှိသော၊ သာဒေဝတာ၊ ထိုနတ်ဝဗ္ဗိသည်၊ ဣဒံပလံ၊ ဤအကျိုး  
 သည်၊ ယသကမ္မသာ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊  
 ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဠိ၊ အမေးပြုသနောက်၊ ပုဠာ၊ မေးအပ်  
 သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ကိံဝိယာကာသိ၊ အဘယ်သို့ဖြေ  
 ကြားသနည်း၊ မဟာနုဘာဝါ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဝိက္ခု၊  
 ရှင်ရဟန်း၊ အဘိ၊ အကျွန်ုပ်သည်။ မနုဿသု၊ လူတို့၌၊ မနုဿဘူတာ၊  
 လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ ပတိဗ္ဗတာ၊ လင်အားကျင့်ရာသောဝတ်  
 နှင့်ပြည့်စုံသည်၊ အဟောသိ၊ ဖြစ်ပြီ၊ အနညမာနာ၊ ကျွန်ုပ်၏လင်မှတစ်ပါး  
 သောယောကျ်ား၌ တစ်မက်မောသောစိတ်မရှိသည်၊ အဟောသိ၊ ဖြစ်ပြီ၊  
 မာတာ၊ အမိသည်၊ ပုတ္တံ၊ သားကို၊ အနုရက္ခမာနာ၊ အစဉ်စောက်ရှောက်  
 သကဲ့သို့၊ သာဒိကံဝါ၊ လင်ကိုလည်းကောင်း၊ သဗ္ဗေဝိ၊ အလုံးစုံ လည်းဖြစ်  
 ကုန်သော၊ သတ္တဝါ၊ သတ္တဝါတို့ကိုလည်းကောင်း၊ အနုရက္ခမာနာ၊ အစဉ်  
 စောင့်ရှောက်ထေ့ရှိသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ကုဒ္ဓါဝိ၊ သူတစ်ပါးသည်ပြုအပ်  
 သောမချမ်းသာသော အမှုကိုအကြောင်းပြု၍ အမျက်ထွက်ပြားသော်လည်း  
 အဘိ၊ အကျွန်ုပ်သည်၊ ပရုသံ၊ ကြမ်းကြုတ်သောစကားကို၊ နအဝေါဝံ၊ မပြော  
 သိ၊ မောသဝဇ္ဇံ၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းကို၊ ပဟာယ၊  
 ပယ်စွန့်၍၊ သစ္စံ၊ ဟုတ်မှန်သောစကား၌၊ ဝိတာ၊ တည်သည်၊ အဟောသိ

ဖြစ်ပြီး ဒါနုအလှူပေးခြင်း၌ ရုက္ခာအလွန်မွေ့လျော်သော နှလုံးရှိသည်။ အဟောထိံ၊ ဖြစ်ပြီး သင်္ဂဟိတတ္ထတာဝါ၊ ကိုယ်ကိုကဲ့သို့ သင်္ဂဟဝတ္ထုတို့ ဖြင့်သူတပါးတို့ကိုခြီးမြှောက်ထက်သောအလေ့ရှိသည်။ အဟောထိံ၊ ဖြစ်ပြီး ပဿန္နစိတ္တာ၊ သဒ္ဓါကြည်ညိုသော စိတ်ရှိသည်ဖြစ်၍၊ အနုဉ္စ၊ ဝှင်းကိုထည်းကောင်း၊ ပါနုဉ္စ၊ အပျော်ကို ထည်းကောင်း၊ သတ္တဝံ၊ ရှိသေစွာ၊ အဒါထိံ၊ ပေးလှခဲ့ဘူး၏၊ ဝိပုလံ၊ ပြန်ပြောကောင်းမြတ်သော၊ ဒါနုဉ္စ၊ အဝတ်သင်္ကန်းအစရှိသောလှူထွက်ဝတ္ထုကိုထည်း၊ အဒါထိံ၊ ပေးလှခဲ့ဘူး၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဝိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့် မေ၊ အက္ခန္တိအား၊ တောဒိသော၊ ဤသို့သောတော်ရှိသော၊ ဝတ္ထော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏။ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အက္ခန္တိအား၊ ဣဓ၊ ဤသောက၌၊ ဝတ္ထမာနံ၊ ရအပ်သော၊ သုစရိတဖလံ၊ သုစရိတ် ကုသိုလ်ကံ၏ အကျိုးသည်၊ ဣတ္ထိ၊ ပြည့်စုံ၏။ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အက္ခန္တိအား၊ မနသောဝိယာ၊ စိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေပိ၊ အလို စုံကုန်သော၊ ဘောဂါဝ၊ အသုံးအဆောင်တို့သည်လည်း၊ ဥပ္ပန္နိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ ဝိယာကာထိ၊ ဖြေကြား၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဝိက္ခု၊ ရှင်ရဟန်း၊ တေ၊ သင်အား၊ အဟံ၊ အက္ခန္တိသည်၊ အက္ခာမိ၊ ဖြေကြား၏။ ကိံ၊ အက္ခာမိ၊ အဘယံ၊ သို့ဖြေကြားသနည်း၊ မနုဿဘုဝေ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ အဟံ၊ အက္ခန္တိသည်၊ ယံ၊ ယုညံ၊ အကြင်ဆရာအပ်ခဲ့ပြီးသော ဒါနုထိလစသော ကုသိုလ်ကံကို၊ အာကာထိံ၊ ပြုခဲ့ဘူး၏။ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။ ကောဒသမံ၊ တဆဲဘရု၊ မြောက်သော၊ ပတိဗ္ဗတာဝိမာနဝတ္ထု၊ လင်အားကျင့်ရာသော ဝတ်နှင့်ပြည့်စုံခြင်းကြောင့် ဝိမာနန္တိစံ၊ မသောပတိဗ္ဗတာဝိမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးပြီ။

၁၂ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သမီး၊ တံ၊ သင်သည်။ အနေကစိတ္တံ၊ ဟပါ၊ မကများကုန်သော ဥပျာဉ်ပဒေသပင်ရေကန်စသည်တို့ဖြင့်ဆန်းကြယ်ခြင်းလည်းရှိသော၊ ဝိမာနံ၊ ဝိမာနံ၊ သို့၊ အာရုပ္ပာ၊ တက်၍၊ တတ္ထ၊ ထိုဝိမာနံထက်၌၊ ဥစ္စာဝစ၊ အကြီးအလတ်၊ ဣဒ္ဓိဝိကုဗ္ဗမာနာ၊ တန်ခိုးနှင့်ဆင်းခြင်းကိုပြုလျက်၊ အတ္ထုထိ၊ နေ၏၊ တေ၊ သင်၏။ ဣမာ၊ အတ္ထရာယောစ၊ ဤအတ္ထအရံဖြစ်ကုန်သော နတ်သမီးတို့သည်လည်း၊ သမန္တတော၊

ထက်ပန်းကျင်မှ၊ နုစွန္နိစ၊ ကထည်းကမြူးကုန်၏။ ဝါယန္တိစ၊ ထိခြင်းကို  
လည်းထိကုန်၏။ ပမောဒယန္တိစ၊ ဝမ်းမြောက်ရွှင်လန်းခြင်းကို လည်းဖြစ်  
ကောကုန်၏။ မဟာသုဘာဝေ၊ ကြီးသောစာန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊  
နတ်သမီး၊ ထုံးသင်သည်။ ဒေဝိန္ဒုပတ္တဝါနတ်ရွံ့ဖြစ်လော့ပြည့်စုံခြင်းသို့ရောက်  
သည်ဖြစ်၍၊ မဟာသုဘာဝါ၊ ကြီးသောစာန်ခိုးအာနုဘော်ရှိသည်။ အထိ၊ ဖြစ်  
၏။ မနုဿတုဘာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ ထုံးသင်သည်။ ကိံဝု  
ညံ၊ အဘယ်သို့သော ကုသိုလ်ကံကို၊ အကာထိ၊ ပြုခဲ့ဘူးသနည်း၊ ကေန၊  
အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ ထုံးသင်သည်။ ဇေဝေထိတာသုဘာဝါ၊  
ဤသို့ထွန်းပသော ဟန်ခိုးအာနုဘော်ရှိသည်။ အထိ၊ ဖြစ်သနည်း၊ ကေန၊  
အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏။ ဝဇ္ဇောစ၊ အရောင်  
အဆင်းသည်လည်း၊ သဗ္ဗဗိဿ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊  
ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေး၏။ မောဂ္ဂ  
လာနန၊ အရှင်မဟာ၊ မောဂ္ဂလာန်သည်၊ ပုတ္တိ၊ တေ၊ မေးအပ်သည်ဖြစ်၍၊  
အတ္တမနာ၊ နှစ်သက် ဝမ်းမြောက်ခြင်း ရှိသော၊ သာဒေဝတာ၊ ထိုနတ်သမီး  
သည်၊ ဣဒံပဝံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊  
ပဝံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေး  
ပြု သနာကို၊ ပုဗ္ဗာ၊ မေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏။ ကိံ  
ဝိယာကာသိ၊ အဘယ်သို့ဖြေကြားသနည်း၊ မဟာသုဘာဝေ၊ ကြီးသောစာန်ခိုး  
အာနုဘော်ရှိသော၊ ထိက္ခ၊ ရှင်ဇာန်၊ အဟံ၊ အကူနှိပ်သည်။ မနုဿေသု၊  
လူတို့ရွံ့၊ မနုဿတုဘာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ စက္ခုမထော၊  
ငါးပါးသော ပညာမျက်စိ ရှိတော်မူသော၊ ဗုဒ္ဓဿ၊ မြတ်စွာ ဆုရူး၏။  
ဥပါသိကာ၊ ရတနာသုံးပါးတို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ဘတ်သော  
မိန်းမသည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ ပါကာတံပါတာ၊ သူ၏အသက်ကို  
သတ်ခြင်းမှ၊ ဝိဂတာ၊ ကြဉ်ရှောင်သည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ လောကေ၊  
လူနှင့်အိန္ဒိ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတပါး၏ဥဗ္ဗာ  
ကို၊ ပရိဝဇ္ဇယိသံ၊ ခိုးယူခြင်းမှ ကြဉ်ရှောင်ခဲ့ဘူး၏။ အမဇ္ဇပေါ၊ သေအရက်  
စသောယစ်မျိုးကို မသောက်စားသည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ မုသာစ၊  
မဟုတ်မမှန်သော စကားကိုလည်း၊ နောအဘာဏိံ၊ မဆို၊ သကေနသာမိ  
နာ၊ မိမိ၏လင်ဖြင့်၊ တုဗ္ဗာစ၊ ရောင်ရဲသည်လည်း၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။  
အန္တု၊ ဆွမ်းကိုလည်းကောင်း၊ ပါနုဗ္ဗ၊ အပျော်ကို လည်းကောင်း၊ သက္ကန္တံ၊  
ရိုးသစ္စာ၊ အဒါသိ၊ ပေးလှူခဲ့ဘူး၏။ ဝိပုလံ၊ ပြန်ပြောကောင်းဖြစ်သော၊ ဒါနုဗ္ဗ

အဝတ်သင်္ကန်းစသော လှူဘွယ်ဝတ္ထုတို့ကိုလည်း၊ အဒါထိ၊ ပေးလှူခဲ့ဘူး  
 ၏။ မဟာနူဘာဝ၊ ကြီးသောတန်ခိုး အာနုဘော် ရှိသော၊ ဘိက္ခု၊ ရှင်ရ  
 ဟန်း၊ တောန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အက္ခန္တိပံအား၊ တောမိသော  
 ဤသို့ သဘောရှိသော၊ ဝဇ္ဇေယျ၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏။  
 တောန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အက္ခန္တိပံအား၊ ဣ၊ ဤအရပ်  
 နှို၊ လတ္တမာနံ၊ မအပ်သော၊ သုစရိတပထံ၊ သုစရိုက်ကုသိုလ်ကံ၏ အကျိုး  
 သည်၊ ဣတ္ထု၊ ဤ၊ ပြည့်စုံ၏။ တောန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အ  
 က္ခန္တိပံအား၊ မနသောပိယာ၊ စိတ်သည် ချစ်နှစ်သက်အပ် ကုန်သော၊ ယေ  
 ကေမိ၊ အလုံးစုံကုန်သော၊ တောဝါစ၊ အဆုံးအဆောင်တို့ သည်လည်း၊  
 ဥပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ ဣ၊ ဤသို့၊ ဝိယာကာထိ၊ ဖြေကြား၏။ မဟာနူဘာ  
 ဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တော၊ သင်အား၊  
 အဟံ၊ အက္ခန္တိပံသည်၊ အက္ခန္တိပံ၊ ကံအက္ခန္တိပံ၊ အတတ်သို့ဖြေ  
 ကြားသနည်း၊ မနုဿတုတာ၊ လူ၏အဖြစ်သို့ ရောက်သည် ရှိသော်၊ အဟံ၊  
 အက္ခန္တိပံသည်၊ ယံသုညံ၊ အကြင် သရဏဂုဏ်ယူခြင်း သီလကိုဆောက်  
 တည်၍ကျင့်ခြင်းစသောကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူး၏။ တောန၊ ထိုသို့  
 သောကုသိုလ်ကံကြောင့်၊ အဟံ၊ အက္ခန္တိပံသည်၊ ဇေဇလိတာနူဘာဝါ၊ ဤ  
 သို့ထွန်းပသောတန်ခိုးအာနုဘော်ရှိ သည်၊ အမိ၊ ဖြစ်၏။ တောန၊ ထိုသို့သော  
 ကုသိုလ် ကံကြောင့်၊ မေ၊ အက္ခန္တိပံ၏၊ ဝဇ္ဇေယျ၊ အရောင်အဆင်းသည်  
 လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊  
 ထွန်းပစေနိုင်၏။ ဣ၊ ဤသို့၊ အက္ခန္တိပံ၊ ဖြေကြား၏။ ခန္ဒါဒသမံ၊ တဆဲ့နှစ်  
 ရးမြောက်သော၊ ဒုတိယပကိဗ္ဗတာပိမာနဝတ္ထု၊ နှစ်ခုမြောက်သောထင်အား  
 ကျင့်ရသောဝတ်နှင့် ပြည့်စုံခြင်းကြောင့်မိမိနိထကံနှင့် စံရသောဒုတိယပ  
 ကိဗ္ဗတာပိမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၁၃) မဟာနူဘာဝေးကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝတော၊  
 နုတ်ထီး၊ ဩသမိတာရကာ၊ သောက်ရှူးကြွယ်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်း  
 ကုန်သောအရပ်မျက်နှာတို့ကို၊ ဩတာသန္တိ၊ ထွန်းလင်းစေချက်၊ တိဋ္ဌတံ၊ ဝိ  
 ယ၊ တည်သကဲ့သို့၊ ယာတံ၊ အကြင်သင်သည်၊ အဘိက္ကန္တေန၊ အလွန်နှစ်  
 သက်ဘွယ်ရှိသော၊ ဝဇ္ဇေယျ၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်  
 သောအရပ်မျက်နှာတို့ကို၊ ဩတာသန္တိ၊ ထွန်းလင်းစေချက်၊ တိဋ္ဌတံ၊ တည့်  
 ၏။ မဟာနူဘာဝေးကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နုတ်ထီး၊  
 ကောနံ၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ ဗာဿာတေ၊ ထိုသင်အား၊



တောဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာ  
 တော၊ ဖြစ်သနည်း၊ ဧကန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်  
 အား၊ ဣ၊ ဤအရပ်၌၊ သဗ္ဗမာနံ၊ ရအပ်သော၊ သုစရိတပထံ၊ သုစရိတ်ကု  
 သိုလ်ကံ၏ အကျိုးသည်၊ ဣန္ဒြိယ၊ ပြည့်စုံသနည်း၊ ဧကန၊ အဘယ်သို့သော  
 ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ မနုဿောပိယော၊ ပိတ်သည်ချစ်နှစ်သက်  
 အပ်ကုန်သော၊ ယေ၊ ကေပိ၊ အဆုံးစုံကုန်သော၊ ဘောဂါစ၊ အသုံးအဆောင်တို့  
 သည်သည်၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သနည်း၊ မာဘာနုဘာဝေ၊ ကြီးသောတန်  
 ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သို့၊ တံ၊ သင့်ကို၊ အဟံ၊ ငါသည်၊ ပုစ္ဆာမိ၊  
 မေး၏၊ ကိံ၊ ပုစ္ဆာမိ၊ အဘယ်သို့မေးသနည်း၊ မနုဿဘူတာ၊ လူ၏အဖြစ်သို့  
 ရောက်သည်ရှိသော်၊ တံ၊ သင်သည်၊ ကိံ၊ ပုစ္ဆံ၊ အဘယ်သို့သောကုသိုလ်ကံ  
 ကို၊ အကာထိ၊ ပြုခဲ့ဘူးသနည်း၊ ဧကန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်  
 တံ၊ သင်သည်၊ ဧဝံ၊ ဧလိကာနုဘာဝါ၊ ဤသို့ထွန်းပသောတန်ခိုးအာနုဘော်ရှိ  
 သည်၊ အထိ၊ ဖြစ်သနည်း၊ ဧကန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊  
 သင်၏၊ ဝဇ္ဇော၊ အရောင် အဆင်းသည်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်  
 သောအရပ်မျက်နှာတို့ကို၊ ဗဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊  
 ပုစ္ဆာမိ၊ မေး၏၊ မောဂ္ဂဿာနေန၊ အရှင်မဟာမောဂ္ဂဏာန်သည်၊ ပုစ္ဆိတော၊  
 မေးအပ်သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းရှိသော၊ သာဒေ  
 ဝတာ၊ သိုနတ်သို့သည်၊ ဣဒံ၊ ဤအကျိုးသည်၊ ယသ၊ ကမ္မဿ၊ အကြင်  
 ကုသိုလ်ကံ၏၊ ပထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံ၊ ကမ္မံ၊ ထိုကုသိုလ်ကံ  
 ကို၊ ပဉ္စံ၊ အမေးပြုသနာကို၊ ပုစ္ဆာမိ၊ မေးအပ်သည်ရှိသော်၊ ဝိယာကာထိ၊ ဖြေ  
 ကြား၏၊ ကိံ၊ ဝိယာကာထိ၊ အဘယ်သို့ ဖြေကြားသနည်း၊ မာဘာနုဘာ  
 ဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်  
 သည်၊ မနုဿသု၊ လူတို့၌၊ မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်  
 သဿု၊ သော၊ ယောက္ခမယောကျ်ား၏၊ စာ၊ ရေးအိပ်၌၊ သုဏိသာ၊ ချွေးမသည်  
 အယောထိ၊ ဖြစ်ခဲ့ဘူး၏၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိရုဇံ၊ ရာဂ  
 အစရှိသော အကြွေးတို့မှကင်းဝေးသော၊ ဝိပ္ပသန္တံ၊ ကိလေသာတို့၏ ထွပ်  
 ချောက်ချားခြင်းမရှိသောကြောင့်ကြည်လင်သန့်ရှင်သော၊ အနာပိလံ၊ ကာမ  
 ဝိဘက်စသောမိစ္ဆာသင်္ကပ္ပတို့၏ မရှိခြင်းကြောင့်မနောက်ကျသော နှလုံး  
 ရှိသော၊ ဘိက္ခု၊ ရဟန်းကို၊ အဗ္ဗသံ၊ မြင်၏၊ အဟံ၊ အကျွန်ုပ်သည်၊ ပသန္တာ  
 သဒ္ဓါကြည်ညိုခြင်းရှိ သည်ဖြစ်၍၊ သကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏိဘိ  
 လက်တို့ဖြင့်၊ ပုဝံ၊ မုန့်ကို၊ တဿ၊ ထိုရဟန်းအား၊ အဒါထိံ၊ ပေးပို့ခဲ့ဘူး၏၊

အဟံ အက္ခန္ဓိဝိသညံ၊ ဘာဝနာဘာဝံ၊ ရအေဝေယော အပ္ပိမ္မထကံ ဝကံ ဗျသေဝ  
 အနိက္ခိ၊ ဒဝတ္ထာန၊ ပေးလ္လုခြင်းကြောင့်၊ နန္ဒနော၊ နန္ဒနအမည်ရှိသော၊ ဝနေ၊  
 ဥယျာနိဗ္ဗံ၊ မောဒါမိ၊ မေဓေလျော်စံပျော်ရ၏။ မဟာနူဘာဝ၊ ကြီးသော တန်ခိုး  
 ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံ  
 ကြောင့်၊ မေ၊ အက္ခန္ဓိအား၊ ဇောဒိသော၊ ဤသို့သတောရှိသော၊ ဝဇ္ဇော၊  
 အရောင် အဆင်းသည်၊ ဇာတော၊ ဖြစ်၏။ တေန၊ ထိုသို့သော ကုသိုလ်ကံ  
 ကြောင့်၊ မေ၊ အက္ခန္ဓိအား၊ ဣ၊ ဤအရပ်၌၊ ထတ္တမာနံ၊ ရအပ်သော၊ သုစရိ  
 တဖလံ၊ သုစရိကံ ကုသိုလ်ကံ၏ အကျိုးသည်၊ ဣတ္ထိ၊ ပြည့်စုံ၏။ တေန၊  
 ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အက္ခန္ဓိအား၊ မနသောဝိယာ၊ ဝိတ်  
 သည်ချစ်နှစ်သက်အပ်ကုန်သော၊ ဟေကေဝိ၊ အလုံးစုံကုန်သော၊ ဘောဂါ  
 စ၊ အသုံးအဆောင် တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ ဝိယာ  
 ကာသိ၊ ဖြေကြား၏။ မဟာနူဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော  
 ဘိက္ခု၊ ရှင်ရဟန်း၊ တေ၊ အရှင်ဘုရားအား၊ အဟံ၊ အက္ခန္ဓိဝိသညံ၊ အက္ခန္ဓာမိ၊  
 ဖြေကြား၏။ ကိံ၊ အက္ခန္ဓာမိ၊ အဘယ်သို့ဖြေကြားသနည်း၊ မနုဿဘူတော၊ လူ  
 ၏အဖြစ်သို့ရောက်သည်ရှိသော်၊ အဟံ၊ အက္ခန္ဓိဝိသညံ၊ ယံဂုဏ်၊ အကြင်ဒါ  
 နကုသိုလ်ကံကို၊ အကာသိ၊ ပြည့်စုံဘူး၏။ တေန၊ ထိုသို့သော ကုသိုလ်ကံ  
 ကြောင့်၊ အဟံ၊ အက္ခန္ဓိဝိသညံ၊ ဧဝံဇာလိတာနူဘာဝါ၊ ဤသို့ထွန်းပသော  
 တန်ခိုးအာနုဘော်ရှိသည်၊ အမှိ၊ ဖြစ်၏။ တေန၊ ထိုသို့သော ကုသိုလ်ကံ  
 ကြောင့်၊ မေ၊ ကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊  
 ခပ်သိမ်းကုန်သောအရပ် မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏။ ဣ  
 တိ၊ ဤသို့၊ ဝိယာကာသိ၊ ဖြေကြား၏။ တေရသမံ၊ တဆဲ့သုံးခုမြောက်  
 သော၊ သုဇာရိသာဝိမာနဝတ္ထု၊ ချွေးမသည်ရန်ကိုရဟန်း အားပေးလ္လုခဲ့ ဘူး  
 သော ကောင်းမှုကြောင့်ဝိမာန၌ စံရသော သုဇာရိသာဝိမာန ဝတ္ထုသည်၊ နိဗ္ဗိ  
 တံ၊ ပြီးခြင်းသို့ရောက်ပြီ။

(ခင) မဟာနူဘာဝေ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဧဒေတေ၊  
 နတ်သမီး၊ ဩသမိတာရကာ၊ သောက်ရှူးကြယ်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်း  
 ကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေထုက်၊ တိဋ္ဌတိ  
 ဝိယ၊ တည်သကဲ့သို့၊ ယာတွံ၊ အကြင်သင်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော  
 အရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းတောက်ပ စေထုက်၊ တိဋ္ဌ  
 သိ၊ တည်၏။ မဟာနူဘာဝေ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဧဒေဝိ၊  
 နတ်သမီး၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဧဇောဒိ



သော၊ ဤသို့သဘောရှိသော၊ ဝတ္ထု၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်  
သနည်း၊ ကော၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဣ၊ ဤ  
အရပ်၌၊ လတ္တမာနံ၊ ရအပ်သော၊ သုစရိတဖလံ၊ သုစရိတ်ကုသိုလ်ကံ၏အကျိုး  
သည်၊ ဣတ္ထိတိ၊ ပြည့်စုံ သနည်း၊ ကော၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊  
တေ၊ သင်အား၊ မနုဿေဝိယာ၊ မိတ်သည် ချစ်နှစ်သက် အင်ကုန်သော၊  
ယေကေမိ၊ အလုံးစုံကုန်သော၊ ဘောဂါစ၊ အသုံးအဆောင်တို့သည်လည်း၊  
ဥပ္ပန္နိ၊ ဖြစ်ကုန်သနည်း၊ မဟာနုဘာဝေ၊ ကြီးသော တန်ခိုးအာနုဘော်  
ရှိသော၊ ဒေဝီ၊ နတ်ထီး၊ တံ၊ သင့်ကို၊ အဟံ၊ ငါသည်၊ ပုစ္ဆာမိ၊ မေး၏၊ ကိံ၊ ပုစ္ဆာ  
မိ၊ အဘယ်သို့မေသနည်း၊ မနုဿေဘူတာ၊ လူ၏အဖြစ်သို့ ရောက်သည်ရှိ  
သော်၊ တံ၊ သင်သည်၊ ကိံ၊ ပုညံ၊ အဘယ်သို့သောကုသိုလ်ကံကို၊ အကာသိ၊  
ပြုခဲ့ဘူးသနည်း၊ ကော၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်၊  
ဝေဇလိတာနုဘာဝေါ၊ ဤသို့တန်ခိုးအာနုဘော်ရှိသည်၊ အထိ၊ ဖြစ်သနည်း၊  
ကော၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝတ္ထုဝေ၊ အ  
ရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သော အရပ်မျက်နှာ  
တို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏၊  
မောဂ္ဂသာနေ၊ အရှင်မဟာမောဂ္ဂလင်္ကာသည်၊ ပုစ္ဆိတာ၊ မေးအပ်သည်ဖြစ်၍၊  
အတ္တမနာ၊ နှစ်သက် ဝမ်းမြောက်ခြင်းရှိသော၊ သာဒေဝတာ၊ ထိုနတ်ထီး  
သည်၊ ဣဒံပလံ ဤအကျိုးသည်၊ ယသ၊ ကမ္မဿ၊ အကြင် ကုသိုလ်ကံ၏၊  
ဖလံ၊ အကျိုးသည်၊ ဟေတုတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြ  
သနာကို၊ ပုစ္ဆာ၊ မေးအပ်သည်ရှိသော်၊ ဝိသာကာသိ၊ ဖြေကြား၏၊ ကိံ ဝိယာ  
ကာသိ၊ အဘယ်သို့ဖြေကြားသနည်း၊ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာ  
နုဘော်ရှိသော၊ ဘိက္ခု၊ ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ မနုဿေသု၊ လူတို့၌၊  
မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ သသုရဿ၊ ယောက္ခမ  
ယောကျ်ား၏၊ စာရေးအိမ်၌၊ သုဏိသာ၊ ချွေးမသည်၊ အဟေဝသိံ၊ ဖြစ်ခဲ့ဘူး  
၏၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိရေ၊ ရာဂစလော၊ မြူမှကင်းဝေး  
သော၊ ဝိပ္ပယန္တံ၊ ကိလေသာထည်းဟူသော အညစ်အကြေးမရှိခြင်းကြောင့်  
ကြည်သင် သန့်ရှင်းသော၊ အနာဝိလံ၊ ကာမဝိတက်အစရှိသော မိစ္ဆာသက်ပွ  
၏မရှိခြင်းကြောင့် မနောက်ကျသောနှလုံးရှိသော၊ ဘိက္ခု၊ ရဟန်းကို၊ အနု  
သံ၊ မြင်၏၊ အဟံ၊ အကျွန်ုပ်သည်၊ ပဝသန္နာ၊ သဒ္ဓါ၊ ရုံကြည်သောမိတ်ရှိသည်  
ဖြစ်၍၊ သကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏိဘိ၊ လက်တို့ဖြင့်၊ ဘာဝံ၊  
ကျွန်ုပ်၏အဖို့ဖြစ်သော၊ ပုဝံ၊ ရယောရန်ကို၊ တဿဘိက္ခုနော၊ ထိုရဟန်း



အား၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏။ ကုမ္မာသပိဏ္ဍံ၊ ခုယောမ္ပုဂ္ဂိုဏ်တို့၊ ဒေတွာန၊ ပေး  
 လှူခြင်းကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ နန္ဒနော၊ နန္ဒအမည်ရှိသော၊ ဝနေ၊ ဥ  
 ယျာဉ်၌၊ မောဒါမိ၊ မြေထောင်စံပျော်ရ၏။ မဟာနူဘာဝ၊ ကြီးသောတန်ခိုး  
 အာနုဘော်ရှိသော၊ တိက္ခ၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်  
 မေ၊ အကျွန်ုပ်အား၊ ဇေတဝိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဈော၊ အရောင်  
 အဆင်းသည်၊ ဇာတော၊ ဖြစ်၏။ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊  
 အကျွန်ုပ်အား၊ ဣဝ၊ ဤအရပ်၌၊ သဗ္ဗမာနံ၊ ရအပ်သော၊ သုစရိတ၊ ဗလံ၊ သုစ  
 ရိုက်ကုသိုလ်ကံ၏အကျိုးသည်၊ ဣဣတိ၊ ပြည့်စုံ၏။ တေန၊ ထိုသို့သောကု  
 သိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ မနသောပိယာ၊ စိတ်သည်ချစ်နှစ်သက်  
 အပ်ကုန်သော၊ ယေကေမိ၊ အလုံးစုံကုန်သော၊ ဘေပဂါဝ၊ အသုံးအဆောင်  
 တို့သည်လည်း၊ ဥပ္ပန္နန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ ပိယာကာထိ၊ ဖြေကြား၏။  
 မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ တိက္ခ၊ ရှင်ရဟန်း၊ တေ  
 နရှင်ဘုရားအား၊ အဟံ၊ အကျွန်ုပ်သည်၊ အက္ခာမိ၊ ဖြေကြား၏။ မနုဿ၊ ဘု  
 ကာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ အဟံ၊ အကျွန်ုပ်သည်၊ ယံဝုဠံ၊ အ  
 ကြင်မူယောမ္ပုကို ပေးလှူခြင်းတည်းဟူသော ခါနကုသိုလ်ကံကို၊ အကာ  
 ထိ၊ ပြုခဲ့ဘူး၏။ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊  
 ဧဝံဇလိတာနူဘာဝါ၊ ဤသို့ထွန်းပသော တန်ခိုးအာနုဘော်ရှိသည်၊ အမိ၊ ဖြစ်  
 ၏။ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဈော၊ အ  
 ရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်ဆိမ်းကုန်သော အရပ်မျက်နှာတို့  
 ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။ ခုမ္မာသံ  
 တဆဲ့လေးခုမြောက်သော၊ ခုတိယသုဏိယာပိမာနဝတ္ထု၊ နှစ်ခုမြောက်သော  
 ဈေးမသည်ခုယောမ္ပုကိုရဟန်းအားပေးလှူသော ကောင်းမှုကြောင့်ပိမာနံ၌  
 စံရသောခုတိယသုဏိယာပိမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၁၅) မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝတေ၊  
 နတ်တို့၊ ဩသမိတဝရကာ၊ သောက်ရူးကြယ်သည်၊ သဗ္ဗဒိသာ၊ ခပ်ဆိမ်း  
 ကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ အရောင်ဖြင့် ထွန်းလင်းစေ  
 ထျက်၊ တိဋ္ဌကိပိယ၊ တည်သကဲ့သို့၊ ယာတွံ၊ အကြင်သင်သည်၊ အဘိက္ခ  
 န္တေန၊ အလွန်နှစ်သက်တွယ်ရှိသော၊ ဝဇ္ဈေန၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ  
 ခပ်ဆိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေထျက်၊  
 တိဋ္ဌထိ၊ တူညီ၏။ မဟာနူဘာဝေ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊  
 ဒေဝိနုဏိတိ၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ ဇေတဝင်အား၊

ထောဒိယော၊ ဤသို့သဘောရှိသော၊ ဝတ္ထော၊ အရောင် အဆင်းသည်၊ ဇာ  
 ဘော၊ ဖြစ် သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်  
 အာ၊ ဣ၊ ဤအပတ်၌၊ ထတ္တမာနံ၊ ရအပ်သော၊ သုစရိတပလံ၊ သုစရိတ်ကုသိုလ်  
 ကံ၏အကျိုးသည်၊ ဣတ္ထိ၊ ပြည့်စုံသနည်း၊ ကေန၊ အဘယ်သို့သောကု  
 သိုလ်ကံကြောင့်၊ တေ၊ သင်အား၊ မနသောပိယော၊ စိတ်သည်ချစ်နှစ်သက်အပ်  
 ကုန်သော၊ ယေကေစိ၊ အဆုံးစုံကုန်သော၊ ဘောဂါစ၊ အဆုံးအဆောင်တို့  
 သည်သည်၊ ဥပ္ပန္နန္တိ၊ ဖြစ်ကုန်သနည်း၊ မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာ  
 နုဘော်ရှိသော၊ ဒေဝီ၊ နတ်ထီး၊ တံ၊ သင့်ကို၊ အပေါ်၊ ငါသည်၊ ပုစ္ဆာမိ၊ မေး၏၊ ကိံ ၂၅  
 ပုစ္ဆာမိ၊ အဘယ်သို့မေးသနည်း၊ မနုဿဘုဘာ၊ လူ၏အဖြစ်သို့ရောက်သည်  
 ရှိသော်လည်း၊ သင်သည်၊ ကိံ၊ ယုညံ၊ အဘယ်သို့သောကုသိုလ်ကံကို၊ အကာသိ၊  
 ပြုခဲ့ဘူးသနည်း၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်၊  
 ဧဝံ၊ ထိတနူဘာဝါ၊ ဤသို့ထွန်းပသော တန်ခိုးအာနုဘော်ရှိသည်၊ အထိ၊  
 ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝ  
 ဝတ္ထော၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်  
 မျက်နှာတို့ကို၊ ပထာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး  
 ၏၊ မောဂ္ဂသာနေန၊ အရှင်မဟာမောဂ္ဂသာန်သည်၊ ပုစ္ဆိတာ၊ မေးအပ်သည်  
 ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်ဝမ်းမြော်ခြင်းရှိသော၊ သာဒေဝတာ၊ ထိုနတ်ထီး  
 သည်၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ  
 အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြဿ  
 နာကို၊ ပုစ္ဆာ၊ မေးအပ်သည်ရှိသော်၊ ဝိယောကာသိ၊ ဖြေကြား၏၊ ကိံ၊ ဝိယောကာ  
 သိ၊ အဘယ်သို့ ဖြေကြားသနည်း၊ မဟာနူဘာဝေ၊ ကြီးသော တန်ခိုးအာနု  
 ဘော်ရှိသော၊ ဝိက္ခု၊ ရှင်ရဟန်း၊ စာရံ၊ အိမ်၌၊ အဝသန္တိယော၊ နေသော၊ မ  
 ဝံ၊ အကျွန်ုပ်အား၊ ဣဿာစ၊ ဤသူနှင့်ဤအရာတန်ပါသလောစသောနည်း  
 ဖြင့်သုစည်းစိမ်ကိုပြုစုခြင်းထက္ခတာရှိသော ဣဿာသည်လည်းကောင်း၊  
 မတ္တဂိယန္တု၊ မိမိ၏စည်းစိမ်ကိုဖုံးကွယ် ရှိ၍မပေးမလှူပေးခြင်းလက္ခ  
 တာရှိသောမတ္တရသည်လည်းကောင်း၊ အထော၊ ထိုမှတပါး၊ ပလာသော  
 စ၊ အမျိုးအရပ်စသည်ဖြင့်ဤသူနှင့် ငါဘယ်အရာမှတူရှိသနည်းဟူ၍ သူတ  
 ပါးကိုနှင့်ပြိုင်ဘက်မူခြင်းလက္ခတာရှိသောပလာသသည်လည်းကောင်း၊ န  
 ဟောတိ၊ မဖြစ်၊ အကောဓနာ၊ အမျက်မထွက်တတ်သောသဘောရှိသည်၊  
 အဘောသိ၊ ဖြစ်ခဲ့ဘူး၏၊ ဘတ္တု၊ ဝသာနုဝတ္တိနိ၊ ထင်မထမှီ၌ အဖိုဖြစ်သော  
 ကာသန္ဓ်ထခြင်းလင်အိပ်ပြီးသည်မှနောက်၌ အိပ်ခြင်းစသည်ဖြင့်လင်အား

လျော်သောအကျင့်ရှိသည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ ဥပေါသထော ဥပုသ်  
သီတင်းကိုစောင့်ရှောက်ခြင်း၌ နိစ္စံ၊ အခါခပ်သိမ်း၊ အပ္ပမတ္တဘုမ္မေမလေ့စွ  
သောသတိရှိသည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ မဟာနူဘာဝ၊ ကြီးသော  
တန်ခိုးအာနုဘော်ရှိသော၊ တိက္ခ၊ ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်။ ကေသ၊  
လဆန်းပက္ခလဆုတ်ပက္ခ၏။ စတုဒ္ဒထိံစ၊ တဆယ့်ထေးရက်တို့၏ ပြည့်  
ကြောင်းဖြစ်သောနေ့၌လည်းကောင်း၊ ပဉ္စဒထိံစ၊ တဆယ့်ငါးရက်တို့၏ ပြည့်  
ကြောင်းဖြစ်သောနေ့၌လည်းကောင်း၊ ပက္ခသ၊ လဆန်းပက္ခလဆုတ်ပက္ခ၏  
ယာအဋ္ဌမီ၊ အကြင်ရှစ်ရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့သည်။ အတ္ထိ၊ ရှိ  
၏။ ဘသံအဋ္ဌမီယဉ္စ၊ ထိုရှစ်ရက်တို့၏ ပြည့်ကြောင်းဖြစ်သော နေ့၌လည်း  
ကောင်း၊ ပါဗ္ဗိဟာဂိယပက္ခဉ္စ၊ နှစ်တိုင်းနှစ်တိုင်းသော အတန်တလဲလဲဟောင်  
အပ်ဖြစ်အပ်သောကြောင့် ပါဗ္ဗိဟာဂိယမည်သော နေ့တိုင်းအခြံစောင့်အပ်  
သောဥပုသ်ကိုလည်းကောင်း၊ အဋ္ဌဂံသုမာဂတံ၊ ပါဏာတိပတ်မှ ကြဉ်  
ရှောင်ခြင်းအစရှိကုန်သော အင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော၊ ဥပေါသထဉ္စ၊  
ဥပုသ်သီတင်းကိုလည်းကောင်း၊ ဥပသေသိသံသံ၊ နှစ်ဘူး၏။ သမိ၊ အလုံးစုံ  
သောဥပုသ်နေ့၌၊ သိဇေသု၊ ဥပုသ်၏အစွမ်းဖြင့်ပြီးစေကုန်သောသီတတို့၌၊  
သံဂုဘာ၊ ကိုယ်နှုတ်နှုတ်ထုံးထုံးပါးတို့ဖြင့်စောင့်စည်းခြင်းရှိသည်။ သဒါ အခါ  
ခပ်သိမ်း၊ သိဇေသု၊ ငါးပါးကုန်သောနိစ္စသီတတို့၌၊ သံဂုဘာ၊ ကိုယ်နှုတ်တို့  
တို့ဖြင့်စောင့်စည်းပိတ်ပင်ခြင်းရှိသည်။ အဟောသိံ၊ ဖြစ်ခဲ့ဘူး၏။ သံသမာ  
စ၊ ကိုယ်နှုတ်နှုတ်ထုံးထုံးကိုစောင့်စည်းခြင်းရှိသည်လည်းကောင်း၊ သံဝိဘာဂါပ၊  
စားရာ၌တွင်ဟချို ကုန်ခဲ့စေ၍ ပေးကမ်းလှူဒါန်းလေ့ရှိသည်လည်းကောင်း၊  
အဟောသိံ၊ ဖြစ်ခဲ့ဘူး၏။ အဟံ၊ အကျွန်ုပ်သည်။ တေန၊ ထိုသို့သောကုသိုလ်  
ကံကြောင့်၊ အတ္ထိဝိမာနံ၊ ဤမိမာန်၌၊ အာဝသာမိ၊ နေရ၏။ မဟာနူဘာဝ၊  
ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ တိက္ခ၊ ရှစ်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်  
ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ၊ ဝိရကာ၊ ကြဉ်ရှောင်သည်။  
အဟောသိံ၊ ဖြစ်ခဲ့ဘူး၏။ ရုသာဝါဒါစ၊ မဟုတ်မမှန်သောစကားကိုဖြောဆို  
ခြင်းမှလည်း၊ သညတာ၊ စောင့်စည်းသည်။ အဟောသိံ၊ ဖြစ်ခဲ့ဘူး၏။ ထေ  
ယျာစ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သောသူကပါး၏။ ဥက္ကာဂ်ခိုး  
ယူခြင်းမှလည်းကောင်း၊ အတိစရာစ၊ လင်ကိုလွန်ကျူ၍ ဤသူငိုခြင်းမိစ္ဆာစာ  
ရမှလည်းကောင်း၊ မစ္စပါနာစ၊ သေအရက်စသောယစ်မျိုးကိုသောက်စား  
ခြင်းမှလည်းကောင်း၊ အာရကာ၊ ဝေးစွာကြဉ်ရှောင်သည်။ အဟောသိံ၊ ဖြစ်  
ခဲ့ဘူး၏။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ တိက္ခ၊ ရှစ်

ရဟန်း၊ အဟံ၊ အက္ခန္တိ သည်၊ စက္ခုမတော၊ ငါးပါးသောပညာစက္ခုရှိတော်  
မူသော၊ သသသိနေ၊ အကျော်အစောအခြံအရံလည်းရှိတော်မူသော၊ ဂေါ  
တမဿ၊ ဂေါတမမြတ်စွာဘုရား၏၊ ပဉ္စထိက္ခာပဒေ၊ ငါးပါးသောသိက္ခာ  
ပုဒ်၌၊ ရဟာ၊ မွေ့ထောင်သောနှလုံးရှိသော၊ အရိယသစ္စာနံ၊ နက္ခသစ္စာသရဒ  
ယသစ္စာ နိရောဓသစ္စာမဂ္ဂသစ္စာ ဟုဆိုအပ်ကုန်သော အရိယသစ္စာတို့၌၊  
ကောဝိဒါ၊ လိမ္မာသော၊ ဥပါသိကာ၊ ခါယိကာမသည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး  
၏၊ သာအဟံ၊ ထိုအက္ခန္တိသည်၊ သကေန၊ မိမိဥစ္စာဖြစ်သော၊ သိလေန၊ ငြူစူ  
ခြင်းမရှိသည်၏ အဖြစ်ရှိသောသဘာဝသိလ ဥပုသ်သိတင်းအစရှိသော  
ဆောက်တည်၍ ကျင့်အပ်သောသိလကြောင့်၊ ယသသာစ၊ ကျေးဇူးသိ  
တင်းကျော်စောခြင်း အခြံအရံများခြင်းနှစ်ပါးဖြင့်လည်း၊ ယသသိနိ၊ အ  
ကျော်အစောအခြံအရံရှိသည်၊ ဟုတွားဖြစ်၍၊ သကံပုညံ၊ မိမိ၏ဥစ္စာဖြစ်  
သောကောင်မူ၏အကျိုးကို၊ အနုတောမိ၊ သုံးဆောင်ခံစားရ၏၊ အနာမယာ၊  
နက္ခဒဝဒနာ ရောဂါဘေးရန်မရှိသည် ဟုတွားဖြစ်၍၊ သုခိတာစ၊ ချမ်းသာ  
ခြင်းသို့ရောက်သည်လည်း၊ အဓိ၊ ဖြစ်၏၊ မဟာနုဘာဝ၊ ကြီးသောတန်  
ခိုးအာနုဘော်ရှိသော၊ သိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံ  
ကြောင့်၊ မေ၊ အက္ခန္တိအား၊ တောဒိသော၊ ဤသို့သတောရှိသော၊ ဝဇ္ဇော၊ အ  
ရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်  
မေ၊ အက္ခန္တိအား၊ ဣစ၊ ဤတာဝတိံသာနတ်ပြည်၌၊ လဟ္မာနံ၊ ရအပ်သော၊  
သုစရိတဖလံ၊ သုစရိုက်ကုသိုလ်ကံ၏အကျိုးသည်၊ ဣဇ္ဈတိ၊ ပြည့်စုံ၏၊ တေန၊  
ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အက္ခန္တိအား၊ မနုသောပိယာ၊ စိတ်  
သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေမိ၊ အလုံးစုံကုန်သော၊ ဘောဂါစ၊  
အသုံးအဆောင်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ ဝိယာကာ  
သိ၊ ဖြေကြား၏၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ သိ  
က္ခု၊ ရှင်ရဟန်း၊ တေ၊ အရှင်ဘုရားအား၊ အဟံ၊ အက္ခန္တိသည်၊ အက္ခာမိ၊ ဖြေ  
ကြား၏၊ ကိံ အက္ခာမိ၊ အဘယ်သို့ဖြေကြားသနည်း၊ မနုသာဘူတာ၊ လူ၏အ  
ဖြစ်သို့ရောက်သည်ရှိသော်၊ အဟံ၊ အက္ခန္တိသည်၊ ယံပုညံ၊ အကြင်ဆုံးဦး  
သောသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူး၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံ  
ကြောင့်၊ အဟံ၊ အက္ခန္တိသည်၊ ဇေဇလိတာနုဘာဝ၊ ဤသို့ထွန်းပသောတန်  
ခိုးအာနုဘော်ရှိသည်၊ အဓိ၊ ဖြစ်၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊  
မေ၊ အက္ခန္တိ၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်  
သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ဝဘာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤ

သို့၊ အက္ခရာမိ၊ ခြေကြား၏၊ ဘန္တေ၊ အရှင်ဘုရား၊ ထွံ၊ အရှင်ဘုရားသည်၊  
 ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဥပသကံမိတွာ၊ ဆည်းကပ်၍၊ ဘန္တေ၊ ဘုရား  
 တော်ကြီးသောမြတ်စွာဘုရား၊ ဥတ္တရာနာမ၊ ဥတ္တရာအမည်ရှိသော၊ ဥပါငဝိ  
 ကာ၊ ဒါယိကာမသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ပါဒေ၊ ခြေတော်တို့ကို  
 သိသော၊ ဦးဖြင့်၊ ဝန္ဓတိ၊ ရှိခိုးလိုက်၏၊ ဣတိ၊ ဤသို့၊ ငတွာ၊ သျှောက်ဆို၍၊ မမ၊  
 အကျွန်ုပ်၏၊ ဝစနေနစ၊ စကားဖြင့်လည်း၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ပါ  
 ဒေ၊ ခြေတို့ကို၊ သိသော၊ ဦးဖြင့်၊ ပန္နယျာသိ၊ ရှိခိုးပါလေသော၊ ဘန္တေ၊ အရှင်  
 မဟာမောဂ္ဂလာန်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝံ၊ အကျွန်ုပ်ကို၊ အညတ  
 ရာဗ္ဗိံ၊ တစ်ခုသော၊ သာမညပထေ၊ သာမညဗျိလ်ဒွံ၊ ယံဗျာ၊ ဟရေယျ၊ အကြွင်  
 ကြားတော်မူရာ၏၊ ဧတံခေါပန၊ ထိုသို့ကြားတော်မူခြင်းသည်၊ အနုတ္တရိယံ၊  
 အဖန်တလဲလဲအံ့ဩဘွယ်ရှိစွာ၊ တံ၊ ထိုဥတ္တရာကို၊ ဘဂဝါ၊ မြတ်စွာဘုရား  
 သည်၊ သကဒါဂါမိပထေ၊ သကဒါမိဗျိလ်ဒွံ၊ ဗျာကာသိ၊ ကြီးတော်မူပြီ၊  
 ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ပန္နရသမံ၊ တဆဲ့ငါးခုမြောက်သော၊ ဥတ္တရာ၊ ဝိ  
 မာနဝတ္ထု၊ ဥတ္တရာမည်သောနတ်သွီး၏ဝိမာနဝတ္ထုသည်၊ နမ္မိတံ၊ ပြီးခြင်းသို့  
 ရောက်ပြီ။

(၁၆) ဘန္တေ၊ ကောင်းမြတ်သောအဆင်းရှိသော၊ ဒေဝတေ၊ နတ်သွီး၊  
 တေ၊ သင်နတ်သွီး၏၊ ရထေ၊ ရထား၌၊ ယုတ္တာ၊ ယှဉ်ကုန်သော၊ ပရမအလင်္ကာ  
 တာ၊ မြတ်သောနတ်၌ဖြစ်ကုန်သောမြင်းတန်ဆာတို့ဖြင့်တန်ဆာလည်းဆင်  
 အပ်ကုန်သော၊ အစာသိ၊ ကောင်းကင်သို့၊ အစောရခါ၊ အောက်သို့မျက်နှာ  
 ရှေးရှုလည်း၊ ဂမာ၊ သွားကုန်သော၊ ဗထိ၊ ခွန်အားလည်းရှိကုန်သော၊ ဧဝါ၊  
 လျှင်မြန်သော အဟုန်နှင့်လည်း ပြည့်စုံကုန်သော၊ ဟယစ၊ မြင်းတို့သည်  
 လည်းကောင်း၊ တေ၊ သင်နတ်သွီး၏၊ ကမ္မေန၊ ကုသိုလ်ကံသည်၊ အဘိနိဗ္ဗိ  
 တာ၊ ဖန်ဆင်းအပ်ကုန်သော၊ သာရုထိစောဒိတာဟယာ၊ ရထားထိန်းတို့  
 သည်တို့ကို တွန်းနှိုးဆော်အပ်ကုန်သကဲ့သို့သော မြင်းရှိကုန်သော၊ ပဉ္စရထာ  
 သုထာစ၊ ရထားငါးရာတို့သည်လည်းကောင်း၊ တံ၊ သင်နတ်သွီးသို့၊ အန္တေန္တိ၊  
 အစဉ်လိုက်ကုန်၏၊ အလင်္ကာတာ၊ ထွန်းခြောက်ဆက်ဝန်ရှိကုန်သောနတ်  
 တန်ဆာတို့ဖြင့်တန်ဆာဆင်အပ်သောကိုယ်ရှိသော၊ သာထွံ၊ ထိုသင်သည်၊  
 ဧတိ၊ ဣဝ၊ ဆီမီးကဲ့သို့၊ ဩဘာသယံ၊ ဩဘာသန္တိ၊ ထွန်းထင်းလျက်၊ ပါဝ  
 ကော၊ ဣဝ၊ မိပုံကဲ့သို့၊ ဇလံ၊ ဇယန္တိ၊ ပြောင်ပြောင်ထွန်းပလျက်၊ ရထဝရေ၊  
 မြတ်သောရထား၌၊ တိဋ္ဌသိ၊ တည်၏၊ ဝရစာဂျ၊ မြတ်သောအဆင်းကိုဆောင်  
 သော၊ အနုမဒဿနေ၊ မယုတ်သောရှုဘွယ်ရှိသော၊ ဒေဝတေ၊ နတ်သွီး၊ တံ၊

သင့်ကိုအဟံ၊ ငါသည်၊ ပုစ္ဆာမိ၊ မေး၏၊ ကိံ ပုစ္ဆာမိ၊ အဘယ်သို့မေးသနည်း၊  
 တံ၊ သင်သည်၊ ကသ္မာနုကာယာ၊ အဘယ်နတ်ပြည်မှ၊ အနဗိဝရံ၊ မြက်စွာဘု  
 ရားသို့၊ ဥပါဂမိ၊ ဆည်းကပ်သာသနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။  
 ဘန္တေ၊ အရှင်ဘုရား၊ ကာမဂ္ဂပတ္တာနံ၊ ကာမဂုဏ်ထည်းဟူသော အသုံးအ  
 ဆောင်ဘို့ဖြင့်မြတ်သောအဖြစ်သို့ရောက်ကုန်သော၊ ပရိနိဗ္ဗိတဝသဝတ္တိနံ၊ ဒေ  
 ဝါနံ၊ ပရိနိဗ္ဗိတဝသဝတ္တိထုံ၌ဖြစ်ကုန်သောနတ်တို့၏၊ ယံ၊ အကြင်နတ်ပြည်  
 ကို၊ အနုတ္တရာ၊ စည်းစိမ်ချမ်းသာရွှေရံ ပရိသတ်သတ်စသည်တို့၏အစွမ်း  
 ဖြင့်အထူးမရှိဟူ၍၊ အာဟု၊ ဆိုကုန်၏၊ ထထာ၊ ထိုမှတပါး၊ ဒေဝတာ၊ နတ်သွီး  
 သည်၊ ယထာ၊ ရှစ်တေ၊ မိမိတို့သည်အလိုရှိအပ်ကုန်သော၊ ကာမေ၊ ကာမ  
 ဂုဏ်တို့ကို၊ သယံ၊ မိမိတို့အလိုလို၊ နိဗ္ဗာယနိဗ္ဗာယ၊ ဗန်းဆင်းကုန်ဗန်းဆင်း  
 ကုန်၍၊ ခမန္တိ၊ မွေထျော်ကုန်၏၊ ဘန္တေ၊ အရှင်ဘုရား၊ အတ္ထရာ၊ နတ်သွီးဖြစ်  
 သော၊ ကာမဝတ္ထိနိ၊ အလိုရှိအပ်သော အဆင်းရှုပကို ဆောင်တတ်သော၊  
 အဟံ၊ အကျွန်ုပ်သည်၊ တသ္မာ၊ ကာယ၊ ထိုနိဗ္ဗာနရတိနတ်ပြည်မှ၊ အနဗိဝရံ၊  
 မြက်စွာဘုရားကို၊ နမသ္မိတံ၊ ရှိခိုးခြင်းငှါ၊ ဣမ၊ ဤလူ၊ ပြည်သို့၊ အာဂဟာ၊  
 ထာရောက်ပါ၏။ ဝရစာရ၊ မြတ်သောအဆင်းကို ဆောင်သော၊ အနော  
 မဒယ၊ နေ၊ မယုတ်သောရှာသွယ်ရှိသော၊ ဒေဝတာ၊ နတ်သွီး၊ ဝုရေ၊ ရှေးဘဝ၌၊  
 တံ၊ သင်သည်၊ ကိံ သုစရိတံ၊ အထဟံသို့သော သုစရိတ်ကုသိုလ်ကံကို၊ အာ  
 စရိ၊ ဖြည့်ကျင့်ခဲ့ တူသနည်း၊ ကေန၊ အထဟံသို့သော သုစရိတ်ကုသိုလ်ကံ  
 ကြောင့်၊ တံ၊ သင်သည်၊ အမိတယသ၊ များသော အခြံအရံရှိသည်၊ သုခေမိ  
 တာ၊ ချမ်းသာသဖြင့် ကြီးပွားသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ဣမ၊ ဤနတ်ပြည်၏အ  
 ဖြစ်၌၊ အတ္ထာမိ၊ နေ့သနည်း၊ ကေန၊ အထဟံသို့သော သုစရိတ် ကုသိုလ်ကံ  
 ကြောင့်၊ တေ၊ သင်အား၊ အနဗိဝရ၊ မိမိထက်လွန်မြတ်သော သဘောမရှိ  
 သော၊ ဝိဟာဂံ၊ ကောင်းကင်၌သွားခြင်းငှါ စွမ်းနိုင်သော၊ ဣဒ္ဓိ၊ နတ်၌ဖြစ်  
 သောတန်ခိုးအာနုတော်သည်၊ အဟောထိ၊ ဖြစ်သနည်း၊ ကေန၊ အထဟံသို့  
 သော သုစရိတ်ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်း  
 သည်သည်၊ ဒသဒိသာ၊ အရှင်ထေဟ်မျက်နှာတို့ကို၊ ဝိရောစတိ၊ ထွန်းပေးစေနိုင်  
 သနည်း၊ ဒေဝတာ၊ နတ်သွီး၊ တံ၊ သင်သည်၊ ဒေဝေဟိ၊ နတ်တို့သည်၊ ပရိဂု  
 တာစ၊ ခြံရံအပ်သည် လည်းကောင်း၊ သပ္ပတာစ၊ အရှိအသေ ပြုအပ်သည်  
 လည်းကောင်း၊ အထိ၊ ဖြစ်၏၊ တံ၊ သင်သည်၊ ပဗ္ဗသုဂတိသု၊ ငါ၊ ပါးကုန်သော  
 ဂတိတို့တွင်၊ ကုဏ္ဍော၊ အထဟံဂတိမှ၊ ရုတာ၊ ရုတိသည်၊ ဟုတ္တာ၊ ဖြစ်၍၊  
 သုဂတိ၊ နိဗ္ဗာနရတိ နတ်ပြည်သုဂတိသို့၊ ဂတာ၊ ပရိသန္ဓေ၏အစွမ်းဖြင့်သာ

ရောက်သည်။ အသိ၊ ဖြစ်သနည်း၊ တုံ့သင်သည်။ ကသ ဝါ၊ အတယ်ဆရာ၏ မှုလည်း၊ သာသနော၊ အဆုံးအမ၌၊ အနုသာသနိ၊ အထန်တန် ဆုံးမက မြစ် ခြင်းကို၊ သမ္ပဒိယ နွေနှ၊ ခံလင့်သဖြင့်၊ စတုကရာ၊ စကားကိုလိုက်နာ၍ကျင့်ခဲ့ တူးသည်။ အသိနု၊ ဖြစ်သနည်း၊ ဒေဝတော၊ နတ်ထီး၊ တုံ့သင်သည်။ ဗုဒ္ဓသာဝိ ကာ၊ မြတ်စွာဘုရား၏တပည့်မသည်။ ယဒိယံယော၊ အကယ်၍ဖြစ်နံ၊ ဝေံသ တိ၊ ဤသို့ဖြစ်သည်ရှိသော်၊ မေ ဝါအား၊ အာရိက္ခ၊ ကြားထော့၊ တန္တေ၊ အ ရှင် ဘုရား၊ အဟံ၊ အကျွန်ုပ်သည်။ ပုရေ၊ ရှေးတဝ၌၊ နဝန္တရေ၊ ဣသိဂိလိတောင်၊ ဝေပုလတောင်၊ ဝေသာရတောင် ပဏ္ဍတောင်၊ ဂိဇ္ဈကုဋ်တောင်ဟုဆိုအပ် ကုန်သောတောင်ငါးလုံးတို့၏အလယ်၌၊ သုမာပိတေ၊ မဟာဂေါဝိန္ဒအမည်ရှိ သောအ ရတ်ပညာရှိသည်။ ရှိယာအတတ်ကိုစီရင်သဖြင့်ကောင်းစွာဖန်ဆင်း အင်သော၊ နဝရဝရေ၊ မြတ်သောရာဇဂြိုဟ်၌၊ သိရိမတော၊ ကောင်းမှု ကြောင့်ဖြစ်သောတင့်တယ်ခြင်းစသောစီးစိပ်ရှိသော၊ ရာဇဝရသာ၊ ဗိမ္ဗိသာ ရမင်းမြတ်၏၊ ပရိစာရိကာ၊ သိခြင်းဖြင့်လုပ်ကြွေးသော သိန်းမသည်။ အဟံ၊ ဖြစ်ခဲ့ တူး၏။ အဟံ၊ အကျွန်ုပ်သည်။ နန္ဒကီတေ၊ ကခြင်းသိခြင်းတို့ကို၊ ပရသုမ သိက္ခိတာ၊ အလွန်ကောင်းမွန်စွာ သင်အပ်သည်။ အဟံ၊ ဖြစ်၏။ ရာဇဂဟော၊ ရာဇဂြိုဟ်၌၊ ဝံ၊ အကျွန်ုပ်ကဲ့၊ သိရိမာတိ၊ သိရိမာဟူ၍၊ အဝေဒိ သု၊ သိကျန် ၏။ တန္တေ၊ အရှင်ဘုရား၊ တဒါ၊ ထိုသိရိမာဖြစ်သောအခါ၌၊ ဣသိနိသတော၊ နိသာနင့်တူသောရဟန်းဖြစ်တော်မူသော၊ ဝိနာယကော၊ ဝေနေယျသတ္တဝါ တို့ကိုဆုံးမတော်မူတတ်သော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်လည်း၊ မေ၊ အ ကျွန်ုပ်အား၊ သရဒယဒုက္ခနိစ္စတဉ္စ၊ ဒုက္ခသစ္စာသရဒယ သစ္စာနှစ်ပါးတို့၏မ ဖြစ်သည်၏အဖြစ်ကို လည်းကောင်း၊ အသင်္ခတံ၊ တရံ တရသောအကြောင်း တရားသည် မပြုပြင်အပ်သော၊ သသာတံ၊ ဖြိသောသထော ရှိသော၊ နိရော ဓဉ္စ၊ နိရောဓ သစ္စာကိုလည်းကောင်း၊ အတ္တု၊ မိုလံ၊ မာယာစသော ကောက် ကျစ်သည်၏အဖြစ်ကို ပြုတတ်သောတရားမရှိသော၊ အဗ္ဘသံ၊ ဖြောင့်မတ် နသာခရီးနှင့်တူသော၊ သိဝံ၊ ပူပန်စေတတ်သော ရာဂစသော အကုသိုလ်တ ရားမရှိခြင်း ကြောင့်ချမ်းအေးစွာသော၊ ဣဝံမဂ္ဂဉ္စ၊ ဤအရိယ မဂ်ကိုလည်း ကောင်း၊ အဒေယယိ၊ ဟောတော်မူပြီး၊ တန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်။ တထာဂတဿ၊ ဝိပဿိအစ ရှိကုန်သော ရှေးဘုရားတို့ ကဲ့သို့လာခြင်းရှိတော်မူသော၊ အနုပိဝရဿ၊ မြတ်စွာဘုရား၏ အမတ်စံ၊ နိဗ္ဗာန်ကိုရည်မှတ်၍ဟောအပ်သော၊ အသင်္ခတံ၊ တရံ တရသောအကြောင်း တရားသည်မပြုပြင်အပ်သော၊ သာသနံ၊ ဆုံးမကြောင်းဖြစ်သော သူတော်

ကောင်းတို့၏တရားကို၊ သုတ္တံ၊ ကြားနာ၍၊ အဟံ၊ အကျွန်ုပ်သည်၊ သီလေ  
 သု၊ ပြီးစေအပ်ကုန်သော သီလတို့၌၊ ပရမသုသံဂုဏာ၊ အလွန်ကောင်းစွာ  
 သာလျှင်စောင့်ရှောက်အပ်သည်၊ အဟံ၊ ဖြစ်၏၊ နရဝိရဗုဒ္ဓဒေဝိတေ၊ လူတို့  
 ၌ကြီးမြတ်သောသို့၊ ထင်တော်မူသောမြတ်စွာဘုရားသည်၊ ဓမ္မေ၊ ဖြည့်ကုန်  
 အပ်သောပရိပတ်တရား၌၊ ဝိတော၊ တည်သည်၊ အဟံ၊ ဖြစ်၏၊ ဘန္တေ၊  
 အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ တထာဂတေန၊ ဝိပဿိအစရှိကုန်  
 သောရှေးဘုရားတို့ကဲ့သို့၊ သာခြင်းကောင်းတော်မူသော၊ အနဗိရေန၊ မြတ်  
 စွာဘုရားသည်၊ ဒေဝိတံ၊ ဟောတော် မူအပ်သော၊ ဝိရဇံ၊ ရာဂစသောအ  
 ငြိအကြေးတို့မှ ကင်းဝေးသော၊ ပဒံ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော၊  
 အသင်္ခတံ၊ စာရီတရသောအကြောင်းတရားသည် မပြုပြင်အပ်သော၊ ဓမ္မံ၊  
 ကရားတော်ကို၊ ဥတ္တာန၊ သိရ၍၊ တဇ္ဈော၊ ထိုစကား၌ပင်လျှင်၊ သမထသမာ  
 ဝိ၊ ဆန်းကျင်ဘက်ဖြစ်ကုန်သော ခပ်သိမ်းကုန်သောတရားတို့ကို ငြင်းစေ  
 တတ်သော လောကုတ္တရာသမာဓိသို့၊ အယုသိ၊ ရောက်၏၊ သာယေဝ၊ ထို  
 လောကုတ္တရာသမာဓိကို ရသည်၏အဖြစ်သည်ပင်လျှင်၊ ပရနိယာမတာ၊  
 မြတ်သောမဂ်တည်းဟူသော ဖြစ်ခြင်းရှိသည်၊ အဟံ၊ ဖြစ်၏၊ ဘန္တေ၊ အ  
 ရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိသေသနံ၊ ဝုဇ္ဇာတို့ထက်ထူးသည်၏  
 အဖြစ်ကိုပြီးစေဘတ်သော၊ အမတဝရံ၊ အမြှောက်နိဗ္ဗာန်တရားမြတ်ကို၊ သဒ္ဓါ  
 န၊ ရပြီး၍၊ ဧကံသိကာ၊ ဘုရားသည်သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့်ပြည့်စုံ၏ တရား  
 တော်သည်သွာက္ခာထဂုဏ်နှင့်ပြည့်စုံ၏ သံဃာတော်သည်သုပ္ပုပ္ပုဒ္ဓဂုဏ်  
 နှင့်ပြည့်စုံ၏သည်ဖြင့် စင်စစ်ယူခြင်းရှိသည်၊ အဟံ၊ ဖြစ်၏၊ အဘိသမ  
 ယေ၊ သစ္စာလေးပါးတရားတို့ကို ထိုထွင်း၍သိခြင်း၌၊ ဝိသေသိယ၊ အထူး  
 သို့ရောက်၍၊ အသံသိယာ၊ ကင်းသောသံသယရှိသည်တည်း၊ အဟံ၊ ဖြစ်၏၊  
 အဟံ၊ အကျွန်ုပ်သည်၊ ဗဟုဇနပူဇိတာ၊ သုဂတိသို့ရောက်ကုန်သောသူအ  
 များတို့သည် ပူဇော်ခြင်းပွားအပ်သောဂုဏ်ရှိသည်၊ အဟံ၊ ဖြစ်၏၊ အနပ္ပကံ၊  
 များစွာသော၊ ဝိဒ္ဓာရတိ၊ မြူးတူးခြင်းမွေ့လျော်ခြင်းနှစ်ပါးကို၊ ပစ္စန္ဒထေဝါ၊  
 သုံးဆောင်ခံစားရ၏၊ ဘန္တေ၊ အရှင်ဘုရား၊ ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသော  
 နည်းဖြင့်၊ အဟံ၊ အကျွန်ုပ်သည်၊ အမတရသာ၊ နိဗ္ဗာန်တည်းဟူသောအရသာ  
 ရှိသော၊ ဒေဝတာ၊ နတ်သည်၊ အဂ္ဂိ၊ ဖြစ်၏၊ အနဗိဝရဿ၊ ကိုယ်တော်  
 ထက်လွန်မြတ်သောသူမရှိသော၊ တထာဂတဿ၊ မြတ်စွာဘုရား၏၊ သာ  
 ဝိကာ၊ တည်မြဲစွာဖြစ်သော၊ ဓမ္မဒ္ဓသာ၊ သစ္စာလေးပါး တရားတို့ကိုမဂ်  
 ညာ၏ဖြင့်ဖြစ်ခြင်းရှိသော၊ ပဌမဖလေ၊ သောတာပတ္တိဖိုလ်၌၊ ပတိဗ္ဗိတာ၊



ထည့်သော သောတာပန်သံဃာ၊ သောတာပန်သည့်ထည်း၊ အမြို့ဖြစ်၏။ မေ၊ အ  
 ကျွန်ုပ်အား၊ ဒုဂ္ဂတိ၊ အပါယ်သို့ထားခြင်းကြောင့်ဖြစ်သော အကုသိုလ်သည်၊  
 နဝအတ္ထိမရှိသည်သာလျှင်တည်း။ ၊ ဘန္တေ၊ အရှင်ဘုရား၊ သာအဟံ၊ ဤ  
 အကျွန်ုပ်သည်၊ အနဗိဝရံ၊ မြတ်စွာဘုရားကို၊ ဝန္တံ၊ ရှိခိုးခြင်းငှါ၊ ဟိသာဒိ  
 ကေ၊ ကြည်ညိုဝွယ် ကိုးဆောင်တတ်သော၊ ကုသလေ၊ အပြစ်မရှိသော၊ ဓမ္မေ  
 နိဗ္ဗာန်တရား၌၊ ရုတေ၊ မွေ့လျော်ကုန်သော၊ ဘိက္ခဝေါစ၊ ရဟန်းတို့ကိုလည်း  
 နမသိတံ၊ ရှိခိုးခြင်းငှါ၊ သမထာသ၊ ဘဝမဉ္ဇ၊ ရဟန်းတို့၏ အစီးအဝေးသို့  
 လည်းကောင်း၊ သိဝံ၊ ဘေးမရှိသော၊ ဓမ္မဉ္ဇ၊ တရားတော်ကိုလည်းကောင်း၊  
 ဥပဂမိ၊ ဆည်းကပ်သောပါ၏၊ သိရိမတော၊ ဘုန်းပညာရှိပေသော၊ ဓမ္မရာ  
 ဇိတော၊ တရားကြောင့်လောကသုံးပါး၏ မင်းဖြစ်တော်မူသော မြတ်စွာဘု  
 ရားအား၊ သဂါရဝါရိ၊ သေစေးမြတ်ခြင်းရှိသည်၊ အမြို့ဖြစ်၏။ ၊ ဘန္တေ၊ အ  
 ရှင်ဘုရား၊ အဘိ၊ အဘိကျွန်ုပ်သည်၊ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့သာခြင်း  
 ကောင်းမြတ်တော်မူသော၊ နရဝရဒမ္မသာရေထိံ၊ ဆုံးမအပ်ကုန်သော ဝေနေ  
 ယျသတ္တဝါတို့ကို နိဗ္ဗာန်သို့ ရှေးရှု၍ စေတတ်သော ယောကျ်ားမြတ်လည်း  
 ဖြစ်တော်မူသော၊ တဗျတ္ထိဒံ၊ တဗျာထည်းဟူသောကြီးကိုလည်းဖြစ်တော်  
 မူကတ်သော၊ ကုသလရတံ၊ အပြစ်မရှိသောမဂ်ဖိုလ်နိဗ္ဗာန် ထရားမြတ်ကို  
 ပေးတော်မူတတ်သော၊ ဝိနာယကံ၊ ဝေနေယျသတ္တဝါတို့ကိုလည်း ဆုံးမ  
 တော်မူတတ်သော၊ မုနိံ ၊ မြတ်စွာဘုရားကို၊ ဒိသ္မာန၊ မြင်၍၊ မောဒိတမနာ၊  
 တင်းမြောက်သောစိတ်ရှိသည်၊ ဝိဇာတိ၊ ဝိတိလည်းဟူသော အရသာဖြင့်  
 ရောင်ရဲသည်၊ အမြို့ဖြစ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ ပရမဟိတာနုကမ္ပကံ၊ မြတ်  
 သောအစီးအပွားဖြင့် ခပ်ထိမ်းကုန်သော သတ္တဝါတို့ကို သနားခြင်းရှိတော်  
 မူသော၊ တံမုနိံ၊ ထိုမြတ်စွာဘုရားကို၊ ဝန္တာမိ၊ ရှိခိုးပါ၏၊ ဣတိ၊ ဤသို့၊ အာဟ၊  
 ဧညှောက်၏။ ၊ သောဠသမံ၊ တဆဲ့ခြောက်ခုမြောက်သော၊ သိရိမာဝိမာန  
 ဝတ္ထု၊ ဘုန်းပညာနှင့် ပြည့်စုံသောနတ်သွီး၏ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့  
 ရောက်ပြီ။ ၊

( ၁၇ ) အနောမဒဿနေ၊ မယုတ်သော ရှုဝွယ်ရှိသော၊ ဘန္တေ၊ နတ်သွီး၊  
 ရုစိသံ၊ ရှုလုံးမွေ့လျော်ဝွယ်လည်းရှိသော၊ ပာဘဿနံ၊ ပြီးပြီးပြန်ထွက်  
 သော အရောင်လည်း ရှိထသော၊ ဝေဠုရိယထမ္ပံ၊ ကျောက်မျက်ရွဲသည်  
 တိုင်လည်းရှိထသော၊ သထာဝံ၊ ကြီးကြယ်ပြန်ပြောစွာထသော၊ သုနိဗ္ဗိတံ၊  
 ကောင်းမွန်စွာဖန်ဆင်းအပ်ထသော၊ သုဝဏ္ဏမုက္ခဟိ၊ ရွှေဖြင့်ပြီးကုန်သော  
 ထပ်ဖင်တို့ဖြင့်၊ သမန္တမောတ္ထတံ၊ ထက်ဝန်းကျင်မှ ဘုန်းလွှမ်းအပ်ထသော၊

မမ၊ ငါ၏၊ ငွာနံ၊ နေရာဖြစ်သော၊ ကမ္မဝိပါကသ မ္ဘဝံ၊ ကံ၏အကျိုး၏ အဖြစ်ဖြင့်  
 ဖြစ်ထသော၊ ဣဒံဝိမာနံ၊ ဤဝိမာန်သည်၊ အတ္ထိ၊ ရှိ၏။ အနောမဒဿနေ၊  
 မယုတ်သော ရှုဖွယ်ရှိသော၊ ဘဒ္ဒေ၊ နတ်သို့၊ တကြ၊ ထိုသို့သဘောရှိသော  
 ငါ၏ဝိမာန်၌၊ ဥပ္ပန္နာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်လာကုန်သော၊ ပုပ္ဖဇေဝတာ၊  
 ဂှေးဦးစွာဖြစ်ခြင်းကြောင့်ပုပ္ဖဇေဝာဖြစ်ကုန်သော၊ ဣမာပုဂ္ဂိုလောယော၊  
 ဤဂှေးနတ်သို့ဟောင်းတို့သည်၊ သတသဟာဿာနိ၊ တထိန်းအတိုင်အရှည်  
 ရှိကုန်သည်၊ အဟောသံ၊ ဖြစ်ကုန်၏၊ တံ၊ သင်သည်၊ သကေနကမ္မုနာ၊ မိမိ၏  
 ဥစ္စာဖြစ်သောကံကြောင့်၊ အဇ္ဈပဂတာ၊ ယခုအခါ၌ဖြစ်လာသည်၊ အသိ၊  
 ဖြစ်၏၊ ယသသိနိ၊ အခြံအရံနှင့်ပြည့်စုံသည်၊ ဟုတွာ၊ ဖြစ်၍၊ ဝေနေဝသ  
 ကေနကမ္မုနာ၊ ထိုမိမိဥစ္စာ ဖြစ်သောကံ အေးနု ဝေင်ကြောင့် သာဗျာဏံ၊  
 ဩဘာသယံဩဘာသန္တိ၊ ထွန်းပလျက်၊ တိဋ္ဌထိ၊ တည်၏။ အနောမ  
 ဒဿနေ၊ မယုတ်သော ရှုဖွယ်ရှိသော၊ ဘဒ္ဒေ၊ နတ်သို့၊ သထိ၊ ယုန်ရှင်  
 အရေး အမှတ်ရှိသော၊ နက္ခတ္တဗုဒ္ဓော၊ နက္ခတ်တာ ရာကြယ်ထကစတံ၏  
 မင်းသည်းဖြစ်သော၊ စန္ဒော၊ ထသည်၊ ထာရကဂဏံ၊ ကြယ်အပေါင်းနှင့်  
 အဓိဂ္ဂဟ၊ ဣမ်းရိုးနှိုင်း၍၊ ဝိရောစတိယထာ၊ တင့်တယ်သကဲ့သို့၊ ကာဒိထ  
 ဝ၊ ထိုအတူသာလျှင်၊ တံ၊ သင်သည်၊ ဣဝံအတ္တရာဂဏံ၊ ဤနတ်သို့တို့၏  
 အပေါင်းကို၊ ယသသာ၊ အခြံအရံဖြင့်၊ ဒဒ္ဒလမာနာ၊ အလွန်ထွန်းပလျက်၊  
 ဝိရောစထိ၊ တင့်တယ်၏။ အနောမဒဿနေ၊ မယုတ်သော ရှုဖွယ်ရှိ  
 သော၊ ဘဒ္ဒေ၊ နတ်သို့၊ တံ၊ သင်သည်၊ ကုတော၊ အဘယ်ဘဝမှ၊ အာဂမ္မ  
 လာသင်၍၊ မမ၊ ငါ၏၊ ဣဝံဘဝနံ၊ ဤဘုံဝိမာန်၌၊ ဥပ္ပန္နာ၊ ပဋိသန္ဓေအားဖြင့်  
 ဖြစ်လာသနည်း၊ သဟိန္ဒကာ၊ သိကြားနှင့် ထက္ကဖြစ်ကုန်သော၊ တိဒဿ၊  
 ကာဝတိဝံသနတ်ပြည်၌ဖြစ်ကုန်သော၊ ဒေဝါ၊ နတ်တို့သည်၊ ဗြဟ္မံ၊ သဗ္ဗ  
 တိအမည်ရှိသောဗြဟ္မာကို၊ ဒဿနေန၊ ရှုသဖြင့်၊ နတပ္ပန္နိ၊ ဣလ၊ မရောင်ရဲ  
 နှိုင်းကုန်သကဲ့သို့၊ သဗ္ဗေ၊ ခပ်ထိမ်းကုန်သော၊ မယံ၊ ငါတို့သည်၊ တံ၊ သင့်ကို၊  
 ဒဿနေန၊ ရှုခြင်းဖြင့်၊ နတပ္ပါမသေ၊ မရောင်ရဲနှိုင်းကုန်၊ သက္ကာ၊ သိကြား  
 မင်း၊ ကုတော၊ အဘယ်အရပ်မှ၊ ရုတာယ၊ ရုတေသေ၊ တဝသင်၏၊ ဣဝ၊ ဤ  
 ငါ၏ဝိမာန်သို့၊ အာဂန္တိ၊ ပဋိသန္ဓေအားဖြင့်လာရောက်သနည်း၊ ဣတိ၊ ဤသို့၊  
 ယမေတံ၊ အကြင်ပြဿနာကို၊ မမံ၊ အကျွန်ုပ်ကို၊ အနုပုစ္ဆသေ၊ လျှော့သည်  
 ၏အဖြစ်ဖြင့်မေး၏၊ သက္ကာ၊ သိကြားမင်း၊ မနုဿသေ၊ လျှော့ပြည်၌၊ ကာ  
 သိနံ၊ ကာသိတိုင်းတို့၏၊ ဗာရာဏသီ၊ နာမပုဂံ၊ ဗာရာဏသီအမည်ရှိသော  
 ပြည်သည်၊ အတ္ထိ၊ ရှိ၏၊ ဘက္က၊ ထိုဗာရာဏသီပြည်၌၊ အတံ၊ အကျွန်ုပ်သည်။

ပုဇေ၊ ရှေးဘဝ၌၊ ကေသာကာရိကာ၊ ကေသာကာရိအမည်ရှိသောမိန်းမ  
 သည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ သတ္တ၊ သိကြားမင်း၊ အဟံ၊ အကျွန်ုပ်  
 သည်၊ ဗုဒ္ဓေ၊ ဘုရား၌လည်းကောင်း၊ ဓမ္မေ၊ တရားတော်၌လည်းကောင်း၊  
 သံစော၊ သံဃာတော်၌လည်းကောင်း၊ ပသန္နမာနသ၊ ကြည်ညိုမြတ်နိုး  
 သောစိတ်နှလုံးရှိ၏။ ဧကန္တိ၊ ဂတ၊ ဘုရားသည်သဗ္ဗသမ္ဗုဒ္ဓဂုဏ်နှင့်ပြည့်စုံ  
 တော်မူ၏တရားတော်သည် သွာက္ခာတစသော ဂုဏ်နှင့်ပြည့်စုံ၏သံဃာ  
 တော်သည် သုပ္ပဋိပန္နစသော ဂုဏ်ပြည့်စုံ၏ဟု စင်စစ်ယူခြင်းသို့ရောက်  
 သည်၊ အသံသယ၊ ယုံမှားသက်သေမရှိသည်လည်း၊ အဟောသိ၊ ဖြစ်၏။ အ  
 ဓဏ္ဍသိက္ခာပဒ၊ မကျိုးမပေါက်မပြောက်မကြားသော ငါးပါးသောသီလ  
 စည်းဟူသောသိက္ခာဝန်ရှိသည်၊ အာဂတဗသ၊ ရောက်အပ်သောသောတာ  
 ပတ္တိဒိုလ်ရှိသည်လည်း၊ အဟောသိ၊ ဖြစ်၏။ သမ္မောမိဓမ္မေ၊ သစ္စာထေးပါးတ  
 ရားတို့ကို သိဘတ်သောမဂ်ဥာဏ်၌၊ နိယတ၊ မြဲသောသဘောရှိသည်၊  
 အနာမယ၊ ဆင်းရဲဒုက္ခမရှိသည်လည်း၊ အဟောသိ၊ ဖြစ်၏။ ဗုဒ္ဓေ၊  
 ဘုရား၌လည်းကောင်း၊ ဓမ္မေ၊ တရားတော်၌လည်းကောင်း၊ သံစော၊  
 သံဃာတော်၌လည်းကောင်း၊ ပသန္နမာနသေ၊ ကြည်ညိုမြတ်နိုးသောစိတ်  
 နှလုံးရှိသော၊ ဧကန္တိ၊ ဂတ၊ စင်စစ်ယူခြင်းသို့ရောက်သော၊ အသံသယ၊  
 ယုံမှားသံသယလည်း မရှိသော၊ အဓဏ္ဍသိက္ခာပဒ၊ မကျိုး မပေါက်မ  
 ပြောက် မကျားသော ငါးပါးသောသီလရှိသော၊ အာဂတဗထေ၊ ရောက်  
 အပ်ပြီးသောသောတာပတ္တိဒိုလ်လည်းရှိသော၊ သမ္မောမိဓမ္မေ၊ သစ္စာထေးပါး  
 တို့ကို သိဘတ်သောမဂ်ဥာဏ်၌၊ နိယတ၊ မြဲသောသဘောရှိသော၊ အနာမ  
 ယ၊ ဆင်းရဲဒုက္ခလည်းမရှိသော၊ ဘဒ္ဒန္တနတ်သွီး၊ ထေ့ညောင်၏စင်္ကာ၊ ထိုကောင်း  
 မူ၏ ပြည့်စုံခြင်းနတ်စည်းစိမ်၏ပြည့်စုံခြင်းနှစ်ပါးကို၊ အဘိနန္ဒာမသေ၊  
 ငါဘို့နှစ်သက်ဝမ်းမြောက်ကုန်၏။ ဘေ၊ သင်၏၊ အာဂတံ၊ ငါ၏ဗိမာန်သို့လာ  
 ရောက်ခြင်းသည်၊ သွာဂတဉ္စ၊ ကောင်းသောလာခြင်းသည်လည်း၊ ဟောတိ၊  
 ဖြစ်၏။ တံ၊ သင်သည်၊ ဓမ္မေန၊ တရားဖြင့်လည်းကောင်း၊ ယသသာစ၊ အခြံ  
 အရံဖြင့်လည်းကောင်း၊ ဝိရောစသိ၊ တင့်ထပ်၏။ ။ သတ္တရသမံ၊ တဆဲ  
 နှစ်ခု မြောက်သော၊ ကေသာကာရိဝိမာနဝတ္ထု၊ ကေသာကာရိအမည်ရှိသော  
 နတ်သွီး၏ ဗိမာန်၌စံရသော၊ ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ဥဒါနံ၊ ဥဒါန်းသည်ကား၊ ပဉ္စပိဋ၊ ငါးပါးသောပိဋဝိမာနဝတ္ထု၊ တယော  
 နာဝါ၊ နာဝါဝိမာန ဝတ္ထုသုံးခု၊ ပဒိပါ၊ ဆီးမီးလှူသောမိန်းမ၏ဗိမာန်လျှင်အ  
 ကြောင်းရှိသောဒေသနာ၊ တိလဒက္ခိဏာ၊ နှမ်းကိုပေးလှူသောမိန်းမ၏ဗိမာန်

လျှင်အကြောင်းအရင်းရှိသောဒေသနာ၊ နွေပတိဗ္ဗတာ၊ နှစ်ပါးသော ပတိဗ္ဗတာ  
 ဝိမာနဝတ္ထု၊ နွေသုဏ်သာ၊ သုဏ်သာဝိမာနဝတ္ထု၊ နှစ်ခု၊ ဥတ္တရာ၊ ဥတ္တရာနတ်  
 သွီးလျှင် အကြောင်း ရှိသောဒေသနာ၊ သိရိမာ၊ သိရိမာ နတ်သွီး၏ဝိမာန  
 လျှင်အကြောင်းရှိသောဒေသနာ၊ ကောသကာနိ၊ ကောသကာနိအမည်ရှိသော  
 နတ်သွီး၏ဝိမာနလျှင်အကြောင်းအရင်းရှိသောဒေသနာ၊ ဣတိ၊ ဤသို့၊ တေ၊ န၊  
 ထိုတထပ်၊ ခုနစ်ဝတ္ထုဖြင့်၊ ဝဂ္ဂေါ၊ ဝင်ကို၊ သင်္ဂီတိကာရေဟိ၊ သင်္ဂီယ နာ  
 တင်ဆရာတို့သည်၊ ဝုပ္ပတိ၊ မိန့်ဆိုအပ်၏။

ပဌမော၊ ရှေးဦးစွာသော၊ ဣတ္ထိဝိမာနဝဂ္ဂေါ၊ မိန်းမသည် ဝိမာန၌စံရ  
 သောဝင်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

( ၂ ဣတ္ထိဝိမာန- ဝိတ္ထုလတာ- ဒုတိယဝင်။ )

(၁၀) မဟာနူဘာဝေ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်  
 သွီး၊ ဒေဝီနွေ၊ နတ်တို့ကိုအစိုးရသော၊ သက္ကောအပိ၊ သိကြားမင်းသည်  
 ထည်း၊ ဒေဝဝဏပုရကွိတော၊ နတ်အပေါင်းခြံရံအပ်သည်ဖြစ်၍၊ အနုပရိယာ  
 သိဣ၊ ဖြည့်စေသည်သကဲ့သို့၊ တံ၊ သင်သည်၊ နာရိဏ ပုရကွိတော၊ နတ် သွီး  
 အပေါင်းခြံရံအပ်သည်ဖြစ်၍၊ ရမ္မေ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော၊ ဝိတ္ထုလတာ  
 ဝနေ၊ ဝိတ္ထုလတာအမည်ရှိသောဥယျာဉ်၌၊ သမန္တာ၊ ထက်ဝန်းထွင်မှ၊ အနုပ  
 ရိယာသိ၊ ဖြည့်စေသည်၏၊ ဩသမိတာရကာ၊ သောကံရှု၊ ကြယ်သည်၊ သဗ္ဗဒိ  
 သာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ဩသာသန္တိ၊ ထွန်းထင်းစေ  
 လျက်၊ တိဗ္ဗတိဝိပိ၊ စေသည်သကဲ့သို့၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်  
 နှာတို့ကို၊ ဩသာသန္တိ၊ ထွန်းထင်းစေလျက်၊ တိဗ္ဗသိ၊ ထည်၏။ မဟာနူ  
 ဘာဝေ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သွီး၊ ကေန၊ အတထပ်သို့  
 သောကုသိုလ်ကံကြောင့်၊ တေ၊ သင်နတ်သွီးအား၊ တေဒိသော၊ ဤသို့သ  
 ဘောရှိသော၊ ဝဂ္ဂော၊ အနောင်အဖင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ ကေန၊  
 အတထပ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဣဓ၊ ဤအရပ်၌၊ ဝဗ္ဗ  
 မာနံ၊ ရအပ်သော၊ သုစရိတဖရံ၊ သုစရိတ်ကုသိုလ်ကံ၏ အကျိုးသည်၊ ဣတ္ထ  
 တိ၊ ပြည့်စုံသနည်း၊ ကေန၊ အတထပ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်  
 အား၊ မနုထောဝိသာ၊ မိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေပိ၊ အ  
 လုံးစုံကုန်သော၊ ထောဂါမံ၊ အသုံးအဆောင်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်  
 ကုန်သနည်း။ မဟာနူဘာဝေ၊ ကြီးသော တန်ခိုး အာနုဘော် ရှိသော၊  
 ဒေဝီ၊ နတ်သွီး၊ တံ၊ သင့်ကို၊ အတထံ၊ ဝါသည်၊ ဝုတ္ထာမိ၊ မေး၏။ ကိံ၊ ဝုတ္ထာမိ၊ အ



ဘယ်သို့မေးသနည်း။ မနုဿတူတာ၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်။  
 တံ၊ သင်သည်။ ကိံ ဝုဠံ၊ အဘယ်သို့သော ကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့  
 သူးသနည်း။ ကေန၊ အထယ်သို့သော ကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်။  
 ဧဝံ၊ ဖြစ်သနည်း။ အထိ၊ ဖြစ်သနည်း။  
 ကေန၊ အထယ်သို့သော ကုသိုလ်ကံကြောင့်၊ တော၊ သင်၏၊ ဝဇ္ဇော၊ အ  
 ရောင် အဆင်းသည်းထည်း။ သဗ္ဗဒိဿ၊ ခင်ဝိမ်းကုန်သော အရှင်မျက်နှာ  
 တို့ကို၊ ပဘာသတိ၊ ထွန်းပ စေနိုင် သနည်း။ ဣတိ၊ ဤသို့၊ ဝုဠာမိ၊ မေး  
 ၏။ မောဂ္ဂသာနေန၊ အရှင်မဟာမောဂ္ဂထာန်သည်။ ဝုဠိတာ၊ ဒိဋ္ဌသံသန္ဓနာ  
 ဝုဠာဖြင့်မေးအပ်သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းတို့နှင့်  
 စပ်သောပိတ်ရှိသော၊ သာဓေဝတာ၊ ထိုနတ်သို့သည်။ ဣဒံ၊ ဤအကျိုး  
 သည်။ ယသကဋ္ဌသ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်။ ဟောတံ၊  
 ဖြစ်၏။ တံကဋ္ဌံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စံ၊ အမေးပြုသနာကို၊ ဝုဠာမေးအပ်  
 သည်ရှိသော်။ ဝိယာကာသိ၊ ဖြေကြား၏။ ကိံ ဝိယာကာသိ၊ အဘယ်သို့ဖြေ  
 ကြားသနည်း။ ။ မဟာနုဘာဝေ၊ ကြီးမြတ်သော တန်ခိုးအာနုဘော်ရှိသော၊  
 တဇ္ဈေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်။ မနုဿေ၊ လူတို့၌၊ မနုဿတူ  
 တာ၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်။ ကုလေ၊ အမျိုး၌၊ ပရပေဝိယာ၊  
 သူတပါးတို့သည် စေခိုင်းအပ်သော အမှုကြီးငယ်ကိုလုပ်ဆောင် ရသော၊  
 ဒါသိ၊ ကျွန်မသည်။ အဟောသိ၊ ဖြစ်ခဲ့ သူး၏။ စက္ခုမတော၊ ငါးပါးသော  
 ဥာဏ်မျက်စိရှိတော်မူသော၊ ယသိနေ၊ အကျော်အစောအခြံအရံနှင့်ပြည့်  
 စုံတော်မူသော၊ ဂေါတမဿ၊ ဂေါတမမြတ်စွာဘုရား၏၊ ဥပါသိကာ၊ ရေတနာ  
 သုံးပါးတို့ကို ဆည်းကပ် တတ်သော ဒါယိကာမသည်ထည်း။ အဟော  
 သိ၊ ဖြစ်၏။ ။ မဟာနုဘာဝေ၊ ကြီးမြတ်သော တန်ခိုးအာနုဘော်ရှိသော၊  
 တဇ္ဈေ၊ အရှင်ဘုရား၊ တာဒိနေ၊ ဣဋ္ဌာရုံစသည်တို့၌ မတင်မက်ခြင်းအ  
 မျက် မထွက်ခြင်း သဘောရှိသော တာဒိဗက္ခကာနှင့် ပြည့်စုံ တော်မူ  
 သော၊ တဿ၊ ထိုမြတ်စွာဘုရား၏။ သာသနေ၊ သံဆယ်ခုနစ်ပါးသောဗော  
 ဝိပက္ခိယတရားဟုဆိုအပ်သောသာသနာတော်၌၊ တဿာမေ၊ ထိုအကျွန်ုပ်  
 အား၊ နိက္ကမေ၊ ဆန်းကျင်ဘက်ဖြစ်သော တရားတို့မှထွက်မြောက် တတ်  
 သောလုံ့လသည်။ အာသိ၊ ဖြစ်၏။ မေဝါ၊ အယံကာယော၊ ဤခန္ဓာကိုယ်  
 သည်။ ကာမံဘိဇ္ဇတု၊ ပျက်လိုမှုသည်းပျက်ပစေ၊ ဣတိမနသိကတွာ၊ ဤသို့  
 နှလုံးပြု၍ နေ့စဉ် ဤကမ္မဋ္ဌာန်းကိုလုံ့လအားထုတ်ခြင်း၌၊ သဗ္ဗာနံ၊ လျော့လျော့  
 ပြုခြင်းသည်။ နေဝအတ္ထိ၊ မရှိသည် သးလျှင်တည်း။ ။ မဟာနုဘာဝေ၊

ကြီးမြတ်သောတန်ခိုးအာနုဘော်ရှိသော၊ ဘန္တေ၊ အရှင်ဘုရား၊ ပဉ္စန္ဒ၊ ငါးပါး  
ကုန်သော၊ သိက္ခာပဒါနံ၊ သိက္ခာပုဒ်တို့၏၊ သောဝတ္ထိကော၊ မိမိဖြစ်ရာ  
သတ္တုန်ကိရုဗ်းသာသည်၏ အဖြစ်သို့ရောက်စေတတ်သော၊ သိဝေါ၊ ကိ  
လေသာကြောင့် ဖြစ်သောဘေးမရှိသော၊ အကဏ္ဍကော၊ ရာဂစသောဆူး  
ပြောင့်ဆည်းမရှိသော၊ အဂဟနော၊ ကိလေသာမိစ္ဆာအယူဒုစရိုက်တည်း  
ဟူသောချုံ့ဆည်းမရှိသော၊ ဥဇု၊ ဖြောင့်မတ်သောသဘောရှိသော၊ သန္တိပဇေ  
ဒိတေ၊ ဘုရားအစရှိကုန်သော သူဘော်သူမြတ်တို့သည် ဟောကြားအပ်  
သော၊ မဂ္ဂေါ၊ အရိယာမဂ်သည်၊ အတ္ထိ၊ ရှိ၏။ မဟာနုဘာဝ၊ ကြီးသော  
တန်ခိုးအာနုဘော်ရှိသော၊ ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ဣတ္ထိ  
ကာ၊ လက်နှစ်ချောင်းတို့ဖြင့် ချီကိုင်တတ်သော ပညာရှိသောမိန်းမမျှသည်  
လည်း၊ သမာနာ၊ ဖြစ်ထျက်၊ တံ၊ ထိုအရိယာမဂ်သို့၊ ယထာယေန အာ  
ကာရေန၊ အကြင်သို့သောလုံ့လအားထုတ်ခြင်းတည်းဟူသောအကြောင်း  
ဖြင့်၊ ပါပတိ၊ ရောက်ပြီ၊ တဿ၊ ထိုသို့သဘောရှိသော၊ နိက္ကမဿ၊ လုံ့လအား  
ထုတ်ခြင်း၏၊ ဣဒံပသံ၊ ဤအကျိုးကို၊ ပဿ၊ ရှုလော၊ အဟံ၊ အကျွန်ုပ်သည်၊  
ဂဿတ္ထိနော၊ နတ်ပြည် နှစ်ထပ်တို့၌နေကုန်သောသူတို့ကို မိမိ၏အလိုသို့  
လိုက်စေတတ်သော၊ သက္ကာယ၊ ထိကြားအမည်ရှိသော၊ ရညော၊ နတ်မင်း  
ကြီး၏၊ အာမန္တနိကာ၊ အာလာပသလ္လာပနှင့်ပဉ္စသောနတ်မိန်းမသည်၊ အမှီ  
ဖြစ်၏၊ ကိဇ္ဇကာလေ၊ မွေ့လျော်ပျော်ရွှင်သောအခါ၌၊ အာမန္တနိကာ၊ ခေါ်ဝေါ်  
အပ်သောနတ်မိန်းမသည်၊ အမှီဖြစ်၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုး  
အာနုဘော်ရှိသော၊ ဘန္တေ၊ အရှင်ဘုရား၊ အာလမ္ပာစ၊ အာလမ္ပမည်သော  
စည်သည်းကောင်း၊ အဂ္ဂရာစ၊ အဂ္ဂရမည်သောစည်သည်းကောင်း၊ တိဗ္ဗော  
စ၊ တိဗ္ဗမည်သောစည် လည်းကောင်း၊ သာဓုဝါဒီစ၊ သာဓုဝါဒီ မည်သော  
စည်သည်းကောင်း၊ သံသယောစ၊ သံသယမည်သောစည်လည်းကောင်း၊  
ပေါက္ခရာစ၊ ပေါက္ခရမည်သောစည် လည်းကောင်း၊ သုဖဿာစ၊ သုဖ  
ဿမည်သောစည်လည်းကောင်း၊ ဣတိ၊ ဤသို့၊ သဗ္ဗိတုရိယသဘာသာနိ၊  
ခြောက်သောင်းကုန်သော စည်တို့သည်၊ မေ၊ အကျွန်ုပ်၏၊ ပဗ္ဗိဗာခံ၊ ပီတိ  
သောမနဿတို့ကိုနှိုးခြင်းကို၊ ကရောန္တံ၊ ပြုကုန်၏။ မဟာနုဘာဝ၊ ကြီး  
သောတန်ခိုးအာနုဘော်ရှိသော၊ ဘန္တေ၊ အရှင်ဘုရား၊ ဝိသာမောက္ခာ၊ ဝိလာ  
မောက္ခအမည်ရှိကုန်သော၊ နာဓိယောစ၊ နတ်ထီးတို့သည်လည်းကောင်း၊ န  
န္ဒာ၊ နန္ဒာအမည်ရှိကုန်သော၊ နာဓိယောစေတ၊ နတ်ထီးတို့သည်လည်းကောင်း  
သုနန္ဒာ၊ သုနန္ဒာအမည်ရှိကုန်သော၊ နာဓိယောစ၊ နတ်ထီးတို့သည်လည်း

ကောင်း၊ သောတာပန်၊ သောတာပန်အမည်ရှိကုန်သော၊ နာဓိယောစ၊ နတ်ထွီး  
 တို့သည် ထည်းကောင်း၊ သုစိဒ္ဓိဘာ၊ စင်ကြယ်သန့်ရှင်းသော ပြီးရယ်ခြင်း  
 ရှိကုန်သော၊ ဝါ၊ သုစိဒ္ဓိဘာ၊ အမည်ရှိကုန်သော၊ နာဓိယောစ၊ နတ်ထွီးတို့  
 သည်ထည်းကောင်း၊ အဓမ္မုသ၊ အဓမ္မုသအမည်ရှိကုန်သော၊ နာဓိယော  
 စ၊ နတ်ထွီးတို့သည် ထည်းကောင်း၊ ဝိသကောဝိ၊ ဝိသကောဝိအမည်ရှိကုန်  
 သော၊ နာဓိယောစ၊ နတ်ထွီးတို့သည်ထည်းကောင်း၊ ဝုဏ္ဏရိကာ၊ ဝုဏ္ဏရိကာ  
 အမည်ရှိကုန်သော၊ နာဓိယောစ၊ နတ်ထွီးတို့သည် ထည်းကောင်း၊ အတိဒါရု  
 ဏိ၊ အတိဒါရုဏိ အမည်ရှိကုန်သော၊ နာဓိယောစ၊ နတ်ထွီးတို့သည်ထည်း  
 ကောင်း၊ ဇေတိပယာ၊ ဇေတိပယာအမည်ရှိကုန်သော၊ နာဓိယောစ၊ နတ်ထွီး  
 တို့သည်ထည်းကောင်း၊ သုပယာ၊ သုပယာအမည်ရှိကုန်သော၊ နာဓိယောစ၊  
 စ၊ နတ်ထွီးတို့သည် ထည်းကောင်း၊ သမ္ပန္နိ၊ သမ္ပန္နိအမည်ရှိကုန်သော၊ နာဓိ  
 ယောစ၊ နတ်ထွီးတို့သည်ထည်းကောင်း၊ ရုဒ္ဓကာဝဒီ၊ နူးညံ့စွာဆိုတတ်သော  
 အလေ့ရှိကုန်သော၊ နာဓိယောစ၊ နတ်ထွီးတို့သည်ထည်းကောင်း၊ ဣတိ၊ ဤ  
 သို့၊ ဇောစ၊ ဆိုလိုအပ်ခဲ့ကုန်ပြီးသော နတ်ထွီးတို့သည်ထည်းကောင်း၊ အ  
 ရာနံ၊ နတ်ထွီးတို့တွင်၊ သေယျာသေ၊ အထူးသဖြင့်ပြီးမှမ်း အပ်ကုန်သော၊  
 အညာစ၊ တပါးကုန်သော နတ်ထွီးတို့သည်ထည်းကောင်း၊ မေ၊ အကျွန်ုပ်၏၊  
 ပဗောဓိယာ၊ ပီတိသောမနဿတို့၏ နူးခြင်းကိုပြုတတ်ကုန်၏၊ မဟာနု  
 ဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘန္တေ၊ အရှင်ဘုရား၊ တာဒေဝ  
 တာ၊ ထိုနတ်ထွီးတို့သည်၊ ကာယေန၊ လျှောက်ပတ်သော အခါ၌၊ မံ၊ အကျွန်ုပ်  
 သို့၊ ဥပဂက္ခာ၊ ချဉ်းကပ်ကုန်၍၊ ဟန္တု၊ ယခု၊ မယံ၊ အကျွန်ုပ်တို့သည်၊ နစ္စာမ၊  
 ကမ္ဘူးကုန်အံ့၊ ဝါယာမ၊ ဝီခြင်းကိုသိကုန်အံ့၊ ဟန္တု၊ ယခု၊ မယံ၊ ကျွန်တော်မ  
 တို့သည် ထံ၊ သင့်ကို၊ ခုမာယာမသေ၊ မွေ့လျော်စေကုန်အံ့၊ ဣတိ၊ ဤသို့၊ အ  
 ဘိဘာသန္တိ၊ ရှေးရှေးပြောဆိုကုန်၏၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာ  
 နုဘော်ရှိသော၊ ဘန္တေ၊ အရှင်ဘုရား၊ ဣဒံဌာနံ၊ ဤအကျွန်ုပ်အပ်သော အရာ  
 သည်၊ အကတပုညာနံ၊ ကောင်းမှုကိုပြုလေ့မရှိကုန်သော သူတို့အား၊ နပဟာ  
 တိ၊ မဖြစ်၊ အသေကံ၊ စိုးရိမ်ခြင်းမရှိ ရှာဖြစ်သော၊ နန္ဒနံ၊ နှစ်သက်ခြင်းကိုဖြစ်  
 စေတတ်သော၊ ရမ္မံ၊ နှလုံးမွေ့လျော်ပျော်ဘွယ်ရာရှိသော၊ တိဒေသနံ၊ တာဝ  
 တိ သာနတ်တို့၏၊ ဣဒံမဟာဝနံ၊ မြတ်သော ဥယျာန်သည်၊ ကတပုညာနမေဝ  
 ပြုအပ်ပြီးသော ကောင်းမှုရှိကုန်သော သူတို့အား သာသျှင်၊ ဟောတိ၊ ဖြစ်၏၊  
 မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘန္တေ၊ အရှင်ဘုရား၊  
 အကတပုညာနံ၊ ကောင်းမှုကို ပြုလေ့မရှိကုန်သော သူတို့အား၊ ဣဝေ၊ ဤ

ပစ္စုပ္ပန်ဘဝ၌ လည်းကောင်း၊ ပရတ္တစ၊ တမလွန်ဘဝ၌၎င်း၊ သုခံ၊ ချမ်းသာသည်၊ နတ္ထိ၊ မရှိ၊ ကတပုညာနဉ္စ၊ ပြုအပ်ပြီးသောကောင်းမှုရှိကုန်သော သူတို့အားသာသျှင်၊ ဣစေဝးဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ ပရတ္တစ၊ တမလွန်ဘဝ၌လည်းကောင်း၊ သုခံ၊ ချမ်းသည်၊ အတ္ထိ၊ ရှိ၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုတော်ရှိသော၊ ဘန္တု၊ အရှင်ဘုရား၊ တေသံ၊ ထိုတာဝတ်သာနတ်တို့၏၊ သဟဗျကာမာနံ၊ အပေါင်းအဖော်၏ အဖြစ်ကို အလိုရှိကုန်သောသူတို့သည်၊ ဗဟိုး၊ များစွာ၊ ကုသထံ၊ ကုသိုလ်ကံကို၊ ကတ္တဗ္ဗံ၊ ပြုအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဟိ၊ ထိုစကားသည်မှန်၏၊ ကတပုညာ၊ ပြုအပ်ပြီးသောကောင်းမှုရှိသောသူတို့သည်၊ သဂ္ဂေ၊ နတ်ပြည်၌၊ ဘောဂသမာပီ၊ နေ၊ စည်းစိမ်ချမ်းသာနှင့်ပြည့်စုံကုန်သည်ဖြစ်၍၊ မောဒန္တိ၊ မွေ့လျော်စံပျော်ရကုန်၏၊ ဣတိ၊ ဤသည်လျှင်အပြီးတည်း။ ပဌမံ၊ ရှေးဦးစွာသော၊ ဒါသိဝိ၊ မာနဝတ္ထု၊ ဥပါသက၏ကျွန်မဖြစ်ဘူးသောနတ်ဘွဲ့၏၊ ဝိမာန်၌ စံရသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းရောက်ပြီ။ ။

(၁၉) မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုတော်ရှိသော၊ ဒေဝတေ၊ နတ်ဘွဲ့၊ ဩ၊ သမိတာရကာ၊ သောက်ရှူးကြွယ်သည်၊ သဗ္ဗမိသာ၊ နတ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းထင်းစေလျက်၊ တိဋ္ဌသိဝိယ၊ တည်သကဲ့သို့၊ ယာထံ၊ အကြင်သင်သည်၊ အဘိတ္တန္တေန၊ အလွန်နှစ်သက်တွယ်ရှိသော၊ ဝဇ္ဇောန၊ အရောင်အဆင်းဖြင့်၊ သဗ္ဗမိသာ၊ နတ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းထင်းစေလျက်၊ တိဋ္ဌသိ၊ တည်၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုတော်ရှိသော၊ ဒေဝိ၊ နတ်ဘွဲ့၊ ကောန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တဿာတေ၊ ထိုသင့်အား၊ တောဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇောန၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ ကောန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဣ၊ ဤအရပ်၌၊ ဣတ္ထမာနံ၊ ရအပ်သော၊ သုစရိတဖလံ၊ သုစရိုက်ကုသိုလ်ကံ၏အကျိုးသည်၊ ဣတ္ထာ၊ ပြည့်စုံသနည်း၊ ကောန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ မနုဿာပိယာ၊ စိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေမိ၊ အလုံးစုံကုန်သော၊ ဘောဂါစ၊ အစိုးအဆောင်တို့သည်လည်း၊ ဥပ္ပန္နန္တိ၊ ဖြစ်ကုန်၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုတော်ရှိသော၊ ဒေဝိ၊ နတ်ဘွဲ့၊ ထံ၊ သင့်ကို၊ အဟံ၊ ငါသည်၊ ဝုတ္တာမိ၊ မေး၏၊ ကိံ၊ ဝုတ္တာမိ၊ အဘယ်သို့မေးသနည်း၊ မနုဿာဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ တံ၊ သင်သည်၊ ကိံ၊ ဝုတ္တံ၊ အဘယ်သို့သောကုသိုလ်ကံကို၊ အကာထိ၊ ပြီးခဲ့ဘူး



သနည်း၊ ကောနု၊ အဘယံ သို့သော ကုသိုလ်ကံကြောင့်၊ တံ၊ သင် သည်း၊ ဧဝံ ဇလိ  
တာနု ဘာဝါ၊ ဤသို့ ထွန်းပသော တန်ခိုး အာနုဘော်ရှိသည်၊ အသိ၊ ဖြစ်သနည်း  
ကောနု၊ အဘယံ သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင် ဣ၊ ဝဇ္ဈော စ၊ အရောင်  
အဆင်း သည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်း ကုန်သော အရပ်မျက်နှာတို့ကို၊ ပ  
တာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏၊ ၊ မောဂ္ဂဏာ  
နေနု၊ အရှင်မဟာမောဂ္ဂဏာန်သည်၊ ပုစ္ဆိ တာ၊ ဒိဋ္ဌသံသန္ဓနာ ပုစ္ဆာဖြင့် မေးအပ်  
သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့် စပ်သော စိတ်ရှိသော၊  
သာဒေဝတာ၊ ထိုနတ်သို့ သည်၊ ဣဒံ ဖလံ၊ ဤအကျိုးသည်၊ ယသကမ္မဿ၊  
အကြင်ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကု  
သိုလ်ကံ၊ ပဉ္စံ၊ အမေးပြုသနာကို၊ ပုစ္ဆာ၊ မေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊  
ဖြေကြား၏၊ ကိံ ဝိယာကာသိ၊ အဘယံ သို့ဖြေကြားသနည်း၊ ၊ မဟာနုဘာ  
ဝ၊ ကြီးသော တန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ပုဗ္ဗေ၊ ရှေးထဝန်း  
မယံ၊ အကျွန်ုပ်၏၊ နဝေသနံ၊ အိမ်သည်၊ ကေဝဇ္ဇန္ဒါရာ၊ ကေဝဇ္ဇအမည်ရှိသော  
ဗာရာဏသီပြည်တံခါးမှ၊ နိက္ခမ္မနိက္ခမနုဋ္ဌာနေ၊ ထွက်ရာအရပ်၌၊ အဟု၊ ဖြစ်၏  
အဟံ၊ အကျွန်ုပ်သည်၊ တတ္ထ၊ ထိုကေဝဇ္ဇအမည်ရှိသော တံခါး၌၊ သံစရမာ  
နာနံ၊ ထွက်ဝင်သွားသော ကုန်သော၊ သာဝကာနံ၊ ဘုရား၏ တပည့်သားတော်  
ဖြစ်ကုန်သော၊ မဟေသိနံ၊ သီလအစရှိသော ကျေးဇူးတို့ကို ရှားငြီးလေ့ရှိကုန်  
သော၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ ဩဒနဉ္စ၊ ဆွမ်းကို ထည်းကောင်း၊ ကုဗ္ဗာသဉ္စ  
ရယော မှုံကို ထည်းကောင်း၊ ခုကဉ္စ၊ ဟင်းရွက်ကို ထည်းကောင်း၊ အဒါသိံ  
ပေးလှူခဲ့ဘူး၏၊ ဥဇုတုတေသု၊ ဖြောင့်မတ်သော အဖြစ်သို့ ရောက်ကုန်သော၊  
ဘိက္ခုသု၊ ရဟန်းတို့၌၊ ဝိပ္ပသန္ဓေန၊ အထူးသဖြင့် ကြည်ညိုခြင်းရှိသော၊ စေတ  
သာ၊ စိတ်ဖြင့်၊ ထောဏသောဝိရကဉ္စ၊ စပါးတို့၏ အရည်အစရှိကုန်သော အ  
ထောက်အဦးအများတို့ ဖြင့်ပြီးစေအပ်သော တရသော အဖျော်ကို ထည်း၊  
အဒါသိံ၊ ပေးလှူခဲ့ဘူး၏၊ ၊ မဟာနုဘာဝ၊ ကြီးသော တန်ခိုး အာနုဘော်  
ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပက္ခဿ၊ လဆန်း၊ ပက္ခ  
လသုတ်ပက္ခ၏၊ စဘုဒ္ဓသိံ၊ ထဆယ့်ထေးရက်မြောက်သော သောနေ့ထည်း  
ကောင်း၊ ပဉ္စဒသိံ၊ တဆဲ့ငါးရက်မြောက်သောနေ့ထည်းကောင်း၊ ပက္ခဿ၊  
လဆန်း ပက္ခ၏၊ ယာအဋ္ဌမိ၊ အကြင်ရှစ်ရက် မြောက်သော နေ့သည်၊  
အတ္ထိ၊ ရှိ၏၊ တသံအဋ္ဌမိယဉ္စ၊ ထိုရှစ်ရက်မြောက်နေ့ ထည်းကောင်း၊  
ပါမုဟာရိယပက္ခဉ္စ၊ နှစ်တိုင်းနှစ်တိုင်းသော အာနိတလဲလဲ ဆောင်အပ်  
ဖြစ်အပ်သောကြောင့် ပါမုဟာရိယ မည်သော နေ့တိုင်း ဥပုသ်ကို အမြဲ

စောင့်အပ်သည် ထည်းကောင်း၊ အဋ္ဌင်္ဂသုသမာဟိတံ၊ ပါဏာတိပါတမှ  
 ကြဉ်ခြင်း အစရှိကုန်သော အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသော၊ ဥပေါသထံ၊ ☰  
 ဥပုသ်ကို၊ ဥပဝသိသံ၊ သုံးခဲဘူး၏၊ သဒါ၊ အလုံးစုံသောဥပုသ်နေ့၊ သီလေ  
 သု၊ ဥပုသ်၏အစွမ်းဖြင့် ပြီးစေအပ်ကုန်သော သီလတို့၌၊ သံဝုတာ၊ ကိုယ်  
 နှုတ်နှလုံးသုံးပါးဖြင့် စောင့်ရှောက် ဖိတ်ပင်သည်၊ အသိ၊ ဖြစ်ခဲ့ဘူး၏။

မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊  
 အဟံ၊ အကျွန်ုပ်သည်၊ ပါဏာတိပါတာ၊ သူ့အသက်ကိုသတ်ခြင်းမှ၊ ဝိရ  
 တာ၊ ကြဉ်ရှောင်သည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ ရသဝါဒါစ၊ မဟုတ်မမှန်  
 ပြောဆိုခြင်းမှထည်း၊ သညေတာ၊ စောင့်စည်းသည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊  
 ထေယျာစ၊ ခိုးတတ်သောသူ၏အဖြစ်မှထည်းကောင်း၊ အတိစာရာစ၊ ထင်  
 ကိုလွန်ကျူး၍ ယောကျ်ားအထူးတို့နှင့်မေထုန်အကျင့်ကိုကျင့်ခြင်းမှထည်း  
 ကောင်း၊ မဇ္ဇပါတာစ၊ သေအရက်စသော ယစ်မျိုးကို သောက်စားခြင်းမှ  
 ထည်းကောင်း၊ အာရကာ၊ ဝေးစွာကြဉ်ရှောင်သည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး  
 ၏။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရ  
 ဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ စက္ခု၊ မတော၊ ငါးပါးသောဥပုသ်မျက်စိရှိတော်  
 မူသော၊ ယသသိနော၊ ကျေးဇူးသတင်းပြန်နှံခြင်းအခြံအရံများခြင်းနှစ်ပါး  
 တို့နှင့်ပြည့်စုံတော်မူသော၊ ဂေါတမဿ၊ ဂေါတမမြတ်စွာဘုရား၏၊ ပဉ္စ  
 သိက္ခာပဒေ၊ သမာဓိဝိပဿနာတို့ကို ရခြင်း၏အကြောင်းဖြစ်သောငါးပါး  
 သောသိက္ခာဝုန်၌၊ ရုတာ၊ မွေထျော်သောနှလုံးရှိသော၊ အရိယသစ္စာနံ၊ ထေးပါး  
 ကုန်သောအရိယသစ္စာတို့၌၊ ကောဗိဒါ၊ လိမ္မာသော၊ ဥပါသိကာ၊ ဒါယိကာမ  
 သည်၊ အဟောသိ၊ ဖြစ်၏။ မဟာနူဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်  
 ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အ  
 ကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်း  
 သည်၊ ဇာဇောဖြစ်၏။ ( ပ ) မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်း  
 သည်၊ သည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပတာသတိ  
 ထွန်းပစနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။ ဘန္တေ၊ အရှင်မဟာ  
 မောဂ္ဂဏန်းထံ၊ အရှင်ဘုရားသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဥပသင်္ဂ  
 ဝိတွာ၊ ဆည်းကပ်၍၊ ဘန္တေ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ ထရမာနာ  
 မ၊ ထရမာအမည်ရှိသော၊ ဥပါသိကာ၊ ဒါယိကာမသည်၊ ဘဂဝတော၊ မြတ်  
 စွာဘုရား၏၊ ပါဒေ၊ ခြေထောက်တို့ကို၊ ဝန္တတိ၊ ရှိခိုးလိုက်၏၊ ဣတိ၊ ဤသို့၊ ဝတွာ၊  
 ထျောက်ဆို၍၊ မမံ၊ အကျွန်ုပ်၏၊ ဝစနေစ၊ စကားဖြင့်ထည်း၊ ဘဂဝတော၊

မြတ်စွာဘုရား၏ ပါဒေါဒြေတော်တို့ကို သိရသော၊ ဦးဖြင့် ဝန္တေယျာသိ၊ ရှိ  
ခိုးပါထေ့လေ့၊ ဘန္တေ၊ အရှင်မဟာမောဂ္ဂထာနံ၊ ဘဂဝါ၊ မြတ်စွာဘုရား  
သည်၊ ခံ၊ အက္ခိန္တံ၊ အညတေ၊ တရသော၊ သာမညဗလေ၊ သာမည  
ဖိုလ်၌၊ ယံဗျာကဓေယျ၊ အကြင်ကြား၊ တော်မူရာ၏၊ တံ၊ ထိုသို့ကြားတော်  
မူခြင်းသည်၊ အနန္တ၊ ရိယံခေါပန၊ အဘန်တလဲလဲအံ့၊ ဩဘွယ်ရှိပေစွ၊ တံ၊ ထို  
လရမာဒါယိကာမကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သကဒါဂါမိဗလေ၊  
သကဒါမိဖိုလ်၌၊ ဗျာကာယိ၊ ကြားတော်မူ၏၊ ဒုတိယံ၊ နှစ်ခုမြောက်  
သော၊ လရမာ ပိမာနဝတ္ထု၊ လရမာ အမည်ရှိသော နတ်သို့၏ ပိမာနံသျှင်  
အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီး၊ ။

(၂၀) ဘန္တေ၊ အရှင်မဟာကဿပ၊ ပိတ္တာယ၊ သွင်းအလို၌၊ စန္ဒေယျ  
ဿ၊ သွားသည်ဖြစ်၍၊ တုဏ္ဍိဘူတဿ၊ ဆိတ်ဆိတ်နေထုက်၊ တိဋ္ဌတော၊  
ရပ်သော၊ တေ၊ အရှင်ဘုရားအား၊ ဒလိဒ္ဓါ၊ ဆင်းရဲသောသူ၏ အဖြစ်သို့  
ရောက်သော၊ ကပဏာ၊ အဆွေအမျိုးပြုံးလီး၍ တယေဝက်အထီးတည်း  
သာကျွံရှိသော၊ ပရာဂါရံ၊ သူတပါးတို့၏အိမ်ကို၊ အပသိတာ၊ မှီ၍နေ  
သော၊ နာဓိ၊ မိန်းမသည်၊ အာစာဝံ၊ ထမင်းမျိုးကို၊ အဒါယိ၊ ပေးလှူ၏၊ ။

ဘန္တေ၊ အရှင်မဟာကဿပ၊ ယာနာဓိ၊ အကြင်သူဆင်းရဲမသည်၊ ပသန္နာ၊  
သဒ္ဓါယံုကြည်ခြင်းရှိသည်ဖြစ်၍၊ သကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏီ  
ဟိ၊ လက်တို့ဖြင့်၊ တေ၊ အရှင်ဘုရားအား၊ အာစာဝံ၊ ထမင်းမျိုးကို၊ အဒါယိ၊  
ပေးလှူ၏၊ သာနာဓိ၊ ထိုသူဆင်းရဲမသည်၊ မာနုသံ၊ လူ၌ဖြစ်သော၊ ဒေဟံ၊  
ကိုယ်ခန္ဓာကို၊ ဟိတွာ၊ စွန့်၍၊ ကံဒိသတံ၊ အဘယ်နတ်ပြည်သို့၊ ဝတာနု၊  
လာလေသနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးလျှောက်၏၊ သက္က၊ သိကြား  
မင်း၊ ပိတ္တာယ၊ သွင်းအလို၌၊ စန္ဒေယျ၊ သွားသည်ဖြစ်၍၊ တုဏ္ဍိဘူတဿ၊  
ဆိတ်ဆိတ်နေထုက်၊ တိဋ္ဌတော၊ ရပ်သော၊ မေ၊ ငါအား၊ ဒလိဒ္ဓါ၊ သူဆင်းရဲ၏  
အဖြစ်သို့ရောက်သော၊ ကပဏာ၊ တယေဝက်အထီးတည်းကျွံရှိသော၊ ပရာ  
ဂါရံ၊ သူတပါး၏အိမ်ကို၊ အပသိတာ၊ မှီ၍နေသော၊ နာဓိ၊ မိန်းမသည်၊ အာ  
စာဝံ၊ ထမင်းမျိုးကို၊ အဒါယိ၊ ပေးလှူ၏၊ သက္က၊ သိကြားမင်း၊ ယာနာဓိ၊ အ  
ကြင်သူဆင်းရဲမသည်၊ ပသန္နာ၊ သဒ္ဓါယံုကြည်သောစိတ်ရှိသည်ဖြစ်၍၊ သ  
ကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏီဟိ၊ လက်တို့ဖြင့်၊ အာစာဝံ၊ ထမင်းမျိုး  
ကို၊ မေ၊ ငါအား၊ အဒါယိ၊ ပေးလှူ၏၊ သာနာဓိ၊ ထိုမိန်းမသည်၊ မာနုသံ၊ လူ၌ဖြစ်  
သော၊ ဒေဟံ၊ ကိုယ်ခန္ဓာကို၊ ဟိတွာ၊ စွန့်၍၊ ဣတော၊ ဤလူ၏အဖြစ်မှ၊ ဝိပ္ပရ  
တ္တာ၊ ကင်းလွတ် သည်ဖြစ်၍၊ စုတာ၊ စုတေသည်ရှိသော်၊ မဟိဒ္ဓိကာ၊ ကြီး

မြတ်သောတန်ခိုးအာနုဘော်ရှိကုန်သော၊ နိဗ္ဗာနရုတိနောနာမ၊ နိဗ္ဗာနရုတိအ  
မည်ရှိကုန်သော၊ ဒေဝါ၊ ကာမဝစရ နတ်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ အာစာ  
မဒါယိကာ၊ ထမင်းချိုးကိုပေးလှူသော၊ သာနာရီ၊ ထိုမိန်းမသည်၊ တတ္ထ၊  
ထိုနိဗ္ဗာနရုတိ နတ်ပြည်၌၊ သုခိတာ၊ ချမ်းသာ ခြင်းသို့ရောက်သည်ဖြစ်၍၊  
မောဒိတာ၊ မွေ့လျော်စံပျော်ရသည်၊ အဟောသိ၊ ဖြစ်၏၊ ဘော၊ အို  
အချင်းတို့၊ ကဿပေသု၊ အရှင်မဟာ ကဿမတို့၌၊ ဗတိ၊ မြှင့်တင်၊ တည်  
စေအပ်သော၊ ဝရာဘိယာ၊ တယောက်အထီးတည်း ကျွန်ရှိသောသူဆင်း  
ရဲမ၏၊ ဒါနံ၊ အလှူသည်၊ အဟော၊ အံ့ဘွယ်ရှိပေစွ၊ ဗရာဘာစောန၊ သူတပါး  
တို့အိမ်မှ သောင်အပ်သော၊ ဒါနေန၊ ထမင်းချိုးတည်းဟူသော လှူဘွယ်  
ဝတ္ထုဖြင့်၊ ဒက္ခိတာ၊ အလှူသည်၊ ဣန္ဒြိတ္ထဝတာ၊ ပြည့်စုံလေစွ၊ ဘော၊ အ  
ချင်းတို့၊ သဗ္ဗင်္ဂကဿာဏီ၊ ခပ်သိမ်းကုန်သော အင်္ဂါကြီးငယ်တို့ဖြင့် တင့်  
တယ်ခြင်းရှိသော၊ တတ္ထ၊ စာထင်၏လည်း၊ အနုမဒါယိကာ၊ မယုတ်သောရှု  
ဘွယ်ရှိသော၊ သာနာရီ၊ အကြင်မိန်းမသည်၊ စက္ကဝတ္ထိ၊ သာရာဇီနော၊ လေး  
ကျွန်းသနင်းစကြာမင်း၏မဘေထိတ္ထိ၊ မိဖုယားမြတ်၏အဖြစ်ကို၊ ကရေယျ  
ပြုရာ၏၊ သောဣတ္ထိ၊ ရတနာဘာဝေါ၊ ထိုစကြာဝတေးမင်း၏မိဖုယားရတနာ  
၏အဖြစ်သည်၊ တောယ၊ ဤသူဆင်းရဲမသည်၊ ဒိန္နုဿ၊ ပေးလှူအပ်သော၊  
တေဿအာစာမဒါနဿ၊ ထိုထမင်းချိုးကိုပေးလှူခြင်းကြောင့် ဖြစ်သောဒါ  
နကုသိုလ်ကံ၏၊ ပလံ၊ အကျိုးကို၊ သောဇ္ဇထိ၊ ထဆယ်၊ ခြောက်စိတ်ပြု၍တ  
စိတ်မျှသော၊ ကလံ၊ တစိတ်အဖို့ကို၊ နုဗ္ဗတံ၊ မငြိ၊ ဘော၊ အချင်းတို့၊ သတံ  
နိက္ခာသဟဿာနိ၊ ရှေ့စင်နိက္ခာတထိန်းတို့သည် လည်းကောင်း၊ သတံအဿ  
ဿာယာယာနိ၊ မြင်းခေါင်းတထိန်းတို့သည်လည်းကောင်း၊ သတံအဿ  
ထာယဟဿာနိ၊ အဿတိုရ်မြင်းကသော ရထားတထိန်းတို့သည်လည်း  
ကောင်း၊ အာရတ္ထမဏိကုဏ္ဍဿ၊ ဗတ္တမြားကောင်း နားမောင်းတို့ကိုဝတ်  
ဆင်ကုန်သော၊ သတံကညာသဟဿာနိ၊ သမီးကညာတထိန်းတို့သည်  
လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ တေဝိ၊ ထိုဆိုအပ်ခဲ့ကုန်ပြီးသော အသုံးအ  
ဆောင်တို့ သည်လည်းကောင်း၊ တောယ၊ ဤသူဆင်းရဲမသည်၊ ဒိန္နုဿ၊ ပေး  
လှူအပ်သော၊ တေဿအာစာမဒါနဿ၊ ထိုထမင်းချိုးကိုပေးလှူခြင်းကြောင့်  
ဖြစ်သောဒါနကုသိုလ်ကံ၏၊ ပလံ၊ အကျိုးကို၊ သောဇ္ဇထိ၊ ထဆဲ့ခြောက်စိတ်  
စိတ်၍တစိတ်မျှသော၊ ကလံ၊ အစိတ်အဖို့ကို၊ နုဗ္ဗတံ၊ မငြိကုန်၊ ဘော၊ အ  
ချင်းတို့၊ ဤသောဒန္တာ၊ စဉ်းငယ်ညွှတ်သောအစွမ်းရှိကုန်သော၊ ဝါ၊ အစွယ်  
ဗျားမပြုလက်ျား၍ထသော၊ ဥရုဇ္ဇဝါ၊ ကိုယ်၏ အစွမ်းဖြင့်လျှင်မြန်မြင်းလုံ့ထ

☞

တို့ဖြင့်ကြီးပွားကုန်သောကြီးစွာသော စစ်ထိုးခြင်းကိစ္စကိုရှက်သောင်ခြင်း  
 ငှါစွမ်းနှိုင်ကုန်သော၊ သုဝဏ္ဏကစ္ဆာ၊ ရွှေဖြင့်ပြီးသော ထည်ပတ် ခါးကြိုး  
 အစရှိကုန်သောဆင်၏ ကကြိုးတို့နှင့်ယှဉ်ကုန်သော၊ ဟောမကပ္ပ နိဝါသ  
 သာ၊ ရွှေဖြင့် စီအပ်ကုန်သော ဆင်ကုံးနှိုးအစရှိကုန်သော ဆင်တန်ဆာ  
 တို့ဖြင့် ဖွဲ့အပ်သော ကိုယ်ရှိကုန်သော၊ မာတင်္ဂါ၊ မာတင်္ဂဟု ဆိုအပ်ကုန်  
 သော၊ သတံဟောမပါတာနာဝဿ သဟာသာနိ၊ တာသိန်းကုန်သောဟိမဝန္တာ  
 ဆင်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေဝိ၊ ထိုဆင်တို့ သည်လည်း၊ တေဝု  
 ယ၊ ဤသူဆင်းရဲမသည်၊ ဒိန္နဿ၊ ပေးလှူအပ်သော၊ တေဿာ အာစာမ  
 ဒါနဿ၊ ထိုထမင်းချိုးကို ပေးလှူကြောင်း ဖြစ်သော ဒါနကုသိုလ်ကံ၏၊  
 ဖလံ၊ အကျိုးကို၊ သောဠာထိ၊ တဆဲခြောက်စိတ်စိတ်၍တစိတ်မျှသော၊ ကလံ၊  
 အစိတ်အဖို့ကို၊ နာဠာထိ၊ မရှိကုန်၊ သော၊ အချင်းတို့၊ ဣမ၊ ဤလောက၌၊  
 ယာ၊ အကြင်မိန်းမသည်၊ စတုန္နံအဝိ၊ လေးပါးအပြားရှိသည်လည်းဖြစ်ကုန်  
 သော၊ ဒိပါနံ၊ ကျွန်းငယ် နှစ်ထောင်အခြံအရံ ရှိကုန်သော ကျွန်းကြီးတို့ကို၊  
 ဣဿရံ၊ အပို ရသောသူ၏အဖြစ်ကို၊ ကာရယေ၊ ပြုငြားအံ့၊ သောဝိ၊ ထိုစကြာ  
 စတေးမင်း၏ အဖြစ်သည်လည်း၊ တေဿ၊ ဤသူဆင်းရဲမသည်၊ ဒိန္နဿ၊  
 ပေးလှူ အပ်သော၊ တေဿ အာစာမဒါနဿ၊ ထိုထမင်းချိုးဆွမ်းမျှကိုလှူ  
 ကြောင်းဖြစ်သောဒါန ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးကို၊ သောဠာထိ၊ တဆဲ  
 ခြောက်စိတ်စိတ်၍တစိတ်မျှသော၊ ကလံ၊ တစိတ်အဖို့ကို၊ နာဠာထိ၊ မရှိ၊  
 တကိယံ၊ သုံးခုမြောက်သော၊ အာစာမဒါယိက ဝိမာနဝတ္ထု၊ ထမင်းချိုး  
 ကိုပေးလှူသော သူဆင်းရဲမလျှင် အကြောင်းရှိသော ဝတ္ထုသည်၊ နိဗ္ဗိတံ၊  
 ပြီးခြင်းသို့ရောက်ပြီ။ ။

(၂၁) စဏ္ဍာလီ ယသသယိနော၊ နွန်းစဏ္ဍားဒါယိကာမ ကြီးအကေ့ဘိ  
 အစောအခြံအရံ ရှိတော်မူသော၊ ဂေါတမဿ၊ ဂေါတမအမည်ရှိသော၊  
 ဘဂဝတော၊ မြတ်စွာဘုရား၏၊ ပါဒါနံ၊ ခြေတော်တို့ကို၊ ဝန္ဓု၊ ရှိရှိ လိုက်  
 လေ။ ဣသိသတ္တမော၊ လောကီရသေ့သေခေ့သေ့အသေခေ့သေ့ပစ္စေကာ  
 ရသေ့ထက်မြတ်သော သမ္ဗာသမ္ဗုဒ္ဓရသေ့ဖြစ်တော်မူသော၊ ဘဂဝါ၊ မြတ်  
 ဗုဒ္ဓါစွာဘုရားသည်၊ တမေဝေသင်္ဂံကိုသာလျှင်၊ အနုကမ္မာယ၊ မြီးမြော်တော်  
 မူခြင်းငှါ၊ အဠာထိ၊ ရပ်တော်မူ၏။ စဏ္ဍာလီ၊ နွန်းစဏ္ဍား ဒါယိကာမ  
 ကြီး၊ ထာဒိနော၊ ဣဠာရုံအနိဠာရုံတို့၌ ဟပ်မက်ခြင်း အမျက်ထွက်ခြင်းမရှိ  
 သည်၊ နံတော်မူသော၊ အရေ ဘန္တုမ္ဘိ ကိလေသာတို့မှ ကင်းဝေးခြင်းအစရှိသော  
 အရဟတုဏ်ရှိတော်မူသော၊ ဘဂဝတိ၊ မြတ်စွာဘုရား၌၊ တဝေ၊ သင်၏၊ မနံ၊

စိတ်ကို အထိပ္ပသာဒေဟိ၊ ကြည်ညိုစေထော၊ ခိပ္ပံ၊ သျှင်စွာ၊ ပဉ္စလိကာ၊  
 ထက်အုပ်ချိုလျက်၊ ဝန္တု၊ ရှိခိုးလိုက်ထော၊ တဝ၊ သင်၏၊ ဇီဝိတံ၊ အသက်သည်၊  
 ခရိတ္တံ၊ နည်း၏၊ တာဝိတက္ကော၊ ပွါ၊ စေအပ်သော စိတ်ရှိသော၊ သရိ  
 ရန္တိ၊ မဝေရိနာ၊ အဆုံးဖြစ်သော ကိုယ့်ကို ဆောင်သော၊ မောဂ္ဂထာနန၊  
 အရှင်မဟာ မောဂ္ဂထာနံသည်၊ စောဒိတာ၊ တိုက်တွန်းနှိုးဆော်အပ်သော၊  
 စဏ္ဍာထိ၊ စွန်းစဏ္ဍား ဒါယိကာမသည်၊ ယသသိနော၊ အကျော်အစော  
 အခြံအရံရှိတော်မူသော၊ ဂေါတမဿ၊ ဂေါတမမြတ်စွာဘုရား၏၊ ပါဒါနိ၊  
 ခြေတော်တို့ကို၊ ဝန္တု၊ ရှိခိုး၏၊ အန္တကာရေ၊ အဝိဇ္ဇာတည်းဟူသောမှောင်  
 ဖြင့်ရိုက်သော၊ ထောကေ၊ သတ္တထောကန္တု၊ ပထကံရံ၊ ဉာဏ်တည်းဟူသော  
 အလင်းကိုပြုထော်မူတတ်သော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ပဉ္စလိ၊ လက်အုပ်  
 ချိုသည်ဖြစ်၍၊ နမဿမာနံ၊ ရှိခိုးလျက်၊ ဌိတံ၊ တည်သော၊ တမေနံ၊ စဏ္ဍာ  
 လိ၊ ထိုစွန်းစဏ္ဍားဒါယိကာမကြီးကို၊ ဂါဝိ၊ နွားမသည်၊ အဝမိ၊ ဝှေ့ထိ၏၊

၂။ ဝိကာသံ၊ ကုန်ပြီးသော အာသဝေါ ရှိသော၊ ဝိပူတရဇံ၊ ကင်းပြီးသော  
 ရာဂစသောအညစ်အကြေးရှိသော၊ အနေဇံ၊ တဏှာလည်း မရှိသော၊ အရ  
 ဉာမိ၊ စတာန္တု၊ ရဟော၊ သိပ်ငြိမ်ရာအရပ်၌၊ ဧကံ၊ တယောက်အထည်းတည်း  
 နိထိန္တု၊ နေသော၊ အာယသ္မန္တု၊ မောဂ္ဂထာနံ၊ အရှင်မဟာမောဂ္ဂထာနံသို့၊ ဒေဝိဋ္ဌိ  
 ပုတ္တု၊ နတ်၌ဖြစ်သောပြည့်စုံခြင်းသို့ရောက်သော၊ သာဒေဝတာ၊ ထိုနတ်သို့  
 သည်၊ ဥပသကံမိတွာ၊ ဆည်းကပ်၍၊ မဟာနုထဝ၊ ကြီးသောတန်ခိုးအာနု  
 ထော်ရှိသော၊ ဝိရေ၊ ကြီးသောလုံ့လ လည်းရှိတော်မူသော၊ ဘဒ္ဒန္တေ၊ အရှင်  
 ဘုရား၊ ထံ၊ အရှင်ဘုရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဝန္တု၊ မိ၊ ရှိခိုးပါ၏၊ ဣတိ၊  
 ဤသို့၊ အဝေါ၊ ဝျောက်၏။ သုဘေ၊ တင့်တယ်သော ဂုဏ်နှင့်ပြည့်စုံသော၊  
 ဒေဝတေ၊ နတ်သို့၊ တံ၊ သင်သည်၊ သုဝဏ္ဏဝဏ္ဏာ၊ လိဝီ၊ ရှေ့စဉ်အဆင်းနှင့်တူ  
 သောအရေအဆင်းရှိသည်၊ ဇလိတာ၊ ကိုယ်အရောင်အဝတ်တန်ဆာအစရှိ  
 သောအရောင်ဖြင့်ပြောင်ပြောင်ထွန်းပသည်လည်း၊ အထိ၊ ဖြစ်၏၊ မဟာဟ  
 သာ၊ များသောအခြံအရံရှိသည်၊ အနေကပိတ္တာ၊ တပါးမကများသောအပြား  
 တို့ဖြင့်ဆန်းကြယ်ခြင်းရှိသည်လည်း၊ အထိ၊ ဖြစ်၏၊ အန္တရာသင်္ဂထောန၊ နတ်  
 သို့အပေါင်းဖြင့်၊ ပရိဝါရိတာ၊ ခြံရံအပ်သော၊ ကာတံ၊ အဘယ်အမည်ရှိ  
 သောသင်သည်၊ ဝိမာနမောဂ္ဂယု၊ မိမိ၏ဝိမာန်မှ သက်ဆင်း၍၊ မမ၊ ငါ့အား၊  
 ဝန္တု၊ ရှိခိုးသည်၊ ဘဒ္ဒန္တေ၊ အရှင်ကောင်း၊ ထေရေန၊ ထိလအစရှိ  
 ကုန်သောကျေးဇူးတို့ဖြင့် မြဲမြန်ခိုင်ခန့်တော်မူသော၊ တယာ၊ အရှင်ဘုရား  
 သည်၊ ပေထိသာ၊ တိုက်တွန်းအပ်သည်ဖြစ်၍၊ စဏ္ဍာထိ၊ စွန်းစဏ္ဍားအမျိုး၌

မြစ်သော၊ အဟံ၊ အက္ခန္တိသည၊ အရဟတော၊ ကိလေသာတို့မှကင်းဝေးခြင်းစသော အရဟတုဏ်နှင့် ပြည့်စုံထော်မှုသော၊ ယသသိနော၊ အက္ခန္တိအစောအခြံအရံရှိတော်မူသော၊ ဂေါတမဿ၊ ဂေါတမမြတ်စွာ ဘုရား၏၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝဗ္ဗိ၊ ရှိခိုးခဲ့ဘူး၏၊ ဘဒ္ဒန္တေ၊ အရှင်ကောင်း၊ သာဟံသာအဟံ၊ ထိုအက္ခန္တိသည၊ တဿ၊ ထိုဂေါတမ မြတ်စွာဘုရား၏၊ ပါဒါနိ၊ ခြေတို့ကို၊ ဝဗ္ဗိတွာ၊ ရှိခိုးခြင်းကြောင့်၊ စဏ္ဍာလိယောနိယာ၊ နွန်းစဏ္ဍားအမျိုးမှ၊ စုတဘ၊ စုတသည်ရှိသော်၊ နန္ဒနော၊ နန္ဒအမည်ရှိသော၊ တာနေ၊ တာဝတိံသစနုတ်ပြည်၌၊ သဗ္ဗသော၊ ခပ်သိမ်းသောအခြင်းအရာအားဖြင့်၊ တဒ္ဓံ၊ ကောင်းမြတ်တင့်တယ်သော၊ ဝိမာနံ၊ ဝိမာန်၌၊ ဥပပန္နာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်သည်၊ အဓိ၊ ဖြစ်၏၊ ဘဒ္ဒန္တေ၊ အရှင်ကောင်း၊ အတ္ထရာနံ၊ နက်သွီးတို့၏၊ သတသဟဿာ၊ တထိန်းတို့သည်၊ ဝံ၊ အက္ခန္တိကို၊ ပုရက္ခိတာ၊ ခြံရံကုန်၍၊ တိဋ္ဌန္တိ၊ တည်ကုန်၏၊ အဟံ၊ အက္ခန္တိသည၊ ထာသံ၊ ထိုနတ်သွီးတထိန်းတို့ထက်၊ ဝဏ္ဏေန၊ အရောင်အဆင်းဖြင့်လည်းကောင်း၊ ယသသော၊ အခြံအရံဖြင့်လည်းကောင်း၊ အာယုနာ၊ အသက်ဖြင့်လည်းကောင်း၊ ပဝရာ၊ မြတ်သည်သေဋ္ဌာ၊ အထူးသဖြင့်မြီးမွမ်းအပ်သည်လည်း၊ အဓိ၊ ဖြစ်၏၊ ဘဒ္ဒန္တေ၊ အရှင်ဘုရား၊ ထောကေ၊ ထောက၌၊ အဟံ၊ အက္ခန္တိသည၊ ပဟာဘကတကလျာဏာ၊ ပြုအပ်ပြီးသောများသောကုသိုလ်ကံရှိသည်၊ သမ္ပဇာနာ၊ ပညာအဆင်အခြင်နှင့်ပြည့်စုံသည်၊ သတိယုတာ၊ အောက်မေ့ခြင်းသဘော ရှိသောသတိနှင့်ဗျဉ်သည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ အဟံ၊ အက္ခန္တိသည၊ ရနိံ၊ မိမိ၏အစီးအပွားသုတပါးတို့၏ အစိအပွားကိုသိတတ်သော၊ ကာရုဏိကံ၊ သနားခြင်းရှိတော်မူသော၊ တံ၊ အရှင်ဘုရားကို၊ ဝဗ္ဗိတံ၊ ရှိခိုးခြင်းငှါ၊ အာဂတာ၊ လာရောက်ပါ၏၊ ကတညူ၊ သုတပါးတို့သည် ပြုအပ်သောကျေးဇူးကို ပြုတတ်သောအလေ့ရှိသော၊ ကတဝေဒိနိ၊ သုတပါးတို့သည် ပြုအပ်သော ကျေးဇူးကို ထင်စွာပြုတတ်သော၊ စဏ္ဍာလိ၊ နွန်းစဏ္ဍားအမျိုး၌ဖြစ်ဘူးသော၊ သာဒေဝတာ၊ ထိုနတ်သွီးသည်၊ ဣဒံဝစနံ၊ ဤအဟံဘဒ္ဒန္တစဏ္ဍာလိ အစရှိသောစကားကို၊ ဝတ္တုန၊ ဆိုပြီး၍၊ အရဟတော၊ ကိလေသာတို့မှ ကင်းဝေးခြင်းစသော အရဟတုဏ်နှင့်ပြည့်စုံသော၊ အာယသ္မတော၊ မဟာမောဂ္ဂလာနဿ၊ အရှင်မဟာမောဂ္ဂလာန်၏၊ ပါဒေ၊ ခြေတို့ကို၊ ဝဗ္ဗိတွာ၊ ရှိခိုး၍၊ တဏ္ဍေဝ၊ ထိုအရပ်၌ပင်လျှင်၊ အန္တရဓာယတိ၊ ကွယ်ပျောက်လေ၏၊ ဣတိ၊ ဤသည်လျှင်အပြီးတည်း၊ စတုတ္ထံ၊ ထေးရခြောက်သော၊ စဏ္ဍာလိဝိမာနဝတ္ထု၊ စဏ္ဍာလမျိုးဖြစ်သော အသက်ကြီးမ

၏ဗိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ၊

(၂၂) ဒေဝတေ၊ နတ်ထီး၊ နိဿယ၊ ဤသောအဆင်းတို့သည်လည်းကောင်း၊ ဂီတဝေ၊ ရွှေသောအဆင်းတို့သည်လည်းကောင်း၊ ကာဠာဝေ၊ မည်းသောအဆင်း တို့သည်လည်းကောင်း၊ မဇ္ဇိဋ္ဌာဝေ၊ မောင်းသောအဆင်းတို့သည်လည်းကောင်း၊ လောဟိတာဝေ၊ နိဿယအဆင်း တို့သည်လည်းကောင်း၊ အထ၊ ထိုမှတစ်ပါး၊ ဩဒါတာဝေ၊ ဖြူသောအဆင်းတို့သည်လည်းကောင်း၊ ဣဒါ၊ ဤသို့၊ ဥက္ခာဝစာနံ၊ ဝဏ္ဏာနံ၊ အထူးထူးအပြားပြား အဆင်းရှိကုန်သော၊ ကိဗ္ဗာက္ခပရိ၊ ဝါရိတာ၊ ဝတ်ဆံဝတ်မှု တို့ဖြင့်ဖြူရုံအပ်ကုန်သော၊ မန္ဒာရဝါနံ၊ မန္ဒာရဝအမည်ရှိကုန်သော၊ ဝုပ္ပာနံ၊ ဝါ၊ ပန်းတို့၏၊ မာလာ၊ ပန်းကုန်းကို၊ တုံ၊ သင်နတ်ထို့ သည်၊ မုဒ္ဒနိ၊ ထိပ်ထက်၌၊ ဝေ၊ ရေဟိ၊ လှောင်၏၊ သုမေ၊ လှောင်ကောင်းသောပညာရှိသောနတ်ထီး၊ ဣမရက္ခာ၊ ဤသို့သောအဆင်းသတ္တုနှင့်တို့နှင့်စပ်ယှဉ်ကုန်သော၊ သင်ပင်တို့သည်၊ အညေသုကာ၊ ရေသု၊ တပါးကုန်သောနတ်ပြည်တို့၌၊ နသန္တိ၊ မရှိကုန်ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တုံ၊ သင်နတ်ထီးသည်၊ တာဝတိံ၊ သံကာယံ၊ တာဝတိံ၊ သာနတ်ပြည်၌၊ ဥပသန္တာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်၍၊ ယထာသိနိ၊ အခြံအရံနှင့်ပြည့်စုံသည်၊ အသိ၊ ဖြစ်သနည်း၊ ဒေဝတေ၊ နတ်ထီး၊ ဣဒံ၊ ဤအကျိုးသည်၊ ကိ သာကမ္မဿ၊ အဘယ်သို့သောကုသိုလ်၏၊ ဖလံ၊ အကျိုးနည်း၊ ပုစ္ဆိတပ၊ ဝါမေးတော်မူအပ်သော၊ တုံ၊ သင်နတ်ထီးသည်၊ မေ၊ ဝါထုရားအား၊ အာရိက္ခ၊ ဖြေကြားလေ့၊ ဝာန္တေ၊ ထုန်းတော်ကြီးသော ဖြတ်စွာထုရား၊ ပုဗ္ဗေ၊ ရှေး၌၊ ကိမိဿယံ၊ ကိမိလအမည်ရှိသောမြို့၌၊ ဘန္တိတ္ထိယ၊ ဘန္တိတ္ထိအမည်ရှိသောဥပါသိကာတိ၊ ဒေါဟိကာမဟူ၍၊ ဝံ၊ အကျွန်ုပ်တို့၊ မနု သာ၊ ကိမိထပြည့်သူလူအပေါင်းတို့သည်၊ အညာသု၊ သိကုန်၏၊ အဟံ၊ အကျွန်ုပ်သည်၊ သန္ဓါ၊ သိလေန၊ ရတနာသုံးပါးတို့၏ဂုဏ် ကံကံ၏အကျိုးကိုယုံကြည်ခြင်းသိလာသိသင်းကိုအောက်တည်၍ကျင့်ခြင်းနှင့်၊ သမ္ပန္နာ၊ ပြည့်စုံသည်၊ သဒါ၊ အခါခပ်သိမ်း၊ သံဝိဘာဂရုဏာ၊ စားရာကိုတွင်အချို့ကိုခွဲဝေ၍ပေးကမ်းလှူဒါန်းခြင်း၌၊ မွေထျှင်ပျော်ပါးသောနှလုံးရှိသည်လည်း၊ အဘောသိ၊ ဖြစ်ခဲ့ဘူး၏။ ဝာန္တေ၊ ထုန်းတော်ကြီးသောဖြတ်စွာထုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ဥဇုထုကေသာ၊ ဖြောင့်မတ်သောအဖြစ်သို့ရောက်ကုန်သော၊ ဘိက္ခု၊ သု၊ ရဟန်းတို့၌၊ ဝိဇ္ဇာ၊ သန္ဓေ၊ အထူးသဖြင့်ကြည်ညိုခြင်းရှိသော၊ ဝေထာသ၊ ဝေထာဖြင့်၊ အတ္ထာဒနဉ္စ၊ အဝတ်အရုံကိုလည်းကောင်း၊ ဘတ္တဉ္စ၊ ကွမ်းကိုလည်း၊ သေနာသနဉ္စ၊ ဆိပ်ရာနေရာကိုလည်းကောင်း၊ ပဒ္ဒိပိယဉ္စ၊ ဆီမီးခွက်ဆီမီးစာ အစရှိသော



သိဒ္ဓိ၏ အသောက်အဗြဲကိုလည်းကောင်း၊ အဒါထိပေးလှူခဲ့ဘူး၏။ ။  
 ပက္ခဿ၊ ဣဒ္ဓိပက္ခ ဣတ္တိပက္ခ၏။ စတုဒ္ဓထိစ၊ တဆဲ၊ လေးရက်တို့၏  
 ပြည့်ကြောင်း ဖြစ်သော နေ့၌လည်းကောင်း၊ ပဉ္စဒထိစ၊ တဆဲ၊ ငါးရက်တို့  
 ၏ပြည့်ကြောင်းဖြစ်သော နေ့၌လည်းကောင်း၊ ပက္ခဿ၊ ဆိုအပ်ခဲ့ပြီးသော  
 ပက္ခန္ဓာပါး၏။ ယာအဋ္ဌဝိ၊ အကြင်ရှစ်ရက်တို့၏ ပြည့်ကြောင်း ဖြစ်သော  
 နေ့သည်၊ အတ္တိ၊ ရှိ၏။ တသံအဋ္ဌဝိပဉ္စ၊ ထိုရှစ်ရက်တို့၏ ပြည့်ကြောင်းဖြစ်  
 သောနေ့၌လည်းကောင်း၊ ဝါဒိဟာဂိယပက္ခန္ဓာ၊ နှစ်တိုင်နှစ်တိုင်းသောအတန်  
 တလဲလဲဆောင်အပ်ဖြစ်အပ်သော ကြောင့်ပဒိဟာဂိယမည်သော နေ့တိုင်း  
 အမြဲစောင့်ရှောက်အပ်သောဥပုသ်ကို လည်းကောင်း၊ အဋ္ဌကံသုသမာဂတံ၊  
 အင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော၊ ဥပေါသထံ၊ ဥပုသ်သီလကိုလည်းကောင်း၊  
 ဥပဝသိသံ၊ သုံးနေ့ဘူး၏။ သဒါ၊ ခပ်သိမ်းကုန်သောဥပုသ်နေ့တို့၌၊ သီလေသီ  
 လေသု၊ ဥပုသ်သီလအစွမ်းတို့ဖြင့် ပြီးစေအပ်ကုန်သောသီလတို့၌၊ သံဝု  
 တာ၊ ကိုယ်နှုတ်နှလုံးသုံးပါးလုံးတို့ဖြင့်စောက်စည်းသည်၊ အဟောထိ၊ ဖြစ်ခဲ့  
 ဘူး၏။ ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ၊ ဝိရတာ၊ ကြဉ်  
 ရှောင်သည်။ အင်္ဂောထိ၊ ဖြစ်ခဲ့ဘူး၏။ ရသာဝါဒါစ၊ မဟုတ်မမှန်သော  
 စကားကိုပြောဆိုခြင်းမှလည်း၊ သညတာ၊ စေတည်းဝိတ်ပင်သည်။ အဟော  
 ထိ ဖြစ်ခဲ့ဘူး၏။ ထေယျာစ၊ ခိုးတတ်သော သူ၏အဖြစ်မှ လည်းကောင်း၊  
 အတိစာရာစ၊ လင်ကိုလွန်ကျူး၍ ယောကျ်ားတပါးတို့နှင့်မေထုန်အကျင့်  
 ကိုကျင့်ခြင်းမှ လည်းကောင်း၊ မဇ္ဇပါနာစ၊ သေအရက် စသောယစ်မျိုး  
 တို့ကိုသောက်ခြင်းမှ လည်းကောင်း၊ အာရုကာ၊ ဝေးစွာကြဉ်ရှောင်သည်။  
 အင်္ဂောထိ၊ ဖြစ်ခဲ့ဘူး၏။ ပဉ္စထိက္ခာပဒေ၊ ငါးပါးသော သိက္ခာဝန်၌၊ ရတော၊  
 မွေ့ထျော်သောနှလုံးရှိသည်။ အဂိယသစ္စာနံ၊ လေးပါးကုန်သော အဂိယာ  
 သစ္စာတို့၌၊ တောဝိဒါ၊ ပရိညာပဟာနသတ္တိကိရိယ ဘာဝနာတို့၏အစွမ်းဖြင့်  
 လိမ္မာသည်လည်း၊ အင်္ဂောထိ၊ ဖြစ်ခဲ့ဘူး၏။ ဘန္တေထုန်းတော်ကြီးသော  
 မြတ်စွာထုရား၊ အဟံ၊ အကျွန်ုပ်သည်၊ စက္ခုမတော၊ ငါးပါးသောပညာမျက်  
 ဝိရှိတော်မူသော၊ ဘဂဝတော၊ မြတ်စွာထုရား၏။ ဥပါထိကာ၊ ရတနာသုံးပါး  
 တို့ကိုကိုးကွယ်ရာဟုဆိုလည်းကတ်တတ်သည်။ အပ္ပမာဒဝိဟာဂိနိ၊ ကုသိုလ်  
 တရားတို့ကိုပြည့်ကျင့်ခြင်း၌သက်မကင်းသည်ဖြစ်၍နေထေ့ရှိသည်လည်း  
 အင်္ဂောထိ၊ ဖြစ်ခဲ့ဘူး၏။ အဟံ၊ အကျွန်ုပ်သည်၊ ကတာဂကာသာ၊ ပြုစေအပ်  
 သောသုစရိုက် ကုသိုလ်ကံတည်းဟူသော အခွင့်ရှိသည်။ ကတကုသလော၊  
 ပြုအပ်ပြီးသောသုစရိုက်ကုသိုလ်ကံ လည်းရှိသည်။ ဟုတ္တာ၊ ဖြစ်၍၊ သယံပ

တာ၊မိမိအလိုလိုအရောင်အဝါဖြင့်ထွန်းပလျက်၊ နန္ဒနံ၊နန္ဒနအမည်ရှိသော  
 တာဝတိံသာနတ်ပြည်၌၊ အနုဝရာမိ၊သွားသာကျင်လည်ရ၏။ ဘန္တေ၊  
 ကျန်းတော်ကြီးသော မြတ်စွာဘုရား၊ အဟံ၊အကျွန်ုပ်သည်၊ ဝရမဟိတဒန္တ  
 ကမ္မကေ၊အလွန်သျှင် ဝတ္ထုပြန်ပျက်မှောက်၌ ဖြစ်သောအစီးအပွါးစသောအ  
 ကျိုးစီးပွါးဖြင့် ပြီးမြောက်တတ်ကုန်သော၊ ဘိက္ခု၊စ၊ ရဟန်းတို့ကို လည်း  
 ကောင်း၊ တပသိယုဂံ၊ကိလေသာတို့ကိုပူပန်စေထတ်သော မြတ်သောအ  
 ကျင့်ရှိသော သာဝကတို့၏ အရံဖြစ်သော၊ မဟာရနိံစ၊ ရဟန်းမြတ်ကို  
 လည်းကောင်း၊ အဘောဇယိံ၊မြတ်သောဆွမ်းဘောဇဉ်ဖြင့်လုပ်ကြွေးခဲ့ဘူး  
 ၏၊အဟံ၊အကျွန်ုပ်သည်၊ကထာဝကသာ၊ ပြုစေအပ်သောသုစရိုက်ကုသိုလ်  
 ကံအခွင့်ရှိ သည်၊ကထကုသထာ၊ပြုအပ်ပြီးသောသုစရိုက်ကုသိုလ်ကံလည်း  
 ရှိသည်၊ဟုတ္တာ၊ဖြစ်၍၊ သယံပဘာ၊မိမိ၏အရောင်အဝါဖြင့် ထွန်းပလျက်၊  
 နန္ဒနံ၊နန္ဒနအမည်ရှိသော တာဝတိံသာနတ်ပြည်၌၊ အနုဝရာမိ၊သွားသာ  
 ကျင်လည်ရ၏။ ဘန္တေ၊ကျန်းတော်ကြီးသောမြတ်စွာဘုရား၊ အဟံ၊အ ကျွန်ုပ်  
 သည်၊ အပရိမိထံ၊အတိုင်းအရှည်မရှိများစွာသော၊သုခဝါဟံ၊စည်းပွါးချင်း  
 သာကို ပြီးစေထတ်သော၊ အဋ္ဌကံ၊ပါဏာတိပါတမှ ကြဉ်ရှောင်ခြင်းစ  
 သောအင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော၊ဥပေါသထံ၊ဥပုသ်ကို၊သတတံ၊အခါ  
 ခပ်သိမ်း၊ ဥပဝါသိံ၊သုံးခဲ့ဘူး၏၊ အဟံ၊အကျွန်ုပ်သည်၊ ကထာဝကသာ၊ပြု  
 စေအပ်သောသုစရိုက်ကုသိုလ်ကံအခွင့်ရှိသည်၊ ကထကုသထာ၊ပြုအပ်ပြီး  
 သောသုစရိုက်ကုသိုလ်ကံလည်းရှိသည်၊ ဟုတ္တာ၊ဖြစ်၍၊သယံပဘာ၊မိမိအ  
 ရောင်အဝါဖြင့်ထွန်းပလျက်၊နန္ဒနံ၊နန္ဒနအမည်ရှိသောတာဝတိံသာနတ် ပြည်  
 ၌၊အနုဝရာမိ၊သွားသာကျင်လည်ရ၏။ ဣတိ၊ဤသည်လျှင်အပြီးတည်း  
 ပဉ္စမံ၊ငါးခုမြောက်သော၊ ဘဒ္ဒိတ္ထိဝိမာနဝတ္ထု၊ဘဒ္ဒိတ္ထိအမည်ရှိသောနတ် တို့  
 ၏ဝိမာနသျှင်အကြောင်းရှိသောဝတ္ထုသည်၊နိဋ္ဌိတံ၊ပြီးပြီ။ ။

(၂၃) မဟာနုဘာဝေ၊ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ဒေဝထေ၊  
 နတ်တို့၊ဩသမိတာရကာ၊ သောက်ရှူးကြွယ်သည်၊ သဗ္ဗဒိသာ၊ခပ်သိမ်း  
 ကုန်သောအရင်မျက်နှာတို့ကို၊ဩဘာသန္တိ၊ထွန်းလင်းစေလျက်၊တိဋ္ဌတံ၊ဝိ  
 ထ၊တည်သကဲ့သို့၊ယာတုံ၊အကြင်သင်သည်၊ အထိက္ကန္တန၊အလွန်နှင်လို  
 ဘွယ်ရှိသော၊ဝဏ္ဏေန၊အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ခပ်သိမ်းကုန်သော  
 အရင်မျက်နှာတို့ကို၊ဩဘာသန္တိ၊ထွန်းလင်းစေလျက်၊တိဋ္ဌသိ၊တည်၏။ ။  
 မဟာနုဘာဝေ၊ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ဒေဝိ၊နတ်တို့၊ကေန၊အ  
 ဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊သင်အား၊ တောဒိသော၊ဤသို့သ



ဘောဂှိသော၊ ဝဏ္ဏောစ၊ အရောင်အဆင်းသည်လည်း၊ ဇာထော၊ ဖြစ်သနည်း၊  
ကောန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ ဣဝ၊ ဤအရပ်၌၊ လတ္တမာနံ၊ ရ  
အပ်သော၊ သုစရိတဖလံ၊ သုစရိုက်ကုသိုလ်ကံ၏ အကျိုးသည်၊ ဣတ္ထိတိ၊  
ပြည့်စုံသနည်း၊ ကောန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊  
မနသော ဝိယာ၊ ပိတ်သည် ချစ်နှစ်သက် အပ်ကုန်သော၊ ယေကေပိ၊ အ  
လုံးစုံကုန်သော၊ တောဂါစ၊ အသုံးအသောက်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်  
ကုန် သနည်း၊ မဟာနူဘာဝေ၊ ကြီးသော တန်ခိုးအာနုဘော် ဂှိသော၊  
ဒေဝိ၊ နတ်တို့၊ တံ၊ သင့်ကို၊ အဟံ၊ ငါသည်၊ ပုစ္ဆာမိ၊ မေး၏၊ ကိံ ပုစ္ဆာမိ၊  
အဘယ်သို့ မေးသနည်း၊ မနုဿဘုဘာ၊ လူ၏အဖြစ်သို့ ရောက်သည်ရှိ  
သော်၊ တံ၊ သင်သည်၊ ကိံ ပုညံ၊ အဘယ်သို့သော ကုသိုလ်ကံကို၊ အကာ  
သိ၊ ပြုခဲ့ဘူးသနည်း၊ ကောန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တံ၊ သင်  
သည်၊ ဇေဇလိတာနူဘာဝါ၊ ဤသို့ထွန်းပသော တန်ခိုး အာနုဘော်ရှိသည်၊  
အသိ၊ ဖြစ်သနည်း၊ ကောန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊  
သင်၏၊ ဝဏ္ဏောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိယာ၊ ခပ်ထိမ်းကုန်  
သောအရပ် မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင် သနည်း၊ ဣတိ၊  
ဤသို့၊ ပုစ္ဆာမိ၊ မေး၏၊ မောဂ္ဂထာဒေနန၊ အရှင်မဟာမောဂ္ဂထာန်သည်၊  
ပုစ္ဆိတာ၊ မေးအပ်သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက် ဝမ်းမြောက်ခြင်းနှင့်  
စစ်သောပိတ်ရှိသော၊ သာဒေဝတာ၊ ထိုနတ်တို့သည်၊ ဣဒံဖလံ၊ ဤအကျိုး  
သည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊ ဟောတံ၊  
ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပညံ၊ အမေးပြု သနာကို၊ ပုဋ္ဌာ၊ မေးအပ်  
သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ကိံ ဝိယာကာသိ၊ အဘယ်သို့  
ဖြေကြားသနည်း၊ မဟာနူဘာဝေ၊ ကြီးသော တန်ခိုး အာနုဘော်ရှိသော၊  
ဘိက္ခု၊ ရှင်ရဟန်း၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ နာဇ္ဇန္ဓာယံ၊ နာဇ္ဇန္ဓအမည်ရှိသော၊ မြို့၌၊  
သောဏဒိန္နာ၊ သောဏဒိန္နာ အမည်ရှိသော၊ ဥပါလိကာတိ၊ ဒါယကာမ  
ဟူ၍၊ ဝံ၊ အကျွန်ုပ်ကို၊ အညာသံ၊ သိကုန်၏၊ အဟံ၊ အကျွန်ုပ်သည်၊ သဒ္ဓါသိ  
လေန၊ သဒ္ဓါယုံကြည်ခြင်းသိသသိတင်းကို သောက်တည်၍ ကျင့်ခြင်းနှင့်  
သမ္ပန္နာ၊ ပြည့်စုံသည်၊ သဒါ၊ အခါခပ်ထိမ်း၊ သံဝိတာဂေတာ၊ စားရေတို့တွင်  
တမျှခွဲဝေ၍ ပေးကမ်းလှူဒါန်းခြင်း၌ပွေ့လျော်သော နှလုံးရှိသည်လည်း၊ အ  
ဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ မဟာနူဘာဝေ၊ ကြီးသော တန်ခိုး အာနုဘော်ရှိသော  
ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဥဇျာဘုတေသု၊ ဖြောင့်မတ်သော အ  
ဖြစ်သို့ချောက်ကုန်သော၊ ဘိက္ခုသု၊ ရဟန်းတို့၌၊ ဝိပ္ပသန္ဓေန၊ အထူးသဖြင့်

ကြည်ညိုမြတ်နိုးခြင်းရှိသော၊ စေတသ၊စိတ်ဖြင့်၊ အတ္ထုဒနဉ္စ၊အဝတ်အရုံ  
ကိုလည်းကောင်း၊ ဘတ္တဉ္စ၊ဆွမ်းအပျော်ကိုလည်းကောင်း၊ သေနာသနဉ္စ၊  
ကျောင်းအိပ်ရာ နေရာကိုလည်းကောင်း၊ ပဒိဒိယံ၊ ဆီမီးတန်ဆောင်ကို  
လည်းကောင်း၊ အဒါထိံ၊ပေးလှူခဲ့ဘူး၏။ အဟံ၊အကျွန်ုပ်သည်၊ ပက္ခဿ  
လဘန်းပက္ခ လဆုတ်ပက္ခ၏။ စတုဒ္ဒထိံစ၊ တဆဲ့လေးရက်တို့၏ ပြည့်  
ကြောင်းဖြစ်သောနေ့၌လည်းကောင်း၊ ပဉ္စဒထိံစ၊ တဆဲ့ငါးရက်တို့၏ပြည့်  
ကြောင်းဖြစ်သောနေ့၌ လည်းကောင်း၊ ပက္ခဿ၊ ပက္ခနှစ်ပါး၏။ ယာအဋ္ဌမိံ၊  
အကြင်ရှစ်ရက်တို့၏ပြည့်ကြောင်းဖြစ်သောနေ့သည်။ အတ္ထိ၊ရှိ၏။ ဝ၊ သံအ  
ဋ္ဌမိယဉ္စ၊ထိုရှစ်ရက်တို့၏ပြည့်ကြောင်းဖြစ်သော နေ့၌လည်းကောင်း၊ ပါရိ  
တာရိယပက္ခဉ္စ၊နှစ်တိုင်းနှစ်တိုင်းသော အဘန်တလဲလဲဆောင်အပ်ဖြစ်အပ်  
သောကြောင့် ပါရိတာရိယ မည်သောနေ့ တိုင်းအမြဲစောင့်ရှောက်အပ်သော  
ဥပုသ်ကိုလည်းကောင်း၊ အဋ္ဌင်္ဂိသုသမာဂထံ၊ပါဏာတိပတ်မှကြည့်ခြင်းအစ  
ရှိကုန်သော အင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော၊ ဥပေါသထံ၊ဥပုသ်ကိုလည်း  
ကောင်း၊ ဥပပထိသံ၊ နေခဲ့ဘူး၏။ သဒ္ဓါ၊ ခပ်သိမ်းကုန်သော ဥပုသ်နေ့တို့၌၊  
သိလေသု၊ ဥပုသ်၏အစွမ်းဖြင့်ပြီးစေအပ်ကုန်သော သိလတို့၌၊ သံဂုတာ၊  
ကိုယ်နှုတ်နှလုံးသုံးပါးတို့ဖြင့်စောင့်စည်းဝိတ်ပင်သည်။ အဟောထိံ၊ ဖြစ်ခဲ့  
ဘူး၏။ အဟံ၊အကျွန်ုပ်သည်၊ ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်  
ခြင်းမှ၊ ဝိရထာ၊ ကြည့်ရှောင်သည်။ အဟောထိံ၊ ဖြစ်ခဲ့ဘူး၏။ ရသဝါဒါစ၊ မ  
ဟုတ်မမှန်သောစကားကိုပြောဆိုခြင်းမှလည်း၊ သညတော၊ စောင့်စည်းသည်  
အဟောထိံ၊ ဖြစ်ခဲ့ဘူး၏။ ထေယျာစ၊ ခိုးတတ်သောသူအဖြစ်မှလည်းကောင်း၊  
အတိစာရာစ၊ လင်ကိုလွန်ကျူး၍ယောကျ်ားထမ်းတို့နှင့်မေထုန်အကျင့်ကို  
ကျင့်ခြင်းမှလည်းကောင်း၊ မဇ္ဈပါနာစ၊ သေအမုက်စသောယစ်မျိုးကိုသေခံ  
စားခြင်းမှလည်းကောင်း၊ အာရကာ၊ ဝေဇ္ဇာကြည့်ရှောင်သည်။ အဟောထိံ  
ဖြစ်ခဲ့ဘူး၏။ အဟံ၊အကျွန်ုပ်သည်၊ ပဉ္စထိက္ခာပဇ္ဇာ၊ ငါးပါးသောထိက္ခာ  
ပုန်၌၊ ရတာ၊ မြေထွေသောနှလုံးရှိသည်။ အရိယသစ္စာနံ၊ ထေးပါးကုန်သော  
အရိယသစ္စာတို့၌၊ ကောဝိဒါ၊ ပိုင်းချား၍သိခြင်းပတ်ခြင်းမျက်မှောက်ပြု  
ခြင်းပွားစေခြင်းတို့၏ အစွမ်းဖြင့်သိဗ္ဗာသည်လည်း၊ အဟောထိံ၊ ဖြစ်၏။  
စက္ခုမတော၊ ငါးပါးသော ပညာမျက်စိရှိတော်မူသော၊ ယသသိနော၊  
ကျေးဇူးသတင်းကျော်စော်ခြင်းရွှေရံပရိတ်သတ်များခြင်းလည်းရှိတော်မူ  
သော၊ ဂေါတမဿ၊ ဂေါတမမြတ်စွာဘုရား၏၊ ဥပါသိကာ၊ ဒေါယိကာသည်  
လည်း၊ အဟောထိံ၊ ဖြစ်၏။ မဟာနုဘာဝ၊ ကြီးကန်ခိုးအာနုဘော်ရှိသော

သိက္ခ၊ရှင်ရဟန်း၊တေန၊ထိုသို့သောကုသိုလ်ကံကြောင့်၊မေ၊အက္ခန္တိအား  
တေဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ဇာ  
တော၊ဖြစ်၏( ဗ )၊တေန၊ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊အက္ခန္တိ၏  
ဝဇ္ဇော၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအ  
ရပ်မျက်နှာတို့ကို၊ပဘာသတိ၊ထွန်းပစေနိုင်၏၊ဣတိ၊ဤသို့၊ ပိယာကာသိ၊  
ဖြေကြား၏၊ ခဗ္ဗိ၊ခြောက်ခုမြောက်သော၊ သောဏဒိန္နာပိမာနဝတ္ထု၊  
သောဏဒိန္နအမည်ရှိသောနတ်ထို့၊ပိမာနလျှင် အကြောင်းရှိသောဝတ္ထုသည်  
မှိဋ္ဌိတံ၊ပြီးခြင်းသို့ရောက်ပြီ။ ။

(၂၄) မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝတေ၊  
နတ်သမီး၊ဩသမိဘာနကာ၊သောဂင်္ဂန္ဓု၊ကြယ်သည်၊သဗ္ဗဒိသာ၊ခပ်သိမ်း  
ကုန်သောအရပ်မျက်နှာတို့ကို၊ဩဘာသန္တိ၊ထွန်းလင်းစေထွက်၊ တိဋ္ဌတိ  
ပိယ၊တည်သကဲ့သို့၊ ယာတွံ၊အကြင်သင်သည်၊ အဘိက္ကန္တေ၊အလွန်နှင့်  
လိုတွယ်ရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ခပ်သိမ်းသော  
အရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းတောက်ပ စေထွက်၊တိဋ္ဌ  
သိ၊တည်၏။ မဟာနူဘာဝေ၊ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ဒေဝီ၊  
နတ်ဆွီး၊ကေန၊အဘယ်သို့သောကုသိုလ်ကံကြောင့်၊တေ၊သင်အား၊တေဒိ  
သော၊ဤသို့သဘောရှိသော၊ဝဇ္ဇော၊ အရောင်အဆင်းသည်၊ဇာတော၊ဖြစ်  
သနည်း၊(ဃ)၊ကေန၊အဘယ်သို့ သောကုသိုလ်ကံကြောင့်၊တေ၊သင်အား၊  
ဝဇ္ဇော၊ အရောင် အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ခပ်သိမ်းကုန်သော  
အရပ်မျက်နှာတို့ကို၊ပဘာသတိ၊ထွန်းပစေနိုင်သနည်း၊ ဣတိ၊ဤသို့၊ပုစ္ဆာ  
ပိ၊မေး၏။ မောဂ္ဂသာနေန၊ အရှင်မဟာမောဂ္ဂလောနံသည်၊ပုစ္ဆိတာ၊မေး  
အပ်သည်ဖြစ်၍၊အတ္တမနာ၊နှစ်သက် ဝမ်းမြောက်ခြင်းရှိသော၊ သာဓေဝ  
တာ၊ ထိုနတ်ဆွီး သည်၊(ဃ)၊ဣဒံဖလံ၊ဤအကျိုးသည်၊ ယသ၊ကမ္မဿ၊  
အကြင် ကုသိုလ်ကံ၏၊ ဖလံ၊အကျိုးသည်၊ဟောတိ၊ဖြစ်၏၊တံကမ္မံ၊ထိုကု  
သိုလ်ကံကို၊ ပဉ္စ၊အမေးပြုသနာကို၊ ပုစ္ဆာ၊မေးအပ်သည်ရှိသော်၊ ပိယာ  
ကာသိ၊ဖြေကြား၏၊ကံ ပိယာကာသိ၊ အဘယ်သို့ဖြေကြားသနည်း။ ။

မဟာနူဘာဝေ၊ကြီးသောတန်ခိုးအာနုဘော်ရှိသော၊သိက္ခ၊ရှင်ရဟန်း၊ပုဗ္ဗ  
ရှေးဘဝ၌၊သာကေတာယံ၊သာကေတု၊မြို့၌၊ဥပေါသထာ၊ဥပေါသထအမည်  
ရှိသော၊ဥပါသိကာတိ၊ဒေါဟိကာမဟူ၍၊မံ၊အက္ခန္တိကို၊အညာသံ၊ သိက္ခ  
၏အဟံ၊အက္ခန္တိသည်၊သဒ္ဓါသိထေန၊သဒ္ဓါပုဂံကြည်ခြင်းသိထကံ၊ကျင့်ခြင်း  
နှင့်၊သဗ္ဗဒိသာ၊ပြည့်စုံသည်၊သဒါ၊ အခပ်သိမ်း၊သံဝိဘာဂရတာ၊စားရာပုဂံ

တချို့ကိုခွဲဝေ၍ပေးလှူခြင်း၌ မွေထွက်သောနှုန်းရှိသည်သည်။ အားကောင်း  
 သိပ်ဖြစ်၏။ မဟာနုဘာဝကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်  
 ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဥဇာဘုဒတသု၊ မြောင့်မတ်သောအဖြစ်ကို  
 ရောက်ကုန်သော၊ ဘိက္ခု၊ သု၊ ရဟန်း၊ ဘိက္ခု၊ ဝိပဿနန္ဓန၊ အထူးသဖြင့်ကြည်ညို  
 ခြင်းရှိသော၊ စေတသ၊ စိတ်ဖြင့်၊ အတ္ထာဒနဉ္စ၊ အဝတ်အရုံကိုလည်းကောင်း၊  
 တတ္ထဉ္စ၊ ဆွမ်းစသောဘောဇဉ်ကိုလည်းကောင်း၊ သေနာသနဉ္စ၊ အိပ်ရာနေ  
 ရာကိုလည်းကောင်း၊ ပဒီဝိယဉ္စ၊ ဆီသီးတန်ဆောင်ကိုလည်းကောင်း၊ အဒါသိ  
 ပေးလှူခဲ့ဘူး၏။ အဟံ၊ အကျွန်ုပ်သည်၊ ပက္ခဿ၊ လဆန်းပက္ခလဆုတ်  
 ပက္ခဏီ၊ စတုဒ္ဒသိ၊ တဆဲ့လေးရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့၌လည်း  
 ကောင်း၊ ပဉ္စဒသိ၊ တဆဲ့ငါးရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့၌လည်း  
 ကောင်း၊ ပက္ခဿ၊ ပက္ခနှစ်ပါး၏၊ ယာအဋ္ဌမိ၊ အကြင်ရှစ်ရက်တို့၏ ပြည့်  
 ကြောင်းဖြစ်သောနေ့သည်၊ အတ္ထိရှိ၏၊ ဝါဒိဟာရိယပက္ခဉ္စ၊ နှစ်တိုင်းနှစ်တိုင်း  
 သောအာနိကလဲလဲ ဆောင်အပ်ဖြစ်အပ်သောကြောင့် ဝါဒိဟာရိယမည်  
 သောနေ့တိုင်းအမြဲစောင့်ရှောက်အပ်သော ဥပုသ်ကိုလည်းကောင်း၊ အဋ္ဌင်္ဂီသု  
 သမာဂတံ၊ ပါဏာတိပတ်မှကြည့်ခြင်းအရရှိသောအင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံ  
 သော၊ ဥပေါသထံ၊ ဥပုသ်ကိုလည်းကောင်း၊ ဥပဝသိသံ၊ နေခဲ့ဘူး၏၊ သဒါ၊  
 အခါခပ်သိမ်းကုန်သော ဥပုသ်နေ့တို့၌၊ သိသေသု၊ ဥပုသ်၏အစွမ်းဖြင့်ပြီးစေ  
 အပ်ကုန်သောသီလတို့၌၊ သံသုဘာ၊ ကိုယ်နှုတ်နှုတ်လုံးလုံးပါးတို့ဖြင့်စောင့်စည်း  
 ဝိတ်ပင်သည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ မဟာနုဘာဝကြီးသောတန်ခိုး  
 အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပါဏာတိပ  
 တာ၊ သူ၏အသက်ကိုသတ်ခြင်းမှ၊ ဝိရတာ၊ ကြည့်ရှောင်သည်၊ အဟောသိ၊  
 ဖြစ်ခဲ့ဘူး၏၊ ခုသာဝါဒါစ၊ မဟုတ်မမှန်စကားကိုပြောဆိုခြင်းမှလည်း၊ သည  
 တာ၊ စောင်းစည်သည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ ထေယျာစရိ၊ သတ်သောသူ  
 ၏အဖြစ်မှလည်းကောင်း၊ အဘိစာရာစ၊ လင်ကိုလွန်ကျူး၍ယောကျ်ားထပါး  
 တို့နှင့်မေထုန်အကျင့်ကို ကျင့်ခြင်းမှလည်းကောင်း၊ မဇ္ဇပါဏာစ၊ သေအ  
 ရက်စသောယစ်မျိုးကိုသောက်စားခြင်းမှလည်းကောင်း၊ အာရုကာ၊ ဝေး  
 စွာကြည့်ရှောင်သည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ မဟာနုဘာဝကြီးသော  
 တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပဉ္စ  
 သိက္ခာပဒေ၊ ငါးပါးသောသိက္ခာပုဒ်၌၊ ရတာ၊ မွေထွက်သည်၊ အရိယသစ္စာနံ၊  
 ထေးပါးကုန်သော အရိယသစ္စာတို့၌၊ ကောဝိဒါ၊ ပိုင်ချားခြင်းပတ်ခြင်းမျက်  
 မှောက်ပြုခြင်းပွားစေခြင်းတို့၏ အစွမ်းဖြင့်လိမ္မာသည်၊ အဟောသိ၊ ဖြစ်ခဲ့

ဘူး၏ စက္ခုမတော၊ ငါးပါးသောပညာ မျက်စိရှိတော်မူသော၊ ဟသသိ  
 နော၊ ကျေးဇူး သတင်းကျော်စောခြင်း ချွေရံပရိသတ်များခြင်း ရှိတော်မူ  
 သော၊ ဂေါတမဿ၊ ဂေါဟမမည်တွင်သုံးလှရှင်၏၊ ဥပါသိကာ၊ ဒါယိကာမ  
 သည်းအဘောသိ၊ ဖြစ်ခဲ့ဘူး၏၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်  
 ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အ  
 ကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်း  
 သည်၊ အဘော၊ ဖြစ်၏၊ (ပ)၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အ  
 ကျွန်ုပ်၏၊ ဝဇ္ဇော၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ဝိသိမ်းကုန်  
 သောအမှတ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ ဝိယာ  
 ကာသိ၊ ခြေကြား၏၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော် ရှိသော  
 ဘိက္ခု၊ ရှင်ရဟန်း၊ နန္ဒနံ၊ နန္ဒဝံဥယျာန်ကို၊ အဘိက္ခဏံ၊ မပြတ်၊ သုတ္တာ၊ ကြား  
 ရခြင်းကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဆန္ဒော၊ ထိုနန္ဒဝံဥယျာန်၌ ဖြစ်ခြင်းငှါ  
 တောင့်တတတ်သောတဏှာသည်၊ ဥပပဇ္ဇထ၊ ဖြစ်ခဲ့ဘူး၏၊ အဟံ၊ အကျွန်ုပ်  
 သည်၊ တတ္ထ၊ ထိုနန္ဒဝံဥယျာန်ရှိသောတာဝတိံသာ နတ်ပြည်၌၊ ဝိတ္ထံ၊ စိတ်ကို  
 ပဏိသယ၊ တောင့်တ၍၊ နန္ဒနံ၊ နန္ဒဝံဥယျာန်ရှိသောတာဝတိံသာ နတ်ပြည်၌၊  
 ဥပပဇ္ဇော၊ ပဋိသန္ဓေအားဖြင့် ဖြစ်သည်၊ အမ္ဘိ၊ ဖြစ်၏၊ မဟာနုဘာဝ၊  
 ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ဗုဒ္ဓဿ၊ ဝတ်သိမ်းကုန်  
 သောဘုရားတို့ထံတော်မူတတ်သော၊ အာဒိစ္စဗန္ဓု၊ နေမင်း၏အစွေ  
 ဖြစ်တော် မူသော၊ သတ္ထု၊ မြတ်စွာဘုရား၏၊ ဝစနံ၊ နာဟံဘိက္ခဝေအပ္ပမ  
 ဣန္ဒြိယံ ဝဇ္ဇောမိစသောစကားတော်ကို၊ နကာသံ၊ လိုက်နာ၍မဟုတ်ခဲ့မိ၊  
 သာအဟံ၊ ထိုအကျွန်ုပ်သည်၊ ဟိနေ၊ ယုတ်သောဘဝ၏ပြည့်စုံခြင်း၌၊ ဝိတ္ထံ၊  
 စိတ်ကို၊ ပဏိသယ၊ တောင့်တ၍၊ ပစ္ဆာနုဘာဝိနိ၊ နောက်ကာလ၌အတန်တ  
 လဲလဲပူပန်ခြင်းရှိသည်၊ အမ္ဘိ၊ ဖြစ်၏၊ ဥပေါသထေ၊ ဥပုသ်သုံးခြင်းရှိသော  
 ဒေဝထေ၊ နတ်ထီး၊ ထံ၊ သင်သည်၊ ဣဝေဗိမာနတ္ထိံ၊ ဤဝိမာန်၌၊ ဝိဝိနံ၊ အ  
 ဘက်မျှအတိုင်းအရှည်ရှိသောကာလပတ်လုံး၊ ဝသိဿံ၊ နေရလတ္တံ့နည်း၊  
 ထံ၊ သင်သည်၊ အာယုနော၊ အသက်ကို၊ ဝိရဘာဝံ၊ ကြွေးမြင့်စွာတည်လတ္တံ့  
 သည်၏အဖြစ်ကို၊ ယဒိဇာနာသိ၊ အကယ်၍သိအံ့၊ ဧဝံသတိ၊ ဤသို့သိသည်  
 ဖြစ်လေသော်၊ ပုစ္ဆိတာ၊ ငါမေးအပ်သော၊ ထံ၊ သင်သည်၊ မေ၊ ငါ့အား၊ အာ  
 စိက္ခ၊ ကြားလတ်လော့၊ ဣတိ၊ ဤသို့၊ အာဟ၊ မိန့်တော်မူ၏၊ မဟာ  
 မုနိ၊ ရဟန်းမြတ်၊ အဟံ၊ အကျွန်ုပ်သည်၊ သမ္ဗိဝဿသဟဿာနိဝ၊ အရှင်  
 ခြေောက်သုံးတို့ပတ်လုံး လည်းကောင်း၊ တိသော ဝဿကောပိုဇယော၊



အနှစ်သုံးကျစေ့တို့ပတ်လုံးထည်းကောင်း၊ ငွေတွာ၊ ထည်၍၊ ဣတော၊ ဤထာ  
 ဝတိံသာနတ်၏အဖြစ်မှ ရတော၊ သေလွန်သည်ရှိသော်၊ မနုဿာနံ၊ လူတို့  
 ၏၊ သဟဗျတံ၊ အပေါင်းအဘော်၏အဖြစ်သို့၊ ဂမိဿာမိ၊ ရောက်လတ္တံ့၊ ။  
 ဣတိ၊ ဤသို့၊ အာဟ၊ ဈေးကန်၏၊ ဥပေါသထေ၊ ဥပုသ်စောင့်ခြင်းရှိသော၊  
 ဒေဝထေ၊ နတ်ထီး၊ တံ၊ သင်သည်၊ မာဘာယိ၊ မကြောက်စဉ်၊ သောတာ  
 ပန္နာ၊ သောတာပန်သည်၊ ဝိသေသယိ၊ အထူးသို့ရောက်၏၊ ဣတိ၊ ဤသို့၊  
 သမ္ပုဒ္ဓေန၊ ခြတ်စွာထုန်းသည်၊ ဗျာကတာ၊ ကြားတော်မူအပ်သည်၊ အထိ၊  
 ဖြစ်၏၊ ကဝ၊ သင်သည်၊ နုဂ္ဂတိ၊ အပါယ်ပဋိသန္ဓေကို၊ ပဟိနာ၊ သောတာပတ္တိ  
 မဂ်ဖြင့်ပယ်အပ်ပြီ၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ ဥပေါသထာဝိမာန  
 ဝတ္ထု၊ ဥပေါသထာအမည်ရှိသောနတ်ထီး၏ဝိမာန်လျှင်အကြောင်းရှိသော  
 ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

(၂၅) မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ တေ၊ သင်အား  
 ကြာသမိတာရကာ၊ သောက်ရှူးကြယ်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်  
 မျက်နှာတို့ကို၊ ကြာသာသန္တိ၊ ထွန်းလင်းစေလျက်၊ တိဋ္ဌတိဝိယ၊ ထည်သကဲ့  
 သို့၊ ပုဿတံ၊ အကြင်သင်သည်၊ အဘိတ္တန္တေန၊ အလွန်နှစ်သက်တွယ်ရှိသော၊  
 ဝတ္ထုနု၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာ  
 တို့ကို၊ ကြာသာသန္တိ၊ ထွန်းလင်းစေလျက်၊ တိဋ္ဌတိ၊ ထည်၏၊ ။ မဟာနုဘာ  
 ဝ၊ ကြီးသော တန်ခိုးအာနုဘော် ရှိသော၊ ဒေဝိ၊ နတ်ထီး၊ ဧကေန၊ အထယ်  
 သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဧတောဒိသော၊ ဤသို့သတော  
 ရှိသော၊ ဝတ္ထောစ၊ အရောင်အဆင်းသည် ထည်း၊ ဇာတော၊ ဖြစ်သနည်း၊ (ပ)၊  
 ဧကေန၊ အထယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝတ္ထောစ၊ အ  
 ရောင်အဆင်းသည်ထည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာ  
 တို့ကို၊ ပဘာ သတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏၊ ။  
 မောဂ္ဂထာနေန၊ အရှင်မောဂ္ဂလာန်သည်၊ ပုစ္ဆိတာ၊ မေးအပ်သည်ဖြစ်၍၊ အတ္တ  
 မနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့် စပ်သောစိတ်ရှိသော၊ သာဒေဝကာ၊  
 ထိုနတ်ထီးသည်၊ ဣဒံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်သို့  
 သောကုသိုလ်ကံ၏၊ ဖထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကု  
 သိုလ်ကံကို၊ ပဉ္စံ၊ အမေးပြုသာနာကို၊ ပုဋ္ဌာပုဋ္ဌာကာရေနော၊ မေးအပ်သော  
 အခြင်းအရာဖြင့်သာလျှင်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ကိံဝိယာကာသိ၊ အ  
 တယ်သို့ဖြေကြားသနည်း၊ ။ မဟာနုဘာဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိ  
 သော၊ သိက္ခ၊ ရှင်ရဟန်း၊ ပုဗ္ဗ၊ ရှေးဘဝ၌၊ ရာဇဂဟတ္ထံ၊ ရာဇဂြိုဟ်ပြည်၌၊



နိဒ္ဒါ၊ နိဒ္ဒါအမည်ရှိသော၊ ဥပါသိကာအုတိ၊ ဥပါသိကာမဟူ၍၊ ဝံ၊ အကျွန်ုပ်ကို  
မနုဿာ၊ လူတို့သည်၊ အညာသုံ၊ သိက္ခာနိဇ္ဈိ၊ အဘိ၊ အကျွန်ုပ်သည်၊ သဒ္ဓါသိ  
ထေရ၊ သဒ္ဓါယုံကြည်ခြင်း၊ သိသတို့ဖြင့်ကျင့်ခြင်းနှင့်၊ သမ္ပန္နာ၊ ပြည့်စုံသည်၊  
သဒ္ဓါ၊ အခါခပ်သိမ်း၊ သံဝိဘာဂ၊ မတု၊ စားရာတို့ထ၍ ကံ့ခွဲခွဲပေးလှူခြင်း  
၌၊ မေတ္တေလျှင်သောနှလုံးရှိသည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ မဟာနုဘာဝ၊ ကြီး  
သောကန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟိ၊ အကျွန်ုပ်သည်၊  
ဥတုတုစတသ၊ ဖြောင့်မတ်သော အဖြစ်သို့ရောက်ကုန်သော၊ ဘိက္ခု၊ သု၊ ရ  
ဟန်းတို့၌၊ ပိပ္ပသန္ဓေ၊ အတူးသဖြင့်ကြည်ညိုသော၊ စေတသ၊ ပိတ်ဖြင့်၊  
အတ္ထ၊ ဒနုဉ္စ၊ အဝတ်အရုံကိုထည်းကောင်း၊ သေနာသနုဉ္စ၊ အိပ်ရာနေရာကို  
ထည်းကောင်း၊ ပဒီပိယဉ္စ၊ သီမီးတန်ဆောင်ကိုထည်းယောင်း၊ အဒါယိ၊ ပေး  
လှူခဲ့ဘူး၏၊ ပက္ခဿ၊ လဆန်းပက္ခလဆုတ်ပက္ခ၏၊ စတုဒ္ဓသိ၊ စ၊ ထဆဲ့  
သေးရက်တို့၏ပြည့်ကြောင်းဖြစ်သောနေ့၌ထည်းကောင်း၊ ပဉ္စဒသိ၊ စ၊ ထဆဲ့  
ငါးရက်တို့၏ပြည့်ကြောင်းဖြစ်သောနေ့၌ထည်းကောင်း၊ ပက္ခန္ဓ၊ ပက္ခန္ဓ  
ပါး၏၊ ယာအဋ္ဌမိ၊ ရှစ်ရက်တို့၏ပြည့်ကြောင်းဖြစ်သောနေ့သည်၊ အတ္ထိ၊ ရှိ၏၊  
တသိ၊ အဋ္ဌမိယဉ္စ၊ ထိုရှစ်ရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့၌ထည်း  
ကောင်း၊ ပါနိဟာဂိယပက္ခဉ္စ၊ နှစ်တိုင်းနှစ်တိုင်းသောအတန်တလဲလဲဆောင်  
အပ်ဖြစ်အပ်သောကြောင့် ပါနိဟာဂိယမည်သော နေ့တိုင်းအမြဲစောင့်အပ်  
သောဥပုသ်ကို၊ အဋ္ဌမိသုသမာဟိတံ၊ ပါဏာတိပါတမှကြဉ်ရှောင်ခြင်းအ  
စရှိကုန်သော အင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော၊ ဥပေါသထံ၊ ဥပုသ်ကိုရင်း၊ ဥ  
ပာသိသံ၊ သုံ ခဲ့ဘူး၏၊ သဒ္ဓါ၊ ခပ်သိမ်းကုန်သောဥပုသ်နေ့တို့၌၊ သိထေသု၊ ဥ  
ပုသ်၏အစွမ်းဖြင့်ပြီးစေအပ်ကုန်သောသိသတို့၌၊ သံဂု၊ ဝ၊ ကိုယ်နှုတ်နှလုံး  
သုံးပါးတို့ဖြင့်စောင့်စည်းပိတ်ငြိမ်သည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ ပါဏာ  
တိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ၊ ပိရတာ၊ ကြဉ်ရှောင်သည်၊ အဟော  
သိ၊ ဖြစ်ခဲ့ဘူး၏၊ ရသာဝါဒါစ၊ မဟုတ်မမှန်သောစကားကိုဖြောဆိုခြင်းမှ  
ထည်း၊ သညတာ၊ စောင့်စည်းသည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ ထေယျာဝ၊ ခိုး  
ယူဘတ်သောသူ၏အဖြစ်မှထည်းကောင်း၊ အတိစာရာစ၊ ဇင်ကိုလွန်ကျူး  
၍ကျင့်ခြင်းမှထည်းကောင်း၊ မဇ္ဇပါနာစ၊ သေအရက်စသောယစ်မျိုးကို  
သောက်စားခြင်းမှထည်းကောင်း၊ အာရကာ၊ ဝေးစွာကြဉ်ရှောင်သည်၊ အ  
ဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ ပဉ္စသိက္ခာပဒေ၊ ငါးပါးသောသိက္ခာပုဒ်၌၊ ရတာ၊  
မေတ္တေလျှင်သောနှလုံးရှိသည်၊ အဂိယသစ္စာနံ၊ ထေးပါးကုန်သောအဂိယသစ္စာ  
တို့၌၊ ကောပိဒါ၊ ပိုင်းခြား၍ထိခြင်း၊ ဖယ်ခြင်းမျက်မှောက်ပြုခြင်း၊ ပွားစေခြင်း

၏အစွမ်းဖြင့်လိမ္မာသည်။ အဟောထိ၊ ဖြစ်ခဲ့ဘူး၏။ စက္ခုမတော၊ ငါးပါးသော  
ပညာမျက်စိရှိတော်မူသော၊ ယသသိနော၊ ကျေးဇူးသတင်းကျော်စော  
ခြင်းအရွှေ့အရံများခြင်းသည်းရှိတော်မူသော၊ ဂေါတမဿ၊ ဂေါတမမြတ်  
စွာဘုရား၏၊ ဥပါထိကာ၊ ဒါယိကာမသည်။ အဟောထိ၊ ဖြစ်ခဲ့ဘူး၏။ ။

မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေ  
န၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သ  
ဘောရှိသော၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်သည်း၊ ဇာတော၊ ဖြစ်၏(ပ)၊  
ကောန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်  
အဆင်းသည်သည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊  
ပတာသတိ၊ ထွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။ အဋ္ဌမံ၊  
ရှင်ရဟန်းတော်အား၊ နိဒ္ဒါပိမာနဝတ္ထု၊ နိဒ္ဒါအမည်ရှိသောနတ်သွီး၏ပိဋကိယျင်  
အကြောင်းရှိသောဝတ္ထုသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၂၆) မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝတော၊  
နတ်သွီး၊ ဩသမိဘာရကော၊ သောက်ရှူးကြယ်သည်။ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်  
သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေရက်၊ တိဋ္ဌတိပိယ၊  
တည်သကဲ့သို့၊ ယောတံ၊ အကြင်သင်သည်။ အဘိတ္တန္တေန၊ အလွန်နှစ်သက်  
ဖွယ်ရှိသော၊ ဝဇ္ဇောန၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအ  
ရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေရက်၊ တိဋ္ဌတိ၊ တည်၏။ ။

မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သွီး၊ ကောန၊ အ  
တယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ တောဒိသော၊ ဤသို့သ  
ဘောရှိသော၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သည်(ပ)၊  
ကောန၊ အတယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝဇ္ဇောစ၊ အရောင်  
အဆင်းသည်သည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပ  
တာသတိ၊ ထွန်းပစေနိုင်သည်။ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ မောဂ္ဂထာ  
နေန၊ အရှင်မဟာမောဂ္ဂလန်သည်။ ပုစ္ဆိတာ၊ မေးအပ်သည်ဖြစ်၍၊ အတ္တမ  
နာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့်စပ်သောစိတ်ရှိသော၊ သာဒေဝတာ၊ ထိုနတ်  
သွီးသည်။ ဣဒံပလံ၊ ဤအကျိုးသည်။ ယသသံကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊  
ပလံ၊ အကျိုးသည်။ ဟောတိ၊ ဖြစ်၏။ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေး  
ပြုသာနာကို၊ ပိယာကာသိ၊ ဖြေကြား၏။ ကိံပိယာကာသိ၊ အတယ်သို့ဖြေ  
ကြားသည်။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊  
ရှင်ရဟန်း၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ ရာဇဂဟာသို့၊ ရာဇဂြိုဟ်မြို့၌၊ သုနိဒ္ဒါ၊ သုနိဒ္ဒါအ



မည်ရှိသော၊ ဥပါသိကာတိ၊ ဒါယိကာမဟူ၍၊ ဝံ၊ အက္ခန္တိကံ၊ မနုဿာ၊ ထူဝှို  
 သည်၊ အညာသံ၊ သိကုန်၏။ အဟံ၊ အက္ခန္တိသည်။ သဒ္ဓါသိ၊ လန၊ သဒ္ဓါယံ  
 ကြည်ခြင်းကို ဖြည့်ယူငုံခြင်းနှင့်၊ သဗ္ဗန္ဓာ၊ ပြည့်စုံသည်၊ သဒ္ဓါ၊ အခါခပ်  
 သိမ်း၊ သံဝိဘာဂရတာ၊ စားရာတို့မှတစ်ဆင့်ပေးလှူခြင်း၌ မွေ့လျော်သောနှု  
 လုံးရှိသည်လည်း၊ အဟောသိ၊ ဖြစ်၏။ နိဒ္ဓါဝိမာနံ၊ နိဒ္ဓါဝိမာနဝတ္ထုကို၊ ဝိတ္ထာ  
 ရိတံ၊ ယထာ၊ ချဲ့အပ်သကဲ့သို့၊ တထာ၊ ထိုအတူသုနိဒ္ဓါဝိမာနဝတ္ထုကို၊ ဝိတ္ထာ  
 ရေတဗ္ဗံ၊ ချဲ့အပ်၏။ မဗ္ဗသိက္ခာပဒေ၊ ငါးပါးသောသိက္ခာပုဒ်၌၊ ဇေတ၊ မွေ့  
 လျော်သောနှုလုံးရှိသည်၊ အရိယသစ္စာနံ၊ လေးပါးကုန်သောအရိယသစ္စာတို့  
 ၌၊ ကောဝိဒါ၊ ပိုင်းခြား၍သိခြင်းပတ်ခြင်းမျက်မှောက်ပြုခြင်း၊ ဝှားစေခြင်းတို့  
 ၏အစွမ်းဖြင့်လိမ္မာသည်၊ အဟောသိ၊ ဖြစ်ခဲ့တူး၏၊ စက္ခုမတော၊ ငါးပါး  
 သောပညာမျက်စိရှိတော်မူသော၊ ယသသိ၊ နော၊ ကျေးဇူးသတင်းကျော်  
 စောခြင်းအခြံအရံလည်းရှိတော်မူသော၊ ဂေါတမဿ၊ ဂေါတမမြတ်စွာဘု  
 ရား၏၊ ဥပါသိကာ၊ ဒါယိကာမသည်၊ အဟောသိ၊ ဖြစ်ခဲ့တူး၏။ မဟာနု  
 ဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိတော၊ သိက္ခာ၊ ရှင်ရဟန်း၊ တေန၊ ထို  
 သို့သဘောရှိသောကုသိုလ်ကံကြောင့်၊ မေ၊ အက္ခန္တိအား၊ ဇော၊ ဒိသော၊ ဤ  
 သို့သဘောရှိသော၊ ဝဇ္ဈော၊ အရောင်အဆင်းသည်လည်း၊ ဇာတော၊ ဖြစ်၏။  
 (ပ)၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အက္ခန္တိ၏၊ ဝဇ္ဈော၊ အ  
 ရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့  
 ကို၊ ပသာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။ နဝခံ၊  
 ကိုးခုမြောက်သော၊ သုနိဒ္ဓါဝိမာနဝတ္ထု၊ သုနိဒ္ဓါအမည်ရှိသော နတ်သိဗ္ဗိ၏  
 ဝိမာနလျှင်အကြောင်းရှိသောဝတ္ထုသည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၂၇) မဟာနုဘာဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဇေဝတော၊  
 နတ်သိဗ္ဗိ၊ ဩသာဝိဘာဂကော၊ သောကံ၊ ရှူးကြယ်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်း  
 ကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်စေလျက်၊ တိဋ္ဌတိဝိ  
 ယာ၊ ဘာညီသကဲ့သို့၊ ယာဝံ၊ အကြင်သင်သည်၊ အဘိက္ကန္တန၊ အလွန်နှစ်သက်  
 ဘွယ်ရှိသော၊ ဝဇ္ဈော၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော  
 အရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေလျက်၊ တိဋ္ဌတိ၊ တည်၏။ ။

မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဇေဝိ၊ နတ်သိဗ္ဗိ၊ ကေန၊  
 အဘယ်သို့သောကုသိုလ်ကံကြောင့်၊ ဇော၊ သင်အား၊ ဇောဒိသော၊ ဤသို့  
 သဘောရှိသော၊ ဝဇ္ဈော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ (ပ)၊  
 ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ ဇော၊ သင်၏၊ ဝဇ္ဈော၊ အ

ရောင်အဆင်းသည်ထည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊  
 ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ဝုတ္တဝါ၊ မေး၏။ မောဂ္ဂ  
 လာနေန၊ အရှင်မဟာ မောဂ္ဂလာန်သည်၊ ဝုတ္တိတာ၊ မေးအပ်သည်ဖြစ်၍၊  
 အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့်စပ်သောစိတ်ရှိသော၊ ဝဒေဝတာ၊  
 ထိုနတ်ထီးသည်၊ ဣဒံ၊ ဤအကျိုးသည်၊ ယသကမ္မဿ၊ အကြင်ကုသိုလ်  
 ကံ၏၊ ဖသံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အ  
 မေးပြုသနာကို၊ ဝုတ္တော၊ မေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ကိ  
 ဝိယာကာသိ၊ အဘယ်သို့ဖြေကြားသနည်း။ ။ မဟာနူဘာဝ ကြီးသောတန်  
 ခိုးအာရုံတော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ မနုဿေသု၊  
 လူတို့၌၊ မနုဿဘုဘာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ ဝုရိမာယဇာတိ  
 ယာ၊ ရှေးဘဝ၌၊ မနုဿသောကော၊ လူပြည်၌၊ ဝိရဇံ၊ ရာဂအစရှိသောအညစ်  
 အကြေးတို့မှကင်းဝေးတော်မူထသော၊ ဝိပ္ပသန္တံ၊ ကိလေသာတည်းဟူသော  
 ထွက်ချောက်ချားခြင်းမရှိသောကြောင့်၊ သန္တံ၊ ရှင်းတော်မူထသော၊ အနာဝိလံ၊  
 ကာမစိတက်စသောသိက္ခာသင်္ကပ္ပမရှိခြင်းကြောင့် မနောက်ကျသောနှလုံး  
 ရှိတော်မူထသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဗ္ဗသံ၊ မြင်ခဲ့ဘူး၏၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ ပသန္နာ၊ ရတနာသုံးပါးတို့၏၊ ဝုဏ်ကံကံ၏ အကျိုးကိုယုံကြည်  
 ခြင်းရှိသည်ဖြစ်၍၊ သကောတိ၊ မိမိဥစ္စာ ဖြစ်တုန်သော၊ ပါဏိတိ၊ လက်တို့  
 ဖြင့်၊ တဿ၊ ထိုမြတ်စွာဘုရားအား၊ ဘိက္ခံ၊ ဆွမ်းကို၊ အဒါသိံ၊ ပေးလှူခဲ့ဘူး  
 ၏။ ။ မဟာနူဘာဝ၊ ကြီးသောတန်ခိုး အာရုံတော်ရှိသော၊ ဘိက္ခု၊ ရှင်ရ  
 ဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိ  
 သော၊ ဤသို့သတောရှိသော၊ ဝဇ္ဇော၊ အရှင် အဆင်းသည်၊ ဇာတော၊  
 ဖြစ်၏၊ (ပ) တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ  
 အရှင် အဆင်း သည်သည်။ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်  
 နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား  
 ၏။ ဓသမံ၊ ဆယ်ခုမြောက်သော၊ ဘိက္ခာဒါယိကာဝိမာနဝတ္ထု၊ ဆွမ်းကို  
 ပေးလှူသောမိန်းမ နှစ်ယောက်တို့၏ဗိမာန်လျှင် အကြောင်းရှိသော ဝတ္ထု  
 သည်၊ နမ္မိတံ၊ ပြီးခြင်သို့ရောက်ပြီ။ ။

(၂၀) မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာရုံတော်ရှိသော၊ ဒေဝတေ၊  
 နတ်ထီး၊ ဩသဓိတာရကာ၊ သောက်ရှူးကြယ်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်း  
 ကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းထင်းစေလျက်၊ ဘိက္ခုတိ  
 ဝိဟာထည်သကဲ့သို့၊ ယာတွံ၊ အကြင်သင်သည်၊ အဘိက္ကံ၊ အလွန်နှစ်

သက် သွယ်ရှိသော၊ ဝဏ္ဏောန၊ အရောင် အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်သိမ်း ကုန်သော အရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေထောက်၊ တိဋ္ဌသိ၊ တည်၏။ မဟာနူဘာဝ၊ ကြီးသော တန်ခိုး အာနုဘော်ရှိသော၊ ဧပိ၊ နတ်တို့၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဇောဒိသော၊ ဤသို့ သဘောရှိသော၊ ဝဏ္ဏော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း။ ( ပ )၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝဏ္ဏော၊ အရောင်အဆင်းသည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်း ကုန်သော အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ မောဂ္ဂသာနေန၊ အရှင်မဟာမောဂ္ဂထာန်သည်၊ ပုစ္ဆိတာ၊ မေးအပ်သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့်စပ်သော စိတ်ရှိသော၊ သာဒေဝတာ၊ ထိုနတ်တို့သည်၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ယသေကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ ထံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြုသနာကို၊ ပုဋ္ဌာ၊ မေးအပ်သည်ရှိသော်၊ ဝိယောကာသိ၊ ဖြေကြား၏၊ ကိံဝိယောကာသိ၊ အဘယ်သို့ဖြေကြားသနည်း။ မဟာနူဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်မဟာနန်း၊ အဟံ၊ အကျွန်ုပ်သည်၊ မနုဿဿ၊ လူတို့၌၊ မနုဿာဘူတာ၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊ ပုရိမာယဇာတိယာ၊ ရှေးဘဝ၌၊ မနုဿ၊ လောကော၊ လူပြည်၌၊ ဝိရေဇံ၊ ချာဂအစရှိသော အညစ်အကြေးတို့မှ ကင်းဝေထသော၊ ဝိပ္ပသန္တံ၊ ကိလေသာတည်းဟူသော ဣဝံချောက်ချားခြင်းမရှိသော ကြောင့်ကြည်ထင်သန်ရှင်းထသော၊ အနာပိလံ၊ ကာမဝိဘက်အစရှိသော ခိစ္ဆာသက်ပ္ပမရှိခြင်းကြောင့် မနောက်ကျသော နှလုံးရှိထသော၊ ဘိက္ခု၊ မဟာနန်းကို၊ အဒ္ဓသံ၊ မြင်ခဲ့ဘူး၏၊ အဟံ၊ အကျွန်ုပ်သည်၊ ပသန္တာ၊ သဒ္ဓါကြည်ညိုခြင်းရှိသည်ဖြစ်၍၊ သကောပိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏိဟိ၊ လက်တို့ဖြင့်၊ တဿ၊ ထိုမဟာနန်းအား၊ ဘိက္ခု၊ ဆွမ်းကို၊ အဒါသိံ၊ ပေးလှူခဲ့ဘူး၏။ မဟာနူဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်မဟာနန်း၊ ကေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဇောဒိသော၊ ဤသို့ သဘောရှိသော၊ ဝဏ္ဏော၊ အရောင်အဆင်းသည်လည်း။ ဇာတော၊ ဖြစ်၏။ ( ပ ) တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဏ္ဏော၊ အရောင်အဆင်းသည်လည်း။ သဗ္ဗဒိသာ၊ ခပ်သိမ်း ကုန်သော၊ အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အတ္တာမိ၊ ဖြေကြား၏။ ကောဒသဓံ၊ တဆဲ့တရမြောက်သော၊ ဘိက္ခုဒါယိကာ ဝိမာနဝတ္ထု၊ ဆွမ်းကိုပေးလှူသော မိန်းမလျှင်အ

ကြောင်းရှိသော ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ထေယျ၊ ထို  
 မိတ္တလထာဝဂ်၏၊ ဥဒါနံ၊ ဥဒါနံသည်ကား၊ ဒါသိစေ၊ ဥပါသကာ၏ကျွန်  
 မဖြစ်ဘူးသော နတ်သွီး၏ ဝိမာန်သျှင် အကြောင်းရှိသော ဒေသနာသည်  
 ထည်းကောင်း၊ လရမာစ၊ လရမာအမည်ရှိသောနတ်သွီး၏ ဝိမာန်သျှင်အ  
 ကြောင်းရှိသောဒေသနာသည်ထည်းကောင်း၊ အထေယျ၊ ထိုမှထပါး၊ အာစာမ  
 ဒါယိကာ၊ ထမင်းချိုးကို ပေးလှူသောသူဆင်းရဲမသျှင် အကြောင်းရှိသော  
 ဒေသနာသည်ထည်းကောင်း၊ စဏ္ဍာဝီ၊ နွန်းစဏ္ဍာ၊ မျိုးဖြစ်သောဒါယိကာမ  
 ဝိမာန်သျှင်အကြောင်းရှိသော ဒေသနာသည်ထည်းကောင်း၊ တန္ဒိတ္ထိ-စေ၊  
 တန္ဒိတ္ထိအမည်ရှိသောနတ်သွီး၏ဝိမာန်သျှင်အကြောင်းရှိသောဒေသနာသည်  
 ထည်းကောင်း၊ သောဏဒိန္န၊ သောဏဒိန္နအမည်ရှိသော နတ်သွီး၏ဝိမာန်  
 သျှင်အကြောင်းရှိသော ဒေသနာသည်ထည်းကောင်း၊ ဥပါသိကာ၊ ဥပါသိ  
 ကာအမည်ရှိသောနတ်သွီး၏ ဝိမာန်သျှင်အကြောင်းရှိသော ဒေသနာသည်  
 ထည်းကောင်း၊ နိဒ္ဒါစေ၊ နိဒ္ဒါအမည်ရှိသော နတ်သွီး၏ ဝိမာန်သျှင်အ  
 ကြောင်းရှိသော ဒေသနာသည်ထည်းကောင်း၊ သုနိဒ္ဒါစ၊ သုနိဒ္ဒါအမည်ရှိ  
 သောနတ်သွီး၏ဝိမာန်သျှင်အကြောင်းရှိသောဒေသနာသည်ထည်းကောင်း၊  
 ဧစ္စ၊ နှစ်ပါးကုန်သော၊ ဘိက္ခာဒါယိကာ၊ ဆွမ်းကိုပေးလှူသော မိန်းမနှစ်  
 ရောက်တို့၏ဝိမာန်သျှင်အကြောင်းရှိသော ဒေသနာသည်ထည်းကောင်း၊  
 ဣတိ၊ ဤသို့၊ တေန၊ ထိုတဆဲ့တဝတ္ထုဖြင့်၊ ဝဂ္ဂေါ၊ ဝဂ်ကို၊ သင်္ဂီတိကာရေဟိ၊  
 သင်္ဂီယနာဘင် ကုန်သောဆရာတို့သည်၊ ပဗုဂ္ဂတိ၊ မိန့်အပ်၏၊ ဣတိ၊ ဤသည်  
 သျှင်ဥဒါနံတည်း၊ ဒုတိယော၊ နှစ်ခုမြောက်သော၊ ဣတ္ထိဝိမာနေ၊ မိန်းမတို့၏စံ  
 ရာဖြစ်သောဝိမာန်ကိုဆိုရာဖြစ်သော စကားအစဉ်၌၊ ဝဂ္ဂေါ၊ ဝဂ်သည်၊ နိဗ္ဗိ  
 တော၊ ပြီးခြင်းသို့ရောက်ပြီ၊ ပဌမံ၊ ငှေးဦးစွာသော၊ ဘာဏပါရံ၊ ဘာဏ  
 ဝါရသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

( ၃-ဣတ္ထိဝိမာန-ပါရိသတ္တက-တတိယဝဂ် )

( ၂၉ ) သုဒဿနေ၊ ကောင်းသောရှာဘွယ်ရှိသော၊ ဒေဝထေ၊ နတ်သွီး၊  
 တေ၊ သင်နတ်သွီး၏၊ ယသော၊ အခြံအရံသည်၊ ဥဠာရော၊ များမြတ်သည်၊  
 ဟောတိ၊ ဖြစ်၏၊ ဝဏ္ဏောစ၊ အရောင်အဆင်းသည်ထည်း၊ ဥဠာရော၊ ပြန်ပြော  
 ကောင်းမြတ်သည်၊ ဟောတိ၊ ဖြစ်၏၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်  
 မျက်နှာတို့ကို၊ ဩဘာသတေ၊ ထွန်းပစေနိုင်၏၊ အလင်္ကာတာ၊ တန်ဆာဆင်  
 အပ်သောကိုယ်ရှိကုန်သော၊ နာရိယော၊ နတ်သွီးတို့သည်ထည်းကောင်း၊ အ

ထကီတာ၊ တန်းသာဆင်အင်သောကိယံဂိကုန်သော၊ ဒေဝဂုတ္တာ၊ နတ်သား  
 တို့သည်လည်းကောင်း၊ တဝ၊ သင်နတ်ထွေးအား၊ ပူဇာယ၊ ပူဇော်ခြင်းငှါ၊  
 နစ္ဆန္တိ၊ ကကုန်၏၊ ဂါယန္တိ၊ သီချင်းကဗျာလည်းသီကုန်၏၊ မောဒန္တိ၊ ဝမ်း  
 မြော်ကုန်၏၊ ပရိစရေန္တိ၊ စံပယ်ကွန်မြူးခြင်းကိုလည်းဖြစ်စေကုန်၏၊ သုဒဿ  
 နေ၊ တင့်တယ်သောအဆင်းရှိသော၊ ဒေဝတေ၊ နတ်ထွေး၊ တဝ၊ သင်နတ်ထွေး  
 ၏၊ ဣမာနိဝိမာနာနိ၊ ဝိမာနတို့သည်၊ သောဝတ္ထာနိ၊ ရွှေအတိသာဖြစ်ကုန်၏၊  
 သဗ္ဗကာမသမိဒ္ဓိနိ၊ အလိုရှိအပ်ကုန်သော ခင်သိမ်းကုန်သော ဝတ္ထုတို့နှင့်  
 ပြည့်စုံသော၊ တုဝံ၊ သင်သည်၊ ဘေသံ၊ ထိုနတ်ထွေးနတ်သားတို့ကို၊ ဣဿ  
 ရာ၊ အပိုးရသည်၊ အဟောသိ၊ ဖြစ်၏၊ အဘိဇာတာ၊ ကောင်းစွာဖြစ်သည်၊  
 မဟန္တာ၊ ကြီးမြတ်သောအာနုဘော်ရှိသည်လည်း၊ အသိ၊ ဖြစ်၏၊ တံ၊ သင်  
 သည်၊ ဒေဝကာယေ၊ တာဝတံသာနတ်ပြည်၌၊ ပမောဒသိ၊ ဖြစ်သောဝမ်း  
 မြောက်ခြင်းဖြင့် ဝမ်းမြောက်၏၊ သုဒဿနေ၊ တင့်တယ်သော အဆင်းရှိ  
 သော၊ ဒေဝတေ၊ နတ်ထွေး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ကိဿကမ္မဿ၊ အ  
 တယ်သို့သောကံ၏၊ ပထံ၊ အကျိုးနည်း၊ ပုစ္ဆိတာ၊ ငါမေးအပ်သော၊ တံ၊ သင်  
 သည်၊ မေ၊ ငါအား၊ အာပိက္ခ၊ ဖြေကြားထော့၊ မဟာဒနုတာဝ၊ ကြီးသော  
 တန်ခိုးအာနုဘော်ရှိသော၊ ဝိက္ခ၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ မနုဿေ  
 သု၊ လူတို့၌မနုဿတူတာ၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊ ဒုသိလေ  
 သု၊ သိသမရှိကုန်သော၊ အသဒ္ဓေသု၊ ရတနာသုံးပါးတို့၏ဂုဏ်ကံကံ၏အကျိုး  
 ကိုလည်းယုံကြည်ခြင်းမရှိ ကုန်သော၊ ကဒရိယေသု၊ စက်ဆုပ်အပ်သောအ  
 ရာဖြင့်ဖြစ်သော ကြမ်းသော ဝန်တိုခြင်းလည်း ရှိကုန်သော၊ ကုလေသု၊  
 အမျိုးတို့၌၊ သုကီသာ၊ ရွေးမသည်၊ အဟောသိ၊ ဖြစ်ခဲ့တူး၏၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ သဒ္ဓါဝိစေန၊ သဒ္ဓါယုံကြည်ခြင်းသိလက်ဖြည့်ကျင့်ခြင်းနှင့်၊  
 သဗ္ဗန္ဓာ၊ ပြည့်စုံသည်၊ အဟောသိ၊ ဖြစ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိဏ္ဏာယ၊  
 ရွှမ်းမဲခြင်းငှါ၊ စရမာနဿ၊ သွားသော၊ တေ၊ အရှင်ထုရားအား၊ ပုဝံ၊ အိုး  
 ကင်းကပ်မှုကို၊ အဒါသိ၊ ပေးလှူခဲ့တူး၏၊ မဟာဒနုတာဝ၊ ကြီးသော တန်ခိုး  
 အာနုဘော်ရှိသော၊ ဝိက္ခ၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ တဒါ၊ ထိုအခါ၌  
 အယျ၊ အရှင်မာသမဏော၊ ရဟန်းသည်၊ ဣဝ၊ ဤအရှင်မတို့၏နေရာအိပ်  
 သို့၊ အာဂတာ၊ ထာရောက်၏၊ အဟံ၊ အကျွန်ုပ်သည်၊ ပသန္ဓာ၊ ယုံကြည်သော  
 စိတ်ရှိသည်ဖြစ်၍၊ သကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါလိဟိ၊ လက်တို့ဖြင့်၊  
 ပုဝံ၊ မှုကို၊ တဿ၊ ထိုရဟန်းအား၊ အဒါသိ၊ ပေးလှူလိုက်ပြီ၊ ဣတိ၊ ဤသို့၊  
 သံသုရာယ၊ ယောက္ခမ မိန်းမသူအား၊ အာပိက္ခိ၊ ကြား၏၊ မဟာဒနု

တာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ သဿု၊  
 သောက္ခမ မိန်းမသူသည်၊ ဝေ၊ ဈေးမ၊ အဟံ၊ အကျွန်ုပ်သည်၊ သမထ  
 သ၊ ရဟန်းအား၊ ဒဒါမိ၊ ပေးလှူအံ့၊ ဣတိ၊ ဤသို့၊ ဝံ၊ ငါ့ကို၊ သံပုစ္ဆိယံ၊ ပန်  
 ကြားခြင်းငှါ၊ နုဣစ္ဆိ၊ အလိုမရှိ၊ တံ၊ သင်သည်၊ အဝိနိတာ၊ မဆုံးမအပ်သည်၊  
 အဝိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ပရိဘာသိ၊ ဆိုမြည်နေရွတ်၏၊ မဟာနုဘာ  
 ဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တတော၊ ထိုသို့  
 ဆိုမြည်နေရွတ်ပြီးသောနောင်မှ၊ မေ၊ အကျွန်ုပ်၏၊ သဿု၊ သောက္ခမမိန်းမ  
 သူသည်၊ ကုပ္ပိဘာ၊ အမျက်ထွက်သည်ဖြစ်၍၊ ရသထေန၊ ကျည်ပွေ့ဖြင့်၊  
 ဝံ၊ အကျွန်ုပ်ကို၊ ပဟာသိ၊ ပုတ်ခပ်၏၊ မေ၊ အကျွန်ုပ်၏၊ ကုဇုင်္ဂစ္ဆိ၊ ပုခုံးကိုဖြတ်  
 သည်ဖြစ်၍၊ ဝံ၊ အကျွန်ုပ်ကို၊ အဝမိ၊ သတ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ စိရံ၊ ကြာ  
 မြင့်စွာသောကာလပတ်လုံး၊ ဇီဝိတံ၊ အသက်ရှည်ခြင်းငှါ၊ နာသက္ခိ၊ မထက်  
 နှိုင်း၊ သာဟံသာအဟံ၊ ထိုအကျွန်ုပ်သည်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊  
 ဘောဒါ၊ ပျက်ခြင်းကြောင့်၊ တတော၊ ထိုသို့သောဆင်းရဲမှ၊ ဝိပ္ပရက္ခာ၊ လွတ်  
 သည်ဖြစ်၍၊ ရကာ၊ ပရူပွန်တဝမှ ပြောင်းရွှေ့သည်ရှိသော်၊ တာဝတိံသာနံ၊  
 တာဝတိံသာနတ်ပြည်၌ဖြစ်ကုန်သော၊ ဒေဝါနံ၊ နတ်တို့၏၊ သဟဗျာဟံ၊ အ  
 ပေါင်းအဖွဲ့၏ဖြစ်သို့၊ ဥပာနန္ဒာ၊ ပရိသန္ဓေအားဖြင့်ဖြစ်၏၊ မဟာနုဘာ  
 ဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ထေန၊ ထိုသို့သော  
 ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ထောဒိသော၊ ဤသို့သဘောရှိသော၊  
 ပဏ္ဍော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ (ပ)၊ ထေန၊ ထိုသို့သောကု  
 သိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဏ္ဏောစ၊ အရောင်အဆင်းသည်လည်း၊  
 သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရောင်မျက်နှာတို့ကို၊ ပဟာသတိ၊ ထွန်းပစေ  
 နိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏၊ ပဌမံ၊ ငှေးဦးစွာသော၊ ဥဇ္ဇာမု  
 ဝိမာနဝတ္ထု၊ များမြတ်သောဝိမာန်ချွင်အကြောင်းရှိသော ဝတ္ထုသည်၊ နိဗ္ဗိ  
 တံ၊ ပြီးခြင်းသို့ ရောက်ပြီး ။

(၃၀) သုဘော၊ တင့်ကယ်သောအဆင်းရှိသော၊ ဒေဝထော၊ နတ်သွီး၊ စန္ဒိမ  
 သူရိယာ၊ လနေတို့သည်၊ သဒေဝကံ၊ ကောင်းကင်နှင့်ထက္ခသော၊ ပထဝီ၊  
 မြေကို၊ ဩဘာသယိတွာ၊ ထွန်းပစေလျက်၊ အဘိရောစန္ဒိဣဝ၊ အလွန်တင့်  
 ထယ်ကုန်သကဲ့သို့၊ တံ၊ သင်သည်၊ သဒေဝကံ၊ ကောင်းကင်နှင့်ထက္ခသော၊  
 ပထဝီ၊ သာရောက်ရာ၌မြေအဖို့ကို၊ ဩဘာသယိတွာ၊ ထွန်းပစေလျက်၊  
 အဘိရောစသိ၊ အလွန်တင့်ကယ်၏၊ ဗြဟ္မာ၊ သဟမ္ပတိအစရှိသော ဗြဟ္မာသည်  
 တိဒသေ၊ တာဝတိံသာနတ်ပြည်၌နေကုန်သော၊ သဟိန္ဒကေ၊ သိကြားနှင့်တ



ကွကုန်သော၊ ဒေဝေ၊ နတ်တို့ကို၊ အတိရောစတိ၊ အတိရောစတိ၊ သာလွန်၍၊ တင့်တယ်  
သကဲ့သို့၊ တံ၊ သင်သည်၊ သိရိယာဝ၊ အသရေဖြင့်လည်းကောင်း၊ ဝဇ္ဇေ၊ နဝ၊  
အရောင်အဆင်းထွေခြင်းဖြင့်လည်းကောင်း၊ ယသေ၊ နဝ၊ အခြံအရံများခြင်း  
ဖြင့်လည်းကောင်း၊ တေဒသာ၊ ထန်ခိုးအာနုဘော်ဖြင့် လည်းကောင်း၊ အတိ  
ရောစတိ၊ သာလွန်၍၊ တင့်တယ်၏။ ဥပ္ပဿမာလသေဂိနိ၊ နတ်၌ဖြစ်သော  
ကြာပန်းတို့ကို ပန်ဆင်ခြင်းရှိထသော၊ အာဝေဠိနိ၊ ရတနာဖြင့်ပြီးသောနား  
သွယ်ပန်းလည်းရှိထသော၊ ကဗ္ဗနသန္ဓိဘတ္တစေ၊ သိင်္ဂီနိ၊ ကံရွှေစင်ရောင်ကဲ့သို့  
ပြောင်ပြောင်ထွန်းပသော အရောင်အဆင်းလည်းရှိထသော၊ အထကံ၊ တေ၊  
ထက်ကောက်ခြေကျင်းစသော တန်သာတို့ဖြင့် ဆင်ပြင်အပ်သောကိုယ်  
လည်းရှိထသော၊ ဥတ္တမဝတ္ထသေဂိနိ၊ မြတ်သောအဝတ်အရုံတို့ကို လည်း  
ဝတ်ရုံထသော၊ သုဘော၊ တင့်တယ်ထသော၊ ဒေဝတေ၊ နတ်သို့၊ တံ၊ သင့်ကို၊  
အဟံ၊ ငါသည်၊ ဝုစ္ဆာမိ၊ မေး၏။ ကာတွံ၊ အဘယ်အမည်ရှိသော သင်သည်၊  
မမံ၊ ငါ့ကို၊ ဝဇ္ဇေ၊ ရှိခိုးသနည်း၊ သုဘော၊ တင့်တယ်ခြင်းရှိသော၊ ဒေဝ  
တေ၊ နတ်သို့၊ တယာ၊ သင်သည်၊ ဝုရေ၊ ရှေးတဝ၌၊ ဒါနံ၊ အလှူပေးခြင်းတည်း  
ဟူသောကုသိုလ်ကံကို၊ သုမိစ္ဆန္တံ၊ လှူကျွန်အပ်သထေခူ၊ အထ၊ ထိုမှတပါး  
တွံ၊ သင်သည်၊ သိသသံ၊ သမံ၊ သိလက်စောင့်စည်းခြင်း တည်းဟူသောကု  
သိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူးသထေခူ၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံ  
ကြောင့်၊ ယသသိနိ၊ များသောအခြံအရံရှိသော၊ တံ၊ သင်သည်၊ သုဂတိံ၊  
ကောင်းသောဖြစ်ရာတာဝတိံ၊ သာနတ်ပြည်၌၊ ဥပပန္နံ၊ နှု၊ ပဋိသန္ဓေ၏အစွမ်း  
ဖြင့်ဖြစ်သနည်း၊ ဣဒံ၊ ဤအကျိုးသည်၊ ကိသာကမ္မဿ၊ အဘယ်သို့သော  
ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးနည်း၊ ဝုစ္ဆိတံ၊ ငါမေးအပ်သော၊ တံ၊ သင်သည်၊  
မေ၊ ငါ့အား၊ အာပိက္ခ၊ ဖြေကြားထေခူ၊ ဘန္တေ၊ အရှင်ထုရား၊ ဣဒါနိ၊ ယခု  
အခါ၌၊ ဣမေမဝဂါမံ၊ ဤရာဇဂြိုဟ်၌လျှင်၊ တံ၊ အရှင်ထုရားသည်၊ ပိဏ္ဍာယ  
သွင်းခံခြင်းငှါ၊ အမှောက်၊ အကျွန်ုပ်တို့၏၊ စာရံ၊ အိပ်သို့၊ ဥပါဂဂိ၊ ထာရောက်  
၏၊ ထတော၊ ထိုသို့လာရောက်ခြင်းကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ယသန္ဓမိ  
တ္တာ၊ သဒ္ဓါယုံကြည်သောစိတ်ရှိသည်ဖြစ်၍၊ အထုဿယ၊ အတိုင်းအရှည်  
မရှိသော၊ ပီဘိယာ၊ နှစ်သက်ခြင်းဖြင့်၊ ဥစ္ဆယ၊ ကြံချောင်း၏၊ ခဏ္ဍိကံ၊ အ  
ပိုင်းကို၊ ထေ၊ အရှင်ထုရားအား၊ အဒါထိံ၊ ပေးလှူခဲ့ဘူး၏။ ဘန္တေ၊ အရှင်  
ထုရား၊ သသုစ၊ ယောက္ခမမိန်းမသူလည်း၊ ပစ္ဆာ၊ ပေးလှူရာကာလမှနေ၍  
အတိုဖြစ်သောကာလ၌၊ ဝရ၊ ချွေးမ၊ ဥစ္ဆယ၊ ကြံသည်၊ ကဟံ၊ အဘယ်မှာ  
နည်း၊ ကေ၊ အဘယ်အရပ်၌၊ အဝါကရိ၊ စွန့်ပြစ်သနည်း၊ ဣတိ၊ ဤသို့၊ မမံ၊ အ



ကျွန်ုပ်ကိုအနုယုဉ္ဇတေ၊ မေးစိစစ်၏၊ တဒါ၊ ထိုအခါ၌၊ အယေ၊ အရှင်မ၊ မ  
ယာ၊ အကျွန်ုပ်သည်၊ တံ၊ ထိုအကြံကို၊ နဆပူတံ၊ စွန့်ထုတ်ပေးမည့်အခါ၊ နဝခါ  
ဒိတံ၊ ခဲလည်းမခဲအပ်၊ သန္တဿ၊ ငြိမ်းပြီးသော၊ ကိလေသာရှိသော၊ တိက္ခ  
ဿ၊ ရဟန်းအား၊ အဟံ၊ အကျွန်ုပ်သည်၊ သယံ၊ ကိုယ်တိုင်၊ အဒါယိ၊ ပေးလှူ  
လိုက်ပြီ၊ ဣတိ၊ ဤသို့၊ သသုယာ၊ ယောက္ခမမိန်းမသူအား၊ အာစိက္ခိ၊ ကြား  
၏၊ ဘန္တေ၊ အရှင်ဘုရား၊ သသုယောက္ခမသုမိန်းမသည်၊ ဝရာ၊ ချွေးမ၊  
ဣဒံ၊ ဤအိမ်၌အစိုးရသည်၏အဖြစ်သည်၊ တုယံ၊ သင်အား၊ ဟော  
တိနု၊ ဖြစ်သလော၊ အထော၊ ထိုသို့မဟုတ်မှု၊ မင်္ဂါ၊ ဝါအား၊ ဟောတိနု၊ ဖြစ်သ  
လော၊ ဣတိ၊ ဤသို့၊ မင်္ဂါ၊ အကျွန်ုပ်ကို၊ ပရိဘာသတေ၊ ဆိုမြည်နေရွတ်၏၊ သာ  
ထိယောက္ခမ မိန်းမသူသည်၊ ဝိဋ္ဌံ၊ ခြေဆေးရာ၌ခံသောအင်းပျဉ်ကို၊ ဂဟေ  
တွာ၊ ယူ၍၊ မေ၊ အကျွန်ုပ်အား၊ ပဟာရံ၊ ဝတ်ခပ်ခြင်းကို၊ အဒါယိ၊ ပေး၏၊ အ  
ဟံ၊ အကျွန်ုပ်သည်၊ တတော၊ ကိုလူတို့၏အဖြစ်မှာ၊ ရတာ၊ ရတေသည်ဖြစ်၍၊  
ကာလကံဘာ၊ သေခြင်းသို့ရောက်သည်ရှိသော်၊ ဒေဝတာ၊ နတ်သည်၊ အမ္ဘိ၊  
ဖြစ်၏၊ ဘန္တေ၊ အရှင်ဘုရား၊ မယာ၊ အကျွန်ုပ်သည်၊ ကုသလံ၊ အပြစ်  
မရှိကောင်းကျိုးကို ပေးခြင်းရှိသော၊ တဒေဝကမ္ပံ၊ ထိုကြံ့ခိုင်းကိုလှူခြင်းမှ  
ဖြစ်သောကံကိုသာလျှင်၊ ကတံ၊ ပြုအပ်၏၊ သုခံ၊ ချမ်းသာခြင်း၏အကြောင်း  
ဖြစ်သော၊ ကမ္မဉ္စကံ၏အကျိုးကိုလည်း၊ အတ္တနာ၊ မိမိသည်၊ အနုဘောမိ၊  
သုံးဆောင်ခံစား၏၊ အဟံ၊ အကျွန်ုပ်သည်၊ ဒေဝေဟိ၊ နတ်တို့နှင့်၊ သန္ဓိံ၊ တကွ  
အတ္တနာ၊ မိမိကိုယ်ကို၊ ပရိစာရယာမိ၊ စမွယ်စေရ၏၊ အဟံ၊ အကျွန်ုပ်သည်၊  
ပဉ္စဟိ၊ ငါးပါးကုန်သော၊ ကာမဂုဏေဟိ၊ ရူပါရုံ၊ သန္ဓါရုံစသောကာမဂုဏ်  
တို့ဖြင့်၊ မောဒါမိ၊ ဝမ်းမြောက်ရ၏၊ ဘန္တေ၊ အရှင်ဘုရား၊ မယာ၊ အကျွန်ုပ်  
သည်၊ ကုသလံ၊ အပြစ်မရှိသောကောင်းကျိုးကိုပေးခြင်းထက်ထက်ရှိသော၊  
တဒေဝကမ္ပံ၊ ထိုကြံ့ခိုင်းကိုပေးလှူခြင်းမှဖြစ်သောကံကိုသာလျှင်၊ ကတံ၊  
ပြုအပ်၏၊ သုခံ၊ ချမ်းသာခြင်း၏အကြောင်းဖြစ်သော၊ ကမ္မဉ္စကံ၏အကျိုးကို  
လည်း၊ အတ္တနာ၊ မိမိသည်ပင်လျှင်၊ အနုဘောမိ၊ ခံစားသုံးဆောင်ရ၏၊ အဟံ၊  
အကျွန်ုပ်သည်၊ ဒေဝိန္ဒုဂုတ္တာ၊ သိကြားမင်းကဲ့သို့လုံခြုံခြင်းရှိသည်ဖြစ်၍၊ တိ  
ဒသေဟိ၊ ထာဝတိံသာ နတ်ရွာသုဂတိသံ၌ ဖြစ်ကုန်သော နတ်တို့သည်၊  
ရက္ခိတာ၊ စောင့်ရှောက်အပ်သည်ဖြစ်၍၊ ပဉ္စဟိ၊ ငါးပါးကုန်သော၊ ကာမ  
ဂုဏေဟိ၊ ကာမဂုဏ်တို့နှင့်၊ သမပ္ပိတာ၊ ပြည့်စုံသည်၊ အမ္ဘိ၊ ဖြစ်၏၊  
ဘန္တေ၊ အရှင်ဘုရား၊ ထောဒိသံ၊ ဤသို့သဘောရှိသော၊ ဝုညပထံ၊ ကောင်း  
မှု၏အကျိုးသည်၊ အနုပ္ပကံ၊ များမြတ်၏၊ မမ၊ အကျွန်ုပ်၏၊ ဥစ္ဆန္တု၊ ဒက္ခိတာ၊

ကြံပိုင်းကို ပေးလှူကြောင်းဖြစ်သောဒါနစေတနာသည်၊ မဟာဝိပါကာ၊  
 ပြန့်ပြောသော အကျိုးရှိ၏၊ အဟံ၊ အကျွန်ုပ်သည်၊ ဒေဝေဟိ၊ အပေါင်း၊  
 အပေတ်ဖြစ်ကုန်သောနတ်တို့နှင့်၊ သဒ္ဓိ၊ တကွ၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ပရိ  
 စာရယာမိ၊ ထိုမှ၍မှရွှေ့စေ၏။ ပဉ္စဟိ၊ ငါးပါးကုန်သော၊ ကာမဂုဏေဟိ၊  
 ကာမဂုဏ်တို့ဖြင့်၊ မောဒါမိ၊ ဝမ်းမြောက်၏။ ဘန္တေ၊ အရှင်ဘုရား၊  
 တောဒိသံ၊ ဤသို့သဘောရှိသော၊ ပုညပထံ၊ ကောင်းမှု၏ အကျိုးသည်၊  
 အနုပ္ပကံ၊ များမြတ်၏။ မမ၊ အကျွန်ုပ်၏၊ ဥစ္ဆန္ဒ၊ ဒက္ခိတာ၊ ကြံပိုင်းကိုပေး  
 လှူကြောင်းဖြစ်သောစေတနာသည်၊ မဟာဇုတိကာ၊ ကြီးသောအာနုဘော်  
 ရှိ၏၊ ဘန္တေ၊ အရှင်ဘုရား၊ သဟဿနေတ္ထော၊ မျက်စိတထောင်အမြင်ရှိ  
 သော၊ သတ္ထော၊ သိကြားမင်းသည်၊ နန္ဒနေ၊ နန္ဒနအမည်ရှိသော၊ ဝနေ၊ ဥ  
 ယျာဉ်၌၊ မောဒတိ၊ ဣဝ၊ မွေ့လျော် စံပျော်သကဲ့သို့၊ အဟံ၊ အကျွန်ုပ်သည်၊  
 ဒေဝိန္ဒုဂုတ္တာ၊ သိကြားမင်းသည် လုပ်ကျွေးစေအပ်သည်၊ တိဒသေဟိ၊  
 တာဝတိံသာနတ်ရွာ သုဂတိထံ၌ ဖြစ်ကုန်သော နတ်တို့သည်၊ ရက္ခိတာ၊  
 စောင့်ရှောက်အပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ မောဒါမိ၊ မွေ့လျော်စံပျော်ရ၏။  
 ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ အနုကမ္ပတံ၊ သနားခြင်းကရု  
 တာနှင့်ယှဉ်သော၊ တုဝဉ္စ၊ အရှင်ဘုရားကိုလည်း၊ ဥပစ္ဆ၊ ဆည်းကပ်၍၊ ဝန္တိ၊  
 ရှိခိုးပြီး၊ တဝ၊ အရှင်ဘုရား၏၊ ကုသလဉ္စ၊ အနာမရှိသည်၏ အဖြစ်ကိုလည်း၊  
 အဂုစ္ဆိ၊ သံ၊ မေးရပြီး၊ တတော၊ ထိုမှတပါး၊ အဟံ၊ အကျွန်ုပ်သည်၊ ပသန္ဒုပိတ္တာ  
 သဒ္ဓါယံ၊ ကြည်သောစိတ်ရှိသည်ဖြစ်၍၊ အတုလဒယ၊ ပြန့်ပြောသော၊ ဝီတိ  
 ယာ၊ နှစ်သက်ခြင်းဖြင့်၊ တေ၊ အရှင်ဘုရားအား၊ ဥစ္ဆန္ဒ၊ သာ၊ ကြံချောင်း၏၊  
 ခဏ္ဍိကံ၊ အပိုင်းကို၊ အဒါဝိ၊ ပေးလှူခဲ့ဘူး၏၊ ဣဒဉ္စ၊ ကုသလံ၊ ဤကုသိုလ်ကံ  
 ကိုလည်း၊ အနုဿာရာမိ၊ အောင်းမေ့၏။ ဒုတိယံ၊ နှစ်ခုမြောက်သော၊ ဥစ္ဆန္ဒ၊  
 ဝိမာနဝတ္ထု၊ ကြံချောင်း၏အပိုင်းကိုပေးလှူသောနတ်သမီး၏ ဝိမာန်သျှင်အ  
 ကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

☸

(၃၁) မဟာနူဘာဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဒေဝိ၊  
 နတ်သမီး၊ မဏိသော ဝဏ္ဏိပိတ္ထေ၊ အထူးထူးသော အရောင်တို့ဖြင့်ပြောင်  
 ပြောင်ထွန်းပသောပတ္တမြား ရွှေစင်တို့ဖြင့်ဆန်းကြယ်ခြင်းရှိသော၊ ပုပ္ဖါဘိ  
 ကိတ္ထေ၊ ပန်းတို့ဖြင့်လည်းဖြူးသော၊ သယနေ၊ အိပ်ရာနေရာ၏ အဖြစ်ဖြင့်  
 ဖြစ်သော၊ ဥဠာရေ၊ ပြန့်ပြောကြီး ကြယ်သော၊ တတ္ထပလ္လကံ၊ သေဋ္ဌေ၊ ထို  
 ဆိုအပ်ခဲ့ပြီးသောဂုဏ်တို့ဖြင့်မြက်သောပလ္လင်၌၊ တံ၊ သင်သည်၊ ဥစ္စာဝစာ၊  
 အထူးထူး အပြားပြားရှိသော၊ ဣဒ္ဓိပိကုဗ္ဗမာနာ၊ တန်ခိုးဖန်ဆင်း ခြင်းကို

ပြုထောက်၊ အတ္တသိ၊ နေ၏၊ တေးသင်၏၊ ဣမာစ အတ္တရာယောစ၊ ဤအကြွေအ  
ရံဖြစ်ကုန်သော နတ်သွီးတို့သည်လည်း၊ သမန္တတော၊ ထက်ဝန်းကျင်မှ၊  
ဒုပ္ပန္နိစ၊ ကလည်းကမ်း၊ ကြွေကုန်၏၊ ဂါဟန္တိစ၊ သီချင်းကို လည်းသိကုန်၏၊  
ပမောဒယန္တိစ၊ သင်၏ ဝမ်းမြောက်ခြင်းကို လည်းဖြစ်စေကုန်၏ ။

မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သွီး၊ တံ၊  
သင်သည်၊ ဒေဝိဒ္ဓိပတ္တာ၊ နတ်၌ဖြစ်သောပြည့်စုံခြင်းသို့ရောက်သည်၊ အထိ၊  
ဖြစ်၏၊ မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ တံ၊ ဝင်သည်၊  
ကိံပုညံ၊ အဘယ်သူသော ကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူးသနည်း၊  
ကောန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်၊ ဇေဇလိတာ  
နုဘာဝေ၊ ဤသို့ထွန်းပသော ထန်ခိုးအာနုဘော်ရှိသည်၊ အထိ၊ ဖြစ်သနည်း၊  
ကောန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေးသင်၏၊ ဝဇ္ဇောစ၊  
အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော စ၊ ရင်မျက်  
နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏ ။

ဘဒ္ဒန္တ၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ မနုဿ သု၊ လူတို့၌၊ မနုဿ  
ဘူတာ၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊ အဗ္ဗေ ကြွယ်ဝသော၊ ဂုဇေ၊  
အမျိုး၌၊ သုဏိဿ၊ ချွေးမာသည်၊ အဟောသိ၊ ဖြစ်၏၊ အကောဓနာ၊ အမျက်  
ဒေါသမာန်မာနနည်းသည်၊ ဘတ္တုဝဿနုတ္တိနိ၊ လင်၏အလိုအားလျော်  
စွာကျင့်ထေ့ရှိသည်၊ ဥပေါသထေ၊ ဥပုသ်သီတင်း စောင့်ရှောက်ခြင်း၌၊  
အပ္ပမတ္တာ၊ မမှေ့မလျော့သောနှလုံးရှိသည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏ ။

ဘဒ္ဒန္တ၊ အရှင်ကောင်း၊ မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သော၊ အဟံ၊  
အကျွန်ုပ်သည်၊ ဧဟာရာပျိုငယ်သည်၊ အပါဝိကာ၊ နည်းသော အသက်အ  
ပိုင်းအခြားရှိသည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏ ။ အဟံ၊ အကျွန်ုပ်သည်၊ ပ  
သန္တမိတ္တာ၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍၊ ပတိံ၊ ထင်ကို၊ အဘိရာဇ  
ယိံ၊ နှစ်သက်စေကဲ့ဘူး၏၊ အဟံ၊ အကျွန်ုပ်သည်၊ ဒိဝါစ၊ နေ၌လည်းကောင်း၊  
ရက္ခောစ၊ ညဉ့်၌ လည်းကောင်း၊ မနာပစာရိနိ၊ ထင်၏ နှစ်သက်တွတ်  
သောအကျင့်ကို ကျင့်ထေ့ရှိသည်၊ အဟောသိ၊ ဖြစ်၏ ။ ဘဒ္ဒန္တ၊ အရှင်  
ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဝုရေ၊ ရှေးဘဝ၌၊ သိလပတိ၊ သိလနှင့်ပြည့်  
စုံသည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏ ။ ပါဏာတိပါတာ၊ သူ၏အသက်ကို  
သတ်ခြင်းမှ၊ ဝိရတာ၊ ကြဉ်ရှောင်သည်၊ အစောရိကာ၊ သုဥစ္စ၊ ကိုရုံးယူခြင်း  
မှကင်းလွတ်သည်၊ သံသုဒ္ဓကဗယော၊ စင်ကြယ်သော ကာယကံရှိသည်။  
သုစိဗြဟ္မ စာရိနိ၊ ဖြူစင်းသော ဥပုသ်သုံးခြင်း ထည်းဟူသော ဖြစ်သော



အကျင့်ရှိသည်။ အမဇ္ဇပါ၊ သေအရက်စသော ယစ်မျိုးကို သောက်စား  
 ခြင်းမရှိသည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ မုသာစ၊ မဟုတ်မမှန်သော  
 စကားကိုလည်း၊ နောအဘာဏိ၊ မဆို၊ သိက္ခာပဒေသုဆိုအပ်ကျန်ပြီးသော  
 ငါးပါးကျန်သော သိက္ခာပုဒ်တို့၌၊ ပရိပူရကာရိနိ၊ ဖြည့်ကျင့်လေ့ ရှိသည်။  
 အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်  
 သည်။ အတိပယန္တမာနသော၊ အလွန်ကြည်လင်သော စိတ်ရှိသည် ဖြစ်၍၊  
 အနုဓမ္မစာရိနိ၊ အရိသာ ဘူ၏ ထားအား လျော်သော ထရားကို ဖြည့်ကျင့်  
 လေ့ ရှိသည်၏ အဖြစ်ကြောင့်၊ ဝိဘိမနာ၊ နှစ်သက် ဝမ်းမြောက်သော နှလုံး  
 ရှိသည်။ ဟုတ္တာ၊ ဖြစ်၍၊ ပက္ခဿ၊ လဆန်းပက္ခလဆုတ်ပက္ခ၏။ စတုဒ္ဒသိ၊ စ၊  
 တဆဲ့လေးရက်တို့၏၊ ပြည့်ကြောင်းဖြစ်သောနေ့လည်းကောင်း၊ ပဉ္စဒသိ၊  
 တဆဲ့ငါးရက်တို့၏၊ ပြည့်ကြောင်းဖြစ်သော နေ့လည်းကောင်း၊ ပက္ခဿ၊  
 ပက္ခနှစ်ပါး၏၊ ယာအဋ္ဌဝိ၊ ရှစ်ရက်တို့၏ ပြည့်ကြောင်းဖြစ်သော နေ့သည်။  
 အတ္ထိ ရှိ၏။ တသံအဋ္ဌဝိယဉ္ဇ၊ ထိုရှစ်ရက်တို့၏ ပြည့်ကြောင်း ဖြစ်သော  
 နေ့လည်းကောင်း၊ ပါရိဟာရိယပက္ခဉ္စ၊ နှစ်တိုင်း နှစ်တိုင်းသော အတန်  
 တလဲလဲ ဆောင်အပ် ဖြစ်အပ်သော ကြောင့်ပါရိဟာရိယ မည်သောနေ့  
 တိုင်းအမြဲစောင့်အပ်သော ဥပုသ်ကိုလည်းကောင်း၊ အဋ္ဌဂံပတံ၊ ပါဏာ  
 တိပါတမ္ပကြဉ်ခြင်းအစရှိသောအင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော၊ ဥပေါသထံ  
 ဥပုသ်ကိုလည်းကောင်း၊ ဥပဝထိ၊ သုံးခဲ့ဘူး၏။ ဘဒ္ဒန္တ၊ အရှင်ကောင်း၊  
 ကုသလံ၊ အပြစ်မရှိသော၊ သုရုဒ္ဓိယံ၊ ချမ်းသာကို ပွားစေတက်သော၊ အရိ  
 ယံ၊ ဖြူစင်သောသဘောရှိသော၊ အဋ္ဌဂံဝရေဟိ၊ မြတ်ကျန်သောအင်္ဂါရှစ်ပါး  
 တို့နှင့်၊ ဥပေတံ၊ ပြည့်စုံသော၊ ဣမဉ္စဥပေါသထံ၊ ဤအခြားမဲ့၌ဆိုအပ်ခဲ့ပြီး  
 သောဥပုသ်ကိုလည်း၊ သမာဒိယိတွာ၊ ကောင်းစွာဆောင်ရွက်တည်၍၊ ဥပဝ  
 ထိ၊ သုံးခဲ့ဘူး၏။ အဟံ၊ အကျွန်ုပ်သည်၊ ဝုဗ္ဗေ၊ ရှေးတဝ၌၊ ပတိဒ္ဓိ၊ လင်၌၊ က  
 လျာဏိ၊ ကောင်းစွာကျင့်ခြင်း ထည်းဟူသော ကလျာဏဂုဏ်နှင့်ပြည့်စုံ  
 သော၊ ဝသာနုဝတ္တိနိ၊ လင်၏အလိုသို့လိုက်၍ကျင့်လေ့ရှိသည်။ သုဂတဿ  
 သာဝိကာ၊ မြတ်စွာဘုရား၏ ထမည့်မိန်းမသည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး  
 ၏။ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဇိဝလောကေ၊ သတ္တ  
 ဝါ၌၊ ကုသလံ၊ အပြစ်မရှိကောင်းသောအကျိုးကိုပေးခြင်းလက္ခဏာရှိသော  
 ဇောဒိသံ၊ ဤသို့သဘောရှိသော၊ ကမ္ပံ၊ ကံကို၊ ကရိတွာနု၊ ပြုခြင်းကြောင့် ဝိ  
 သေသာသာဂိနိ၊ ထူးသောနတ်သမီးဖြစ်သော ဘဝစည်းစိမ်ကိုရခြင်းအတို့ရှိ  
 သည်။ ဟုတ္တာ၊ ဖြစ်၍၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဝေဒါ၊ ပျက်ခြင်းကြောင့်၊ မ

ရုဏာ၊ သေလွန်သည်မှ၊ ပရံ၊ နောက်၌၊ အဘိသမ္ဘရာယံ၊ တမလွန်လောက၌၊  
 ဒေဝိဒ္ဓိပတ္တာ၊ နတ်၌ဖြစ်သောပြည့်စုံခြင်းရှိသောသူ၏အဖြစ်သို့ရောက်၍၊ သု  
 ပတိမှ၊ သုဂတိသို့၊ အာဂတာ၊ သာရောက်၏။ ၊ ဘန္ဓုန္တ၊ အရှုကောင်း၊ အထံ  
 အကျွန်ုပ်သည်၊ မနောရမေ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော၊ ဝိမာနပါသာဒဝ  
 ရေ၊ ဝိမာန်တို့တွင်မြတ်သောပြာဿန်၌၊ အတ္တရာသင်္ဂဏန၊ နတ်သမီးအ  
 ပေါင်းသည်၊ ပရိဝါရိတာ၊ ခြံရံအပ်သည်ဖြစ်၍၊ သယံပတာ၊ မိမိ၏အရောင်  
 အဝါဖြင့်ထွန်းထွက်၊ နမာဒါမိ၊ မွေ့လျော်စံပျော်ရ၏၊ ဒေဝဝိမာနမာဂတံ၊  
 နတ်တို့၏ဝိမာန်သို့ရောက်သော၊ ဒီဇာယုကံ၊ ရှည်သောအသက်ရှိသော၊ ဝံ  
 အကျွန်ုပ်ကို၊ ဒေဝဂဏာ၊ ခြွေရံပရိသတ်နတ်အပေါင်တို့သည်၊ ရမန္တိ၊ မွေ့  
 လျော်စေကုန်၏။ ၊ တတိယံ၊ သုံးခုမြောက်သော၊ ပလ္လက္ခိဝိမာနဝတ္ထု၊  
 ပလ္လက္ခိအမည်ရှိသော ဝိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်။ နိဗ္ဗိတံ၊ ပြီး  
 ခြင်းသို့ရောက်ပြီ။ ၊

(၂) ဘန္ဓုတုန်းတော်ကြီးသောမြတ်စွာဘုရား၊ ဝေဿဝဏဿ၊ ဝေဿ  
 ဝဏ်အမည်ရှိသော၊ ရုညော၊ စတုမဟာရာဇ်နတ်မင်းကြီး၏၊ ဝိဘာ၊ သမီးဖြစ်  
 ကုန်သော၊ သိရိမတော၊ တုန်ပညာရှိသော၊ ရာဇဝရဿ၊ စတုမဟာရာဇ်  
 နတ်မင်းကြီးလေးယောက်ထက်မြတ်သော၊ သတ္တဿ၊ သိကြားမင်း၏၊ ပရိ  
 စာရိကာ၊ အကြွေအရံလည်းဖြစ်ကုန်သော၊ လတာ၊ လတာအမည်ရှိသော၊ ဒေ  
 ဝတာစ၊ နတ်သမီး၎င်း၊ သဇ္ဇာ၊ သဇ္ဇာအမည်ရှိသော၊ ဒေဝတာစ၊ နတ်သမီး  
 လည်းကောင်း၊ ပဝရာ၊ ပဝရာအမည်ရှိသော၊ ဒေဝတာစ၊ နတ်သမီးလည်း  
 ကောင်း၊ အတ္ထိမတိ၊ အတ္ထိမတိအမည်ရှိသော၊ ဒေဝတာစ၊ နတ်သမီးလည်း  
 ကောင်း၊ သုတာ၊ သုတာအမည်ရှိသော၊ ဒေဝတာစ၊ နတ်သမီးလည်းကောင်း၊  
 ဣဘိ၊ ဤသို့၊ ရာဇိ၊ ထွန်းပသောအာရုံတော်ရှိကုန်သော၊ မတိ၊ အစိုးအပွားရှိမ  
 ရှိကိုယ်မြင်တတ်သောပညာလည်းရှိကုန်သော၊ ပဉ္စ၊ ငါးယောက်ကုန်သော၊  
 ဒေဝတာ၊ နတ်သမီးဘို့သည်၊ ဓမ္မဂုဏေဟိ၊ တရားနှင့်လျော်ကုန်သောကျေး  
 ဇူးတို့ဖြင့်၊ သောဘာထ၊ တင့်တယ်ကုန်၏။ ၊ ဘန္ဓုတုန်းတော်ကြီးသော  
 မြတ်စွာဘုရား၊ ပဉ္စ၊ ငါးကောက်ကုန်သော၊ နာရိယော၊ နတ်သမီးတို့သည်၊  
 ဧတ္ထ၊ ဤဟိမဝန္တာတောအရပ်၌၊ သီတောဒကံ၊ ချမ်းအေးသောရေရှိသော၊ ဥ  
 ပ္ပလိနံ၊ ကြာညိုကြာမြစ်သောရေပန်းရှိသော၊ သိဝံ၊ ထေးဥပဒ္ဓဝေါမရှိယော၊  
 နှမိ၊ အနောတတ္ထအိုင်မှထွက်သောမြစ်သို့၊ နှာယိတုံ၊ ရေချိုးခြင်းငှါ၊ အာဂဓံ  
 သု၊ သာရောက်ကုန်၏။ တာဒေဝတာ၊ ထိုနတ်မိန်းမတို့သည်၊ ဘတ္ထ၊ ထိုမြစ်၌၊  
 နှာယိဘွာ၊ ရေချိုးကုန်၍၊ ရမိတွာ၊ မွေ့လျော်ပျော်ပါးကုန်၍၊ နစ္စိတွာ၊ ကျမ်း

☞

ကုန်၍၊ ဝါယိတွာ၊ သိချင်းကိုလည်းသိကြကုန်၍၊ ဗိဟရိ'သု၊ နေကြကုန်၏၊  
တာသု၊ ထိုငါးယောက်ကုန်သော မိန်းမတို့တွင်၊ သုတာ၊ သုတာအမည်ရှိ  
သောနတ်သမီးသည်၊ ထတံ၊ မိမိအစ်မဖြစ်သော ထတာအမည်ရှိသောနတ်  
သမီးကို၊ အပြစ်'၊ ဆို၏။ ဥပ္ပလမာထခာရိနိ၊ ကြာပန်းကိုပန်ဆင်ခြင်းရှိ  
သော၊ အာဝေဋ္ဌနိ၊ နားသွယ်ပန်းလည်းရှိသော၊ ကဉ္စန သဒ္ဓိတတ္ထစေ၊ သိင်္ဂီရွှေ  
စင်အဆင်းကဲ့သို့ပြောင်ပြောင်ဝင်းသော အရှေ့အဆင်းလည်းရှိသော၊ တိမိ  
ရအဗ္ဗက္ခိ၊ ပိတုန်းရောင်နှင့်တူသော မျက်လုံးအဆင်းနီသောမျက်ရေးတို့နှင့်  
ပြည့်စုံသောမျက်စိလည်းရှိသော၊ နဘေဝသောဘာထော၊ တိမ်တိုက်လည်း  
နှင်းစေးသာ အညစ်အကြေးတို့မှ ကင်းသော ကောင်းကင်သို့ စင်ကြယ်  
သန့်ရှင်းအင်္ဂါကြီးထပ်တို့ဖြင့် တင့်တယ်ထွန်းမခြင်းလည်းရှိသော၊ ဒိဗာ  
ယုကာ၊ ရှည်သော အသက်ရှိသော၊ ဘဂိနိ၊ အစ်မထတာ၊ တံ၊ သင်ကို၊  
ပုစ္ဆာမိ၊ ကျွန်တော်မ မေးပါ၏၊ ဧကန၊ အဘယ် သို့သော ကုသိုလ်ကံ  
ကြောင့်၊ တဝ၊ သင်အား၊ ယသော၊ ကျေးဇူး သတင်း ကျော်စောခြင်း  
အခြံအရံ များခြင်းသည်၊ ကတော၊ ဖြစ်စေသနည်း၊ ဘဒ္ဒေ၊ ဆိုအပ်  
ခဲ့ပြီးသော ကျေးဇူးတို့ဖြင့် ကောင်းမြတ်ခြင်း ရှိသော၊ ဘဂိနိ၊ အစ်မထ  
တာ၊ ဧကန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တွံ၊ သင်သည်၊ ပတိ  
နော၊ ထင်၏၊ ပိယတရာ၊ အထူးသဖြင့်ချစ်မြတ်နိုးအပ်သော မိန်းမသည်၊  
အထိ၊ ဖြစ် သနည်း၊ ရူပစတာ၊ အဆင်းသဏ္ဍာန်၏ပြည့်စုံခြင်းဖြင့်၊ ဝိသိဋ္ဌက  
လျာဏီဘရာ၊ အထူးသဖြင့်မြတ်သောတင့်တယ်ခြင်းရှိသည်လည်း၊ အထိ၊  
ဖြစ်သနည်း၊ နစ္စနစ္စေ၊ ကမ္ဘိုးခြင်း၌ ထည်းကောင်း၊ ဂီတဝါဒိထေ၊ သိခြင်းတီး  
မှုန်ခြင်း၌လည်းကောင်း၊ ပဒက္ခိတာ၊ အပြားအားဖြင့် တတ်လိမ္မာသည်၊  
အထိ၊ ဖြစ်သနည်း၊ နရနာဓိပုစ္ဆိတာ၊ နတ်သားနတ်သမီးတို့သည် ထတာအ  
ဘယ်မှာနည်းစသည်ဖြင့်မေးအပ်သော၊ တွံ၊ သင်သည်၊ နော၊ ကျွန်တော်မ  
တို့အား၊ အာပိက္ခ၊ ဖြေကြားလော့၊ ဘဂိနိ၊ ညီမသုတာ၊ အဟံ၊ အကျွန်ုပ်  
သည်၊ မနုဿေသု၊ လူတို့၌၊ မနုဿဘူဘာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိ  
သော်၊ ဥဇ္ဇာရထောဂေ၊ များမြတ်သောပစ္စည်းဥစ္စာရှိသော၊ ကုဇေ၊ အမျိုး၌၊  
သုဇာသာ၊ ချွေးမသည်၊ အဟောထိ'၊ ဖြစ်ခဲ့ဘူး၏၊ အကောဓနာ၊ အမျက်မာန်  
နည်း သည်၊ တတ္ထဝသာနုတ္တိနိ၊ ထင်၏အလိုအားလျော်စွာကျင့်ထေ့ရှိသည်  
ဥပေါသထေ၊ ဥပုသ်သီတင်းကို စောင့်ရှောက်ခြင်း၌ အပ္ပမတ္တာ၊ မမေ့မ  
လျော့သော နှလုံးရှိသည်၊ အဟောထိ'၊ ဖြစ်ခဲ့ဘူး၏၊ ဘဂိနိ၊ ညီမသုတာ၊  
မနုဿဟူတာ၊ လူ၏အဖြစ်သို့ရောက်သော၊ အဟံ၊ အကျွန်ုပ်သည်၊ ဒဘရာ၊

ပျိုငယ်သည်၊ အပွါယုကာ၊ နည်းသော အသက် အပိုင်း၊ အခြားရှိသည်၊ အဟော  
ထိ၊ ဖြစ်၏။ အဘိ၊ အကျွန်ုပ်သည်၊ ပသန္တမိတ္တာ၊ ကြည်ထင်သော စိတ်ရှိသည်  
ဖြစ်၍၊ သဒ္ဓေဝရံ၊ မတ်နှင့်တကွသော၊ သသသုသသုရံ၊ ယေဘက္ခမိန်းမသူ  
ယောကျ်ား၊ သူတို့နှင့်တကွသော၊ သဒါသကံ၊ ကျွန်ယောကျ်ား၊ ကျွန်မိန်းမတို့  
နှင့်တကွသော၊ ပတိ၊ လင်ကို၊ အဘိရာဇယိ၊ နှစ်သက်စေခဲ့ဘူး၏၊ ဘဂိနိ၊  
ညီမသူတာ၊ ပတိ၊ လင်ကို၊ အဘိရာဇယ၊ နှစ်သက်စေ၍၊ တမ္ပိ၊ ထိုရွေးမဖြစ်  
သောကာလ၌၊ မမ၊ ငါသည်၊ ယသော၊ ကျေးဇူးသတင်း၊ ကျော်စောခြင်း၊ ခြွေ  
ရံပရိသတ်၏ ဖြည့်စုံခြင်းကို၊ ကထော၊ ငြိအပ်၏။ တဂိနိ၊ ညီမသူတာ၊  
အဘိ၊ အကျွန်ုပ်သည်၊ ကုသလေန၊ အပြစ်မရှိကောင်းကျိုးကိုပေးခြင်း၊ ကွ  
ထာရှိသော၊ တေနကမ္မုနာ၊ ထိုကုသိုလ်ကံကြောင့်၊ စတုတ္ထိန္ဒာနေသုစတုဟိ  
ကာရဏဟိ၊ လေးပါးကုန်သော အကြောင်းတို့ဖြင့်၊ အညာဟိ၊ တပါးကုန်  
သောနတ်တို့၊ နတ်မိန်းမတို့ထက်၊ ဝိသေသံ၊ ထူးကဲသာလွန်သော၊ အာယုဉ္ဇ၊  
အသက် ရှည်ခြင်းကို ထည်းကောင်း၊ ဝဇ္ဇဉ္ဇ၊ အဆင်းထွခြင်းကိုရင်း၊  
သုခဉ္ဇ၊ ချမ်းသာခြင်းကို ထည်းကောင်း၊ ဗလဉ္ဇ၊ ခွန်အားကြီးခြင်းကိုထည်း  
ကောင်း၊ အဇ္ဈဂါ၊ ရ၏၊ အနုပ္ပကံ၊ များစွာသော၊ ဝိနုဉ္ဇ၊ မြိုးတူးခြင်းကိုထည်း  
ကောင်း၊ ရတိဉ္ဇ၊ မွေ့လျော်ခြင်းကိုထည်းကောင်း၊ အနုဘောမိ၊ သုံးဆောင်ခံ  
စားရ၏။ တဂိနိယော၊ အစ်မတို့၊ အမှာကံ၊ ကျွန်တော်မတို့၏၊ ဇေဋ္ဌဘဂိနိ  
အမကြီးဖြစ်သော၊ အပဿိတော၊ ဤလတောသည်၊ ယံဝစနံ၊ အကြင်မနုဿ  
သုမနုဿဘုတာစသောစကားကို၊ ဘာသတိ၊ ဆို၏၊ တံ၊ ထိုစကားကို၊ တုဋ္ဌေ  
ဟိ၊ သင်တို့သည်၊ သုတံနု၊ ကြားဘူးပြီလော့၊ နော၊ ကျွန်တော်မတို့သည်၊ ယံ  
ပဉ္စ၊ အကြင်သိခြင်းငှါ အလိုရှိအပ်သော အနက်ကို၊ အဝုတ္တိဋ္ဌ၊ မေးကုန်၏၊  
တံ၊ ထိုသိခြင်းငှါ အလိုရှိအပ်သော အနက်ကို၊ နော၊ ကျွန်တော်မတို့အား၊  
အကိတ္တယိ၊ ဖြေကြားပြီ၊ နော၊ ကျွန်တော်မတို့၏၊ ပတိတိရ၊ လင်မည်  
သည်ကား၊ နာရိနံ၊ မိန်းမဖြစ်ကုန်သော၊ အဋ္ဌာကံ၊ ကျွန်တော်မတို့၏၊ ဝိသိ  
ဉ္ဇာ၊ ယူးသော၊ ဂတိဉ္ဇ၊ ကိုးကွယ်လည်းလျောင်း ရာသည်လည်း၊ ဟေ၊ ဟိ၊  
ဖြစ်၏၊ နေသံ၊ ထိုကျွန်တော်မတို့၏၊ ပဝရာ၊ မြတ်သော၊ ဒေဝတာစ၊ နတ်တို့  
သည်လည်း၊ ဟေ၊ ဟိ၊ ဖြစ်၏၊ တဂိနိယော၊ အစ်မတို့၊ ယတ္ထ၊ အကြင်လင်တို့၌  
ကျင့်ရာသောဝတ်နှင့်ဖြည့်စုံခြင်းကြောင့်၊ စရိယမာနေ၊ ကျင့်သည်ရှိသော်၊  
ဣတ္ထိယော၊ မိန်းမတို့သည်၊ ပတိဗ္ဗတာ၊ ပတိဗ္ဗတာအမည်ရှိကုန်သည်၊ ဘဝန္တိ  
ဖြစ်ကုန်၏၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သော၊ မယံ၊ ကျွန်တော်မတို့သည်၊ ပတိသု၊  
လင်တို့၌၊ ဓမ္မံ၊ ရှေးဦးစွာထခြင်းအစရှိသော ကျင့်အပ်သောထရားကို၊ ပစာ

၂၅



ရာမ၊ ကျင့်ကုန်နာ၊ ပတိသံ၊ ထင်တို့၌၊ ခမ္မံ၊ ကျင့်အပ်သောထရားကို၊ စရိတ္တာ  
 န၊ ကျင့်ခြင်းကြောင့်၊ အယံ၊ ထင်တော၊ ဤကျွန်တော်မတို့၏ အပ်မဖြစ်သောထ  
 တာသည်၊ ဇေတရဟိ၊ ယခုအခါ၌၊ သမ္ပတ္တိ၊ စည်းစိမ်ချမ်းသာကို၊ လတာ  
 ဒိတိ၊ ရေ၏ဟူ၍၊ ယံဝစနံ၊ အကြင်စကားကို၊ ဘာသာတိ၊ ဆို၏၊ တံ၊ ထိုထင်တော  
 သည်ဆိုအပ်သော စကားကို၊ သဗ္ဗာ၊ ခပ်ထိမ်းကုန်သော၊ မယံ၊ ကျွန်တော်  
 မတို့သည်၊ လက္ခာမသော၊ ရကုန်လက္ခာ၊ ဘာဝိနိယော၊ အပ်မတို့၊ ပဗ္ဗတ  
 သာနုဂေါစရော၊ တောင်ချို တောအုပ်တို့၌ ကျက်စားလေ့ ရှိသော၊ ဝံသ  
 ဘောဇနော၊ သားဟင်းမျိုးလျှင် အစာရှိသော၊ သီဟော၊ ကောသရာအမည်  
 ရှိသောခြင်္သေ့၊ သည်၊ မဟိန္ဒရံ၊ မြေကိုဆောင်တတ်သော၊ ပဗ္ဗထံ၊ တောင်၌၊  
 အာဝထိတ္တာ၊ အာဝသန္တော၊ နေထွက်၊ ဣတရေ၊ မိမိမှတပါးကုန်သော၊ စတု  
 ပ္ဗဒေ၊ အခြေ ထေးချောင်းရှိကုန်သော၊ ခုဒ္ဒကေ၊ ငယ်ကုန်သော၊ မိဂေ၊ သား  
 တို့ကို၊ မသတ္တဟတ္တာ၊ နှိပ်နှင်းကလျဉ်းသောသူ၏ အဖြစ်သို့ရောက်၍၊ ခါဒတိ  
 ယထာ၊ စားသကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ ဣဓ၊ ဤထောက၌၊ သဒ္ဓါ၊  
 ရတနာသုံးပါးတို့၏ပုံထံကံကံ၏ အကျိုးကိုယုံကြည်ခြင်းရှိသော၊ အရိယ  
 သာဝိကာ၊ ထူးဆန်းသောအရိယာတို့၏အဆုံးအမကိုနာခံ၍ကျင့်လေ့ရှိသော  
 နာရီ၊ မိန်းမသည်၊ တတ္ထာရံ၊ အစားအဝတ်စသည်တို့ဖြင့် မွေးကျွေးတတ်  
 သော၊ သာမိကံ၊ ထင်ကို၊ နိဿာယ၊ ဖြစ်၍၊ ဝသန္တိ၊ နေထွက်၊ ပတ်အနုဗ္ဗတာ၊  
 ထင်အားလျော်သောအကျင့်ရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ကောဝံ၊ အမြွေအရံစ  
 သည်တို့၌ဖြစ်ထိုက်သော အမျက်ကို၊ ဝဒိတ္တာ၊ ဖျက်စီးစွန့်ပစ်၍၊ မစ္ဆေရံ၊  
 ထိမ်းဆည်းအပ်သောဝတ္ထုတို့၌ ဖြစ်ထိုက်သောမစ္ဆေရံကို၊ အထိဘုယျ၊  
 နှိပ်နှင်း၍၊ ခမ္မစာရိနိ၊ တရားကိုကျင့်လေ့ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သာ၊ ထို  
 မိန်းမသည်၊ သဂ္ဂမ္ဘိ၊ နတ်ပြည်၌၊ ပမောဒတိ၊ မွေ့ထျော်ဝံပျော်ရ၏၊ စတုတ္ထံ၊  
 ထေးချမြောက်သော၊ လတာဝိမာနဝတ္ထု၊ လတာနတ်ထီး၏စည်းစိမ်လျှင်အ  
 ကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၃၃) ကောသိယ၊ ကောသိယအနွယ်ဖြစ်သော၊ ဒေဝရာဇ၊ သိကြားမင်း  
 အယံ၊ အကျွန်ုပ်သည်၊ ခုထိထံနာမ၊ ခုထိထအမည်ရှိသော၊ အန္တော၊ ဝါထံကံ၊  
 ထပညံကို၊ သတ္တတန္တိ၊ ဤသာဝေဝတအစရှိသောအသံချန်ပါးကိုပြုထတ်  
 သောဗ္ဗိ၊ ခုနစ်ချောင်းရှိသော၊ သုမရံ၊ နှစ်ဆဲ့ခုနစ်ပါးကုန်သောသုတိအပြား  
 တို့ဖြင့်အလွန်သာယာသောအသံရှိသော၊ ရာမထေယျ၊ အမျှငါးဆယ်ကုန်  
 သောတီးခြင်းတို့၏ထင်သည်၏ အဖြစ်ကြောင့်နှလုံးမွေ့ထျော်ဝံပျော်ရှိသော  
 ဝိဇာ၊ စေခင်းကို၊ ဝါစယိ၊ သင်စေပြီ၊ ကောသိယ၊ ကောသိယအနွယ်ဖြစ်

သောဒေဝရာဇာထိကြားမင်း၊ သောထိုရုထိလအမည်ရှိသောကျွန်ုပ်၏ဘ  
 ပည့်သည်၊ အာစရိယံ၊ မိမိဆရာဖြစ်သော၊ ခံ၊ အကျွန်ုပ်ကို၊ ရက်မှီ၊ ဗာရာဏသီ  
 ပြည်ကြီးသခင်မင်းရင်ပြင်၌၊ အစွေတိ၊ ထာကဲ့အတတ်ကိုပြုစုပည့်ဟုခေါ်၏၊  
 တံ၊ သင်ထိကြားမင်းသည်၊ မေ၊ အကျွန်ုပ်၏၊ သရဏံ၊ မြို့ကိုကိုးကွယ်ရာသည်  
 ဟောတိ၊ ဖြစ်ပါစေစွာ၊ အာစရိယ၊ ဆရာဂုဏ္ဍိလ၊ အဟံ၊ ငါသည်၊ ထေ၊  
 သင်၏၊ သရဏံ၊ မြို့ကိုကိုးကွယ်ရာသည်၊ ဟောမိ၊ ဖြစ်အံ့၊ အဟံ၊ ငါသည်၊  
 အာစရိယပူဇကော၊ ဆရာသွားတို့အားပူဇော်တတ်သောသူထည်း၊ အာစရိ  
 ယ၊ ဆရာဂုဏ္ဍိလ၊ တံ၊ သင့်ကို၊ သိသော၊ တပည့်ဖြစ်သောရုထိလသည်၊  
 နဇယိသတိ၊ မနိုင်ရလတ္တံ့၊ သိသံ၊ တပည့်ဖြစ်သောရုထိလကို၊ တံဇေ၊  
 သင်သည်သာဗျင်၊ ဇေယသိ၊ နိုင်လတ္တံ့၊ သတည်း၊ ဣတိ၊ ဤသို့၊ အာဟ၊  
 ဆို၏၊ မဟာနုဘာဝေ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ဒေဝတေ၊ နတ်  
 သွား၊ ဩသမိဘာရကာ၊ သောက်ရှူးကြွယ်သည်၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်  
 သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေထျက်၊ တိဋ္ဌတိဝိယ၊  
 ထည်သကဲ့သို့၊ ယောတံ၊ အကြင်သင်သည်၊ အထိတ္တန္တေန၊ အလွန်နှစ်သက်  
 သွယ်ရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သော  
 အရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေထျက်၊ တိဋ္ဌတိ၊ ထည်၏၊  
 မဟာနုဘာဝေ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သွား၊ ကောန၊ အ  
 ထယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဇေတဝိသော၊ ဤသို့သ  
 ထေမှီသော၊ ဝဇ္ဇော၊ အရောင် အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း  
 ကောန၊ အထယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဣဓ၊ ဤတာဝ  
 တိံသာနတ်ပြည်၌၊ ထဗ္ဗမာနံ၊ ရအပ်သော၊ သုစရိတဖလံ၊ သုစရိုက်ကုသိုလ်  
 ကံ၏အကျိုးသည်၊ ဣန္ဒြိယံ၊ ပြည့်စုံသနည်း၊ ကောန၊ အဘယ်သို့သောကုသိုလ်  
 ကြောင့်၊ တေ၊ သင့်အား၊ မနုသောပိယာ၊ ဖိတ်သည်ချစ်နှစ်သက်အပ်ကုန်သော  
 ယေကေဝိ၊ အလုံးစုံကုန်သော၊ ဘောဂါဝ၊ အသုံးအဆောင်တို့သည်လည်း၊  
 ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သနည်း၊ မဟာနုဘာဝေ၊ ကြီးသောထန်ခိုးအာနုဘော်  
 ရှိသော၊ ဒေဝီ၊ နတ်သွား၊ တံ၊ သင့်ကို၊ အဟံ၊ ငါသည်၊ ဝုစ္ဆာမိ၊ မေး၏၊ မနုသတု  
 တာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ တံ၊ သင်သည်၊ ကိံ ပုညံ၊ အဘယ်  
 သို့သောကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူးသနည်း၊ ကောန၊ အဘယ်သို့သော  
 ကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်၊ ဇေံဇယိတာနုဘာဝါ၊ ဤသို့ထွန်းပသော  
 ထန်ခိုးအာနုဘော်ရှိသည်၊ အထိ၊ ဖြစ်သနည်း၊ ကောန၊ အဘယ်သို့သောကု  
 သိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝဇ္ဇော၊ အရောင်အဆင်းသည်လည်း၊

၂

သဗ္ဗဒိသာ၊ ခပ်သိမ်း ကုန်သော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေ  
 နိုင်သနည်း၊ ဣတိ၊ ဤသို့၊ ဝုတ္တုမိ၊ မေး၏၊ မောဂ္ဂသာနေန၊ အရှင်မဟာ  
 မောဂ္ဂသာန်သည်၊ ဝုတ္တုကာ၊ မေးအပ်သည်ဖြစ်၍၊ အတ္တမနာ၊ နှစ်သက်ဝမ်း  
 မြောက်ခြင်းနှင့်စပ်သောစိတ်ရှိသော၊ သာဓေဝတာ၊ ထိုနတ်သို့ သည်၊ ဣဒံ  
 ဖလံ၊ ဤအကျိုးသည်၊ ယဿ၊ ကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုး  
 သည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြု၍၊ နာကံ၊  
 ဝုတ္တုမေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ကိံဝိယာကာသိ၊ အ  
 တတ်သို့ဖြေကြား သနည်း၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်  
 ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ဝတ္ထုတ္တမဒါယိကာ၊ အဝတ်ဝုဆိုးတကာတို့  
 ထက်မြတ်သော ဝုဆိုးအဝတ်ကို၊ ပေးလှူထုတ်သော၊ နာဓိ၊ မိန်းမသည်၊  
 နရေသု၊ ယောကျ်ားတို့၌လည်းကောင်း၊ နာဓိသု၊ မိန်းမတို့၌ ထည်းကောင်း၊  
 ပဝရာ၊ မြတ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဧဝံ၊ ဤသို့အပ်ခဲ့ပြီးသော နည်းဖြင့်၊  
 ဝိယာဂ္ဂဒါယိကာ၊ ဒါယကာချစ်မြတ်နိုးအပ်သော သဘောရှိသော ဝတ္ထု  
 ကိုပေးလှူထုတ်သော၊ သာနာဓိ၊ ထိုမိန်းမသည်၊ မနာပံ၊ နှလုံးကိုပွားစေ  
 တတ်သော၊ ဒိဗ္ဗံ၊ နတ်၌ဖြစ်သောစည်းစိမ်ချမ်းသာကံ၊ ဥပေဓ္မ၊ ရောက်၍၊  
 ဌာနံ၊ ဝိမာန်စသောနေရာဌာနကို၊ ယဘတော၊ ရ၏၊ မဟာနုဘာဝ၊ ကြီး  
 သောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တဿာမေ၊ ထိုအကျွန်ုပ်  
 ၏၊ ဝိမာနံ၊ ဝိမာန်ကို၊ ပဿ၊ ရှုထော်မူလေ့၊ အဟံ၊ အကျွန်ုပ်သည်၊ ကာမ  
 ဝတ္ထုနိ၊ အလိုရှိအပ်သောအဆင်းရူပရှိသော၊ အတ္တရာ၊ နတ်သို့သည်၊ အတ္ထိ၊  
 ဖြစ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ အတ္တရာသဟာဿဿာ၊ အခြံအရံနတ်သို့တ  
 ထောင်ထက်၊ ပဝရာ၊ မြတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ မမ၊ အကျွန်ုပ်၏၊ ဝုညာနံ၊  
 ကောင်းမှုတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ပဿ၊ ရှုထော်မူလေ့၊ မဟာနုဘာ  
 ဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော  
 ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသေဒ၊ ဤသို့သဘောရှိသော၊  
 ဝတ္ထော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ တေန၊ ထိုသို့သောကုသိုလ်  
 ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဣဝ၊ ဤတာဝတိံသာနတ်ပြည်၌၊ စန္ဒမာနံ၊  
 ရှုအပ်သော၊ သုစရိကဖလံ၊ သုစရိုက်ကုသိုလ်ကံ၏အကျိုးသည်၊ ဣတ္ထိတိ၊  
 ပြည့်စုံ၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ မန  
 သောဝိယာ၊ စိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေမိ၊ အထုံရံကုန်  
 သော၊ တောဂါဝ၊ အသုံးအဆောင်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊  
 ဣတိ၊ ဤသို့၊ ဝိယာကာသိ၊ ဖြေကြား၏၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုး

အာနုဘေသ်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တော၊ အရှင်ဘုရားအား၊ အဟံ၊ အ  
ကျွန်ုပ်သည်၊ အက္ခာမိ၊ ဖြေကြား၏၊ ကိ' အက္ခာမိ၊ အဘယ်သို့ဖြေကြားသ  
နည်း၊ မနုဿတုတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ အဟံ၊ အကျွန်ုပ်  
သည်၊ ယံဝုတ္တံ၊ အကြင်မြတ်သောအဝတ်ပုဆိုးပေးလှူခြင်းတည်းဟူသောဒါ  
နကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူး၏၊ တေန၊ ထိုသို့သောကုသိုလ်ကံ  
ကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဧဝံဇာလိတာနုဘေဝါ၊ ဤသို့ထွန်းပသော  
တန်ခိုးအာနုဘေသ်ရှိသည်၊ အမိ၊ ဖြစ်၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံ  
ကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိ  
သာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏၊  
ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏၊ ဣတရံ၊ ဤမှတပါးသော၊ စတုရဝိမာ  
နံ၊ စတုရဝိမာနဝတ္ထုကို၊ ဝတ္ထုဒါယိကာဝိမာနံ၊ ဝတ္ထုဒါယိကာဝိမာနဝတ္ထုကို၊  
ဝိတ္ထာရိတံယထာ၊ ချဲ့အပ်သကဲ့သို့၊ တထာ၊ ထိုအတူ၊ ဝိတ္ထာရေတဗ္ဗံ၊ ချဲ့အပ်  
၏၊ ဩသမိတာရကာ၊ သောက်ရှူးကြယ်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသောအ  
ရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းထင်းစေလျက်၊ ဝိဇ္ဇတိပိယ၊ တည်သ  
ကဲ့သို့၊ ယာထံ၊ အကြင်သင်သည်၊ အဘိက္ကန္တေန၊ အလွန်နှစ်လိုဘွယ်ရှိသော၊  
ဝဇ္ဇောန၊ အရောင်အဆင်းဖြင့်၊ ဩဘာသန္တိ၊ ထွန်းပစေလျက်၊ ဝိဇ္ဇတိ၊ တည်  
၏၊ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘေသ်ရှိသော၊ ဒေဝီ၊ နတ်သမီး၊ ကေ  
န၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ တောဒိသော၊ ဤသို့  
သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ (ပ)  
ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝဇ္ဇော၊ အရောင်  
အဆင်းသည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊  
ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါသည်၊ ဝုတ္ထာမိ၊ မေး၏၊ အတ္တ  
မနာ၊ နှစ်သက်ခြင်းနှင့်စပ်သောစိတ်ရှိသော၊ သာဒေဝတာ၊ ထိုနတ်သမီး  
သည်၊ (ပ) ဣဒံပယံ၊ ဤအကျိုးသည်၊ ယသ၊ ကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊  
ပယံ၊ အကျိုးသည်၊ ဟောတံ၊ ဖြစ်၏၊ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာ  
နုဘေသ်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ဝုပ္ပုပ္ပမဒါယိကာ၊ ပန်းထကောတို့ထက်  
မြတ်သောမြတ်စေးပန်းကိုပေးလှူတတ်သော၊ နာရီ၊ မိန်းမသည်၊ နရေသု၊  
ယောကျ်ားတို့၌လည်းကောင်း၊ နာရီသု၊ မိန်းမတို့၌လည်းကောင်း၊ ဟောတံ၊  
ဖြစ်၏၊ ဧဝံ၊ ဤသို့အပ်ခဲ့ပြီးသောနည်းဖြင့်၊ ဝိယရူပဒါယိကာ၊ ချစ်မြတ်နိုးအပ်  
သောလှူဘွယ်ဝတ္ထုကိုပေးလှူထုတ်သော၊ သာနာရီ၊ ထိုမိန်းမသည်၊ မနာဝံ၊  
နှလုံးကိုပွားစေတတ်သော၊ ဒိဗ္ဗံ၊ နတ်၌ဖြစ်သောစည်းပိပ်ချင်းသာကို၊ ဥပေစ္စံ၊

နောက်၍၊ ဣန္ဒာန်၊ ဝိမာန်စသောနေရာကို၊ လတထေ၊ ရုဏ်၊ ၊ မဟာနူဘာဝ၊ ကြီး  
 သောတန်ခိုးအာနုဘော်ရှိသော၊ တိက္ခ၊ ရဟန်း၊ တဿာမေ၊ ထိုအကျွန်ုပ်၏၊  
 ဝိမာန်၊ ဝိမာန်ကို၊ ပဿ၊ ရှုထောင့်မူလေ့၊ အဟံ၊ အကျွန်ုပ်သည်၊ ကာမဝဇ္ဇိနိ၊  
 အလိုရှိအပ်သော အဆင်းရှုတွယ်ရှိသော၊ အတ္တရာ၊ နတ်သွီးသည်၊ အတ္ထိ၊ ဖြစ်၏  
 အဟံ၊ အကျွန်ုပ်သည်၊ အတ္တရာသ၊ ဘဿဿာ၊ အခြံအရံနတ်သွီးထထောင်  
 ထက်၊ ပဝရာ၊ မြတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ မမ၊ အကျွန်ုပ်၏၊ ဝုညာနံ၊ ပန်းထကာ  
 တို့ထက်မြတ်သောပန်းကိုပေးလှူခြင်းတည်းဟူသောဒါနကုသိုလ်ကံတို့၏၊  
 ဝိပါကံ၊ အကျိုးကို၊ ပဿ၊ ရှုထောင့်မူလေ့၊ ၊

မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ တိက္ခ၊ ရှင်ရဟန်း၊  
 တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊  
 ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ (ပ)  
 တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဣတိ၊ ဤအရပ်၌၊  
 သုစရိတဖလံ၊ သုစရိုက်ကုသိုလ်ကံ၏အကျိုးသည်၊ ဣတ္ထိ၊ ပြည့်စုံ၏၊ မေ၊  
 အကျွန်ုပ်အား၊ ဘောဂါစ၊ အသုံးအသောက်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်  
 ကုန်၏၊ (ပ)၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းသော အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊  
 ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ မြေကြား၏၊ ၊

အဘိက္ကန္တန၊ အလွန်နှစ်လို ဘွယ်သော၊ ဝဇ္ဇော၊ အရောင်အဆင်း  
 ဖြင့်၊ (ပ)၊ ဩသမိဓကာ၊ သောက်ရှူးကြယ်သည်၊ တိဋ္ဌတိဝိယ၊ ထည်သကဲ့  
 သို့၊ ၊ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သွီး၊  
 ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ တောဒိသော၊  
 ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သ  
 နည်း၊ (ပ)၊ မနုသောဝိယာ၊ စိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေစိ၊  
 ခပ်ထိမ်းကုန်သော၊ ဘောဂါစ၊ အသုံးအသောက်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊  
 ဖြစ်ကုန်၏၊ ၊ မဟာနူဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဒေဝီ၊  
 နတ်သွီး၊ ထံ၊ သင့်ကို၊ အဟံ၊ ငါသည်၊ ဝုတ္ထာမိ၊ မေး၏၊ ကိံ ဝုတ္ထာမိ၊ အဘယ်  
 သို့မေးသနည်း၊ (ပ)၊ တေ၊ သင်၏၊ ဝဇ္ဇော၊ အရောင်အဆင်းသည်လည်း၊  
 သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပ  
 စေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ဝုတ္ထာမိ၊ မေး၏၊ အတ္တမနာ၊ နှစ်သက်ခြင်းနှင့်  
 စပ်သောစိတ်ရှိသော၊ သာဒေဝတာ၊ ထိုနတ်သမီးသည်၊ ( ပ )၊ ဣဒံဖလံ၊  
 ဤအကျိုးသည်၊ ယသ၊ ကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊  
 ဟောတိ၊ ဖြစ်၏၊ ၊

မဟာနုဘာဝ၊ ကြီးသော ထန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ဝန္တုတ္တမဒါယိကာ၊ နံ့သာတကာတို့ ထက်မြတ်သော စန္ဒကူးကို ပေးလှူ တတ်သော၊ နာရီ၊ မိန်းမသည်၊ နုရေသု၊ ယောဂျီဝားတို့၌ ထည့်ကောင်း၊ နာရီသု၊ မိန်းမတို့၌ ထည့်ကောင်း၊ ပဝရာ၊ မြတ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဧဝံ၊ ဤဆိုအပ်ခဲ့၊ ပြီးသောနည်းဖြင့်၊ ဝိယဇ္ဇပါဒါယိကာ၊ ချစ်မြတ် နိုးအပ်သော သဘောရှိသော ဝတ္ထုကို ပေးလှူတတ်သော၊ သာနာရီ၊ ထိုမိန်းမသည်၊ မနာပံ၊ နှလုံးကို ပွားစေတတ်သော၊ ဗိဇ္ဇာနတ်၌ ဖြစ်သော စည်းစိမ်ချမ်းသာသို့၊ ဥပေစ္စ၊ ရောက်၍၊ ဌာနံ၊ ဝိမာန်အစရှိသောနေရာကို၊ လာဘတေ၊ ရ၏။ ။

မဟာနုဘာဝ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တဿမေ၊ ထိုအကျွန်ုပ်၏၊ ဝိမာနံ၊ ဝိမာန်ကို၊ ပဿ၊ ရှုတော်မူလော၊ အဟံ၊ အကျွန်ုပ်သည်၊ ကာမဝတ္ထုနိ၊ အလိုရှိအပ်သော အဆင်းရှုတွယ် ရှိသော၊ အတ္တရာ၊ နတ်သွီးသည်၊ အတ္ထိ၊ ဖြစ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ အတ္တရာ၊ သဟ သာသံ၊ အခြံအရံနတ်သွီးတထောင်ထက်၊ ပဝရာ၊ မြတ်သည်၊ အတ္ထိ၊ ဖြစ်၏ မမ၊ အကျွန်ုပ်၏၊ ပုညာနံ၊ နံ့သာတကာတို့ထက် မြတ်သော နံ့သာကို ပေးလှူ ခြင်းထည့် ဟူသော ဒါနကုသိုလ်ကံတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ပဿ၊ ရှုတော် မူသော။ ။

မဟာနုဘာဝ၊ ကြီးသော ထန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဧတာဒိသော၊ ဤသို့ သဘောရှိသော၊ ဝတ္ထော၊ အရောင်အဆင်းသည်၊ ဇာထော၊ ဖြစ်၏၊ တေန ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဣ၊ ဤအရပ်၌၊ လတ္တမာ နံ၊ ရအပ်သော၊ သုစရိတဖလံ၊ သုစရိုက်ကုသိုလ်ကံ၏ အကျိုးသည်၊ ဣန္ဒြတိ၊ ပြည့်စုံ၏၊ ( ပ )၊ မေ၊ အကျွန်ုပ်၏၊ ဝတ္ထော၊ အရောင်အဆင်းသည်သည်။ လာဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင် ၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။ အဘိက္ကန္တ၊ အလွန်နှစ်လိုသွယ် သော၊ ဝတ္ထောန၊ အရောင်အဆင်းဖြင့်၊ ( ပ )၊ ဩ၊ သမိတာရကာ၊ သောက်ရှူး ကြယ်သည်၊ တိဋ္ဌတိဝိယ၊ ထည်သကဲ့သို့၊ တေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ ထေ၊ သင်အား၊ ဧတာဒိသော၊ ဤသို့ သဘောရှိသော၊ ဝတ္ထော၊ အရောင်အဆင်းသည်၊ ဇာထော၊ ဖြစ်သနည်း၊ ( ပ )၊ မနသော ဝိယာ၊ မိတ်သည်ချစ်နှစ် ယက်အပ်ကုန်သော၊ ယေကေဝိ၊ ခပ်သိမ်းကုန်သော ဘောဂါဝ၊ အသုံးအဆောင်တို့သည်ထည့်ထည့်၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သနည်း၊ မဟာနုဘာဝေ၊ ကြီးသောထန်ခိုး အာနုဘော်ရှိသော၊ ဒေဝိ၊ နတ်သမီး၊ တံ၊

သင့်ကို၊ အဟံဝေသညံ၊ ဝုစ္ဆာမိ၊ မေး၏၊ ကိံ ဝုစ္ဆာမိ၊ အဘာဝံသို့မေးသနည်း၊  
 (ပ)၊ တော၊ သင်၏၊ ဝဇ္ဇောစ၊ အရောင် အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊  
 ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေ နှိုင်းသနည်း၊ ဣ  
 တိ၊ ဤသို့၊ ဝုစ္ဆာမိ၊ မေး၏၊ အတ္တမနာ၊ နှစ်သက် ဝမ်းမြောက်ခြင်းနှင့်  
 စပ်သော စိတ်ရှိသော၊ သာဒောတာ၊ ထိုနတ်ထီးသည်၊ (ပ)၊ ဣဒံပထံ၊ ဤ  
 အကျိုးသည်၊ ယသကဗ္ဗသ၊ အကြင်ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊  
 ဟောတိ၊ ဖြစ်၏၊ မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနုဘော် ရှိသော၊  
 တိက္ခ၊ ရှင်ရဟန်း၊ ဖလုတ္တမဒါယိကာ၊ သစ်သီးတကာတို့ထက် မြတ်သော  
 ဝိနွဲသီးအစရှိသော သစ်သီးကို ပေးလှူတတ်သော၊ နာဓိ၊ မိန်းမသည်၊ နုရေ  
 သု၊ ယောကျ်ားတို့၌လည်းကောင်း၊ နာဓိ၊ မိန်းမတို့၌လည်းကောင်း၊ ပဝ  
 ရာ၊ မြတ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣဒံ၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့်၊ ဝိယရူ  
 ပပဒါယိကာ၊ ချစ်မြတ်နိုးအပ်သော လှူတွယ်ဝတ္ထုကို ပေးလှူတတ်သော၊  
 သာနာဓိ၊ ထိုခိုးမသည်၊ မနာဝံ၊ နှလုံးကို ပွားစေတတ်သော၊ ဝိဗ္ဗံ၊ နတ်၌ဖြစ်  
 သောစည်းစိမ်ချမ်းသာသို့၊ ဥပေပ္ပ၊ ကပ်၍၊ ဣဒံ၊ ဝိမာနအစရှိသောနေရာကို၊  
 လဘတေ၊ ရ၏။

မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ တိက္ခ၊ ရှင်ရဟန်း၊  
 တသယာမေ၊ ထိုအကျွန်ုပ်၏၊ ဝိမာနံ၊ ဝိမာန်ကို၊ ပဿ၊ ရှုတော်မူလော့၊ အဟံ၊  
 အကျွန်ုပ်သည်၊ ကာမဝတ္ထုနိ၊ အလိုရှိအပ်သောအဆင်းရှာတွယ်ရှိသော၊ အတ္ထ  
 ရာ၊ နတ်ထီးသည်၊ အတ္ထိ၊ ဖြစ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ အတ္ထရူသဟဿာ၊  
 အခြံအရံနတ်သီးတထောင်ထက်၊ ပဝရာ၊ မြတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ မမ၊ အ  
 ကျွန်ုပ်၏၊ ဝုညာနံ၊ သစ်သီးတကာတို့ထက်မြတ်သောသစ်သီးကိုပေးလှူခြင်း  
 စည်းဟူသောဒါနကုသိုလ်ကံတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ပဿ၊ ရှုတော်မူ  
 သော၊ တောန၊ ဤသို့သောကုသိုလ်ကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိ  
 သော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇောတော၊ ဖြစ်  
 ၏၊ (ပ)၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊  
 ခပ်သိမ်းသောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနှိုင်း၏၊ ဣတိ၊ ဤ  
 သို့၊ ဣက္ခာမိ၊ ဖြေကြား၏၊ အဘိတ္တန္တေန၊ အလွန်နှစ်လိုတွယ်ရှိသော၊  
 ဝဇ္ဇောန၊ အရောင်အဆင်းဖြင့်၊ (ပ)၊ ဩ သမိတာရကာ၊ သောက်ရှူးကြွယ်  
 သည်၊ တိဋ္ဌတိဝိယ၊ စည်သကဲ့သို့၊ ကေန၊ အဘယ့်သို့သော ကုသိုလ်ကံ  
 ကြောင့်၊ တေသင်အား၊ တောဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အ  
 ရောင်အဆင်းသည်၊ ဇောတော၊ ဖြစ်သနည်း၊ တေ၊ သင်၏၊ ဝဇ္ဇောစ၊ အရောင်

၉

အဆင်း သည်လည်း၊ သဗ္ဗဒိသံ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ပဏာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ဝုစ္ဆာမိ၊ မေး၏၊ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့်စပ်သောစိတ်ရှိသော၊ သာဒေဝတာ၊ ထိုနတ်တို့သည်၊ (ပ)၊ ဣဒံ၊ ဤအကျိုးသည်၊ ယသကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ဓမ္မဗုဒ္ဓိ၊ မဒါပဏိကာ၊ အရသာတကာတို့ထက်မြတ်သောနွား၊ နို့ထောပတ်စသော အရသာကို ပေးလှူတတ်သော၊ နာဓိ၊ မိန်းမသည်၊ နုရေသု၊ ယောကျ်ားတို့နှင့်လည်းကောင်း၊ နာဓိသု၊ မိန်းမတို့နှင့်လည်းကောင်း၊ ပဝရာ၊ မြတ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဧဝံ၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့်၊ ဝိယဇ္ဇပဒါပဏိကာ၊ ချစ်မြတ်နိုးအပ်သောလှူတတ်ဝတ္ထုကို ပေးလှူတတ်သော၊ သာနာဓိ၊ ထိုမိန်းမသည်၊ မနာဝံ၊ နှလုံးကိုပွားစေတတ်သော၊ ဒိဗ္ဗံ၊ နတ်နှင့်ဖြစ်သောစည်းစိမ်ချင်းသာသို့၊ ဥပေစ္စ၊ ရောက်၍၊ ဌာနံ၊ မိမာန်စသော နေရာကို၊ ဝဘထေ၊ ရ၏၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ထသောမေ၊ ထိုအကျွန်ုပ်၏၊ ဝိမာနံ၊ မိမာန်ကို၊ ပဿ၊ ရှုတော်မူသော၊ အဟံ၊ အကျွန်ုပ်သည်၊ ကာမဝတ္ထုနိ၊ အလိုရှိအပ်သောအဆင်းရှုတတ်ရှိသော၊ အတ္တရ၊ နတ်တို့သည်၊ အတ္ထိ၊ ဖြစ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ အတ္တရာသဟာဿ၊ အခြံအရံနတ်တို့တထောင်ထက်၊ ပဝရာ၊ မြတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ မမ၊ အကျွန်ုပ်၏၊ ဝုညာနံ၊ အရသာတကာတို့ထက်မြတ်သော နွား၊ နို့ထောပတ်စစရှိသော အရသာကိုပေးလှူခြင်းတည်းဟူသောကုသိုလ်ကောင်းမှုကံတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ပဿ၊ ရှုတော်မူသော၊ တောန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဧတာဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ (ပ)၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇော၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသံ၊ အထုံးစုံသော အရပ်မျက်နှာတို့ကို၊ ပဏာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ မြေကြား၏၊ အဘိက္ကန္တေန၊ အလွန်နှစ်လိုဘွယ်သော၊ ဝဇ္ဇောန၊ အရောင်အဆင်းဖြင့်၊ (ပ)၊ ဩသမိတာရုကာ၊ သောက်ရှူးကြယ်သည်၊ တိဋ္ဌတိဝိယ၊ ထည်သကဲ့သို့၊ ဒေဝိ၊ နတ်တို့၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ ထေ၊ သင်အား၊ ဧတာဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ (ပ)၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇော၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသံ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ပဏာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ဝုစ္ဆာမိ၊ မေး၏၊ အတ္တမ



နာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့် စပ်သော စိတ်ရှိသော၊ သာဒေဝတာ၊ ထို  
နတ်သွီးသည်၊ (ပ)၊ အုဒံပထံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်  
ကံ၏၊ ပထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ မဟာနူတာဝ၊ ကြီး  
သောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊  
ပုရေ၊ ရှေးဘဝ၌၊ ကဿပဿ၊ ကဿပအမည်ရှိတော်မူသော၊ ဘဂဝတော၊  
မြတ်ဗုဒ္ဓဘုရား၏၊ တရုပမိ၊ တယူဇနာအတိုင်းအရှည်ရှိသော ရွှေစေတီ၌၊ ပဉ္စ  
ပဉ္စဂုံလိကံ၊ နုံ့သာဖြင့်လက်ဝါးချောင်းရာ ပေးခြင်းကို၊ အဒါပိ၊ ပေးလှူခဲ့  
ဘူး၏၊ ဘဿာဓမ၊ ထိုအကျွန်ုပ်၏၊ ပိမာနံ၊ ပိမာနံကို၊ တံ၊ အရှင်ဘုရားသည်၊  
ပဿ၊ ရှုတော်မူစေ၊ အဟံ၊ အကျွန်ုပ်သည်၊ ကာမဝတ္ထုနိ၊ အလိုရှိအပ်သော  
မြတ်သောအဆင်းရှိသော၊ အတ္တရာ၊ နတ်သွီးသည်၊ အသွီးဖြစ်၏၊ အဟံ၊ အ  
ကျွန်ုပ်သည်၊ အတ္တရာ သဟဿာ၊ အခြံအနံနတ်သွီး တထောင်ထက်ပဝ  
ရာ မြတ်သည်၊ အသွီးဖြစ်၏၊ မမ၊ အကျွန်ုပ်၏၊ ပုညာနံ၊ ကောင်းမှုတို့၏၊ ပိပါ  
ကံ၊ အကျိုးကို၊ တံ၊ အရှင်ဘုရားသည်၊ ပဿ၊ ရှုတော်မူစေ၊ မဟာနူတာဝ  
ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ထေန၊ ထိုထိုသောကု  
သိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဧတာဒိသော၊ ဤသို့သဘောရှိသော၊ ဝ  
ဇ္ဈော၊ အရောင်အဆင်းသည်၊ ဇာဘော၊ ဖြစ်၏၊ (ပ)၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဈော  
အရောင်အဆင်းသည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသောအရပ်မျက်နှာတို့ကို၊ ပတာ  
သတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ မြေကြား၏၊ ဣတရံ၊ ဤမှ  
တပါးသော၊ စတုရပိမာနံ၊ လေးပါးသောပိမာနဝတ္ထုကို၊ ဝိဗ္ဗာရိတံယထာ၊  
ချဲ့သကဲ့သို့၊ တထာ၊ ထိုအတူ၊ ပဉ္စဂုံလိကဒါပိကပိမာနံ၊ ပဉ္စဂုံလိကဒါယာ  
ကပိမာနဝတ္ထုကို၊ ဝိဗ္ဗာရေတဗ္ဗံ၊ ချဲ့အပ်၏။ အဘိက္ကဋ္ဌန၊ အလွန်နှစ်  
လိုသော၊ ဝဇ္ဈောန၊ အရောင်အဆင်းဖြင့်၊ (ပ)၊ ဧတ၊ သင်၏၊ ဝဇ္ဈောစ၊ အရောင်  
အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသောအရပ်မျက်နှာတို့ကို၊ ပတာ  
သတိ၊ ထွန်းပစေနိုင်သည်၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ အတ္တမနာ၊  
နှစ်သက်ဝမ်းမြောက်ခြင်းနှင့်စပ်သော စိတ်ရှိသော၊ သာဒေဝတာ၊ ထိုနတ်  
သွီးသည်၊ (ပ)၊ အုဒံပထံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်  
ကံ၏၊ ပထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ မဟာနူတာဝ၊ ကြီးသောတန်  
ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘ  
ဝ၌၊ ပန္နပရိပန္န၊ ခရီး သို့သွားကုန်သော၊ ထိက္ခူစ၊ ရဟန်းယောကျ်ားတို့ကို  
ထည်းကောင်း၊ ဘိက္ခုနိယောစ၊ ရဟန်းမိန်းမတို့ကို ထည်းကောင်း၊ အဒ္ဓ  
သာပိ၊ ခြင်ခွဲဘူး၏၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ တေသံ၊ ထိုရ

၂၀၂

ဟန်းတို့၏၊ ဓမ္မံ၊ တရားကို၊ သုတ္တာန၊ ကြားနာရ၍၊ ကေုပေါသထံ၊ တနေ့မျှ  
 ပတ်ထုံးဥပုသ်သုံးခြင်းကို၊ ဥပဝသိသဟံ၊ သုံးခဲ့ဘူး၏၊ တဿာမေ၊ ထိုအ  
 ကျွန်ုပ်၏၊ ဝိမာနံ၊ ဝိမာန်ကို၊ ပဿ၊ ရှုထောင့်မူထေခွ၊ အဟံ၊ အကျွန်ုပ်သည်၊ ကာ  
 မဝတ္ထုနိ၊ အလိုရှိအပ်သောမြတ်သောအဆင်းရှိသော၊ အတ္တရာ၊ နတ်ထိုးသည်  
 အတ္ထိ၊ ဖြစ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ အတ္တရာ၊ သဟာ သာ၊ အခြံအရံနတ်ထိုးတ  
 ထောင်ထက်၊ ပဝရာ၊ မြတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ မမ၊ အကျွန်ုပ်၏၊ ပုညာနံ၊  
 ကောင်းမှုတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ပဿ၊ ရှုထောင့်မူထေခွ၊ တေန၊ ထိုသို့  
 သောကုသိုလ်ကံ၊ ကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သဘောရှိ  
 သော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ (ပ)၊ မေ၊ အကျွန်ုပ်၏  
 ဝဇ္ဇော၊ အရောင်အဆင်းသည်ထည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသောအရပ်မျက်  
 နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏၊  
 အဘိက္ကန္တေန၊ အလွန်နှစ်လိုဘွယ်သော၊ ဝဇ္ဇော၊ အရောင်အဆင်းဖြင့်၊ (ပ)၊  
 တေ၊ သင်၏၊ ဝဇ္ဇော၊ အရောင်အဆင်းသည်ထည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်း  
 သောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်သည်၊ ဣတိ၊ ဤသို့၊  
 ပုစ္ဆာမိ၊ မေး၏၊ အတ္တမနာ၊ နှစ်သက် ဝမ်းမြောက်ခြင်းနှင့်စပ်သောစိတ်  
 ရှိသော၊ သာဓေဝတာ၊ ထိုနတ်ထိုးသည်၊ (ပ)၊ ဣဒံ၊ ဤအကျိုးသည်၊ ယ  
 သကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊  
 မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ဥဒ  
 ကေ၊ ရေဆိပ်၌၊ ဌိဟာ၊ တည်သော၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိပုသန္ဓေန၊ အထူး  
 သဖြင့်ကြည်ညိုခြင်းရှိသော၊ စိတ္တေန၊ စိတ်ဖြင့်၊ ဘိက္ခုနော၊ ရဟန်းအား  
 ဥဒကံ၊ ရေကို၊ အဒါသိ၊ ပေးလှူခဲ့ဘူး၏၊ တဿာမေ၊ ထိုအကျွန်ုပ်၏၊ ဝိမာနံ၊  
 ဝိမာန်ကို၊ ပဿ၊ ရှုထောင့်မူထေခွ၊ အဟံ၊ အကျွန်ုပ်သည်၊ ကာမဝတ္ထုနိ၊ အလို  
 ရှိအပ်သောမြတ်သောအဆင်းရှိသော၊ အတ္တရာ၊ နတ်ထိုးသည်၊ အတ္ထိ၊ ဖြစ်၏  
 အဟံ၊ အကျွန်ုပ်သည်၊ အတ္တရာ၊ သဟာ သာ၊ အခြံအရံနတ်ထိုးတထောင်ထက်၊  
 ပဝရာ၊ မြတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ မမ၊ အကျွန်ုပ်၏၊ ပုညာနံ၊ ကောင်းမှုတို့၏၊  
 ဝိပါကံ၊ အကျိုးကို၊ ပဿ၊ ရှုထောင့်မူထေခွ၊ တေန၊ ထိုသို့သောကုသိုလ်  
 ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊  
 အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ (ပ)၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇော၊ အ  
 ရောင်အဆင်းသည်ထည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသောအရပ်မျက်နှာတို့ကို၊  
 ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏၊ အဘိ  
 ဣန္ဒေန၊ အလွန်နှစ်လိုဘွယ်သော၊ ဝဇ္ဇော၊ အရောင်အဆင်းဖြင့်၊ (ပ)၊ တေ၊

သင်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိ သ၊ ခပ်ထိပ် သော  
 အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင် သနည်း၊ ဣတိ၊ ဤသို့၊ ဝုစ္ဆာ  
 မိ၊ မေး၏။ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့်စပ်သောစိတ်နှလော  
 သာဒေဝတာ၊ ထိုနတ်ဘွဲ့သည် (ပ)၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ယသကမ္မ  
 သာ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ မဟာနုဘာ  
 ဝ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အကံ၊ အကျွန်ုပ်  
 သည်၊ ဝုရော၊ ရှေးဘဝ၌ စက္ခု၊ ကြမ်းကြုတ်သောသဘောရှိကုန်သော၊ ကော  
 ခနေစ၊ အမျက်ထည်းကြီးကုန်သော၊ ပရုသေစ၊ ကြမ်းကြုတ်သော စကား  
 လည်းရှိကုန်သော၊ သေသုစ၊ ယောက္ခမမိန်းမသုက္ခိ၊ ရင်းသေသု ဥ၊ ယောက္ခ  
 မယောကျ်ားသုက္ခိထည်းကောင်း၊ အနုသုယိကာ၊ ဂြိုဏ်းစောင်းမြောင်းမ  
 ကောင်းသောအကျင့်မှ ကင်းသည်ဖြစ်၍၊ ဥပဋ္ဌာသိ၊ ထုတ်ကျွေးခဲ့၊ တူး၏၊  
 အဟံ၊ အကျွန်ုပ်သည်၊ သကောန၊ မိမိဥစ္စာဖြစ်သော၊ သိထေန၊ သိထသဘော  
 အားဖြင့်၊ အပ္ပမတ္တာ၊ မမေ့ မလျော့သည်၊ အဟောသိ၊ ဖြစ်ခဲ့တူး၏။  
 တသာမေ၊ ထိုအကျွန်ုပ်၏၊ ဝိမာနံ၊ ဝိမာန်ကို၊ ပဿ၊ ရှုတော်မူလော၊ အဟံ၊  
 အကျွန်ုပ်သည်၊ ကာမပစ္စိန္နိ၊ အလိုရှိအပ်သောမြတ်သော အဆင့်ရှိသော၊  
 အတ္တရာ၊ နတ်ဘွဲ့သည်၊ အဘိ၊ ဖြစ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ အတ္တရာသဟ  
 သာ၊ အခြံအရံနတ်ဘွဲ့ထထောင်ထက်၊ ပဝရာ၊ မြတ်သည်၊ အဘိ၊ ဖြစ်၏၊  
 မမ၊ အကျွန်ုပ်၏၊ ဝုညာနံ၊ ကောင်းမှုတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ပဿ၊ ရှုတော်  
 မူလော၊ တောန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝုညာနံ၊  
 ကောင်းမှုတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ပဿ၊ ရှုတော်မူလော၊ တောန၊ ထို  
 သို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သ  
 ဘောရှိသော၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ (ပ)၊ မေ၊ အ  
 ကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိ သ၊ ခပ်ထိပ်သော  
 အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အတ္ထာမိ၊  
 ဖြေကြား၏၊ အဘိက္ကန္တေန၊ အလွန်နှစ်လိုဘွယ်သော၊ ဝဇ္ဇောန၊ အရောင်  
 အဆင်းဖြင့်၊ (ပ)၊ တေ၊ သင်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်း သည်လည်း၊  
 သဗ္ဗဒိ သ၊ ခပ်ထိပ်သောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်  
 သနည်း၊ ဣတိ၊ ဤသို့၊ ဝုစ္ဆာမိ၊ မေး၏။ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်  
 ခြင်းနှင့်စပ်သော၊ သာဒေဝတာ၊ ထိုနတ်ဘွဲ့သည်၊ (ပ)၊ ဣဒံပလံ၊ ဤအကျိုး  
 သည်၊ ယသကမ္မသာ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊  
 ဖြစ်၏၊ မဟာနုဘာဝ၊ ကြီးသောထန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရ

☰

ဟန်း၊ အဟံ၊ အက္ခန္တိသည၊ ပုရေ၊ ငှေးဘဝ၌၊ ပရကမ္မကာရီ၊ သူတပါးတို့၏ အမှုကြီးငယ်ကိုလုပ်ဆောင်ရသော၊ အတ္ထေန၊ အမှုကိုစွန့်၍၊ အတန္တိတာ၊ ဖျင်းရိခြင်းမရှိသော၊ ဒါဝီ၊ ကျွန်မသည်၊ အာထိ၊ ဖြစ်ခဲ့ဘူး၏၊ အကောဓနာ၊ အမျက်ထွက်ခြင်း နည်းသည်၊ အနတိမာနိစ၊ အလွန်ထောင်စွားကတ်သော မာန်မရှိသည်လည်း၊ အာထိ၊ ဖြစ်ခဲ့ဘူး၏၊ အဟံ၊ အက္ခန္တိသည၊ သကသ၊ မိမိဥစ္စာဖြစ်သော၊ ဘာဂဿ၊ အဖို့ကို၊ အတ္ထိကာနံ၊ အလိုရှိကုန်သောသူတို့အား၊ သံဝိဘာဂိနိ၊ ခွဲဝေပေးကမ်းတတ်သော အထွေရှိသည်၊ အာထိ၊ ဖြစ်ခဲ့ဘူး၏၊ တဿာမေ၊ ထိုအက္ခန္တိ၏၊ ဝိမာနံ၊ ဝိမာန်ကို၊ ပဿ၊ ရှုတော်မူထား၊ အဟံ၊ အက္ခန္တိသည၊ ကာမဝတ္ထိနိ၊ အလိုရှိအပ်သောမြတ်သော အဆင်းရှိသော၊ အတ္ထရာ၊ နတ်ထီးသည်၊ အတ္ထိ၊ ဖြစ်၏၊ အဟံ၊ အက္ခန္တိသည၊ အတ္ထရာသဟဿာ၊ အခြံအရံနတ်ထီးတထောင်ထက်၊ ပဝရာ၊ မြတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ မမ၊ အက္ခန္တိ၏၊ ပညာနံ၊ ကောင်းမှုတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ပဿ၊ ရှုတော်မူထား၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အက္ခန္တိအား၊ တောဒိသော၊ ဤသို့သဘောရှိသော၊ ဝတ္ထော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏ ( ပ )၊ မေ၊ အက္ခန္တိ၏၊ ဝတ္ထောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏၊ အဘိက္ကန္တေန၊ အလွန်နှစ်လိုသူဟ်သော၊ ဝတ္ထေန၊ အရောင်အဆင်းဖြင့် ( ပ )၊ ဩသမိတာရကာ၊ သောက်ရှုကြပ်သည်၊ တိဋ္ဌတိဝိယ၊ တည်သကဲ့သို့၊ တေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဇောဒိသော၊ ဤသို့သဘောရှိသော၊ ဝတ္ထော အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း ( ပ )၊ တေ၊ သင်၏၊ ဝတ္ထောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို ထာသတိ၊ ထွန်းစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုတ္တာမိ၊ မေး၏၊ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့်စပ်သော၊ သာဒေဝထာ၊ ထိုနတ်ထီးသည် ( ပ )၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ယသ၊ ကမ္မသ၊ အကြင်ကုသိုလ်ကံ၏၊ ပထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ မဟာနုဘာဝ၊ ကြီးသော တန်ခိုးအခွဲဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အက္ခန္တိသည၊ ပုရေ၊ ငှေးဘဝ၌၊ ဝိဏ္ဏာယ၊ ဆွမ်းခံခြင်း၌၊ စပုန္ဒသ၊ သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊ ဧရောဒနံ၊ နို့ရည်နှင့်ရောသော ဆွမ်းကို၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏၊ တဿာမေ၊ ထိုအက္ခန္တိ၏၊ ဝိမာနံ၊ ဝိမာန်ကို၊ ပဿ၊ ရှုတော်မူထား၊ အဟံ၊ အက္ခန္တိသည၊ ကာမဝတ္ထိနိ၊ အလိုရှိအပ်သောမြတ်သော အဆင်းရှိသော၊ အတ္ထရာ၊ နတ်

☰

သွီးသည်၊ အတ္ထုပ္ပတ္တိ၊ ဖြစ်၏။ အဟံ၊ အကျွန်ုပ်သည်။ အတ္ထုပ္ပတ္တိ၊ သဟာယာ၊ နတ်သွီး  
 တထောင်ထက်၊ ပဝရာ၊ မြတ်သည်၊ အတ္ထုပ္ပတ္တိ၊ မမ၊ အကျွန်ုပ်၏၊ ပုညာနံ၊  
 ကောင်းမှုတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ပဿ၊ ရှုတော်မူလော့၊ ၊ တေန၊ ထိုသို့  
 သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သဘောရှိ  
 သော၊ ဝတ္ထော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏ ( ပ )၊ မေ၊ အကျွန်ုပ်  
 ၏၊ ဝတ္ထော၊ အရောင်အဆင်းသည်သည်၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းသောအရပ်  
 မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား  
 ၏။ ၊ တောသု၊ ထိုဝတ္ထုတို့၌၊ ပဗ္ဗဝိသတိ၊ မာနံ၊ နှစ်ဆဲငါးပါးသောဝိမာန်ကို  
 ဝိတ္ထာရိတံ၊ သထာ၊ ချွဲအပ်သကဲ့သို့၊ တထာ၊ ထိုအတူ၊ ဝိရောဓနဒါယိကာ၊ ဝိမာ  
 နံ၊ နို့ချပ်နှင့်ချောသောထွမ်းကို၊ ဣသောမိနိ၊ မဇ္ဈိမိမာန်ကို၊ ဝိတ္ထာဓေတဗ္ဗံ၊  
 ချွဲအပ်၏။ ၊ အဘိက္ခန္ဓေန၊ အလွန်နှစ်လိုသွယ်သော၊ ဝတ္ထောန၊ အရောင်အ  
 ဆင်းဖြင့် ( ပ )၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းသောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊  
 ထွန်းပစေနိုင်သနည်း။ ၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ အတ္ထမနာ၊ နှစ်သက်ဝမ်း  
 မြောက်ခြင်းနှင့်စပ်သောစိတ်ရှိသော၊ သာဒေဝတာ၊ ထိုနတ်သွီးသည် ( ပ )၊ ဣ  
 ဒံပလံ၊ ဤအကျိုးသည်၊ ယသကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ အကျိုး  
 သည်၊ ဟောတိ၊ ဖြစ်၏။ ၊ မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိ  
 သော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်။ ပုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊  
 ဆွမ်းခံခြင်းငှါ၊ စရန္တဿ၊ သွားသော၊ ဘိက္ခု၊ နေ၊ ရဟန်းအား၊ ပါဏိတံ၊ တင်  
 လဲကို၊ အဒါထိ၊ ပေးလှူခဲ့တူး၏ ( ပ )၊ ၊ မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာ  
 နုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်။ ပုရေ၊ ရှေးဘဝ၌၊  
 ဝိဇ္ဇာယ၊ ဆွမ်းခံခြင်းငှါ၊ စရန္တဿ၊ သွားသော၊ ဘိက္ခု၊ နေ၊ ရဟန်းအား၊  
 ဥစ္ဆု၊ ခုတ္တိကံ၊ ကြံပိုင်းကို၊ အဒါထိ၊ ပေးလှူခဲ့တူး၏ ( ပ )၊ ၊ မဟာနုဘာဝ  
 ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်  
 သည်။ ပုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊ ဆွမ်းခံခြင်းငှါ၊ စရန္တဿ၊ သွားသော၊  
 ဘိက္ခု၊ နေ၊ ရဟန်းအား၊ ကိမ္မဓုသကံ၊ တည်သိမ်းကို၊ အဒါထိ၊ ပေးလှူခဲ့တူး၏  
 ( ပ )၊ ၊ မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊  
 အဟံ၊ အကျွန်ုပ်သည်။ ပုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊ ဆွမ်းခံခြင်းငှါ၊ စရန္တဿ၊  
 သွားသော၊ ဘိက္ခု၊ နေ၊ ရဟန်းအား၊ ကတ္တာရုကံ၊ သခွါးငဆစ်သိမ်းကို၊ အဒါ  
 ထိ၊ ပေးလှူခဲ့တူး၏ ( ပ )၊ ၊ မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော  
 ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်။ ပုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊ ဆွမ်း  
 ခံခြင်းငှါ၊ စရန္တဿ၊ သွားသော၊ ဘိက္ခု၊ နေ၊ ရဟန်းအား၊ ဇေဋ္ဌာရုကံ၊ သခွါးင

ကြောင်ထီးကို၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီးသော  
ထန်ခိုးအာနုဘော်ရှိသော၊ ထိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊  
ရှေးဘဝ၌၊ ဝိဇ္ဇာယ၊ ဆွမ်းခံခြင်း၌၊ စရန္တဿ၊ သွားသော၊ ဘိက္ခုနော၊ ရ  
ဟန်းအား၊ ဝလ္လိပလံ၊ ဖရုံထီးကို၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူ  
ဘာဝ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ထိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အ  
ကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊ ဆွမ်းခံခြင်း၌၊ စရန္တဿ၊ သွား  
သော၊ ဘိက္ခုနော၊ ရဟန်းအား၊ ဖာရုသကံ၊ ဖက်သက်ဘဏေဝထီးကို၊ အဒါ  
ထိ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီးသောထန်ခိုး အာနုဘော်ရှိ  
သော၊ ထိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊  
ဆွမ်းခံခြင်း၌၊ စရန္တဿ၊ သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊ ဟတ္ထပထာပ  
ကံ၊ ဘီးမယ်ပြုပင်ကို၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏ (ပ)။ မဟာနူဘာဝ၊ ကြီး  
သောထန်ခိုးအာနုဘော်ရှိသော၊ ထိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊  
ပုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊ ဆွမ်းခံခြင်း၌၊ စရန္တဿ၊ သွားသော၊ ဘိက္ခု  
နော၊ ရဟန်းအား၊ သာကရဋ္ဌိံ၊ ဘင်းရွက်လက်တဆုပ်ကို၊ အဒါထိ၊ ပေးလှူ  
ခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ထိက္ခု၊  
ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊ ဆွမ်းခံခြင်း၌၊  
စရန္တဿ၊ သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊ ပုပ္ဖိကရဋ္ဌိံ၊ ပန်းလက်တ  
ဆုပ်ကို၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီးသောထန်ခိုး  
အာနုဘော်ရှိသော၊ ထိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ  
၌၊ ဝိဇ္ဇာယ၊ ဆွမ်းခံခြင်း၌၊ စရန္တဿ၊ သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊  
မူလကံ၊ ကြာစွယ်ကြာရင်းကို၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူဘာ  
ဝ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ထိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်  
သည်၊ ပုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊ ဆွမ်းခံခြင်း၌၊ စရန္တဿ၊ သွားသော၊  
ဘိက္ခုနော၊ ရဟန်းအား၊ နိမ္မရဋ္ဌိံ၊ တမာရွက်လက်တဆုပ်ကို၊ အဒါထိ၊ ပေး  
လှူခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီးသောထန်ခိုး အာဘော် ရှိသော၊  
ထိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊ ဆွမ်း  
ခံခြင်း၌၊ စရန္တဿ၊ သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊ အပ္ပကဋ္ဌိကံ၊ သ  
ရက်ထီးပခုပ်ရည်ကို၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊  
ကြီးသောထန်ခိုး အာနုဘော်ရှိသော၊ ထိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်  
သည်၊ ပုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊ ဆွမ်းခံခြင်း၌၊ စရန္တဿ၊ သွားသော၊  
ဘိက္ခုနော၊ ရဟန်းအား၊ ဒေါဏိနိမ္မဋ္ဌိံ၊ ဆီနှင့်တကွသောနှင်းပျက်မှုကို၊ အဒါ



ထိံ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိ  
သော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ပိဏ္ဍာယ၊  
ဆွမ်းအလို့ငှါ၊ စရန္တဿ၊ သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊ ကာယဗန္ဓ  
နံ၊ ခါးပန်းကို၊ အဒါထိံ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီးသော  
တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊  
ရှေးဘဝ၌၊ ပိဏ္ဍာယ၊ ဆွမ်းခံခြင်းငှါ၊ စရန္တဿ၊ သွားသော၊ ဘိက္ခုနော၊ ရ  
ဟန်းအား၊ အံသဗန္ဓနံ၊ အံသကိရိကို၊ အဒါထိံ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာ  
နူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အ  
ကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ပိဏ္ဍာယ၊ ဆွမ်းခံခြင်းငှါ၊ စရန္တဿ၊ သွား  
သော၊ ဘိက္ခုနော၊ ရဟန်းအား၊ အာယောဂပရံ၊ အာယောဂပရိကို၊ အဒါထိံ၊  
ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊  
ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ပိဏ္ဍာယ၊ ဆွမ်း  
အလို့ငှါ၊ စရန္တဿ၊ သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊ ဝိဂ္ဂပနံ၊ ထေးထောင့်  
ယပ်ကို၊ အဒါထိံ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီးသောတန်ခိုး  
အာထော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊  
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ၊ စရန္တဿ၊ သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊  
တာယပဏ္ဍိ၊ ထန်းရွက်ယပ်ဝန်းကို၊ အဒါထိံ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာ  
နူဘာဝ၊ ကြီးသောတန်ခိုးအာနုထော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အ  
ကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ၊ စရန္တဿ၊ သွား  
သော၊ ဘိက္ခုနော၊ ရဟန်းအား၊ မောရဟတ္ထံ၊ ဥဒေါင်းထောင်တို့ဖြင့်ပြုအပ်  
သောခြင်နှင်ယပ်ကို၊ အဒါထိံ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီး  
သောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊  
ပုရေ၊ ရှေးဘဝ၌၊ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ၊ စရန္တဿ၊ သွားသော၊ ဘိက္ခု  
နော၊ ရဟန်းအား၊ ဆတ္တဉ္စ၊ ထီးကိုလည်း၊ အဒါထိံ၊ ပေးလှူခဲ့ဘူး၏(ပ) ။  
မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊  
အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ၊ စရန္တဿ၊  
သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊ ဥပါဟနံ၊ ဘိနပ်ကို၊ အဒါထိံ၊ ပေးလှူ  
ခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီးသော တန်ခိုးအာနုဘော် ရှိသော၊  
ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ပိဏ္ဍာယ၊  
ဆွမ်းအလို့ငှါ၊ စရန္တဿ၊ သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊ ပူဝဉ္စ၊ မှုံကို  
လည်း၊ အဒါထိံ၊ ပေးလှူခဲ့ဘူး၏(ပ)။ မဟာနူဘာဝ၊ ကြီးသောတန်ခိုး



အာနုဘော် ဂှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဝုရေ၊  
ရှေးဘဝ၌။ ဝိဇ္ဇာယ၊ ဆွမ်းအလို့ငှါ၊ ဝရန္တယ၊ သွားသော၊ ဘိက္ခုနော၊  
ရဟန်းအား၊ မောဒကံ၊ ကတွတ်မုံကို၊ အဒါထိံ၊ ပေးလှူခဲ့တူး၏။ (ပ) ။  
မဟာနူဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ဂှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊  
အဟံ၊ အကျွန်ုပ်သည်၊ ဝုရေ၊ ရှေးဘဝ၌၊ ဝိဇ္ဇာယ၊ ဆွမ်းအလို့ငှါ၊ ဝရန္တယ၊  
သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊ သက္ကလိကံ၊ သကာခဲ့ကို၊ အဒါထိံ၊ ပေး  
လှူခဲ့တူး၏။ မဟာနူဘာဝ၊ ကြီးသော တန်ခိုး အာနုဘော်ဂှိသော၊ ဘိက္ခု၊  
ရှင်ရဟန်း၊ ထသယ၊ မေထိ၊ အကျွန်ုပ်၏၊ ဝိမာနံ၊ ဝိမာန်ကို၊ ပဿ၊ ရှုတော်မူ  
လော၊ အဟံ၊ အကျွန်ုပ်သည်၊ ကာမဝဏ္ဏိနိ၊ အလိုရှိအပ်သော အဆင်းရှုပဂှိ  
သော၊ အတ္တရာ၊ နတ်ထီးသည်၊ အတ္ထိ၊ ဖြစ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ အတ္တရာ၊ သ  
ဟယ၊ အခြံအရံနတ်ထီး တထောင်ထက်၊ ပဝရာ၊ မြတ်သည်၊ အတ္ထိ၊  
ဖြစ်၏၊ မမ၊ အကျွန်ုပ်၏၊ ဝုညာနံ၊ ကောင်းမှုတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ပဿ၊  
ရှုတော်မူလော၊ မဟာနူဘာဝ၊ ကြီးသော တန်ခိုး အာနုဘော် ဂှိသော၊  
ဘိက္ခု၊ ရှင်ရဟန်း၊ တောန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်  
အား၊ တောဒိသော၊ ဤသို့သဘောဂှိသော၊ ဝဇ္ဇော၊ အရောင် အဆင်း  
သည်၊ ဇာတော၊ ဖြစ်၏။ (ပ)၊ တောန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊  
အကျွန်ုပ်၏၊ ဝဇ္ဇော၊ အရောင်အဆင်းသည်သည်။ သဗ္ဗဒိသ၊ ခပ်သိမ်း  
ကုန်သော အမုတ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤ  
သို့၊ အက္ခာသိ၊ ဖြစ်ကြား၏။ မဟာရာဇ၊ မင်းမြတ်၊ ယံယသ္မာ၊ အကြံ  
ကြောင့်၊ ကာမဝဏ္ဏိယော၊ အလိုရှိအပ်သော အဆင်းရှုပ ဂှိကုန်သော၊ ဒေ  
ဝတာယော၊ နတ်ထီးတို့ကို၊ အဒ္ဒသ၊ မိမြင်ရပြီ၊ တသ္မာ၊ ထိုကြောင့်၊ ဣဓ၊  
ဤသဘဝတိ သာနတ်ပြည်သို့၊ မေ၊ အကျွန်ုပ်၏၊ အာဂမာ၊ လာရောက်ခြင်း  
သည်၊ သ္မာဂတံဝထ၊ ကောင်းသော လာရောက်ခြင်း ပေတကား၊ အဇ္ဇ၊ ယ  
နေ၌၊ မေ၊ အကျွန်ုပ်၏၊ ရတ္တိယာ၊ ညဉ့်၏၊ ဝိဘာယနံ၊ မိုးသောက်လင်း  
ခြင်းသည်၊ သုပ္ပဘာတံပတ၊ ကောင်းသော မိုးထောက် လင်းခြင်းပေတ  
ကား၊ အဇ္ဇ၊ ယခုနေ၌၊ မေ၊ အကျွန်ုပ်၏၊ သယာနတော၊ အိမ်ရာမှ၊ ဥဠာနံ၊  
ထခြင်းသည်၊ သုဟုဗ္ဗိတံပတ၊ ကောင်းသော ထခြင်း ပေတကား။ ။  
မဟာရာဇ၊ မင်းမြတ်၊ အဟံ၊ အကျွန်ုပ်သည်၊ တာသံ၊ ထိုနတ်ထီးသုံးကျိပ်  
ခြောက်ယောက်တို့၏၊ ဓမ္မံ၊ တရားကို၊ သုတွာန၊ ကြားနာရ၍၊ ဒါနေနစ၊  
အလှူပေးခြင်းဖြင့် ထည်းကောင်း၊ သမစရိယာယစ၊ ကိုယ်ဖြင့်ညီညွတ်စွာ  
ထုတ်ခြင်းအစရှိသော သုစရိုက်ကုသိုလ်ကံကို ကျင့်ခြင်းဖြင့် ထည်းကောင်း။

၂၂



သဗ္ဗမနစ၊ ဝိသဝိတင်းစောင့်စည်းခြင်းဖြင့်၎င်း၊ ဒမေနစ၊ မနိန္ဒြေထွင်  
 ခြောက်ခုမြောက်သော ဣန္ဒြေတို့ကို ဆုံးမခြင်းဖြင့်၎င်း၊ ဗဟုံ၊ များစွာ၊ ကုသ  
 လံ၊ ကုသိုလ်ကံကို၊ ကာဟာမိ၊ ပြုအံ့၊ မဟာရာဇ၊ မင်းမြတ်၊ သတ္တာ၊ သတ္တဝါ  
 တို့သည်၊ ယတ္ထ၊ အကြင်နိဗ္ဗာန်သို့၊ ဝတံ၊ ရောက်ကုန်၍၊ နသောစရေ၊ မပိုး  
 ရိပ်ကုန်၊ သွဟံသောအဟံ၊ ထိုအကျွန်ုပ်သည်၊ ဗဟုံ၊ များစွာသော၊ ကုသလံ၊  
 ဒါနစသော ကုသိုလ်ကံကို၊ ကတွာန၊ ပြု၍၊ တတ္ထ၊ ထိုပိုးရိပ်သော ကာမရှိရာ  
 နိဗ္ဗာန်အရပ်သို့၊ ဝတ္ထာမိ၊ သွားအံ့၊ ဗဒ္ဓမံ၊ ငါးခုမြောက်သော၊ ဣတ္ထိဝိမာ  
 နဝတ္ထု၊ သရာဇာဏီ ဖြေကြားသကဲ့သို့ ဖြေကြားသော ဝိမာန်ထွင်အကြောင်းရှိ  
 သော ဣတ္ထိဝိမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။ ။

(၃၄) မဟာနူဘာဝေ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်ထီး  
 တို့၊ သင်သည်၊ ဝတ္ထေန၊ အဆင်း၏ ပြည့်စုံခြင်းဖြင့်၊ ဒဗ္ဗထမာနာ၊ အလွန်ထွန်း  
 ပလောက်၊ ယသသာစ၊ အခြံအရံဖြင့်လည်း၊ ယသသိနိ၊ များမြတ်သော အ  
 ခြံအရံရှိသည်ဖြစ်၍၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ တာဝတိံသေ၊ တာဝတိံသာ  
 တံ၌ဖြစ်ကုန်သော၊ ဒေဝေ၊ နတ်တို့ကို၊ ဝတ္ထေန၊ အရောင်အဆင်းဖြင့်၊ အတိ  
 ရောစသိ၊ အလွန်တင့်တယ်၏။ မဟာနူဘာဝေ၊ ကြီးသော တန်ခိုးအာနု  
 ဘော်ရှိသော၊ ဒေဝီ၊ နတ်ထီး၊ ဣတော၊ ဤနေ့မှာ၊ ပုဗ္ဗေ၊ ငှေးကာလ၌၊ တဝ၊ သင်  
 အား၊ ဒသနံ၊ မြင်ခြင်းကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤယခုမြင်ခြင်း  
 သည်၊ ပဗ္ဗမဒသနံ၊ ငှေးဦးစွာ မြင်ခြင်းတည်း၊ တံ၊ သင်သည်၊ ကသ္မာကာ  
 ယာ၊ အဘယ်နတ်ပြည်မှာ၊ အာဂမ္မ၊ လာထတ်၍၊ မမံ၊ အကျွန်ုပ်ကို၊ နာမေန၊  
 တဒ္ဓါဟူသော အမည်ဖြင့်၊ တာသသေခူခေါ၊ ဆိုသနည်း၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊  
 တဒ္ဓါကမေး၏။ တဒ္ဓေ၊ အရှင်မသုဘဒ္ဓါ၊ အဟံ၊ အကျွန်ုပ်သည်၊ ပုဗ္ဗေ၊ ငှေးဘဝ၌  
 မာနုသကေတဝေ၊ လှေခုံ၌၊ သုဘဒ္ဓါ၊ သုဘဒ္ဓါအမည်ရှိသည့်၊ အာသိံ၊ ဖြစ်ခဲ့  
 ဘူး၏။ တေ၊ သင်နှင့်၊ သဟဘရိယာစ၊ တူသောလင်ရှိသော မယားသည်  
 လည်း၊ အာသိံ၊ ဖြစ်ခဲ့ဘူး၏။ တေ၊ သင်၏။ ကနိဗ္ဗိကာ၊ အလယ်ဖြစ်သော၊ ဘဂိ  
 နိဝ၊ ညီမသည်လည်း၊ အာသိံ၊ ဖြစ်ခဲ့ဘူး၏။ သာဟံ၊ ထိုအကျွန်ုပ်သည်  
 ကာယသ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ တထော၊ ထိုလူ၏အ  
 ဖြစ်မှာ၊ ဝိပ္ပဗုဒ္ဓာ၊ လွတ်ကင်းသည်ဖြစ်၍၊ စုတာ၊ သေလွန်သည်ရှိသော်၊ နိဗ္ဗာ  
 နရတိနံ၊ နိဗ္ဗာနရတိ နတ်တံ၌ဖြစ်ကုန်သော၊ ဒေဝါနံ၊ နတ်တို့၏၊ သဟဗျတံ၊  
 အပေါင်းအဖော်၏အဖြစ်၌၊ ဥပပန္နာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်၏။ ဣတိ၊ ဤသို့၊  
 ဗျာကာသိ၊ ဖြေကြား၏။ သုဘဒ္ဓေ၊ အရှင်မသုဘဒ္ဓါ၊ ယေသံဒေဝါနံ၊ အ  
 ကြင်နိဗ္ဗာနရတိနတ်တို့၏၊ အန္တရေ၊ အလယ်၌၊ တံ၊ သင်သည်၊ အတ္ထနော၊ မိမိ

၏၊ ဇာတိ အဖြစ်ကို၊ နေ၊ အကျွန်ုပ်တို့အား၊ အင်္ဂုတ္တယသိ၊ ကြားခဲ့၏၊ ဗဟု  
 ဣကတဇ္ဇာတာ၊ များစွာပြုအပ်သော ကုသိုလ်ကံရှိကုန်သော၊ ပါဏိနော၊  
 ဝတ္ထုဝါတို့သည်၊ တေဒေဝေ၊ ထိုဒိဗ္ဗာနရတိနတ်တို့သို့၊ ယန္တိ၊ ပုဒိုသန္ဓေ၏အ  
 စွမ်းဖြင့် ရောက်ကုန်၏။ အထ၊ ထိုသို့များစွာသော ကုသိုလ်ကံရှိကုန်  
 သောသူတို့သည်သာ ရောက်ကုန်ရာသည်ဖြစ်လျက်၊ တံ၊ သင်သည်၊ ကေ  
 နာဇ္ဇောန၊ အတယ်သို့သောအကြောင်းကြောင့်၊ ကေနဝါ၊ အတယ်သူသည်  
 မူလည်း၊ အနုသာသိတာ၊ ဆုံးမအပ်သည်၊ ဟုတ္တာ၊ ဖြစ်၍၊ ကဒိသေန၊ အတယ်  
 သို့သော သဘောရှိသော၊ ဒါနေနေဝ၊ အလှူပေးခြင်းဖြင့် လည်းကောင်း၊  
 သုဗ္ဗတေနဝေ၊ ကောင်းသောအကျင့်ဖြင့် လည်းကောင်း၊ ယသသိနိ၊ အ  
 ခြံအရံနှင့်ပြည့်စုံသည်၊ အသိ၊ ဖြစ်သနည်း။ သုဘဇ္ဈေ၊ သုဘဒ္ဓါ အမည်  
 ရှိသော၊ ဒေဝတေ၊ နတ်သမီး၊ တံ၊ သင်သည်၊ ယေသံ၊ အကြင်ဒိဗ္ဗာနရတိ  
 နတ်တို့၏၊ အန္တရေ၊ အထပ်၌၊ တေ၊ ဒိသံ၊ ဤသို့သဘောရှိသောစည်းစိမ်ချင်း  
 သာသို့၊ ပတ္တာ၊ ရောက်အပ်သည်ဖြစ်၍၊ ဝိသေသံ၊ ထူးသည်၏ အဖြစ်ကို၊  
 အဇ္ဈဂါ၊ မလေ၏၊ ဣဒံ၊ ဤအကျိုးသည်၊ ကိဿကမ္ပဿ၊ အတယ်ကဲ့  
 သို့သောကုသိုလ်ကံ၏၊ ဖံလံ၊ အကျိုးနည်း၊ ပုန္နိတာ၊ ကျွန်ုပ်မေးအပ်သော၊  
 တံ၊ သင်သည်၊ မေ၊ အကျွန်ုပ်အား၊ အာပိက္ခ၊ ကြားလော့၊ မဟာနုဘာဝေ၊  
 ကြီးသောဘန်နိုး အာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သမီး၊ အဟံ၊ အကျွန်ုပ်သည်၊  
 ပုဇေ၊ ရှေးဘဝ၌၊ ပသန္နာ၊ သဒ္ဓါယုံကြည်သောပိတ်နှလုံးရှိသည်ဖြစ်၍၊ သကေ  
 ဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏိဟိ၊ လက်တို့ဖြင့်၊ ဒက္ခိတေယျဿ၊ မြတ်  
 သောအလှူကိုခံခြင်းငှါထိုက်သော၊ သံစာဿ၊ သံစာတော်အား၊ အဇ္ဈဝ  
 ပိဏ္ဍုပါတာနိ၊ ရှစ်ပါးစာလှူအပ်သော ဆွမ်းဟုဆိုအပ်ကုန်သော၊ ဒါနံ၊ လှူ  
 ဘွယ်ဝတ္ထုကို၊ ယံအဒံ၊ အကြင်ပေးလှူခဲ့ဘူး၏။ မဟာနုဘာဝေ၊ ကြီး  
 သောဘန်နိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သမီး၊ တေန၊ ထိုသို့သောကုသိုလ်  
 ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တေ၊ ဒိသော၊ ဤသို့သဘောရှိသော၊ ဝတ္ထော၊  
 အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏။ (ပ)။ တေန၊ ထိုသို့သောကုသိုလ်ကံ  
 ကြောင့် မေ၊ အကျွန်ုပ်၏၊ ဝတ္ထော၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိ  
 သာ၊ ခပ်လိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းဝစေနိုင်၏။  
 ဣ၊ ဤသို့၊ ဗျာကာသိ၊ ဖြေကြား၏။ သုဘဇ္ဈေ၊ သုဘဒ္ဓါအမည်ရှိသော၊  
 ဒေဝတေ၊ နတ်သမီး၊ အဟံ၊ အကျွန်ုပ်သည်၊ ပုဇေ၊ ရှေးဘဝ၌၊ ပသန္နာ၊ ယုံ  
 ကြည်သောပိတ်ရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊ သကေဟိပါဏိဟိ၊ မိမိလက်တို့ဖြင့်၊  
 တေယာ၊ သင်ထက်၊ ဗဟုတရေ၊ အထူးသဖြင့် များကုသော၊ သဗ္ဗတေ၊

☞

ကိယံ နှုတ်နှုတ်သုံးပါးတို့ကိုစောင့်သုံးကုန်သော၊ ဗြဟ္မစရိယေ၊ မြတ်သော  
 အကျင့်ရှိကုန်သော။ တိက္ခာ၊ ရဟန်းတို့ကို၊ အနုမာနေန၊ ဆွမ်းအဖျော်ဖြင့်၊  
 စာပွေထိ၊ ရောင်ရဲစေခဲ့ဘူး၏။ အပတံ၊ အကျွန်ုပ်သည်၊ တယော၊ သင့်ထက်၊  
 ဗဟုတရံ၊ အထူးသဖြင့်များစွာ၊ ဒတ္တာ၊ ပေးလှူပါလျက်၊ ဟိနကာယူပဂါ၊  
 ယုတ်ညံ့သောတာဝတိံ သာနတ်တို့၏ နေရာ၌ဖြစ်လာရ၏။ ကထံ၊ အဘယ်  
 သို့သောကုသိုလ်ကံအကြောင်းကြောင့်၊ တံ၊ သင်သည်၊ အပ္ပတရံ၊ အထူးသ  
 ဖြင့်အားနည်းစွာ၊ ဒတ္တာ၊ ပေးလှူသည်ဖြစ်လျက်၊ ဝိသေသံ၊ ထူးမြတ်သည်၏  
 အဖြစ်ကို၊ ဝိပုလံ၊ ပြန်ပြောသော စည်းစိမ်ချမ်းသာ ခိုသောသူ၏အဖြစ်ကို၊  
 အဏ္ဏဂါ၊ ရထေသနည်း၊ သုဘဒ္ဓေ၊ သုဘဒ္ဓါအမည်ရှိသော၊ ဒေဝတေ၊ နတ်ထီး၊  
 ဣဒံပထံ၊ ဤအကျိုးသည်၊ ကိဿကမ္ပဿ၊ အဘယ်သို့သောကုသိုလ်ကံ၏၊  
 ပထံ၊ အကျိုးနည်း၊ ပုစ္ဆိတာ၊ မေးအပ်သော၊ တံ၊ သင်သည်၊ မေ၊ အကျွန်ုပ်  
 အား၊ အာစိက္ခ၊ ဖြေကြားလေဘု၊ ဘဒ္ဓေ၊ အရှင်ဘဒ္ဓါ၊ ပုရေ၊ ရှေးဘဝ၌၊  
 မနေဘာဘိနိယော၊ နှုတ်ကုသိုလ်ပွားစေတတ်သော၊ ရေဝတော၊ ရေဝတအမည်  
 ရှိသော၊ တိက္ခာ၊ ရဟန်းသည်၊ မေ၊ အကျွန်ုပ်၏၊ သန္တိဇ္ဇော၊ မြင်ဘူးသောအဆွေ  
 ခင်ပွန်းသည်၊ အဟု၊ ဖြစ်ခဲ့ဘူး၏။ အပတံ၊ အကျွန်ုပ်သည်၊ အတ္တနာ၊ မိမိသည်၊  
 အဋ္ဌမံ၊ ရှစ်ယောက် ဖြောက်သော၊ ရေဝတံ၊ ရေဝတအမည်ရှိသော၊ ထံ  
 တိက္ခာ၊ ထိုရဟန်းကို၊ ဘတ္တေန၊ ဆွမ်းဖြင့်၊ နိမန္တေထိ၊ ပင့်တိတ်ခဲ့ဘူး၏။  
 ဘဒ္ဓေ၊ အရှင်မဘဒ္ဓါ၊ မေ၊ အကျွန်ုပ်၏၊ အတ္တပုရက္ခာရေ၊ အစီးအပွားကိုရှေး  
 ရှသော၊ သေရေဝတော၊ ထိုအရှင်ရေဝတသည်၊ မံ၊ အကျွန်ုပ်ကို၊ အနုကမ္ပာ  
 ယ၊ ငြိုးမြောက်ခြင်းငှါ၊ သုဘဒ္ဓေ၊ သုဘဒ္ဓါ၊ ထံ၊ ထိုအလှူဒါနကို၊ သံဇော၊ သံဇာ  
 တော်အား၊ ဒေဟိ၊ ပေးလှူလေဘု၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ အပတံ၊ အကျွန်ုပ်  
 သည်၊ တဿ၊ ထိုအရှင်ရေဝတ၏၊ ဝစနံ၊ စကားကို၊ အကရိ၊ လိုက်နာခဲ့ဘူး  
 ၏။ ဘဒ္ဓေ၊ အရှင်ဘဒ္ဓါ၊ အပ္ပမေပေယျ၊ မနိုင်ယှဉ်အပ်သောဂုဏ်ရှိသော  
 ကောင်းမှုတို့၏ မနိုင်ရှဉ်အပ်သော အကျိုးကိုလည်းပြီးစေတတ်သောသံ  
 ဇာထေဝံ၌၊ ပတိဋ္ဌိတာ၊ တည်စေတတ်သော၊ သံဇာဂတာ၊ သံဇာတော်သို့  
 ရောက်သော၊ သာဒက္ခိတာ၊ ထိုအလှူသည်၊ မဟပ္ပဿ၊ အကျိုးကြီးမြတ်  
 သည်၊ ဟောတိ၊ ဖြစ်၏။ တဿ၊ သင်သည်၊ ပုဂ္ဂလေ၊ ပုဂ္ဂိုလ်အား။ ဒိန္နံ၊ ပေး  
 လှူအပ်၏။ တဝ၊ သင်၏၊ ထံဒါနံ၊ ထိုပုဂ္ဂိုလ်သို့ရောက်သော အလှူသည်၊ မဟပ္ပ  
 လံ၊ အကျိုးကြီးမြတ်သည်၊ နဟောတိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊ ကထေထိ၊ ပြော  
 ဆို၏။ သုဘဒ္ဓါ၊ အရှင်မသုဘဒ္ဓါ၊ သံဇော၊ သံဇာတော်အား၊ ဒိန္နံ၊ ပေးလှူ  
 ကြောင်းဖြစ်သောဒါန ကုသိုလ်ကံသည်၊ မဟပ္ပလံ၊ အကျိုးကြီးမြတ်၏။ ဣ

တိ၊ ဤသို့၊ ဣဒါနေဝ၊ ယခုအခါ၌သာလျှင်၊ အဟံ၊ အကျွန်ုပ်သည်၊ ဇာနာမိ၊ ဝိ  
 ၏၊ သုဘဓွေး၊ အရှင်မသုဘဓွါ၊ သာဟံ၊ ထိုအကျွန်ုပ်သည်၊ မနုဿတ္တံ၊ လူ၏အ  
 ဖြစ်သို့၊ ဂတ္တံ၊ ရောက်သည်ရှိသော်၊ ဝဒညူ၊ အလှူခံပုဂ္ဂိုလ်တို့၏အခြင်းအ  
 ရာကိုသိသည်၊ ဝိတမန္တရာ၊ ကင်းသောမန္တရ်ရှိသည်၊ အပ္ပမတ္တာ၊ မမေ့မ  
 ထော့သည်၊ ဟုတ္တာဖြစ်၍၊ သံစော၊ သံဃာတော်အား၊ ဒါနာနိ၊ လှူငွယ်  
 ဝတ္ထုတို့ကို၊ ဒဿာမိ၊ ပေးလှူခဲ့အံ့၊ ဘဓွေးဘဓွါ၊ ယာဒေဝတာ၊ အကြင်  
 နတ်သို့၊ တယာ၊ သင်နှင့်၊ သဟ၊ တကွ၊ မန္တယတေ၊ ပြောဆိုကြ၏၊  
 သဗ္ဗေ၊ အလုံးစုံကုန်သော၊ တာဝတိံသေ၊ တာဝတိံသာနတ်ရွာသုဂတိထုံ၌  
 ဖြစ်ကုန်သော၊ ဒေဝေ၊ နတ်တို့ကို၊ ဝဇ္ဇေန္တန၊ အရောင်အဆင်းဖြင့်၊ အတိရော  
 စသိ၊ အလှူခံသည်းတင့်တယ်၏၊ သောဒေဝတာ၊ ထိုနတ်သို့၊ ကာ၊ အ  
 တယ်မည်သောနတ်သို့၊ နည်း၊ ဒေဝိန္ဒ၊ နတ်တို့ကိုအပိုးရသောသိကြားမင်း၊  
 သာဒေဝတာ၊ ထိုနတ်သို့၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ မနုဿကောဘဝေ၊ လူတို့၏  
 ဥပ္ပာဖြစ်သောထုံ၌၊ မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ မေ၊  
 ကျွန်တော်မ၏၊ သဟဘရိယာစ၊ လင်တူဖြစ်ဘူးသောမယားသည်လည်း၊  
 အာသိ၊ ဖြစ်ဘူး၏၊ ကနိဋ္ဌိကာ၊ အလယ်ဖြစ်သော၊ တဂိနိစ၊ ညီမသည်လည်း၊  
 အာသိ၊ ဖြစ်ခဲ့ဘူး၏၊ ဒေဝိန္ဒ၊ နတ်တို့ကိုအပိုးရသောသိကြားမင်း၊ သံစော၊ သံ  
 ဃာတော်အား၊ ဒါနာနိ၊ လှူငွယ်ဝတ္ထုတို့ကို၊ ဒတ္တာန၊ ပေးလှူခြင်းကြောင့်  
 ကတပုညတာ၊ ပြုအပ်ပြီးသောကောင်းမှုရှိသော၊ သာ၊ ထိုနတ်သို့၊ ဝိ  
 ရောစသိ၊ တင့်တယ်၏၊ ဘဓွေးဘဓွါ၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ တေ၊ သင်၏၊ တဂိ  
 နိ၊ ညီမသည်၊ အပ္ပမေသု၊ နှိုင်းဟူ၍ခြင်း၌မထတ်နှိုင်းသောဂုဏ်ကျေးဇူးမိ  
 မိ၌ပြုအပ်သော ကောင်းမှုတို့၏ အကျိုးထည်းရှိသော၊ သံစာသိ၊ သံဃာ  
 တော်၌၊ ဒက္ခိတံ၊ အလှူကိုယ်ယသွားအကြင်ကြောင့်၊ ပတိဋ္ဌာပေသိ၊ တည်  
 စေ၏၊ တသ္မာ၊ ထိုကြောင့်၊ ဓမ္မေန၊ ဝေဿကံပတ်သော အကြောင်းဖြင့်၊ တ  
 ယာ၊ သင်ထက်၊ ဝိရောစသိ၊ တင့်တယ်၏၊ ဘဓွေးဘဓွါ၊ ဟိ၊ ထိုစကား  
 သင့်စွာ၊ ယတ္ထ၊ အကြင်အလှူခံပုဂ္ဂိုလ်အား၊ ဒိန္နံ၊ ပေးလှူကြောင်းဖြစ်သောဒါန  
 ကုသိုလ်ကံသည်၊ မဟပ္ပလံ၊ ကြီးမြတ်သောအကျိုးရှိသည်၊ ဟောတိ၊ ဖြစ်၏၊  
 သံဝိဘာဂဿ၊ ပေးကမ်းဝေသာန်ခြင်းတည်းဟူသော ဒါနကုသိုလ်ကံ၏၊ ဝိ  
 ပါကံ၊ အကျိုးကို၊ ဂိဇ္ဈကုသုသိ၊ ဂိဇ္ဈကုသု အမည်ရှိသော၊ ပဗ္ဗတေ၊ တောင်၌၊  
 ဝသန္တော၊ သီတင်းသုံးနေထိုင်မှုသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားကို၊ မယာ၊ ငါ  
 သည်၊ ပုစ္ဆိတော၊ မေးအပ်ပြီ၊ ဘန္တေ၊ ထုန်းတော်ကြီးသော မြတ်စွာဘု  
 ရား၊ ယဇမာနာနံ၊ ပေးလှူကုန်သော၊ မနုဿာနံ၊ လူတို့၏၊ ဩပဇိကံ၊ မိန့်ခွာအစ

ရှိသောဥပဓိလျှင်အကျိုးရှိသော၊ ပုညံ၊ ကောင်းမှုကို၊ ကရောန္တာနံ၊ ပြုကုန်သော  
 ပုညပေက္ခာနံ၊ ကောင်းမှု၏အကျိုးကိုအလိုရှိကုန်သော၊ ပါဏိနံ၊ သတ္တဝါတို့  
 ၏၊ ကတ္ထု၊ အဘယ်သို့သော အလှူခံပုဂ္ဂိုလ်အား၊ ဗိန္နံ၊ ပေးလှူကြောင်းဖြစ်  
 သောအလှူသည်၊ မဟပ္ပလံ၊ အကျိုးကြီးမြတ်သည်၊ ဟောတိ၊ ဖြစ်သနည်း၊  
 ဣတိ၊ ဤသို့၊ မယာ၊ ငါသည်၊ ပုစ္ဆိတော၊ မေးအပ်ပြီ၊ ။ စာဓွေ၊ စာဒွါ၊ ယတ္ထု၊  
 အကြင်အလှူခံပုဂ္ဂိုလ်အား၊ ဗိန္နံ၊ ပေးလှူကြောင်းဖြစ်သောကုသိုလ်ကံသည်၊  
 မဟပ္ပလံ၊ ကြီးမြတ်သော အကျိုးရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သံဝိဘာဂဿ၊  
 ပေးကမ်း ဝေဘန်ခြင်း တည်းဟူသော ဒါနကုသိုလ်ကံ၏၊ တံဝိပါကံ၊ ထို  
 အကျိုးကို၊ သကံ၊ သတ္တဝါတို့၏ ဥစ္စာဖြစ်သော၊ ကမ္မဗလံ၊ ကံကံ၏အကျိုး  
 နှစ်ပါးကို၊ ဇာနံဇာနန္တော၊ သိတော်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာ သုရားသည်၊  
 မေ၊ ငါ့အား၊ ဝိယာကာသိ၊ ဖြေကြားတော်မူပြီ၊ ။ မဟာရာဇ၊ မင်းမြတ်၊  
 ဗရိပန္နာ၊ ဗိုလ်ကိုရခြင်းပျါကုန်ဆဲဖြစ်ကုန်သော၊ စတ္တာရောစ၊ လေးယောက်  
 သောပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဗလေ၊ ဗိုလ်နှင့်၊ ဌိတာ၊ တည်ကုန်သော၊  
 စတ္တာရောစ၊ လေးယောက်ကုန်သော ပုဂ္ဂိုလ်တို့လည်းကောင်း၊ သန္တိ၊ ရှိ  
 ကုန်၏၊ ဒေသဇေသောသံစော၊ ဤရှစ်ယောက်ကုန်သောပုဂ္ဂိုလ်တို့၏အပေါင်း  
 ဖြစ်သောသံစာသည်၊ ဥဇာဘူဘော၊ ဖြောင့်သောအဖြစ်သို့ရောက်၏၊ စညာ  
 သိသဿမာဟိတော၊ အရိယာတို့၏ဥစ္စာဖြစ်သောစညာသိသနှင့်ပြည့်စုံ၏၊  
 မဟာရာဇ၊ မင်းမြတ်၊ ယဇမာနာနံ၊ ပေးလှူကုန်သော၊ မနုဿာနံ၊ လူတို့၏၊  
 ဩပဓိကံ၊ ခန္ဓာအစရှိသော ဥပဓိကို ပြုပြင်တတ်သော သဘော ရှိသော၊  
 ပုညံ၊ ကောင်းမှုကို၊ ကရောန္တာနံ၊ ပြုကုန်သော၊ ပုညပေက္ခာနံ၊ ကောင်းမှု၏  
 အကျိုးကို အလိုရှိကုန်သော၊ ပါဏိနံ၊ သတ္တဝါတို့၏၊ သံစော၊ သံစာအား၊  
 ဗိန္နံ၊ ပေးလှူကြောင်းဖြစ်သော ဒါနကုသိုလ်ကံသည်၊ မဟပ္ပလံ၊ အကျိုးကြီး  
 မြတ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ဝိယာကာသိ၊ ဖြေကြားတော်မူပြီ၊ ။  
 စာဓွေ၊ စာဒွါ၊ ဇေယောဟိဇေယောဝေသံစော၊ ထိုသံစာတော်သည်သာလျှင်၊  
 ဝိပုဇေ၊ မိမိနှင့်ပြုအပ်သော ကောင်းမှုတို့၏ပြန်ပြောသောအကျိုးကိုဖြစ်စေ  
 တတ်၏၊ မဟဂ္ဂတော၊ ဂုဏ်ကျေးဇူးတို့ဖြင့် မြင့်မြတ်သည်၏ အဖြစ်သို့  
 ရောက်၏၊ ဒေသဇေသောသံစော၊ ထိုသံစာတော်သည်၊ ဥဒမိ၊ ရေ၏တည်ရာ  
 ဖြစ်သော၊ သာဂရော၊ သရဒ္ဓနာသည်၊ ဥဒကတော၊ ရေအားဖြင့်၊ အပ္ပမေ  
 ယျာဣာ၊ ရေတွက်ခြင်းငှါ မတတ်နိုင်သကဲ့သို့၊ သဂုဏတော၊ မိမိ၏ဂုဏ်  
 ဖြင့်၊ အပ္ပမေယျော၊ ရေတွက်ခြင်းငှါ မတတ်နိုင်၊ သေဋ္ဌာ၊ မြတ်ကုန်သော၊  
 နုရဗီရသံဝကော၊ လူတို့နှင့်ဝိရိယနှင့်ပြည့်စုံတော်မူသော မြတ်စွာသုရား



၏ဘပည့်သား ဖြစ်ကုန်သော၊ ပဘာကံရာ၊ သတ္တဝါတို့အားပညာတည်းဟူ  
 သောအလင်းကိုပြုတတ်ကုန်သော၊ ဇေတဝိဇေတဝေပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်  
 တို့သည်သာလျှင်၊ တထံ၊ မဘောက်မပြန်မှန်သော၊ ဓမ္မံ၊ တရားကို၊ ဥဒ္ဓိ၊ သန္တိ၊  
 ဟောကုန်၏၊ ဘဒ္ဒေ၊ တဒ္ဓါ၊ ယေ၊ အကြင်သူတို့သည်၊ သံဃံ၊ သံဃာ  
 တော်တို့၊ ဥဒ္ဓိ၊ သ၊ ရည်မှတ်ကုန်၍၊ ဓါနံ၊ အလှူကို၊ ဒေန္တိ၊ ပေးလှူကုန်၏၊ တေ  
 သံ၊ ထိုသူတို့အား၊ သုဒိန္နံ၊ ကောင်းသောပေးလှူခြင်းသည်၊ သုဟုတံ၊ ကောင်း  
 သောဆောင်ပို့ခြင်းသည်၊ သုယိဋ္ဌံ၊ ကောင်းသောပူဇော်ခြင်းသည်၊ ဟောတိ၊  
 ဖြစ်၏၊ သံဃဂတာ၊ သံဃာတော်သို့ရောက်သော၊ ပတိဋ္ဌိတာ၊ သံဃာတော်  
 စွဲတည်သော၊ သာဒက္ခိတာ၊ ထိုအလှူသည်၊ မဟပ္ပလော၊ အကျိုးကြီးမြတ်  
 သည်၊ လောကဝိဒုဟိ၊ လောကသုံးပါးကို သိတော်မူကုန်သော မြတ်စွာဘု  
 ရားတို့သည်၊ ဝဇ္ဇိတာ၊ ခြီးမွမ်း တော်မူအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘဒ္ဒေ၊  
 တဒ္ဓါ၊ လောကေ၊ သတ္တလောက၌၊ ယေ၊ အကြင်သူတို့သည်၊ ဝေဒဇာတာ၊  
 ဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ တောဒိသံ၊ ဤသို့သောသို့သော  
 သံဃာတော်တို့ရည်မှတ်၍ မိမိသည်ပြုအပ်သောဒါနကုသိုလ်ကံကို၊ အနုဿ  
 ရန္တော၊ အဘန်ကလဲလဲအောက်မေ့ကုန်လျက်၊ ဝိစရန္တိ၊ သွားလာထွဋ်ထည်  
 ကုန်၏၊ တေ၊ ထိုသူတို့သည်၊ သမူလံ၊ အဝိဇ္ဇာဝိစိကိစ္ဆာဘောက်ပြန်ခြင်းအစ  
 ရှိကုန်သော အကြောင်းရင်းတို့နှင့် ထက္ခဖြစ်ကုန်သော၊ မစ္ဆေရမလံ၊ မပေး  
 မလှူရက်မိမိဥစ္စာကိုဖုန်းကွယ်လျှို့ဝှက်ခြင်းလက္ခဏာရှိသောမစ္ဆေရတည်း  
 ဟူသောအညစ်အကြေးကို၊ ဝိနေယျ၊ ပယ်ဖြောက်ကုန်၍၊ အနိန္ဒိတာ၊ ပညာ  
 ရှိသူတော်ကောင်းတို့သည်မကဲ့ရဲ့အပ်ကုန်သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ သဝ္ဂံ၊  
 နတ်ပြည်ဖြစ်သော အသက်ရှည်ခြင်းအစရှိသော ဆယ်ပါး ကုန်သောအ  
 ကြောင်းတို့ဖြင့်ကောင်းမြတ်ရာဖြစ်သော၊ ဣနံ၊ နတ်ပြည်အရပ်သို့၊ ဥပေန္တိ၊  
 ကပ်ရကုန်၏၊ ဣတိ၊ ဤသည်လျှင်အပြီးတည်း၊ ဘဒ္ဓံ၊ ခြောက်ခုမြောက်  
 သော၊ ဒဒ္ဓသပိမာနဝတ္ထု၊ အလွန်ထွန်းပသောဝိမာန်လျှင် အကြောင်းရှိသော  
 ဝတ္ထုသည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၃၅) ဟသသိနိ၊ များသောအခြံအရံရှိသော၊ ဒေဝိ၊ နတ်ထို့၊ အဟံ၊ ငါ  
 သည်၊ ပလိကရဇတဟောမဇာသစ္စန္တံ၊ ဖလ်ကျောက်တို့ဖြင့် ပြုအပ်သောနံရံ  
 ရှေ့ငွေ တို့ဖြင့်ပြီးသော ကွန်ယက်ရှိသော၊ ဝိဝိဇေဝိကြံတလံ၊ အထူးထူး  
 သောအဆင်ဆန်းကြယ်သောနေရာရှိသောအပြင်တလင်းနှင့်ပြည့်စုံသော  
 သုရမ္မံ၊ အလွန်နှလုံးမွေ့လျော် ဖျော်ဘွယ်ရှိသော၊ ဗျမ္ဗိ၊ နတ်တို့၏နေရာဖြစ်  
 သော၊ နိဋ္ဌိတံ၊ ကုသိုလ်ကံ သည်ဖန်ဆင်းအပ်သော၊ တောရဏုပန္နံ၊ ရတနာ

ခုနစ်ပါးတို့ဖြင့်ပြီးသော ဆန်းကြယ်သော တုရိုင်းတိုင်းနှင့်ပြည့်စုံသော၊ ရုစ  
 ကုပကိဏ္ဍိ၊ ရွှေထဲတို့ဖြင့်ဖြိုခွဲသော၊ သုဘံ၊ ထင်ထင်သော၊ တဝ၊ သင်၏။  
 ဣဒံဝိမာနံ၊ ဤဝိမာန်ကို၊ အဒ္ဓုဝံ၊ မြင်၏။ ယသသသိဒ္ဓိ၊ များမြတ်သော အ  
 ခြံအရံရှိသော၊ ဒေဝီ၊ နတ်ထီး၊ တဝ၊ သင်၏။ ဣဒံဝိမာနံ၊ ဤဝိမာန်သည်၊  
 နထော၊ ကောင်းကင်၌၊ သုရိယောဣဝ၊ နေထုထင်ကဲ့သို့၊ ဒသဒိသ၊ အရပ်  
 ဆယ်မျက်နှာတို့ကို၊ ဘာသတိစ၊ ထွန်းလင်းခြင်းကိုလည်းဖြစ်စေ၏။ သရ  
 ဒေ၊ သရဥတုကာလ၌၊ တမောနုဒေ၊ အရိက်ရှောင်ကိုယ်ပျောက်ကတ်သော၊  
 သဟသရံ၊ သိဣဝ၊ ရောင်ခြည်တထောင်ဆောင်သော နေမင်းကဲ့သို့၊ တ  
 ထာ၊ ထိုအတူ၊ ကပတိစ၊ ထွန်းပသည်လည်းဖြစ်၏။ ဇလံ၊ ဇလန္တော၊ ပြောင်  
 ပြောင်တောက်သော၊ ဝူမသိခေါဣဝ၊ မီးပုံကဲ့သို့၊ နဘပွေ၊ ကောင်းကင်ပြင်၌  
 တည်းဟူသော အဖျံ့ဖျံ့၊ နိဝေဒိသတိစ၊ ပြီးပြီးပြန်ထွက်သည်လည်းဖြစ်၏။  
 သထေရိတာဣဝ၊ လျှပ်စစ်နှုတ်ကဲ့သို့၊ နယနံ၊ မျက်စိကို၊ ရသတိဣဝ၊ မေ့စေသ  
 ကဲ့သို့လည်းဖြစ်၏။ ယသသသိဒ္ဓိ၊ များမြတ်သော အခြံအရံရှိသော၊ ဒေဝီ၊ နတ်  
 ထီး၊ အာကာသေ၊ ကောင်းကင်ပြင်၌၊ ဌိတံ၊ တည်သော၊ တဝ၊ သင်နတ်ထီး၏  
 ဣဒံဝိမာနံ၊ ဤဝိမာန်သည်၊ မနုဏ္ဍံ၊ နှစ်သက်မြတ်နိုးသူတို့ရှိသော၊ ဝိတာရရ  
 ဇသမ္ပတာဣဝ၊ သူဌ်၊ စောင်းမုရိုးစည်ခွက်ကွင်းထက်ချတ်ကြေးနင်းတို့၏၊  
 အသံတို့ဖြင့်မဆိုတ်မည့်သော အသံရှိ၏။ တဝ၊ သင်နတ်ထီး၏၊ ဣဒံဝိမာနံ၊ ဤ  
 ဝိမာန်သည်၊ ဣန္ဒဝုရံ၊ ထာ၊ သိကြားမင်း၏ သုဒဿနုဣန္ဒြိယကဲ့သို့၊ ဣန္ဒြိယနတ်သား  
 နတ်ထီးစည်းစိမ်ချမ်းသာတို့နှင့်ပြည့်စုံ၏။ ဣတ္ထိ၊ ဤသင်၏ ဝိမာန်၌၊ ပရမကု  
 မုဒုပ္ပဇာကုဝလယံ၊ ကြာပရမာကြာပုဏ္ဏရိက် ကုရုဒြာ၊ ကြာနိ ကြာညီစ  
 သောကြာမျိုးသည်လည်းကောင်း၊ ယောဓိကဂဏ္ဍိကာနောဇကာစ၊ ကြက်  
 တက်ခေါင်ရမ်းအနောဇာပန်းတို့သည်လည်းကောင်း၊ ကုသုမိတာ၊ ပွင့်သော  
 ပန်းရှိကုန်သော၊ သာလ္လာစ၊ အင်ကြင်းပင်တို့သည်လည်းကောင်း၊ ဝုပ္ပိတာ၊  
 ပွင့်ကုန်သော၊ အသောကာစ၊ မန်းသုံးပင်တို့သည်လည်းကောင်း၊ သန္တိ၊ ရှိ  
 ကုန်၏၊ တဝ၊ သင်၏။ ဣဒံဝိမာနံ၊ ဤဝိမာန်သည်၊ ဝိဝိဓရမဂ္ဂသုဂန္ဓသေဝိတံ၊  
 အထူးထူးကုန်သောမြတ်သော သစ်ပင်တို့၏ ထင်ထင်သော အနံ့တို့ဖြင့်ထုံ  
 အပ်၏။ ယသသသိဒ္ဓိ၊ များမြတ်သော အခြံအရံရှိသော၊ ဒေဝီ၊ နတ်ထီး၊ သဗ္ဗ  
 လထဗုဒ္ဓတုဇကာသံယုတ္တာ၊ ထင်ရှားပင်ထောင်ဝိနဲ့ပင်တုဇကာမည်သော သစ်  
 ပင်တို့နှင့်ယှဉ်သော၊ ကုသလသုဗုလ္လိတလတာဝလမ္ပိနိယံ၊ ထန်းအုန်းအစရှိ  
 ကုန်သော မြက်မျိုးတွဲရဲ့တွဲကုန်သော သန္တာနုကန္ဓယ်အစရှိကုန်သော  
 ကောင်းစွာပွင့်ကုန်သော နွယ်မျိုးတို့နှင့်၊ သံယုတ္တာ၊ ယှဉ်သော၊ မဏိဇာလ



သဒိသာ၊ ဖြညောင်နှင့်တူသောစိမ်းညိုသောအရောင်ရှိသော၊ ရမ္မာ၊ နှလုံးမွှေ  
 လျော်ပျော်ဝတ္ထုရှိသော၊ ပေါက္ခရဏီ၊ ရေကန်သည်၊ တေးသင်္ဃီ၊ ဥပဋ္ဌိတာ၊  
 ဗိမာန်၏အနီး၌တည်၏။ ၊ ဝပ္ပံ၊ စာတာ၊ ပွင့်တတ်သောအမျိုးဖြစ်ကုန်သော  
 ဥဒကရူဟာ၊ ရေ၌ရောက်ကုန်သော၊ ယေရုက္ခာစ၊ အကြင်ပဒုမာကြာအစရှိ  
 ကုန်သော၊ ပန်းပင်တို့သည်လည်းကောင်း၊ ထာဝစာ၊ ကြည်းကုန်း၌ရောက်ကုန်  
 သော၊ ယေရုက္ခာစ၊ အကြင်ကြက်ဟင်းအစရှိကုန်သော သစ်ပင်တို့သည်  
 ထည်းကောင်း၊ သန္တိ၊ ရှိကုန်၏။ အညေ၊ ဆိုအပ်ခဲ့ပြီးသည်မှတစ်ပါးလည်း  
 ဖြစ်ကုန်သော၊ ဝပ္ပု၊ ပဂဗလုပဂါ၊ ပွင့်ခြင်းသီးခြင်းသို့ရောက်ကုန်သော၊ ယေ  
 ရုက္ခာစာတာစ၊ အကြင်သစ်ပင်မျိုးတို့သည်ထည်း၊ သန္တိ၊ ရှိကုန်၏။ မာနုဿ  
 ကာစ၊ လူပြည်၌ရောက်တတ်သည်ထည်းဖြစ်ကုန်သော၊ အမာနုဿကာစ၊  
 နတ်ပြည်၌သာရောက်တတ်သည်ထည်းဖြစ်ကုန်သော၊ ဗိဗ္ဗာ၊ ထွန်းပသော  
 အာနုဘာတိ၊ ရှိကုန်သော၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ တေရုက္ခာ၊ ထိုသစ်ပင်တို့  
 သည်ထည်းကောင်း၊ တုယံ၊ သင်္ဃီ၊ နိဝေသနမ္ပိ၊ နေရာဗိမာန်၏အနီး၌၊ စာ  
 တာ၊ ဖြစ်ကုန်၏။ အာဠာရပရမေ၊ နွားမျက်တောင်ကဲ့သို့ထူထပ်လျောက်  
 ပတ်သော မျက်တောင်ရှိသော၊ ဒေဝီ၊ နတ်သွီး၊ အယံဝိပါကော၊ ဤအကျိုး  
 သည်းကိလား၊ အဘယ်သို့သဘောရှိသော၊ သံယမဒမဿ၊ ကိုယ်နှုတ်နှလုံး  
 ကိုစောင့်သုံးခြင်း၊ ဣန္ဒြိယံ၊ ဆုံးမခြင်း၏၊ ဝိပါကော၊ အကျိုးနည်း၊ ဝိပဋ္ဌိတံ၊ အ  
 ကျိုးပေးခြင်းငှါ၊ အာရဇ္ဈန၊ အားထုတ်အပ်သော၊ ကေနကမ္မဗထေန၊ အဘယ်  
 သို့သောကံ၏အစွမ်းဖြင့်၊ တံ၊ သင်သည်၊ ဣမ၊ ဤတာဝတံ၊ သာနတ်ပြည်၌၊  
 ဥပပန္နာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်သည်။ အသိ၊ ဖြစ်သနည်း၊ ယထာ၊ အကြင်သို့  
 သောကံကြောင့်ထည်း၊ တေးသင်သည်၊ ဣဒံဗိမာနံ၊ ဤဗိမာန်ကို၊ အဓိဂတံ၊  
 ရအပ်၏။ တံကမ္ပံ၊ ထိုကံကို၊ အနုရူပံ၊ ငါမေးအပ်သောဝုစ္ဆာအားလျော်စွာ၊  
 အဝစာထိ၊ ဖြေဆိုလေ့၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ၊ ဘန္ဓေ၊ အရှင်ထုရား၊  
 ဟတာစ၊ အကြင်သို့သောသဘောကုသိုလ်ကံကြောင့်ထည်း၊ ကုဗ္ဗမယုရ  
 စင်္ဂေဝရသံစာစရိတံ၊ ကြီးကြောဥဒေါင်းစင်ယော်စသော ငှက်အပေါင်းတို့  
 ၏သွားလာရာဖြစ်သော၊ ဗိဗျုဝိလဝဟံ၊ သရာဇဝိဗ္ဗံ၊ နတ်၌ဖြစ်ကုန်သောရေ၌  
 ပေါ်၍သွားတတ်ကုန်သောဟင်းသာမင်းတို့၏ ကျင်ထင်ရာဖြစ်သော၊ ဗိဇ  
 ကာရဏ္ဍဝကောကိလောတိနာဒိတံ၊ ဥဩတပါးကုန်သောငှက်တို့သည်မည်  
 ထွန်းရာဖြစ်သော၊ ဣဒံဗိမာနံ၊ ဤဗိမာန်ကို၊ မေ၊ အကျွန်ုပ်သည်၊ အဓိဂတံ၊ ရ  
 အပ်၏။ သထာစ၊ အကြင်သို့သောကုသိုလ်ကံကြောင့်ထည်း၊ နာနာသန္တာန  
 ကဝုပ္ပရုက္ခဝိဝိဒေ၊ အထူးထူးသော သန္တာနကုဗ္ဗပန်းပင်တို့ဖြင့်ဆန်းကြယ်

☞



သောအခြင်းအရာအရဆံဝေးရှိသော၊ ပါဠိလိဇမ္ဗု အသောကဂုဏ္ဍဝန္တံ၊ သ  
 ခွတ်သပြေပန်းသုန် စသော ယစ်ပင်လည်းရှိသော၊ အုဒ်ဝိမာနံ၊ ဤဝိမာန်ကို၊ မေ  
 အက္ခန္တိဝိသုညံ၊ အဓိဂတံ၊ ရုအင်္ဂါ၊ တံကမ္ဘံ၊ ထိုကံကို၊ တေ၊ အရှင်ဘုရားအား  
 ပဒေဝဒယာမိ၊ ကြားပါအံ့၊ တံ၊ အရှင်ဘုရားသည်၊ သုဏ္ဍောဟိ၊ နာထေဝံမူ  
 လော၊ ဘန္တေ၊ အရှင်ဘုရား၊ မဂဓဝရပုရတ္ထိမေန၊ မြတ်သောမဂဓတိုင်း၌  
 အရှေ့အရပ်များ၌ အနိဗြိဋံ၊ နာဠကဂါမောနာမ၊ နာဠကအမည်ရှိသောရွာ  
 သည်၊ အတ္ထိ၊ ရှိ၏၊ တတ္ထ၊ ထိုရွာ၌၊ အဟံ၊ အက္ခန္တိဝိသုညံ၊ ပုရေ၊ ရှေးတဝ၌၊ သု  
 ကံ၊ သာ၊ ရွေးမသည်၊ အဘောထိ၊ ဖြစ်ခဲ့ဘူး၏၊ တတ္ထ၊ ထိုနာဠကအမည်ရှိ  
 သောရွာ၌၊ ပေသဝတီ၊ တိ၊ ပေသဝတီဟူ၍၊ မမံ၊ အက္ခန္တိဝိသုညံ၊ မနုဿာ၊ လူတို့  
 သည်၊ နာနိ၊ သု၊ ထိကြကုန်၏၊ ဘန္တေ၊ အရှင်ဘုရား၊ သာအဟံ၊ ထိုအ  
 က္ခန္တိဝိသုညံ၊ အပဓိကတ္ထဝဇ္ဇကုသလံ၊ အကျိုးအကြောင်း၌လိဋ္ဌာထေဝံမူ  
 သော၊ မြတ်စွာဘုရားကိုအရိုအသေပြုထက်သော၊ ဒေဝမနုဿပုဇိတံ၊ နတ်  
 လူအပေါင်းသည် ပူဇော်အပ်သော၊ မဟန္တံ၊ သီလအစရှိသောများမြတ်  
 သော ကျေးဇူး ရှိသော၊ နိဗ္ဗုတံ၊ ကိလေသာတို့မှ ငြိမ်းပြီးသော၊ အပ္ပ  
 မေယျံ၊ မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိသော၊ ဥပတိဿံ၊ ဥပတိဿအမည်  
 ရှိသော မထေရ်မြတ်ကို၊ ရုဒိဘမနာ၊ ဝမ်းမြောက်သောစိတ်ရှိသည်ဖြစ်၍၊  
 ကုသုမေဟိ၊ ရတနာဖြင့်ပြီးသော ပန်းတို့မှ တပါးကုန်သော ပန်းနံတို့ဖြင့်၊  
 အပ္ပန္နာကိရိ၊ ကြံဖြန့်ခဲ့ဘူး၏၊ ဘန္တေ၊ အရှင်ဘုရား၊ ပရမဂတိဂတံ၊  
 ဝိပါက်ကပ္ပဇရစ် အကြွင်းမရှိသောနိဗ္ဗာန်သို့ ရောက်သော၊ အန္တိမဒေဟ  
 ဓရံ၊ အဆုံးဖြစ်သော ကိုယ်ခန္ဓာကို ဆောင်သော၊ ဥဠာရံ၊ ပြန်ပြောကောင်း  
 မြတ်သောကျေးဇူးဂုဏ်နှင့်ပြည့်စုံသော၊ အုထိ၊ ရဟန်းကို၊ အပူဇေပိတ္တဝါ၊  
 ပူဇော်၍၊ အဟံ၊ အက္ခန္တိဝိသုညံ၊ မနုဿကံ၊ လူ၌ဖြစ်သော၊ သရဿယံ၊ ကိုယ်  
 ကို၊ ပဟာယ၊ စွန့်ရသည်ရှိသော်၊ တိဒ သာဂတာ၊ တာဝတိံသာနတ်၏အဖြစ်  
 သို့ရောက်သည်ဖြစ်၍၊ အုဓ၊ ဤနတ်ပြည်၌၊ ဣဒံ၊ ဝိမာန်ဟူသောအရပ်ကို၊ အ  
 ဝသာမိ၊ ထွင်းရိုး၍နေရ၏၊ အုတိ၊ ဤသည်လျှင် အပြီးတည်း၊ သတ္တမံ၊ ရနတ်  
 မြောက်သော၊ ပေသဝတီဝိမာနဝတ္ထု၊ ပေသဝတီအမည်ရှိသောနတ်သို့၏  
 ဝိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

(၃၆) ဝိဘဝတ္ထေ၊ ရွေးသောအရောင်ရှိသော အဝတ်ကိုဝတ်သော၊ ဝိတဓ  
 ဇေ၊ ဝိမာန်တံခါးခုထားတို့၌စိုက်ထောင်အပ်သောရွှေသောအဆင်းရှိသော၊  
 ဝိဘဝကံ၊ ရတုသိတေ၊ ရွှေသောအရောင် ရှိကုန်သောတန်ဆာတို့ဖြင့်တန်  
 ဆင်ဆင်အပ်သော ကုသိုလ်လည်းရှိသော၊ ဒေဝထေ၊ နတ်သို့၊ တံ၊ သင်

သည့်၊ ဝတ္ထုဟိ၊ ချောမွေ့ပြေပြစ်ကုန်သော၊ ဝိတန္တရာဟိ၊ ရွှေသောအဆင်း  
 ရှိကုန်သော ကိုယ်ဝတ်တို့ဖြင့်၊ အဝိဇ္ဇန္တာဝ၊ တန်ဆာမဆင်ဘဲပင်လျှင်၊ ရူပ  
 သမ္ပတ္တိယာ၊ အရောင်အဆင်း၏ ပြည့်စုံခြင်းဖြင့်လည်း၊ သောဘာထိ၊ တင့်  
 တယ်၏။ ကာကမ္မုကာယုရစရေ၊ ရွှေဖြင့်ပြီးသောလက်ကောက်ကိုလောင်း  
 သော၊ ကဉ္စနာဝေဇ္ဇဘူထိထေ၊ ရွှေဖြင့်ပြီးသောနားသွယ်ပန်းကို ပန်ဆင်ခြင်း  
 လည်းရှိသော၊ ဘောမဇာထကသဉ္စန္ဓေ၊ ရတနာချည်ဖြင့် ချုပ်အပ်ယောရွှေ  
 ဖြင့်ပြီးသောကွန်ယက်ဝယ်ဖြင့်ဖုံးထွန်းအပ်သော ကိုယ်လည်းရှိသော၊ နာနာ  
 ရတနမာလိနိ၊ ကိုယ်၌စွပ်အပ်ကုန်သောရတနာပန်းသွယ်တို့ဖြင့် အထူးထူး  
 သောရတနာပန်းလည်းရှိသော၊ ဒေဝတေ၊ နတ်ထီး၊ တံ၊ သင်သည့်၊ ကာ၊ အ  
 ဘယ်မည်သောနတ်၏အပေါင်း၌ အကျုံးဝင်သောနတ်ထီးနည်း၊ ဒေဝ  
 ကေ၊ နတ်ထီး၊ ဘဝ၊ သင်၏၊ သရိရေ၊ ကိုယ်၌၊ ရတနမာလာ၊ ရတနာပန်းကုန်း  
 တို့သည်၊ သောဝဏ္ဏမယာစ၊ သိင်္ဂီနိကံရွှေစင်ဖြင့်လည်း ပြီးကုန်၏၊ ထောဟိ  
 တင်္ဂမယာစ၊ ပဒုမာရင်ဂတ်စသော ပတ္တမြားနီဖြင့်လည်းပြီးကုန်၏၊ မုတ္တာမ  
 ယာစ၊ ပုလဲဖြင့် လည်းပြီးကုန်၏၊ ဝေဠုရိယမယာစ၊ ကျောက်မျက်ရွဲဖြင့်  
 လည်းပြီးကုန်၏၊ သာဝံလောဟိထင်္ဂါ၊ ပတ္တမြားနီနှင့်တကွကုန်သော၊ မသာ  
 ရဂလ္လာမယာစ၊ ပတ္တမြားပြောက်ဖြင့် လည်းပြီးကုန်၏၊ ပါရေပတက္ခိဟိ၊  
 ခို၏မျက်စိနှင့်တူကုန်သော ပတ္တမြားတို့ဖြင့် လည်းကောင်း၊ မဏိဟိစ၊ ဆို  
 အပ်ခဲ့ပြီးကုန်သော ပတ္တမြားတို့ဖြင့် လည်းကောင်း၊ စိတ္တတ၊ ဆန်းကြယ်  
 သော အဖြစ်ရှိကုန်၏။ ဝတ္ထု၊ ဤပန်းကုန်းတို့တွင်၊ ကောစိကောစိ၊ အချို့  
 အချို့သောပန်းကုန်းသည်၊ မယုရသုဿရော၊ ဥဒေါင်း၏အသံကဲ့သို့ကောင်း  
 သောအသံရှိ၏၊ အညော၊ တပါးသောပန်းကုန်းသည်၊ ဟံသဿရော၊ ဟင်း  
 သာ၏အသံနှင့်တူသောအသံရှိ၏။ ဇကော၊ အချို့သောပန်းကုန်းသည်၊ ကရ  
 ဝိကသုဿရော၊ ကာရဝိကံဌကံ၏အသံကဲ့သို့ကောင်းသော အသံရှိ၏၊ သုပ္ပ  
 ဝါဒိကံ၊ ကောင်းစွာတီးမှုတ်အပ်သော၊ ပဉ္စဂီကံ၊ ငါးပါးသော အင်္ဂါရှိသော၊  
 တုရိယံ၊ စည်မျိုးတို့၌၊ သရော၊ အသံကို၊ သုယုတိဣဝ၊ ကြားအပ်သကဲ့သို့  
 တေသံ၊ လိုပန်းကုန်းတို့၏၊ ဝဂ္ဂု၊ ရူပေါ၊ ချိုသော သဘောရှိသော၊ သရော၊ အ  
 သံကို၊ သုယုတိ၊ ကြားအပ်၏။ ကဉ္စနုဗိမ္မဝဇ္ဇော၊ ရွှေစင်နှင့်တူသောအ  
 ရောင်အဆင်းရှိသော၊ ဒေဝတေ၊ နတ်ထီး၊ ထေ၊ သင်၏၊ ရထောစ၊ လည်း  
 သည်သည်၊ သုဘော၊ ကောင်းမြတ်သည်၊ ဝဂ္ဂု၊ နှစ်သက်ခြင်းမြတ်နိုးခြင်း  
 ရှိသည်၊ ဟောဟိ၊ ဖြစ်၏၊ နာနာရတနစိတ္တိတော၊ အထူးထူးသောရတနာတို့  
 ဖြင့်ဆန်းကြယ်အပ်၏၊ နာနာဝဇ္ဇတ္ထဟိ၊ အထူးထူးသော အဆင်းသဏ္ဍာန်ရှိ

ကုန်သော၊ ဓာတုဟိ၊ ဝင်ရိုး ထွန်းတိန်းထွန်းသန် အစရှိကုန်သောဓာတ်  
 တို့ဖြင့်၊ သုဝိဘက္ခောဝ၊ ကောင်းစွာ ဝေထန်အပ်သည်သာလျှင်၊ ဟုတ္တော၊  
 ဖြစ်၍၊ သောဘတိ၊ တင့်တယ်၏။ ကပ္ပနမိဗ္ဗဝဏ္ဏော၊ ရွှေစင်နှင့်တူသော  
 အရောင်ရှိသော၊ ဒေဝတော၊ နတ်သို့၊ တသ္မိရထေ၊ ထိုသို့သဘော ရှိသော  
 ထွန်း၍၊ ယတ္ထ၊ အကြင်အရပ်၌၊ ဌိတော၊ တည်သော၊ တံ၊ သင်သည်၊ ဣမံပဒေ  
 သံ၊ ဤအရပ်ကို၊ ဘာသသိ၊ တွန်းပပေ၏။ ဣဒံပထံ၊ ဤအကျိုးသည်၊ ကိဿ  
 ကမ္မဿ၊ အဘယ်သို့ သောကုသိုလ်ကံ၏၊ ပထံ၊ အကျိုးနည်း၊ ပုစ္ဆိတော၊ ငါ  
 မေးအပ်သော၊ တံ၊ သင်သည်၊ မေ၊ ငါအား၊ အာဓိက္ခ၊ ဖြေကြားလေ့၊ ဣတိ၊  
 ဤသို့၊ အာဟ၊ ဆို၏။ ဘန္တေ၊ အရှင်တုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊  
 ရှေးဘဝ၌၊ ပရိနိဗ္ဗုတေ၊ ဝိပါက်ကမ္မဇမုဂ်အကြွင်းမရှိသော ပရိနိဗ္ဗာနဓာတ်  
 ဖြင့်ပရိနိဗ္ဗာန် စံတော်မူသော၊ အပ္ပမေယျ၊ နှိုင်းယှဉ်ခြင်းငှါမထတ်နှိုင်းသော  
 ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသော၊ ဂေါတမေ၊ ဂေါတမမြတ်စွာတု  
 ရား၌၊ ပသန္တမိတ္တာ၊ ယုံကြည်သောစိတ်ရှိသည်၊ ဟုတ္တော၊ ဖြစ်၍၊ မဏိသောဝ  
 ဣမိတ္တတံ၊ ဥက္ခောင်းစသောအရပ်တို့၌အထူးထူးသောပတ္တမြားရွှေတို့ဖြင့်  
 ဆန်းကြယ် အပ်သော၊ မုတ္တာမိတံ၊ အကြားအကြား၌ ဖွဲ့အပ်ကုန်သော  
 ပုလဲသွယ်တို့ဖြင့် လည်းစီအပ်သော၊ ဟေမဇာလေန၊ ရွှေဖြင့်ပြီးသောအ  
 ရောင်အပေါင်းဖြင့်လည်း၊ သဗ္ဗန္တံ၊ ကောင်းစွာ ဖုံးထွမ်းအပ်သော၊ သောဝ  
 ဣဇာလံ၊ ကိုယ်တော်နှင့်မျှသောပမာဏဖြင့် ပြုအပ်သောရွှေစင်ကွန်ယက်  
 ကို၊ အဘိရောပယိ၊ ပူဇော်သည်၏ အစွမ်းဖြင့် တင်ကဲ့တူး၏။  
 ဘန္တေ၊ အရှင်တုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ကုသလံ၊ အပြစ်မရှိကောင်း  
 ကျိုးကိုပေးခြင်း လက္ခဏာရှိသော၊ ဗုဒ္ဓဝဏ္ဏိတံ၊ မြတ်စွာတုရား သည်  
 ပြီးပွမ်းတော်မူအပ်သော၊ တံကမ္မံ၊ ထိုရွှေကွန်ယက်ဖြင့် အလောင်းတော်  
 ကိုပူဇော်ခြင်းတည်းဟူသောကုသိုလ်ကံကို၊ ကရိတွာနု၊ ပြုရသောကြောင့်  
 အပေတသောကာ၊ ကင်းသောစိုး ရိပ်ခြင်းရှိသည်၊ သုဝိတာ၊ ချမ်းသာ  
 ခြင်းကိုရောက်သည်၊ ဟုတ္တော၊ ဖြစ်၍၊ အပ္ပမောဒါ၊ မွေ့လျော်ရသည်၊ အနာ  
 မယာ၊ ယောဂါဘေးရန်မရှိသည်၊ အမှီဖြစ်၏။ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊  
 မဏ္ဍိကာဝိမာနဝတ္ထု၊ ဂေါတမမြတ်စွာတုရား၌ယုံကြည်ခြင်း ရှိသည်ဖြစ်၍  
 ပတ္တမြားရွှေစင်တို့ဖြင့် ဆန်းကြယ်စွာ ပြုအပ်သောပန်းတို့ဖြင့် ပူဇော်ခဲ့တူး  
 သောကြောင့်မဏ္ဍိကာနတ်သို့လျှင် အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊  
 ပြီးခြင်းသို့ရောက်ပြီ။ ။

(၃၇) ဝိသာလက္ခိတြီးကျယ်သောမျက်စိရှိသော၊ ဒေဝီ၊နတ်သမီး၊ကော  
နာမ၊ အဘယ်အမည်ရှိသော၊ တံ၊သင်သည်။ ရမ္မေ၊နှလုံးမွေ့လျော်ပျော်  
စွယ်ရှိသော၊စိတ္တလတာဝနေ၊ စိတ္တလတာအမည်ရှိသောဥယျာဉ်တော၌၊  
နာရိဂဏပုရက္ခိတာ၊နတ်သမီးအပေါင်းခြံရံအပ်သည်ဖြစ်၍၊ သမန္တာ၊ ထက်  
ဝန်းကျင်မှ၊ အနုပရိယာသိ၊ ဖွည့်လည်သနည်း၊ ဒေဝတေ၊နတ်သမီး၊ ယ ဝါ၊  
အကြင်အခါ၌၊ တာဝတိံသာ၊တာဝတိံသာတံ၌ဖြစ်ကုန်သော၊ဒေဝါ၊နတ်  
တို့သည်။ ဣဝံနံ၊ဤဥယျာဉ်တောသို့၊ ပဝိသန္တိ၊ဝင်ကုန်၏၊ ဣဒံ၊ဤစိတ္တလ  
တာ ဥယျာဉ်တောသို့၊ အာဂတာ၊လာရောက်ကုန်သော၊ သယေဝဂ္ဂါ၊ဆင်  
ယာဉ် မြင်းယာဉ်စသော ယာဉ်တို့နှင့် တက္ခကုန်သော။ သုဇေဝ၊တွင်း  
ရထားနှင့်တက္ခကုန်သော၊ သဗ္ဗေ၊ခပ်သိမ်းကုန်သော၊ ဒေဝါ၊တာဝတိံသာ  
နတ်တို့သည်။ စိတြာ၊ဆန်းကြယ် ပြောက်ကျားသော ကိုယ်ရှိ ကုန်သည်။  
ဟောန္တိ၊ဖြစ်ကုန်၏။ ဣဝ၊ဤအရပ်သို့၊ ပတ္တာယ၊ရောက်ခြင်း၌၊ဥယျာနေ၊  
စိတ္တာထတာဥယျာဉ်၌၊စိစရန္တိ ယာ၊သွားထာဖွည့်ပတ်သော၊ တုဟုဉ္ဇ၊သင်  
၏သာလျှင်၊ ကာယေ၊ကိုယ်၌၊ စိတ္တံ၊ဆန်းကြယ် ပြောက်ကျား ခြင်းသည်။  
နဒိသာတိ၊မထင်၊ ဒေဝတေ၊နတ်သမီး၊ ကေန၊အတယ်သို့သော ကုသိုလ်ကံ  
ကြောင့်၊တာဝ၊သင်၏၊ရှုပ်၊ကိုယ်အဆင်းသည်။ဒေဝိသံ၊ဤသို့သဘောရှိသော  
စိတ္တလတာ ဥယျာဉ်၏ အရောင်သည် မနှိပ်နင်းအပ်သော အဖြစ်ရှိသည်။  
ဟုတွ၊ဖြစ်၍၊ တိဋ္ဌတိ၊ တည်သနည်း၊ ဣဒံ၊ဤအကျိုးသည်။ ကိဿ  
ကမ္မဿ၊ အဘယ်သို့သော ကုသိုလ်ကံ၏၊ ဖလံ၊အကျိုးနည်း၊ ပုစ္ဆိတာ၊ငါ  
မေးအပ်သော၊ တံ၊သင်သည်။ မေငါ့အား၊ အာပိက္ခ၊ဖြေကြားလေ့။  
ပုရိန္ဒဒ၊ရှေး၌အလှူကိုပေးတတ်သော၊ဒေဝိန္ဒ၊နတ်တို့ကိုအစိုးရသော၊သိကြား  
မင်း၊ ယေနကမ္မေန၊ အကြင်ကုသိုလ် ကံကြောင့်၊ ယေ၊ ကျွန်တော်မ  
၏၊ရှုပဉ္စ၊အရပ်အဆင်းသည်။လည်းကောင်း၊ဂတိစ၊နတ်၏ဂုတိသည်လည်း  
ကောင်း၊ ဣဒ္ဓိစ၊နတ်၏ ထန်ရိုးသည် ထည်းကောင်း၊ အာနုဘာဝေါစ၊အာနု  
ဘော်သည်လည်းကောင်း၊ ဒေဝော၊ဤသို့သဘောရှိသည်။ ဟောတံ၊ဖြစ်  
၏၊တံကမ္မံ၊ထိုကံကို၊ သုးတာတိ၊ နာတော်မူလေ့။ ပုရိန္ဒဒ၊ရှေး၌အလှူကို  
ပေးတတ်သော၊ဒေဝိန္ဒ၊နတ်တို့ကိုအစိုးရသော၊သိကြားမင်း၊ အဟံ၊အကျွန်ုပ်  
သည်။ပုရေ၊ရှေးဘဝ၌၊ရမ္မေ၊နှလုံးမွေ့လျော်ပျော်စွယ်ရှိသော၊ ရာဇဂဟော၊  
မန္တာတု မင်းမဟာ ဂေါပိန္ဒစသော သူမြတ်တို့သည် သိမ်းယူအပ်သော  
ကြောင့်ရာဇဂြိုဟ် အမည်တွင်သောပြည်၌၊ သုန္ဒုနာမ၊ သုန္ဒုအမည်ရှိ  
သော၊ဥပါသိကာ၊ရတနာသုံးပါးတို့သို့ ဆည်းကပ်တတ်သော မိန်းမသည်။

အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ သဒ္ဓါသီလထေရ်၊ ရတနာသုံးပါးတို့၏ ဂုဏ်ကံကံ၏ အကျိုးကိုယုံကြည်ခြင်းသိတင်းကိုဆောက်တည်၍ ကျင့်ခြင်းနှင့်၊ သမ္ပန္နာ၊ ပြည့်စုံသည်၊ သဒ္ဓါ၊ အခါခပ်သိမ်း၊ သံဝိဘာဝရတာ၊ စားရာမှတစ်ချိန်နှင့်စေ့၍ ပေးလှူခြင်း၌ မွေ့လျော်သောနှလုံးရှိသည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ ၊ ပုရိန္ဒဒ၊ ရှေး၌ အလှူကို ပေးတတ်သော၊ ဒေဝိန္ဒ၊ နတ်တို့ကို အပိုးရသောသိကြားမင်း၊ အဟံ၊ ကျွန်တော်မသည်၊ ပုရော၊ ရှေးဘဝ၌၊ ဥဇုဘူတေသု၊ မြောင့်မတ်သောအဖြစ်သို့ ရောက်ကုန်သော၊ သိက္ခူ၊ သူ၊ ရဟန်းတို့၌၊ ဝိပုသန္ဓေန၊ အထူးသဖြင့်ကြည်ညိုသော၊ စေတသ၊ စိတ်ဖြင့်၊ အတ္ထာဒနုဉ္စ၊ အဝတ်အရုံကို ထည်းကောင်း၊ အတ္ထုဉ္စ၊ ဆွမ်းကိုထည်းကောင်း၊ သေနာသနုဉ္စ၊ အိပ်ရာနေရာအခင်းကို ထည်းကောင်း၊ ပဒီဝိယဉ္စ၊ ဆီမီးတန်ဆောင်ကို ထည်းကောင်း၊ အဒါသိ၊ ပေးလှူခဲ့ဘူး၏။ ပက္ခဿ၊ ထွန်းပက္ခတ္ထု၊ တပက္ခ၏၊ စတုန္ဒသိ၊ စ၊ တဆဲလေးရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့၌ ထည်းကောင်း၊ ပဉ္စဒသိ၊ စ၊ တဆဲငါးရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့၌ ထည်းကောင်း၊ ငက္ခဿ၊ ပက္ခန္နိပါး၏၊ ယာအဋ္ဌမိ၊ အကြင်ရှစ်ရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့သည်၊ အတ္ထိ၊ ရှိ၏၊ တသံအဋ္ဌမိယဉ္စ၊ ထိုရှစ်ရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့၌ ထည်းကောင်း၊ ပါနိဟာရိယပက္ခဉ္စ၊ နှစ်တိုင်းနှစ်တိုင်းအတန်တလဲလဲအောင်အပ်ဖြစ်အပ်သောကြောင့် ပါနိဟာရိယ မည်သောနေ့တိုင်း အမြီးစာနှင့်အပ်သောဥပုသ်ကို ထည်းကောင်း၊ အဋ္ဌကံသုသမာဂတံ၊ ပါဏာတိပါတစသည်မှ ကြဉ်ရှောင်ခြင်းအစရှိသော အင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော၊ ဥပေါသထံ၊ ဥပုသ်ကိုထည်းကောင်း၊ ဥပဝသိသံ၊ သုံးခဲ့ဘူး၏၊ သဒ္ဓါ၊ အခါခပ်သိမ်းကုန်သောဥပုသ်နေ့တို့၌၊ သီလေသု၊ ဥပုသ်၏အစွမ်းအားဖြင့် ပြီးစေအပ်ကုန်သောသီလတို့၌၊ သံရတာ၊ ကိုယ်နှုတ်နှလုံးသုံးပါးထုံးတူဖြင့် စောင့်သုံးစိတ်ပင်သည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ၊ ပနိဝိရတော၊ ကြဉ်သည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ ရုသာဝါဒါစ၊ မဟုတ်မမှန်သောစကားကိုပြောဆိုခြင်းမှလည်း၊ သညတာ၊ စောင့်စည်းသည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။ ဝေယျာစ၊ သုဉ္စကာကိုခိုးယူသောသူ၏အဖြစ်မှလည်းကောင်း၊ အတိစာရာစ၊ ထင်ကိုလွန်ကျူ၍ တပါးသောယောကျ်ားတို့နှင့် မေထုန်အကျင့်ကို ကျင့်ခြင်းမှလည်းကောင်း၊ မဇ္ဇပါနာစ၊ သေအမှတ်စသော ထစ်မျိုးကိုသောက်စားခြင်းမှ လည်းကောင်း၊ အာရုကာ၊ ဝေးစွာကြဉ် ရှောင်သည်။ အဟောသိ၊ ဖြစ်ခဲ့ဘူးပါ၏။ ပဉ္စသိက္ခာပဒေ၊ ငါးပါးသောသိက္ခာပုဒ် တည်းဟူသောအဖို့၌၊ ရုထာ၊ မွေ့

ကျော်သောနှလုံးရှိသည်။ အရိယသတ္တန်၊ လေးပါးကုန်သော အရိယသတ္တ  
 တို့၌၊ ကောဝိဒါ၊ ဝိုင်းခြား၍ သိခြင်း၊ ပထမခြင်း၊ မျက်မှောက်ပြုခြင်း၊ ပွားစေ  
 ခြင်း၏ အစွမ်းဖြင့် လိမ္မာသည်။ အဟောထိ၊ ဖြစ်ခဲ့ဘူး၏။ စက္ခုမတော၊  
 ငါးပါးသောမျက်စိရှိတော်မူသော၊ ယသသိဒ္ဓနာ၊ ကျေးဇူးသတင်းကျော်  
 စောခြင်းအခြံအရံ များခြင်းထည်း ရှိတော်မူထသော၊ ဂေါတမဿ၊ ဂေါ  
 တမ မြတ်စွာဘုရား၏၊ ဥပါသိကာ၊ ဥပါသိကာမသည်။ အဟောထိ၊ ဖြစ်  
 ခဲ့ဘူး၏။ ပုရိန္ဒဒ၊ ရှေး၌ အလ္လုကိုပေးတတ်သော၊ ဒေဝိန္ဒ၊ နတ်တို့ကိုအ  
 စိုးရသောထိကြားမင်း၊ ပုရု၊ ရှေးဘဝ၌၊ တဿမေ၊ ထိုကျွန်တော်မ၏။ ဥာ  
 တိကုလံ၊ မိဘတို့၏အိမ်သည်။ အာထိ၊ ရှိသည်ဖြစ်၏။ တတော၊ ထိုမိဘတို့၏  
 အိမ်မှ၊ သဒါ၊ အခါခပ်သိမ်း၌၊ မာလံ၊ ပန်းကို၊ အဘိဟရတိ၊ ရှေးရှုဆောင်ခဲ့၏  
 ထံ၊ ထိုအကျွန်ုပ်ကို ပန်ဆင်စိမ့်သောဌ၊ ဟောင်အပ်သော ပန်းကိုရင်း၊  
 အညဉ္ဇ၊ တပါးသောနံ့ သာစသော ပူဇော်ဘွယ်ဝတ္ထုကိုထည်းကောင်း၊ သဗ္ဗ  
 မော၊ အသုံးစုံကိုပင်လျှင်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ထုပ၊ စေတီ  
 ဖော်၌၊ အဘိရာပယိ၊ ပူဇော်သော အားဖြင့်ထင်ခဲ့ဘူး၏။ ဥပေါသ  
 ထေစ၊ ဥပုသ်နေ့၌မူကား၊ အဟံ၊ ကျွန်တော်မသည်၊ ဂန္တိ၊ စေတီရှိရာသို့  
 ကိုယ်တိုင်သွား၍၊ ပသန္နာ၊ ယုံကြည်သောစိတ်ရှိသည်။ ဟုတွာဖြစ်၍၊ သ  
 ကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏီဟိ၊ ထက်တို့ဖြင့်၊ မာလာဂန္ဓဝိထေပနံ၊  
 ပန်းနံ့ သာယျောင်းကို၊ ထုပတ္ထိ၊ စေတီတော်၌၊ အဘိရာပယိ၊ တင်ခဲ့ဘူး  
 ၏။ ပုရိန္ဒဒ၊ ရှေး၌ အလ္လုကိုပေးတတ်သော၊ ဒေဝိန္ဒ၊ နတ်တို့ကိုအစိုးရ  
 သောထိကြားမင်း၊ အဟံ၊ အကျွန်ုပ်သည်၊ မာလံ၊ ပန်းကို၊ ယံအဘိရာပယိ၊  
 အကြင်စေတီ၌တင်ခဲ့ဘူး၏။ ထေနကဗ္ဗေန၊ ထိုကုသိုလ်ကံကြောင့်၊ မယံ၊  
 ကျွန်တော်မ၏၊ ရူပဉ္စ၊ အရုပ်အဆင်းသည်ထည်းကောင်း၊ ဂတိစ၊ နတ်၏  
 အဖြစ်သည်ထည်းကောင်း၊ ဣဒ္ဓိစ၊ နတ်၏တန်ခိုးသည်ထည်းကောင်း၊ အာနု  
 ဘာဂေါစ၊ အာနုဘော်သည်ထည်းကောင်း၊ ဒေဝိယော၊ ဤသို့သဘောရှိ  
 သည်၊ ဟောတိ၊ ဖြစ်၏။ ပုရိန္ဒဒ၊ ရှေး၌အလ္လုကို ပေးတတ်သော၊ ဒေဝိန္ဒ၊  
 နတ်တို့ကိုအစိုးရသောထိကြားမင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရု၊ ရှေးဘဝ  
 ၌၊ သိသဝတိ၊ သိထရှိသောမိန်းမသည်၊ အာထိ၊ ဖြစ်ခဲ့ဘူး၏။ ထံ၊ ထိုသိသ  
 သည်၊ နတာဝရိပစ္စတိ၊ အကျိုးမပေးသေး၊ အာဂ္ဂပန၊ ငါသည်ကား၊ ကထံ၊  
 အဘယ်သို့သောအကြောင်းကြောင့်၊ သကဒါဂါမိနိ၊ သကဒါဂါမိန်းမသည်။  
 သိယံ၊ ဖြစ်ရပါအံ့နည်း၊ ဣတိ၊ ဤသို့၊ မေ၊ ကျွန်တော်မ၏၊ ပတ္တနာ၊ တောင့်တ  
 ခြင်းသည်။ အဟောထိ၊ ဖြစ်၏။ နဝဓံ၊ ကိုးခုမြောက်သော၊ ဝိသဝဏက္ခိ



ပိမာနဝတ္ထု၊ ကျယ်သောမျက်စိရှိသော နတ်သွီး၏ အဆင်းရှုပျော် အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၃၀) ဒေဝတော၊ နတ်သွီး၊ တွံ၊ သင်သည်၊ ရမဏီယေ၊ မွေ့လျော်ဝွယ်ရှိသော၊ မနောရမေ၊ နှစ်သက်မြတ်နိုးဝွယ်ရှိခြင်း၊ နတ်တို့၏နှလုံးမွေ့လျော်ခြင်းကိုဖြစ်စေတတ်သော၊ ပါရိဆတ္တကော၊ ပါရိဆတ္တကအမည်ရှိသော၊ ကောပိဇ္ဇာရေ၊ ပင်လယ်ကသစ်ပင်၌၊ အာဂါယ၊ သူချွဲ၊ ဒိဗ္ဗမာလံ၊ နတ်၌ဖြစ်သောပန်းကို၊ ဂန္ဓမာနာ၊ သီကုန်ထွက်၊ ဂါယန္တိ၊ သီခြင်းကိုဆည်းထိထွက်၊ သံပမောဒထိ၊ ကောင်းစွာမွေ့လျော်စံပျော်ရ၏၊ နုတ္တမာနာယ၊ ကုန်းသော၊ တဿာတော၊ ထိုသင်၏၊ အင်္ဂမင်္ဂေဟိ၊ အင်္ဂါကြီးငယ်တို့မှ၊ သဗ္ဗသော၊ အခြင်းဝင်သိမ်း၊ သာနိယာ၊ နာခြင်ဝွယ်ရှိကုန်သော၊ မနောရမာ၊ နာခြင်ဝွယ်ရှိသောကြောင့်နှလုံး၏မွေ့လျော်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ သဒ္ဓါ၊ အသံဘုံသည်၊ နိစ္ဆရန္တိ၊ ဖြိုက်ကုန်၏၊ နုတ္တမာနာယ၊ ကုန်းသော၊ တဿာတော၊ ထိုသင်၏၊ အင်္ဂမင်္ဂေဟိ၊ အင်္ဂါကြီးငယ်တို့မှ၊ သဗ္ဗသော၊ အချင်းဝင်သိမ်း၊ သုပိဂန္ဓာ၊ စင်ကြယ်သန်ရှင်းသောအနံ့ရှိကုန်သော၊ မနောရမာ၊ စင်ကြယ်သန်ရှင်းသော အနံ့ရှိခြင်းကြောင့်နှလုံး၏ မွေ့လျော်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ဂန္ဓာ၊ အနံ့တို့သည်၊ ပဝါယန္တိ၊ ပျံ့လျှင်ကုန်၏။ ဒေဝတော၊ နတ်သွီး၊ ပိဝတ္တမာနကာယေန၊ ထိုမှဤမှပြန်လှည့်သောကိုယ်ဖြင့်၊ နုတ္တမာနာယ၊ ကုန်းသော၊ တဝ၊ သင်၏၊ ဇေဇဏီသု၊ စံထုံးတို့၌၊ ယာပိဂန္ဓနာ၊ အကြင်တန်ဆာတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေသံ၊ ထိုတန်ဆာတို့၏၊ နိဗ္ဗောသော၊ အသံကို၊ ပဗ္ဗဝိကော၊ ငါးပါးသောအင်္ဂါရှိသော၊ တူရိယေ၊ စည်မျိုး၌၊ နိဗ္ဗောသောယထာ၊ အသံကဲ့သို့၊ သုယျတိ၊ ကြားအပ်၏။ ပဝါတရတာ၊ ညှင်းညှင်းသောထေသည် ခပ်အပ်ကုန်သည်ဖြစ်၍၊ ပါယေန၊ လေသည်၊ သဗ္ဗကစ္စိတာ၊ ထက်ဝန်းကျင်မှ တုန်ထွင်စေအပ်ကုန်သော၊ စင်္ဒုသာကာ၊ ရတနာအချက် ရှိကုန်သော ဦးဆောက် ပန်းတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေသံ၊ ထိုဦးဆောက်ပန်းတို့၏၊ နိဗ္ဗောသော၊ အသံကို၊ ပဗ္ဗဝိကော၊ ငါးပါးသောအင်္ဂါရှိသော၊ တူရိယေ၊ စည်မျိုး၌၊ နိဗ္ဗောသောယထာ၊ အသံကဲ့သို့၊ သုယျတိ၊ ကြားအပ်၏။ ဒေဝတော၊ နတ်သွီး၊ တဿာတော၊ ထိုသင်၏၊ သိရထိံ၊ ဦးခေါင်း၌၊ သုပိဂန္ဓာ၊ စင်ကြယ်သန်ရှင်းသောအနံ့ရှိသော၊ မနောရမာ၊ စင်ကြယ်သန်ရှင်းသောအနံ့ရှိခြင်းကြောင့် နှလုံး၏မွေ့လျော်ခြင်းကိုဖြစ်စေတတ်သော၊ မာလာ၊ ပန်းသည်၊ အတ္ထိ၊ ရှိ၏၊ ထဿာဒိဗ္ဗမာယာယ၊ ထိုနတ်၌ဖြစ်သောပန်း၏၊ ဂန္ဓော၊ အနံ့သည်၊ မဉ္ဇူသကော၊ မဉ္ဇူသ

ကအမည်ရှိသော၊ ရူးကျွမ်းသစ်ပင်သည်၊ ဝါတိယထာ၊ ပျံ့ထိုင်သကဲ့သို့၊ သဗ္ဗ  
 ဗိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ဝါတိ၊ ပျံ့ထိုင်၏။ ၊ ဒေဝတေ၊  
 နတ်ထီး၊ ကော၊ သင်၏၊ ဇေတံ၊ သုခိဂန္ဓံ၊ ထိုသို့သဘောရှိသော စင်ကြယ်ကောင်း  
 မြက်သော အနံ့ သည်၊ ဗာယာယသေ၊ ငွှေးကြိုင်၏။ အမာနုသံ၊ နတ်၌ဖြစ်သော၊  
 ရူပံ၊ အဆင်းကို၊ ပဿသိ၊ စက္ခုပဿဒအားဖြင့်ထင်မြင်၏။ ဣဒံ၊ ဗလံ၊ ဤအ  
 ကျိုးသည်၊ ကိယကမ္မဿ၊ အလယ်သို့သော ကုသိုလ်ကံ၏။ ဗလံ၊ အကျိုး  
 နည်း၊ ပုစ္ဆိတာ၊ မေးအပ်သော၊ တံ၊ သင်သည်၊ မေ၊ ငါ့အား၊ အာပိက္ခ၊ ဖြေကြား  
 ထေသု၊ ၊ ဘန္ဓေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ ပ  
 ဘဿရံ၊ ပြီးပြီးပြန်ထွက်သော၊ အန္တိမန္တံ၊ အရောင်အလျှိုရှိသော၊ ဝတ္ထ  
 ဂန္ဓေန၊ အဆင်းအနံ့ နှင့်၊ သံယုတ္တံ၊ ယှဉ်သော၊ အသောကပုပ္ဖမာလံ၊ ပန်းသုံး  
 ဝှင့်တို့ဖြင့်ပြုအပ်သော ပန်းကုံးကို၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ ဥပနာမယိံ ၊  
 ပူးစင်သည်၏အစွမ်းအားဖြင့်ကပ်ခဲ့ဘူး၏။ ၊ ဘန္ဓေ၊ အရှင်ဘုရား၊ အဟံ၊  
 အကျွန်ုပ်သည်၊ ကုသလံ၊ အပြစ်မရှိကောင်းကျိုးကို ပေးခြင်း ၊ ကွဏ္ဍတာ  
 ရှိသော၊ ဗုဒ္ဓဝတ္ထိတံ၊ မြတ်စွာဘုရားသည် ခြီးမွမ်းတော်မူအပ်သော၊ တံကမ္ပံ၊  
 ထိုကံကို၊ ကရိတွံ၊ နု၊ ပြုခြင်းကြောင့်၊ အပေတသောကာ၊ ကင်းသောစိုးရိမ်  
 ခြင်းရှိ သည်၊ သုခိဟာ၊ ချမ်းသာခြင်းသို့ရောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ သံပ  
 ဝေဒါ၊ မြေထောက်စံပျော်ရသည်၊ အနာမယာ၊ ရောဂါဘေးရန်မရှိသည်၊ အမ္ဘိ၊  
 ဖြစ်၏။ ၊ ဒေသံ၊ ဆယ်ချစ်မြှောက်သော၊ ပါရိဆတ္တကဝိမာနဝတ္ထု၊ ပင်လယ်  
 ကသစ်ပင်ရှိသော ထင်းခွေမိန်းမဖြစ်ခဲ့ဘူးသော နတ်ထီး၏ စည်းစိမ်လျှင်အ  
 ကြောင်းရှိသော ဝတ္ထု သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ၊

ထာဿ၊ ပါရိဆတ္တကဝင်၏။ ဥဒါနံ၊ လွန်စွာစောင့်ကြောင်း ဖြစ်သော၊  
 စကား၏အစဉ်ကား၊ ဥဇ္ဇာရော၊ ဥဇ္ဇာရဗိမာနံလျှင် အကြောင်းရှိသော ဒေသနာ  
 ဥစ္ဆိ၊ ကြံပိုင်းလှူသောဗိမာနံလျှင် အကြောင်းရှိသော ဒေသနာ၊ ပလ္လဂေဝံ၊  
 ပလ္လက်အမည်ရှိသောဗိမာနံလျှင် အကြောင်းရှိသော ဒေသနာ၊ ထတာ၊ ထတာ  
 နတ်သမီး၏စည်းစိမ်လျှင် အကြောင်းရှိသော ဒေသနာ၊ ဂုတ္တိထေနံ၊ ဂုတ္တိထေ  
 ရာသည်မေးအပ်သော နတ်အစီးတို့၏ အကြောင်းရှိသော ဒေသနာနှင့်၊ ယဟ၊  
 တက္ခ၊ ဒဒ္ဓသစ၊ သုဘဒ္ဓါနတ်ထီး၏အလွန်ထွန်းပသော အရောင်အဆင်းလျှင်  
 အကြောင်းရှိသော ဒေသနာ၊ သေသဝတိ၊ သေသဝတိအမည်ရှိသော နတ်ထီး  
 ၏ဗိမာနံလျှင် အကြောင်းရှိသော ဒေသနာ၊ မလ္လိကာ၊ မလ္လိကာနတ်ထီး၏ဗိမာနံ  
 လျှင် အကြောင်းရှိသော ဒေသနာ၊ ဝိသာလက္ခိ၊ ကျယ်သော မျက်စိရှိသော  
 နတ်ထီး၏အဆင်းရူပလျှင် အကြောင်းရှိသော ဒေသနာ၊ ပါရိဆတ္တကော၊ ကင်

☞



ထပင်္ကသင်္ဂပင်ရှိသော ထင်းခွေခိန်းမ ဖြစ်ခဲ့ဘူးသော နတ်သွီး၏စည်းစိမ်  
လျှင်အကြောင်းရှိသောဒေသနာ၊ ဣတိ၊ ဤသို့၊ တေန၊ ထိုဆယ်ပါးသောဝတ္ထု  
ဖြင့်၊ ဝဇ္ဇေါ၊ ဝင်ကို၊ သင်္ဂိ၊ ဘိကာရေဟိ၊ သင်္ဂါယနာတင်ဆရာတို့သည်၊ ဗရုဏ  
တိ၊ မိန့်ဆိုအပ်၏။ ။ တတိယော၊ သုံးခုမြောက်သော၊ ပါရိဆတ္တဝဇ္ဇေါ၊ ပါရိ  
ဆတ္တကဝင်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

( ၄ ဣတ္ထိဝိမာန-မဗ္ဗိဋ္ဌက-စတုတ္ထဝဂ်။ )

(၃၆) ဒေဝတော၊ နတ်သွီး၊ တံ၊ သင်သည်၊ မဗ္ဗိဋ္ဌကော၊ မောင်းသောအ  
ရောင်ရှိသော၊ ဝိမာနသ္မိံ၊ ဝိမာန၌၊ သောဝတ္ထု၊ ဝါလုကသန္တတော၊ ရွှေထဲတို့ဖြင့်  
ခင်းအပ်သော၊ သုမိတာဂေ၊ မြေအနိ၌၊ သုပ္ပဝါဒိတေ၊ ကောင်းစွာတီးမှုတ်  
အပ်သော၊ ပဉ္စဝိကန၊ ငါးပါးသောအင်္ဂါရှိသော၊ တုရိယေန၊ စည်မျိုးဖြင့်၊  
ရမ္ပသိ၊ မွေ့လျော်ရှူးတူး၏။ ။ တဝ၊ သင်၏၊ သုစရိတသိပ္ပိနာ၊ သုစရိတ်ကု  
သိုလ်ကံတည်းဟူသောအတတ်သည်၊ နိဗ္ဗိတာ၊ ဖန်းဆင်းအပ်သော၊ ရထနမ  
ယာ၊ ရတနာဖြင့်ပြီးသော၊ တဋ္ဌာဝိမာနာ၊ ထိုဝိမာနမှ၊ ဩရုပ္ပာ၊ ဆင်းသက်၍၊  
သဗ္ဗကာလိကံ၊ ခပ်သိမ်းသောကာလ၌ချမ်းသာခြင်းရှိသော၊ ပုပ္ဖိတံ၊ ပွင့်သော  
သဗ္ဗထဝနံ၊ အင်ကြွင်းတောသို့၊ ဩဂါဘသိ၊ သက်၏။ ။ ဒေဝတော၊ နတ်သွီး  
တံ၊ သင်သည်၊ ယဿယသေဝ၊ အကြင်အကြင်သို့သော သဘောရှိသည်  
သာလျှင်ဖြစ်သော၊ သာဓဿ၊ အင်ကြွင်းပင်၏၊ မူလေ၊ အနီး၌၊ တိဋ္ဌသိ၊ ထည့်  
၏၊ ဒုရတ္တမော၊ သစ်ပင်တကာတို့ထက်မြတ်သော၊ သောယာလော၊ ထိုအင်  
ကြွင်းပင်သည်၊ ဟေဋ္ဌာ၊ အောက်သို့၊ ဩနမိတ္တာ၊ ညွတ်၍၊ ပုပ္ဖာနိ၊ ဖန်းတို့ကို၊  
မုပ္ပတိ၊ ရွှေချ၏။ ။ တဝ၊ သင်၏၊ သာဓဝနံ၊ အင်ကြွင်းတောသည်၊ ဝါတေရိ  
တံ၊ လေကြောင့်တုန်လှုပ်သည်၊ အာရတံ၊ ညှင်းညှင်းသာသာလှသောလေ  
သည်အစဉ်မပြတ်ခင်းအပ်သည်၊ ဒိဗသေဝိတံ၊ ဥဒေါင်းဥဩဝသောဌက်  
အပေါင်းသည်နေ့ညဉ့်မပြတ်ငြိမ်အပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ တဿ၊  
ထိုအင်ကြွင်းတော၏၊ ဝဇ္ဇော၊ အနံ့သည်၊ မဇ္ဈ၊ သကော၊ မဇ္ဈသကအမည်ရှိ  
သော၊ ရုက္ခာယထာ၊ သစ်ပင်ကဲ့သို့၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်  
မျက်နှာတို့သို့၊ ဝါကိ၊ ပျံ့လျှင်၏။ ။ ဒေဝတော၊ နတ်သမီး၊ တဝ၊ သင်၏၊ ဧတံသုပိ  
ဂန္ဓံ၊ ထိုသို့သဘောရှိသော စင်ကြယ်သန့်ရှင်းသောအနံ့သည်၊ စာယသေ၊  
မွေ့ ကြိုင်၏၊ အမာနုသံ၊ နတ်၌ဖြစ်သော၊ ရူပံ၊ ရူပါရုံကို၊ ပဿသိ၊ စက္ခုပသာဒ  
အားထက်မြင်၏၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ကိဿကမ္ပသံ၊ အတယ်ကုသိုလ်  
ကံ၏၊ ဖလံ၊ အကျိုးနည်း၊ ပုစ္ဆိတာ၊ ငါမေးအပ်သော၊ တံ၊ သင်သည်၊ မေ၊ ငါ  
အားအံ့စိတ္တု၊ ကြားလေ့၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏၊ တန္တု၊ အရှင်တုရား၊ ဖေဟံ

အကျွန်ုပ်သည်၊ မနုးဿသု၊ လူတို့၌၊ မနုဿဘုတာ၊ လူ၏အဖြစ်သို့ရောက်သည်  
 ရှိသော်၊ အယျိယကုလေ၊ အရှင်၏အိမ်၌၊ ဒါသိ၊ ကျွန်မသည်၊ အဟံ၊ ဖြစ်ခဲ့ဘူး  
 ၏၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ မဏ္ဍပေ၊ မဏ္ဍပ်၌၊ နိသိန္နံ၊ ထိုင်နေ  
 တော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ဒိသ္မာန၊ မြင်၍၊ သာလပုပ္ဖဟိ၊ အင်ကြင်း  
 ပန်းတို့ဖြင့်၊ ဩကိရိ၊ ကြံဖြန့်ကဲ့ဘူး၏၊ အဟံ၊ အကျွန်ုပ်သည်၊ သုကာတံ၊  
 ကောင်းစွာပြုအပ်သော၊ သာလပုပ္ဖမဟံ၊ အင်ကြင်းပန်းတို့ဖြင့်ပြီးသော၊ ဝရံ  
 သကဉ္စ၊ ဦးဆောင်ပန်းတန်ဆာကိုလည်း၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊  
 ပသန္နာ၊ ယုံကြည်သောမိတ်ရှိသည်ဖြစ်၍၊ သကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊  
 ဗါဇာဟိ၊ သက်တို့ဖြင့်၊ ဥပနာမေထိ၊ ကပ်လှူခဲ့ဘူး၏၊ ဘန္ဓေ၊ အရှင်ဘု  
 ရားကုသထံ၊ အပြစ်မရှိသောအကျိုးကိုပေးခြင်းလက္ခဏာရှိသော၊ ဗုဒ္ဓဝဏ္ဏိ  
 တံ၊ မြတ်စွာဘုရားသည်ပြီးပွမ်းတော်မူအပ်သော၊ ထံကမ္ပံ၊ ထိုကံကို၊ ကရိ  
 တ္တာန၊ ပြုခြင်းကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ အပေတသောကာ၊ ကင်းသော  
 စိုးရိမ်ခြင်းရှိသည်၊ သုခိတာ၊ ချမ်းသာခြင်းသို့ရောက်သည်၊ ဟုတ္တာ၊ ဖြစ်၍၊  
 သမ္ပမောဒါ၊ မြေထောင်စံပျော်ရသည်၊ အနာမယာ၊ ရောဂါဘေးရန်မရှိသည်၊  
 အမှိ၊ ဖြစ်၏၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ မဇ္ဈိဋ္ဌကဝိမာနဝတ္ထု၊ မောင်းသောအ  
 ရောင်ရှိသောမိန်းမ၏ဝိမာန်ကျပ်အကြောင်းရှိသောဝတ္ထုသည်၊ နိဋ္ဌိတံ၊ ပြီး  
 ခြင်းသို့ရောက်ပြီ။ ။



( ၄၀ ) ပတာဿရုဝရဝတ္ထုနိတေ၊ ပြီးပြီးပြန်သောအရောင်ရှိသော  
 သုရက္ခဝတ္ထုဝသနေ၊ ကောင်းစွာနိသောအဝတ်ကိုဝတ်ခြင်းလည်းရှိသော  
 မဟိဒ္ဓိကေ၊ ကြီးသောတန်ခိုးရှိသော၊ စန္ဒနရုစိဝတ္ထု၊ ဂေါသိတစန္ဒကူး  
 ဖြင့်ထူထပ်စွာ လိမ်းကျံအပ်သကဲ့သို့ နိသောနှစ်သက်ဘွယ် ရှိသောကိုယ်  
 အစိတ်သည်းရှိသော၊ သုဘော၊ တင့်တယ်ခြင်းလည်းရှိသော၊ ဒေဝတေ၊ နတ်  
 သွီး၊ ကာ၊ အဘယ်အမည်ရှိသော၊ တံ၊ သင်သည်၊ မမံ၊ ဝါကို၊ ဝန္ဓသေ၊ ရှိခိုးသ  
 နည်း၊ ဘန္ဓေ၊ ကောင်းမြတ်သော အဆင်းရှိသော၊ ဒေဝတေ၊ နတ်သွီး၊  
 နန္ဒနေ၊ နန္ဒနအမည်ရှိသော၊ ဝနေ၊ ဥပျာဉ်တော၌၊ နိသိန္ဓော၊ ထိုင်နေသော၊  
 ဒေဝရာဇာ၊ သိကြားမင်းသည်၊ ဝိရောစတိဗ္ဗု၊ တင့်တယ်သကဲ့သို့၊ ဟတ္ထု၊  
 အကြင်ပလ္လင်၌၊ နိသိန္ဓော၊ ထိုင်နေသော၊ တံ၊ သင်သည်၊ ဝိရောစသိ၊ တင့်တယ်  
 ၏၊ တေ၊ သင်၏၊ တာဒိသော၊ ထိုသို့ သဘောရှိသော၊ ပလ္လုကောစ၊ အိပ်ရာ  
 ပလ္လင်သည်လည်း၊ မဟန္တေ၊ များသောအတို့ရှိ၏၊ နာနာရတပိတ္တိတော၊  
 အထူးထူးသောရတနာတို့ဖြင့်ဝန်းကြယ်၏၊ ရုစိယော၊ နှစ်သက်ဘွယ်ရှိ၏၊  
 ပတာသုရော၊ ပြီးပြီးပြန်အရောင်ကိုဆောင်၏၊ တံ၊ သင်သည်၊ ပုရေ၊ ရှေး

ဘဝန္တိ၊ ကိံသုစရိတံ၊ အဘယံသိသောသုစရိကံကုသိုလ်ကံကို၊ အစရိ၊  
 ကျင့်ခဲ့ဘူးသနည်း၊ ဒေဝတော၊ နတ်သွီး၊ တွံ၊ သင်သည်၊ ကိဿကမ္မဿ၊  
 အဘယံသိသော ကုသိုလ်ကံ၏၊ ဝိပါကံ၊ အကျိုးကို၊ ဒေဝထောကသတ္တိံ၊  
 နတ်ပြည်၌၊ အနုတောသိ၊ ခံစားရသနည်း၊ ဣံပထံ၊ ဤအကျိုးသည်၊  
 ကိဿ ကမ္မဿ၊ အဘယံသိသော ကုသိုလ်ကံ၏၊ ပထံ၊ အကျိုးနည်း။  
 ပုစ္ဆိတာ၊ ငါမေးအပ်သော၊ တွံ၊ သင်သည်၊ မေ၊ ငါအား၊ အာပိက္ခ၊ ဖြေကြား  
 ထော၊ ၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏၊ ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်  
 သည်၊ ဝိက္ခာယ၊ ဆွမ်းခံခြင်းငှါ၊ စရန္တဿ၊ သွားသော၊ တေ၊ အရှင်ဘုရား  
 အား၊ မာထဉ္စ၊ မုလေးပန်းကိုလည်းကောင်း၊ ဗာဏိတဉ္စ၊ တင်လဲကိုလည်း  
 ကောင်း၊ အဒဒံ၊ ပေးလှူခဲ့ဘူး၏၊ ဘဿကမ္မဿ၊ ထိုကုသိုလ်ကံ၏၊ ဣဒံဝိပါကံ  
 ဤအကျိုးကို၊ ဒေဝထောကသတ္တိံ၊ နတ်ပြည်၌၊ အနုတောသိ၊ ခံစားသုံးဆောင်ရ  
 ၏၊ ဘန္တေ၊ အရှင်ဘုရား၊ မေ၊ အကျွန်ုပ်အား၊ အနုတာပေါစ၊ ပူပန်ခြင်းသည်  
 လည်း၊ ဟောတိ၊ ဖြစ်၏၊ မေ၊ အကျွန်ုပ်အား၊ အပဒန္တံ၊ ချွတ်ယွင်းခြင်းကြောင့်  
 ဖြစ်သော၊ ဒုက္ခိတဉ္စ၊ ဆင်းရဲခြင်းသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဓမ္မရာဇေန၊  
 တရားကြောင့်လူသုံးပါးတို့၏မင်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရားသည်  
 သုဒေသိတံ၊ ကောင်းစွာဟောတော်မူအပ်သော၊ ဓမ္မံ၊ တရားကို၊ သာဟံ၊ ထို  
 အကျွန်ုပ်သည်၊ နုအသောသိ၊ မနာခဲ့မိ၊ ၊ ဘဒ္ဒန္တေ၊ အရှင်ကောင်း၊ တံ  
 ကသ္မာ၊ ထိုသို့မြတ်စွာဘုရားသည်ဟော ကြားတော်မူအပ်သောတရားကို  
 မနာယုခြင်းနှုတ်မသာယာခြင်း၏ အကြောင်းဖြစ်သောကြောင့်၊ တံတုတ္ထံ၊  
 အရှင်ဘုရားအား၊ အဟံ၊ အကျွန်ုပ်သည်၊ ဝဒါမိ၊ ဆို၏၊ မေ၊ အကျွန်ုပ်သည်၊  
 ကောပိ၊ အမှတ်မရှိသောသူကို၊ အနုကမ္ဘိယော၊ သနားပြီးမြောက်အပ်သည်၊  
 အဿ၊ ဖြစ်ရာ၏၊ တံ၊ ထိုသနားပြီးမြောက်အပ်သောသူကို၊ ဓမ္မေသု၊ သီလအ  
 စရှိကုန်သောကုသိုလ်ဘုရားတို့၌၊ သမာဒပေထ၊ ဟောတော်မူပါစေကုန်  
 ၏၊ ဓမ္မရာဇေန၊ တရားကြောင့်လူသုံးပါးတို့၏ မင်းမြတ်တော်မူသောမြတ်စွာ  
 ဘုရားသည်၊ သုဒေသိတံ၊ ကောင်းစွာဟောတော်မူအပ်သော၊ ဓမ္မံ၊ ပရိပုဏ်  
 တရားတော်ကို၊ သုကောယျာထ၊ နာပါစေကုန်၊ ၊ ဘဒ္ဒန္တေ၊ အရှင်ကောင်း၊  
 ယေသံ၊ အကြင်နတ်တို့အား၊ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌လည်းကောင်း၊ ဓမ္မေစ၊  
 တရားတော်၌ လည်းကောင်း၊ သံစာရတနေစ၊ သံစာရတနာ၌ လည်း  
 ကောင်း၊ သဒ္ဓါ၊ ယုံကြည်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ တေ၊ ထိုနတ်သားတို့သည်  
 ကား၊ မေ၊ အကျွန်ုပ်ကို၊ အာယုနာ၊ အသက်ဖြင့်လည်းကောင်း၊ ယသဿ၊ ကျေး  
 ဇူးသိအင်းကျော်စောခြင်းအခြံအရံများခြင်းဖြင့်၎င်း၊ သီရိယာ၊ တုန်းပုညာ

ဖြင့်လည်းကောင်း၊ ပတာဒဝနးဟန်ခိုးဖြင့်လည်းကောင်း၊ အတိဝိရောစန္ဒိ၊  
 သာလွန်၍တင့်တယ်ကုန်၏။ အညောတပါးကုန်သော၊ ယေဒေဝါ၊ အကြင်  
 နတ်တို့သည်၊ မယော၊ အကျွန်ုပ်ထက်၊ ဝဇ္ဈောန၊ အရောင်အဆင်းဖြင့်၊ ဥတ္တရိ  
 တရာ၊ သာလွန်ကုန်၏။ မဟိဒ္ဓိကတရာ၊ အထူးသဖြင့် တန်ခိုးတေဇော်အာနု  
 ဘော်ရှိကုန်၏။ တေစ၊ ထိုနတ်တို့တို့သည်လည်း၊ ရတနတ္ထယေ၊ ရတနာသို့  
 ပါးတို့၏အပေါင်း၌၊ အတိပ္ပဝဒ္ဓာဝေ၊ အလွန်ကြည်ညိုကုန်သည်သာလျှင်၊  
 တဝန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသည်လျှင် အပြုံးတည်း၊ ဒုတိယံ၊ နှစ်ခု  
 မြောက်သော၊ ပတာသရဝိမာနဝတ္ထု၊ ပြုံးပြုံးပြက်ထွက်သော အဆင်းအ  
 ရောင်ရှိသောနတ်တို့၏စည်းစိမ်လျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊  
 ပြုံးခြင်းသို့ရောက်ပြီ။ ။

(၄၁) မဟာနုဘာပေးကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဒေဝိ၊ နတ်  
 တို့၊ အထက်တာ၊ နတ်၌ဖြစ်သောစပ်ထိမ်းကုန်သောတန်ဆာတို့ဖြင့်တန်ဆာ  
 ဆင်းအပ်သောကိုယ်ရှိသော၊ တုံ၊ သင်သည်၊ မဏိကဗ္ဗနာထိတံ၊ အလွန်ထူပ  
 ကုန်သောပတ္တမြား၊ ဧဝင်တို့ဖြင့်စီအပ်သော၊ သောဝဏ္ဏဇာလံစိတံ၊ ရွှေ  
 ကွန်ယက်စသောတန်ဆာတို့ဖြင့်ဖုံးလွှမ်းအပ်သော၊ သုကပ္ပိတံ၊ ကောင်းစွာ  
 သွဲ့အပ်သော တံခွန်ကုန်းနှီးရှိသော၊ မဟန္တိ၊ ကြီးစွာသော ကိုယ်ရှိသော၊  
 ဂဇဝရံ၊ ဆင်မြတ်ကို၊ အတိရုတ္တ၊ ထက်၍၊ ဝေဟာသံ၊ ကောင်းကင်အပြင်  
 ရှိသောဆင်ကျောက် ကုန်းတည်းဟူသော၊ အန္တဝိက္ခေ၊ ကောင်းကင်၌၊  
 နိထိန္ဒာ၊ ထိုင်နေထုတ်၊ ဣဓ၊ ဤငါတို့နေရာအရပ်သို့၊ အာဂမာ၊ လာရောက်  
 ၏။ တဝ၊ သင်၏၊ နာဂဿ၊ ဆင်၏။ ဒုဝေသု၊ နှစ်ချောင်း ကုန်သော၊  
 ဒန္တေသု၊ အစွယ်တို့၌၊ အဗ္ဗေ၊ ဒိကာ၊ ကြည်စွာသောရေရှိကုန်သော၊ ပေါက္ခ  
 ရဏိယော၊ ရေကန်တို့ကို၊ နိဗ္ဗိတာ၊ သုစရိုက်ကုသိုလ်ကံသည် ပန်ဆင်အပ်  
 ကုန်၏။ တတ္ထ၊ ထိုရေကန်တို့၌၊ ပဒုမိနိယော၊ ပဒုမာကြာတို့သည်၊ သုဗုလ္လာ  
 ကောင်းစွာ ပွင့်ကုန်၏။ ပဒုမေသုစ၊ ပဒုမာကြာတို့၌လည်း၊ တုရိယဂဏာ၊  
 တုရိယာ အမျိုးတို့၏ အပေါင်းသည်၊ ပတိဇ္ဇမေ၊ ဟဆဲနှစ်ပါးကုန်သော  
 လယဘောဒတို့၏အစွမ်းဖြင့် ပြားခြင်းသို့ရောက်ကုန်၏။ တဝ၊ သင်၏၊ မနော  
 ဟရာယော၊ နှလုံးကိုဆောင်တတ်ကုန်သော၊ ဣမာအတ္တရာယောစ၊ ဤနတ်တို့  
 တို့သည်လည်း၊ နစ္စန္တိ၊ ကမြူးခြင်းကိုလည်းပြုကုန်၏။ ဂါယန္တိ၊ သီခြင်းကို  
 ထည်းထီကုန်၏။ မဟာနုဘာဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဒေဝိ၊  
 နတ်တို့၊ တုံ၊ သင်သည်၊ ဒေဝိဒ္ဓိဝတ္ထာ၊ နတ်၌ဖြစ်သော ပြည့်စုံခြင်းသို့ရောက်  
 သည်၊ အသိ၊ ဖြစ်၏။ မနုဿတုတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော၊ တုံ၊

သင်သည်။ ကိပုညံ၊ အဘယံသိသောကုသိုလ်ကံကို၊ အာကာသိ၊ ပြုခဲ့ဘူးသနည်း၊ ကေန၊ အဘယံသိသောကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်၊ ဧဝံဇေလိထာနုဘာဝါ၊ ဤသို့ထွန်းပသောတန်ခိုးအာနုဘောတိရှိသည်၊ အသိ၊ ဖြစ်သနည်း၊ ကေန၊ အဘယံသိသောကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝဏ္ဏောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ အတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ ဘန္တေ၊ အရှင်ဘုရားအဟံ၊ အက္ခန္တိပံသည်၊ ဗာရာဏသိယံ၊ ဗာရာဏသိပြည်၌၊ ဥပသကံသိတွာ၊ ဆည်းကပ်၍၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ ဝတ္ထယုဂံ၊ ပုဆိုးအစုံကို၊ အဒါတိ၊ ပေးလှူခဲ့ဘူး၏၊ တဿ၊ ထိုမြတ်စွာဘုရား၏၊ ပါဒါနိ၊ ခြေတော်တို့ကို၊ ဝဗ္ဗိတွာ၊ ရှိခဲ့၍၊ ဆမာ၊ မြေ၌၊ နိသီဒိ၊ ထိုင်နေခဲ့ဘူး၏၊ အဟံ၊ အက္ခန္တိပံသည်၊ ဝိတ္ထာစ၊ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍လည်း၊ အဗ္ဗုလိကံ၊ လက်အုပ်ချီခြင်းကို၊ အကာသိ၊ ပြုခဲ့ဘူး၏၊ ကဗ္ဗနသန္နိတတ္တစော၊ သိင်္ဂီနိက်ရွှေစင် အဆင်းကဲ့သို့ပြောင်ပြောင်ပင်းသောအမေအဆင်းကောင်းတော်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်လည်း၊ မေ၊ အက္ခန္တိပံအား၊ သမုဒယဒုက္ခနိစ္စတံ၊ သမုဒယသဗ္ဗာနုက္ခာသစ္စာတို့၏ မမြဲသောအဖြစ်သည်လည်းကောင်း၊ အသင်္ဂတံ၊ အကြောင်းတရားတို့သည် မပြုပြင်အပ်သော၊ သဿတံ၊ မြဲသောသဘောရှိသော၊ နိရောဓံ၊ နိရောဓသဗ္ဗာကိုလည်းကောင်း၊ အဒေသယိ၊ ဟောတော်မူပြီ၊ မဂ္ဂံ၊ အင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသောမဂ္ဂသဗ္ဗာကိုလည်း၊ အဒေသယိ၊ ဟောတော်မူပြီ၊ ယတော၊ အကြင်သို့သောဟောတော်မူခြင်းကြောင့်၊ အဟံ၊ အက္ခန္တိပံသည်၊ ဝတ္ထာရိ၊ ထေးပါးကုန်သော၊ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို၊ ဝိစာနိသမံ၊ သိပြီ၊ ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အက္ခန္တိပံသည်၊ အပ္ပိယကံ၊ နည်းသောအသက်အပိုင်းအခြားရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ကာလကံတာ၊ သေလွန်ခြင်းကြောင့်၊ တတော၊ ထိုလူတို့၏ အဖြစ်မှ၊ ရုကာ၊ ရုတေခဲသည်ရှိသော်၊ ဝိဒေသဂတံ၊ တပုဝတိသုနတ်တို့၏ အပေါင်း၌၊ ဥပပန္နာ၊ ပဗ္ဗိသန္ဓေ အားဖြင့်ဖြစ်၍၊ ယဒ္၊ သိနိ၊ အခြံအရံနှင့်ပြည့်စုံသည်၊ အပ္ပိ၊ ဖြစ်၏၊ အဟံ၊ အက္ခန္တိပံသည်၊ သဂ္ဂဿ၊ သိကြားမင်း၏၊ သောဠသေသာယာသမာနံ၊ တသောင်းမြောက်ထောင်ကုန်သော၊ မဟောသိနံ၊ နတ်မိဖုယားတို့တွင်၊ ဒိသာသု၊ နတ်ပြည်နှစ်ထပ် အရပ်မျက်နှာတို့၌၊ ဝိသယတာ၊ ထင်ရှားကျော်စောသော၊ ယသုတ္တရာနာမ၊ ယသုတ္တရာအမည်ရှိသော၊ အညတရာ၊ တယောက်သော၊ ပဇာပတိ၊ မယားသည်၊ အပ္ပိ၊ ဖြစ်၏၊ ယတိယံ၊ သုံးခုမြောက်သော၊ နာဂဝိမာနဝပ္ပိ၊ မြတ်စွာဘုရား

အားပူဆိုး အရံကို ပေးလှူခဲ့ဘူးသော နတ်သွီး၏ အဆင်း ဝိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည် နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၄၂) မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝတော၊ နတ်သွီး၊ ဩသမိသာရကာ၊ သောက်ရှူးကြွယ်သည်။ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေချက်၊ တိဋ္ဌတိဝိယ၊ တည်သကဲ့သို့၊ ယာထွံ၊ အကြင်သင်သည်။ အဘိတ္တန္တေန၊ အလွန်နှစ်သက်ဘွယ်ရှိသော၊ ဝဇ္ဈောန၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေချက်၊ တိဋ္ဌတိ၊ တည်၏။ ။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်သွီး၊ ကောန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ တောဒိသော၊ ဤသို့ သဘောရှိသော၊ ဝဇ္ဈော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ (ပ) ကောန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝဇ္ဈော၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ဗဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆမိ၊ မေး၏။ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းရှိသော၊ သာဒေဝတာ၊ ထိုနတ်သွီးသည်၊ (ပ) ဣဒံ၊ ဤအကျိုးသည်၊ ယသကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ ။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဗာရာဏသီယံ၊ ဗာရာဏသီပြည်၌၊ အာဒိစ္စဗန္ဓုနော၊ နေမင်း၏ အစေ့ဖြစ်တော်မူသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ ပဿန္တေ၊ ယုံကြည်သောစိတ်ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ သကောတိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏိတိ၊ လက်တို့ဖြင့်၊ သုက္ခယုဗ္ဗာသံ၊ မုသောမှုံခြောက်ကို၊ အဒါယိ၊ ပေးလှူခဲ့ဘူး၏။ ။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ သုက္ခယုဗ္ဗာ၊ ခြောက်လည်းခြောက်သော၊ အထောဏိကာယစ၊ ဆားလည်းမရှိသော၊ ကုမ္ဘာသပိတ္တာယ၊ မုသောမှုံ၏၊ ဖလံ၊ အကျိုးကို၊ ထွံ၊ အရှင်ဘုရားသည်၊ ပဿ၊ ရှုတော်မူထော၊ သုဒိတံ၊ နတ်၌ဖြစ်သောချမ်းသာဖြင့်ချမ်းသာရှိသော သူ၏အဖြစ်သို့ရောက်သော၊ အထေဝံ၊ အထောမအမည်ရှိသော၊ ဝံ၊ အကျွန်ုပ်ကို၊ ဒိသ္မာ၊ မြင်၍၊ အတ္တနော၊ မိမိ၏၊ သုဒိတံ၊ စီးပွားချမ်းသာကို၊ ဣစ္ဆန္တေ၊ အလိုရှိသောကော၊ အဘယ်မည်သောသူသည်၊ ပုညံ၊ ကောင်းမှုကို၊ နုကရိဿတိ၊ မပြုဘဲနေရအံ့နည်း။ ။ မဟာနူဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်

အား၊ တောဒိသော၊ ဤသို့သဘောရှိသော၊ ဝဏ္ဏော၊ အရောင်အဆင်းသည်၊  
ဇာတော၊ ဖြစ်၏ (ပ)၊ ကော၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏  
ဝဏ္ဏောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအ  
ရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေ  
ကြား၏၊ စတုတ္ထံ၊ လေးခုမြောက်သော၊ အထောမဝိမာနဝတ္ထု၊ အလော  
မအမည်ရှိသောသူဆင်းရဲမ ဖြစ်ဘူးသောနတ်သွီး၏ဗိမာန်လျှင် အကြောင်း  
ရှိသောဝတ္ထုသည် နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

(၄၃) မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝတေ၊  
နတ်သွီး၊ ဩသာမိတာရကာ၊ သောက်ရှူးကြွယ်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်း  
ကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းထင်းစေထွက်၊ တိဋ္ဌတိဝိ  
ယ၊ တည်သကဲ့သို့၊ ယဝတံ၊ အကြင်သင်သည်၊ အဘိက္ကန္တေန၊ အလွန်နှစ်လို  
ဘွယ်ရှိသော၊ ဝဏ္ဏေန၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော  
အရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းထင်းစေထွက်၊ တိဋ္ဌတိ၊ တည်၏၊ ။  
မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝိ၊ နတ်သွီး၊ ကော၊ အ  
တယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝဏ္ဏောစ၊ အရောင်အ  
ဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊  
ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏၊ အတ္ထမနာ၊  
နှစ်သက်ဝမ်းမြောက် ခြင်းရှိသော၊ သာဒေဝတာ၊ ထိုနတ်သွီးသည်၊ (ပ)၊  
ဣဒံပဝံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပဝံ၊ အ  
ကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ အန္တ  
ကဝိနုဋ္ဌိ၊ အန္တကဝိနုဋ္ဌိ၊ အာဒိစ္စဗန္ဓု၊ နေမင်း၏အစွေဖြစ်တော်မူသော၊  
ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ ကောထသံပါကံ၊ ဇီးအပျော်ဖြင့်ကောင်းစွာ  
ချက်အပ်သော၊ တေထရူပိတံ၊ ဆီဖြင့်ရနံ့ရနံ့ထက်သော၊ ကပ္ပိကံ၊ ပဇူးရည်  
ကို၊ အဒါယိံ၊ ပေးလှူခဲ့ဘူး၏၊ တန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်  
သည်၊ ဥဇာဘူတေသု၊ ဖြောင့်မတ်သောအဖြစ်သို့ရောက်တော်မူသော၊ ဗုဒ္ဓေ၊  
မြတ်စွာဘုရား၌၊ ဝိဗ္ဗသန္တေန၊ အထူးသဖြင့်ကြည်ညိုစွာသော၊ စေတဿ၊  
စိတ်ဖြင့်၊ ဝိပူလျာစ၊ ပိတ်ချင်းထီးနှင့် ထည်းကောင်း၊ ဇာသုဏေနစ၊ ကြက်  
သွန်နှင့်ထည်းကောင်း၊ ယာမဗ္ဗကေနစ၊ ဇီရာနှင့်ထည်းကောင်း၊ မိသံ၊ ရော  
ရှက်သော၊ တံ၊ ထိုယာဂျချစ်ကို၊ ထေရဿ၊ အရှင်အာနန္ဒာထေရ်၏၊ ဟတ္ထေ၊

ထက်၌၊ အဒါထိံ၊ ပေးလှူခဲ့ဘူး၏။ တန္တေ၊ အရှင်ဘုရား၊ သဗ္ဗင်္ဂကလျာ  
 ဣ၊ ခပ်သိမ်းကုန်သောအင်္ဂါတို့ဖြင့် ကောင်းခြင်းရှိသော၊ ဘတ္တုစ၊ လင်၏  
 လည်း၊ အနောမဒယိကာ၊ ပြည့်စုံသောရှာဖွေမှုရှိသော၊ ယာနာဓိ၊ အကြင်  
 မိန်းမသည်၊ စက္ကဝတ္တိဿ၊ ရာဇိနော၊ ထေးကျွန်းသနင်းကြောမင်း၏၊ မဟေ  
 သိက္ကံ၊ မိဖုရားဖြစ်၏အဖြစ်ကို၊ ကရေယျ၊ ပြုငြားအံ့၊ သာဝိနာဓိ၊ ထိုမိန်းမ  
 သည်လည်း၊ ဧကဿ၊ တခုသာ၊ ကပ္ပိကဒါနဿ၊ ပအုန်းရည်ကိုပေးလှူ  
 ကြောင်းဖြစ်သောဒါနကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးကို၊ သောဇ္ဇထိံ၊ နှစ်ရာငါး  
 ဆဲ့ခြောက်စိတ်စိတ်၍တစ်စုံတစ်ခုမျှသာ၊ ကလံ၊ အတို့အစိတ်ကို၊ နန္ဒိန္ဒ၊ မရှိ။  
 တန္တေ၊ အရှင်ဘုရား၊ ယာနိ သတနိက္ခာသဟဿာနိ၊ အကြင်ရွာစင်နိက္ခာ  
 သိန်းတို့သည်လည်းကောင်း၊ ယာနိသတံအဿာသဟဿာနိ၊ အကြင်မြင်း  
 ကောင်းတသိန်းတို့သည်လည်းကောင်း၊ ယာနိသတံအဿာတရိရထာသ  
 ဟဿာနိ၊ အကြင်အဿတိုရ်မမြင်းကကုန်သော ရထာတသိန်းတို့သည်  
 လည်းကောင်း၊ အာမုတ္တမဏိကုဏ္ဍဿ၊ ပတ္တမြားနားရောင်း ဝတ်ကုန်  
 သော၊ ယာနိသတံကညာသဟဿာနိ၊ အကြင်စွဲကညာတသိန်းတို့သည်  
 လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ တာနိဝိ၊ ထိုဆင်တသိန်းတို့သည်လည်း၊  
 ဧကဿ၊ တခုသာ၊ ကပ္ပိ ကဒါနဿ၊ ပအုန်းရည်ကိုပေးလှူခြင်းကြောင်းဖြစ်  
 သောဒါနကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးကို၊ သောဇ္ဇထိံ၊ နှစ်ရာငါးဆဲ့ခြောက်စိတ်  
 စိတ်၍တစ်စုံတစ်ခုမျှသာ၊ ကလံ၊ အတို့အစိတ်ကို၊ နန္ဒိန္ဒ၊ မရှိကုန်၊ တန္တေ၊ အရှင်  
 ဘုရား၊ ဤသာဒန္တ၊ စဉ်းငယ်ညွတ်သော အစွယ်ရှိကုန်သော၊ ဥရုဇ္ဇဝါ၊ ခွန်  
 အားထွင်မြန်ခြင်းလုံ့လရှိကုန်သော၊ သုဝဏ္ဏကန္တ၊ ရွှေဖြင့်ပြီးကုန်သော  
 ခါ ကြိုးလည်ပတ်စသောကကြိုးလည်းရှိကုန်သော၊ မာတင်္ဂါ၊ မာတင်္ဂအမျိုး  
 လည်းဖြစ်ကုန်သော၊ ဟေမကပ္ပနိဝါသဿ၊ ရွှေဖြင့်ပြီးသောတံခွန်ကုန်းနှီးအ  
 စရှိကုန်သောဆင်တန်ဆာတို့ဖြင့်ဖွဲ့အပ်သောကိုယ်ရှိကုန်သော၊ ယာနိဟေ  
 မဝဏ္ဏနာဂါသဟဿာနိ၊ အကြင်တသိန်းကုန်သော ဟိမဝန္တာဆင်တို့  
 သည်၊ သန္တိ၊ ရှိကုန်၏၊ တာနိဝိ၊ ထိုဆင်တသိန်းတို့သည်လည်း၊ ဧကဿ၊ တ  
 ခုသာ၊ ကပ္ပိကဿ၊ ပအုန်းရည်ကိုပေးလှူကြောင်းဖြစ်သော ဒါနကုသိုလ်ကံ  
 ၏၊ ဖလံ၊ အကျိုးကို၊ သောဇ္ဇထိံ၊ နှစ်ရာငါးဆဲ့ခြောက်စိတ် စိတ်၍တစ်  
 မျှသာ၊ ကလံ၊ အတို့အစိတ်ကို၊ နန္ဒိန္ဒ၊ မရှိကုန်။ တန္တေ၊ အရှင်ဘုရား၊  
 ဣဓ၊ ဤသောက၌၊ ယောရာဇာ၊ အကြင်မင်းသည်၊ နိဗ္ဗာသဟဿပရိတ္တဒိပပရိ  
 ဝါရာနံ၊ ကျွန်းငယ်နှစ်ထောင် အရံရှိကုန်သော၊ စတုနံပိစဒိပါနံ၊ ကျွန်းကြီး  
 လေးကျွန်းတို့ကိုသည်၊ ဣဿရံ၊ အစိုးရသောစကြာမင်း၏အဖြစ်ကို၊ ကာ





ရားထ၊ ငြိငြားအံ့၊ သေပိရာဇာ၊ ထိုစကြာမင်းသည်လည်း၊ ကေသာ၊ တရ  
သော၊ ကဉ္စိကဒါနဿ၊ ပအုန်းရည်ကိုပေးလှူကြောင်းဖြစ်သောဒါနကုသိုလ်  
ကံ၏ဖလ်၊ အကျိုးကို၊ ဝေသာဇ္ဇသိ၊ နှစ်ရာငါးဆဲ့ခြောက်ပိတ်ပိတ်၍တစ်စုံမျှ  
သော၊ ကလံ၊ အနိစ္စစိတ်ကို၊ နုတ္တတိ၊ မရှိ၊ ပဉ္စဝံ၊ ငါးခုခြောက်သော၊ က  
ဉ္စိကဒါယိကဝိမာနဝတ္ထု၊ တရားသခင်အားပအုန်းရည်ကိုအမှင် အာနန္ဒာ၏  
လက်၌ ပေးလှူခဲ့ဘူးသော နတ်ထိုး၏ဝိမာန်လျှင် အကြောင်းရှိသောဝတ္ထု  
သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

(၄၄) မဟာနုဘာဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဒေဝတေ၊  
နတ်ထိုး၊ ဩအာသမိတာရကာ၊ သောက်ရှူးကြွယ်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်း  
ကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းထင်းစေလျက်၊ တိဋ္ဌတိပိ  
ယ၊ ကည်သကဲ့သို့၊ ယာတံ၊ အကြင်သင်သည်၊ အဘိက္ကန္တေ၊ အလွန်နှစ်သက်  
တွယ်သော၊ ဝဏ္ဏေန၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော  
အရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းထင်းစေလျက်၊ တိဋ္ဌတိ၊ ကည်၏၊ ။  
မဟာနုဘာဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဒေဝတေ၊ နတ်ထိုး၊ နစ္စ  
မာနာယ၊ ကမြူးသော၊ တဿာတေ၊ ထိုသင်၏၊ အင်္ဂမင်္ဂေဟိ၊ အင်္ဂါကြီးငယ်တို့  
မှ၊ သဗ္ဗဒေသာ၊ အချင်းခပ်သိမ်း၊ သဝနိယာ၊ နာပျော်တွယ်ရှိကုန်သော၊ မနော  
ရမာ၊ နှလုံးမွေ့လျော်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်  
သော၊ သဒ္ဓါ၊ အသံတို့သည်၊ နိစ္စရန္တိ၊ မြက်ကုန်၏၊ နစ္စမာနာယ၊ ကမြူးသော၊  
တဿာတေ၊ ထိုသင်၏၊ အင်္ဂမင်္ဂေဟိ၊ အင်္ဂါကြီးငယ်တို့မှ၊ သုပိဂန္ဓာ၊ ဝင်  
ကြွယ် သန့်ရှင်းသောအနံ့ရှိကုန်သော၊ မနောရမာ၊ နှလုံး၏မွေ့လျော်ခြင်းကို  
ဖြစ်စေတတ်ကုန်သော၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ဂန္ဓာ၊ အနံ့တို့သည်၊ ပဝါ  
ယန္တိ၊ ပျံ့ထိုင်ကုန်၏၊ ဒေဝတေ၊ နတ်ထိုး၊ ဝိဝတ္တမာနကာယေန၊ ထိုမှဤမှ  
ပြန်လှည့်သောကိုယ်ဖြင့်၊ နစ္စမာနာယ၊ ကမြူးသော၊ တဝ၊ သင်၏၊ ဝေဇီသု၊  
ဆံထုံးတို့၌၊ ယာပိသန္ဓနာ၊ အကြင်တန်ခင်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေသံ  
ထိုတန်ခင်တို့၏၊ နိဗ္ဗောသော၊ အသံကို၊ ပဉ္စဂီကေ၊ ငါးပါးသောအင်္ဂါရှိသော  
တူရှိယေ၊ စည်မျိုး၌၊ နိဗ္ဗောသောယထာ၊ သာယာနာပျော်တွယ်ရှိသောအသံ  
ကဲ့သို့၊ သုယျာ၊ ကြားအပ်၏၊ ဝါတရတာ၊ ညှင်းညှင်းသောစေသည်  
ခပ်ကုန်သည်ဖြစ်၍၊ ဝါတေန၊ စေကြောင့်၊ သဗ္ဗကမ္မိတာ၊ ကောင်းစွာတုန်  
လှုပ်အပ်ကုန်သော၊ တဝ၊ သင်၏၊ ဝဇံ၊ သကာ၊ ဦးဆောင်ပန်းတို့သည်၊ သန္တိ  
ရှိကုန်၏၊ တေသံ၊ ထိုဦးဆောင်ပန်းတို့၏၊ နိဗ္ဗောသော၊ အသံကို၊ ပဉ္စဂီကေ  
ငါးပါးသောအင်္ဂါရှိသော၊ တူရှိယေ၊ စည်မျိုး၌ ။ နိဗ္ဗောသောယထာ၊ သာ

ယာနာပျော်တွယ်ရှိသော အသံကိုကဲ့သို့၊ သုယုတိ၊ ကြားအပ်၏။ ဒေဝ  
 တေးနတ်သွီး၊ တေးသင်၏။ သိရတ္ထိ၊ ဦးခေါင်း၌၊ သုဗ်ဂန္ဓာ၊ စင်ကြယ်သန်  
 ရှင်းသောအနံ့ရှိသော၊ မနောရမာ၊ နှလုံးမွေ့လျော်ခြင်းကိုဖြစ်ထုတ်သော၊  
 ယာဝိမာထာ၊ အကြင်ပန်းသည်လည်း၊ အတ္ထိ၊ ရှိ၏။ တထာမာသာဟ၊ ထိုပန်း  
 ၏ဂန္ဓော၊ အနံ့သည်၊ မဇ္ဈသကော၊ မဇ္ဈသကအမည်ရှိသော၊ ရုက္ခာယထာ၊  
 သစ်ပင်ကဲ့သို့၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ဝါတိ၊ ပျံ  
 လှိုင်၏။ ဒေဝတေးနတ်သွီး၊ တေးသင်၏။ ဇေတံသုဗ်ဂန္ဓံ၊ ထိုစင်ကြယ်သန်  
 ရှင်းသောအနံ့သည်၊ စာသသော၊ မွေးကြိုင်၏။ အမာနုသံ၊ နတ်၌ဖြစ်သော၊  
 ရူပံ၊ အဆင်းသဏ္ဍာန်ကို၊ ပဿသိ၊ စက္ခုပသာဒအားထင်မြင်၏။ နှုဒံပလံ၊  
 ဤအကျိုးသည်၊ ကိသာကမ္မဿ၊ အတယ်သို့သောကုသိုလ်ကံ၏ ပလံ၊ အ  
 ကျိုးနည်း၊ ပုစ္ဆိကာ၊ ငါးမေးအပ်သော၊ တံ၊ သင်သည်၊ မေ၊ ငါ့အား၊ အာဗိက္ခ၊  
 ဖြေကြားလော့။ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ မယံ၊ အကျွန်ုပ်၏၊ သဒ္ဓိ၊ အဆွေ  
 ခင်ပွန်းဖြစ်သောဝိသာခါဥပါသိကာမသည်၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်ကြီး  
 ၏အနီး၌၊ သံဃဿ၊ သံဃာတော်၏၊ အတ္ထာယ၊ အကျိုးငှါ၊ မဟာဝိဟာရံ၊  
 ကြီးမြတ်သောကျောင်းကို၊ ကာရေသိ၊ ဆောက်လုပ်စေ၏၊ အဟံ၊ အကျွန်ုပ်  
 သည်၊ ပသန္ဓာ၊ ယုံကြည်သောစိတ်ရှိသည်ဖြစ်၍၊ တတ္ထံ၊ ထိုပုပ္ဖာရုံကျောင်း၌၊  
 တံအဂါရုဗ္ဗ၊ ထိုခမ်းတိုက်တထောင်ရှိသောနတ်ဗိမာန်နှင့်တူသောကြီးမြတ်  
 သောပြာဿန်ကိုလည်းကောင်း၊ မေ၊ အကျွန်ုပ်သည်၊ ဝိယံ၊ ချစ်မြတ်နိုးအပ်  
 သော၊ တံပရိစ္ဆာဝဗ္ဗ၊ ထိုထုရားအမှူးရှိသော သံဃာတော်ကိုရည်မှတ်၍စွန့်  
 အပ်သောကြီးမြတ်သောစွန့်ကြဲခြင်းကိုလည်းကောင်း၊ ဒိသ္မာ၊ မြင်၍၊ အနုမာ  
 ဒိ၊ ဝမ်းမြောက်ခဲ့ဘူး၏။ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ တာယေ ဝသုဒ္ဓါနုမော  
 ဒနာယ၊ ထိုဆိုအပ်ခဲ့ပြီးသောသက်သက်သောအနုမောဒနာကြောင့်ပင်သျှင်  
 အန္တုတံ၊ မဖြစ်စဖူးအထူးဖြစ်သော၊ ဒဿနေယျေ၊ ရှုခြင်းငှါထိုက်သော၊  
 ဝိမာနံ၊ ဗိမာန်ကို၊ မေ၊ အကျွန်ုပ်သည်၊ ထန္တံ၊ ရအပ်၏။ တဿ၊ ထိုဗိမာန်၏၊  
 ပမာတံ၊ အတိုင်အရှည်သည်၊ သမန္တတော၊ ထက်ဝန်းကျင်မှ၊ ဝေပဇ္ဇသ  
 ယောဇနာနိ၊ ဟဆဲ့ခြောက်ယူဇနာတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ မမ၊ အ  
 ကျွန်ုပ်၏၊ အုဒ္ဓိယာ၊ ကောင်းမှု၏အာနုဘော်ကြောင့်၊ ဝေဟာယသံ၊ ကောင်း  
 ကင်သို့၊ ဂစ္ဆသိ၊ သွား၏။ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ ဝိဘတ္တာ၊ အသီးအသီး  
 ဝေဘန်အပ်ကုန်သော၊ ဘာဝသော၊ အဖိုအေးဖြင့်၊ မိတာ၊ နှိုင်းယှဉ်အပ်ကုန်  
 သော၊ ကုဇာဂါရာ၊ ရွှေဖြင့်ပြီးသော အထွန်ရုထစ်မွန်းချွန်ရှိကုန်သော၊ မေ၊  
 အကျွန်ုပ်၏၊ နိဇဝဿ၊ အိပ်တို့သည်၊ ဒဗ္ဗယမာနာ၊ အလွန်ထွန်းပကုန်လျက်၊

သမန္တာ၊ ထက်ဝန်းကျင်မှ၊ သတယောဇနံ၊ ပုဇနာတရာတိုင်အောင်၊ အဝ  
တန္တိ၊ သင်းကုန်၏။ ၊ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ မေ၊ အကျွန်ုပ်၏၊ ဧတ္ထ၊  
ဤဗိမာန်၌၊ ပုထုသာမနိသေဝိတာ၊ ကြီးကျယ်ကုန်သောနတ်ပြည်၌ဖြစ်သော  
ငါးအပေါင်းသည် ဖြစ်အပ်ကုန်သော၊ အတ္ထောဒကာ၊ ကြည်သောရေရှိကုန်  
သော၊ ဝိပ္ပသန္တာ၊ အထူးသဖြင့် ကြည်ညိုစွယ် ရှိကုန်သော၊ သောဝဏ္ဏ  
ဝါလုကသန္တတာ၊ ရွှေဖြင့်ပြီးသော သဲသျှင် အခင်းရှိကုန်သော၊ နာနာပရမ  
သဉ္စန္ဒာ၊ ပွင့်ချစ်တရာပွင့်ချစ်တထောင် အစရှိကုန်သော အထူးထူးကုန်  
သော ကြာပျိုးတို့သည် ဖုံးလွှမ်းအပ် ကုန်သော၊ ပုဏ္ဏရိကသမေပဟတာ၊  
အထူးထူးသော ကြာဖြူပျိုးတို့သည်လည်း ထက်ဝန်းကျင်မှလွှမ်းမိုးအပ်  
ကုန်သော၊ ပေါက္ခရညောစ၊ ရေကန်တို့သည်လည်း၊ သန္တိ၊ ရှိကုန်၏၊ တာဟိ၊  
ထိုရေကန်တို့မှ၊ မာလုတေရိတာ၊ လေးညှင်းခပ်သဖြင့် လွင့်ကုန်သော၊  
မနုညာ၊ နှစ်သက်မြတ်နိုးစွယ်ရှိကုန်သော၊ သုရတိ၊ တင့်တယ် ကောင်း  
မွန်ကုန်သော အနံ့တို့သည်၊ သမ္ပဝါယန္တိ၊ ပျံ့လှိုင်ကုန်၏။ ၊ မေ၊ အကျွန်ုပ်  
၏၊ အန္တောနိဝေသနေ၊ ဗိမာန်၏အနီး၌၊ ဇာတာ၊ ရောက်ကုန်သော၊ ဇမ္ဗူ  
ယောစ၊ သပြေပင်တို့သည် လည်းကောင်း၊ ပနသစ၊ ဝိန်းနဲ့ဝင် တို့သည်  
လည်းကောင်း၊ ဟာလာစ၊ ထန်းပင် တို့သည်လည်းကောင်း၊ နုဗ္ဗိကေရဝ  
နာနိစ၊ အုန်းထောတို့ သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ အရောပိမာ၊  
မပိုက်ပျိုး အပ်ကုန်သော၊ နာနာရုက္ခာ၊ အထူးထူးသော သစ်ပင်တို့သည်၊  
သုရတိ၊ တင့်တယ်ကောင်းမြတ်သောအနံ့ကို၊ သမ္ပဝါယန္တိ၊ ပျံ့လှိုင်စေကုန်  
၏။ ၊ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ ယောပိနရော၊ အကြင်သူ သည်လည်း၊  
နာနာတုရိယသံဃုဋ္ဌံ၊ အထူးထူးသောတုရိယာပျိုးတို့၏အသံဖြင့်မခတ်စဉ်  
သောအသံရှိသော။ အတ္ထ ရာဂတာယောသိတံ၊ နတ်သွီး အပေါင်းသည်ကြွေး  
ကြော်အပ်သော အသံလည်းရှိသော၊ ဣဓိဗိမာနံ၊ ဤဗိမာန်ကို၊ သုပိန၊ အိပ်  
မက်၌၊ ပသေ၊ မြင်ရာ၏၊ သောပိနရော၊ ထိုသူသည်လည်း၊ ဝိက္ခော၊ နှစ်သက်  
သည်၊ သိယာ၊ ဖြစ်ရာ၏။ ၊ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ ဇောပိသံ၊ ဤသို့  
သဘောရှိသော၊ အတ္တုတံ၊ မဖြစ်စာဘူး အထူးထူး ဖြစ်သော၊ ဒသနေယျံ၊  
ရှုခြင်းငှါဆိုက်သောအဆင်း၊ သဏ္ဌာန်ရှိသော၊ သဗ္ဗသော၊ ထက်ဝန်းကျင်မှ၊  
ပတံ၊ ထွန်းပသော အရောင်ရှိသော၊ ဝိမာနံ၊ ဗိမာန်သည်၊ မမ၊ အကျွန်ုပ်၏၊  
ကမ္မေဟိ၊ ကံတို့ကြောင့်၊ နိဗ္ဗတ္တံ၊ ဖြစ်၏။ တသ္မာ၊ ထိုကြောင့်၊ ပုညာနိ၊ ကောင်း  
မွန်ကို၊ ကာတာဝေ၊ ပြုခြင်းငှါ၊ အထံ၊ ယင့်လှ၏။ ဒေဝတေ၊ နတ်သွီး၊ တာယေ  
ဝသုဒ္ဓါနုမောဒနာယ၊ ထိုသက်သက်သော အနုမောဒနာကြောင့်ပင်လျှင်။

အတ္တုတံ၊ မဖြစ်စဘူးအထူးဖြစ်သော၊ ဒဿနေယျံ၊ ရှုခြင်းငှါထိုက်သောအ  
ဆင်းသဏ္ဌာန်ရှိသော၊ ဝိမာနံ၊ ဝိမာန်ကို၊ တော၊ သင်သည်၊ လန္ဈ၊ ရအပ်ပြီ၊ ဒေဝ  
ကော၊ နတ်သို့၊ ယသစေဝသာနာဓိ၊ အကြင်ဝိသာခါအမည်ရှိသောမိန်းမသည်၊  
ဒါနံ၊ ပုပ္ဖာရုံကျောင်းအစရှိသော ဣတ္ထုတံ၊ အဒါထိ၊ ပေးလှူ၏၊  
တဿာ၊ ထိုဝိသာခါအမည်ရှိသောမိန်းမ၏၊ ဂတိံ၊ ထားရာအရပ်ကို၊ တံ၊ သင်  
သည်၊ ဖြူဟိ၊ ဆိုထေ့၊ သာ၊ ထိုဝိသာခါသည်၊ ဂုဟိံ၊ အဘယ်အရပ်ဌာန၌၊  
ဥပပန္နာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်ထေသနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ တန္ဒုန္တေ၊  
အရှင်ကောင်း၊ သာနာဓိ၊ ထိုမိန်းမသည်၊ မယံ၊ အကျွန်ုပ်၏၊ သင်၊ အစေ့  
ခင်ပွန်းသည်၊ အဟု၊ ဖြစ်ခဲ့ဘူး၏၊ ဝိညာတဓမ္မာ၊ ထိအပ်ခဲ့ပြီးသောသစ္စာလေး  
ပါးတရားရှိသော၊ သာနာဓိ၊ ထိုမိန်းမသည်၊ သံစာဿ၊ သံစာတော်၏၊ အ  
တ္ထာယ၊ အကျိုးငှါ၊ မဟာဝိဟာရံ၊ ကြီးမြတ်သောပုပ္ဖာရုံကျောင်းကို၊ ကာဇေ  
လိ၊ ဆောက်လုပ်စေ၏၊ ဒါနံ၊ ဆွမ်းသင်္ကန်းစသော များမြတ်သောဣတ္ထုတံ  
ဝတ္ထုကိုလည်း၊ အဒါထိ၊ ပေးလှူ၏၊ သာ၊ ထိုဝိသာခါ အမည်ရှိသော မိန်းမ  
သည်၊ နိဗ္ဗာနရတီသု၊ နိဗ္ဗာနရတီသံဃ်ဖြစ်ကုန်သော၊ ဒေဝေသု၊ နတ်တို့၌၊ ဥပပ  
န္နာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်၏၊ တန္ဒုန္တေ၊ အရှင်ကောင်း၊ သုနိဗ္ဗိတဿ၊  
သုနိဗ္ဗိတအမည်ရှိသော၊ ဒေဝေ၊ စသော၊ နိဗ္ဗာနရတီနတ်မင်းကြီး၏၊ ပဇာပတိ  
ယာ၊ မယားဖြစ်သော၊ တဿာ၊ ထိုဝိသာခါအမည်ရှိသောနတ်သို့၊ ဣ၊ ဂမ္ဘဝိ  
ပါကော၊ ကံ၏အကျိုးကို၊ အဝိန္နိယော၊ ကြံခြင်းငှါမတတ်နိုင်၊ တန္ဒုန္တေ၊ အ  
ရှင်ကောင်း၊ သာ၊ ထိုဝိသာခါသည်၊ ဂုဟိံ၊ အဘယ်အရပ်ဌာန၌၊ ဥပပန္နာ၊  
ပဋိသန္ဓေအားဖြင့်ဖြစ်ထေသနည်း၊ ဣတိ၊ ဤသို့၊ ယမေတံယံတေပဉ္စ၊ အကြင်  
အမေးပြုသာနာကို၊ တံ၊ အရှင်ထုရားသည်၊ ပုစ္ဆိ၊ မေးတော်မူ၏၊ တံ၊ ထို  
အမေးပြုသာနာကို၊ တေ၊ အရှင်ထုရားအား၊ အနညတော၊ မဘောက်မပြန်  
ဟုတ်မှန်သော အားဖြင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိယာကာထိ၊ ဖြေကြား  
ပါ၏၊ ဒေဝတာ၊ နတ်သို့၊ တေနဟိ၊ ထိုသို့သောအကြောင်း၊ တုမေ၊  
သင်တို့သည်၊ အညေဝိ၊ တပါးကုန်သောသူတို့ကိုလည်း၊ ဒါနေ၊ ပေးလှူ  
ခြင်း၌၊ သမာဒစေထ၊ ဆောက်တည်စေကုန်ထေ့၊ ဝိတ္တာ၊ နှစ်သက်သော  
စိတ်ရှိကုန်သည် ဖြစ်၍၊ သံစာဿ၊ သံစာတော်အား၊ ဒါနာနိ၊ သင်္ကန်း  
ဆွမ်းစသော ဣတ္ထုတံ၊ ဒါထိ၊ ပေးကျန်ထေ့၊ ပသန္နမာနသာ၊  
ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍၊ မမ၊ ငါ၏၊ ဝစနဉ္စ၊ စကားကိုလည်း၊  
သုကာထ၊ နာကုန်ထေ့၊ တုမေဟိ၊ သင်တို့သည်၊ သုနုလ္လဘော၊ အလွန်ရခဲ့  
သော၊ မနုဿဿဘော၊ လူ၏အဖြစ် တည်းဟူသောသာဘကို၊ ထန္တေ၊

☰

ရအပ်၏။ ဒေဝတေ၊နတ်သိဗ္ဗိ၊ဗြဟ္မဿရော၊ မြတ်သောအသံနှင့်ပြည့်  
 စုံတော်မူသော၊ ကဗ္ဗနသန္နိဘတ္တစော၊ သိင်္ဂိရွှေစင်အဆင်းကဲ့သို့ပြောင်  
 ပြောင်ဝင်းသော အရေအဆင်း ရှိတော်မူသော၊ သဗ္ဗာသဗ္ဗုဒ္ဓေါ၊ မြတ်စွာ  
 တရားသည်၊ မဂ္ဂါပိပတိံ၊ အပါယမင်ဇေဗင်မင်စသော မင်တို့ထက်လွန်  
 မြတ်သော၊ ယံမဂ္ဂံ၊အကြင်နတ်ရွာသုဂတိထုံသို့ ရောက်ကြောင်းဖြစ်သော  
 ဒါနကုသိုလ်ကံတည်းဟူသောမင်တရားကို၊ အဒေသယိ၊ဟောတော်မူပြီး၊  
 ယတ္ထ၊အကြင်သံဃာတော် တည်းဟူသောအလှူခံ၌၊ ပတိ၊ဗြဟ္မာ၊တည်စေ  
 အပ်ကုန်သော၊ ဒက္ခိတာ၊အလှူတို့သည်၊ မဟာပုဂ္ဂလံ၊ကြီးမြတ်သောအကျိုး  
 ရှိကုန်သည်၊ဘဝန္တိ၊ဖြစ်ကုန်၏၊တုမှေ၊သင်တို့သည်၊ဝိတ္တာ၊နှစ်သက်သော  
 စိတ်ရှိကုန်သည်ဖြစ်၍၊ တဿ၊ထိုသို့သဘောရှိသော၊ သံဃဿ၊သံဃာ  
 တော်အား၊ဒါနာနိ၊လှူဘွယ်ဝတ္ထုတို့ကို၊ဒေါယ၊ပေးလှူကုန်လော့၊ဒေဝတေ၊  
 နတ်သိဗ္ဗိ၊ အဋ္ဌ၊ရှစ်ယောက်ကုန်သော၊ ယေပုဂ္ဂလံ၊အကြင်ပုဂ္ဂိုလ်တို့ကို၊သ  
 တံသပ္ပုရိ၊သတိ၊တရားပစ္စေကဗုဒ္ဓါရဟန္တာဖြစ်ကုန်သောသူတော်ကောင်း  
 တို့သည်၊ပသတ္ထု၊ပြီးမွမ်းအပ်ကုန်၏၊ တောနံ၊ထိုပုဂ္ဂိုလ်တို့သည်၊စတ္တာ၊ရိ  
 ယုဂါနိ၊လေးပါးကုန်သောအရံတို့သည်၊ ဟောန္တိ၊ဖြစ်ကုန်၏၊သုဂတဿ၊  
 မြတ်စွာတရား၏၊ သာဝကာ၊တပည့်ဖြစ်ကုန်သော၊ တေပုဂ္ဂလံ၊ထိုပုဂ္ဂိုလ်  
 တို့သည်၊ ဒက္ခိဏေယျံ၊လူနတ်ဗြဟ္မာ သတ္တဝါတို့သည် ပေးလှူအပ်ကုန်  
 သောလှူဘွယ်ဝတ္ထုတို့ကိုခံယူခြင်းငှါထိုက်ကုန်၏၊ ဧတေသု၊ထိုဆိုအပ်ခဲ့  
 ပြီးသောပုဂ္ဂိုလ်တို့အား၊ဒိန္နာနိ၊ပေးလှူအပ်ကုန်သောလှူဘွယ်ဝတ္ထုတို့သည်၊  
 မဟာပုဂ္ဂလံ၊ များမြတ်သောအကျိုးရှိကုန်သည်၊ ဟောန္တိ၊ဖြစ်ကုန်၏။  
 ဒေဝတေ၊နတ်သိဗ္ဗိ၊ သုပ္ပဋိပန္နံ၊ မိလ်ကံရခြင်းငှါ ကုန်ဆဲ ဖြစ်ကုန်သော၊  
 စက္ကာရောစ၊လေးယောက်သောပုဂ္ဂိုလ်တို့ သည်လည်းကောင်း၊ ဗလေ၊  
 ဖိုလ်၌၊ ဗြဟ္မာ၊တည်ကုန်သော၊စတ္တာရောစ၊လေးယောက်သောပုဂ္ဂိုလ်တို့  
 သည်လည်းကောင်း၊သန္တိ၊ရှိကုန်၏၊ ဒေသေသောသံဃော၊ထိုဆိုအပ်ခဲ့ကုန်  
 ပြီးသော ပုဂ္ဂိုလ်ရှစ်ယောက်တို့၏ အပေါင်းဖြစ်သော သံဃာတော်သည်၊  
 ဥဇာဘု၊ဘော၊ ပြောမတ်သော အဖြစ်သို့ရောက်၏၊ ပညာသီလသမာပတိ  
 တော၊ မင်နှင့်ယှဉ်သော ပညာသီလတို့နှင့် ပြည့်စုံ၏၊ဒေဝတေ၊ နတ်သိဗ္ဗိ၊  
 ယဇမာနာနံ၊ပေးလှူကုန်သော၊မနုဿာနံ၊လူတို့၏၊ဩပဓိကံ၊ခန္ဓာအစရှိသော  
 ပုည၊ကောင်းမှုကို၊ ကရောန္တာနံ၊ပြုကုန်သော၊ ပုညပေက္ခာနံ၊ကောင်းမှု၏  
 အကျိုးကိုအလိုရှိကုန်သော၊ ပါဏိနံ၊ သတ္တဝါတို့၏၊ သံဃာ၊သံဃာတော်  
 အား၊ဒါနံ၊ပေးလှူအပ်သော လှူဘွယ်ဝတ္ထုသည်၊ မဟာပုဂ္ဂလံ၊ကြီးမြတ်သော

အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။ ဟိသသ္မာ၊ အကြင်ကြောင့်။ ဒေသ  
သံဃော၊ ထိုသံဃာသည်။ ဝိပုဇော၊ ကျေးဇူးဂုဏ်ဖြင့်ပြန်ပြောသည်။ မဟာ  
ဝ္ဗဒော၊ ကျေးဇူးဂုဏ်ကိုဖြင့်ပြန်ပြောကြောင်း မြင့်မြတ်သောသူ၏အဖြစ်  
သို့ရောက်သည်။ ဟောတိ၊ ဖြစ်၏။ ဒေသဒေသသံဃော၊ ထိုသံဃာတော်  
သည်။ ဥဒမိ၊ ရေကိုဆောင်သော။ သာဂရောဗ္ဗဝ၊ သမုဒ္ဒရာဟဲ့သို့။ အပ္ပမ  
ယော၊ မိမိ၌ပြုအပ်ကုန်သော ကောင်းမှုကို။ မနှိုင်းယှဉ်အပ်သောအကျိုး  
ကိုရှက်ဆောင်တတ်သည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိုကြောင့်။ သံ  
ဇော၊ သံဃာတော်အား။ ဒိန္နံ၊ ပေးလှူအပ်သောဒါနဝတ္ထုသည်။ မဟာပဉ္စသံ၊  
ကြီးမြတ်သောအကျိုးရှိ၏။ သေဋ္ဌာ၊ မြတ်စွာဘုရားသည်ပြီးပွမ်းတော်မူအပ်  
ဟုန်သော၊ နရုဇိရိယသာဝကာ၊ လူတို့၌လုံ့လရှိတော်မူသောမြတ်စွာဘုရား  
၏ဘဝဉာဏ်သား ဖြစ်ကုန်သော။ ဗာဏိရာ၊ သတ္တဝါ အပေါင်းအား ဥာဏ်  
တည်းဟူသော နေထိုင်ရာကိုဖြုတ်တတ်ကုန်သော။ ဧတေဟိဧတေဝေ၊ ထိုပုဂ္ဂိုလ်  
တို့သည်သာသျှင်၊ ခမ္မံ၊ တရားတော်ကို ဥဒရိယန္တိ၊ ဟောကြားကုန်၏။  
ဒေဝဏေ၊ နတ်တို့။ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ သံဃံ၊ သံဃာ  
တော်ကို။ ဥန္တိ၊ သာရည်မှတ်ကုန်၍။ ဒါနံ၊ လှူငွယ်ဝတ္ထုကို။ ဒန္တိ၊ ပေးလှူ  
ကုန်၏။ တေသံ၊ ထို သတ္တဝါ တို့အား။ သုဒိန္နံ၊ ကောင်းသောပေးလှူခြင်းသည်။  
သုဘုဘံ၊ ကောင်းသော ဆောင်ပို့ခြင်းသည်။ သုသိဋ္ဌံ၊ ကောင်းသောပူဇော်  
ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ သံဇာဂတာ၊ သံဃာတော်သို့ ရောက်သော။  
ပတိဗ္ဗိတာ၊ သံဃာတော်၌ ကည်စေအပ်သော။ သာဒက္ခိတာ၊ ထိုအလှူသည်။  
မဟာပဉ္စသံ၊ ကြီးမြတ်သောအကျိုးရှိသည်။ ယောကဝိဒုနံ၊ မြတ်သောဘုရား  
တို့သည်။ ဝဗ္ဗိတာ၊ ပြီးပွမ်းတော်မူအပ်သည်။ ဟောတိ၊ ဖြစ်၏။ ဒေဝ  
ဇော၊ နတ်တို့။ ယောကော၊ သတ္တဝေသာကန္တံ၊ ဝေဒနာတော၊ ဖြစ်သောဝမ်း  
မြောက်ခြင်းရှိကုန်သော။ ယော၊ အကြင်သတ္တဝါတို့သည်။ ဧသာဒိသံ၊ ဤသို့  
သဘောရှိသော။ ပုညံ၊ ကောင်းမှုကို။ အနုဿရန္တာ၊ အောက်မှေ့ကုန်သူက်။  
ဝိစရန္တိ၊ သွားလာကျင်လည်ကုန်၏။ တေ၊ ထိုသတ္တဝါတို့သည်။ သမူထံ၊  
အဝိဇ္ဇာယုံမှား သင်္ကာပောက်ပြန်ခြင်းအစရှိကုန်သော အကြောင်းကိုနှင့်  
တက္ခဿာ၊ မစ္ဆေရမထံ၊ မိမိဥစ္စာကိုမပေးမလှူရက် ဖုံးကွယ် ရှိ၍ ဖြစ်ခြင်း  
လက္ခဏာရှိသောမစ္ဆေရတည်းဟူသောအညစ်အကြေးကို။ ဝိနယျ၊ ပယ်  
ပျောက်၍။ အနိန္ဒိတာ၊ ပညာရှိ သူတော်ကောင်းတို့သည် မကဲ့ရဲ့အပ်ကုန်  
သည်။ ဟုတွာ၊ ဖြစ်၍။ သဂ္ဂိဋ္ဌာနံ၊ နတ်ပြည်အရပ်သို့။ ဥပေန္တိ၊ ကပ်ရကုန်၏။  
ဇ္ဇုတိ၊ ဤသည်လျှင်အပြီးတည်း။ သဋ္ဌံ၊ ခြောက်ခုမြောက်သော၊ ဝိဟာရ

ဝိမာနဝတ္ထု၊ ဝိသာခါ၏ကျောင်းအလှူ၏ အဖို့ကိုဝမ်းမြောက်ဝမ်းသာလေရာ  
ခေါ်ကဲ့သို့သောနတ်သမီး၏ဖိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ  
ပြီးခြင်းသို့ရောက်ပြီ။ ။

ဒုတိယံ၊ နှစ်ခုမြောက်သော၊ ဘာသာဝါရုံ၊ ဘာသာဝါရုံသည်၊ နိဗ္ဗိတံ၊ ပြီး  
ခြင်းသို့ရောက်ပြီ။ ။

(၄၅) အဘိဏ္ဍန္တန၊ အလွန်နှစ်သက်ဖွယ် ရှိသော၊ ဝဇ္ဇောန၊ အရောင်အ  
ဆင်းဖြင့်၊ (ပ)၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊  
ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်  
မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ဝုတ္တံ၊ မီးမေး  
၏။ ။ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့် စပ်သောစိတ်ရှိ သော၊  
သာဒေဝတာ၊ ထိုနတ်သမီးသည်၊ (ပ)၊ ဣဒံ၊ ဤအကျိုးသည်၊ ဟဿ၊ ကမ္မ  
ဿ၊ အကြင်ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ မဟာနုဘာ  
ဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အထံ၊ အကျွန်ုပ်  
သည်၊ ဇေယျိကာနံ၊ ဇေယျိကတိုင်းတို့၏၊ ဥဏ္ဏကသ္မိံ၊ ကုန်းမြင့်ရာအရပ်၌တည်  
သောအထက်သို့ တက်ကုန်သော ပြာသာဒ်ရသစ်၊ ပွန်းချွန်စသည် ဖြင့်ဖြင့်  
သော၊ ရမ္ဗေ၊ နှလုံးမွှေလျှင်တွယ်ရှိသော၊ ဝေဏ္ဏကဓူ၊ ဝေဏ္ဏကဓူအမည်ရှိ  
သော၊ နဂရဝဇေ၊ မြတ်သောမြို့နဲ့၊ ဝိဏ္ဏာယ၊ ဆွမ်းခံခြင်း၌၊ စရန္တဿ၊ သွား  
သော၊ ထိက္ခု၊ နေ၊ ရဟန်းအား၊ ဣဒ္ဓိဝရာနံ၊ ဝုဇ္ဇပန်းတို့၏၊ ဟတ္ထကံ၊ လက်ထာ  
ကိုင်ကို၊ အဒါယိံ၊ ပေးလှူခဲ့ဘူး၏။ ။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနု  
ဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊  
အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သတောရှိသော၊ ဝဇ္ဇောစ၊ အရောင်အ  
ဆင်းသည်၊ ဇာတော၊ ဖြစ်၏။ (ပ)၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊  
မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်သည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်  
သောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ ဝုတ္တံ၊  
မီးဖြူးကြား၏။ ။ အဘိဏ္ဍန္တန၊ အလွန်နှစ်လိုဖွယ်သော၊ ဝဇ္ဇောန၊ အ  
ရောင်အဆင်းဖြင့်၊ (ပ)၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊  
သင်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော  
အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ဝုတ္တံ၊  
မီးမေး၏။ ။ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့်စပ်သောစိတ်ရှိသော၊  
သာဒေဝတာ၊ ထိုနတ်သမီးသည်၊ (ပ)၊ ဣဒံ၊ ဤအကျိုးသည်၊ ဟဿ၊  
ကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ ။

မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဇေယိကာနံ၊ ဇေယိကာတိုင်းတို့၏၊ ဥဏ္ဍကတထိ၊ မြင့်သောမြေအတို့၌တည်သော အထက်သို့ထက်ကုန်သော ပြာသဒ်ရုဇာတ်မွန်း၊ ချွန်အစရှိသည်တို့ဖြင့်မြင့်သော၊ ရမ္မေ၊ ရှလုံးမွေထျော်သွယ်ရှိသော၊ ပေဏ္ဍကဓဇ၊ ပေဏ္ဍကဓု အမည်ရှိသော၊ နဂရဝဓေ၊ မြတ်သောမြို့၌၊ ဝိဏ္ဏာယ၊ ဆွမ်းခံခြင်း၊ ဌ၊ စရန္တယ၊ သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊ နိလပ္ပထဟတ္ထံ၊ ကြားညီပန်းတစည်းကို၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏။

မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဇေတဝိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ (ပ)၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။

အဘိက္ကန္တေန၊ အလွန်နှစ်လို သွယ်သော၊ ဝဇ္ဇောန၊ အရောင်အဆင်းဖြင့်၊ (ပ)၊ ထေ၊ သင်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုဏ္ဏာမိ၊ မေး၏။

အတ္တမနာ၊ နှစ်သက်ဝမ်းမြော်ခြင်းနှင့်စပ်သောစိတ်ရှိသော၊ သာဇေဝတာ၊ ထိုနတ်သို့သည်၊ (ပ)၊ ဣဒံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။

မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဇေယိကာနံ၊ ဇေယိကာအမည်ရှိကုန်သောတိုင်းတို့၏၊ ဥဏ္ဍကတထိ၊ မြင့်သော၊ ရမ္မေ၊ ရှလုံးမွေထျော်သွယ်ရှိသော၊ ပေဏ္ဍကဓဇ၊ ပေဏ္ဍကဓု အမည်ရှိသော၊ နဂရဝဓေ၊ မြတ်သောမြို့၌၊ ဝိဏ္ဏာယ၊ ဆွမ်းအလို၊ ဌ၊ စရန္တယ၊ သွားသော၊ ဘိက္ခုနော၊ ရဟန်းအား၊ ဩဒါတမူလံ၊ ဖြူသောအစွယ်ရှိသော၊ ဟရိတပတ္တံ၊ စိန်းသောအရွက်ရှိသော၊ ဥဒကထိ၊ ရေအပြင်၌၊ ဇာတံ၊ ရောက်သော၊ ပဒုမံ၊ ပဒုမာကြာစည်းကို၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏။

မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနုဘော် ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဇေတဝိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ (ပ)၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်း သည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။

အဘိက္ကန္တေန၊ အလွန်နှစ်





လျှောက်ရှိသော၊ ဝဇ္ဇောန၊ အရောင်အဆင်းဖြင့်၊ (ပ)၊ တေ၊ သင်၏၊ ဝဇ္ဇောစ၊  
 အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊  
 ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ အတ္တ  
 မနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့် စပ်သောစိတ်ရှိသော၊ သာဒေဝတာ၊ ထို  
 နတ်သို့သည်၊ (ပ)။ ဣဒံဖလံ၊ ဤအကျိုးသည်၊ ယသကမ္မဿ၊ အကြင်ကု  
 သိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ မဟာနူဘာဝ၊ ကြီး  
 သောတန်ခိုးအာနုထေဝ်ရှိသော၊ တိက္ခ၊ ရှင်ရဟန်း၊ သုမနာ၊ သုမနအမည်ရှိ  
 သော၊ အဟံ၊ အကျွန်ုပ်သည်၊ ဒေဝိကာနံ၊ ဒေဝိကာတိုင်းတို့၏၊ ဥဏ္ဍတသ္မိံ၊  
 မြင့်သော၊ ရမ္မေ၊ နှလုံးမွေ့လျော်ပျော်ဘွယ်ရှိသော၊ ပေဏ္ဍကဇေ၊ ပေဏ္ဍကဇ  
 အမည်ရှိသော၊ နဂရဝရေ၊ မြတ်သောမြို့၌၊ ဝိဏ္ဏာယ၊ ဆွမ်းအဖို့ငှါ၊ စရန္တဿ  
 သွားသော၊ သုမနဿ၊ ကောင်းသောစိတ်ရှိသော၊ တိက္ခ၊ နေ၊ ရဟန်းအား၊  
 ဒန္တဝဏ္ဏာနိ၊ ပွတ်သစ်သောဆင်စွယ်၏ အဆင်းကဲ့သို့ဖြူစင်သောအဆင်းရှိ  
 ကုန်သော၊ သုမနမကုဏာနိ၊ ရလေးပန်းသို့တို့ကို၊ အဒါယိံ၊ ပေးလှူခဲ့ဘူး၏။  
 မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုထေဝ်ရှိသော၊ တိက္ခ၊ ရှင်ရဟန်း၊ တေန၊  
 ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သ  
 ဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ (ပ)၊ မေ၊ အ  
 ကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော  
 အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေ  
 ကြား၏။ သတ္တံ၊ ရနစ်ရမြောက်သော၊ စတုရိတ္ထိဝိမာနဝတ္ထု၊ နတ်မိန်းမ  
 လေးယောက်တို့၏ဝိမာနသျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်း  
 သို့ရောက်ပြီ။ ။

(၄၆) မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုထေဝ်ရှိသော၊ ဓေဝိ၊ နတ်  
 သမီး၊ တေ၊ သင်နတ်သို့အား၊ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော၊ အမွေဝန်၊ သရက်ဥယျာဉ်  
 သည်၊ ရမ္မေ၊ နှလုံးမွေ့လျော်ဘွယ်ရှိ၏။ ဧတ္ထ၊ ဤသရက်ဥယျာဉ်၌၊ မဟာဗ္ဗ  
 ကော၊ အထူးအနံ့အားဖြင့်ပြန်ပြောကြီးကျယ်သော၊ ပါသာဒေါ၊ ပြာသာဒ်  
 သည်၊ နာနာတုရိယသံဃုဋ္ဌော၊ အထူးထူးသော တုရိယာ မျိုးဖြင့်မဆိတ်  
 မညံ့သောအသံရှိ၏။ အတ္တရာဂဏဗောသိတော၊ နတ်သို့တို့၏ အပေါင်း  
 သည်ကောင်းစွာသိခြင်းချစ်ဘွယ်သောစကားကိုပြောဆိုခြင်းတို့၏အစွမ်း  
 ဖြင့်ကြွေးကြော်သော အသံရှိ၏။ ဧတ္ထ၊ ဤပြာသာဒ်၌၊ ပဒိပေါစ၊ နေ၏  
 အရောင်ကဲ့သို့ ထွက်သောအရောင်ရှိသောရတနာဖြင့်ပြီးသောဆီမီးသည်  
 လည်း၊ နိဗ္ဗံ၊ အခါခပ်သိမ်း၊ ဇလတိ၊ ထွန်းပ၏။ မဟာ၊ ကြီးစွာသော။ သော

ဝတ္ထုမယော၊ ရွှေဖြင့်ပြီးသော၊ တေးသင်နတ်သွီး၏၊ ပါသာဒေါ၊ ပြာသာဒ်  
ကို၊ ဒုဿမယောဟိ နတ်၌ဖြစ်သော၊ ပုဆိုးထွင်အသီးရှိကုန်သော၊ ရုက္ခေ  
ဘိ၊ သရက်ပင်တို့သည်၊ သမန္တာ၊ သက်ဝန်းကျင်မှ၊ ပရိဝါရိတော၊ ခြံရံအပ်  
၏။ မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝီ၊ နတ်  
သွီး၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေးသင်နတ်သွီးအား၊  
ဘောဒိသော၊ ဤသို့သဘောရှိသော၊ ဝတ္ထော၊ အရောင်အဆင်းသည်၊ ဇာ  
ဘော၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေးသင်  
နတ်သွီး၏၊ ဝတ္ထော၊ အရောင်အဆင်းသည်သည်၊ သဗ္ဗဒိသော၊ ခပ်ဝမ်းသော  
အရက်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ  
မေး၏။ အတ္ထမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့် ကပ်သောစိတ်ရှိသော၊ သာ  
ဒေတာ၊ ထိုနတ်သွီးသည်၊ (ပ)၊ ဣဒံ၊ ဤအကျိုးသည်၊ ယသ၊ ကမ္မသာ၊  
အကြင်ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ မဟာနူဘာဝေ၊  
ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်  
သည်၊ မနုဿသံ၊ လူတို့၌၊ မနုဿဘူတာ၊ လူ၏အဖြစ်သို့ ရောက်သည်ရှိ  
သော်၊ ပုရိမာယဇာတိယာ၊ ရှေးတဝ၌၊ မနုဿလောကေ၊ လူပြည်၌၊ အဓမ္မ  
ဟိ၊ သရက်ပင်တို့ဖြင့်၊ ပရိဝါရိတံ၊ ခြံရံအပ်သော၊ ဝိဟာရံ၊ ကျောင်းကိုး  
သံဃာသာ၊ သံဃာတော်၏၊ အတ္ထာယ၊ အကျိုး၌၊ ကာရေထိ၊ ဆောက်လုပ်  
စေခဲ့၏။ ဝိဟာရေ၊ ကျောင်းသည်၊ ပရိယေပသိတေ၊ ပြီးသည်ရှိသော်၊  
နိဗ္ဗိတေနိဗ္ဗိတဿ၊ ပြီးပြီးသောကျောင်း၏၊ မဟေ၊ ပူဇော်ခြင်းကို၊ ကာရေ  
န္တေ၊ ပြုသည်ရှိသော်၊ အဓမ္မဟိ၊ သရက်ပင်တို့ဖြင့်၊ ဆာပထိတွာန၊ ဗုံးထွင်း၍၊  
ဒုဿမယော၊ ပုဆိုးဖြင့်ပြီးကုန်သော၊ ဖလေ၊ အသီးတို့ကို၊ ဣတွာ၊ ပြုပြီး၍၊  
တတ္ထ၊ ထိုသရက်ပင်တို့၌၊ ပဒိဝံ၊ ဆီမီးကို၊ ဇာဝေတွာ၊ ညှိထွန်း၍၊ ဣဏ္ဍဝံ  
နတ်လူ အပေါင်း တို့ထက်မြတ်သော၊ သံဃံ၊ သံဃာတော်ကို၊ ဘောဇ  
ယိတွာ၊ ထွင်းကျွေး၍၊ ပသန္တာ၊ ယုံကြည်သောစိတ်ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ သ  
ကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏိဟိ၊ လက်တို့ဖြင့်၊ တံ၊ ထိုအကြောင်းကို  
သံဃာသာ၊ သံဃာတော်အား၊ နိယျာဒေသိ၊ ပေးလှူခဲ့တူး၏။ မဟာနူဘာ  
ဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော  
ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ အဗ္ဗဝနံ၊ သရက်ဥယျာဉ်သည်၊ ရမ္မံ၊  
နှလုံးအမွှေထျော် သွယ်ရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဧတ္ထ၊ ဤသရက်ဥယျာဉ်  
တော၌၊ မဟလ္လံ၊ ကော၊ ကြီးကျယ်သော၊ ပါသာဒေါ၊ ပြာသာဒ်သည်၊ နာနာ  
တုရိယသံဃုဋ္ဌော၊ အထူးထူးသော တုရိယာမျိုးတို့၏ အသံဖြင့်မဆိတ်မ

ညံ့သောအသံရှိသည်။ အတ္တရာဂဏ ဂေါသိတော၊ နတ်သွီးတို့၏ အပေါင်း  
 သည်ကောင်းစွာ သိခြင်းချစ်ဖွယ်သော စကားကိုပြောဆို ခြင်းတို့၏အ  
 စွမ်းဖြင့် ကြွေးကြော်သော အသံရှိသည်။ ဟောတိ၊ ဖြစ်၏။ ဧတ္ထ၊ ဤပြု  
 သာဒိန္ဒ္ဓိ၊ ပဒီပေါစ၊ နေအရောင် ကဲ့သို့ထွက်သော အရောင်ရှိသောရတနာ  
 ဖြင့် ပြီးသောဆီဒီးသည်လည်း၊ နိစ္စံ၊ အခါ ခပ်သိမ်း၊ ဇေယတိ၊ ထွန်းပ၏။  
 မဟာ၊ ကြီးကျယ်သော၊ သောဝဏ္ဏမယော၊ ရွှေဖြင့်ပြီးသော၊ မေ၊ အကျွန်ုပ်  
 ၏၊ ပါသာဒေါ၊ ပြဿာန်ကို၊ ဒုဿပထေဟိ၊ ပုဆိုးလျှင်အထီး ရှိကုန်သော၊  
 ရုက္ခေဟိ၊ သစ်ပင် တို့သည်၊ သမန္တာ၊ ထက်ဝန်းကျင်မှာ ပရိဝါရိတော၊ ခြံရံ  
 အပ်သည်။ ဟောတိ၊ ဖြစ်၏။ မဟာနူဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်  
 ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊  
 အကျွန်ုပ်အား၊ တေဒိသော၊ ဤသို့သဘောရှိသော၊ ဝဏ္ဏော၊ အရောင်အဆင်း  
 သည်၊ ဇေတော၊ ဖြစ်၏။ (ပ)၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အ  
 ကျွန်ုပ်၏၊ ဝဏ္ဏောစ၊ အရောင် အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်း  
 သော အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ အက္ခာ  
 မိ၊ ဖြေကြား၏။ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊ အဗ္ဗဗိမာနဝတ္ထု၊ ကျောင်းဒါယကာ  
 နတ်သွီး၏သရက်ဥယျာဉ်ရှိသောဗိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်။  
 နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၄၇) ဝိတဝဏ္ဏော၊ ရွှေအဆင်းကဲ့သို့ပြောင်ပြောင်ဝင်းဝင်းသောအဝတ်ရှိသ  
 သော၊ ဝိတဝဏ္ဏော၊ ရွှေအဆင်း ကဲ့သို့ဗိမာန်တံခါးရထားတို့၌ ရိုက်ထောင်အပ်  
 သောတံခွန်လည်းရှိသော၊ ဝိတာယကံ၊ ရာဘုသိတော၊ ရွှေဖြင့်ပြီးသောတန်  
 ဆာတို့ဖြင့်တန်ဆာ ဆင်ခြင်းလည်းရှိသော၊ ဝိတဝဏ္ဏနုလိတ္တင်္ဂေ၊ ရွှေအ  
 ဆင်းကဲ့သို့အဆင်းရှိသော ဟ. ရိတဝဏ္ဏကူးဖြင့် ထိမ်းကျံအပ်သော ကိုယ်  
 ထည်းရှိသော၊ ဝိဘုဥယမဝေရိနိ၊ ရွှေအဆင်းကဲ့သို့ အဆင်းရှိသောကြာ  
 ပန်းကိုပန်ခြင်းလည်းရှိသော၊ ဝိတပါသာဒဿယနေ၊ ရွှေဖြင့်ပြီးသော  
 ပြာသာဒ်ရွှေဖြင့်ပွန်းမံခြံရံအပ်သော အိပ်ရာအဆင်းလည်းရှိသော၊ ဝိတာ  
 သနေ၊ ရွှေဖြင့်ပွန်းမံခြံရံအပ်သော နေရာအဆင်းလည်းရှိသော၊ ဝိတာဘာ  
 ဇနေ၊ ရွှေအဆင်းကဲ့သို့အဆင်းရှိသောခွက်လည်ရှိသော၊ ဝိတဝဏ္ဏော၊  
 ရွှေဖြင့်ပြီးသော ထီးလည်းရှိသော၊ ဝိတရထေ၊ ရွှေဖြင့်ပြီးသော ရထား  
 လည်းရှိသော၊ ဝိတဿော၊ ရွှေအဆင်းကဲ့သို့ အဆင်းရှိသော မြင်းလည်း  
 ရှိသော၊ ဝိတဗိဇနေ၊ ရွှေဖြင့်ပြီးသောလေးထောင့်ဖတ်လည်းရှိသော။ ။

ဘဇ္ဈေးနုဟံသွီး၊ တွံ၊ သင်နတ်သွီးသည်။ ပုဗ္ဗေ၊ ရှေး၌။ မာနုသကေ အဝေ

လူပြည်၌၊ ကိံကမ္ဘံ၊ အဘယ်သို့သောကုသိုလ်ကံကို၊ အကရိ၊ ပြုခဲ့ဘူးသနည်း၊ ဒေဝတေ၊ နတ်သိမ်း၊ ဣဒံ၊ ဤအကျိုးသည်၊ ကိဿကမ္ပဿ၊ အဘယ်သို့သော ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးနည်း၊ ပုစ္ဆိတာ၊ ငါမေးအပ်သော၊ တံ၊ သင်သည်၊ မေ၊ ငါအား၊ အာရိက္ခန္တိ၊ ကြားလေ့၊ ဝတန္တေ၊ အရှင်သိကြားမင်း၊ ကတ္တိကာ၊ ခါးသော၊ အနတ်၊ ဣတာ၊ လူတို့သည် အလိုမရှိသော၊ ကောသာဝု၊ ကိနာမ၊ သပ္ပတ်အမည်ရှိသော၊ သာထတာ၊ ထိုနွယ်သည်၊ အတ္ထိ၊ ရှိ၏၊ အဟံ၊ အကျွန်ုပ်သည်၊ သတ္ထု၊ မြတ်စွာထုရား၏၊ သရိရံ၊ ကိုယ်ဟော၏အစိတ်ဖြစ်သော ကိုယ်တော်၏ခတ်တော်ကို၊ ဥဒ္ဓိဿ၊ ရည်မှတ်၍၊ ဝိပ္ပသန္နေန၊ အထူးသဖြင့်ကြည်ညိုသော၊ စေတသာ၊ စိတ်ဖြင့်၊ တဿ၊ ထိုသပ္ပတ်ခါးအမည်ရှိသောနွယ်၏၊ စက္ကာရိ၊ ပုပ္ဖာနိ၊ လေးပွင့်ကုန်သောပန်းတို့ကို၊ ထုပံ၊ စေတီတော်သို့၊ အဘိ၊ ဟာရိ၊ ရှေးရှုလေ့ရှိခဲ့ဘူး၏၊ ဝတန္တေ၊ အရှင်သိကြားမင်း၊ မေ၊ အကျွန်ုပ်အား၊ တင်္ဂမနုဿ၊ ထိုနွားမ၌ထားအပ်သောစိတ်ရှိသည်၊ နုပောတိ၊ မဖြစ်၊ အညဒတ္ထု၊ စင်စစ်သော်ကား၊ ထူပဂတမနာဝေ၊ စေတီတော်၌ထားအပ်သောနှလုံးရှိသည်သာလျှင်၊ သတိသမာနာဖြစ်၍၊ အဿ၊ ထိုနွားအပေါင်း၏၊ မပ္ပံ၊ လေးရာဖြစ်သောခရီးကို၊ အဟံ၊ အကျွန်ုပ်သည်၊ နအဝက္ခိဿံ၊ မကြည့်မြော်မိ၊ ဝတန္တေ၊ အရှင်သိကြားမင်း၊ တတော၊ ထိုနွားအပေါင်းမှ၊ အာဂတ္တာ၊ ရှေ့ရှုပြေးလာ၍၊ ဂါဝိ၊ နွားသားငယ်ရှိသောနွားမသည်၊ ထုပံ၊ စေတီတော်သို့၊ အပတ္တမာနသံ၊ မရောက်သောစိတ်ရှိသော၊ ဝံ၊ အကျွန်ုပ်ကို၊ အဝဓိ၊ သတ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ ထုပံ၊ စေတီသို့၊ အဝိဂတ္တာ၊ ကိုယ်တိုင်ရောက်၍၊ ယထာ၊ ဝိပ္ပာယံ၊ အလိုအတ္တယထအားလျော်စွာ၊ ပုပ္ဖပူဇနေန၊ ပန်းကိုပူဇော်သဖြင့်၊ တဗ္ဗ၊ ထိုကောင်းမှုကိုလျှင်၊ အဘိသန္ဓေသု၊ ကောင်းစွာဆည်းဘူးရသည်ဖြစ်အံ့၊ ဝေသတံ၊ ဤသို့ဆည်းဘူးရသည်ရှိသော်၊ ဣတော၊ ဤယခုအပ်သော စည်းစိမ်ထက်၊ ဝိယျော၊ လွန်မြတ်သောစည်းစိမ်ချမ်းသာသည်၊ မေ၊ အကျွန်ုပ်အား၊ သိယာနုနု၊ ဖြစ်ပါလိမ့်မည်ထင်၏၊ မာဏာ၊ မာဏအမည်ရှိသော၊ ဒေဝကုဉ္ဇရ၊ နတ်တို့၌ဆင်ပြောင်နှင့်အတူရန်သူကိုနှိပ်နှင်းနိုင်သော၊ ဒေဝိန္ဒ၊ သိကြားမင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဝေဒနကမ္ပေန၊ ထိုစေတီတော်ကိုပန်းတို့ဖြင့်ပူဇော်လို၍သွားခြင်းတည်းဟူသော ကောင်းမှုကံကြောင်း၊ မာနုသံ၊ လူ၌ဖြစ်သော၊ ဒေဟံ၊ ကိုယ်ကို၊ ပဟာယ၊ စွန့်၍၊ တဝ၊ အရှင်သိကြားမင်း၏၊ သဟဗျတံ၊ အပေါင်းအပေါ်၏အဖြစ်သို့၊ ဂတာ၊ ပမီသန္ဓေအားဖြင့်သာရောက်သည်၊ အမ္ဘိ၊ ဖြစ်၏၊ တဒင်္ဂမနုဿ၊ ထိုမြတ်စွာထုရား၏ခတ်တော်၌ထားအပ်သောနှလုံးရှိသည်။

သတိသမာနာ၊ ဖြစ်သော၊ အဟံ၊ အကျွန်ုပ်သည်၊ အသ၊ ထိုနွားအပေါင်း၏၊  
မဂ္ဂံ၊ လားရာခရီးကို၊ နဝေက္ခိယံ၊ မကြည့်မိ၊ ၊ ဣဒံစနံ၊ ဤနတ်သို့စ  
ကားကို၊ သုတွာ၊ ကြား၍၊ တိဒဿမိပတိ၊ တာဝတိံသာနတ်တို့ကိုအစိုးရ  
သော၊ ဒေဝကုဗ္ဗရော၊ နတ်တကာတို့ထက်မြတ်သော၊ မာဃဝါ၊ သိကြားမင်း  
သည်၊ တာဝတိံသာ၊ တာဝတိံသာနတ်တို့ကို၊ ပဿဒေန္တော၊ ကြည်စေလျက်  
မာဏလိံ၊ မာဏလိနတ်သားကို၊ ဧတံစနံ၊ ဤစကားကို၊ အဗြုဗိ၊ ခရီးဖြိုက်  
အဗြုဗိ၊ အတယ်သို့ဆိုလနည်း၊ ၊ မာဏလိ၊ မာဏလိနတ်သား၊ အစ္စေရံ၊  
အံ့တွယ်သော၊ ဗိတ္တံ၊ ဆန်းကြယ်သော၊ ဣဒံကမ္မပလံ၊ ဤကံ၏အကျိုးကို၊  
ပဿ၊ ရှုထော့၊ အပ္ပကံဝိ၊ အနည်းငယ်ထည်းဖြစ်သော၊ ဒေယျံ၊ လှူထွယ်ဝတ္ထု၊  
ကို၊ ကတံ၊ ပြုအပ်သော၊ ဝုဉ္ဇံ၊ ကောင်းမှုသည်၊ မဟပ္ပလံ၊ များသောအကျိုးရှိ  
သည်၊ ဟောတိ၊ ဖြစ်၏၊ ၊ တထာဂတော၊ ရှေးဆုရားတို့ကဲ့သို့သာခြင်း  
ကောင်းတော်မူသော၊ သမ္မုဒ္ဓေဝါ၊ မြတ်စွာဘုရား၌ထည်းကောင်း၊ အထဝါ၊  
ထိုမှတပါး၊ တဿ၊ ထိုမြတ်စွာဘုရား၏၊ သာဝကေဝါ၊ တပည့်သားတော်၌  
လည်းကောင်း၊ ဗိတ္တေ၊ ဗိတ်သည်၊ ပဿန္တိ၊ ကြည်ညိုသည်ရှိသော်၊ ဒက္ခိတာ  
အလ္လသည်၊ အပ္ပကာနာမ၊ နည်းသောမည်သည်၊ နတ္ထိ၊ မရှိ၊ ၊ မာဏလိ၊  
မာဏလိနတ်သား၊ ဧဟိ၊ ထာလှည့်၊ အမှေဗိ၊ ဝါတို့သည်ထည်း၊ တထာဂတ  
ဿ၊ မြတ်စွာဘုရား၏၊ ခါတုယော၊ ခါတော်တော်တို့ကို၊ ဘိယေချာဘိယေချာ၊  
လွန်စွာလွန်စွာ၊ မဟေမသေ၊ ပူဇော်ကုန်ရာ၏၊ ဝုဉ္ဇာနံ၊ ကောင်းမှုတို့ကို၊ ဥဗ္ဗ  
ယော၊ ဆည်းဘူးခြင်းသည်၊ သုခေါ၊ ချမ်းသာ၏၊ ၊ တိဋ္ဌန္တေဝါ၊ သက်  
တော်ထင်ရှားရှိတော်မူသောမြတ်စွာဘုရား၌ထည်းကောင်း၊ နိဗ္ဗုတေဝါပိ၊  
ပရိနိဗ္ဗာန်စံတော်မူသောမြတ်စွာဘုရား၌ထည်းကောင်း၊ ဗိတ္တေ၊ ဗိတ်သည်၊  
ဝဝမေ၊ ညီမျှသည်ရှိသော်၊ သမံ၊ ညီမျှသော၊ ဖလံ၊ အကျိုးကို၊ ဧတိ၊ ပေးနိုင်  
၏၊ စေတောပဏိပိဟေတုဟိ၊ ဗိတ်ကိုကောင်းစွာထားခြင်းတည်းဟူသော  
အကြောင်းတို့ကြောင့်၊ သတ္တဝ၊ သတ္တဝါတို့သည်၊ သုဂ္ဂတိံ၊ သုဂတိံဘဝသို့  
ဝတ္ထန္တိ၊ သွားရကုန်၏၊ ၊ ဗဟူနံ၊ များစွာကုန်သော သူတို့၏၊ အတ္ထာယ၊  
အကျိုးငှါ၊ ဝတ၊ စင်စစ်၊ တထာဂတာ၊ မြတ်စွာဘုရားတို့သည်၊ ဥဗ္ဗန္တိ၊ ဖြစ်  
တော်မူကုန်၏၊ ယတ္ထ၊ အကြင်မြတ်စွာဘုရား၌၊ ဒါယကာ၊ ဒါယကာတို့သည်၊  
ကာရံ၊ ပူဇော်သကာကို၊ ကရိတွာန၊ ပြုသောကြောင့်၊ သဂ္ဂံ၊ နတ်ပြည်သို့၊ ဝတ္ထ  
န္တိ၊ သွားကြကုန်၏၊ ဣတိ၊ ဤသည်မျှင်အပြီးတည်း၊ ၊ နဝမံ၊ ကိုးခုမြော်  
သော၊ ပီတဝိမာနဝတ္ထု၊ ရွှေသောအဝတ်တန်ဆာရှိသော နတ်သို့ ၊ ဣဝည်းပိပ  
လျှင် အကြောင်းရင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ဖြိုခြင်းသို့ရောက်ပြီ၊

( ၄၈ ) သုဘော၊ တဋ်တယံလျောက်ပတ်ကောင်းမြတ်သောအဆင်၊  
 ရှိသော၊ ဒေဝတောနတ်သမီး၊ စန္ဒိမသူရိယာ၊ နေမိမာန်ထမိမာန်တို့သည်၊  
 သဒေဝကံ၊ ကောင်းကင်နှင့်တကွသော၊ ပထဝီ၊ မြေကို၊ ဩဘာသယိတွာ၊  
 ထွန်းပစေကုန်လျက်၊ အတိရောစန္ဒိဝိယ၊ အလွန်တဋ်တယံကုန်သကဲ့သို့၊  
 တံ၊ သင်သည်၊ သဒေဝကံ၊ ကောင်းကင်ပြင်နှင့်တကွသော၊ ပထဝီ၊ ရောက်  
 ရာမြေအတို့ကို၊ ဩဘာသယိတွာ၊ ထွန်းပစေလျက်၊ အတိရောစသိ၊ အလွန်  
 တဋ်တယံ၏၊ ဗြဟ္မာ၊ သဟဗ္ဗတိအစရှိသောဗြဟ္မာမင်းသည်၊ တိဒသေ၊ တာဝ  
 တိံသာနတ်ရွာသုဂတိဘုံ၌နေကုန်သော၊ သဟိန္ဒကေ၊ သိကြားနှင့်တကွကုန်  
 သော၊ ဒေဝေ၊ နတ်တို့ကို၊ အတိရောစတိ၊ သာလွန်၍တဋ်တယံသကဲ့သို့၊  
 တံ၊ သင်သည်၊ သိရိယာ၊ အသရေဖြင့်လည်းကောင်း၊ ပဗ္ဗေန္တန၊ အရောင်အ  
 ဆင်းဖြင့်လည်းကောင်း၊ ယသေန၊ အခြံအရံများခြင်းဖြင့်လည်းကောင်း၊  
 တေဇသာ၊ တန်ခိုးအာနုဘော်ဖြင့်လည်းကောင်း၊ အတိရောစတိ၊ သာလွန်၍  
 တဋ်တယံ၏၊ ဥပ္ပလမာသစာရိနိ၊ နတ်၌ဖြစ်သော ကြာပန်းတို့ကဲ့သို့  
 ဆင်ခြင်းလည်းရှိသော၊ အာဝေဠိန၊ ရတနာဖြင့်ပြီးသော နားသွယ်ပန်း  
 လည်းရှိသော၊ ကဗ္ဗနသန္နိဘတ္တစေ၊ သိင်္ဂီရွှေစင်အရောင် ကဲ့သို့ပြောင်  
 ပြောင်ထွန်းပသော အရေအဆင်းလည်း ရှိသော၊ အလင်္ကေတ၊ လင်္က  
 ကောက် ခြေကျင်း စသော တန်ဆာတို့ဖြင့် ဆင်ပြင်အပ်သော ကိုယ်  
 လည်း၊ ရှိသော၊ ဥတ္တမဝတ္ထစာရိနိ၊ မြတ်သာ အဝတ်ကို ဆောင်  
 ခြင်းလည်းရှိသော၊ သုဘော၊ တဋ်တယံလျောက်ပတ်ကောင်းမြတ်သော  
 အဆင်းလည်း ရှိသော၊ ဒေဝတောနတ်သမီး၊ ကော၊ အတယံမည်သော၊  
 တံ၊ သင်နတ်သမီးသည်၊ မံ၊ ငါ့ကို၊ ဝန္ဒသေ၊ ရှိခိုးသနည်း၊ သုဘော၊ တဋ်  
 လျောက်ပတ်ကောင်းမြတ်သော အဆင်းရှိသော၊ ဒေဝတောနတ်သမီး၊ တ  
 ယာ၊ သင်နတ်သမီးသည်၊ ပုရေ၊ ငှေးဘဝ၌၊ ဒါနံ၊ အတ္ထုပေးခြင်းတည်းဟူသော  
 ဒါနကုသိုလ်ကံကို၊ အာဝိဇ္ဇန္တံ၊ ဆည်းဘူးထွေ့ချက်အပ်သလော၊ အထ၊ ထို  
 သို့မဟုတ်မူ၊ တံ၊ သင်သည်၊ သိသသံယမံ၊ သိလကိစောင့်စည်းခြင်းတည်း  
 ဟူသောကုသိုလ်ကံကို၊ အကာထိ၊ ပြုခဲ့ဘူးသလေ့၊ ကေန၊ အတယံသို့သော  
 ကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်၊ သုဂတိံ၊ ကောင်းမှုရှိသောသူတို့၏သား  
 ရာနတ်ရွာသုဂတိဘုံ၌၊ ဥပပန္နာ၊ ပရိသန္ဓေအားဖြင့်ဖြစ်၍၊ ယသသိနိ၊ များ  
 သောအခြံအရံရှိသည်၊ အသိ၊ ဖြစ်သနည်း၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ကိသ  
 ကဗ္ဗဿ၊ အဘယံသို့ သောကုသိုလ်ကံ၏၊ ပလံ၊ အကျိုးနည်း၊ ဣတိ၊ ဤသို့၊  
 တံ၊ သင့်ကို၊ အဟံ၊ ငါသည်၊ ပုစ္ဆာမိ၊ မေး၏၊ ဣတိ၊ ဤသို့၊ ပုစ္ဆိတာ၊ ငါမေး

အစ်သော၊ တံ၊ သင်နတ်ထိုးသည်၊ မေ၊ ငါ့အား၊ အာပိက္ခ၊ ဖြေကြားလော့၊ ဣတိ  
 ဤသို့၊ အာဟ၊ ဆို၏။ ဘန္တေ၊ အရှင်ဘုရား၊ ဣဒါနိ၊ ယခုအခါ၌၊ ဣမမေ  
 ဝဂါမံ၊ ဤရာဇဂြိုဟ် ဖြည့်သို့သာလျှင်၊ တံ၊ အရှင်ဘုရားသည်၊ ဝိဇ္ဇာယ၊  
 ရွှမ်းခံခြင်းငှါ၊ အမှောက်၊ အကျွန်ုပ်တို့၏၊ စာရံ၊ အိမ်သို့၊ ဥပါဂမိ၊ ကပ်ထား  
 ၏၊ တထော၊ ထိုသို့ကပ်ခြင်းကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ပသန္တပိတ္တံ၊  
 ယုံကြည်သော စိတ်ရှိသည်ဖြစ်၍၊ အတုသာယံ၊ အတိုင်းအရှည်မရှိသော၊  
 ဝိဘိယာ၊ နှစ်သက်ခြင်းဖြင့်၊ ဥစ္ဆု၊ သာ၊ ကြံ့ချောင်း၏၊ ခဏ္ဍိကံ၊ အပိုင်းကို၊  
 တော၊ အရှင်ဘုရားအား၊ အဒါထိံ၊ ပေးလှူခဲ့ဘူး၏။ ဘန္တေ၊ အရှင်ဘုရား၊  
 သသုစ၊ ယောက္ခမမိန်းမသူသည်လည်း၊ ပစ္ဆာ၊ ပေးလှူရာကာလမှနောက်  
 အဖို့ဖြစ်သောအခါ၌၊ ဝဇူ၊ ဈေးမ၊ ဥစ္ဆု၊ ကြံ့သည်၊ ကဟံနု၊ အဘယ်မှာ  
 နည်း၊ ကော၊ အဘယ်အရပ်၌၊ အဝါကမိ၊ စွန့်ပစ်သနည်း၊ ဣတိ၊ ဤသို့၊ မံ၊ အ  
 ကျွန်ုပ်ကို၊ အနုယုဇ္ဇတော၊ မေးစိစစ်၏၊ တဒါ၊ ထိုမေးစိစစ်ရာကာလ၌၊ အယျ  
 အရှင်မ၊ မယော၊ ကျွန်တော်မသည်၊ တံ၊ ထိုကြံ့ကို၊ နစဆဋ္ဌိတံ၊ စွန့်သည်မစွန့်၊  
 ပစ်အပ်၊ နဝပနာဒိတံ၊ ရုပ်လည်းမရစ်အပ်၊ အညဒတ္ထ၊ စင်စစ်သော်ကာ၊  
 သန္တဿ၊ ငြိမ်းပြီးသော ကိလေသာရှိသော၊ ဘိက္ခုယ၊ ရဟန်းအား၊ အဟံ၊  
 ကျွန်တော်မသည်၊ သယံ၊ ကိုယ်တိုင်၊ အဒါထိံ၊ ပေးလှူလိုက်ပြီ၊ ဣတိ၊ ဤသို့၊  
 သသုယာ၊ ယောက္ခမမိန်းမသူအား၊ အာပိက္ခ၊ ကြား၏။ ဘန္တေ၊ အရှင်  
 ဘုရား၊ သသု၊ ယောက္ခမမိန်းမသူသည်၊ ဝဇူ၊ ဈေးမ၊ ဣဒံ၊ ဤအိမ်  
 ၌အစိုးရသည်၏အဖြစ်သည်၊ တု ဘွံ၊ သင်အား၊ ဟောတိနု၊ ဖြစ်သထော၊ ဣတိ  
 ဤသို့မဟုတ်မူ၊ မမံ၊ ငါ့အား၊ ဟောတိနု၊ ဖြစ်သထော၊ ဣတိ၊ ဤသို့၊ မမံ၊ အ  
 ကျွန်ုပ်ကို၊ ပရိဘာသတော၊ ဆိုမြည်ရေရှုတ်၏။ သာ၊ ထိုယောက္ခမမိန်းမသူ  
 သည်၊ ဝေဒ္ဓု၊ အုပ်ခဲကို၊ ဂဟေတွာ၊ ကောက်ယူ၍၊ မေ၊ ဤကျွန်ုပ်အား၊ ပဟာ  
 ရံ၊ ဝတ်ခပ်ခြင်းကို၊ အဒါထိံ၊ ပေး၏။ အဟံ၊ အကျွန်ုပ်သည်၊ တထော၊ ထို  
 လူ၏အဖြစ်မှ၊ ရတာ၊ ရွှေသည်ဖြစ်၍၊ ကာလကံတာ၊ သေလွန်သည်ရှိသော်၊  
 ဒေဝတာ၊ နတ်သမီးသည်၊ အမိ၊ ဖြစ်၏။ ဘန္တေ၊ အရှင်ဘုရား၊ မယာ၊  
 အကျွန်ုပ်သည်၊ ကုသလံ၊ အပြစ်မရှိသည်ဖြစ်၍ ကောင်းကျိုးကို ပေးခြင်း  
 လက္ခဏာရှိသော၊ တဒေဝကမ္မံ၊ ထိုကြံ့ပိုင်းကိုပေးလှူခြင်းမျှဖြစ်သောကံကို  
 သာလျှင်၊ ကတံ၊ ပြုအပ်ပြီ၊ သုခံ၊ ချမ်းသာခြင်း၏အကြောင့်ဖြစ်သော၊ ကမ္မဉ္စ  
 ကုသိုလ်ကံ၏အကျိုးကိုလည်း၊ အတ္တနာ၊ မိမိသည်၊ အနုကောမိ၊ သုံးဆောင်  
 ခံစားရ၏။ အဟံ၊ အကျွန်ုပ်သည်၊ ဒေဝဟိ၊ နတ်တို့နှင့်၊ သဒ္ဓိံ၊ တက္ခ၊ အတ္တာ  
 နံ၊ မိမိကိုယ်ကို၊ မရိစာရယာမိ၊ စမွယ်စေရ၏။ အဟံ၊ အကျွန်ုပ်သည်၊ ပဉ္စဟိ၊

ငါးပါးကုန်သော၊ ကာမဂုဏ်တော်၊ ချစ်ရုံသဒ္ဓါရုံစသော ကာမဂုဏ်တို့ဖြင့်၊  
 မောဒါမိ၊ ဓမ္မဇေယျာဝံပျော်ရ၏။ ဘန္တေ၊ အရှင်ထုရား၊ မယာ၊ အကျွန်ုပ်  
 သည်၊ ကုသလံ၊ အပြစ်မရှိသည်ဖြစ်၍ ကောင်းကျိုးကိုပေးခြင်း လက္ခဏာ  
 ရှိသော၊ တဒေဝကမ္ဘံ ထိုကြံပိုင်းကိုပေးလှူခြင်းမျှဖြစ်သော ကံကိုသာလျှင်၊  
 ကတံ၊ ဆည်းဘူ အပ်၏။ သုခံ၊ မျမ်းသာခြင်း၏ အကြောင်းဖြစ်သော၊ ကမ္မ  
 ဉ္စ၊ ကံ၏ အကျိုးကိုဆည်း၊ အတ္တနာ၊ မိမိသည်၊ အနုဘောမိ၊ သုံးဆောင်ခံစားရ  
 ၏။ အဟံ၊ အကျွန်ုပ်သည်၊ ဒေဝိန္ဒုဂုတ္တာ၊ သိကြားမင်းသည် လုံခြုံစေအပ်  
 သည်ဖြစ်၍၊ တိဒသေဟိ၊ တာဝတိံသာနတ်ရွာသုဂတိသံဃံ ဖြစ်ကုန်သော  
 နတ်တို့သည်၊ ရက္ခိတာ၊ စောင့်ရှောက်အပ် သည်ဖြစ်၍၊ ပဉ္စဟိ၊ ငါးပါးကုန်  
 ကုန်သော၊ ကာမဂုဏ်တော်၊ ကာမဂုဏ်တို့နှင့်၊ သမပ္ပိ ဘာ၊ ပြည့်စုံသည်ဖြစ်၍၊  
 မောဒါမိ၊ ဓမ္မဇေယျာဝံပျော်ရ၏။ ဘန္တေ၊ အရှင်ထုရား၊ တောဒိသံ၊ ဤသို့သ  
 တောရှိသော၊ ပုညဖလံ၊ ကောင်းမှု၏အကျိုးသည်၊ အနုပ္ပကံ၊ များမြတ်၏။  
 မမ၊ အကျွန်ုပ်၏၊ ဥစ္ဆု၊ ဒက္ခိတာ၊ ကြံတည်းဟူသော အလှူသည်၊ မဟာဝိပါ  
 ကာ၊ များမြတ်သော အကျိုးရှိ၏။ အဟံ၊ အကျွန်ုပ်သည်၊ ဒေဝတိ၊ အပေါင်း  
 အားပင်ဖြစ်ကုန်သောနတ်တို့နှင့်၊ သဒ္ဓိံ၊ တက္က၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ပရိစာ  
 မုယာမိ၊ စမွယ်စေရ၏။ ပဉ္စဟိ၊ ငါးပါးကုန်သော၊ ကာမဂုဏ်တော်၊ ကာမဂုဏ်  
 တို့ဖြင့်၊ မောဒါမိ၊ ဓမ္မဇေယျာဝံပျော်ရ၏။ ဘန္တေ၊ အရှင်ထုရား၊ တောဒိ  
 သံ၊ ဤသို့သတောရှိသော၊ ပုညဖလံ၊ ကောင်းမှု၏အကျိုးသည်၊ အနုပ္ပကံ၊ မ  
 နည်းမပါးများမြတ်၏။ မမ၊ အကျွန်ုပ်၏၊ ဥစ္ဆု၊ ဒက္ခိတာ၊ ကြံပိုင်းကိုပေးလှူ  
 ကြောင်းဖြစ်သော စေတနာသည်၊ မဟာဇုတိကာ၊ ကြီးသောတန်ခိုးအာနု  
 ဘော်ရှိ၏။ ဘန္တေ၊ အရှင်ထုရား၊ သဟဿနေတ္ထော၊ မျက်စိတထောင်အ  
 မြင်ဆောင်သော၊ သက္ကော၊ သိကြားမသည်း၊ နန္ဒနေ၊ နန္ဒနု အမည်ရှိသော၊  
 ဝနေ၊ ဥယျာဉ်တော၌၊ မောဒတိဇ္ဇဝ၊ ဓမ္မဇေယျာဝံပျော်သကဲ့သို့၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ ဒေဝိန္ဒုဂုတ္တာ၊ သိကြားမင်းသည်လုံခြုံစေအပ်သည်၊ ဟုတ္တာ၊  
 ဖြစ်၍၊ တိဒသေဟိ၊ တာဝတိံသာနတ်တို့သည်၊ ရက္ခိတာ၊ စောင့်ရှောက်အပ်  
 သည်သည်း၊ ဟုတ္တာ၊ ဖြစ်၍၊ မောဒါမိ၊ ဝံပျော်ရ၏။ ဘန္တေ၊ အရှင်ထုရား၊  
 အဟံ၊ အကျွန်ုပ်သည်။ အနုကမ္မကံ၊ သနားခြင်းကရုဏာနှင့် ဖွဉ်သော၊ တု  
 ဝဉ္စ၊ အရှင်ထုရားကိုဆည်း၊ ဥပေဋ္ဌ၊ ဆည်းကပ်၍၊ ဝဒ္ဓိံ၊ ရှိခိုးပြီ၊ တဝ၊ အရှင်  
 ထုရား၏၊ ကုသလဉ္စ၊ အနာမရှိသည်၏အဖြစ်ကိုဆည်း၊ အပုစ္ဆိ၊ သံ၊ မေးရ  
 ပြီ၊ တာ၊ ထိုသို့ဆိုအပ်ပြီးသည်မှ တပါးယုံကြည်သော စိတ်ရှိသည်ဖြစ်၍၊  
 အာသုထာယ၊ ပြန်ပြောသော၊ ဝီတိယာ၊ နှစ်သက်ခြင်းဖြင့်၊ တေ၊ အရှင်ထုရား



အား၊ ဥစ္စု၊ ဝါ၊ ကြံချောင်း၏၊ ခဏ္ဍိကံ၊ အပိုင်းကို၊ အဒါထိ။ ပေးလှူခဲ့ဘူး၏၊  
ဣဒ္ဓကုသလံ၊ ဤကုသိုလ်ကံကိုလည်း၊ အနုဿရာမိ၊ အောက်စေ့၏။  
ဒသမံ၊ ဆယ်ခုမြောက်သော၊ ဥစ္စု၊ ဝိမာနဝတ္ထု၊ ကြံပိုင်းကို လှူခဲ့ဘူးသော  
နတ်ထီး၏၊ ဝိမာနံလျှင် အကြောင်းရှိသော ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့  
ရောက်ပြီ။

(၄၉) မဟာနုဘာဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဧဝ  
တော၊ နတ်ထီး၊ ဩသမိတာရကာ၊ သောက်ရှူး ကြယ်သည်၊ သဗ္ဗဒိယာ၊  
ခပ်ထိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေလျက်၊  
တိဋ္ဌတိပိ၊ ဝ၊ တည်သကဲ့သို့၊ ယာတွံ၊ အကြင်သင်သည်၊ အဘိက္ကန္တေန၊  
အလွန်နှစ်သက်သူဟ်ရှိသော၊ ဝဇ္ဇောန၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိယာ၊  
ခပ်ထိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်းစေလျက်၊  
တိဋ္ဌတိ၊ တည်၏။ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊  
ဒေဝီ၊ နတ်ထီး၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တော၊ သင်အား၊  
တောဒိယော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင် အဆင်းသည်၊ ဇာ  
တော၊ ဖြစ်သနည်း၊ (ပ)၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တော၊  
သင်၏၊ ဝဇ္ဇော၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိယာ၊ ခပ်ထိမ်းသော  
အရပ်မျက်နှာတို့ကို၊ ပတာ၊ သတိ၊ ထွန်းပစေနိုင် သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ  
မေး၏။ အက္ကမနာ၊ နှစ် သက်ဝမ်းမြောက်သော စိတ်ရှိသော၊ သာဓေဝ  
တာ၊ ထိုနတ်ထီးသည်၊ (ပ)၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ယသကမ္မဿ၊ အ  
ကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ မဟာနုဘာဝေ၊ ကြီး  
သောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊  
မနုဿေသု၊ လူတို့၌၊ မနုဿဘူတာ၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊  
ဘိလဝန္တေ၊ ဘိလနှင့်ပြည့်စုံကုန်သော၊ သမဏော၊ ရဟန်းတို့ကို၊ ဒိသ္မာန၊  
မြင်၍၊ တေဝံ၊ ထိုရဟန်းတို့၏၊ ပါဒါနိ၊ ခြေတို့ကို၊ ဝဒ္ဓိတွာ၊ ရှိခဲ့၍၊ မနံ၊ စိတ်ကို  
ပသာဒယိ၊ ကြည်ညိုစေခဲ့ဘူး၏၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိတ္တာစ၊ နှစ်သက်  
သောစိတ်ရှိသည်ဖြစ်၍လည်း၊ အပ္ပလိကံ၊ လက်အုပ်ချီခြင်းအမှုကို၊ အကာ  
ထိ၊ ပြုခဲ့ဘူး၏။ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော် ရှိသော၊  
ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား  
တောဒိယော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာ  
တော၊ ဖြစ်၏၊ (ပ)၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊  
ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိယာ၊ ခပ်ထိမ်းကုန်သောအရပ်

၀

မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းမစေနိုင်၏။ ဣတိ၊ ဤသို့။ အက္ခာမိ၊ ဖြေကြား  
၏။ ။ ကောဒသင်္ခ၊ တဆဲ့တဆူးမြောက်သော၊ ဝဗ္ဗဝိမာနဝတ္ထု၊ ရတနာတို့ကို  
ရှိခိုးခဲ့ဘူးသောနတ်ထီး၏ ဝိမာန်လျှင် အကြောင်းရှိသောဝတ္ထုသည်။ နိဗ္ဗိတံ၊  
ပြီးခြင်းသို့ရောက်ပြီ။ ။

(၅၀) ယာတံ၊ အကြင်သင်သည်။ အဘိက္ခန္တေန၊ အလွန်နှစ်သက်ဝတ္ထု  
ရှိသော၊ ဝဗ္ဗန္တေန၊ အရောင်အဆင်းဖြင့်၊ တိဋ္ဌသိ၊ တည်၏။ ပဉ္စင်္ဂေ၊ ငါးပါး  
သောအင်္ဂါရှိသော၊ တူရိယေ၊ စည်ပျိုးကို၊ သုပ္ပဝါဒိတေ၊ ကောင်းစွာတီး  
မှုတ်အပ်သည်ရှိသော်၊ ဟတ္ထပါဒေစ၊ လက်ခြေ တို့ကိုလည်း၊ ဝိဂ္ဂဟာ၊ အ  
ထူးထူးကုန်သောအခြင်းအရာတို့ဖြင့်ယူ၍၊ နစ္စသိ၊ ကမြူး၏။ ဒေဝတေ၊  
နတ်ထီး၊ နစ္စမာနာယ၊ ကမြူးသော၊ တဿာတေ၊ ထိုသင်နတ်ထီး၏၊ အင်္ဂ  
မင်္ဂေဟိ၊ အင်္ဂါကြီးငယ်တို့မှ၊ သဗ္ဗသော၊ အချင်းခပ်ထိမ်း၊ သဝနိယာ၊ နာပျော်  
ဘွယ်ရှိကုန်သော၊ မနောရမာ၊ နာပျော်ဘွယ် ရှိခြင်းကြောင့် နှလုံး၏မေ့  
ထောင်ခြင်းကို-ဖြစ်စေထတ်ကုန်သော၊ ဗိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ သဒ္ဓါ၊ အ  
သံတို့သည်။ နိဗ္ဗိ ရန္တိ၊ မြွက်ကုန်၏။ နစ္စမာနာယ၊ ကမြူးသော၊ တဿာ  
တေ၊ ထိုသင်၏။ အင်္ဂမင်္ဂေဟိ၊ အင်္ဂါကြီးငယ်တို့မှ၊ သဗ္ဗသော၊ အချင်းခပ်  
ထိမ်း၊ သုဝိဂန္ဓာ၊ စင်ကြယ်ကောင်းမြတ်သော အနံ့ရှိကုန်သော၊ မနောရ  
မာ၊ စင်ကြယ်သော အနံ့ရှိခြင်းကြောင့် နှလုံးမေ့ထောင် ဘွယ်ရှိကုန်သော၊  
ဗိဗ္ဗဂန္ဓာ၊ နတ်၌ဖြစ်ကုန်သော အနံ့ တို့သည်။ ပဝါယန္တိ၊ ပျံ့ထိုင်ကုန်၏။ ။

ဒေဝတေ၊ နတ်ထီး၊ ဝိဂ္ဂဟာနာကာယေန၊ ထိုမှဤမှ ပြန်လည်သော  
ကိုယ်ဖြင့်၊ နစ္စမာနာယ၊ ကမြူးသော၊ တဝ၊ သင်နတ်ထီး၏၊ ဝေဏီသု၊  
ဆန်ထူးတို့၌၊ ယာပိထန္တနာ၊ အကြင်တန်ဆာ တို့သည်။ သန္တိ၊ ရှိကုန်၏။  
ထေသံ၊ ထိုတန်ဆာတို့၏၊ နိဗ္ဗောသော၊ အသံကို၊ ပဉ္စင်္ဂေ၊ ငါးပါးသော  
အင်္ဂါရှိသော၊ တူရိယေ၊ စည်ပျိုး၌၊ နိဗ္ဗောသောယထာ၊ သာယာနာပျော်  
ဘွယ်ရှိသောအသံကဲ့သို့၊ သုယုတိ၊ ကြားအပ်၏။ ဝါတဂူတာ၊ လေညှင်း  
သည်ခပ်ကုန်သည်ဖြစ်၍၊ ဝါတေန၊ လေကြောင့်၊ သမ္ပကမ္ဘိတာ၊ ကောင်း  
စွာတုန်ထုပ်ကုန်သော၊ တဝ၊ သင်နတ်ထီး၏၊ ဝဗ္ဗံသကာ၊ ရတနာဖြင့်ပြီးကုန်  
သောဦးဆောက်ပန်းတို့သည်။ သန္တိ၊ ရှိကုန်၏။ ထေသံ၊ ထိုဦးဆောက်ပန်းတို့  
၏၊ နိဗ္ဗောသော၊ အသံကို၊ ပဉ္စင်္ဂေ၊ ငါးပါးသောအင်္ဂါရှိသော၊ တူရိယေ၊  
စည်ပျိုး၌၊ နိဗ္ဗောသောယထာ၊ သာယာနာပျော်ဘွယ်ရှိသောအသံကဲ့သို့၊  
သုယုတိ၊ ကြားအပ်၏။ ဒေဝတေ၊ နတ်ထီး၊ ထေသံ၊ သင်နတ်ထီး၏၊ သိရတ္ထိ  
ဦးခေါင်း၌၊ သုဝိဂန္ဓာ၊ စင်ကြယ်ကောင်းမြတ်သော အနံ့ရှိသော၊ မနောရမာ၊

စင်ကြယ်ကောင်းမြတ်သော အနံ့ရှိကြောင်းနှလုံး၏မွေ့ထျော်ခြင်းကိုဖြစ်စေ  
 တတ်သော၊ ယာယိမာလာ၊ အကြင်ပန်းသည်ထည်း၊ အတ္ထိ၊ ရှိ၏၊ တာသာမာလာ  
 ယ၊ ထိုပန်း၏၊ ဂန္ဓော၊ အနံ့သည်၊ မဋ္ဌ၊ သကော၊ မဋ္ဌ၊ သက အမည်ရှိသော၊  
 ရုက္ခော သစ်ပင်သည်၊ ဝါတိယထာ၊ ပျံ့ထိုင်သကဲ့သို့၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်  
 သော အရပ်မျက်နှာတို့သို့၊ ဝါယတိ၊ ပျံ့ထိုင်၏။ ခေဝတ၊ နတ်ထိုး၊ တဝ၊ သင်  
 နတ်ထိုး၏၊ ဧတံ သုစိဂန္ဓံ၊ ထိုစင်ကြယ်ကောင်းမြတ်သော အနံ့သည်၊ စာယ  
 သော၊ မွေးကြိုင်း၏၊ အမာနုသံ၊ နတ်၌ဖြစ်သော၊ ရူပံ၊ ရူပါရုံကို၊ ပဿသိ၊ စက္ခု  
 ပသာဒအားထင်မြင်၏၊ ဣဒံ၊ ဤအကျိုးသည်၊ ကိဿကဗ္ဗဿ၊ အဘယ်  
 သို့သော ကုသိုလ်ကံ၏၊ ပထံ၊ အကျိုးနည်း၊ ဝုစ္ဆိတဝ၊ ငါမေးအပ်သော၊ ထံ၊  
 သင်နတ်ထိုးသည်၊ မေ၊ ငါအား၊ အာပိက္ခ၊ ဖြေကြားလော့၊ ဝာန္ဓေ၊ အရှင်  
 ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ဂယာယံ၊ ဂယာ အမည်ရှိ  
 သော ရွာ၌၊ ဗြာဟ္မဏဿ၊ ပုဏ္ဏား၏၊ ဒါဝီ၊ အန္ဓောဇာတ၊ ခေဂ္ဂိတ၊ သာမံဒါသ  
 ဗျ၊ ကရမရာနိတ၊ ကျွန်းလေးမျိုးတို့တွင် အန္ဓောဇာတအိမ်ပေါက်ကျွန်မ  
 သည်၊ အာသိ၊ ဖြစ်ခဲ့ဘူး၏၊ အဟံ၊ အကျွန်ုပ်သည်၊ အပ္ပပုညာ၊ နည်းသော  
 ဘုန်းကံရှိသည်၊ အံလက္ခိကာ၊ အသေမရှိသည်၊ အာသိ၊ ဖြစ်၏၊ မံ၊ အကျွန်ုပ်  
 ကို၊ ရဇ္ဈ၊ မာသာတိ၊ ရဇ္ဈ၊ မာသာဟူ၍၊ တတ္ထ၊ ထိုဂယာရွာ၌၊ မနုသာ၊ လူတို့  
 သည်၊ ဝိဇု၊ သိကြကုန်၏၊ ဝာန္ဓေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊  
 အယုဿ၊ အရှင်၏၊ အတ္ထော သာနဉ္စ၊ ဆဲဇေးခြင်းတို့ဖြင့် ထည်းကောင်း၊  
 ဝဓာနဉ္စ၊ ရိုက်ပုတ်ခြင်းတို့ဖြင့် ထည်းကောင်း၊ တဇ္ဇနာယစ၊ ဗြင်းခြောက်  
 ခြင်းဖြင့် ထည်းကောင်း၊ ဥဂ္ဂတာ၊ နှလုံးမသာ ယာခြင်းသို့ ရောက်သော  
 ကြောင့်၊ ကုဉံ၊ ရေခတ်အိုးကို၊ ဂဟေတွာ၊ ယူ၍၊ ဂေဟတော၊ အိမ်မှာနိက္ခမ္မ၊  
 ထွက်ခဲ့၍၊ ဥဒဟာရိယာ၊ ရေကိုခပ်သောင့် အပ်သကဲ့သို့ပြု၍၊ အာဂစ္ဆိ၊  
 သွား၏၊ ဝာန္ဓေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိပထေ၊ ခရီးမဟုတ်  
 သော ချုံအုပ်၌၊ ကုဉံ၊ ရေခတ်အိုးကို၊ နိက္ခိပိတွာ၊ ချထား၍ ။ မေ၊ ငါအား၊  
 ဇိဝိထေန၊ အသက်ရှည်ခြင်းဖြင့်၊ ကောအတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း၊  
 ဣဓေဝ၊ ဤတောအုပ်၌ပင်လျှင်၊ အဟံ၊ ငါသည်၊ မရိသာမိ၊ သေထေ့အံ့၊  
 ဣတိမနသိကတွာ၊ ဤသို့နှလုံးပြု၍၊ ဝနသတ္ထံ၊ တောအုပ်သို့ ဥပါဝဓိ၊ ကပ်၏၊ ။  
 အဟံ၊ အကျွန်ုပ်သည်၊ တတ္ထ၊ ထိုတောအုပ်၌၊ ပါသံ၊ ထည်ပင်းကို၊ ဖွဲကြောင်း  
 ဖြစ်သော ကြော့တွင်းကို၊ ဒဉ္စံ၊ မြဲမြံခိုင်ခန့်စွာ၊ ကရိတွာန၊ ပြု၍၊ ပါဒပေ၊ သစ်  
 ပင်၌၊ အာသုန္နိတွာန၊ ဆွဲသည်၏အစွမ်းဖြင့်ဖြစ်စေ၍၊ တတော၊ ထိုနောက်မှ  
 ဝနံ၊ ထော့ကို၊ အာသိတော၊ မြို့သော၊ ယောကောပိ၊ တရံတယောကံသောသု



သည်။ အတ္ထိနုခေါ၊ ရှိလေသလော၊ ဣတိမနသိကတွာ၊ ဤသို့နှလုံးပြု၍၊ ဝိသ၊ အရပ်မျက်နှာတို့ကို၊ ဝိဇောကေသိ၊ တစောင်းကြည့်၏။ ။ ဘန္တေအရှင် ဘုရား၊ ထဒါ၊ ထိုအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ တတ္ထ၊ ထိုတောအရပ်၌၊ ဣတ္ထမူလတ္ထိ၊ သစ်ပင်၏အနီး၌၊ နိဗ္ဗန္တံ၊ ထိုင်နေထော်မူသော၊ သဗ္ဗလောကဟိတံ၊ ခပ်သိမ်းသော သတ္တဝါအားပါင်း၏ ပစ္စုပ္ပန်သံသရာ၊ ပိးပွားနှစ်ပါးကိုရှုက်ဆောင်ထော်မူတတ်သော၊ ဈာယန္တံ၊ အာရမ္မဏုပနိဇ္ဈာနုဈာနုထက္ခဏုပနိဇ္ဈာနုဈာနုနှစ်ပါးတို့ဖြင့်ကသိုဏ်းစသော အာရုံကိုရှုတော်မူတတ်သော၊ အကုတောဘာဟံ၊ ဘေးမရှိသော၊ သမ္ပုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အန္ဓုသာသိ၊ မြင်ခဲ့ဘူး၏။ ။ ဘန္တေအရှင်ဘုရား၊ ထဒါ၊ ထိုအကျွန်ုပ်အား၊ သံဝေဂေါ၊ ထိတ်လန့်ခြင်းနှင့်တကွဖြစ် သောဥာဏ်သည်၊ အဟု၊ ဖြစ်၏။ အတ္ထုတော၊ မဖြစ်စဘူးအထူးဖြစ်သော၊ ထောမဟံသနော၊ ကြက်သီးမွေးဩင်းထခြင်းသည် ထည်း၊ အဟု၊ ဖြစ်၏။ ဝနပသဂိတော၊ တောကိုမြှင့်တင်သောသည်၊ ကောနုခေါ၊ အဘယ်နည်း၊ မနုသော၊ လူလော၊ ဥဒါဟု၊ ထိုသို့မဟုတ်မူ၊ ဒေဝတာ၊ နတ်လော၊ ။ ဣတိ၊ ဤသို့၊ ဝိဇံသနံ၊ စူးစူးခြင်းသည်ထည်း၊ အဟု၊ ဖြစ်၏။ ။ အဟံ အကျွန်ုပ်သည်၊ ပါသာဒိကံ၊ ကြည်ညိုခြင်းကိုဆောင်တတ်သော မဟာပုဂ္ဂိုလ်တို့က အစရှိသော ချစ်ခင်မှုတော်မူသော၊ ဗသဒနိယံ၊ ကြည်ညိုခြင်းငှါထိုက်သော အသေစေစေတောသော၊ ခန္ဓစသော၊ ကျေးဇူးရှိတော်မူသော ဝနာ၊ ကိလေသာတည်းဟူသောတောမှ၊ အပတ္တမိတွာ၊ ဗဲကြင်၍၊ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့၊ အာဂတံ၊ ရောက်တော်မူသော၊ သမ္ပုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ဝိသ္ဗာ၊ မြင်ခြင်းကြောင့်၊ မေ၊ အကျွန်ုပ်၏၊ မနော၊ စိတ်သည်၊ ပသိဒိ၊ ကြည်ညို၏။ အဟံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ယာဒိသိကိဒိသော၊ ဟူးဟူညားညားသော သူသည်၊ မဟုတ်၊ အဟံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ဂုတ္တိန္ဒြိယော၊ စောင့်ရှောက်အပ်သော၊ ဣန္ဒြိရှိတော်မူသော၊ ဈာနရထော၊ အရဟတ္တဖိုလ်၊ ဈာနိန္ဒြိယေသော်တော်မူသော၊ အပဟိဂ္ဂတမာနသော၊ အပဖြစ်ကုန်သော ချစ်ခင်မှုတော်မူသော အာရုံတို့သို့မရောက်သော နှလုံးရှိတော်မူသော၊ သဗ္ဗဿ၊ အထုံးစုံသော၊ လောကဿ၊ သတ္တဝါ၏၊ ဟိတော၊ အစီးအပွားကိုရှုက်ဆောင်တော်မူတတ်သော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဘဝိဿတိ၊ ဖြစ်ထက္ကံ၊ ဣတိဝိ၊ ဤသို့ ထည်း၊ မေ၊ အကျွန်ုပ်၏၊ မနော၊ စိတ်သည်၊ အဟု၊ ဖြစ်၏။ ။ ဘန္တေအရှင် ဘုရား၊ ဂုဟပသိတော၊ ရွှေဂူလိုက်၌နေထေ့ရှိသော၊ သိဟော၊ အာဂတော၊ ရောက်အပ်တော်မူသော၊ ခြသေ့မင်းကဲ့သို့၊ ထယဘေရဂေါ၊ ပေခံပြန်ခြင်းပိပလ္လာ သရှိကုန်သော မိစ္ဆာဒိဗ္ဗိတို့သည် ကြောက်အပ်သော ထိုမိစ္ဆာဒိဗ္ဗိတို့၏ကြောံ

ခြင်းကိုလည်းဖြစ်စေတတ်သော၊ နုရာသဒေါ၊ တရုတ်တယောက်သောသူ  
သည်မောင်းမဲတော်မမူနိုင်သော၊ အယံဗုဒ္ဓေါ၊ ဤမြတ်စွာထုရားကို၊ နုလ္လ  
တော၊ ရှုခြင်းငှါခဲ၏၊ ဩနုပ္ပရံ၊ ရေသဖန်းပင်၌ဖြစ်သော၊ ဝုပ္ပံ၊ ဝန်းကို၊ ဒဿနာ  
ယ၊ ရှုခြင်းငှါ၊ နုလ္လဘိယထာ၊ ရဲခဲထကဲ့သို့၊ အယံဗုဒ္ဓေါ၊ ဤမြတ်စွာထုရားကို၊  
ဒဿနာယဝိ၊ ဖူးမြင်ခြင်းငှါလည်း၊ နုလ္လတော၊ ရဲခဲ၏၊ သောဗုဒ္ဓေါ၊ ထို  
မြတ်စွာထုရားသည်၊ ရနုဟိ၊ နူးညံ့ကုန်သော၊ ဝါစာဟိ၊ စကားတို့ဖြင့်၊ ရန္တုမာ  
လာတိ၊ ရန္တုမာလာဟူ၍၊ ခံ၊ အကျွန်ုပ်ကို၊ အာလာရိတွာ၊ ခေါ်တော်မူ၍၊ တထာ  
ဂတံ၊ ဝိပဿီအစရှိကုန်သော ဂြေထုရားတို့ကဲ့သို့သာ၊ ခြင်းကောင်းတော်မူ  
သောမြတ်စွာထုရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဝစ္ဆာဗညံ၊ ကပ်ထေခွ၊  
ဣတိ၊ ဤသို့၊ ခံ၊ အကျွန်ုပ်ကို၊ အဝေါစ၊ မိန့်တော်မူ၏၊ အယံ၊ အကျွန်ုပ်  
သည်၊ နေလံ၊ အပြစ်မရှိသော၊ အတ္ထဝတံ၊ အနက်၌ပျဉ်သော၊ သုဝိ၊ စင်  
ကြယ်သန့်ရှင်းသော၊ သဏ္ဍံ၊ ထိပ်မွေသော၊ ခုနံ၊ ဝေနေယျတို့၏နူးညံ့ခြင်း  
ကိုပြုတတ်သော၊ ဝဂ္ဂုပ္ပ၊ ချိုသာစွာနာပျော်ဘွယ်လည်းရှိသော၊ သဗ္ဗသော  
ကာပနုဒနုပ္ပ၊ ခပ်သိမ်းသောသောကတို့ကိုလည်း ပယ်ပျောက်တတ်သော၊  
တံဂိရံ၊ ထိုစကားတော်ကို၊ သုဏိတွာန၊ ကြားနာခြင်းကြောင့်၊ ပသန္တမိတ္တာ၊  
ကြည်ညိုသောမိတ်ရှိသည်၊ အဟောထိ၊ ဖြစ်၏၊ တန္တေ၊ အရှင်ထုရား၊ ပသန္တံ၊  
ယုံကြည်ခြင်းရှိသော၊ သုဒ္ဓမာနသံ၊ နိဝရဏတို့ရှုကင်းစင်သောမိတ်ရှိသော၊  
ခံ၊ အကျွန်ုပ်ကို၊ ကလ္လမိတ္တုပ္ပ၊ သာဝနာကံအားလျော်သော မိတ်ရှိသည်ကို  
လည်း၊ ဥတွာ၊ ထိတော်မူ၍၊ သဗ္ဗဿ၊ ခပ်သိမ်းသော၊ ထောကဿ၊ သတ္တဝါ၏  
ဟိထော၊ အစီးအပွားကို အလိုတော်ရှိသော၊ တထာဂတော၊ မြတ်စွာထုရား  
သည်၊ အနုသာထိ၊ ဆုံးမတော်မူ၏၊ ဣဒံ၊ ဤတေထုပ္ပကထရားအပေါင်း  
ဖြစ်သောတဏှာဝင်သည်၊ နက္ခံ၊ နက္ခအရိယသစ္စာလည်း၊ အယံ၊ ဤကာမ  
တဏှာစသောအပြားရှိသောတဏှာသည်၊ နက္ခဿ၊ ခေါ်အပ်ခဲ့ပြီးသောနက္ခ  
အရိယသစ္စာ၏၊ သမ္ဘဝေါ၊ အကြောင်းဖြစ်သောသရဒယအရိယသစ္စာလည်း  
အယံ၊ ဤငြိမ်းပြီးသောသဘောရှိသောအသင်္ခတဓာတ်သည်၊ နက္ခဿ၊ နက္ခ  
အရိယသစ္စာ၏၊ နိရောဓော၊ ချုပ်ရာချုပ်ကြောင်းဖြစ်သော နိရောဓအရိယ  
သစ္စာလည်း၊ အယံ၊ ဤသမ္ဘာဒိဋ္ဌိအစရှိသော မဂ္ဂင်တရားသည်၊ အပ္ပသော၊  
ကာမသုခလ္လိကာနုယောဂ အတ္တကိလမထာနုယောဂ လည်းဟူသောအ  
ယုတ်တရားနှစ်ပါးတို့၏အပေါင်းမှကြွ၍ ခြင်းဖြောင့်မတ်သောခရီးဖြစ်သော၊  
အမတောဂေါ၊ နိဗ္ဗာန်သို့သက်ဝင်ကြောင်းဖြစ်သော၊ မဂ္ဂေါ၊ မဂ္ဂအရိယသစ္စာ  
လည်း၊ ဣတိ၊ ဤသို့၊ ခံ၊ အကျွန်ုပ်ကို၊ အဝေါစ၊ ဟောတော်မူ၏၊ အယံ၊ အ



ကျွန်ုပ်သည်၊ အနုကမ္ပကဿ၊ သက္ကဝါကိုသနားပြီးမြောက်တော်မူတတ်  
 သော၊ ကုသထာယ၊ ဝေတောယျတို့ကိုဆုံးမခြင်းငှါဝိဇ္ဇာတော်မူသော၊ တထာ  
 ဂတဿ၊ မြတ်စွာဘုရား၏၊ ဩဝါဒမိ၊ အဆုံးအမတော်၌၊ ဌိတာ၊ တည်သည်၊  
 ဟုတ္တာ၊ ဖြစ်၍၊ အမတံ၊ သေခြင်းကင်းသော၊ သန္တိံ၊ ပြင်သက်သာယာသော  
 ပဒံ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်၏အကြောင်းဖြစ်သော၊ အဂ္ဂုတံ၊ ရွှေခြင်းမရှိသော၊  
 နိဗ္ဗာနံ၊ နိဗ္ဗာန်သို့၊ အဇ္ဈဂါ၊ နောက်၏၊ သောဟံ၊ ထိုအကျွန်ုပ်သည်၊ အဋ္ဌိတာ  
 မဆုတ်မနစ်တည်သော၊ ပေမာ၊ ရတနာသုံးပါးတို့၏အပေါင်း၌ဖြစ်သောချစ်  
 ခြင်းရှိသည်၊ အမိ၊ ဖြစ်၏၊ ဂူထဒေတာယ၊ သဗ္ဗာထေးပါးတို့ကိုဆုံးမခြင်းတည်း  
 ဟူသောအကြောင်းရင်းနှင့်တကွဖြစ်သော၊ သဒ္ဓါယ၊ ယုံကြည်ခြင်းကြောင့်  
 ဒဿနေ၊ ဘုရားသည်သဗ္ဗာသမ္ပုဒ္ဓံသော ဂုဏ်နှင့်ပြည့်စုံတော်မူ၏ထူး  
 တော်သည်သွာက္ခဝတအစရှိသော ဂုဏ်နှင့်ပြည့်စုံ၏ သံစာတော်သည်သု  
 ပ္ပဋိပန္နစသော ဂုဏ်နှင့်ပြည့်စုံ၏ဟုမြင်ခြင်း၌၊ အဓိကမ္ပိနိ၊ တုန်ထုပ်ခြင်းမရှိ  
 သည်၊ အမိ၊ ဖြစ်၏၊ ဝိတာ၊ ကုန်ထုပ်ခြင်းမရှိသော ကြောင့်တည်ထန်သော  
 သဒ္ဓါတရားရှိသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ဩရသာ၊ ရင်၌ဖြစ်သော၊  
 သာဝိကာ၊ တပည့်မိန်းမသည်၊ အမိ၊ ဖြစ်၏၊ ဝေန္တေ၊ အရှင်ဘုရား  
 သာဟံ ထိုအကျွန်ုပ်သည်၊ အကုတောဘယာ၊ အတ္တာနုဝါဒစသောတေးမရှိ  
 သည်၊ ဟုတ္တာ၊ ဖြစ်၍၊ ရမာမိ၊ မဂ်ဖိုလ်ဖြင့် ဖွဲ့လျော်ရ၏၊ ကိဇ္ဇာမိ၊ ကာမ  
 ဂုဏ်တို့ဖြင့် ဖျော်မြူးရ၏၊ မောဒါမိ၊ ဆိုအပ်ခဲ့ပြီးသော အကြောင်းနှစ်ပါးတို့  
 ဖြင့်ဝမ်းမြောက်ရ၏၊ ဗိဗ္ဗမာထံ၊ နတ်၌ဖြစ်သောဝန်းကို၊ ဝာရယာမိ၊ ပန်ဆင်  
 ရ၏၊ မရမဒ္ဓုဒံ၊ ကမြူးသောအခါဝိချင်းကို သိသောအခါတို့၌ ကိုယ်အသံ  
 နှစ်ပါးတို့၏နူးညံ့သည်၏အဖြစ်ကို ဆောင်တတ်သောချိုမြိန်သော အဖျော်  
 ကို၊ ဝိဝါမိ၊ သောက်ရ၏၊ ဝေန္တေ၊ အရှင်ဘုရား၊ အာဇ္ဇမ္မောစ၊ အာဇ္ဇမ္မရ  
 စည်လည်းကောင်း၊ ဘဂ္ဂရောစ၊ ဘဂ္ဂရစည်လည်းကောင်း၊ ဘိမောစ၊ ထိမ  
 စည်လည်းကောင်း၊ သာရဝါဒီစ၊ သာရဝါဒီစည်လည်းကောင်း၊ ဝံသယောစ  
 ဝံသယစည်လည်းကောင်း၊ ပေါက္ခရောစ၊ ပေါက္ခရစည် လည်းကောင်း၊  
 သုဖယာစ၊ သုဖယစည် လည်းကောင်း၊ ဣတိ၊ ဤသို့၊ သဋ္ဌိတုရိယသဟ  
 သာနိ၊ ခြောက်သောင်းကုန်သော စည်တို့သည်၊ မေ၊ အကျွန်ုပ်၏၊ ဗမိဗေ  
 ဝံ၊ ဝိတိသောမနဿတို့ကို ခိုးခြင်းကို၊ ကရောန္တိ၊ ပြုလုပ်၏၊ ဝိလာမေ  
 က္ခာ၊ ဝိလာမေက္ခအမည်ရှိကုန်သော၊ နာရိယောစ၊ နတ်ထိုးတို့သည်လည်း  
 ကောင်း၊ နန္ဒာ၊ နန္ဒာအမည်ရှိကုန်သော၊ နာရိယောစေတ၊ နတ်ထိုးတို့သည်  
 လည်းကောင်း၊ သုနန္ဒာ၊ သုနန္ဒာအမည်ရှိကုန်သော၊ နာရိယောစ၊ နတ်ထိုးတို့

သည့်ထည်းကောင်း၊ သောဏဒိန္နာ၊ သောဏဒိန္နာ အမည်ရှိကုန်သော၊ နာရိ  
ယောစ၊ နတ်သမီးတို့သည်ထည်းကောင်း၊ သုပိဋိတာ၊ သုပိဋိတာအမည်ရှိ  
ကုန်သော၊ နာရိယောစ၊ နတ်သမီးတို့သည်ထည်းကောင်း၊ အာထမ္ပုယာ၊  
အာထမ္ပုယာ အမည်ရှိကုန်သော၊ နာရိယောစ၊ နတ်သမီးတို့သည်ထည်း  
ကောင်း၊ ဝိဿကောထိ၊ ဝိဿကောထိအမည်ရှိကုန်သော၊ နာရိယောစ၊ နတ်  
သမီးတို့သည် ထည်းကောင်း၊ ပုဏ္ဏရိကာ၊ ပုဏ္ဏရိကာ အမည်ရှိကုန်သော၊  
နာရိယောစ၊ နတ်သမီးတို့သည်ထည်းကောင်း၊ အတိဒါရုဏီ၊ အတိဒါရုဏီ  
အမည်ရှိကုန်သော၊ နာရိယောစ၊ နတ်သမီးတို့သည် ထည်းကောင်း၊ ဇေတိ  
ဖယာ၊ ဇေတိဖယာ အမည်ရှိကုန်သော၊ နာရိယောစ၊ နတ်သမီးတို့သည်  
ထည်းကောင်း၊ သုဖယာ၊ သုဖယာအမည်ရှိကုန်သော၊ နာရိယောစ၊ နတ်  
သမီးတို့သည် ထည်းကောင်း၊ သံဘဒ္ဒါ၊ သံဘဒ္ဒါအမည်ရှိကုန်သော၊ နာရိ  
ယောစ၊ နတ်သမီးတို့သည် ထည်းကောင်း၊ ရုဒ္ဓဝာစရိ၊ ရုဒ္ဓဝာစရိအမည်  
ရှိကုန်သော၊ နာရိယောစ၊ နတ်သမီးတို့သည် ထည်းကောင်း၊ ဣတိ၊ ဤသို့၊  
ထောစ၊ ထိုနတ်သမီးတို့သည်ထည်းကောင်း၊ အတ္တရာနံ၊ နတ်သမီးတို့တွင်၊  
သေယျာသေ၊ အထူးသဖြင့် ငြိမ်းစွမ်းအပ်ကုန်သော၊ အညာစ၊ တပါးကုန်  
သောနတ်သမီးတို့သည်ထည်းကောင်း၊ မေ၊ အကျွန်ုပ်၏၊ ပဗေဓိယာ၊ ပီတိ  
သောမနဿတို့၏နိုးခြင်းကို ပြုထုတ်ကုန်၏။ ၊ ဘန္တေ၊ အရှင်ဘုရား၊ ထာ  
ဒေဝတာ၊ ထိုနတ်သမီးတို့သည်၊ ကာဝေန၊ ထေရ်ပတ်သောအခါ၌၊ ဝံ၊ အ  
ကျွန်ုပ်သို့၊ ဥပဂတိံ၊ ချဉ်းကပ်ကုန်၍၊ ဟန္တ၊ ယခု၊ မယံ၊ ကျွန်ထော်မတို့  
သည်၊ နစ္စာမ၊ ကမြူးကုန်အံ့၊ ဂါယာမ၊ သီချင်းကိုသီပါကုန်အံ့၊ ဟန္တ၊ ယခု  
မယံ၊ ကျွန်ထော်မတို့သည်၊ တံ၊ အရှင်မကို၊ ရမာမသေ၊ မွေ့ထေ့ပါစေ  
ကုန်အံ့၊ ဣတိ၊ ဤသို့၊ အဘိဿသန္တိ၊ ရှေးရှုပြောဆိုကုန်၏။ ၊ ဘန္တေ၊ အ  
ရှင်ဘုရား၊ ဣဒံဋ္ဌာနံ၊ ဤအကျွန်ုပ်ရအပ်သောအရာသည်၊ အကထပုညာနံ၊  
ကောင်းမှုကိုပြုထေ့မရှိကုန်သောသူတို့အား၊ နဟောတံ၊ မဖြစ်၊ အသောက်၊  
စိုးရိမ်ခြင်းမရှိသော၊ နန္တံ၊ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော၊ ရမ္မံ၊ ပွေ့  
ထေ့ပျော်တွယ်ရှိသော၊ တဒဿာနံ၊ ထာဝတိံသာနတ်တို့၏၊ ဣဒံမဟာဝနံ၊  
ဤမြတ်သောဥပျာဉ်သည်၊ ကထပုညာနမေဝ၊ ပြုအပ်ခဲ့ပြီးသောကောင်း  
မှုရှိသော သူတို့အားသာလျှင်၊ ဟောတံ၊ ဖြစ်၏။ ၊ ဘန္တေ၊ အရှင်ဘုရား၊  
အကထပုညာနံ၊ ကောင်းမှုတို့ကိုပြုထေ့မရှိသောသူတို့အား၊ ဣဝေ၊ ဤပစ္စု  
ပ္ပန်အဝိဒ္ဓိထည်းကောင်း၊ ပရတ္ထစ၊ တမလွန်အဝိဒ္ဓိထည်းကောင်း၊ သုခံ၊ ချမ်း  
သာအညွှန်းနတ္ထိ၊ မရှိ၊ ကထပုညာနန္တံ၊ ပြုအပ်ပြီးသောကောင်းမှုရှိကုန်သောသူ

တို့အားသာလျှင်၊ ဣစဝေဝ၊ ဤပစ္စုပ္ပန်ဘဝ၌ ထည်းကောင်း၊ ပရတ္ထစ၊ တမ  
 လွန်ဘဝ၌ ထည်းကောင်း၊ သုခံ၊ ချမ်းသာသည်၊ အတ္ထိ၊ ရှိ၏။ ဘန္တေ၊  
 အရှင်ထူးများ၊ ထေသံ၊ ထိုဘာပတိ သာနတ်တို့၏၊ သဟဗျကာမာနံ၊ အပေါင်း  
 အဖော်၏အဖြစ်ကို အလိုရှိကုန်သောသူတို့သည်၊ ဗဟုံ၊ များစွာ၊ ကုသထံ၊  
 ကုသိုလ်ကို၊ ကတ္တဗ္ဗံ၊ ပြုအပ်သည်၊ ဟောတိ၊ ဖြစ်၏။ ဟိ၊ ထိုစကားသင့်စွာ၊  
 ကာပယညာ၊ ပြုအပ်ကုန်သော ကောင်းမှုရှိကုန်သောသူတို့သည်၊ သဂ္ဂေ၊ နတ်  
 ဖြစ်၌၊ တောဂသမင်္ဂီနော၊ စည်းစိမ်ချမ်းသာတို့နှင့်ပြည့်စုံကုန်သည်ဖြစ်၍၊  
 မောဒန္တိ၊ မွေ့လျော်စံပျော်ရ၏။ ဘန္တေ၊ အရှင်ထူးများ၊ တထာဂတာ၊ မြတ်  
 စွာဘုရားတို့သည်၊ ဗဟုနံ၊ များစွာကုန်သောသတ္တဝါတို့၏၊ အတ္ထာယ၊ အ  
 ကျိုးစီးပွားအထို့ငှါ၊ ဥပ္ပန္နန္တိ၊ ဝတာ၊ ဖြစ်ပေကုန်၏တကား၊ တထာဂတာ၊ မြတ်  
 စွာဘုရားတို့သည်၊ ဒက္ခိတေယျာ၊ လူနတ်ဗြဟ္မာသတ္တဝါတို့သည်ပူဇော်  
 အပ်သောဝတ္ထုကိုခံခြင်းငှါထိုက်ကုန်၏၊ ယတ္ထ၊ အကြင်ကောင်းသောထပ်  
 မြေခေတ်နှင့်တူသောအတ္ထုခံ၌၊ ကာရံ၊ လျှင်ခန်းပူဇော်ခြင်းတည်းဟူသော၊ ဥပ  
 ကာရကို၊ ကရိတွာနံ၊ ပြုကုန်၍၊ ဒါယကာ၊ ပေးလှူပူဇော်တတ်ကုန်သောသူတို့  
 သည်၊ သဂ္ဂေ၊ နတ်ဖြစ်၌၊ မောဒန္တိ၊ မွေ့လျော်စံပျော်ရကုန်၏၊ တထာဂတာ၊  
 မြတ်စွာဘုရားတို့သည်၊ ဝုညခေတ္တာနံ၊ ကောင်းမှုထည်းဟူသောမျိုးစေတီ  
 ၏ပိုက်ပျိုးရာထပ်တာမြေခေတ်နှင့် တူကုန်သော အတ္ထုခံတို့၏၊ အာကာရာ၊  
 တည်ရာထည်းဖြစ်ပေကုန်၏၊ န္ဒါဒသင်္ခံ၊ တထာပတိနှင့်ချမျှသော၊ ရန္တု၊ မာလိ  
 ဝိမာနဝတ္ထု၊ ဂယာပုတ္တား၏ကျွန်မဖြစ်ဘူးသောရန္တုမာလာနတ်ထီး၏ဝိမာန  
 လျှင်အကြောင်းရင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

တထာ၊ ထိုပဉ္စမဝင်၏၊ ဥဒါနံ၊ လွန်စွာစောင့်ကြောင်းဖြစ်သောစကား၏  
 အစဉ်ကား၊ မဉ္ဇုဋ္ဌာ၊ မောင်းသောအရောင်ရှိသောနတ်ထီး၏ ဝိမာန်လျှင်အ  
 ကြောင်းရှိသောဒေသနာ၊ ပာသာယာရာ၊ ပြီးပြီးပြန်ထွက်သော အဆင်းအ  
 ရောင်ရှိသောနတ်ထီး၏ စည်းစိမ်လျှင်အကြောင်းရှိသော ဒေသနာ၊ နာဂ၊  
 မြတ်စွာဘုရားအားပုဆိုးတစ်ကိုပေးလှူခဲ့ဘူးသော နတ်ထီး၏ဝိမာန်လျှင်အ  
 ကြောင်းရှိသောဒေသနာ၊ အထောမ၊ အထောမာအမည်ရှိသောသူဆင်းရဲမ  
 ဖြစ်ဘူးသောနတ်ထီး၏ဝိမာန်လျှင်အကြောင်းရှိသောဒေသနာ၊ ကပ္ပိက၊ ခါပိ  
 ကာ၊ ထူးများသခင်အားပုဆိုးရည်ကို အရှင်အာနန္ဒာ၏လက်၌ ပေးလှူခဲ့ဘူး  
 သောနတ်ထီး၏ဝိမာန်လျှင်အကြောင်းရှိသော ဒေသနာ၊ ဝိဟာရ၊ ဝိသာခါ၏  
 ကျောင်းအတ္ထု၏အဖိုကိုဝမ်းမြောက်ဝမ်းသာ သာရခေါ်ခဲ့ဘူးသောနတ်ထီး  
 ၏ဝိမာန်လျှင်အကြောင်းရှိသောဒေသနာ၊ စတုရိတ္ထိ၊ နတ်မိန်းမထေးယောင်

☰



တို့ ဣဗိမာန်လျှင်အကြောင်းရှိသောဒေသနာ၊ အမွှားကောင်းဒါပိကာ နတ်  
 သွီး၏ သရက်ဥယျာဉ်ရှိသောဗိမာန်လျှင်အကြောင်းရှိသော ဒေသနာ၊ ဝိတာ၊  
 ရွှေသောအဝတ်တန်ဆာရှိသောနတ်သို့ ၏ စည်းစိမ်လျှင်အကြောင်းရှိသော  
 ဒေသနာ၊ ဥက္က၊ ကြံပိုင်းကိုလှူခဲ့ဘူးသော နတ်သွီးဣဗိမာန်လျှင်အကြောင်း  
 ရှိသောဒေသနာ၊ ဝဗ္ဗန၊ ရဟန်းကိုကိုးခဲ့ဘူးသော နတ်သွီးဣဗိမာန်လျှင်အ  
 ကြောင်းရှိသောဒေသနာ၊ ရန္တုမာလိစ၊ ဂယာပုဏ္ဏား၏ ကျွန်မဖြစ်ခဲ့ဘူးသော  
 ရန္တုမာလာနတ်သွီး၏ ဗိမာန်လျှင်အကြောင်းရှိသော ဒေသနာ၊ ဣတိ၊ ဤသို့၊  
 ဟေန၊ ထိုနှစ်ဆဲတဝတ္ထုဖြင့်၊ ဝဂ္ဂေါ၊ ဝဂ်ကို၊ သင်္ဂီတိကာ၊ ရေဟိ၊ သင်္ဂီ၊ ယနာ  
 တင် ဆရာတို့သည်၊ ပရုတ္တိ၊ ဆိုအပ်၏၊ ဣတ္ထိဝိမာနေ၊ မိန်းမတို့၏ဗိ  
 မာန်၌၊ စတုတ္ထော၊ ထေးခုမြောက်သော၊ ဝဂ္ဂေါ၊ ဝဂ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်း  
 သို့ရောက်ပြီ၊ ။

၅-ပုရိသဝိမာန-မဟာရထ-ပဌမဝဂ်၊

၅၁ တောပုရိ သ၊ ဒဗ္ဗိယောကျား၊ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်ထည်းကောင်း၊ ယသ  
 သာ၊ အခြံအရံအားဖြင့်ထည်းကောင်း၊ ဇလံဇထန္တော၊ ထွန်းတောက်ပလျက်  
 အတိတ္တန္တန၊ အလွန်နှစ်သက်တွယ်ရှိသော၊ ဝတ္ထေန္တန၊ အရောင်အဆင်းဖြင့်၊  
 သဗ္ဗဒိသာ၊ ခပ်ဝမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ဩဘာ သယံဩဘာ သ  
 ယန္တော၊ ထွန်းလင်းစေလျက်၊ မေ၊ ငါ၏၊ ပါဒါနံ၊ ခြေတော်တို့ကို၊ ဝဗ္ဗတိ၊  
 ရှိခိုး၏၊ တံ၊ သင်သည်၊ ကော၊ အဘယ်မည်သောသူသည်၊ အသိ၊ ဖြစ်သနည်း၊  
 ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေးတော်မူ၏၊ ဂေါတမ၊ ဂေါတမအနွယ်ဖြစ်တော်မူ  
 သော၊ တန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌ ဥဒကော၊  
 ရေ၌၊ ဥပပန္နော၊ ပရိသန္ဓေအားဖြင့်ဖြစ်သော၊ ဝါရိဂေါ၊ ဝရော၊ ရေလျှင်ကုက်  
 စားရာရှိသော၊ မဏ္ဍု၊ ကော၊ ဘားသည်၊ အာသိ၊ ဖြစ်ခဲ့ဘူး၏၊ တဝ၊ အရှင်ဘု  
 ရား၏၊ ဓမ္မံ၊ တရားတော်ကို၊ သုဏန္တဿ၊ နာစဉ်၊ မမံ၊ အကျွန်ုပ်ကို၊ ဝတ္ထုပါလ  
 ကော၊ နွားငယ်နှို့ပို့ ကိုကျောင်းသောသူငယ်သည်၊ အဝဗိ၊ သတ်ခဲ့ ၏၊ ဂေါ  
 တမ၊ ဂေါတမအနွယ်ဖြစ်တော်မူသော၊ တန္တေ၊ အရှင်ဘုရား၊ ရဟုတ္တံ၊ ဗိတ္တ  
 ပသာဒဿ၊ တခဏမျှ၌ဖြစ်သောစိတ်နှင့်ယှဉ်သော ကြည်ညိုခြင်းကြောင့်၊  
 လန္တံ၊ ရအပ်သော၊ မေ၊ အကျွန်ုပ်၏၊ ဣဒ္ဓိ၊ စ၊ ပြည့်စုံခြင်းကို ထည် ကောင်း၊  
 ယသဉ္စ၊ အခြံအရံများခြင်းကို ထည်းကောင်း၊ မဿ၊ ရှုတော်မူစေဘူးမေ၊  
 အကျွန်ုပ်၏၊ အာနုဘာဝဉ္စ၊ နတ်၌ဖြစ်သော အာနုဘောဇာကိုလည်း၊ စဿ၊ ရှု  
 တော်မူစေဘူးမေ၊ အကျွန်ုပ်၏၊ ဝတ္ထုဉ္စ၊ ကိုယ်၏အစားကိုထည်းကောင်း၊ ဇု

တိဉ္စ၊ တဆဲဒ္ဒန္တယုဇနာတိဝိဝင်အောင်နှံ့ခြင်းငှါ စွမ်းနိုင်သော အရောင်ကို  
 ထည်းကောင်း၊ ပဿ၊ ရှုတော်မူလော့၊ ဂေါတမ၊ ဂေါတမအနွယ်ဖြစ်  
 တော်မူသော၊ ဘန္တေ၊ အရှင်တုရား၊ ယေစတေသတ္တာ၊ အကြင်သတ္တဝါတို့  
 သည်၊ ဒိဗမန္တိန်၊ ရှည်ကြာစွာ၊ သောကာလပတ်လုံး၊ ဓမ္မံ၊ တရားတော်ကို၊  
 အသောသံ၊ နာကုန်ပြီ၊ တေသတ္တာ၊ ထိုသတ္တဝါတို့သည်၊ ယတ္ထ၊ အကြင်  
 အရပ်သို့၊ ဂန္တံ၊ ရောက်ကုန်၍၊ နသောစရေ၊ မစိုးရိမ်ကုန်၊ တံ၊ ထိုသို့စိုးရိမ်  
 ပူပန်ခြင်းမရှိသော၊ အစလံဋ္ဌာနံ၊ နိဗ္ဗာန်အရပ်သို့၊ ပတ္တာဇေ၊ ရောက်ကုန်  
 သည်သာလျှင်၊ ဘဝေယျ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသည်လျှင်အပြီးတည်း။  
 ပဋ္ဌမံ၊ ရှေးဦးစွာသော၊ မဏ္ဍုကဒေဝပုတ္တဝိမာနဝတ္ထု၊ မဏ္ဍုကနတ်သား၏  
 စည်းစိမ်လျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၅၂) ဝိရံ၊ ကြာမြင့်စွာ၊ ပဝါထိံ၊ ကွေကွင်းခြင်းရှိသော၊ ခုရတော၊ အ  
 ဝေးမှသောတ္ထိံ၊ ချမ်းသာစွာ၊ အာဂတံ၊ ရောက်လာသော၊ ဝုရိသံ၊ ယောကျ်ား  
 ကို၊ ဉာတိစ၊ အဆွေအမျိုးတို့သည်လည်းကောင်း၊ မိတ္တာစ၊ အဆွေခင်ပွန်း  
 တို့သည်လည်းကောင်း၊ သုဘန္ဓာစ၊ ချစ်ကျမ်းဝင်သောသူတို့သည်လည်း  
 ကောင်း၊ အာဂတံ၊ ရောက်လာသည်ကို၊ အဘိနန္ဒန္တိယထာ၊ နှစ်သက်ကုန်  
 သကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ ကတပုညံ၊ ပြုအပ်သောကောင်းမှု  
 သည်လည်း၊ အသ္မာထောကာ၊ ဤပစ္စုပ္ပန်ထောကသို့၊ ဂတံ၊ ရောက်နိုင်၏၊  
 ပိယံ၊ ချစ်စရာသော၊ အာဂတံ၊ ရောက်လာသော၊ ဉာတိစ၊ အဆွေအမျိုးကဲ့  
 သို့၊ ဝုညာနိ၊ ကောင်းမှုတို့သည်၊ ပရိဂ္ဂဗ္ဗန္တိ၊ ခံယူကုန်၏၊ ပါပဓမ္မေ၊ ရဟန်းသံ  
 စာအရိယာတို့ကို ဆုံးရေးခြင်းဘေးဖြင့်မြှမ်းခြောက် ဆိုမြည်ခြင်းအစရှိ  
 သည်ဖြင့် အလွန်ယုတ်မာသော အကျင့်ရှိသော၊ အပါရုဇန္တိရေ၊ သင်၏  
 ဝင်ခြင်ငှါမပိတ်အပ်သော အပါယ်တံခါးလည်းရှိသော၊ အဒါနဝီထေ၊ တ  
 ရံတယောက်သောသူအားတရံတခုသော ဝတ္ထုကိုမျှပေးလှူလှေ့လည်းမရှိ  
 သော၊ ရေဝဇော၊ ရေဝတိ၊ ဥဋ္ဌေဟိ၊ ထလော့၊ ရုဂ္ဂတာ၊ ဆင်းရဲကိုခံရာဂတိသို့  
 ထားကုန်သော၊ နေရယိကာ၊ ငရဲသူသတ္တဝါတို့သည်၊ ဗုဂ္ဂဟေန၊ ဆင်းရဲနှင့်၊  
 သမပ္ပိ၊ သပြည့်စုံကုန်သည်ဖြစ်၍၊ ယတ္ထ၊ အကြင်အရပ်၌၊ ထုဏန္တိ၊ ညည်း  
 တွားကုန်၏၊ တတ္ထ၊ ထိုငရဲသို့၊ တံ၊ သင့်ကို၊ မယံ၊ ငါတို့သည်၊ နေသာမ၊  
 ဆောင်ကုန်အံ့၊ ဣဗ္ဗေဝံ၊ ဤသို့ဥဋ္ဌေဟိရေဝတေအစရှိသည်ဖြင့်  
 ဝတ္ထာနု၊ ဆိုကုန်၍၊ ယမဿ၊ ယမမင်း၏၊ ခုတာဒုတသဒိသာ၊ တမန်နှင့်တူ  
 ကုန်သော၊ လောဟိတက္ခာ၊ ချင်းချင်းနိသောမျက်စိရှိကုန်သော၊ ဗျဟန္တာ၊  
 ကြီးသောကိုယ်ရှိကုန်သော၊ တေဗ္ဗေယက္ခာ၊ ထိုဘီလူးနှစ်ယောက်တို့သည်။

☰

ရေဝတီ၊ ရေဝတီကို၊ ပစ္စေကဗဟာသု၊ တယောကံတဖ နိဝိလကံမောင်း  
 တို့၌၊ ဂဟေတွာ၊ ကိုင်ခွဲ၍၊ ဒေဝဂဏသ၊ ဘာဝတီသာ နတ်အပေါင်း၏၊  
 သန္တိကေ၊ အထံသို့၊ ပတ္တမယုံ၊ ဆောင်ကုန်၏၊ ။ ဘာသာ၊ အမောင်တို့၊  
 အာဒိစ္စဝတ္ထံ၊ နေ၏အရောင်ကဲ့သို့ပြောင်ပြောင်ထွန်းပသောအဆင်းရှိသော  
 ချစ်ယံ၊ နှလုံးမွေ့လျော်ပျော်ရွယ်ရှိသော၊ ပဘဿရံ၊ ပြီးပြီးပြန်ထွက်သော  
 အရောင်ရှိသော၊ သုထံ၊ ဆိုအပ်ခဲ့ပြီးသော အကြောင်းတို့ဖြင့် တင့်တယ်  
 ထောက်ပတ်သော၊ ကဗ္ဗနဇာယန္တိ၊ ရွှေကွန်ယက်ဖြင့် ဖုံးလွှမ်းအပ်သော၊  
 ဗျဗ္ဗံဗိမာန်သည်းအတ္ထိ၊ ရှိ၏၊ အာကိဗ္ဗန္တဇနံ၊ နတ်သားနတ်ထီးဖြင့်ဖြိုခွဲသော၊  
 သုရိယသ၊ နေ၏၊ ရံထိရိတ၊ အရောင်ကဲ့သို့၊ ဇောတမာနံ၊ တပြောင်ပြောင်  
 ထွန်းပသော၊ ဇေတံဗိမာနံ၊ ထိုဗိမာန်သည်၊ ကဿ၊ အဘယ်သူ၏၊ ဝိမာနံ၊  
 ဗိမာန်ပေနည်း၊ ။ ဧတ္ထ၊ ဤဗိမာန်၌၊ စန္ဒနသာရထိတ္တာ၊ အနှစ်ဖြစ်သောစန္ဒ  
 ကူးနံ သာဖြင့်ထိမ်းကျံအပ်သော ကိုယ်ရှိကုန်သော၊ နာရိဂဏနာ၊ နတ်သမီး  
 အပေါင်းတို့သည်၊ ဥဘဒတာဝိမာနံ၊ ဗိမာန်၏အတွင်း အပနှစ်ပါးရံကို၊ ဥပ  
 သောဘယန္တိ၊ တင့်တယ်စေကုန်၏၊ တံ၊ ထိုဗိမာန်သည်၊ သုရိယသမာန  
 ဝတ္ထံ၊ နေ၏အဆင်းအရောင်ကဲ့သို့ပြောင်ပြောင်ထွန်းပသောအဆင်းရှိသည်၊  
 ဟုတွာ၊ ဖြစ်၍၊ ဒိဿတိ၊ ထင်၏၊ ကော၊ အဘယ်သူသည်၊ သဂ္ဂပတ္တော၊ နတ်  
 ပြည် သို့ရောက်သည်ဖြစ်၍၊ ဝိမာနေ၊ ဗိမာန်၌၊ မောဒတိ၊ မွေ့လျော်ခံပျော်ရသ  
 နည်း၊ ဣတိ၊ ဤ သို့၊ ပုစ္ဆိ၊ မေး၏၊ ။ ရေဝတီ၊ ရေဝတီ၊ ဗာရာဏသီယံ၊ ဗာရာ  
 ထာဝီပြည်၌၊ အမတ္တ ချီးမပေးမလှူရက်မိမိဥစ္စာကိုဖုံးကွယ်ရှိစွက်ခြင်းထက္က  
 တာ၊ ရှိသောမစ္ဆ ရှေ့ကင်းသော၊ ဒါနပတံ၊ အလှူ၏အရှင်ဖြစ်သော၊ ဝေညှ၊  
 အလှူခံတို့၏အခြင်းအရာ ကိုယ်တတ်သောသဘောရှိသော၊ နန္ဒိယောနာမ၊  
 နန္ဒိယအမည်ရှိသော၊ ဥပါသကော၊ ဥပါသကာသည်၊ အာထိ၊ ဖြစ်ခဲ့ပြီးအာ  
 ကိဗ္ဗန္တဇနံ၊ နတ်သားနတ်ထီးတို့ဖြင့်ဖြိုခွဲသော၊ သုရိယသ၊ နေ၏၊ ရံထိရိတ  
 အရောင်ကဲ့သို့၊ ဇောတမာနံ၊ တပြောင်ပြောင်ထွန်းပသော၊ ဇေတံဗိမာနံ၊  
 ဤဗိမာန်သည်၊ တာ၊ ပ၊ ထိုနန္ဒိယအမည်ရှိသောဥပါသကာ၏၊ ဝိမာနံ၊ ဗိမာန်  
 တည်း၊ ။ ဧတ္ထ၊ ဤဗိမာန်၌၊ စန္ဒနသာရထိတ္တာ၊ အနှစ်ဖြစ်သောစန္ဒကူးနံ သာ  
 ဖြင့်ထိမ်းကျံအပ်သောကိုယ်ရှိကုန်သော၊ နာရိဂဏနာ၊ နတ်သမီးအပေါင်းတို့  
 သည်၊ ဥဘဒတာဝိမာနံ၊ ဗိမာန်၏အတွင်းအပနှစ်ပါးရံကို၊ ဥပသောဘယန္တိ  
 တင့်တယ်စေကုန်၏၊ သုရိယသမာနဝတ္ထံ၊ နေ၏အဆင်းအရောင်ကဲ့သို့ပြောင်  
 ပြောင်ထွန်းပသောအဆင်းရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ဒိဿတိ၊ ထင်၏၊ သော၊  
 ထိုနန္ဒိယအမည်ရှိသော ဥပါသကာသည်၊ သဂ္ဂပတ္တော၊ ဘာဝတီသာနတ်

ပြည်သို့ရောက်သည်ဖြစ်၍၊ ဝိမာနော၊ ဝိမာနံ၊ မောဒတိ၊ မြေထွေ့စံပျော်ရ  
 ၏။ ။ ထာတာ၊ အမောင်တို့၊ အဟံ၊ အကျွန်ုပ်သည်၊ နန္ဒိယဿ၊ နန္ဒိယအမည်  
 ရှိသောဥပါသကာ၏။ ဘရိယာ၊ မယားဖြစ်သော၊ သဗ္ဗကုဏဿ၊ အလုံးစုံ  
 သော အိမ်ဥစ္စာစည်းစိမ်ကို၊ ဣဿရာ၊ အစိုးရသော၊ အဂါရိနိ၊ အိမ်ရှင်မသည်  
 အမှီဖြစ်၏။ ဒါနိ၊ ဒါနိပိ၊ ယခုအခါ၌လည်း၊ အဟံ၊ အကျွန်ုပ်သည်၊ တတ္ထ၊  
 ထင်မြင်ဘူးသော နန္ဒိယနတ်သား၏။ ဝိမာနော၊ ဝိမာနံ၊ ရမိဿာမိ၊ မြေထွေ့စံ  
 ပျော်အံ့၊ နိရယံ၊ ဝရဲကို၊ ဒဿနာယ၊ ရှုခြင်းငှါ၊ နပတ္ထယေ၊ မတောင်းတ။ ။

သုပါပဓမ္မော၊ အလွန်ယုတ်မာသော အကျင့်ရှိသော၊ ရေဝတိ၊ ရေဝတိ၊  
 ဧသေနိရယော၊ ဤဝရဲသည်၊ တေ၊ သင်၏။ နိရယော၊ ဝရဲပင်တည်း။ ထ  
 ယာ၊ သင်သည်၊ ဇိဝဏောကော၊ သတ္တဝေသာကန္တံ၊ ယုညံ၊ ကောင်းမှုကို၊ အက  
 တံစ၊ မပြုအပ်ခဲ့သည် သာလျှင်တည်း။ ဟိ၊ ထိုစကားသင့်စွာ၊ မစ္ဆာရိ၊ မပေး  
 မလှူချက်မိမိစည်းစိမ်ဥစ္စာကို ရှိဌာန်ခြင်း ထက္ခဏာရှိသော မစ္ဆေ ခုနှင့်ပြည့်  
 စုံသော၊ ရောသကော၊ သူတပါးတို့ကိုချုတ်ချယ်တတ်သော အထွေရှိသော  
 ပါပဓမ္မော၊ လောဘအစရှိသော အကုသိုလ်တရားနှင့်ပြည့်စုံသော၊ သာမိ  
 သော၊ သင်ကဲ့သို့ သော သူသည်။ သဂ္ဂုပဂါနံ၊ နတ်ပြည်သို့ထာကုန်သော နတ်  
 တို့၏၊ သဟဗျတံ၊ အပေါင်းအဖော်၏အဖြစ်ကို၊ နလဘတိ၊ မရ။ ။ ထာတာ၊

☰

အမောင်တို့၊ ကိံနု၊ အဘယ်သို့နည်း။ ဧတ္ထ၊ ဤဝရဲ၌၊ ဂူထဉ္စ၊ ကျွင်ကြီးသည်  
 ထည်းကောင်း၊ မုတ္တဉ္စ၊ ကျွင်ငယ်သည် ထည်းကောင်း။ အသုပိံ၊ မစင်  
 ကြယ်စက်ဆုတ်သွယ်သော ဝတ္ထုသည်၊ ပဋိဒိဿတိ၊ ထင်၏။ ကိံ၊ အဘယ်  
 ကြောင့်၊ ဣဒံ၊ ဤဝရဲသည်။ ဒုဂ္ဂန္တံ၊ မကောင်းသော အနံ့ရှိသော၊ ပိဋံ၊ ကျွင်ကြီး  
 အဘိရှိသည်၊ အာထိံ၊ ဖြစ်သနည်း၊ ကိံ၊ အဘယ်ကြောင့်၊ ဧဝံ၊ ထိုဝရဲသည်  
 ဥပါယတိ၊ မကောင်းသော အနံ့ဖြင့်ထိုင်သနည်း။ ။ ရေဝတေ၊ ရေဝတိ၊  
 ယတ္ထ၊ အကြင်ဝရဲ၌၊ ဝဿသဟာဿာနံ၊ အနှစ်တထောင်တို့ပတ်လုံးထုတ်  
 သင်သည်။ ဗစ္စထိ၊ ခံရထက္ကံ၊ ဂန္တိရော၊ နက်စွာသော၊ သကပေါရိသော၊ အ  
 သူ့စရာရှိသော၊ ဧသဧသောနိရယော၊ ဤဝရဲသည်။ သံသဝကောနာမ၊  
 သံသဝကဝရဲမည်၏။ ။ ထာတာ၊ အမောင်တို့၊ ကိံနု၊ အဘယ်သို့နည်း။ မ  
 ယာ၊ အကျွန်ုပ်သည်၊ ကာယေန၊ ကိုယ်ဖြင့်၊ ဒုက္ကဋံ၊ သုအသက်ကိုသတ်ခြင်း  
 အစရှိသော ကာယဒုစရိုက်ကို၊ ကာတံ၊ ပြုအပ်သလော၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဒု  
 က္ကဋံ၊ မဟုတ်မမှန်ပြော ဆိုခြင်းအစရှိသော ဝစီဒုစရိုက်ကို၊ ကာတံ၊ ပြုအပ်သ  
 လော၊ မနဿ၊ စိတ်ဖြင့်၊ ဒုက္ကဋံ၊ သူတပါး၏စည်းစိမ်ကိုမိမိသို့ရှေ့ရှုကြံခြင်း  
 အစရှိသော မနောဒုစရိုက်ကို၊ ကာတံ၊ ပြုအပ်သလော၊ ကေန၊ အဘယ်မ

ကောင်းမှုအကုသိုလ် ကံကြောင့်၊ မယာ၊ အကျွန်ုပ်သည်၊ ဂန္တိရော၊ နက်စွာ  
သော၊ သတပေါရိသော၊ အသုတရာရှိသော၊ သံသဝကော၊ သံသဝကအမည်  
ရှိသော၊ နိရယော၊ ငရဲကို၊ လဒ္ဓေါရအပ်သနည်း။ ရေဝတော၊ ရေငတ်တို့၊ သင်  
သည့်၊ သမဏော၊ ရဟန်းတို့ကိုလည်းကောင်း၊ ဗြာဟ္မဏော၊ မကောင်း  
မှုတို့ကိုအပဋိကုန်ပြီးသောသူတော်ကောင်းတို့ကိုလည်းကောင်း၊ အညော၊  
တပါးကုန်သော၊ ဝနိဗ္ဗကော၊ ကျေးဇူးကိုမြီးမွမ်းပြောဆို၍ ထောင်းစား  
တတ်ကုန်သော သူတို့ကိုလည်းကောင်း၊ ရုသာဝါဒေန၊ မဟုတ်မမှန်သော  
စကားဖြင့်၊ ဝဗ္ဗေသိ၊ လှည့်ဖတ်တတ်၏၊ တံပါဝံ၊ ထိုမကောင်းမှုအကုသိုလ်  
ကံကို၊ ထယာ၊ သင်သည်၊ ပကတံ၊ ပြုအပ်၏။ တေန၊ ထိုမကောင်းမှုအကု  
သိုလ်ကြောင့်၊ တယာ၊ သင်သည်၊ ဂန္တိရော၊ နက်စွာသော၊ သတပေါရိသော၊  
အသုတရာရှိသော၊ သံသဝကော၊ သံသဝကအမည်ရှိသော၊ နိရယော၊ ငရဲ  
ကို၊ လဒ္ဓေါရအပ်၏၊ တတ္ထ၊ ထိုသံသဝကငရဲ၌၊ တုဝံ၊ သင်သည်၊ ဝဿ  
သဟာသာနိ၊ အနှစ်တထောင်တို့ ပတ်လုံး၊ ပစ္စသိ၊ ခံရလတ္တံ့၊ ရေဝ  
တော၊ ရေငတ်၊ တုယံ၊ သင်၏၊ ဟတ္ထေပိ၊ လက်တို့ကိုလည်း၊ ဆိန္ဒန္တိ၊ ဖြတ်  
ကုန်လတ္တံ့၊ အထော၊ ထိုမြို့၊ ပါဒေပိ၊ ခြေတို့ကိုလည်း၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်  
လတ္တံ့၊ ကတ္ထေပိ၊ နားတို့ကိုလည်း၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်လတ္တံ့၊ အထော၊ ထိုမြို့၊  
နှာသန္တိ နှာခေါင်းကိုလည်း၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်လတ္တံ့၊ အထောပိ၊ ထိုမှတပါး  
လည်း၊ ကာကောလဂဏာ၊ ကြီးလင်းတအစရှိကုန်သောဌာန်အပေါင်းတို့  
သည်၊ သမေစ္စ၊ ပေါင်းရုံးကုန်၍၊ သင်္ဂမ္မာ၊ အညီအညွတ်သာလတ်ကုန်၍၊ ဝိပဗ္ဗ  
မာနံ၊ တုန်ထုပ်သော၊ တံ၊ သင့်ကို၊ ခါဒန္တိ၊ ခဲကုန်လတ္တံ့၊ ဣတိ၊ ဤသို့၊ အာဟံ  
သု၊ ဆိုကုန်၏။ တာတာ၊ အမောင်တို့၊ သာရခေါအာယာစာမိ၊ ထောင်းပန်  
ပါ၏။ တုမေ၊ သင်တို့သည်၊ ခံ၊ အကျွန်ုပ်ကို၊ မနုဿထောကံ၊ လူပြည်သို့၊  
ပဋိနေထ၊ ကုတန်ပို့ဆောင်ပါကုန်စေဘု၊ သတ္တာ၊ သတ္တာဝါ တို့သည်၊ ယံ၊  
အကြင်အလ္လပေးခြင်းစသောကုသိုလ် ကံကို၊ ကတွာ၊ ပြုကုန်၍၊ သုခိတာ၊  
ချမ်းသာခြင်းသို့ရောက်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ပစ္စာ၊ နောက်ကာ  
လ၌၊ နစအနုဘပုဇေ၊ အဖန်တလဲလဲပူပန်ခြင်းလည်းမရှိကုန်၊ အဟံ၊ အကျွန်ုပ်  
သည်၊ ဒါနေနစ၊ အလ္လပေးခြင်းလည်းကောင်း၊ သမစရိယာယစ၊ ကိုယ်နှုတ်  
နှုတ်တို့ဖြင့်ညီညွတ်စေ ဟေ ကုသိုလ်တရားကိုကုန်ခြင်းဖြင့် လည်းကောင်း၊  
သံယမေနစ၊ သိလသိတင်းကိုစောင့်စည်းခြင်းဖြင့်လည်းကောင်း၊ ဒမေန  
စ၊ စက္ခုစသော ဣန္ဒြေ ခြောက်ပါးတို့ကို ပိတ်တားဆုံးမခြင်းဖြင့် လည်း  
ကောင်း၊ ဗဟံ၊ များစွာ၊ ကုသလံ၊ ကုသိုလ်ကံကို၊ ကာဟမိ၊ ပြုပါစေဘုအံ့။ ။

ရေဝတေ၊ ရေဝတီ၊ တုဝံ၊ သင်သည်၊ ဝုရေ၊ ရှေးကာလ၌၊ ပမဇ္ဇိတွားဒါနသီ  
 လစသောကုသိုလ်ကံ၌၊ မေဇ္ဇေယျု၍၊ ဣဒါနိ၊ ယခုငရဲသို့ရောက်ရာ အခါ  
 ၌၊ ပရိဒေဝသီ၊ ပိုကြွေးမြည်တမ်း၏၊ ရေဝတေ၊ ရေဝတီ၊ သယံ၊ မိမိသည်၊  
 ကတာနံ၊ ပြုအပ်ကုန်သော၊ ကမ္မာနံ၊ ကံတို့၏၊ ဝိပါကံ၊ အကျိုးကို၊ တံ၊  
 ယေဝ၊ သင်သည်ပင်လျှင်၊ အနုဘောသသသိ၊ ခံစားရလတ္တံ့၊ ၊ တာတာ၊  
 အမောင်တို့၊ ကော၊ အထယ်မည်သောနတ်သည်၊ ဒေဝသောကတော၊ နတ်  
 ပြည်မှ၊ မနုဿထောကံ၊ လူ့ပြည်သို့၊ ဝက္ခိာ၊ ရောက်ထာ၍၊ မယော၊ အကျွန်ုပ်  
 သည်၊ ဝုဇ္ဇော၊ မေးအပ်သည်ရှိသော်၊ ရေဝတေ၊ ရေဝတီ၊ တံ၊ သင်သည်၊ အနိ  
 ကိတ္တဒဗ္ဘေသု၊ ပယ်အပ်သော ဒဏ်ရှိကုန်သော၊ သမထ ဗြဟ္မာဏောသု၊  
 ရဟန်းပုဂ္ဂိုလ်တို့၌၊ ဒါနံ၊ အလှူကို၊ ဒဒါဟိ၊ ပေးလှူထေ့၊ အတ္ထာဒနံ၊ အရုံကို  
 ထည်းကောင်း၊ သေ သျှ၊ အိပ်ရာနေရာအခင်းကိုထည်းကောင်း၊ အထ၊ ထိုမှ  
 တပါး၊ အနုပါနံ၊ ဆွမ်းအပျော်ကို ထည်းကောင်း၊ ဒဒါဟိ၊ ပေးလှူထေ့၊  
 ရေဝတေ၊ ရေဝတီ၊ မတ္တရိ၊ မပေးမလှူရက်မိမိဥစ္စာကို ဖုံးကွယ်ရှိ၍ ငြင်း  
 လက္ခဏာရှိသော မန္တရနှင့်ပြည့်စုံသော၊ ရောသကော၊ သူတပါးကိုချွတ်  
 ချယ်တတ်သော၊ ပါပဓမ္မော၊ ထောဘအစရှိကုန်သောအကုသိုလ်တရားတို့  
 နှင့်ပြည့်စုံသော၊ သတ္တော၊ သတ္တဝါသည်၊ သဂ္ဂ၊ ဝဂါနံ၊ နတ်ပြည်သို့လားကုန်  
 သောနတ်တို့၏၊ သဟဗျတံ၊ အပေါင်းအဖော်၏အဖြစ်ကို၊ နဟိထဘတိ၊  
 မရသည် သာလျှင်ထည်း၊ ဧဝံ၊ ဤသို့၊ ဝံ၊ အကျွန်ုပ်ကို၊ ဝဒေယျ၊ ခိုပါအံ  
 နည်း၊ ၊ တာတာ၊ အမောင်တို့၊ နနု၊ အကြံရှိ၏၊ သာဟံ၊ ထိုအကျွန်ုပ်  
 သည်၊ ဣတော၊ ဤငရဲမှ၊ ဝက္ခိာ၊ ရတော၍၊ မာနုသံ၊ လူ့ပြည်၌ ဖြစ်သော၊  
 ယောနိ၊ မေဇ္ဇေယျုကို၊ ထဒ္ဓါန၊ ရသည်ရှိသော်၊ ဝဒည၊ အလှူခံတို့၏ကာ  
 ယဝစိမယောဝကကိုထိသည်၊ သိထသမ္ပန္နာ၊ စာရိတ္တသီလ ဝါရိတ္တသီလ  
 နှင့်ထည်းပြည့်စုံသည်၊ ဟုတွာ၊ ဖြစ်၍၊ ဒါနေန၊ အလှူပေးခြင်းဖြင့် ထည်း  
 ကောင်း၊ သမစရိယာယစ၊ ကိုယ်နှုတ်နှုတ်တို့ဖြင့်ညီညွတ်သောကုသိုလ်တ  
 ရားကိုထည်း ပြည့်ကျင့်ခြင်းဖြင့် ထည်းကောင်း၊ သံယမေနစ၊ သီလသီ  
 တင်းကိုဆောက်တည်၍ စောင့်စည်းခြင်းဖြင့် ထည်းကောင်း၊ ဒမေနစ၊  
 စက္ခုစသောဣန္ဒြိယတို့ကိုဆုံးမခြင်းဖြင့်ထည်းကောင်း၊ ဗဟံ၊ များစွာ၊ ကုသ  
 လံ၊ ကုသိုလ်ကို၊ ကဟာမိ၊ ပြုပါတော့အံ့၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိပ္ပသန္ဓေန၊  
 အထူးသဖြင့်ကြည့်ညှိသော၊ စေတသာ၊ စိတ်ဖြင့်၊ အာရာမာနိဝ၊ သစ်သီးအ  
 ရံပန်အရံတို့ကိုထည်း၊ ရောပိသံ၊ ပိုက်ပျိုးပါတော့အံ့၊ ဒုဂ္ဂေ၊ ရေညွှန်ရှိ၍ကူး  
 ခပ်ခက်သောအရပ်၌၊ သဂင်္ဂိ မနာနိဝ၊ တံတား တို့ကိုထည်း၊ ဧရိသံ၊



ဆောက်လုပ်ပါတော့အံ့၊ ပပဉ္စ၊ ရေတွင်းရေကန်ကိုထည်းကောင်း၊ ဥဒပါ  
 နုပူ၊ ရေအိုးစင်ကိုထည်းကောင်း၊ ကရိသံ၊ ပြုပါတော့အံ့၊ ပက္ခဿ၊ ဣန္ဒြိယ  
 ကွလတ္ထုတ်ပက္ခဏီ၊ စာသုဒ္ဓသိံစ၊ တဆဲ့ထေးရက်တို့၏ပြည့်ကြောင်းဖြစ်  
 သောနေ့၌ထည်းကောင်း၊ ပဉ္စဒသိံစ၊ တဆဲ့ငါးရက်တို့၏ ပြည့်ကြောင်းဖြစ်  
 သောနေ့၌၎င်း၊ ပက္ခဿ။ ပက္ခနစ်ပါး၏၊ ယအဗ္ဗမိံ၊ အကြင်ရှစ်ရက်တို့၏  
 ပြည့်ကြောင်းဖြစ်သောနေ့သည်၊ အတ္ထိ၊ ရှိ၏၊ တသံအဗ္ဗမိယဉ္စ၊ ထိုရှစ်ရက်  
 တို့၏ပြည့်ကြောင်းဖြစ်သောနေ့၌၎င်း၊ ပါမိုဟာရိယပက္ခဉ္စ၊ နှစ်တိုင်းနှစ်တိုင်း  
 အဘန်တလဲလဲဆောင်အပ်ဖြစ်အပ်သောကြောင့်ပါမိုဟာရိယမည်သောနေ့  
 တိုင်းအမြဲစောင့်ရှောက်အပ်သော ဥပုသ်ကို၎င်း၊ အဋ္ဌင်္ဂသုသမာဂတံ၊ ပါ  
 ကာတိပါဘမ္ပကြဉ်ခြင်းအစ ရှိကုန်သောအင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသော  
 ဥပေါသထံ၊ ဥပုသ်ကိုထည်းကောင်း၊ ဥပဝါသိသံ၊ ကျင့်သုံးပါတော့အံ့၊ သ  
 ဒါ၊ အခါခပ်သိမ်းကုန်သောဥပုသ်နေ့တို့၌၊ သီလေသု၊ ဥပုသ်၏အတွင်းအား  
 ဖြင့်ပြီးစအပ်ကုန်သောသီလတို့၌၊ သံဂုတာ၊ ကိုယ်နှုတ်နှုလုံးသုံးပါးတို့ဖြင့်  
 စောင့်စည်းဝိတ်ပင့်သည်၊ ဟေသံ၊ ဖြစ်ပါတော့အံ့၊ ဒါနေန၊ အလှူပေးခြင်း  
 ဖြင့်၊ နစပမဇ္ဇိသံ၊ မပေမထေ့သည်သာ ဖြစ်ပါတော့အံ့၊ မယာ၊ အ  
 ကျွန်ုပ်သည်၊ အုဒံ၊ ဤရေကို၊ သာမံ၊ ကိုယ်တိုင်၊ ဒိဋ္ဌံ၊ မြင်အပ်ပါပြီ၊ အုဗ္ဗေင်္ဂ  
 တိဇံ၊ ဤသို့၊ ဝိပုဇပန္တိ၊ မြည်တမ်းသော၊ ပဉ္စမာနံ၊ တုန်ထွပ်သော သဘော  
 ရှိသော၊ ရေဝတိံ၊ ရေဝတီကို၊ နိရယပါလာ၊ ငရဲထိန်းတို့သည်၊ ဥဒ္ဓံပါဒံ၊ အ  
 ထက်ထိုခြေမိုး မြော်၊ အဝံသိရံ၊ အောက်သို့ဥက္ခောင်းဆောက်ထိုး၊ ဝ  
 ဝောထွာ၊ ကိုင်ကုန်၍၊ စောရေ၊ ကြောက်လန့်တွယ်ရှိသော၊ နိရယေ၊ ငရဲ၌၊ တ  
 ထောတထော၊ ထိုထိုသို့သောအရင်မှ၊ ဝိဝိံသု၊ ပစ်လိုက်ကြဲကုန်၏၊ အ  
 ဟံ၊ ငါသည်၊ ပုရေ၊ ရှေးကာလ၌၊ မတ္တရိနိ၊ မပေးမလှူရက်မိမိဥဗ္ဗာကိုဖုံးကွယ်  
 ရှိ၍ ခြင်းလက္ခဏာရှိသောမတ္တရနှင့်ပြည့်စုံသည်၊ အဟောသိံ၊ ဖြစ်၏၊ သ  
 မဏဗြာဟ္မဏာနံ၊ ရဟန်းသူတော်ကောင်းတို့ကို၊ ပရိဘာသိကာ၊ ဆဲရေးမေ  
 ရှုတ်တတ်သည်ထည်း၊ အဟောသိံ၊ ဖြစ်၏၊ အဟံ၊ ငါသည်၊ သာမိကဉ္စ၊ လင်  
 ဖြစ်သောနန္ဒိယကိုထည်း၊ ဝိတထေန၊ မဟုတ်မမှန်သဖြင့်၊ ဝဇ္ဇယိတွာ၊ ထုည့်  
 ပတ်ခြင်းကြောင့်၊ စောရဗုပေ၊ ကြောက်လန့်တွယ်သော သဘောရှိသော၊  
 နိရယေ၊ ငရဲ၌၊ ဝတ္ထာမိ၊ သွားရ၏။ ။ ဒုတိယံ၊ နှစ်ခုမြောက်သော၊ ရေဝတီပ  
 တိနန္ဒိယဿ၊ ရေဝတီ၏လင်ဖြစ်သောနန္ဒိယဥပါသကာ၏၊ ဝိမာနဝတ္ထု၊ ဝိ  
 မာန်ထွင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

(၅၃) မာဏဝ၊လုလင်၊ မနုဇေသု၊လူတို့၌၊ဝဒတံ၊ ဟောကြားတတ်  
 ကုန်သောသူထက်၊ပဝရော၊ မြတ်တော်မူထသော၊သကျမုနိ၊ သာဏီဝင်  
 မင်းသားရဟန်းဖြစ်တော်မူထသော၊ ဘဂဝါ၊ ဒါနဝီသအစရှိသောပါရဝီ  
 သို့ရောက်သောကုသိုလ်ရှိခြင်းအစရှိသော ဘဂဝါဂုဏ်နှင့်ပြည့်စုံထော်မူ  
 ထသော၊ကဏကိစ္စော၊ လေးပါးကုန်သောမဂ်တို့ဖြင့်ပြုအပ်ပြီးသော ဗုက္ခ  
 သစ္စာကိုပိုင်းခြား၍သိခြင်းအစရှိသောပြီးပြီးသော ကိစ္စရှိတော်မူထသော၊  
 ပါရဂတော၊သက္ကာယဒိဋ္ဌိ၏ ကမ်းတဖက်ဟုဆိုအပ်သောနိဗ္ဗာန်သို့ ရောက်  
 တော်မူထသော၊ဗထဝိရသမဂီ၊ သူဘာပါးတို့နှင့်မတူသောကိုယ်၏ အစွမ်း  
 အားဉာဏ်၏အစွမ်းအား သမ္ပပ္ပဓာန်လုံ့လတို့နှင့် ပြည့်စုံတော်မူထသော၊  
 ယောသုဂတော၊အကြင်မြကံစွာဘုရားသည်၊အတ္ထိ၊ရှိ၏၊တံ၊ သင်သည်၊တံ  
 သုဂတံ၊ထိုမြတ်စွာထုရားကို၊ သရဏတ္ထံ၊အပါယ်ဆင်းရဲကို ဖျောက်ခြင်း  
 ဌ၊ဥပေဟိ၊ ဆည်းကပ်ပါလေလော့။ မာဏဝ၊လုလင်၊တံ၊ သင်သည်၊  
 ရာဂဝိရာဂံ၊ ဣရာဂမှ ကင်းစင်သော၊ ဓမ္မံ၊ အရိယာမဂ် တရားကိုရင်း၊  
 အနေဇံ၊ တဏှာမရှိသော၊ အသောကံ၊ စိုးရိမ်ပူပန်ခြင်း၏ အကြောင်း  
 ဖြစ်သောတဏှာမှ ကြွင်းသောကိလေသာ လည်းမရှိသော၊ ဓမ္မံ၊အရိယာ  
 မိုလ်တရားကိုလည်းကောင်း၊ အသင်္စိတံ၊အကြောင်း တရားတို့သည်မပြု  
 ပြင်အပ်သော၊ အပ္ပမိုကုလံ၊ မစက်ဆုပ်အပ်သော၊ ဓမ္မံ၊နိဗ္ဗာန် တရားကို  
 လည်းကောင်း၊မရရုံ၊ကြားနာသောအခါဆင်ခြင်သော အခါကျင့်သောအခါ  
 တို့၌အလိုရှိအပ်ကောင်းမြတ်သည်သာဖြစ်သော၊ ပဂုဏံ၊သဗ္ဗညုတညာဏ်  
 သျှင်မြီရာဖြစ်သောဒေသနာ ဉာဏ်တော်သည်ဖြစ်စေအပ်သော၊ သုဝိတ  
 တ္တံ၊ခွဲဝေအပ်သောအနက်ကို ကုသိုလ်ခန္ဓာဥဒ္ဓေသနိဒ္ဓေသ အစရှိသည်တို့  
 ၏အစွမ်းဖြင့်ကောင်းစွာ ဝေဖန်အပ်သော၊ ဣမံဓမ္မံ၊ဤပရိယတ်တရားကို  
 လည်းကောင်း၊ ဣတိ၊ဤသို့၊သဗ္ဗံ၊အလုံးစုံသော၊ ဓမ္မံ၊ထရားတော်ကို၊သရ  
 ဏတ္ထံ၊အပါယ်ဆင်းရဲဝန်ဆင်းရဲကိုဖျောက်ခြင်းဌ၊ ဥပေဟိ၊ဆည်းကပ်  
 လေလော့။ မာဏဝ၊ လုလင်၊ ယတ္ထစ၊ အကြင်အရိယာ သံဃာထော်၌  
 လည်း၊ ဗိန္နံ၊ပေးလှူအပ်သောလှူသွယ်ဝတ္ထုသည်၊ မဟပ္ပလံ၊ကြီးမြတ်သော  
 အကျိုးရှိသည်၊အဟု၊ဖြစ်၏၊စတုသု၊လေးပါးကုန်သော၊သုဝိသု၊ကိလေသာ  
 တို့မှစင်ကြယ်သန့်ရှင်းကုန်သော၊ ပုရိသယုဒကသု၊လောကုား မြတ်စေ့  
 တို့၌၊အဋ္ဌ၊ရှစ်ယောက်ကုန်သော၊တေပုဂ္ဂလံ၊ထိုပုဂ္ဂိုလ်တို့သည်၊ဓမ္မဒသာ  
 စ၊သစ္စာလေးပါးတရားတို့ကိုသိမြင်ကုန်သည်လည်း၊ ဟောန္တိ၊ဖြစ်ကုန်၏၊  
 တံ၊သင်သည်၊ဣမံသံဃံ၊ဤသံဃာတော်ကို၊သရဏတ္ထံ၊အပါယ်ဆင်းရဲသံ



သရာဝဋ်ဆင်းရဲကိုပျော်ကန်ခြင်းငှါ၊ ဥပေယျံ၊ ဆည်းကပ်လေလော့၊ ။ ဧဝံ  
 ဝပုတ္တံ၊ နတ်သား၊ အတုလံ၊ နှိုင်းယှဉ်စရာဥပမာမရှိသော အရောင်ကိုဆောင်  
 သော၊ မဟာပွယ်၊ များသော အရောင်ရှိသော၊ တဝ၊ သင်္ဃန္ဓိ၊ ဣဒံပိမာနံ၊ ဤမိမာနံ  
 သည်၊ နထသ္မိံ၊ ကောင်းကင်၌၊ တပတိယထာ၊ ထွန်းပသကဲ့သို့၊ တထာ၊ ထိုအ  
 တူ၊ ဖုသော၊ ဖုသာမည်သောကြာပတ်တာရာသည်၊ နတပတိ၊ မထွန်းပ၊ စန္ဒော  
 လသည်လည်း၊ နဘာသတိ၊ မထွန်းပ၊ သူရိယော၊ နေသည်လည်း၊ နတပတိ၊  
 မထွန်းပ၊ ဧဝံတူတော၊ ဤသို့သော အဖြစ်ဖြင့်ဖြစ်သော၊ ကော၊ အတတ်အမည်  
 ရှိသော၊ ထံ၊ သင်သည်၊ ကိဒိဝါ၊ နတ်ပြည်မှ၊ မဟိဇ္ဇမံဘုမ္မိမဒေသံ၊ ဤငါတို့ရ  
 ဝေးရာ၊ မြေအရပ်သို့၊ ဥပဂါနု၊ ကပ်လာသနည်း၊ ။ ဧဝံပုတ္တံ၊ နတ်သား၊ ပရိ  
 သုန္ဒံ၊ အတွင်းအပနှစ်ပါးစုံမှစင်ကြယ်သန့်ရှင်းသော၊ ဝိမလံ၊ အညစ်အကြေး  
 မြို့မှေးမရှိသော၊ သုဘံ၊ တင့်တယ်လျောက်မတ် ကောင်းမြတ်သော၊ တဝ၊  
 သင်နတ်သား၏၊ ဣဒံပိမာနံ၊ ဤမိမာနံသည်၊ ပဘဂဝီရဿ၊ နေမိမာနံကို၊ ရံသိ၊  
 အရောင်တို့ကို၊ သိန္ဓတိစ၊ ဖြတ်လည်းဖြတ်၏၊ သာမိကံသာမိကာနိ၊ ငါးယူဇ  
 နာအလွန်နှင့်ဟက္ခကုန်သော၊ ဝိသတိယောဇနာနိ၊ ယူဇနာနှစ်ဆယ်တိုင်တိုင်  
 အာဘာတိ၊ အလွန်ထွန်းလင်း၏၊ ရတ္တိန္ဒြိဝ၊ ညဉ့်အဖိုကိုပင်လည်း၊ ဒိဝံယ  
 ထာ၊ နေအဖိုကိုကဲ့သို့၊ ကရောတိ၊ ပြုတတ်၏၊ ။ ဧဝံပုတ္တံ၊ နတ်သား၊ ဗဟုပရ  
 ဓံ၊ များသော ကြာနိမျိုးရှိသော၊ ဝိဝိတြိပုတ္တုရိကံ၊ ဆန်းကြယ်သော ကြာဖြူမျိုး  
 ထည်းရှိသော၊ ကုသုမေတိ၊ ဆိုအပ်ခဲ့ပြီးသည်မှတစ်ပါးကုန်သော အထူးထူး  
 ကုန်သောပန်းတို့ဖြင့်၊ ဝေါကိဏ္ဍိ၊ ပြင်းသော၊ အနေကဝိတ္တံ၊ ချူးပန်းချူးခွယ်အ  
 စရှိသောတစ်ပါးမကများကုန်သောတန်ဆာတို့ဖြင့်ဆန်းကြယ်သော၊ အရဇံ၊  
 ကင်းသော အညစ်အကြေးရှိသော၊ ဝိရဇဟောမဇာလဆန္ဒံ၊ အညစ်အကြေး  
 ကင်းသော ရွှေကွန်ယက်ဖြင့်ဖုံးထွင်းအပ်သော၊ တဝ၊ သင်နတ်သား၏၊ ဣဒံပိ  
 မာနံ၊ ဤမိမာနံသည်၊ အာကာသေ၊ ကောင်းကင်၌၊ သူရိယော၊ ယထာဝရိ၊ နေမိ  
 ကဲ့သို့လည်း၊ တပတိ၊ ထွန်းပ၏၊ ။ ဝဂနံ၊ ကောင်းကင်သည်၊ တာရုတာဟိ၊  
 ကြယ်တို့ဖြင့်၊ ပရိပူရံဣဝ၊ ပြည့်သကဲ့သို့၊ တထာ၊ ထိုအတူ၊ ရတ္တုဗ္ဗရပီထဝါ  
 သဿဟိ၊ နိသော အရံရွှေသော အဝတ်ရှိကုန်သော၊ အဂ္ဂလုပိယဂုံစန္ဒနုဿဒါ  
 ဟိ၊ အကျော်ဥပသကာစန္ဒကူးနံသာတို့ဖြင့်များမြတ်သော အနံ့ရှိကုန်သော၊  
 ကဗ္ဗနတနု သန္တိ ဘတ္တုစာဟိ၊ ရွှေ၏ အဆင်းနှင့်တူသော သိမ်မွေ့နူးညံ့သော  
 အရေရှိကုန်သော၊ နာရိဟိ၊ နတ်ထီးတို့ဖြင့်၊ ပရိပူရံ၊ ပြည့်သည်လည်း၊ ဟော  
 တိ၊ ဖြစ်၏၊ ။ ဧဝံပုတ္တံ၊ နတ်သား၊ ဧတ္ထ၊ ဤသင်၏မိမာနံ၌၊ အနေကဝတ္ထော၊  
 အထူးထူးသော အရုပ်အဆင်းရှိကုန်သော၊ ကုသုနဝိဘူသိတာထရံထာ၊



နတ်၌ဖြစ်ကုန်သောပန်းတို့ဖြင့်ဆင်ပြင်အပ်သော တန်ဆာရှိကုန်သော၊ သုမ  
နာ၊ ငမ်းမြောက်သော စိတ်ရှိကုန်သော၊ တပနိယာဝိထတာ၊ ရွှေရွှေသီးအစရှိ  
သည့်တို့ဖြင့်ဆံထုံးစသည့်တို့၌ဖုံးထွင်းအပ်ကုန်သော၊ သုဝဏ္ဏသန္ဓာ၊ ရွှေတန်  
ဆာတို့ဖြင့်ဖုံးထွင်းအပ်သော ကိုယ်ရှိကုန်သော၊ နရနာရိယော၊ နတ်သား  
နတ်သမီးတို့သည်၊ ဗဟုကာ၊ များကုန်၏၊ ဧတ္ထ၊ ဤသင်၏ဝိမာန်၌၊ အနိထပရုပ္ပိ  
တာ၊ လေသည့်ကောင်းမွာယူအပ်ကုန်သော၊ သုရဘိ၊ တင့်တယ်ကောင်း  
မြတ်ကုန်သောအနံ့တို့သည်၊ ပဝါယန္တိ၊ ပျံ့ထိုင်ကုန်၏၊ ဒေဝပုတ္တ၊ နတ်  
သား၊ အယံဝိပါကော၊ ဤအကျိုးသည်၊ ကိဿသံယမဿ၊ အတယ်ထိုသ  
ဘောရှိသော စောင့်စည်းခြင်း၏၊ ဝိပါကော၊ အကျိုးနည်း၊ ဝိပဗ္ဗိတံ၊ အ  
ကျိုးကို ဖြစ်စေခြင်းငှါ၊ အာရဇ္ဇေန၊ ပြီးစေအပ်သော၊ ကေနကမ္မ ဗလေ  
န၊ အဘယ်သို့သော ကုသိုလ်ကံ၏ အစွမ်းဖြင့်၊ တံ၊ သင်သည်၊ ဣ၊ ဤ  
နတ်ပြည်အရပ်၌၊ ဥပပန္နော၊ ပရိသန္ဓေအားဖြင့် ဖြစ်သည်၊ အထိ၊ ဖြစ်  
သနည်း၊ ယထာစ၊ အကြင်သို့သော အကြောင်းဖြင့် သာလျှင်၊ တဝ၊  
သင်သည်၊ ဣဒံဝိမာနံ၊ ဤဝိမာန်ကို၊ အဓိဂတံ၊ ရအပ်သနည်း၊ ဒေဝ  
ပုတ္တ၊ နတ်သား၊ ဣဟံ၊ တိုက်တွန်း၏၊ ပုဋ္ဌော၊ ငါမေး ထော်မူအပ်သော၊  
တံ၊ သင်သည်၊ တမနုဗ္ဗံ၊ ထိုအကြောင်းအား ထော်စွာ၊ မေ၊ ငါတုရား  
အား၊ အဝစာထိ၊ ပြောဆိုထော့၊ ဘန္တေ၊ ထုန်းထော် ကြီးသောမြတ်  
စွာတုရား၊ ဣပေထေ၊ ဤခရီးလမ်းမ၌၊ သယံ၊ မိမိအလိုလို၊ ဥပဂထေန၊  
သွားသော၊ မာဏဂေန၊ သတ္တအမည်ရှိသော ထုထင်နှင့်၊ သမေဗ္ဗ၊ အညီ  
အညွတ် ပေါင်းမိ၍၊ သတ္တ၊ မြတ်စွာ တုရားသည်၊ တံ၊ ထိုသတ္တအမည်  
ရှိသောထုထင်ကို၊ အနုကမ္မမာနော၊ ပစ္စုပ္ပန်သံသရာ အကျိုးနှစ် ပါးဖြင့်  
ပြီးမြောက်တော်မူလိုသည်၊ ဟုတ္ထာ၊ ဖြစ်၍၊ အနုသာထိ၊ ဆုံးမတော်မူ၏၊  
ဘန္တေ၊ ထုန်းထော်ကြီးသော မြတ်စွာတုရား၊ သတ္တော၊ သတ္တအမည်ရှိ  
သော၊ မာဏဂေါ၊ ထုထင်သည်၊ ရတနဝရဿ၊ ရတနာမြတ်ဖြစ်တော်မူ  
သော၊ တဝ၊ အရှင်တုရား၏၊ ဓမ္မံ၊ တရားတော်ကို၊ သုတ္တာ၊ ကြားနာရ၍၊ က  
ရိဿာမိ၊ လိုက်နာ၍ကျင့်ပါအံ့၊ ဣတိစ၊ ဤသို့လည်း၊ ဗြိဝိတ္ထ၊ ဆို၏၊  
မာဏဝ၊ ထုထင်၊ တံ၊ သင်သည်၊ ပဝရံ၊ နတ်လူဖြစ်ပွားတို့ထက် မြတ်သော၊  
ဖိနံ၊ မြတ်စွာ တုရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေဟိ၊ ဆည်းကပ်  
ထေထော့၊ ဓမ္မဗ္ဗာဝိ၊ တရားတော်ကိုထည်း။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍၊  
ဥပေဟိ၊ ဆည်းကပ် ထေထော့၊ တထေဝ၊ ထိုအတူသာလျှင်၊ တိက္ခုသံ  
စာဗ္ဗ၊ ရဟံနံတို့၏ အပေါင်းဖြစ်သောသံဃာကိုထည်း။ သရဏံ၊ ကိုးကွယ်

☰

ရာဟု၍၊ ဥပေဟိ၊ ဆည်းကပ်လေထော၊ ဣတိ၊ ဤသို့၊ ဝံ၊ အက္ခန္တိကံ၊ သတ္တံ၊ မြတ်စွာဘုရားသည်၊ အနုသာသိ၊ ဆုံးမတော်မူ၏၊ ဘန္တေ၊ ထန်းတော်ကြီးသော မြတ်စွာဘုရား၊ သဇ္ဇတံ၊ ဝမ်းကွဲ၊ ကိုးကွယ်ဆည်းကပ်ခြင်း အစီအရင်ကို၊ ဇာနာသိ၊ သင်သိ၏လော၊ ဣတိ၊ ဤသို့၊ ဝုတ္တော၊ အရှင်ဘုရားသည် မေးတော် မူအပ်သော၊ အဟံ၊ အကျွန်ုပ်သည်၊ နောတိ၊ မသိပါဟု၍၊ ပဌမံ၊ ရှေးဦးစွာ၊ အဝေါစ၊ ဈေးကွက်ဆို၏၊ ပစ္ဆိမံ၊ နောက်ကာလ၌၊ တေ၊ အရှင်ဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ တထေဝ၊ ထိုအရှင်ဘုရား ဆုံးမတော်မူတိုင်း သာယျင်၊ အကာသိံ၊ လိုက်နာ၍ ကျင့်ခဲ့ဘူး၏၊ မောတဝ၊ ထုထင်၊ တံ၊ သင်သည်၊ ဝိဝိသံ၊ အထူးထူးအပြားပြား များသော အဖြစ်ရှိသော၊ အသုစိံ၊ ခေါသစသော ကိလေသာတို့နှင့် စပ်ယှဉ်ခြင်းကြောင့်မစင်ကြယ်သော၊ ပါတာဝဇ္ဇေ၊ သူအသက်ကို သတ်ခြင်းကိုလည်း၊ မာအာစရသထု၊ မကျင့်လင့်၊ ဟိ၊ ထိုစကားသင့်စွာ၊ ပါထေသု၊ သတ္တဝါတို့၌၊ အသညတံ၊ သတ်ခြင်းမှ မစောင့်စည်းသော သူ၏အဖြစ်ကို၊ သပ္ပညာ၊ ပညာရှိတို့သည်၊ အဝတ္ထုဟိံ၊ သု၊ မပြီးမှမ်းကုန်၊ ဣတိ၊ ဤသို့၊ ဝံ၊ အက္ခန္တိကံ၊ အနုသာသိ၊ ဆုံးမတော်မူ၏၊ ဘန္တေ၊ ထန်းတော်ကြီးသော မြတ်စွာဘုရား၊ ပါတာဝါပါ တပိရမထံ၊ သူ၏အသက်ကိုလျှင်စွာ ချခြင်းမှကြဉ်ခြင်းအစီရင်ကို၊ ဇာနာသိ၊ သင်သိ၏လော၊ ဣတိ၊ ဤသို့၊ ဝုတ္တော၊ အရှင်ဘုရားသည် မေးတော်မူသော၊ အဟံ၊ အကျွန်ုပ်သည်၊ နောတိ၊ မသိပါဟု၍၊ ပဌမံ၊ ရှေးဦးစွာ၊ အဝေါစ၊ ဈေးကွက်ဆို၏၊ ပစ္ဆိမံ၊ နောက်ကာလ၌၊ တေ၊ အရှင်ဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ တထေဝ၊ ထိုအရှင်ဘုရား ဆုံးမတော်မူတိုင်း သာယျင်၊ အကာသိံ၊ လိုက်နာ၍ ကျင့်ခဲ့ဘူး၏၊ မောတဝ၊ ထုထင်၊ တံ၊ သင်သည်၊ ပရဇနဿ၊ သူထပါးသည်၊ ရက္ခိတံပိ၊ စောင့်ရှောက်အပ်သည်လည်းဖြစ်၍၊ အနိန္နံ၊ အရှင်သည်ကိုယ် နှုတ်တို့ဖြင့်မပေးအပ်သော သုဥစ္စာကို၊ အာဒါတဗ္ဗဉ္စ၊ ယူအပ်၏ဟု၍လည်း၊ မာမညိတ္ထ၊ မမှတ်လင့်၊ ဣတိ၊ ဤသို့၊ ဝံ၊ အက္ခန္တိကံ၊ သတ္တံ၊ မြတ်စွာဘုရားသည်၊ အနုသာသိ၊ ဆုံးမတော်မူခဲ့၏၊ ဘန္တေ၊ ထန်းတော်ကြီးသော မြတ်စွာဘုရား၊ အနိန္နာဒါနပိရမထံ၊ အရှင်သည်ကိုယ် နှုတ်တို့ဖြင့်မပေးအပ်သော သုဥစ္စာကို ခိုးယူခြင်းမှကြဉ်ရှောင်ခြင်းအစီအရင်ကို၊ ဇာနာသိ၊ သင်သိ၏လော၊ ဣတိ၊ ဤသို့၊ ဝုတ္တော၊ အရှင်ဘုရားသည် မေးတော်မူအပ်သော၊ အဟံ၊ အကျွန်ုပ်သည်၊ နောတိ၊ မသိပါဟု၍၊ ပဌမံ၊ ရှေးဦးစွာ၊ အဝေါစ၊ ဈေးကွက်ဆို၏၊ ပစ္ဆိမံ၊ နောက်ကာလ၌၊ တေ၊ အရှင်ဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ တထေဝ၊ ထိုအရှင်ဘုရား ဆုံးမတော်မူ

တိုင်းသာလျှင်၊ အကာသိ၊ လိုက်နာ၍ကျင့်ခဲ့ဘူး၏။ မာဏဝ၊ လူထင်၊ တွံ၊ သင်္ဘောသည်၊ မရဇနသ၊ သူတပါးသည်၊ ရက္ခိတာယော၊ စောင့်ရှောက်အပ် ကုန်သော၊ ပရဘရိယာ၊ သူတပါး၏မယားထည်းဖြစ်ကုန်သော၊ ဣတ္ထိယော စ၊ မိန်းမတို့သို့လည်း၊ မာအာဂမာ၊ မသွားတာလင့်၊ ဇေတံ၊ ဤသူတပါးသည် စောင့်ရှောက်အပ်ကုန်သော မိန်းမတို့သို့သွားတာခြင်းသည်၊ အနရိယံ၊ မမြတ် သောအကျင့်တည်း၊ ဣတိ၊ ဤသို့၊ ဝံ၊ အကျွန်ုပ်ကို၊ သတ္ထာ၊ မြတ်စွာဘုရားသည် အနုသာသိ၊ ဆုံးမတော်မူခဲ့ဘူး၏၊ ဘန္တေ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ ဝိတ္ထာစာရဗိရမထံ၊ ဝိတ္ထာစာရမကြည့်ခြင်းအစီအရင်ကို၊ ဇာနာသိ၊ သင်သိ၏ ထော၊ ဣတိ၊ ဤသို့၊ ဝုတ္တော၊ အရှင်ဘုရားပေးတော်မူအပ်သော၊ အထံ၊ အ ကျွန်ုပ်သည်၊ နောတိ၊ မထိပါဟူ၍၊ ပဋ္ဌဓံ၊ ရှေးဦးစွာ၊ အဝေါဝံ၊ လျှောက်ဆို ၍၊ ပစ္စာ၊ နောက်ကာလ၌၊ တေ၊ အရှင်ဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ တထေဝ၊ ထို အရှင်ဘုရားဆုံးမတော်မူတိုင်းသာလျှင်၊ အကာသိ၊ လိုက်နာ၍ကျင့်ခဲ့ဘူး ၏။ မာဏဝ၊ လူထင်၊ တွံသင်သည်၊ အညထာ၊ တပါးသောအခြင်းအရာ ဖြင့်၊ ဝိတထဉ္စ၊ မဟုတ်မမှန်သောစကားကိုလည်း၊ မာအာဘာဏိ၊ မဆိုထင့်၊ ဟိ၊ ထိုစကားသင့်စွာ၊ ရသဒဝါဒံ၊ မဟုတ်မမှန်ပြောဆိုခြင်းကို၊ သဗ္ဗညာ၊ ပညာရှိကုန်သောသူတို့သည်၊ နအဝတ္ထုယိံ သု၊ မပြီးပွမ်းကုန်၊ ဣတိ၊ ဤသို့၊ ဝံ၊ အကျွန်ုပ်ကို၊ သတ္ထာ၊ မြတ်စွာဘုရားသည်၊ အနုသာသိ၊ ဆုံးမတော်မူခဲ့ဘူး ၏၊ ဘန္တေ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ ရသဒဝါဒဗိရမထံ၊ မဟုတ် မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်းအစီအရင်ကို၊ ဇာနာသိ၊ သင်သိ၏ ထော၊ ဣတိ၊ ဤသို့၊ ဝုတ္တော၊ အရှင်ဘုရားသည်ပေးတော်မူအပ်သော၊ အထံ၊ အ ကျွန်ုပ်သည်၊ နောတိ၊ မထိပါဟူ၍၊ ပဋ္ဌဓံ၊ ရှေးဦးစွာ၊ အဝေါဝံ၊ လျှောက်ဆို ၍၊ ပစ္စာ၊ နောက်ကာလ၌၊ တေ၊ အရှင်ဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ တ ထေဝ၊ ထိုအရှင်ဘုရားဆုံးမတော်မူတိုင်းသာလျှင်၊ အကာသိ၊ လိုက်နာ၍ ကျင့်ခဲ့ဘူး၏။ မာဏဝ၊ လူထင်၊ ယေနမဇ္ဇေန၊ အကြင်အရက်စသော ယစ်မျိုးဖြင့်၊ ပုရိသဿ၊ သောက်စားသောယောက်ျားသတ္တဝါ၏၊ သညာ၊ အမှတ်သညာသည်၊ အပေတိ၊ ကင်း၏၊ သဗ္ဗံ၊ အလုံးစုံသော၊ တံမန္တံ၊ ထိုသေ အရက်စသောယစ်မျိုးကို၊ တွံ၊ သင်သည်၊ ပရိဝဇ္ဇယသု၊ ကြဉ်ရှောင်လေ ထော၊ ဣတိ၊ ဤသို့၊ ဝံ၊ အကျွန်ုပ်ကို၊ သတ္ထာ၊ မြတ်စွာဘုရားသည်၊ အနုသာသိ၊ ဆုံးမတော်မူခဲ့ဘူး၏၊ ဘန္တေ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ မဇ္ဇပါနဗိ ရမထံ၊ သေအရက်စသောယစ်မျိုးကို သောက်စားခြင်းမှကြဉ်ရှောင်ခြင်း အစီအရင်ကို၊ ဇာနာသိ၊ သင်သိ၏ထော၊ ဣတိ၊ ဤသို့၊ ဝုတ္တော၊ အရှင်ဘုရား

သည့်မေးတော်မူအပ်သောအား၊ အကျွန်ုပ်သည်၊ နောက်၊ မထိပါဟူ၍၊ ပဌ  
 ဝံ၊ ရှေးဦးစွာ၊ အဝေါ်ခံ၊ ယျောက်ဆို၏၊ ပစ္စာ၊ နောက်ကာလ၌၊ တေ၊ အရှင်ထု  
 ရား၏၊ ပစနံ၊ စကားတော်ကို၊ ထထေဝ၊ ထိုအရှင်ထုရားဆုံးမတော်မူတိုင်း  
 သာလျှင်၊ အကာသိ၊ လိုက်နာ၍ကျင့်ခဲ့ဘူး၏၊ ဘန္တေ၊ အရှင်ထုရား၊ တ  
 ဝါ၊ ထိုအခါ၌၊ သွာဟံသောအဟံ၊ ထိုဆတ္တလုထင်ဖြစ်သောအကျွန်ုပ်သည်၊ ဣ  
 ဝ၊ ဤခရီးအရပ်၌၊ ပဉ္စသိက္ခာ၊ ငါးပါးကုန်သောသိက္ခာသီလတို့ကို၊ ကရိတွာ၊  
 သောကံတည်၍၊ တထာဂတောယ၊ မြတ်စွာထုရား၏၊ ဓမ္မေ၊ တရားတော်တို့  
 ကို၊ ပရိပဗ္ဗိတွာ၊ ကျင့်၍၊ စောရမဇ္ဈေ၊ ခိုးသူတို့၏အထပ်၌၊ ဧပေထံ၊ ရှစ်ပါး  
 ကုန်သောဂါမခေတ်တို့၏ အထပ်၌ဖြစ်သောခရီးသို့၊ အဂမာသိ၊ သွား၏၊  
 ဘော၊ ထိုခိုးသူတို့သည်၊ ဘောဂဟေတု၊ ဥစ္စာဟူသောအကြောင်းကြောင့်၊ ဝံ၊  
 အကျွန်ုပ်ကို၊ တတ္ထ၊ ထိုခရီးလမ်း၌၊ ဝဗိံသု၊ သတ်ကုန်၏၊ ဘန္တေ၊ ထုန်း  
 တော်ကြီးသောမြတ်စွာထုရား၊ ဧတ္ထကံ၊ ဤသရဏဂုံမျှသာလျှင် ဖြစ်သော၊  
 ဣဒံကုသလံ၊ ဤကုသိုလ်ကံကို၊ အဟံ၊ အကျွန်ုပ်သည်၊ အနုဿရာမိ၊  
 အောက်ခေ၏၊ တထော၊ ထိုဆိုအပ်ခဲ့ပြီးသောကုသိုလ်ထက်၊ ပရံ၊ အလွန်၊  
 အညော၊ ထပါးသောကုသိုလ်ကံသည်၊ နဝိဇ္ဇတိ၊ မရှိ၊ အဟံ၊ အကျွန်ုပ်သည်၊  
 သုစရိတေန၊ ကောင်းစွာ ကျင့်အပ်သော၊ တေနကမ္မုနာ၊ ထိုကုသိုလ်ကံ  
 ကြောင့်၊ တိဒိဝေသု၊ ထာဝတိံသာနတ်တို့၌၊ ဥပပန္နော၊ ပရိသန္ဓေအားဖြင့်  
 ဖြစ်၍၊ ကာမကာမိ၊ အလိုရှိအပ်သောရူပါရုံသန္ဓါရုံစသောကာမဂုဏ်တို့ဖြင့်  
 ပြည့်စုံသောနတ်သည်၊ အမိ၊ ဖြစ်၏၊ ဘန္တေ၊ ထုန်းတော်ကြီးသောမြတ်  
 စွာထုရား၊ ခေတရဟုတ္တသညမဿ၊ တခဏထမဟုတ်မျှ စောင့်စောင့်ဖြင့်  
 ထည်းဟူသော၊ အနုဓမ္မပရိပတ္တိယာ၊ ယခုရအပ်သော စည်းစိမ်အားအတိုက်  
 သောအကျင့်၏၊ ဝိပါကံ၊ အကျိုးကို၊ ထွံ၊ အရှင်ထုရားသည်၊ ပဿ၊ ရှုတော်  
 မူထော၊ ဟိနကဗ္ဗာ၊ အကျွန်ုပ်၏စည်းစိမ်ချမ်းသာ အောက်ယုတ်သောစည်း  
 စိမ်ချမ်းသာရှိကုန်သော၊ ဗဟုကာ၊ များစွာကုန်သောနတ်တို့သည်၊ ယသသာ  
 အခြံအရံတန်ခိုးအာနုတော်ဖြင့်၊ ဇလမိဝဇေန္တံ၊ ပြောင်ပြောင်ထောက်  
 သကဲ့သို့ဖြစ်သော၊ ဝံ၊ အကျွန်ုပ်ကို၊ သမေက္ခမာနာ၊ ကောင်းစွာရှုကြည့်ကုန်  
 ထျက်၊ ဝိဟယန္တိ၊ ငါတို့ထည်း၍ကဲ့သို့ဖြစ်ပါလိကုန်၏ ဟုထောင့်တကုန်  
 ၏၊ ဘန္တေ၊ ထုန်းတော်ကြီးသောမြတ်စွာထုရား၊ ကတိပယောယ၊ အ  
 နည်းငယ်မျှသာဖြစ်သော၊ ဒေသနာယ၊ ထုရားထော်၏၊ ဝိပါကံ၊ အကျိုးကို  
 ပဿ၊ ရှုတော်မူလော့၊ အဟံ၊ အကျွန်ုပ်သည်၊ သုဂတိဉ္စ၊ တာဝတံသာနတ်  
 ရွာသုဂတိဆုံစည်း၊ ဂထော၊ ပရိသန္ဓေအားဖြင့်ဖြစ်သည့်၊ သုဓမ္မချမ်းသာ



ခြင်းသို့လည်း၊ ပတ္တော၊ ရောက်သည်၊ အမှီ၊ ဖြစ်၏၊ ဘန္တေ၊ ထုန်းထော်ကြီး  
 သောမြတ်စွာဘုရား၊ ယေစတေသတ္တာ၊ အကြင်သတ္တဝါတို့သည်လည်း၊ သ  
 တတံ၊ အခါမပြတ်၊ ဓမ္မံ၊ တရားတော်ကို၊ သုဏန္တိ၊ ကြားနာရကုန်၏၊ တေ၊ ထို  
 သတ္တဝါတို့သည်၊ အမတံ၊ သေခြင်း ကင်းသော၊ ခေမံ၊ နိဗ္ဗာန်အရပ်သို့၊ ဗု  
 သန္တိ၊ ရောက်ရကုန်၏၊ ဣတိ၊ ဤသို့၊ မညေ၊ အကျွန်ုပ်အောက်ဖေ၏၊  
 ဘန္တေ၊ ထုန်းကော် ကြီးသော မြတ်စွာဘုရား။ တထာဂတဿ၊ လာခြင်း  
 ကောင်းထော်မှုသောမြတ်စွာဘုရား၏၊ ဓမ္မေ၊ သာသနာတော်၌၊ ဣတွာ၊ တည်  
 ၍၊ ကတံ၊ ပြုအပ်သော၊ အပ္ပကမ္ဘိ၊ အနည်းငယ်မျှလည်း ဖြစ်သောကုသိုလ်  
 သည်လည်း၊ မဟာဝိပါကံ၊ ကြီးစွာသောအကျိုးရှိသည်၊ ဝိပုလံ၊ ကောင်း  
 မြတ်သောအကျိုးရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ကတပုညတာယ၊ ပြုအပ်ပြီး  
 သောကောင်းမှု ရှိသောသူ၏ အဖြစ်တည်းဟူသော ကုသိုလ်ကံ၏၊ ဝိပါ  
 ကံ၊ အကျိုးကို၊ ပဿ၊ ရှုတော်မူလော့၊ သုရိယော၊ နေမိမာန်သည်၊ ပထ  
 ဝိ၊ မြေကြီးကို၊ ဩဘာ သတိ ယထာ၊ ထွန်းစင်း သကဲ့သို့၊ ဆတ္တော၊  
 ဆတ္တအမည်ရှိသော၊ မာဏဝေါ၊ ထုထင်သည်၊ ပထဝိ၊ လာရောက်ရာမြေ  
 အပေါ်ကို၊ ဩဘာသံတိ၊ ထွန်းစင်းစေ၏၊ ဘန္တေ၊ ထုန်းထော်ကြီး  
 သောမြတ်စွာဘုရား၊ ဧကေ၊ အချို့ကုန်သော သူတို့သည်၊ ဣဒံကုသဝံ၊  
 ဤကုသိုလ်သည်၊ ကိဒိသံ၊ အတယ်သို့သဘောရှိသနည်း၊ တံ၊ ထိုကုသိုလ်  
 ကံကို၊ ကိ၊ အတယ်သို့၊ အာစရေမ၊ ငါတို့ ကျင့်ရကုန် အံ့နည်း၊ ဣတိ၊  
 ဤသို့၊ သမေပု၊ ပေါင်းရကုန်၍၊ မန္တယန္တိ၊ တိုင်ပင်ပြောဆိုကုန်၏၊ မယံ၊  
 အကျွန်ုပ်တို့သည်၊ ဝုနဒေဝ၊ တပန်သာလျှင်၊ မနုသတ္တံ၊ လူ၏အဖြစ်ကို၊  
 လဒ္ဓါ၊ ရကုန်၍၊ ပရိပန္နပ၊ ကုသိုလ်ထရားကိုဖြည့်ကျင့်ကုန်လျက်၊ သီလ  
 ဝန္တော၊ သီလနှင့်ပြည့်စုံကုန်သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ ဝိဟရေရ၊ နေကုန်  
 အံ့၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ မေ၊ အကျွန်ုပ်အား၊ ဗဟူကာရော၊ များ  
 သောကျေးဇူးကိုပြုတော်မူပေ၏၊ အနုကမ္မကောစ၊ သနားခြင်းလည်းရှိတော်  
 မူပေ၏၊ ဣတိ၊ ထိုသို့၊ သနားတော်မူခြင်းကြောင့်၊ မေ၊ အကျွန်ုပ်ကို၊  
 စောရေဟိ၊ ရိုးသွာတို့သည်၊ အဝဓိတေ၊ သတ်အပ်သည်၊ သတိ၊ ရှိသော်၊ နိဝါဒိ  
 ဝဿ၊ နေ့ဖြစ်သောမွန်းတည့်အခါ၌၊ အာဂမာ၊ လာရောက်ထော်မှု၏၊ သွာဟံ  
 သောအဟံ၊ ထိုအကျွန်ုပ်သည်၊ သဗ္ဗာနာမံ၊ အရဟံသဗ္ဗာသမ္ပုဗ္ဗေ၊ အစရှိကုန်  
 သောအမည်တို့ဖြင့်ရှာသောအမည်ထော်ရှိသော၊ တံ၊ အရှင်ဘုရားကို၊ ဥပဂ  
 တော၊ ဆည်းကပ်လာ ပည်၊ အမှီ၊ ဖြစ်၏၊ ထံ၊ အရှင်ဘုရားသည်၊ ဓံ၊ အကျွန်ုပ်  
 ကို၊ အနုကမ္မထု၊ ပြီးမြောက်တော်မူသော၊ ပုနပိ၊ တာဘန်လည်း၊ ကာဝု၊ အရှင်

ဘုရား၏၊ ဓမ္မံ၊ ထရားတော်ကို၊ သုထေရ၊ နာကုန်အံ၊ ၊ ဘန္တေ၊ ထုန်းတော်  
 ကြီးသောမြတ်စွာဘုရား၊ ယေ၊ အကြင်သူတို့သည်၊ ဣမ၊ ဤသဒ္ဓါနာတော်  
 စွဲ၊ ဌိတာ၊ ထည့်ကုန်သည်ဖြစ်၍၊ ကာမရာဂံ၊ ကာမဂုဏ်ငါးပါး၌ထပ်ထတ်  
 သောယောဘာတဗျာကဏီ၊ ပဗဟန္တိ၊ စွန့်ကုန်၏၊ တေ၊ ထိုသူတို့သည်၊ ပုန၊ တ  
 ပန်၊ ဂတ္တသေယျံ၊ အမိဝမ်း၌ပဋိသန္ဓေနေခြင်းသို့၊ နစဥပေန္တိ၊ မကပ်ကုန်သည်  
 သာလျှင်တည်း၊ ယေစ၊ အကြင်သူတို့သည်ကား၊ မောဟံ၊ သစ္စာလေးပါးစ  
 သည်တို့ကိုမထိမမြင်နိုင်အောင်ဖုံးထွင်းတတ်သောမောဟာကို၊ ပဟာယ၊  
 ပယံ၊ စွန့်ကုန်၍၊ ဘဝရာဂါနုသယဉ္စ၊ ရှုပအရူပထုံ၌တပ်မက်မောတတ်သော  
 တဗျာကိုလည်း၊ ပဗဟန္တိ၊ စွန့်ကုန်၏၊ တေ၊ ထိုသူတို့သည်လည်း၊ ပုန၊  
 တပန်၊ ဂတ္တသေယျံ၊ အမိဝမ်း၌ပဋိသန္ဓေနေခြင်းသို့၊ နစဥပေန္တိ၊ မကပ်ကုန်  
 သည်သာလျှင်လည်း၊ တသ္မာ၊ ထိုကြောင့်၊ သိတိတုတာ၊ ဤပစ္စုပ္ပန်ဘဝ၌  
 အလုံးစုံကုန်သောပူပန်ခြင်းတို့မှငြိမ်းသည်၏အဖြစ်ဖြင့်ဖြစ်ကုန်၍၊ ပရိနိဗ္ဗာန  
 ဂတာ၊ ဝိပါက်ကမ္မစရုပ်အကြွင်းမရှိသောပရိနိဗ္ဗာနဓာတ်ဖြင့်ပရိနိဗ္ဗာန်ပြု  
 ခြင်းသို့ရောက်ကုန်သည်၊ ဘဝေယျံ၊ ကုန်ရာ၏၊ ဣ၊ တတိယံ၊ သုံးခုမြောက်  
 သော၊ သတ္တမာထဝကဝိမာနဝတ္ထု၊ သတ္တမမည်ရှိသောပုစ္ဆားထုလင်နတ်  
 သား၏ဝိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်  
 ပြီ၊ ၊

(၅၄) မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝ၊ နတ်  
 သား၊ တေ၊ သင်နတ်သား၏၊ မဏိထူထံ၊ ပရမရာဂစသောပတ္တမြားဖြင့်ပြီး  
 သောသိတိုင်ရှိသော၊ ဣဒံဝိမာနံ၊ ဤဝိမာန်သည်၊ ဥစ္စံ၊ မြင့်၏၊ သမန္တတော၊  
 ထက်ဝန်းကျင်မှာ၊ စွါဒသယောဇနာနိ၊ ထဆဲ့နှစ်ယူဇနာတို့သည်၊ ဟောန္တိ၊  
 ဖြစ်ကုန်၏၊ ဝေဠုရိယထမ္ဘာ၊ ကျောက်မျက်ခွဲဖြင့်ပြီးသောသိတိုင်ရှိကုန်  
 သော၊ ဥဇ္ဇာရာ၊ မြန်ပြောကောင်းမြတ်ကုန်သော၊ သတ္တသတာ၊ ချွန်ရာအ  
 တိုင်အရှည်ရှိကုန်သော၊ ကုဇာဂါရာ၊ ရုထပ်ပွန်းချွန်တို့သည်၊ သန္တိ၊ ရှိကုန်၏၊  
 တသံတသံဘူမိယံ၊ ထိုထိုသို့သောမြေအရပ်၌၊ ရူပိရတ္တတာ၊ နှစ်သက်  
 သွယ်ရှိကုန်သော ရွှေပျဉ်တို့ဖြင့်ခင်းအပ်သည်ဖြစ်၍၊ သုဘာ၊ ထင်ထပ်  
 ကောင်းမြတ်သောမြေအတို့ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ၊ မဟာနုဘာဝ၊ ကြီး  
 သောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝ၊ နတ်သား၊ တတ္ထ၊ ထိုဝိမာန်၌၊ တံ၊ သင်  
 နတ်သားသည်၊ အပ္ပုသိ၊ နေ၏၊ ဂန္ဓပါနံ၊ အခါခပ်သိမ်းပျော်အပ်သောကောင်း  
 သောအနံ့ရှိသောအပျော်ကို၊ ဝိဝထိစ၊ သောက်လည်းသောက်၏၊ သုဒ္ဓတော  
 ဇနံ၊ နတ်သုဒ္ဓါထုတ်ကို၊ ခါဒထိစ၊ သုံးထည့်သုံး၏၊ ဝတ္ထု၊ ချိုသောအနံ့ရှိကုန်

သော၊ ဗိဗ္ဗာ၊ နတ်၌ ဖြစ်ကုန်သော၊ ဝိဏာဝ၊ စောင်းတို့သည်လည်း၊ ပဝဇ္ဇန္တိ၊  
 ဖြစ်ကုန်၏၊ ဧတ္ထ၊ ဤသင်၏ ဝိမာန်၌၊ ဗိဗ္ဗာ၊ နတ်၌ ဖြစ်ကုန်သော၊ ရသယ၊ ကောင်း  
 ဖြစ်ကုန်သော၊ ပဉ္စကာမရတာ၊ ရူပါရုံသဒ္ဓါရုံဂန္ဓာရုံရသာရုံဖောဋ္ဌဗ္ဗာရုံဟု  
 ဆိုအပ်သော ကာမဂုဏ်ငါးပါးတို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ သုဝဏ္ဏန္တိန္ဒာ၊  
 ရွှေတန်းသားတို့ဖြင့် ခာင်ပြင်အပ်သော ကိုယ်ရှိကုန်သော၊ နဒရိယော၊ နတ်  
 ထီးတို့သည်၊ နစ္စန္တိ၊ ကမြူးကုန်၏၊ မဟာနူဘာဝ၊ ကြီးသော တန်ခိုးအာ  
 နုတော်ရှိသော၊ ဒေဝ၊ နတ်သား၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊  
 တေ၊ သင်နတ်သားအား၊ ဧဝာ ဗိသော၊ ဤသို့သော အာနုတော်ရှိသော တဆဲ့နှစ်ယူစ  
 နာတိုင်တိုင် ထွန်းပနိုင်သော၊ ဝဏ္ဏော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်  
 သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်နတ်သား  
 အား၊ မနုသောပိယာ၊ စိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ဖောကေပိ၊  
 အလုံးစုံကုန်သော၊ ဘောဂါစ၊ အသုံးအပောင်တို့သည်လည်း၊ ဥပ္ပန္နန္တိ၊  
 ဖြစ်ကုန်လနည်း၊ မဟာနူဘာဝ၊ ကြီးသော တန်ခိုး အာနုတော်ရှိသော၊  
 ဒေဝ၊ နတ်သား၊ တံ၊ သင်နတ်သားကို၊ ပုစ္ဆာမိ၊ မေးပါ၏၊ ကိံ ပုစ္ဆာမိ၊ အ  
 ဘယ်သို့မေးသနည်း၊ မနုသာဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊  
 တံ၊ သင်နတ်သားသည်၊ ကိံ ပုညံ၊ အဘယ်သို့သော ကုသိုလ်ကံကို၊ အကာ  
 သိ၊ ပြုခဲ့ဘူးသနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တံ၊ သင်  
 နတ်သားသည်၊ ဧဝ ဇာတိတာနူဘာဝေ၊ ဤသို့ထွန်းပသော တန်ခိုးအာနုတော်  
 ရှိသည်၊ အထိ၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊  
 တေ၊ သင်၏၊ ဝဏ္ဏောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်း  
 ကုန်သော အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊  
 ဤသို့၊ ပုစ္ဆာမိ၊ မေး၏၊ မဟာမောဂ္ဂလာနေန၊ အရှင်မဟာမောဂ္ဂလာန်  
 သည်၊ ပုစ္ဆိတော၊ ဒိဋ္ဌ သံသန္ဓနာ ပုစ္ဆာဖြင့် မေးအပ်သော၊ သောဒေဝ  
 ပုတ္တော၊ ထိုနတ် သားသည်၊ အတ္တမနော၊ နှစ်သက် ဝမ်းမြောက်သော  
 စိတ်ရှိသည်ဖြစ်၍၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ယဿ ကမ္မဿ၊ အကြွင်း  
 ကုသိုလ်ကံ၏ပထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကံကို၊ ပဉ္စံ၊  
 ပြာသာနာကို၊ ပုဋ္ဌော၊ မေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ကိံ  
 ဝိယာကာသိ၊ အဘယ်သို့ဖြေကြားသနည်း၊ မဟာနူဘာဝ၊ ကြီးသော တန်  
 ခိုးအာနုတော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ သတိသရပ္ပါဒကရော၊ သတိ၏ဖြစ်  
 ဖြင်းကို ပြုတတ်သော၊ ကတ္တဗူကော၊ ဗုဒ္ဓရုပ်သည်၊ ခွါရေ၊ ဝိမာန်ထံခါး၌၊  
 ဝိဇ္ဇိတော၊ တည်၏၊ ဇာတရူပဿ၊ ရွှေဖြင့်၊ နိဗ္ဗိတော၊ ပြီးသော၊ ဒသပါဒကော၊



အခြေဆယ်ချောင်းရှိသော၊ သောကတ္ထဝုဏ္ဏော၊ ထိုဗုဒ္ဓန်သည်၊ သောဘတ်၊ တင့်ဘယ်၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ထိက္ခ၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သဘောရှိသော တဆဲနှစ်ယူဇနာတိုင်တိုင် ထွန်းပနိုင်သော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဣဓ၊ ဤတာဝတ်သာ နတ်ပြည်၌၊ ထန္တမာနံ၊ ရအပ်သော၊ သုစရိတပထံ၊ သုစရိကံကုသိုလ်ကံ၏အကျိုးသည်၊

☞ ဣတ္ထိတိ၊ ပြည့်စုံ၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား မနုဿာပိယာ၊ မိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေမိ၊ အထုံးစုံကုန်သော၊ ဘောဂါစ၊ အသုံးအဆောင်တို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ ဝိယာကာထိ၊ ဖြေကြား၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ထိက္ခ၊ ရှင်ရဟန်း၊ တေ၊ အရှင်ထုရားအား၊ အဟံ၊ အကျွန်ုပ်သည်၊ အက္ခာမိ၊ ဖြေကြား၏၊ ကိံ အက္ခာမိ၊ အဘယ်သို့ဖြေကြားသနည်း၊ မနုဿာဘူတော၊ ထု၏အဖြစ်သို့ ရောက်သည်ရှိသော်၊ အဟံ၊ အကျွန်ုပ်သည်၊ ယံပုညံ၊ အကြင်ကုသိုလ်ကံကို၊ အကာထိံ၊ ပြည့်စုံတူး၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဧဝံဇလိတာနု ဘာဝေါ၊ ဤသို့ထွန်းပသောတန်ခိုးအာနုဘော်ရှိသည်၊ အမ္ဘိ၊ ဖြစ်၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင် အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ပဏာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။ စတုတ္ထံ၊ စေးချမြောက်သော၊ ကတ္ထဝုဓိမာနဝတ္ထု၊ ဗုဒ္ဓအရသာနှင့်ထက္ခဝွမ်းကို ရဟန်းတယောဘိအား ပေးပျံ့ခဲ့ဘူးသော ထပ်စောင့်ယောကျ်ား နတ်သား၏မိမာနံ၊ ထျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

(၅၅) မဟာနုဘာဝ၊ ကြီးသော တန်ခိုး အာနုဘော်ရှိသော၊ ဒေဝပုတ္တ၊ နတ်သား၊ မဏိထူထံ၊ ပဒုမရာဂစသော ပတ္တမြား သိတိုင်ရှိသော၊ တေ၊ သင်၏၊ ဣဒံပိမာနံ၊ ဤမိမာနံသည်၊ ဥပ္ပံ၊ မြင့်၏၊ သမန္တတော၊ ထက်ဝန်းကျင်မှ၊ ဒွါဒသယောဇနာနိ၊ တဆဲနှစ်ယူဇနာတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဝေဠုရိယထက္ခာ၊ ကျောက်မျက်နှာဖြင့်ပြီးသောသိတိုင်ရှိကုန်သော၊ ဥဠာရာ၊ ပြန်ပြောကောင်းမြတ်ကုန်သော၊ သတ္တသတာ၊ ရှစ်ရာ အတိုင်းအရှည်ရှိကုန်သော၊ ကုဋာဂါရာ၊ ရုယ်စွန်းချွန်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ တသံတသံဘုပိယံ၊ ထိုထိုသို့သောမြေအရပ်၌၊ ရူပိရုတ္တတာ၊ ရှစ်သက်မြတ်နိုးဘွယ်ရှိကုန်

သောဇ္ဈမျှင်ချစ်ဘို့ဖြင့် ခင်းအပ်သည်ဖြစ်၍၊ သုဘာ၊ တင့်တယ် ထျောက်  
 ပတ်သော မြေအတိုရှိသည်၊ ဟောတီး ဖြစ်၏။။။။။မဟာနူဘာဝ၊ ကြီး  
 သောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝပုတ္တ၊ နတ်သား၊ ထေရ်ထိုဝိမာနန္ဒ၊ ထွံ၊  
 သင်နတ်သား သည်၊ အတ္တထိ၊ နေ၏၊ ဂန္ဓပါနံ၊ အခါခပ်သိမ်းပျော်အပ်သော  
 ကောင်းသောအနံ့ရှိသောအပျော်ကို၊ ဝိဝသိစ၊ သောက်လည်းသောက်၏၊  
 သုဒ္ဓါဘောဇနံ၊ နတ်သုဒ္ဓါဘုတ်ကို၊ ခါဒထိစ၊ သုံးလည်းသုံးစား၏၊ ဝဂ္ဂ၊ ချို  
 သောအသံရှိကုန်သော၊ ဗိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ဝိထာစ၊ စောင်းတို့သည်  
 လည်း၊ ပဝဒန္တိ၊ မြည်ကုန်၏၊ ဧတ္ထ၊ ဤဝိမာနန္ဒ၊ ဗိဗ္ဗာ၊ နတ်၌ ဖြစ်ကုန်သော၊  
 မုဿ၊ ကောင်းမြတ်ကုန်သော၊ ပဉ္စကာမဂုဏာ၊ ငါးပါးကုန်သော ကာမ  
 ဂုဏ်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ သုဝတ္ထုဆန္ဒာ၊ ရွှေထန်ဆာတို့ဖြင့်ဆင်  
 ပြင်အပ်သောကိုယ်ရှိကုန်သော၊ နာရိယောစ၊ နတ်သွီးတို့ သည်လည်း၊ နဗ္ဗ  
 န္တိ၊ ကမြူးကုန်၏။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝ  
 ပုတ္တ၊ နတ်သား၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်နတ်  
 သားအား၊ တေဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်း  
 သည်၊ ဇာထော၊ ဖြစ်သံနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊  
 တေ၊ သင်နတ်သားအား၊ မနုသောပိယာ၊ မိတ်သည်ချစ်နှစ်သက်အပ်ကုန်  
 သော၊ ယေကေပိ၊ အလုံးစုံကုန်သော၊ ဘောဂါစ၊ အသုံးအဆောင်တို့သည်  
 ထည်း၊ ဥပ္ပန္နန္တိ၊ ဖြစ်ကုန်သနည်း။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်  
 ရှိသော၊ ဒေဝပုတ္တ၊ နတ်သား၊ တံ၊ သင်နတ်သားကို၊ အဟံ၊ ငါသည်၊ ပုန္န၊ ဝမ်း၊  
 မေးပါ၏၊ ကိံ၊ ပုန္န၊ ဝမ်း၊ အဘယ်သို့မေးသနည်း၊ မနုဿတူထော၊ လူ၏အဖြစ်  
 သို့ရောက်သည်ရှိသော်၊ ထွံ၊ သင်နတ်သားသည်၊ ကိံ၊ ပုန္နံ၊ အဘယ်သို့သော  
 ကုသိုလ်ကံကို၊ အကာယိ၊ ပြုခဲ့ဘူးသနည်း၊ ကေန၊ အဘယ်သို့သောကုသိုလ်  
 ကံကြောင့်၊ ထွံ၊ သင်နတ်သားသည်၊ ဧဝံဇလိတာနူဘာဝေ၊ ဤသို့ထွန်းပ  
 သောတန်ခိုးအာနုဘော်ရှိသည်၊ အထိ၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော  
 ကုသိုလ်ကံကြောင့်၊ တေ၊ သင်နတ်သား၏၊ ဝဇ္ဇောစ၊ အရောင်အဆင်း  
 သည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရုပ်မျက်နှာတို့ကို၊ ပဘာသ  
 တိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုန္န၊ ဝမ်း၊ မေး၏။ မောဂ္ဂလာနေ  
 န၊ အရှင်မဟာမောဂ္ဂလာန်သည်၊ ပုန္နိတော၊ မေးအပ်သော၊ သောဒေဝပု  
 တ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊ နှစ်သက်ဝမ်းမြောက်သော မိတ်ရှိ  
 သည်ဖြစ်၍၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဗာဿကမ္မဿ၊ အကြင်ကုသိုလ်  
 ကံ၏ပထံ၊ အကျိုးသည်၊ ဟောတီး၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကံကို၊ ပဠာ၊ ပြဿနာ

ကို၊ ပုဏ္ဏား၊ မေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ကိ' ဝိယာကာ  
သိ၊ အဘယ်သို့ ဖြေကြားသနည်း၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာ  
နုဘော်ရှိသော၊ သိက္ခ၊ ရှင်ရဟန်း၊ မမ၊ အကျွန်ုပ်၏၊ အာယု၊ အသက်သည်၊  
ဒိဗ္ဗ၊ နတ်၌ဖြစ်သော၊ ဝဿသဟာသံ၊ အနှစ်ထထောင်သည်၊ ဟောတိ၊ ဖြစ်  
၏၊ မယာ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးအခါ၌၊ ဝါစာဝိဂိတံ၊ အရှင်ကောင်း  
တို့နေရာကို ကျွန်ုပ်ခင်းအပ်ပြီ ဤနေရာ၌နေတော်မူပါကုန် အစရှိသောစ  
ကားဖြင့်ဆိုအပ်၏၊ မနုဿပဝတ္တိတံ၊ အရှင်ကောင်းတို့သည် သိလေကိုချစ်  
မြတ်နိုးကုန်၏ကုသိုလ်တရားကို ဖြည့်ကျင့်လေ့ရှိကုန်၏ အစရှိသောစိတ်  
ဖြင့်ဖြစ်စေအပ်၏၊ ဧတ္တာဝတာ၊ ဤသို့နတ်ဖြင့်ပြောဆိုခြင်းနှစ်လိုခြင်းကြည်  
ညိုခြင်းမျှဖြင့်၊ ပုညကာမော၊ ပြုအပ်ပြီးသော ကုသိုလ်ကံရှိသောသူသည်၊  
ဒိဗ္ဗေဟိ၊ နတ်၌ဖြစ်ကုန်သော၊ ကာမေဟိ၊ ရူပါရုံသဒ္ဓါရူအစရှိကုန်သောကာမ  
ဂုဏ်တို့ဖြင့်၊ သမဝိဘူတော၊ ပြည့်စုံသည်၊ ဟုတ္ထာ၊ ဖြစ်၍၊ ဒေဝထောကော၊  
နတ်ပြည်၌၊ ဣဿတိ၊ တည်ထက်၍၊ မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနု  
ဘော်ရှိသော၊ သိက္ခ၊ ရှင်ရဟန်း၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့  
သဘောရှိသော၊ ဝဏ္ဏော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ တေန၊ ထို  
သို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဣ၊ ဤတာဝတိံသာ၊ နတ်  
ပြည်၌၊ လဗ္ဗမာနံ၊ ရအပ်သော၊ သုစရိတဖလံ၊ သုစရိတ် ကုသိုလ်ကံ၏အ  
ကျိုးသည်၊ ဣဣတိ၊ ပြည့်စုံ၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊  
အကျွန်ုပ်အား၊ မနုဿဝိယာ၊ စိတ်သည် ချစ်နှစ်သက်အပ် ကုန်သော၊  
ယောကေမိ၊ အလုံးစုံကုန်သော၊ တောဂါစ၊ အသုံးအဆောင်တို့သည်လည်း၊  
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ ဝိယာကာသိ၊ ဖြေကြား၏၊ မဟာနု  
ဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ သိက္ခ၊ ရှင်ရဟန်း၊ တေ၊ အ  
ရှင်ဘုရားအား၊ အဟံ၊ အကျွန်ုပ်သည်၊ အက္ခဒပိ၊ ဖြေကြားပါ၏၊ ကိ' အက္ခာမိ၊  
အဘယ်သို့ဖြေကြားပါသနည်း၊ မနုဿဘူတော၊ လူ၏အဖြစ်သို့ရောက်  
သည်ရှိသော်၊ အဟံ၊ အကျွန်ုပ်သည်၊ ယံပုညံ၊ အကြင်နတ်ဖြင့်ပဋိသန္ဓာရပြု  
ခြင်းနှလုံးဖြင့် ကြည်ညိုခြင်းမျှသာဖြစ်သော ကုသိုလ်ကံကို၊ အကာသိ၊  
ပြုခဲ့ဘူး၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊  
ဝေဇလိယာ နုဘာဝေါ၊ ဤသို့ထွန်းပသော တန်ခိုးအာနုဘော်ရှိသည်၊ အမ္ဘိ၊  
ဖြစ်၏၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဏ္ဏောစ၊  
အရောင် အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်ဝမ်းကုန်သောအရပ်မျက်  
နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏၊ ။

☰

ပဉ္စမံ၊ ငါးခုမြောက်သော၊ စွါရပါဏဝိမာနဝတ္ထု၊ ဥပါသကာ၏ထံခါးစောင့်  
ယောက်ျားဖြစ်ဘူးသော နတ်သား၏ဝိမာန်သျှင် အကြောင်းရှိသောဝတ္ထု  
သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၅၆) မဟာနုဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဒေဝဂုတ္တ၊  
နတ်သား၊ တဝ၊ သင်နတ်သား၏၊ မဏိထူဏံ၊ ပခုမရာဂစသောပတ္တမြားဖြင့်  
ပြီးသောထိတိုင်ရှိသော၊ နှုဒံဝိမာနံ၊ ဤဝိမာန်သည်၊ ဥစ္စံ၊ မြင့်၏၊ တကာ၊  
ထိုဝိမာန်၏၊ ပမာဏံ၊ အတိုင်းအရှည်သည်၊ သမန္တတော၊ ထက်ဝန်းကျင်  
မှ၊ ခွါဒသယောဇနာနိ၊ ထဆဲ့ဒုယူဇနာတို့သည်၊ ဟောန္တိ၊ မြစ်ကုန်၏၊ ဝေဇ္ဇ  
ရိယထမ္ဘာ၊ ကျောက်မျက် ရွှေထိတိုင်ရှိကုန်သော၊ ဥဠာရာ၊ ပြန်ပြောကောင်း  
မြတ်ကုန်သော၊ သတ္တသတော၊ ခုနစ်ရာ အတိုင်းအရှည်ရှိကုန်သော၊ ကုဠာ  
ဂါရာ၊ ရုလစ်ပွန်းချွန်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ တသံတသံတုပိယံ၊ ထို  
ထိုသို့သောမြေအရပ်၌၊ ရှစ်ရတ္တတာ၊ နှစ်သက်တွယ်ရှိကုန်သော ရွှေပျဉ်  
ချပ်တို့ဖြင့်ခင်းအပ်သည်ဖြစ်၍၊ သုဘာ၊ တင့်တယ် လျောက်ပတ်သောမြေ  
အတိုရှိသည်၊ ဟောတိ၊ ဖြစ်၏။ ။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနု  
ဘော်ရှိသော၊ ဒေဝဂုတ္တ၊ နတ်သား၊ တတ္ထ၊ ထိုဝိမာန်၌၊ တံ၊ သင်နတ်သား  
သည်၊ အတ္ထထိ၊ နေ၏၊ ဝန္ဒပါနံ၊ အခါခပ်ထိမ်းပျော်အပ်သောကောင်းသောအ  
နံရှိသောအပျော်ကို၊ ပိဝေထိစ၊ သောက်လည်းသောက်၏၊ သုဒ္ဓဘောဇနံ၊ နတ်  
၌ဖြစ်သောစင်ကြယ်သန့်ရှင်းသောဘောဇဉ်ကို၊ ခါဒထိစ၊ သုံးထည်းသုံး၏၊  
ဝဂ္ဂူ၊ ချိုသာသောအသံရှိကုန်သော၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ဝိတာစ၊  
စောင်းတို့သည်လည်း၊ ပဝေန္တိ၊ မြည်ကုန်၏၊ ဝတ္ထေ၊ ဤသင်၏ဝိမာန်၌၊ ဒိဗ္ဗာ၊  
နတ်၌ဖြစ်ကုန်သော၊ ရသော၊ ကောင်းမြတ်ကုန်သော၊ ပဉ္စ၊ ငါးပါးကုန်သော၊  
ကာမဂုဏာ၊ ကာမဂုဏ်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ သုဝတ္ထုဆန္ဒာ၊ ရွှေတန်  
ထားတို့ဖြင့်ဖုံးလွှမ်းအပ်သောကိုယ်ရှိကုန်သော၊ နာရိယောစ၊ နတ်သမီးတို့  
သည်လည်း၊ နေဝန္တိ၊ ကမြူးကုန်၏။ ။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနု  
ဘော်ရှိသော၊ ဒေဝဂုတ္တ၊ နတ်သား၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံ  
ကြောင့်၊ တေ၊ သင်နတ်သားအား၊ တောဒိသော၊ ဤသို့သတောရှိသော၊  
ဝတ္ထော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ (ပ)၊ ကေန၊ အဘယ်  
သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်နတ်သား၏၊ ဝတ္ထောစ၊ အရောင်အ  
ဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပတာ  
သတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ဝုတ္ထာပိ၊ မေး၏။ ။ မောဂ္ဂသာနေ  
န၊ အရှင်မဟာ မောဂ္ဂသာန်သည်၊ ဝုတ္ထိတော၊ မေးအပ်သော၊ ဇသာဒေဝ

ပုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနေ့၊ နှစ်သက်ဝမ်းမြောက်သောပိတ်ရှိ  
 သည်၊ ဟုတွင်၊ ဖြစ်၍၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်ကု  
 သိုလ်ကံ၏၊ ပထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္ပံ၊ ထိုကုသိုလ်ကံကို၊  
 ပဉ္စ၊ အမေးပြုသနာကို၊ ပုဋ္ဌာ၊ မေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေ  
 ကြား၏၊ ကိံ ဝိယာကာသိ၊ အဘယ်သို့ဖြေကြားသနည်း၊ ။မဟာနုဘာဝ၊  
 ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ဝိဇာနတာ၊ မိမိ၏  
 အစီးအပွားရှိမရှိကိုသိတတ်သော၊ ပဏ္ဍိတေန၊ ပညာရှိသောသူသည်၊ ပုညာ  
 နိ၊ ကောင်းမှုတို့ကို၊ ကရဏီယာနိ၊ ပြုအပ်ကုန်၏၊ သမဂ္ဂတေသု၊ ကောင်း  
 သောအကျင့်ရှိကုန်သော၊ ယတ္ထဗုဒ္ဓေသု၊ အကြင်မြတ်စွာဘုရားတို့၌၊ ဗိန္နံ၊ ပေး  
 လှူအပ်သောဒါနသည်၊ မဟပ္ပထံ၊ ကြီးမြတ်သောအကျိုးရှိသည်၊ ဟောတိ၊  
 ဖြစ်၏၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားသည်၊ မေ၊ အကျွန်ုပ်၏၊ အတ္ထာယ၊ အ  
 စီးအပွားအသို့၊ ဌ၊ အမည်၊ ဇေတဝန်ကျောင်းမှ၊ ဂါမံ၊ သာဝဏ္ဏိပြည်သို့၊  
 အာဂတောပထ၊ သာရောက်တော်မူ၏တကား၊ အဟံ၊ အကျွန်ုပ်သည်၊  
 ကတ္ထ၊ ထိုမြတ်စွာဘုရား၌၊ ဗိတ္တံ၊ စိတ်ကို၊ ပဿာဓေတွာ၊ ကြည်ညိုစေ၍၊ တာ  
 ဝတိံ သုပဂေါ၊ တာဝတိံ သာနတ်တို့၏ အပေါင်းသို့ကပ်သည်၊ အဟံ၊ ဖြစ်  
 ၍၊ ။မဟာနုဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရ  
 ဟန်း၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဇေတဝိ  
 သော၊ ဤသို့သဘောရှိသော၊ ဝတ္ထောစ၊ အရောင်အဆင်းသည်လည်း၊ ဇာ  
 ထော၊ ဖြစ်၏၊ (ပ)၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊  
 ဝတ္ထောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိဘာ၊ ခပ်လိပ်းကုန်သောအ  
 ရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေ  
 ကြား၏၊ ။ဆဋံ၊ ခြောက်ခုမြောက်သော၊ ကရဏီယာပိမာနဝတ္ထု၊ ကရ  
 ဏီယာပိမာနဝတ္ထုသည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့ချောက်ပြီ။

☸ (၅၇) ဣတရံ၊ ဤမှထပါးသော၊ ပဉ္စပိမာနံ၊ ငါးခုမြောက်သောပိမာနံကို၊  
 ဝိဿာရိထံယထာ၊ ရှေးအပ်သကဲ့သို့၊ တထာ၊ ထိုအတူ၊ ကတ္တုပိမာနံ၊ ကတ္တု  
 ပိမာနဝတ္ထုကို၊ ဝိဿာရေတဗ္ဗံ၊ ရှေးအပ်၏၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာ  
 နုဘော်ရှိသော၊ ဧဝပုတ္တ၊ နတ်သား၊ တေ၊ သင်နတ်သား၏၊ မဏိထူထံ၊ ပခု  
 မရာဂစသောပတ္တမြားဖြင့်ပြီးသောသိတိုင်ရှိသော၊ ဣဒံပိမာနံ၊ ဤပိမာနံသည်  
 ဥပ္ပံ၊ မြင့်၏၊ တသာ၊ ထိုပိမာနံ၏၊ ပမဒဏံ၊ အတိုင်းအရှည်သည်၊ သမန္တတော၊  
 ထက်ဝန်ကျင့်၍၊ ခွါဒာယောဇနာနိ၊ တဆဲ့နှစ်ယူဇနာဘိသည်၊ ။ဟောန္တိ၊  
 ဖြစ်ကုန်၏၊ ဝေဠုရိယထမ္ဘာ၊ ကျောက်မျက်ရွဲဖြင့် ပြီးသော သိတိုင်ရှိကုန်

သော၊ ဧတ္ထဝိမာနေ၊ ဤဝိမာနံ၊ ဥဇ္ဇာရာ၊ ဖြန့်ပြောကောင်းမြတ် ကုန်သော၊  
သတ္တဝတတာ၊ ခုနစ်ရာကုန်သော၊ ကုဇ္ဇဝဂါရာ၊ စုတိပုဂ္ဂိုလ်တို့သည်၊ သန္တိ၊  
ရှိကုန်၏၊ တသံတသံတုမိယံ၊ ထိုထိုသို့သောမြေအရပ်၌၊ ရုပိရတ္ထတာ၊ နှစ်  
သက်ခွယ်ရှိကုန်သော၊ ဧန္တုဗျဉ်ချပ်တို့ဖြင့်ခင်းအပ်သည်ဖြစ်၍၊ သုတာ၊ တင့်  
ထယ်ကောင်းမြတ်သောမြေအတိုရှိသည်၊ ဟောတိ၊ ဖြစ်၏၊ မဟာနုဘာဝ၊  
ဝ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ဒေဝပုတ္တ၊ နတ်သား၊ တတ္ထ၊ ထိုဝိမာန  
၌၊ ထွံ၊ သင်နတ်သားသည်၊ အတ္တထိ၊ နေ၏၊ ဂန္ဓပါနံ၊ အခါခပ်ထိမ်းပျော်အပ်  
သောကောင်းသောအနံ့ရှိသောအပျော်ကို၊ ဝိဝထိစ၊ သောက်ထည်းသောက်  
၏၊ သုဒ္ဓါဘောဇနံ၊ စင်ကြယ်သန့်ရှင်းသော နတ်၌ဖြစ်သောထောဇဉ်ကို၊ ခါဒ  
ထိစ၊ စားထည်းစား၏၊ ဝဂ္ဂ၊ ချိုသောအသံရှိကုန်သော၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်  
သော၊ ဝိတာဝ၊ စောင်းတို့သည်လည်း၊ ပဝဒန္တိ၊ မြည်ကုန်၏၊ ဧတ္ထ၊ ဤဝိမာနံ  
ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ရသာ၊ ကောင်းမြတ်ကုန်သော၊ ပဉ္စ၊ ငါးပါးကုန်  
သော၊ ကာမဂုဏာ၊ ကာမဂုဏ်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ သုဝဏ္ဏ  
ဆန္ဒာ၊ ရွှေတန်ဆာတို့ဖြင့် ဖုံးထွင်းအပ်သောကိုယ်ရှိကုန်သော၊ နာရိယော  
စ၊ နတ်ထိုးတို့သည်လည်း၊ နုဗ္ဗန္တိ၊ ကရိုးကုန်၏၊ မဟာနုဘာဝ၊ ကြီး  
သောထန်ခိုး အာနုဘော်ရှိသော၊ ဒေဝပုတ္တ၊ နတ်သား၊ ကေန၊ အဘယ်  
သို့သော ကုသိုလ် ကံကြောင့်၊ တေ၊ သင့်အား၊ တောဒိသော၊ ဤသို့သ  
ဘောရှိသော၊ ဝဏ္ဏော၊ အရောင် အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊  
(ပ)၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်၏၊ ဝဏ္ဏော  
စ၊ အရောင် အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းသော အရပ်မျက်  
နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး  
၏၊ မောဂ္ဂလာနေန၊ အရှင်မဟာမောဂ္ဂလာန်သည်၊ ပုစ္ဆိတော၊ မေးအပ်  
သော၊ သောဒေဝပုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊ နှစ်သက်ဝမ်း  
မြောက်သောစိတ်ရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊ (ပ)၊ ဣဒံပထံ၊ ဤအကျိုးသည်၊  
ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊  
မဟာနုဘာဝ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ဝိဇာ  
နတာ၊ မိမိအစီးအပွားရှိမရှိကို ဘိတတ်သော၊ ပဉ္စိတေန၊ ပညာရှိသောသူ  
သည်၊ ပုညာနိ၊ ကောင်းမှုတို့ကို၊ ကရုဏီယာနိ၊ ပြုအပ်ကုန်၏၊ သမဂ္ဂတေသု၊  
ကောင်းစွာကျင့်လေ့ရှိကုန်သော၊ ယတ္ထဘိက္ခု၊ အကြင်ရဟန်းတို့၌၊ ဒိန္နံ၊  
ပေးလှူအပ်သောဝတ္ထုသည်၊ မဟပုထံ၊ ကြီးမြတ်သောအကျိုးရှိသည်၊ ဟော  
တိ၊ ဖြစ်၏၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ မေ၊ အကျွန်ုပ်၏၊ အတ္ထာယံ၊ အစီး

အပ္ပားအလို၌၊ အရညာ၊ ဇေတဝန်ဥယျာဉ်ထောင်ကျောင်းမှ၊ ဂါဝံ၊ သာဝတ္ထိ  
မြို့သို့၊ အာဂတောဝထ၊ ထာရောက်၏တကား၊ အဟံ၊ အကျွန်ုပ်သည်၊ တတ္ထ၊  
ထိုရဟန်း၌၊ ဝိတ္ထံ၊ ဝိတ်ကို၊ ပသာဒေတ္ထ၊ ကြည်ညိုစေ၍၊ တာဝတိံ၊ သုပဂေါ၊  
တာဝတိံ သာနတ်တို့အပေါင်းအပေါ်သို့ကပ်သည်၊ အဟာသိ၊ ဖြစ်ပြီ။ ။  
မဟာနူဘာဝ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ သိက္ခ၊ ရှင်ရဟန်း၊ တေ  
န၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဇေတဝိသော၊ ဤသို့သ  
ဘောရှိသော၊ ဝတ္ထော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏။ (ပ)၊ တေန၊  
ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝတ္ထောဝ၊ အရောင်အဆင်း  
သည်သည်၊ သဗ္ဗဒိသ၊ ခပ်သိမ်းကုန်သောအရပ်များ၌တို့ကို၊ ပတာသ  
တိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာဝိ၊ ဖြေကြား၏။ သတ္တံ၊ ခုနစ်ခု  
မြောက်သော၊ ဒုတိယကရဏီယဝိမာနံ၊ ဒုတိယကရဏီယဝိမာနဝတ္ထု  
သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၅၈) မဟာနူဘာဝ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ဒေဝုတ္ထ၊  
နတ်သား၊ မဏိထူဏံ၊ ပခုမရာဂစသောပတ္တမြားဖြင့်ပြီးသောသီတိုင်ရှိသော  
တေ၊ သင်နတ်သား၏၊ ဣဒံ၊ ဤဝိမာနံ၊ ဤဝိမာနံသည်၊ ဥစ္စံ၊ မြင့်၏။ တထ၊ ထို  
ဝိမာနံ၏၊ သမန္တတော၊ ထက်ဝန်းကျင်မှာ၊ ပမာဏံ၊ အတိုင်း အရှည်သည်၊  
ခွါဒသယောဇနာနိ၊ တဆဲ့နှစ်ယူဇနာတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဝေဠုရိ  
ယထတ္ထ၊ ကျောက်မြက်၌ဖြင့်ပြီးသော သီတိုင်ရှိကုန်သော၊ ဥဇ္ဇေရာ၊ ပြန်  
ပြော ကောင်းမြတ်ကုန်သော၊ သတ္တသတ၊ ခုနစ်ရာအတိုင်းအရှည်ရှိကုန်  
သော၊ ကုဗ္ဗာဂါရာ၊ ရုထစ်ပွန်းချွန်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ တသံတသံတု  
ပိယံ၊ ထိုထိုသို့သောမြေအရပ်၌၊ ရုစိရတ္ထတ၊ နှစ်ဘက်ဝှစ်ဖက် ရှိကုန်သော  
ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍၊ သုဘာ၊ ထင်တယ် ကောင်းမြတ်  
သောမြေအတို့ရှိသည်၊ ဟောတိ၊ ဖြစ်၏။ မဟာနူဘာဝ၊ ကြီးသောထန်  
ခိုးအာနုဘော်ရှိသော၊ ဒေဝုတ္ထ၊ နတ်သား၊ တတ္ထ၊ ထိုဝိမာနံ၌၊ တွံ၊ သင်သည်။ ။  
အတ္ထထိ၊ နေ၏၊ ဝဉ္စပါနံ၊ အခါခပ်သိမ်းပျော်အပ်သောကောင်းမြတ်သောအနံ့  
ရှိသောအပျော်ကို၊ ဝိဝထိစ၊ သောက်သည်၊ သောက်၏။ သုဒ္ဓါတောဇနံ၊ စင်  
ကြယ်သန်ရှင်းသော နတ်၌ဖြစ်သောထောဇဉ်ကို၊ ခါဒထိစ၊ စားထည်းစား  
၏၊ ဝဂ္ဂ၊ ချိုသာသောအသံရှိကုန်သော၊ ဗိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ဝိဏာဝ၊  
စောင်းတို့သည်ထည်း၊ ပဝဒန္တိ၊ မြည်ကုန်၏၊ ဝေဠု၊ ဤဝိမာနံ၌၊ ဗိဗ္ဗာ၊ နတ်၌ဖြစ်  
ကုန်သော၊ ရသ၊ ကောင်းမြတ်ကုန်သော၊ ပဉ္စ၊ ငါးပါးကုန်သော၊ ကာမဂုဏာ  
ကာမဂုဏ်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏။ သုဝတ္ထုသန္တာ၊ ရွှေတန်ဆာတို့ဖြင့်



ဗုံးဗွမ်းအင်သောကိယံရှိကုန်သော၊ နာရိယောစ၊နတ်ဘွီးတို့သည်လည်း၊  
 နန္ဒန္တိ၊ကမ္ဘိုးကုန်၏။ မဟာနုဘာဝ၊ကြီးသောထန်ခိုးအာနုဘော်ရှိသော၊  
 ဒေဝပုတ္တ၊ နတ်သား၊ ကေန၊အတယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊  
 သင်အား၊ တောဒိသော၊ဤသို့သဘောရှိသော၊ ဝဇ္ဇော၊အရောင်အဆင်း  
 သည်၊ဇာတော၊ဖြစ်သနည်း၊(ပ)၊ကေန၊အတယ်သို့သောကုသိုလ်ကံကြောင့်  
 တေ၊သင်၏၊ဝဇ္ဇောစ၊အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ခပ်သိမ်း  
 ကုန်သောအရပ်မျက်နှာတို့ကို၊ မဘာသုတိ၊ထွန်းပစေနိုင်သနည်း၊ ဣတိ၊  
 ဤသို့၊ ဝုတ္တမိ၊မေး၏။ သောဒေဝပုတ္တော၊ ထိုနတ်သားသည်၊ အတ္တ  
 မနော၊နှစ်သက် ဝမ်းမြောက်သော စိတ်ရှိသည်၊ ဟုတွာ၊ဖြစ်၍၊(ပ)၊ဣဒံ  
 ပလံ၊ဤအကျိုးသည်၊ ယဿကမ္မဿ၊အကြင်ကုသိုလ်ကံ၏၊ ပလံ၊အကျိုး  
 သည်၊ ဟောတိ၊ဖြစ်၏။ ယံ၊ အကြင်လူငယ် ဝတ္ထုကို၊ ဒဒါတိ၊ပေးလှူ  
 ၏၊ထံ၊ထိုလူငယ်ဝတ္ထုသည်၊ နဟောတိ၊ထင်ရှားရှိသည်မဖြစ်၊အထခေါ၊  
 စင်စစ်သော်ကား၊ တတော၊ထိုလူငယ် ဝတ္ထုထက်၊ ဝိပုလဟရံ၊ အထူး  
 သဖြင့်ပြန်ပြော ကောင်းမြတ်သည် သာလျှင်ဖြစ်သော၊ ပလံ၊အကျိုးသည်၊  
 ကောတိ၊ဖြစ်၏။ ယံစေ၊အကြင်ထင်ရှားသော တရုထသုသော လူငယ်  
 ဝတ္ထုကိုလျှင်၊ ဇဇ္ဇာ၊ပေးလှူငြားအံ၊ တဇ္ဇေဝ၊ ထိုအဖြစ်မရှိသော လူငယ်  
 ဝတ္ထုသည်သာလျှင်၊ သေယျော၊မြတ်၏၊ ကသ္မာ၊အတယ်၊ ကြောင့်နည်း၊  
 မယာ၊အကျွန်ုပ်သည်၊ သုစိဒိန္နာ၊အပ်ကိုပေးလှူအပ်သည်ရှိသော်၊ သုစိမေဝ၊  
 အပ်သည်ပင်လျှင်၊ မတ္တံ၊အကျွန်ုပ်အား၊ သေယျော၊မြတ်သည်၊ဟောတိ၊  
 ဖြစ်၏။ မဟာနုဘာဝ၊ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ တိက္ခု၊ရှင်  
 ရဟန်း၊တေန၊ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊အကျွန်ုပ်အား၊တောဒိ  
 သော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊အရောင်အဆင်းသည်၊ ဇာတော၊  
 ဖြစ်၏၊(ပ)၊တေန၊ထိုသို့သောကုသိုလ်ကံကြောင့်၊မေ၊အကျွန်ုပ်၏၊ ဝဇ္ဇော  
 စ၊အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ခပ်သိမ်းကုန်သောအရပ်မျက်  
 နှာတို့ကို၊မဘာသုတိ၊ထွန်းပစေနိုင်၏၊ဣတိ၊ဤသို့၊အတ္တမိ၊ဖြေကြား၏။  
 အဗ္ဗမံ၊ရှစ်ခုမြောက်သော၊ သုစိဝိမာနံ၊အပ်ကိုပေးလှူခဲ့ဘူးသောအပ်လှူသ  
 မားနတ်သား၏ဝိမာနံလျှင်အကြောင်းရှိသောဝတ္ထုသည်၊ နုဗ္ဗိတံ၊ပြီးခြင်းသို့  
 ရောက်ပြီ။ ။

(၅၆) မဟာနုဘာဝ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ဒေဝပုတ္တ၊  
 နတ်သား၊ မဂ္ဂိထူထံ၊ ပဒုမရာဂဝသောပတ္တမြားဖြင့်ပြီးသောသိတိုင်ရှိ  
 သော၊တေ၊သင်၏၊ဣဒံဝိမာနံ၊ဤဝိမာနံသည်၊ဥပ္ပံ၊မြင်၏၊ တဿ၊ထိုဝိမာနံ



၏။ ပမာဏံ၊ အတိုင်းအရှည်သည်။ သမန္တတော၊ ထက်ဝန်းကျင်မှ၊ ခွါဒဝ  
ယောဇနာနိ၊ ကဆဲနှစ်ယူဇနာတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဝေဠုရိယ  
တက္က၊ ကျောက်မျက်ရွဲဖြင့်ပြီးသောထိတိုင်ရှိကုန်သော၊ ဥဠာရာ၊ ပြန်ပြော  
ကောင်းမြတ်ကုန်သော၊ သတ္တသထာ၊ ခုနစ်ရာအတိုင်းအရှည်ရှိကုန်သော၊  
ကုဇာဂါရာ၊ စုလစ်ပွန်းချွန်တို့သည်။ သန္တိ၊ ရှိကုန်၏။ တသံတသံဘုမိယံ၊  
ထိုထိုသို့သောမြေအရပ်၌၊ ရုစိရတ္တတာ၊ နှစ်သက်ဝမ်းမြောက်ကုန်သောရွှေ  
မျှင်ချစ်တို့ဖြင့်ခင်းအပ်သည်။ သာဖြစ်၍၊ သုတာ၊ တင့်တယ်ကောင်းမြတ်သော  
မြေအတိုရှိသည်။ ဟောတိ၊ ဖြစ်၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနု  
ဘော်ရှိသော၊ ဒေဝပုတ္တ၊ နတ်သား၊ တတ္ထ၊ ထိုမိမိနှင့်၊ တံ၊ သင်နတ်သားသည်  
အတ္ထထိ၊ နေ၏။ ဂန္ဓပါနံ၊ အခါခပ်သိမ်းပျော်အပ်သောကောင်းမြတ်သောအနံ့  
ရှိသောအပျော်ကို၊ ဝိဝသိစ၊ သောက်ထည်းသောက်၏။ သုဒ္ဓါဘောဇနံ၊ စင်  
ကြယ်စင်ရှင်းသောဘောဇဉ်ကို၊ ခါဒထိစ၊ စားထည်းစား၏။ ဝဠု၊ ချိုသာ  
သောအသံရှိကုန်သော၊ ဗိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ဝိဏာစ၊ စောင်းတို့သည်  
ထည်းပဝဒန္တိ၊ မြည်ကုန်၏။ ဧတ္ထ၊ ဤသင်၏မိမိနှင့်၊ ဗိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော  
ရသာ၊ ကောင်းမြတ်ကုန်သော၊ ပဉ္စ၊ ငါးပါးကုန်သော၊ ကာမဂုဏာ၊ ကာမ  
ဂုဏ်တို့သည်။ သံဝိန္နန္တိ၊ ရှိကုန်၏။ သုဝဏ္ဏသန္တာ၊ ရွှေကန်တာတို့ဖြင့်ဖုံးလွှမ်း  
အပ်ကုန်သောကိုယ်ရှိကုန်သော၊ နာရိယောစ၊ နတ်ထိုးတို့သည်ထည်း၊ နန္ဒန္တိ၊  
ကမြူးကုန်၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝ  
ပုတ္တ၊ နတ်သား၊ ကေန၊ အထယ်သို့သော ကုသိုလ်ကံကြောင့်၊ ထော၊ သင်နတ်  
သားအား၊ ကောဗိသော၊ ဤသို့သဘောရှိသော၊ ဝဠော၊ အရောင်အဆင်း  
သည်။ ဇာဘော၊ ဖြစ်သနည်း၊ (ပ)၊ ကေန၊ အထယ်သို့သော ကုသိုလ်ကံ  
ကြောင့်၊ ထော၊ သင်နတ်သား၏။ ဝဠောစ၊ အရောင်အဆင်း သည်ထည်း၊  
သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ တွန်းပစေ  
နိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ သောဒေဝပုတ္တော၊ ယိုးနတ်  
သားသည်။ အတ္တမနေော၊ နှစ်သက်ဝမ်းမြောက်သောစိတ်ရှိသည်။ ဟုဝတ္တာ၊  
ဖြစ်၍၊ (ပ)၊ ဣဒံပလံ၊ ဤအကျိုးသည်။ ယသကမ္မာ၊ အကြင်ကုသိုလ်ကံ၏၊  
ဖလံ၊ အကျိုးသည်။ ဟောတိ၊ ဖြစ်၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုး  
အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်။ မနုသောသု၊  
လူတို့၌၊ မနု၊ လူတို့တော၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ ပုဂ္ဂိမဇာတိ  
ယာ၊ ရှေးဘဝ၌၊ မနုသလောကော၊ လူပြည်၌၊ ဝိရဇံ၊ ရာဂအစရှိသောမြို့မှ  
ကင်းဝေးသော၊ ဝိဗ္ဗသန္တံ၊ ကိလေသာတည်းဟူသောထွက်ချောက်ချားခြင်းမ



ရှိသောကြောင့်ကြည်လင်သော၊ အနာပိလံ၊ ကာမဝိတက်စသော ဝိညာဏ်  
 ဖြစ်သောကြောင့်မနောကံကျသော၊ ဘိက္ခု၊ ရဟန်းကို၊ အဒ္ဓသံ၊ မြင်ခဲ့ဘူး  
 ၏။ ။ မဟာနူဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရ  
 ဟန်း၊ အဘိ၊ အကျွန်ုပ်သည်၊ ပသန္နာ၊ ယုံကြည်သောပိတ်ရှိသည်၊ ဟုထွား၊  
 ဖြစ်၍၊ သကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏိဟိ၊ လက်တို့ဖြင့်၊ ထသ၊ ထို  
 ရဟန်းအား၊ သူမိ၊ အပ်ကို၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏။ ။ မဟာနူဘာဝ၊ ကြီး  
 သောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကု  
 သိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသေ၊ ဤသို့သဘောရှိသော၊  
 ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏ (ပ)၊ တေန၊ ထိုသို့သော  
 ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်  
 လည်း၊ သဗ္ဗဒိသာ၊ ခပ်ဆိပ်းကုန်သော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊  
 ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏။ ။ နဝမံ၊ ကံးရမြောက်  
 သော၊ နုတိယ သူပိဝိမာနဝတ္ထု၊ အပ်ကိုပေးလှူခဲ့ဘူးကုန်သောစန်းဝဲအင်္ဂု  
 သမားနက် သားနှစ်ယောက်တို့၏ ဝိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်၊  
 နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၆၀) ဒေဝဝုတ္တ၊ နတ်သား၊ တွံ၊ သင်နတ်သားသည်၊ သုသုတ္တဝန္တံ၊ အလွန်  
 ဖြူစင်သောကျောက်ကုန်ရှိသော၊ အကာပိနံ၊ အပြစ်မရှိသော၊ ဒန္တိ၊ ကြီး  
 မြတ်သော အစွယ်ရှိသော၊ ဗလိ၊ ကြီးသောခွန်အားနှင့်ပြည့်စုံသော၊ မဟာဇ  
 ဝံ၊ အလွန်လျှင်မြန်သော အဟုန်ရှိသော၊ အဘိရုပ္ပ၊ တက်စီးအပ်သော၊ ဂဇပ  
 ဝရံ၊ ဆင်မြတ်ဖြစ်သော၊ သုကပ္ပိတံ၊ ဆင်တန်ဆာတို့ဖြင့် ကောင်းစွာ ဖွဲ့အပ်  
 သောကိုယ်ရှိသော၊ နာဂံ၊ ဆင်ကို၊ အဘိရုပ္ပ၊ တက်စီး၍၊ ဝေဟာယသံ၊ ဟင်း  
 လင်းအပြင်ရှိသော၊ အန္တလိက္ခေ၊ ဆင်ကျောက်ကုန်းဟုဆိုအပ်သောကောင်း  
 ကင်၌၊ နိသိန္ဒော၊ ထိုင်နေလျက်၊ ဣမ၊ ဤအရပ်သို့၊ အာဂမာ၊ လာရောက်၏။ ။  
 တဝ၊ သင်၏၊ နာဂဿ၊ ဆင်ပြောင်၏၊ ဒုဝေသု၊ နှစ်ချောင်းကုန်တော၊ ဒန္တေသု  
 အစွယ်တို့၌၊ အန္တောဒကာ၊ ကြည်လင်သောရေရှိကုန်သော၊ ပေါက္ခရဏိ  
 ယော၊ ရေကန်တို့ကို၊ သုနိဗ္ဗိတာ၊ ကောင်းစွာပန်ဆင်းအပ်ကုန်၏။ တတ္ထ၊ ထို  
 ရေကန်တို့၌၊ ပဒုမိနိယော၊ ပဒုမာကြာတို့သည်၊ သုပုလ္လာ၊ ကောင်းစွာပွင့်ကုန်  
 သည်၊ ဘောဒန္တိ၊ ဖြစ်ကုန်၏။ ပဒုမေသုစ၊ ပဒုမာကြာတို့၌လည်း၊ တုရိယဂ  
 ဏာ၊ တုရိယာငါးပါးတို့၏အပေါင်းတို့သည်၊ ပဝဇ္ဇရေး၊ အပြားအားဖြင့်မြည်  
 ကုန်၏၊ တာ၊ သင်၏။ မနောဟရာယော၊ နှလုံးကိုဆောင်တတ်ကုန်သော၊  
 ဣမာအတ္တရာယော၊ ဤနတ်ထိုးတို့သည်၊ နုဗ္ဗန္တိစ၊ ကလည်းကမ်းကုန်၏။

ဂါယန္တိစ၊ သီချင်းကံသုဗျာဓိ၊ သီကြကုန်၏။ တံ၊ သင်သည်၊ ဒေဝိဒ္ဓိ  
 ပတ္တော၊ နတ်၌ဖြစ်သော ပြည့်စုံခြင်းသို့ ရောက်သည်ဖြစ်၍၊ မဟာနိကာ  
 ဝေါ၊ ကြီးမြတ်သော တန်ခိုးအာနုဘော်ရှိသည်၊ အသိ၊ ဖြစ်၏။ မနုဿတု  
 တော၊ လူ၏ အဖြစ်သို့ရောက်သည် ရှိသော်၊ တံ၊ သင်နတ်သားသည်၊ ကိ  
 'ပုညံ၊ အဘယ်သို့သော ကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူးသနည်း၊ ကေန၊ အ  
 ဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တံ၊ သင်နတ်သားသည်၊ ဧဝံ၊ ဇာတိတာနု  
 ဘာဝေါ၊ ဤသို့ထွန်းပသော တန်ခိုးအာနုဘော်ရှိသည်၊ အသိ၊ ဖြစ်သနည်း၊  
 ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တော၊ သင်နတ်သား၏၊ ဝတ္ထော  
 စ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သော အရပ်မျက်  
 နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး  
 ၏။ သောဒေဝပုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊ နှစ်သက်ဝမ်းမြော်  
 သောစိတ်ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ (ပ)၊ ဣဒံ၊ ဤအကျိုးသည်၊ ယဿ  
 ကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ မ  
 ဟာနိကာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ သိက္ခ၊ ရှင်ရဟန်း၊ အဟံ၊  
 အကျွန်ုပ်သည်၊ ပု၊ ရှေးဘဝ၌၊ ပသန္တာ၊ ယုံကြည်သောစိတ်ရှိသည်ဖြစ်၍၊  
 သကောဟိ၊ မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏိဟိ၊ လက်တို့ဖြင့်၊ အဋ္ဌေ၊ ရှစ်ပွင့်  
 အတိုင်းအရှည်ရှိသည်သာလျှင်ဖြစ်ကုန်သော၊ ရတ္တပုပ္ဖာနိ၊ အညွှာမှလွတ်  
 ၍ကျကုန်သောပန်းတို့ကို၊ ကဿပဿ၊ ကဿပအမည်တော်ရှိသော၊ ဘဂ  
 ဝတော၊ မြတ်စွာထူးရား၏၊ ထုပတ္တိံ၊ တယူဇနာအတိုင်းအရှည်ရှိသောရွှေ  
 စေတီတော်၌၊ အဘိရောပေသိံ၊ ပူဇော်သည်၏အစွမ်းဖြင့်တင်ခဲ့ဘူး၏။  
 မဟာနိကာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ သိက္ခ၊ ရှင်ရဟန်း၊ တေ  
 န၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဇောဒိသော၊ ဤသို့  
 သဘောရှိသော၊ ဝတ္ထော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ (ပ)၊ တေ  
 န၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝတ္ထောစ၊ အရောင်အ  
 ဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ပဘာ  
 သတိ၊ ထွန်းပစေနိုင်၏။ ဒသမံ၊ ဆယ်ခုမြောက်သော၊ နာဂပိမာနံ ဝတ္ထု၊  
 ဆင်မိမာန်လျှင်အကြောင်းရှိသော နတ်သား၏ ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်း  
 သို့ရောက်ပြီ။ ။

(၆၀) မဟာနိကာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဒေဝပုတ္တော၊  
 နတ်သား၊ ဩသမိတာရကာ၊ သောက်ရှူး ကြယ်သည်၊ သဗ္ဗဒိသာ၊ ခွင်  
 ထိမ်းသော အရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊ ထွန်းလင်း စေလျက်၊

အနုပရိယာတိဝိယ၊ ဝှည့်လည်လကဲ့သို့၊ တယာ၊ ထိုအတွက်၊ တွံ၊ သင်သည်၊ သဗ္ဗသေတံ၊ အလုံးစုံဖြစ်သော ကိုယ်ရှိသော၊ ဝဇ္ဇတ္ထမံ၊ ဆင်တကာဘို့ထက် မြတ်သော၊ မဟန္တံ၊ ကြီးစွာသော၊ နာဂံ၊ ဆင်ပြောင်သို့၊ အဘိရုယျ၊ ဟက်စီး၍၊ နဂါဝဏပုရကိတော၊ ဆင်မအပေါင်း ခြံရံအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ သဗ္ဗဒိသာ၊ ခပ်သိမ်း ကုန်သော အရပ် မျက်နှာတို့ကို၊ သြဘာသန္ဓော၊ ထွန်းထင်း စေထျက်၊ ဝနာပနံ၊ ကောဇယ် ထေးကြိုးကို၊ အနုပရိယာသိ၊ ဝှည့်လည်၏။ မဟာ နုဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဒေဝဝုတ္တုနုတ်သား၊ ကောန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ ထေ၊ သင်နတ်သားအား၊ တောဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ (ပ)၊ ကောန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ ထေ၊ သင်နတ်သား၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ ဝံဝိသေနေဝ၊ အရှင်ဝံဂိသသည်သာလျှင်၊ ပုစ္ဆိတော၊ မေးအပ်သော၊ သောဒေဝဝုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊ နှစ်သက်ဝမ်းမြောက်သောပိတ်ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ဣဒံ၊ ဤအကျိုးသည်၊ ယသာကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ဝဗ္ဗံ၊ အမေးပြုသာနာကို၊ ပုစ္ဆာ၊ မေးအပ်သည်ရှိသော်၊ ဝိယောကာသိ၊ ဖြေကြား၏။ မဟာ နုဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဘိ၊ အကျွန်ုပ်သည်၊ မနုသေသု၊ လူတို့၌၊ မနုသေဘုတေ၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊ စက္ခုမကော၊ ငါးပါးသော ပညာမျက်စိရှိတော်မူသော၊ ဂေါတမဿ၊ ဂေါတမ မြတ်စွာ ဘုရား၏၊ ဥပါသကော၊ ဥပါသကာသည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ ပါတာတိပါတာ၊ သုအသက်ကိုလျှင်စွာချခြင်းမှ၊ ဝိရုတော၊ ကြည်ရှောင်သည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ ထောကောလုဗ္ဗံ၊ အနိန္ဒာအရှင်မပေးအပ်သော သုဥစ္စာကို၊ မရိဝိဇ္ဇယိသံ၊ ခိုးယူခြင်းမှ ကြည်ရှောင်ခဲ့ဘူး၏၊ အမဇ္ဇပေါ၊ သေအရက် စသော ယစ်မျိုးကိုမသောက်စားသည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ ရသယ၊ မဟုတ်မမှန်သောစကားကို၊ နောစဘဏိ၊ မဆိုသည်သာလျှင်တည်း၊ သကောနဓါမေန၊ ကိုယ် မယှားဖြင့်သာလျှင်၊ ဘုဇ္ဇောစ၊ နောင်ရှိသည်လည်း၊ အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ ပသန္နပိတ္တော၊ ကြည်ညိုသောပိတ်ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ အနုပရိယာသိ၊ လည်းကောင်း၊ ပါနဗ္ဗ၊ အပျော်ကိုလည်းကောင်း၊ ဝိဂုလံ၊

ပြန်ပြော ကောင်းမြတ်သော၊ ဒါနဉာဏ်အဝတ်သင်္ကန်း အစရှိသောလှူဘွယ်  
 ဝတ္ထုတို့ကိုလည်းကောင်း၊ သတ္တဝါတို့၏ ချီးမြှင့်မှု၊ အခါထိ ပေးလှူခဲ့ဘူး၏ ။  
 မဟာနုဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ထိက္ခု၊ ရှင်ရဟန်း၊  
 တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊  
 ဤသို့သဘောရှိသော၊ ဝဇ္ဇေဉာဓ၊ အရောင်အဆင်းသည်လည်း၊ ဇာတော၊  
 ဖြစ်၏(ပ)၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇေဉာ  
 ဓ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခေတ်ထိမ်းကုန်သော အရပ်မျက်  
 နှာတို့ကို၊ ဗာသာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏ ။  
 ဧ ကာဒသမံ၊ တဆဲတရမြောက်သော၊ ဒုတိယနာဂဝိမာနဝတ္ထု၊ နှစ်ယောက်  
 တို့၏ဆင်မိမာနလျှင်အကြောင်းရှိသော၊ နတ်သားတို့၏ဝတ္ထုသည်၊ နိဗ္ဗိတံ၊  
 ပြီးခြင်းသို့ရောက်ပြီ။ ။

(၆၅) တောပုဂံသ၊ အိုယောကျ်ား၊ ဒိဗ္ဗေန၊ နတ်၌ဖြစ်သော၊ ယာနေန၊  
 သွားကြောင်းဖြစ်သော၊ သဗ္ဗသေတေန၊ အသုံးစုံဖြူသော အဆင်းရှိသော၊  
 ဟတ္ထိန၊ မင်ဖြင့်၊ ဣတိ၊ ဤအကျွန်ုပ်တို့နေရာအရပ်သို့၊ အာဂမာ၊ ထွက်ရောက်  
 ၏၊ ထဝ၊ သင်အား၊ တုရိယတာဗ္ဗိတနိဗ္ဗေါသော၊ တိ၊ မှတ်အပ်သောတုရိ  
 ယာမျိုးငါးပါးတို့၏အသံကို၊ အန္တလိက္ခေ၊ ကောင်းကင်၌၊ ဋ္ဌတန္တ၊ တည်၍၊  
 တဝ၊ သင်၏၊ ပရိဝါရေန၊ အခြံအရံသည်၊ မဟိယတိ၊ ပူဇော်အပ်၏၊ တံ၊  
 သင်သည်၊ ကော၊ အဘယ်မည်သောယူသည်၊ အသိနု၊ ဖြစ်သနည်း။ ။  
 တောပုဂံသ၊ အိုယောကျ်ား၊ ဒေဝတာ၊ ဝေဿဝဏ်အစရှိသော ထင်ရှား  
 သော စတုမဟာရာဇ်နတ်သည်၊ အသိနု၊ ဖြစ်သထော၊ ဂန္ဓဗ္ဗေ၊ ဂန္ဓဗ္ဗမျိုး  
 ဖြစ်သောနတ်သည်၊ အသိနု၊ ဖြစ်သထော၊ အဒု၊ ထိုသို့မဟုတ်မူ၊ ပုရိန္ဒဒေါ၊  
 ရှေး၌အလှူကိုပေးတတ်သော၊ သက္ကော၊ ထိကြားမင်းသည်၊ အသိနု၊ ဖြစ်သ  
 ထော၊ မယံ အကျွန်ုပ်တို့သည်၊ အဇာနန္တ၊ မထိကုန်သည်ဖြစ်၍ တံ၊ သင့်ကို  
 ပုစ္ဆမ၊ မေးပါကုန်၏၊ ကထံ၊ အဘယ်သို့သောအကြောင်းဖြင့်၊ မယံ၊ အကျွန်ုပ်  
 တို့သည်၊ တံ၊ သင့်ကို၊ ဇာနေဓု၊ သိရကုန်အံ့နည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏ ။  
 ပဏ္ဍိတာ၊ ပညာရှိ၊ အဟံ၊ ငါသည်၊ ဒေဝေါ၊ ဝေဿဝဏ်အစရှိသော ထင်ရှား  
 သောစတုမဟာရာဇ် နတ်သည်လည်း၊ နုအမိ၊ မဖြစ်၊ ဂန္ဓဗ္ဗေ၊ ဂန္ဓဗ္ဗမျိုး  
 ဖြစ်သောနတ်သည်လည်း၊ နုအမိ၊ မဖြစ်၊ ပုရိန္ဒဒေါ၊ ရှေး၌အလှူကိုပေးတတ်  
 သော၊ သက္ကော၊ ထိကြားမင်းသည်လည်း၊ နုအမိ၊ မဖြစ်၊ ပဏ္ဍိတာ၊ ပညာရှိ၊  
 ယေဒေဝါ၊ အကြင် နတ်တို့သည်၊ သုဓမ္မာနာမ၊ သုဓမ္မ အမည်ရှိကုန်၏၊  
 အပုဂံ၊ ငါသည်။ တောသံ၊ ထိုသုဓမ္မ အမည်ရှိကုန်သော တာဝတိံသာနတ်

တို့ထွင်းအညတရော၊ တယောကံသည်။ အမှီးဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟ၊  
 ဆို၏။ မဟာနံဘာဝ၊ ကြီးထောထန်ခိုးအာနုတော်ရှိသော၊ ဒေဝဝတ္ထု၊  
 နတ်သား၊ အဗ္ဗလိ၊ ထက်အုပ်ကို၊ ပုထုံကတွာ၊ ပြည့်စုံစွာပြု၍၊ အဘိ၊ အ  
 ကျွန်ုပ်သည်၊ တံ၊ သင့်ကို၊ ပုစ္ဆာမိ၊ မေးလျှောက်ပါ၏၊ ကိံ၊ ပုစ္ဆာမိ၊ အဘယ်  
 သို့မေးလျှောက်ပါသနည်း၊ တံ၊ သင်နတ်သားသည်၊ မာနုသေ၊ လူ၏အဖြစ်  
 နှိုက်ကမ္မံ၊ အဘယ်သို့ သောကုသိုလ်ကံကို၊ ကတွာ၊ ပြု၍၊ သုဓမ္မံ၊ သုခမ္မာ  
 နတ်မျိုး၌၊ ဥပပဇ္ဇတိ၊ ပဋိသန္ဓေ၏အစွမ်းဖြင့်ဖြစ်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာ  
 မိ၊ မေးလျှောက်ပါ၏၊ ပဏ္ဍိတ၊ ပညာရှိ၊ ထော၊ အကြင်သူသည်၊ ဥစ္ဆာဂါ  
 ရဗ္ဗ၊ ကြံဖြင့်ပြုအပ်သော ကျောင်းကိုလည်းကောင်း၊ တိဏဂါရဗ္ဗ၊ ဗျက်ဖြင့်  
 ပြုအပ်သောကျောင်း ကိုလည်းကောင်း၊ ဝတ္ထာဂါရဗ္ဗ၊ အဝတ်ဖြင့်ရိုးအပ်  
 သောကျောင်း ကိုလည်းကောင်း၊ ဒဒေ၊ ပေးလှူရာ၏၊ သော၊ ထိုသူသည်၊  
 တိဏ္ဏံ၊ သုံးပါးကုန်သော ကျောင်းတို့ထွင်း၊ အညတနံ၊ တပါးတပါးသော  
 ကျောင်းကို၊ ဒတွာ၊ ပေးလှူ၍၊ သုဓမ္မံ၊ သုခမ္မာနတ်မျိုး၌၊ ဥပပဇ္ဇတိ၊ ပဋိသန္ဓေ  
 ၏အစွမ်းဖြင့်ဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ဣဒမံ၊ တဆဲ့နှစ်ခု  
 မြောက်သော၊ တတိယနာဂဝိမာနဝတ္ထု၊ သုံးယောက်တို့၏ဆင်စိမာန်သျှင်  
 အကြောင်းရှိသော နတ်သားတို့၏ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်  
 ပြီ။ ။

(၆၃) ဘောပုရိသ၊ အိုယောကျား၊ တံ၊ သင်သည်၊ ဒဗ္ဗဓမ္မံ၊ မြဲမြံခိုင်ခန့်  
 သောသဘောရှိသော၊ နိသာရဿ၊ အထူးသဖြင့်အနှစ်ရှိသော သစ်ပင်၏၊  
 ဓနံ၊ ထေးကို၊ ဩရုတ္တ၊ ထောက်၍၊ တိဗ္ဗတိ၊ တည်၏၊ တံ၊ သင်သည်၊ ခတ္တိ  
 ယော၊ ရေမြေသခင် ပြည်ရှင်မင်းသည်၊ အထိနု၊ ဖြစ်သထော၊ ရာဇညော၊  
 မင်းသားမူလည်း၊ အထိနု၊ ဖြစ်သထော၊ အဒု၊ ထိုသို့မဟုတ်မူ၊ ဝနာစရော၊  
 တော၌လှည့်ပတ်ကျွက်စားတတ်သော၊ လုဒ္ဓေါ၊ ရဆိုသည်၊ အထိနု၊ ဖြစ်သ  
 ထော၊ ဘန္ဓေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ အဿကာမိပတိဿ၊  
 အဿကတိုင်း၏ အရှင်ဖြစ်သောမင်း၏ ပုဏ္ဏား၊ သားတည်း၊ ဝနေ၊ ထော  
 နှို၊ စရော၊ လှည့်ပတ် ကျွက်စားရသည်၊ အမှီးဖြစ်၏၊ ဘိက္ခု၊ ရှင်ရဟန်း၊  
 မေ၊ အကျွန်ုပ်၏၊ နာမံ၊ အမည်ကို၊ တေ၊ အရှင်ဘုရားအား၊ မြို့မိ၊ ပြောဆို  
 ဆုံးမံ၊ အကျွန်ုပ်ကို၊ သုဇာတောဣတိ၊ သုဇာတဟူ၍၊ မနုဿာ၊ အဿက  
 တိုင်းသူလူတို့သည်၊ ဝိဒု၊ ထိကြကုန်၏။ ဘန္ဓေ၊ အရှင်ဘုရား၊ အဟံ၊  
 အကျွန်ုပ်သည်၊ ဝိဂေ၊ ဝက်ကြက်အစရှိကုန်သော အသားတို့ကို၊ ဂဝေသ  
 မာနော၊ ရှာထွက်၊ မြဲဘာဝနံ၊ ကြီးစွာသောထောသို့၊ ဩဂါဟန္တော၊ သူကံ

ဝင်သည်။ အမှီဖြစ်၏။ ဘန္တေ၊ အရှင်ဘုရား၊ ဝိဂဝဇ္ဇ၊ သမင်ကို မူကား၊  
 နာဒက္ခိ၊ မဝေတ္တမြင်၊ တဉ္ဇ၊ အရှင်ဘုရားကိုသာလျှင်၊ ဗိသ္ဗာ၊ မြင်၍၊ ဌိတော၊  
 ရပ်သည်။ အမှီဖြစ်၏။ ဣတိ၊ ဤသို့၊ အာဟာ၊ လျှောက်၏။ မဟာပုည၊  
 ကြီးသောဘုန်းရှိသော၊ ရာဇပုတ္တ၊ မင်းသား၊ တေ၊ သင်မင်းသား၏။ အာဂ  
 တံ၊ ထာရောက်ခြင်းသည်။ သွာဂတံ၊ ကောင်းသောထာရောက်ခြင်းတည်း။  
 အထော၊ ထိုမှတစ်ပါး၊ အနုရာဂတံ၊ မကောင်းသောထာရောက်ခြင်းမဟုတ်၊  
 ဧက္ကော၊ ဤသုံးဆောင်ရေ ထည့်ရာနေအိုးမှ၊ ဥဒကံ၊ သုံးဆောင် ရေကို၊  
 အာဒါယ၊ ယူ၍၊ တေ၊ သင်မင်းသား၏၊ ပါဒေ၊ ခြေတို့ကို၊ ပက္ခယယ၊ ထု  
 ဆေးကြောပါစေဘု။ မဟာပုည၊ ကြီးသောဘုန်းရှိသော၊ ရာဇပုတ္တ၊  
 အသာကတိုင်ရှင်မင်းသား၊ ဣဒံ၊ ဤသို့၊ ဤသောက်နေသည်။ သီတံ၊ ချင်း  
 အေး၏။ ဝိရိဂဗ္ဗရာ၊ တောင်မြောင်းချောက်ကြားမှ၊ အာဘတံ၊ ဆောင်ယူခဲ့  
 အပ်၏။ တတောဝီ၊ ထိုသောက်နေအိုးမှလည်း၊ ပါဒိယံ၊ သောက်နေကို၊ အာဒါ  
 ယ၊ ယူ၍၊ ပိဝ၊ သောက်လော၊ တံ၊ သင်သည်။ အနန္တ၊ ရဟိတာယ၊ အခင်းမရှိ  
 သော၊ ထုမိယာ၊ မြေ၌၊ အနိသိဒိတ္တာ၊ မထိုင်နေမှု၍၊ သန္တတတ္ထိ၊ မျက်ခင်း  
 ၌၊ ဥပပိသာ၊ ထိုင်လေဘု။ မဟာရနိ၊ ရဟန်းမြတ်၊ တေ၊ အရှင်ဘုရား၏၊ ဝါ  
 စာ၊ စကားသည်။ ကာလျာဏီဝတ၊ ကောင်းပေစွတကား၊ သဝနိယာ၊ နာခြင်း  
 ငှါလျှောက်ပတ်ထွ၏။ နေလော၊ ကြမ်းကြုတ်ခြင်းစသောအဖြစ်မှကင်း၏။ အ  
 ဣဝတိ၊ ပဗ္ဗုပ္ပန်စီးပွားသံသရာစီးပွားရှိထွ၏။ ဝဂ္ဂ၊ ချိုသာ၏။ တံ၊ အရှင်ဘုရား  
 သည်၊ မန္တ၊ သိ၍၊ အတ္ထုပ္ပ၊ အကျိုးစီးပွားကိုရှုက်ဆောင်တတ်သောစကား  
 ကိုသာလျှင်၊ တာသသိ၊ ဆို၏။ ဣသိနိသတာ၊ နိသတာနှင့်တူသောရဟန်း၊  
 ကော၊ အဘယ်အမည်ရှိသော၊ တံ၊ အရှင်ဘုရားသည်၊ ဝနေ၊ တော၌၊ ပိဟာရ  
 တိ၊ နေသနည်း၊ ပုဋ္ဌော၊ အကျွန်ုပ်မေးအပ်သော၊ တံ၊ အရှင်ဘုရားသည်၊ ဝဒေ  
 ဟိ၊ ဖြေတော်မူလေဘု။ အဟံ၊ အကျွန်ုပ်သည်။ တဝ၊ အရှင်ဘုရား၏၊  
 ဝစနပထံ၊ အကျိုးကိုရခြင်း၏ အကြောင်းဖြစ်သောစကားကို။ နိသံသယမိ  
 တ္တာ၊ နာယူ၍၊ အတ္ထံ၊ ပဗ္ဗုပ္ပန်တမလွန်နှစ်ပါးတို့၌ အစီးအပွားကိုရှုက်ဆောင်  
 တတ်သော၊ ဓမ္မပဒံ၊ သီတအစရှိသောပရိပတ်တရားအရကို၊ သမာစနေမ  
 သေ၊ ကောင်းစွာကျင့်ပါကုန်အံ့၊ ဣတိ၊ ဤသို့၊ အာဟာ၊ လျှောက်၏။ ကုမာ  
 ရ၊ မင်းသား၊ သဗ္ဗပါဏိနံ၊ ခပ်သိမ်းကုန်သောဝတ္ထုဝါတို့ကို၊ အဟိံသာ၊  
 မညှဉ်းဆဲခြင်းကို၊ အမှောက်၊ ငါတို့သည်၊ ရုက္ခတိ၊ နှစ်သက်အပ်၏။ ထေယျာစ၊  
 သုဉ္ဇာကိုခိုးယူတတ်သောသူ၏အဖြစ်မှလည်းကောင်း၊ အတိစာရာစ၊ မိမိ  
 မဟုတ်ကိုလွန်ကျူး၍တပါးသော မိန်းမတို့နှင့်မေထုန်အကျင့်ကိုကျင့်ခြင်းမှ

☰

ထည်းကောင်း၊ မဇ္ဇပါနာစ၊ သေအရက်စသောယစ်မျိုးကိုသောက်စားခြင်း၊  
 မှလည်းကောင်း၊ အာရုတိ၊ ဝေးစွာကြည့်ရှောင်ခြင်းကို၊ အမှောက်၊ ငါတို့သည်၊  
 ရုက္ခတိ၊ ရှစ်သက်အပ်၏။ ကုမာရ၊ မင်းသား၊ အာရုတိစ၊ ဆိုအပ်ကုန်ပြီး  
 သောအကုသိုလ်တရားတို့မှ ဝေးစွာကြည့်ခြင်းကိုလည်းကောင်း၊ သမစရိ  
 ယာစ၊ ကိုယ်နှုတ်နှုတ်လုံးသုံးပါးတို့ဖြင့်ညီညွတ်သောကုသိုလ်တရားကိုကျင့်  
 ခြင်းကိုလည်းကောင်း၊ ဗဟုသာဂ္ဂဉ္စ၊ ပရိယတ်တရား၌များသောအကြွေး  
 အမြင်ရှိသောသူ၏ အဖြစ်ကိုလည်းကောင်း၊ ကတညတစ၊ သူတပါးတို့  
 သည်ပြုအပ်သော ကျေးဇူးကိုထိခြင်းကို လည်းကောင်း၊ အမှောက်၊ ငါတို့  
 သည်၊ ရုက္ခတိ၊ ရှစ်သက်အပ်၏။ ကုမာရ၊ မင်းသား၊ တော၊ ထိုဆိုအပ်ခဲ့ပြီးသော  
 ကုသိုလ်တရားကိုကျင့်ကုန်သောသူတို့သည်၊ ဒိဋ္ဌဝဇ္ဇေ၊ မျက်မှောက်သော  
 ကိုယ်၏အဖြစ်၌သာလျှင်၊ ပသံ သာ၊ မြီးမွှမ်းခြင်းငှါထိုက်ကုန်၏။ တေဇ္ဇော၊  
 ထို သတ္တဝါတို့ကိုမညှဉ်းဆဲခြင်းသဘောရှိကုန်သောသဘောတရားတို့ကို  
 လည်း၊ ပသံထိယာ၊ ပညာရှိတို့သည်မြီးမွှမ်းအပ်ကုန်၏။ ရာဇဝုတ္တ၊ မင်း  
 သား၊ မရဏံ၊ သေခြင်းသဘောသည်၊ တုယျံ၊ သင်၏။ သန္တိကေ၊ အနီး၌၊  
 တိဇ္ဇတိ၊ တည်၏။ တံ၊ သင်သည်။ ပဉ္စမာသေဟိ၊ ငါးလတို့မှ၊ ဩရံ၊ ဤမှာ  
 တက်အတွင်း၌၊ ဇိမိဿတိ၊ အသက်ရှင်ထတ္တံ၊ ရာဇဝုတ္တ၊ မင်းသား၊ တံ၊ ထို  
 အကြောင်းတရားကို၊ ဇာနာဟိ၊ ထိထေထေဘု၊ တံ၊ သင်သည်။ အတ္တနံ၊ မိမိ  
 ကိုယ်ကို၊ အပါယနက္ခတော၊ အပါယ်ဆင်းရဲမှ၊ ပရိမောစယ၊ လွတ်စေထေဘု  
 ဣတိ၊ ဤသို့၊ အာဟာ၊ ဆို၏။ ဝာဇ္ဇေ၊ အရှင်တရား၊ သောအဟံ၊ ထိုအကျွန်ုပ်  
 သည်၊ ကတင်ဇနာပင်၊ အဘယ်မည်သောဇနပုဒ်သို့၊ ဂတံ၊ သွား၍၊ ကိံ၊ ကမ္မ  
 ဉ္စ၊ အဘယ်သို့သောအမှုကိုလည်းကောင်း၊ ကိံ ပေါရိသဉ္စ၊ အဘယ်သို့သော  
 ယောကျ်ား၏ကိစ္စကိုလည်းကောင်း၊ ကတွာ၊ ပြု၍၊ ကာယဝါပနဝိဇ္ဇာယ၊ အ  
 ဘယ်မည်သောအတတ်ဖြင့်လည်း၊ အဇရာမရော၊ မအိုမသေရသည်၊ တဝေ  
 ဝျံ၊ ဖြစ်ရပါအံ့နည်း။ ဣတိ၊ ဤသို့၊ ပုန္တိ၊ မေး၏။ ရာဇဝုတ္တ၊ မင်းသား၊ ယတ္ထ၊  
 အကြင်အရပ်သို့၊ ဂတံ၊ ရောက်၍၊ မစ္စော၊ သတ္တဝါသည်၊ အဇရာမရော၊  
 မအိုမသေသည်။ ဘဝေ၊ ဖြစ်ရာ၏။ သောပဗ္ဗေသော၊ ထိုအရပ်သည်၊ နဝိဇ္ဇ  
 ထေ၊ မရှိ။ ကမ္မဉ္စ၊ အမှုသည်လည်းကောင်း၊ ဝိဇ္ဇာစ၊ အတတ်သည်လည်း  
 ကောင်း၊ ပေါရိသဉ္စ၊ ယောကျ်ားတို့၏ကိစ္စသည်လည်းကောင်း၊ နဝိဇ္ဇထေ၊  
 မရှိ။ ရာဇဝုတ္တ၊ မင်းသား၊ မဟာဒ္ဓနာ၊ များသောဥစ္စာရှိကုန်သော၊ မဟာ  
 ဘောဂါ၊ 'နေ့တိုင်းမပြတ်သုံးဆောင်အပ်သောရွှေငွေအသပြာအစရှိသော  
 များသော အသုံးအဆောင် ရှိကုန်သော၊ ရဋ္ဌဝဇ္ဇော၊ တိုင်းနိုင်ငံတည်းဟူ



သောဥစ္စာရှိကုန်သော၊ ပဟာတနေဥညေသော၊ မဂိသတ်နှင့်တကွမိမိအားချနှစ်  
နှစ်ရှစ်နှစ်တို့ပတ်လုံးလောက်အောင် ဆည်းဘူး၍ထားအပ်သောဥစ္စာစပါး  
လည်းရှိကုန်သော၊ ယေဝိစတ္တိယာ၊ အကြင်မင်းတို့သည်လည်း၊ သန္တိ၊ ရှိကုန်  
၏၊ တေဝိ၊ ထိုမင်းတို့သည်လည်း၊ အဇရာမရာ၊ မအိုမသေကုန်သည်၊ နဟော  
န္တိ၊ မဖြစ်ကုန်၊ ၊ ရာဇပုတ္တ၊ မင်းသား၊ အန္ဓကဝေဏှပုတ္တာ၊ အန္ဓကဝေဏှ  
အမည်ရှိသောသူ၏သားဖြစ်ကုန်သောသူတို့သည်၊ သူရာ၊ ဗွမ်းနှိုင်းကုန်၏၊  
မိရာ၊ လုံ့လရှိကုန်၏၊ ဝိကန္တ ဝိဟာရိနော၊ ရန်သူတို့၏အစွမ်းကိုလွန်၍၊  
ပုတ်ခတ်နှိုင်းလေ့ရှိကုန်၏၊ ဣတိ၊ ဤသို့၊ တေ၊ သင်သည်၊ ယဒိသုတာ၊ အကယ်  
၍ကြားအပ်ကုန်၏၊ သဿတိသမာ၊ အမျိုးအဆက်ဖြင့်လနေတို့နှင့်တူကုန်  
သော၊ တေဝိ၊ ထိုသူတို့သည်လည်း၊ အာယုခယံ၊ အသက်ကုန်ခြင်းသို့၊ ပတ္တာ၊  
ရောက်ကုန်သည်ဖြစ်၍၊ ဝိဒ္ဓတသာ၊ ပျက်စီးကုန်၏၊ ၊ ရာဇပုတ္တ၊ မင်းသား  
စတ္တိယာ၊ မင်းမျိုးဖြစ်ကုန်သောသူတို့လည်းကောင်း၊ ဗြာဟ္မဏာ၊ ပုဂ္ဂိုလ်မျိုး  
ဖြစ်ကုန်သောသူတို့လည်းကောင်း၊ ဝေဿာ၊ ကုန်သည်မျိုးဖြစ်ကုန်သောသူ  
တို့လည်းကောင်း၊ သုဒ္ဓါ၊ သူဆင်းရဲမျိုးဖြစ်ကုန်သောသူတို့လည်းကောင်း၊  
စဏ္ဍာလပုတ္တ၊ သာ၊ ခွန်းစဏ္ဍားမျိုး ပန်းခြံကံသွန်မျိုးဖြစ်ကုန်သော သူတို့  
လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧတေစ၊ ထိုခိုအပ်ခဲ့ပြီးသောအမျိုးတော်ရှိ  
ကုန်သောသူတို့သည်လည်းကောင်း၊ ဇာတိယာ၊ အမျိုးအားဖြင့်၊ အညေစ၊  
တပါးကုန်သောသူတို့သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ တေဝိ၊ ထိုသူတို့  
သည်လည်း၊ အဇရာမရာ၊ မအိုမသေကုန်သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ ၊  
ရာဇပုတ္တ၊ မင်းသား၊ ယေ၊ အကြင်သူတို့သည်၊ ဆဇ္ဇင်္ဂံ၊ ကပ္ပကျမ်း၊ ဗျာ  
ကရိတံ၊ ကျမ်း၊ နိရုတ္တိကျမ်း၊ ထိက္ခာကျမ်း၊ ဆဇ္ဇောပိတ္တိကျမ်း၊ ဇောတိသတ္တ  
ကျမ်း၊ ဟုဆိုအပ်ကုန်သော၊ ခြောက်ပါးသောအင်္ဂါတို့နှင့် ပြည့်စုံသော၊  
ဗြဟ္မပိန္နဲတံ၊ အဋ္ဌကဝါမကအစရှိသော ရသေ့ သူမြတ်တို့သည် ကြံအပ်  
သော၊ မန္တ၊ ဗေဒင်ကို၊ ပရိဝတ္တန္တိ၊ သရဏ္ဍာယ်ကုန်၏၊ ဧတေစ၊ ထိုခို  
အပ်ခဲ့ပြီးသော အတတ်ပညာရှိကုန်သော သူတို့သည်လည်းကောင်း၊ ဝိဇ္ဇာ  
ယ၊ အတတ်ဖြင့်၊ အညေစ၊ တပါးကုန်သော သူတို့သည်လည်းကောင်း၊  
သန္တိ၊ ရှိကုန်၏၊ တေဝိ၊ ထိုသူတို့သည်လည်း၊ အဇရာမရာ၊ မအိုမသေကုန်  
သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ ၊ ရာဇပုတ္တ၊ မင်းသား၊ သန္တာ၊ ငြိမ်းခြင်းသို့  
ရောက်သောကာယကံအစရှိကုန်သော၊ သညတတ္တာ၊ စောင့်စည်းအပ်သော  
ပိတ်ရှိကုန်သော၊ တပဿိနော၊ ကိလေသာတို့ကိုပူပန်စေတတ်သော အ  
ကျင့် ရှိကုန်သော၊ ယေဣသယောစာဝိ၊ အကြင်ပုထုဇဉ် သေက္ခဖြစ်ကုန်

သောရသေ့မြတ်တို့သည်လည်း၊ သန္တိ၊ ရှိကုန်၏။ တေပိတပသဒိနော၊ ထိုဆို  
 အပ်ခဲ့ပြီးသောရသေ့မြတ်တို့သည်လည်း၊ ကာထေန၊ သေပျောက်ချိန်ရောက်  
 သည်ကာလ၌၊ သဒိရုံ၊ ကိုယ်ခန္ဓာကို၊ ပိဗဟန္တိ၊ စွန့်ပစ်ရကုန်၏။ ၊ ရာဇ  
 ပုတ္တ၊ မင်းသား၊ ဘာမိတတ္တာ၊ ပွားစေအပ်ပြီးသောမိတ်ရှိကုန်သော၊ ကဟ  
 ကိစ္စာ၊ လေးပါးကုန်သောမင်္ဂလိတို့ဖြင့်ပြုအပ်ပြီးသော ဒုက္ခသန္တာကိုပိုင်ခ  
 ခြား၍သိခြင်း သမုဒယသန္တာကိုပယ်ခြင်း နိရောဓသန္တာကို မျက်မှောက်ပြု  
 ခြင်းမဂ္ဂသန္တာကိုပွားစေနိုင်ခြင်းကိစ္စရှိကုန်သော၊ အနာသဝါ၊ ကာမာသဝ  
 အစရှိကုန်သော လေးပါးကုန်သောအာသဝေါတို့မှ လွတ်ကုန်ပြီးသော၊ အရ  
 ဟန္တေပိ၊ ရဟန္တာတို့သည်လည်း၊ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုရဟန္တာတို့  
 သည်လည်း၊ ပုညပါပပရိက္ခယာ၊ ကုသိုလ်အကုသိုလ်ကံနှစ်ပါးတို့၏ ကုန်  
 ခြင်းကြောင့်၊ ဣမံဒေဟံ၊ ဤပစ္စုပ္ပန်ဘဝ၌ဖြစ်သောကိုယ်ခန္ဓာကို၊ နိက္ခိန္တိ၊ ချ  
 ရကုန်၏။ ၊ မဟာရနိ၊ ရဟန်းမြတ်၊ တေ၊ အရှင်ဘုရားသည်၊ အတ္ထဝတိ၊  
 ပစ္စုပ္ပန်သံသရာစီးပွားနှစ်ပါးရှိကုန်သော၊ ဝါထာယော၊ ဝါထာတို့ကို၊ သုဘာ  
 သိတာ၊ ကောင်းစွာ ဟောအပ်ကုန်ပြီး အဟံ၊ အကျွန်ုပ်ကို၊ သုဘဠေန၊  
 ကောင်းစွာဟောခြင်းဖြင့်၊ နိဇ္ဈတ္ထော၊ ကြံစေအပ်သည်၊ အဓိ၊ ဖြစ်၏။ ဘန္တေ၊  
 အရှင်ဘုရား၊ တံတံဝေ၊ အရှင်ဘုရားသည်သာလျှင်၊ မေ၊ အကျွန်ုပ်၏၊ သရ  
 ဏံ၊ မြို့ကိုးကွယ်ရာသည်၊ ဘဝ၊ ဖြစ်သော၊ ဣတိ၊ ဤသို့၊ အာဟ၊ ဝျှောက်  
 ၏။ ၊ ကုမာရ၊ မင်းသား၊ တံသင်သည်၊ ဝံ၊ ငါ့ကို၊ သရဏံ၊ ကိုးကွယ်ရာဟူ  
 ၍၊ မဂစ္ဆမသည်းကပ်လင့်၊ အဟံ၊ ငါ့သည်၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာဘုရား  
 ကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဝတော၊ ဆည်းကပ်၏။ သဏ္ဍပုတ္တံ၊ သာဏီ  
 ဝင်မင်းသားဖြစ်တော်မူသော၊ မဟာပီရံ၊ ကြီးမြတ်သောလုံ့လလည်းရှိတော်  
 မူသော၊ တမေဝဗုဒ္ဓံ၊ ထိုငါ၏ဆရာမြတ်စွာဘုရားကိုသာလျှင်၊ သရဏံ၊ ကိုး  
 ကွယ်ရာဟူ၍၊ ဘဇ၊ ဆည်းကပ်လေသော၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ၊  
 မာရိသု၊ အရှင်ဘုရား၊ တုမှာဏံ၊ အရှင်ဘုရားတို့၏၊ သတ္တာ၊ ဆရာဖြစ်တော်  
 မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ကတရသ္မိံ ဇနပဒေ၊ အဘယ်အမည်ရှိ  
 သောဇနပုဒ်၌၊ ဝသိ၊ နေတော်မူသနည်း၊ အဟန္တိ၊ အကျွန်ုပ်သည်လည်း၊ အပ္ပဗ္ဗိ  
 ပုဂ္ဂလံ၊ လောကသုံးပါး၌ တုဘက်မရှိသောပုဂ္ဂိုလ်ဖြစ်တော်မူသော၊ ဇိနံ၊  
 မြတ်စွာဘုရားကို၊ ဓဋ္ဌံ၊ များမြင်ခြင်းငှါ၊ ဝန္တိ၊ သားသွားရပါအံ့၊ ဣတိ၊ ဤသို့၊ အာ  
 ဟ၊ ဝျှောက်၏။ ၊ ကုမာရ၊ မင်းသား၊ ဩက္ကာကကုထသန္တဝေ၊ ဩက္ကာက  
 ရာဇမင်းမျိုးမှဖြစ်သော၊ ပုရိသာဇညော၊ လောက၌အာဇာနည်ဖြစ်တော်  
 မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ပုရတ္ထိမသ္မိံ ဇနပဒေ၊ အရှေ့ဇနပုဒ်၌၊



အထိ၊ ဖြစ်တော်မူ၏။ သောစခေါ၊ ထိုမြတ်စွာဘုရားသည်လည်း၊ ပရိနိဗ္ဗာ  
 တော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ မာရိသ၊ အရှင်  
 ဘုရား၊ တုမှာကံ၊ အရှင်ဘုရားတို့၏၊ သတ္တာ၊ ဆရာဖြစ်တော်မူသော၊ ဗုဒ္ဓေါ၊  
 မြတ်စွာဘုရားသည်၊ သစေဟိသစေဝတိဋ္ဌေယျ၊ အကယ်၍ တည်ရှိတော်  
 မူသည်သာလျှင်ဖြစ်အံ့၊ ဧဝံသတိ၊ ဤသို့တည်ရှိတော်မူသည်ရှိသော်၊ ပပင်ရ  
 ပါသိတုံ၊ ဆည်းကပ်ခြင်းငှါ၊ အဟံ၊ အကျွန်ုပ်သည်၊ ယောဇနာနံ၊ ယူဇနာတို့  
 ၏၊ သဟဿာနိ၊ တထောင်တို့တိုင်တိုင်လည်း၊ ဂစ္ဆေယျ၊ သွားရပါအံ့၊  
 မာရိသ၊ အရှင်ဘုရား၊ တုမှာကံ၊ အရှင်ဘုရားတို့၏၊ သတ္တာ၊ ဆရာဖြစ်တော်  
 မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ယထောစခေါ ယသ္မာကာရဏာ၊ အ  
 ကြင်အကြောင်းကြောင့်၊ ပရိနိဗ္ဗာတော၊ ပရိနိဗ္ဗာန်စံတော်မူပြီ၊ ထထောတ  
 သ္မာကာရဏာ၊ ထိုသို့ပရိနိဗ္ဗာန် စံတော်မူခြင်းကြောင့်၊ ပရိနိဗ္ဗာတံဝိ၊ ပရိ  
 နိဗ္ဗာန်စံတော်မူသည်လည်းဖြစ်သော၊ မဟာဝီရံ၊ ကြီးသောလုံ့လရှိတော်မူ  
 သော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ သရဏံ၊ ကိုးကွယ်ရာ  
 ဟူ၍၊ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။ အဟံ၊ အကျွန်ုပ်သည်၊ ဗုဒ္ဓံ၊ မြတ်စွာဘု  
 ရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေမိ၊ ဆည်းကပ်ပါ၏။ အနုတ္တရံ၊ အ  
 ထမရှိသော၊ ဓမ္မဗ္ဗာမိ၊ တရားထောင်ကိုလည်း၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥ  
 ပေမိ၊ ဆည်းကပ်ပါ၏။ နရဒေဝဿ၊ လူသုံးပါးတို့၏ နတ်ဖြစ်တော်မူသော  
 မြတ်စွာဘုရား၏၊ သံစာဉ္စ၊ တပည့်သံစာ တော်ကိုလည်း၊ သရဏံ၊ ကိုး  
 ကွယ်ရာဟူ၍၊ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။ အဟံ၊ အကျွန်ုပ်သည်၊ ဟိတာ  
 တံပါတာ၊ သူ၏အသက်ကိုလျှင်စွာချခြင်းမှ၊ ဝိပ္ပံ၊ လျှင်စွာ၊ ဝိရမာမိ၊ ကြည်  
 ရှောင်ပါ၏။ ဣတေ၊ လူနွံ၊ အနိန္နံ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့်မပေးအပ်  
 သောသူဘဝါး၏ဥက္ကာကိုနိုးယူခြင်းမှ၊ ပရိဝုဇ္ဈဟာမိ၊ ကြည်ရှောင်ပါ၏။ အမဇ္ဇ  
 ပေါ၊ သေအရက်စသောယစ်မျိုးကို မသောက်စားသည်၊ ဟောမိ၊ ဖြစ်ပါ၏။  
 ရဿာစ၊ မဟုတ်မမှန်သောစကားကိုလည်း၊ နောဘာသာမိ၊ မဆိုပါ၊ သံကေ  
 နဒါဇေနစ၊ ကိုယ့်မယားဖြင့်လည်း၊ တုဒဋ္ဌာ၊ ရောင့်ရဲသည်၊ ဟောမိ၊ ဖြစ်ပါ၏။  
 ဣတိ၊ ဤသို့၊ အာဟ၊ ဈောကံ၏။ ယသဝန္တ၊ များမြတ်သောအခြံအရံရှိ  
 သော၊ ဒေဝဂုတ္တ၊ နတ်သား၊ ယထာမဟာဗုဒ္ဓော၊ မိမိ၏ကြီးကျယ်လျော်ပတ်  
 သောအရောင်ရှိသော၊ သဟဿာရံသိ၊ ရောင်ခြည် ထထောင်ဆောင်သော  
 နေမိမာန်သည်၊ နတော၊ ကောင်းကင်ခရီး၌၊ အနုတ္တမံအနုတ္တမဇ္ဇော၊ ထို  
 လည်သွားလာလျက်၊ ဒိသံ၊ အရပ်ဆယ်မျက်နှာကို၊ ယထာယေနပကာရေန  
 အကြင်သို့သောအပြားအားဖြင့်၊ ဘာဘိ၊ ထွန်းပ၏။ သမန္တထော၊ ထက်စံနိုး

ကျင်မှ၊ အာယတော၊ အချင်း၊ အားဖြင့်၊ ယေဒနာနံ ယုဒနာတို့၏၊ သတ္တ၊ ခုနစ်  
 ခုအတိုင်း၊ အရှင်ရှိသော၊ တဝ၊ သင်၏၊ အယံမဟာရထော၊ ဤကြီးကျယ်စွာ  
 သောရုထာ၊ သည်၊ တထာပကာရော၊ ထိုမိမာန်နှင့်တူသောအပြားရှိ၏၊ တဝ  
 သင်၏၊ သောရုထော၊ ထိုရုထာကို၊ သုဝဏ္ဏဇ္ဇေဟိ၊ ရွှေပြားတို့ဖြင့်၊ သမန္တမော  
 ဣဿာ၊ ထက်ဝန်းကျင်မှဖုံးလွှမ်းအပ်၏၊ အဿ၊ ထိုရုထာ၏၊ ဥရဿ၊  
 တွင်းသန်ရင်းကို၊ ခုတ္တာဟိ၊ ဝုလဲတို့ဖြင့်လည်းကောင်း၊ မဏိဟိ၊ ပတ္တမြား  
 တို့ဖြင့်လည်းကောင်း၊ ဗိတ္တိတော၊ ဆန်းကြယ်အပ်၏၊ သုနိဗ္ဗိတာ၊ ကောင်းစွာ  
 ဖန်ဆင်းအပ်ကုန်သော၊ ဝေဠုရိယမယာ၊ ကျောက်မျက်ခွဲဖြင့်ပြီးကုန်သော၊  
 သုဝဏ္ဏဿစ၊ ရွှေစင်၏လည်းကောင်း၊ ဣပိယဿ စ၊ ငွေ၏လည်းကောင်း၊  
 ယေခါ၊ ချူးပန်းချူးနွယ်အစရှိကုန်သော အရေးတို့သည်၊ ရထံ၊ ရုထာကို၊  
 သောဘန္တိ၊ တင့်တယ်စေကုန်၏၊ တထာ၊ ထိုရုထာ၏၊ ဣဒံသိသဉ္စ၊ ☸  
 ဤဝက်စွယ်ရင်းကိုလည်း၊ ဝေဠုရိယဿ၊ ကျောက်မျက်ခွဲဖြင့်၊ နိဗ္ဗိတံ၊ ဖန်  
 ဆင်းအပ်၏၊ ဣဒံယုဂဉ္စ၊ ဤထမ်းပိုးကိုလည်း၊ ယေဟိတင်္ဂါယ၊ ပတ္တမြားနဲ့  
 ဖြင့်၊ ဗိတ္တိတံ၊ ဆန်းကြယ်အပ်၏၊ သုဝဏ္ဏဿစ၊ ရွှေဘန်ဆာဖြင့်လည်းကောင်း၊  
 ဣပိယဿစ၊ ငွေဘန်ဆာဖြင့် လည်းကောင်း၊ ယုတ္တာ၊ ယှဉ်အပ်ကုန်သော၊  
 မနောဇဝါ၊ စိတ်၏လျှင်ခြင်းကဲ့သို့လျှင်မြန်ခြင်းရှိကုန်သော၊ ဣမေအဿတ  
 ရိရထံ၊ ဤအဿထိုရ်ခြင်းကိုလည်း၊ ရထံ၊ ရုထာကို သောဘန္တိ၊ တင့်တယ်  
 စေကုန်၏၊ ယ သဝန္တ၊ များမြတ်သော အခြံအရံရှိသော၊ ဒေဝပုတ္တ၊ နတ်  
 သား၊ သဟဿဝါဟနော၊ အာဇာနည်ခြင်း တထောင်နှင့် စပ်ယှဉ်သော  
 ဒေဝါနမိန္ဒော၊ နတ်တို့၏အရှင်ဖြစ်သော၊ သက္ကော၊ ထိကြားမင်းသည်၊ တိဋ္ဌတိ  
 ဣဝ၊ တည်သကဲ့သို့၊ တထာ၊ ထိုအတူ၊ အဓိဋ္ဌိတော၊ မိမိ၏တန်ခိုးဖြင့်အလုံး  
 စုံသောဤအရပ်ကိုလွှမ်းမိုး၍တည်သော၊ သောတွံ၊ ထိုသင်သည်၊ ဟေမရ  
 ထေ၊ ရွှေဖြင့်ပြီးသောရုထာနှင့်၊ တိဋ္ဌထိ၊ တည်၏၊ ကောဝိဒံ၊ ဉာဏ်ပညာရှိ  
 သော၊ တံ၊ သင့်ကို၊ ဝုန္တာမိ၊ မေးပါ၏၊ ကထံ၊ အဘယ်သို့သော အကြောင်း  
 ဖြင့်၊ ဥဇ္ဇာရော၊ များမြတ်သော၊ အယံယသော၊ ဤသို့သောစည်းစိမ်ချင်းသာ  
 မြွေရံပရိသတ်ကို၊ တယာ၊ သင်သည်၊ ထဒ္ဓေါ၊ မအပ်သနည်း၊ ဣတိ၊ ဤသို့၊  
 အာဟာ၊ ဆို၏၊ ဟန္တေ၊ အရှင်ထုရား၊ အယံ၊ အကျွန်ုပ်သည်၊ သုဇာတော  
 နာမ၊ သုဇာတအမည်ရှိသော၊ ရာဇဝုတ္တော၊ မင်းသားသည်၊ ဝုရေ၊ ရှေးတဝနှင့်၊  
 အဟံ၊ ဖြစ်ခဲ့ဘူး၏၊ တဒါ၊ ထိုအခါနှင့်၊ တုဉ္စ၊ အရှင်ထုရားသည်လည်း၊ ဝံ၊ အ  
 ကျွန်ုပ်ကို၊ အနုကမ္ဘာယ၊ ငြီးမြောက်ခြင်း၌၊ သညမတ္ထိံ၊ စောင့်စည်းခြင်းထိ  
 လွှဲနဲ့ဝေသယံ၊ ကြားခဲ့ဘူး၏၊ ဝံ၊ အကျွန်ုပ်ကို၊ ခိဏးယုဂဉ္စ၊ ကုန်သော

အသက်အပိုင်းအခြားရှိသည်၏အဖြစ်ကိုလည်း၊ ဥက္ကဋ္ဌ၊ အနာဂတံသဉ္ဇာတိ  
 ဖြင့်သိ၍ သုဇာတာ၊ သုဇာတာမင်းသား၊ ဣဝံ၊ ဤသင်္ချာရတနာတော်တော်ကို၊ ပူဇော်  
 ပူဇော်လေရာ၊ တံ၊ ထိုသို့ပူဇော်ခြင်းသည်၊ တေးသင်၏၊ အတ္ထာယ၊ အကျိုး  
 ဌ၊ ဟေဟိတိ၊ ဖြစ်ထွက်၊ ဣတိ၊ ဤသို့၊ ဝတ္ထု၊ သိ၍၊ သတ္ထု၊ နေ၊ မြတ်စွာဘု  
 ရား၏၊ သင်္ချာ၊ သင်္ချာရတနာတော်တော်ကို၊ ပါဒါယိ၊ ပေးခဲ့ဘူး၏၊ ၊ တန္တေ၊ အ  
 ရှင်ဘုရား၊ သွာဟံ၊ သောအဟံ၊ ထိုအကျွန်ုပ်သည်၊ သမ္ပယုတ္တော၊ ကောင်းစွာ  
 လုံ့လအားထုတ်လျက်၊ ဝန္တေဟိ၊ နံ့သာတို့ဖြင့်လည်းကောင်း၊ မာလေဟိ၊  
 မန်းတို့ဖြင့်လည်းကောင်း၊ ပူဇော်ပူဇော်၍၊ မာနုသံ၊ လှူ၍ဖြစ်သော၊ ဒေ  
 ဟံ၊ ကိုယ်ကို၊ ပဟာယ၊ စွန့်ပစ်ရသည်ရှိသော်၊ နန္ဒနော၊ နှစ်သက်ဘွယ်ရှိသော  
 ဘဝနေ၊ တာဝတိံ၊ သာနတ်ပြည်၌၊ ဥပပန္နော၊ ပဋိသန္ဓေ၏အစွမ်းအားဖြင့်ဖြစ်  
 သည်၊ အမ္ဘိ၊ ဖြစ်၏၊ ၊ အဟံ၊ အကျွန်ုပ်သည်၊ ခန္ဓေ၊ နှလုံး၊ ဓမ္မဇေယျာန်၊ ဘွယ်  
 ရှိသော၊ နာနာဗိဇ္ဇာ၊ ဝိညာဏ်ယူတော၊ အထူးထူးသောဌာန်မျိုးတို့ဖြင့် ပြည့်စုံ  
 သော၊ နန္ဒနော၊ နန္ဒနအမည်ရှိသော၊ ဝနေစ၊ ဥယျာဉ်တော၌ လည်းကောင်း၊  
 နန္ဒဂိတေဟိ၊ ကခြင်းသိခြင်းတို့၌ လိမ္မာကုန်သော၊ အတ္ထရာဟိ၊ နတ်သမီး  
 တို့သည်၊ ပုရက္ခိတော၊ ခြံရံအပ်သည်၊ ဟုတ္တာ၊ ဖြစ်၍၊ ခမာမိ၊ ဓမ္မဇေယျာန်  
 ပျော်ရွှေရ၏၊ ၊ ဝေရသမံ၊ တဆဲ့သုံးခုမြောက်သော၊ ဝုဇ္ဇေရထဝိမာနံ၊ ဝတ္ထု၊  
 သုဇာတာနတ်သား၏ ရထားငယ်လျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိ  
 တံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ၊

(၆၄) ဒေဝပုတ္တ၊ နတ်သား၊ တံ၊ သင်သည်၊ သဟာယ၊ ယုတ္တံ၊ တထေဟင်  
 သော၊ မြင်းကခြင်းရှိသည်ဖြစ်၍၊ ဟယဝါဟနံ၊ မြင်းတည်းဟူသောပစ္စည်းရှိ  
 သော၊ သုထံ၊ တင့်တယ်ကောင်းမြတ်သည်လည်းဖြစ်သော၊ အနေကပိတ္တံ၊  
 အထူးထူးအပြားပြားများသောဆန်းကြယ်ဘွယ်ဝတ္ထုတို့ဖြင့် ဆန်းကြယ်  
 ခြင်းလည်းရှိထသော၊ ဣဝံ၊ သန္ဓနံ၊ ဤရထားသို့၊ အာရုပ္ပ၊ တက်စီး၍၊ ဥယျာ  
 နဘူမိံ၊ ဥယျာဉ်ရောက်ရာမြေ၏၊ သပိပေ၊ အနီး၌၊ အဘိတော၊ မကြောက်  
 နေ၍ သည်ဖြစ်၍၊ အနုကမ္မံ၊ အနုကမ္မန္တော၊ သွားလျက်၊ ပုဂ္ဂိန္ဒဒေါ၊ ရှေး၌အရွှေကို  
 ပေးတတ်သော၊ ဘုတပတိ၊ စတုမဟာရာဇိ၊ ဘာဝတိံ၊ သာ နတ်ရွာသုဂတိ  
 ဘုံတို့၌ ဖြစ်ကုန်သောနတ်တို့၏ အရှင်လည်းဖြစ်သော၊ ဝါသဝေါ၊ ဣဝ၊  
 ထိကြားမင်းကဲ့သို့၊ ဝိရောဓတိ၊ တင့်တယ်၏၊ ၊ သောဝတ္ထုမယာ၊ ရွှေ  
 ဖြင့်ပြီးကုန်သော၊ ဥဘော၊ နှစ်ဘက်ကုန်သော၊ တေးသင်၏၊ ရထကုဗ္ဗရာ၊  
 ရထားထက်တင်တို့၌ ပွတ်တိုင်တို့သည်၊ ဖလေဟိ၊ အဆုံးတို့ဖြင့်လည်း  
 ကောင်း၊ အံသဟိ၊ ပွတ်တိုင်အဆုံးနှစ်ပါးလုံးတို့၌ တည်ကုန်သောအောက်

နှိပ်နှိပ်ကုန်သောအရောင်တို့ဖြင့်ထည့်ကောင်း၊ အပတ်ဝသင်္ဂတာ၊ အလွန်လျှင်  
 စေစပ်လျောက်ပတ်ကုန်၏။ သုဇာတကုမ္ဘာ၊ ကောင်းစွာထည့်ကုန်သောပွတ်  
 တိုင်၏အပေါင်းအရရာဖြစ်ကုန်သော လက်တင်တို့သည်။ နုရီရီနိဗ္ဗိတာ၊  
 ထည်းရထားအတတ်၌ လိမ္မာကုန်သော ဆရာတို့သည် ပြီးစေအပ်ကုန်  
 သောအဆောက်အဦးတို့နှင့် တူကုန်၏။ ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသောနည်း  
 ဖြင့်၊ ဝိဝိဓကုဗ္ဗရတာယ၊ အထူးထူးအပြားပြားကုန်သော ပွတ်တိုင်အစရှိ  
 သည်တို့၏ ရှိရာဖြစ်သည်၏ အဖြစ်ကြောင့်၊ တဝ၊ သင်၏၊ အယံရထော၊  
 ဤရထားသည်၊ ပန္နရသေ၊ တဆဲ့ငါးရက်တို့၏ ပြည့်ကြောင်း ဖြစ်သော  
 လဆန်းပကွဉ်၊ စန္ဒောဇ္ဈဝ၊ ကပြည့်ဝန်းကဲ့သို့၊ ဝိရောစတိ၊ တင့်တယ်၏။ ။  
 သုဝဏ္ဏဇာတာ ဝတထော၊ ရွှေကွန်ယက်ငယ်တို့ဖြင့် ဖုံးထွင်းအပ်သော၊  
 ဗဟူတိ၊ များစွာကုန်သော၊ နာနာရတာနေဟိ၊ ပဒုမရာဂ ဗုဿရာဂအစရှိ  
 ကုန်သော အထူးထူး အပြားပြားရှိကုန်သော ရတနာတို့ဖြင့်၊ ဝိတ္တိတော၊  
 ဆန်းကြယ်အပ်သည်လည်းဖြစ်ထသော၊ သုနန္ဒနိဗောသောစ၊ အလွန်နှစ်  
 သက်ကုန်သော ချိုသာနားပျော်ဘွယ်သော အသံလည်းရှိထသော၊ သုဘ  
 သာရောစ၊ အလွန်ထွန်းပခြင်းသဘောလည်းရှိထသော၊ တဝ၊ သင်၏၊ အယံ  
 ရထော၊ ဤရထားသည်၊ စာမရဟတ္ထဗဟူတိ၊ ဇာမရိသာ၊ မြီးယင်လက်စွဲ  
 ကုန်သောများစွာကုန်သောနတ်တို့ဖြင့်၊ ဝိရောစတိ၊ တင့်တယ်၏၊ ရထသပ၊  
 ရထား၏၊ ပါဒန္တရမဇ္ဈဘူထိတာ၊ အခြေဖြစ်ကုန်သောထည်းဘီးစက်တို့၏  
 အဆုံးဖြစ်သောအထွဋ်အကန့်တို့၏အထယ်တို့ဖြင့်တန်ဆာဆင်အပ်သော၊  
 ဇူမာစနောဗျာ၊ ဤပုန်းဘောင်းတို့ကိုလည်း၊ မနသာ၊ စိတ်ဖြင့်၊ နိဗ္ဗိတာ၊ ဖန်  
 ဆင်းအပ်သည်နှင့်တူကုန်၏၊ သဘရာဇိဝိတ္တိဘာ၊ တပါးမကများကုန်သော  
 အဆင်းအရေအတွက်ရှိကုန်သောအရေတို့ဖြင့်ဆန်းကြယ်အပ်ကုန်သော  
 ဇူမာစနောဗျာ၊ ဤပုန်းဘောင်းတို့သည်လည်း၊ သထေရိတာ၊ တပါးမကများ  
 သောအားဖြင့်ဖြစ်ကုန်သော၊ ဝိဇ္ဇုရိဝ၊ လျှင်စစ်နွယ်ကဲ့သို့၊ ပတာသရေ၊ ပြီးပြီး  
 ပြက်ထွန်းပကုန်၏။ တဝ၊ သင်၏၊ အယံရထော၊ ဤရထားသည်၊ အနေ  
 ကဗိတ္တရဝတထော၊ တပါးမကများကုန်သော ချူးပန်း ချူးနွယ်အစရှိကုန်  
 သော ဆန်းကြယ်ဘွယ်တို့ဖြင့်ပြွဲသည့်၊ ဟောတိ၊ ဖြစ်၏၊ ဝုထုစနေဝိစ၊  
 ကြီးကျယ်သောအကွပ်သည်လည်း၊ သဟသရီသိကော၊ တပါးမကများ  
 သောအရောင်ရှိ၏၊ တေသံ၊ ထိုတွဲရဲ့ဆွဲအပ်သော၊ ဧန္တုချူးကွန်ယက်ရှိ  
 ကုန်သောအကွက်အရပ်တို့၏၊ ဝဂ္ဂုဇ္ဇ၊ တပါးချိုသာသောသဘောရှိသော၊ သ  
 ရော၊ အသံကို၊ သုပ္ပဝါဒိတံ၊ ကောင်းစွာတီးမှုတ်အပ်ထသော၊ ပဗ္ဗဂီတံ၊ ငါး

၂

ပါးသောအင်္ဂါရှိထသော၊ တုရိယဒိဝ၊ စည်မျိုး၌အသံကဲ့သို့၊ သုယုတိ၊ ကြား  
 အပ်၏။ ၊ ရထသ၊ ရထား၏၊ သိရထိ၊ ဥက္ခောင်းဦး၌၊ ဝိတ္တ၊ ဆန်းကြယ်  
 သော၊ မဏိသန္ဓကပ္ပိတံ၊ ပတ္တမြားဖြင့်ပြီးသောလဝန်းနှင့်တူသောအခြင်းအ  
 ရာဖြင့်ထွင်းအပ်သောအကွင်းသည်၊ သဒါ၊ အခါခပ်သိမ်း၊ ဝိသုဒ္ဓါ၊ အထူးသ  
 ဖြင့်စင်ကြယ်၏၊ ရုစိရံ၊ နှစ်သက်ဘွယ်လည်းရှိ၏၊ ပဘာသရံ၊ ပြီးပြီးပြတ်  
 ထွက်သောအရောင်လည်းရှိ၏၊ သုဝဏ္ဏရာဇိတိ၊ အကြားအကြား၌လုံးသော  
 သဏ္ဍာန်ရှိကုန်သော ရွှေဖြင့်ပြီးကုန်သော အရေးတို့ဖြင့်၊ အတိဝသင်္ဂဟံ၊ အ  
 လွန်လျှင်ကောင်းမွန်ပြေပြစ်ချောမော၏၊ ဝေဠုရိယရာဇိ၊ ကျောက်မျက်ရွှေ  
 ဖြင့်ပြီးကုန်သောအရေးသည်၊ အနိသောဘာတိဇ္ဇာ၊ အလွန်တင့်တယ်သကဲ့  
 သို့၊ ထံ၊ ထိုပတ္တမြားဖြင့်ပြီးသောလဝန်းနှင့်တူသဖြင့်ထွင်းအပ်သောအကွင်း  
 သည်၊ အတိသောဘာတိ၊ အလွန်တင့်တယ်၏။ ၊ ဒေဝပုတ္တ၊ နတ်သား၊ မဏိ  
 သန္ဓကပ္ပိတာ၊ မြီးခပ်တွဲရရွဲကျရာ အရပ်တို့၌ပတ္တမြားဖြင့်ပြီးသော လဝန်းသော  
 သဏ္ဍာန်ထွင်းအပ်သော အကွင်းရှိကုန်ထသော၊ အရောဟကမ္မူ၊ အရပ်အ  
 လုံးနှင့်ပြည့်စုံကုန်ထသော၊ သုဇဝါ၊ လျောက်ပတ်တင့်တယ်သောသွားခြင်း  
 ရှိကုန်ထသော၊ ဗြဟ္မပမာ၊ ဗြဟ္မာမင်းကဲ့သို့ နှိုင်းယှဉ်အပ်ကုန်ထသော၊  
 ဗြဟာ၊ ကြီးပွားသောအင်္ဂါကြီးငယ်ရှိကုန်ထသော၊ မဟန္တာ၊ ကြီးသောထန်  
 ခိုးအာနုဘောသိရှိကုန်ထသော၊ ဗလိနော၊ နို့ကိုယ်၏စွမ်းအားငါ့ရိယ၏အစွမ်း  
 ရှိကုန်ထသော၊ မဟာဇဝါ၊ ကြီးသောလျှင် မြန်ခြင်းအဟုန်ရှိကုန်ထသော၊  
 ဣမေစဝါလီ၊ ဤမြင်းတို့သည်လည်း၊ တဝ၊ သင်၏၊ မနော၊ စိတ်ကို၊ အညာယ  
 သိကုန်၍၊ တထေဝ၊ ထိုသင်၏စိတ်အားလျော်စွာသာလျှင်၊ သတ္တရေ၊ ကောင်း  
 စွာဖြစ်ကုန်၏။ စတုတ္ထမာ၊ အခြေထေးချောင်းတို့ဖြင့်သွားတတ်ကုန်ထသော  
 သဟိတာ၊ အချင်းချင်းညီမျှသော သွားခြင်းလည်းရှိကုန်ထသော၊ သဗ္ဗေ၊  
 ခပ်သိမ်းကုန်သော၊ ဣမေစအသား၊ ဤမြင်းတို့သည်လည်း၊ တဝ၊ သင်နတ်  
 သား၏၊ မနော၊ စိတ်ကို၊ အညာယ၊ သိကုန်၍၊ တထေဝ၊ ထိုသင်၏စိတ်အား  
 လျော်စွာသာလျှင်၊ သတ္တရေ၊ ကောင်းစွာဖြစ်ကုန်၏၊ ဗုဒ္ဓကာ၊ နူးညံ့သောသ  
 ဘောရှိကုန်ထသော၊ အနုဒ္ဓတာ၊ စီးသူအားချောက်ချားခြင်းကိုမပြုတတ်  
 ကုန်ထသော၊ တုရဂါနံ၊ မြင်းတကာတို့ထက်၊ ဥတ္တမာ၊ မြတ်ကုန်ထသော၊ ဣ  
 မေစအသား၊ ဤမြင်းတို့သည်လည်း၊ အာမောဒနာ၊ အလွန်ဝမ်းမြောက်ကုန်  
 ထွက်၊ သမံ၊ အညီအညွတ်၊ ရထံ၊ ရထားကို၊ ဝဟန္တိ၊ ရွက်ဆောင်ကုန်၏။ ၊  
 တဝ၊ သင်နတ်သား၏၊ ဣမေ၊ ဤမြင်းတို့သည်၊ ကပ္ပသိပ္ပိနာ၊ ထုသိုတ်ကံ  
 တည်းဟူသော အတတ်သည်ဖြစ်သောသူသည်၊ သုကထေ၊ ကောင်းစွာပြု

လုပ်အပ်ကုန်သော၊ ဝိဇ္ဇန္တနော၊ ဆည်းထည်းထပ်အစရှိကုန်သော မြင်းတန်  
ဆာတို့ကို၊ အတ္တန္တုန္တုန္တုန္တုန္တု၊ လွန်စွာခါကုန်လျက်၊ အပ္ပရေ၊ ကောင်းကင်၌၊  
ရုနန္တိ၊ ဆံပင် သည် ဆံအခြီးတို့ကို ခါကုန်၏၊ ဝဂ္ဂန္တိစ၊ ရံခါနောက်ခြေ  
ဖြင့်ရှေ့ခြေရာသို့ ချကုန်လျက် သွားထည်း သွားကုန်၏၊ ပဝတ္တန္တိစ၊ ရံခါ  
ချန်ထည်း ချန်ထွားကုန်၏၊ ထေသံပိ၊ ထိုမြင်း တန်ဆာတို့၏ထည်း၊ ဝဂ္ဂ  
ဂ္ဂပေါ၊ ချိုသာသော သဘောရှိသော၊ သရော၊ အသံကို၊ သုပ္ပ ဝါဒိတံ၊  
ကောင်းစွာတီးမှုတ်အပ်သော၊ ပဉ္စဂီကံ၊ ငါးပါးသော အင်္ဂါရှိထသော၊ တုရိ  
ယမိဝ၊ စည်မျိုးအသံတို့ကဲ့သို့၊ သုယျတိ၊ ကြားအပ်၏၊ တဝ၊ သင်နတ်  
သား၏၊ ရထသာ၊ ရထား၏၊ စောသောစ၊ အသံကိုထည်းကောင်း၊ အဝိဇ္ဇန္တ  
နာနံ၊ တန်ဆာတို့၏၊ စောသောစ၊ အသံကိုထည်းကောင်း၊ တုရဂံ ဝိနံ၊ မြင်းတို့  
၏၊ ခုရသာ၊ ရွှါ၏၊ နာဒိစ၊ အသံကိုထည်းကောင်း၊ အဘိဟိံ သနာယ၊ ဟိခြင်း  
၏၊ စောသောစ၊ အသံကိုထည်းကောင်း၊ သမိတသာ၊ နတ်အပေါင်း၏၊ ဝပ္ပ၊  
ချိုသာသော၊ စောသောစ၊ အသံကိုထည်းကောင်း၊ ဝိတြောနေ၊ ဝိတ္တလတာ  
ဥယျာဉ်၌၊ ဝန္တုဗ္ဗတုရိယာနိဝ၊ ဝန္တုဗ္ဗနတ်သားတို့၏ငါးပါးသော အင်္ဂါရှိသော  
စည်မျိုး၏အသံတို့ကဲ့သို့၊ သုယျတိ၊ ကြားအပ်၏၊ ဒေဝဂုတ္တ၊ နတ်သား၊  
မိဂမန္တလောစနာ၊ သမင်မထပ်တို့၏မျက်စိကဲ့သို့နူးညံ့ ဖြေပြစ်သောမျက်စိ  
ရှိကုန်ထသော၊ အာဠာရပမှာ၊ ရွားမျက်တောင်ကဲ့သို့ ထူထပ်လျောက်ပတ်  
သောမျက်တောင်ထည်းရှိကုန်ထသော၊ ဟာသိတာ၊ ပြီး ရှင်ခြင်းထည်းရှိကုန်  
သော၊ ဝိဟံဝဒါ၊ ချစ်တွယ်သောစကားကိုထည်းပြောဆိုတတ်ကုန်ထသော  
ဝေဠုရိယံဇာယာဝိနထာ၊ ကျောက်မျက်ရွဲဖြင့်ပြီးသော ကွန်ယက်ဖြင့် ဖုံး  
လွှမ်းအပ်သောကိုယ်ထည်းရှိကုန်ထသော၊ တန္တုန္တိ ဝါ၊ သိမ်းမွေ့သော အရေ  
ထည်းရှိကုန်ထသော၊ သဒေဝသဒါဇေဝ၊ အခါခပ်သိမ်းသာလျှင်၊ ဝန္တုဗ္ဗသုရဂ္ဂ  
ပူဇိတာ၊ ဝန္တုဗ္ဗနတ်တပါးကုန်သောနတ်မြတ်တို့သည်ထည်းပူဇော်အပ်ကုန်ထ  
သော၊ သာအတ္ထရားယော၊ အကြင်နတ်ထီးတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တာ၊ ထို  
နတ်ထီးတို့သည်၊ တဝ၊ သင်နတ်သား၏၊ ရထေ၊ ရထား၌၊ ဝိတာ၊ တည်တုန်  
၏၊ မုတ္တရုတ္တမ္မရေ ရဟိတဝါသသာ၊ တပ်မက်ဘွယ်သော အဆင်းနိ  
သောအဝတ်ရွှေသော အဝတ်ထည်းရှိကုန်ထသော၊ ဝိသာလနေတ္တာ၊ ပြန်  
ပြောကြီးကျယ်သော မျက်စိထည်းရှိကုန်ထသော၊ အဘိဂုတ္တလောစနာ၊  
အထူးသဖြင့်နိသော အရေးတို့ဖြင့် တင့်တယ်သော မျက်စိရှိကုန်ထသော၊  
ဣလေသု၊ ထူးသော နတ်မျိုးတို့၌ ထည်း၊ ဇာတာ၊ ဖြစ်ကုန်ထသော၊  
သုဏ္ဍု၊ ထင့်တယ်ကောင်းမြတ်သောကိုယ်ရှိကုန်ထသော၊ သုပိမ္ဘိတာ၊ စင်

၉



ကြယ် သန့်ရှင်းသော ပြီးရယ်ခြင်းကို ထည့်၍ ပြတတ်ကုန်ထသော၊ ယာအတ္တ  
ရာယော၊ အကြင်နတ်ထွေးတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တာ၊ ထိုနတ်ထွေးတို့သည်  
ထဝ၊ သင်နတ်သား၏၊ ရထေ၊ ရထေး၌၊ ဌိဘာ၊ စီးကုန်ထျက်၊ ပဉ္စလိကာ၊ လက်  
အုပ်ကို ကိုယ်စီမြှောက်ကုန်သည်ဖြစ်၍၊ ဥပဋ္ဌိတာ၊ သင်၏အနီး၌ ထည့်ကုန်  
၏။ ကမ္မုကာယုရဓရာ၊ ရွှေဖြင့်ပြီးသော လက်ကောက်ကို ဆောင်ကုန်  
ထသော၊ သုဝါသသာ၊ ကောင်းသောဝတ်ရုံခြင်းထည့်၍ ကုန်ထသော၊ သုမ  
န္တိမာ၊ တင့်တယ်လျောက်ပတ်စွာ ညွှတ်သောခါးထည့်၍ ကုန်ထသော၊ ဋီရု  
ထနုပပန္နာ၊ ငှက်ပျောထုံးနှင့် တူသောပေါင် ပအုပ်နှင့် တူသော သမ္ပတ်တို့နှင့်  
ထည့်၍ ပြည့်စုံကုန်ထသော၊ ဝရုဂ်လိယော၊ အစင်အတိုင်းလုံးသော လက်  
ချောင်းထည့်၍ ကုန်ထသော၊ သုရခါ၊ ကောင်းသော မျက်နှာထည့်၍ ကုန်ထ  
သော၊ သုဒသနာ၊ တင့်တယ်သော ရှုဘွယ်ထည့်၍ ကုန်ထသော၊ ယာအတ္တ  
ရာယော၊ အကြင်နတ်ထွေးတို့သည်၊ ထဝ၊ သင်နတ်သား၏၊ ရထေ၊ ရထေး၌၊  
ဌိဘာ၊ ကည်ကုန်ထျက်၊ ပဉ္စလိကာ၊ လက်အုပ်တို့ကို ကိုယ်စီချီးကုန်သည်  
ဖြစ်၍၊ ဥပဋ္ဌိတာ၊ သင်၏အနီး၌ ထည့်ကုန်၏၊ တာ၊ ထိုနတ်ထွေးတို့သည်၊ ကာ၊  
အထယ်မည်သော နတ်ပြည်၌ အကျုံးဝင်ကုန်သော နတ်ထွေးတို့နည်း။  
အညာ၊ အချို့ကုန်သော၊ သုဝေဏီ၊ ကောင်းသော ဆံထုံးရှိကုန်ထသော၊ သုသု  
ပျိုလယ်နုနယ်ကုန်ထသော၊ သမံ၊ အညီအညွတ်၊ ဝိတတ္တာပိစ၊ ဝေတန်ခြင်း  
တို့ဖြင့် ထည့်ကောင်း၊ ပဘဿရာပိစ၊ ရွှေပုလဲသွယ်အစရှိသည်တို့ဖြင့်ပင်  
အပ်ကုန်သော အနုနိဿပတ္တမြားအစရှိသည်တို့ကဲ့သို့ ပြီးပြီးပြက်သော အ  
ရောင်ရှိကုန်သော တန်ဆာတို့ဖြင့် ထည့်ကောင်း၊ ဝိဿကေထိယော၊ ရော  
ပြွင်းသော ဆံထုံးရှိကုန်ထသော၊ အနုပုဗ္ဗတာ၊ ထောင်သော အမူအရာရှိကုန်  
ထသော၊ ယာအတ္တရာယော၊ အကြင်နတ်ထွေးတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ထဝ၊  
သင်နတ်သား၏၊ မာနသေ၊ စိတ်၌၊ ရထေ၊ ရထေး၌၊ ဌိဘာ၊ ကည်ကုန်ထျက်၊ ပဉ္စလိကာ၊ လက်  
အုပ်တို့ကို ကိုယ်စီချီးကုန်သည်ဖြစ်၍၊ ဥပဋ္ဌိတာ၊ သင်၏အနီး၌ ထည့်ကုန်၏။  
အာဝေဋ္ဌိနိယော၊ နားသွယ်ပန်းကို ပန်ဆင်ကုန်ထသော၊ ပဒုရပ္ပထန္တ ဝါ၊ ကြာ  
နိကြာ ဖြစ်သော ကြာမျိုးတို့ဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိကုန်ထသော၊ အလ  
ကံသာ၊ နတ်၌ ဖြစ်ကုန်သော လက်ကောက်ခြေကောင်းစသော တန်ဆာတို့ဖြင့်  
ဆင်အပ်ကုန်ထသော၊ စန္ဒနသာရဓရာပိယာ၊ အနှစ်၏အဖြစ်ဖြင့် ဖြစ်သော စန္ဒ  
ကုန်းသာဖြင့် လိမ်းကျံ အပ်သော ကိုယ်ရှိကုန်ထသော၊ အနုပုဗ္ဗတာ၊ ထောင်  
သော အမြူအမူရှိကုန်ထသော၊ ယာအတ္တရာယော၊ အကြင်နတ်ထွေးတို့သည်။

သန္တ၊ ဂြိ၊ ကုန်၏။ တာဝ၊ သင်နတ်သား၏။ မာနသေ၊ စိတ်၌၊ ရတာ၊ မြေထွေထွေစေ  
 တတ်ကုန်သော၊ တာ၊ ထိုနတ်ဘွားတို့သည်၊ ရထေ၊ ရထား၌၊ ငြိတာ၊ တည်ကုန်  
 လျက်၊ ပဉ္စလိကာ၊ ထက်အရပ်တို့ကိုကိုယ်စီချီကုန်သည်ဖြစ်၍၊ ဥပဋ္ဌိတာ၊ သင်  
 ၏အနီး၌တည်ကုန်၏။ ကဏ္ဍေသု၊ ထည်ဘင်းတို့၌ထည်းကောင်း၊ ဟဏ္ဍေ  
 သု၊ ထက်တို့၌ထည်းကောင်း၊ ပါဒေသု၊ ခြေတို့၌ ထည်းကောင်း၊ တထေဝ၊  
 ထိုအတူသျှင်၊ တေ၊ သင်၏။ ဝိသေ၊ ဥက္ခောင်း၌ထည်းကောင်း၊ တေသု၊ ထို  
 ဆိုအပ်ခဲ့ပြီးသောအရပ်တို့၌၊ ယာနိပိဋ္ဌနာနိ၊ အကြင်တန်ဆာတို့သည်၊  
 သန္တ၊ ဂြိ၊ ကုန်၏။ တာနိ၊ ထိုတန်ဆာတို့သည်၊ အပ္ပုဒ္ဓယံအထိဂစ္ဆန္တော၊  
 တက်သစ်သော၊ သာရမိကော၊ သရဥဥတုကာလရှိသော၊ ဘာဏုမာဇ္ဈဝ၊  
 နေလုသင်ကဲ့သို့၊ သဗ္ဗသော၊ အချင်းဝပ်သိမ်းအားဖြင့်၊ ဒသဒိသာ၊ အရပ်  
 ဆယ်မျက်နှာတို့ကို၊ ဩဘာသယန္တိ၊ ထွန်းလင်းစေကုန်၏။ ဝါတဿ၊  
 နှစ်သက်တွယ်သောအနံ့ဖြင့် ပူဇော်ခြင်းနာပျော်တွယ်သောအသံဖြင့်ပူဇော်  
 ခြင်းကိုပြုတတ်သောစေ၏။ ဝေဂေနစ၊ အဟုန်ဖြင့်ထည်းကောင်း၊ ရထေတု  
 ရက်၊ နံ၊ ရထားမြင်းတို့၏။ ဝေဂေနစ၊ အဟုန်ဖြင့်ထည်းကောင်း၊ သမ္ပကမ္ပိတာ၊  
 ထက်ဝန်းကျင်မှတုန်ထွက်ကုန်သော၊ တုဇေသု၊ ထက်ကော်လက်ကြပ်တို့၌၊  
 မာဏာစ၊ ပန်းတို့သည်ထည်းကောင်း၊ အပိဋ္ဌနာနိစ၊ တန်ဆာတို့သည်ထည်း  
 ကောင်း၊ ရုစိရံ၊ နှလုံးမြေထွေထွေတွယ်ရှိသော၊ သုစိ၊ စင်ကြယ်သန့်ရှင်းသော  
 သုဘံ၊ နှစ်သက်တွယ်ရှိသော၊ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော၊ ဝိညူဟိ၊ တီးမှုတ်  
 ခြင်းအတတ်၌လိမ္မာကုန်သောပညာရှိတို့သည်၊ သုဘာပုဂ္ဂဝံ၊ နာခံအပ်သော  
 ကောင်းမြတ်သောသဘောရှိသော၊ စောဘဝံ၊ အသံကို၊ ရုဗ္ဗန္တိ၊ ဣတ်ကုန်  
 ၏။ ဒေဝိန္ဒ၊ နတ်တို့၏အရှင်ဖြစ်သောနတ်သား၊ ဥသု၊ နတ်တို့များစ၊ ဥယျာဉ်  
 ရောက်ရာမြေအတို၌ထည်း၊ ရုဗ္ဗန္တေ၊ နှစ်ဖက်ကုန်သောနံ့ပါးဟတ္ထပါသ်  
 တို့မှာငြိတာ၊ တည်ကုန်သော၊ ရထေစ၊ ရထားတို့သည်ထည်းကောင်း၊ နာဂါစ  
 ဆင်တို့သည်ထည်းကောင်း၊ တုရိယာနိစ၊ စည်မျိုးတို့ကိုထည်း၊ ပဒိစ္စ၊ စွဲ၍၊  
 နိဗ္ဗန္တော၊ ဖြစ်သော၊ သရော၊ အသံသည်၊ ပေါက္ခရပထမာဟုဘိ၊ ထိုခြင်းအား  
 ထွေထွေတည်ကုန်သော စောင်းခွက်စောင်းထက်ရုပ်ထံတို့ကြောင့်၊ ဝါဒီ  
 ယမာနာ၊ တီးသည်ရှိသော်၊ ဝိတာ၊ စောင်းသည်၊ မဟာစနံ၊ လူများအပေါင်း  
 ကို၊ ပမောဓေတိယထာ၊ ဝမ်းမြောက်စေသကဲ့သို့၊ တထေ၊ ထိုအတူ၊ တမေ  
 ဝ၊ သင်နတ်သားကိုသာသျှင်၊ သဗ္ဗာ၊ ကောင်းစွာ၊ မောဒယန္တိ၊ ဝမ်းမြောက်  
 စေကုန်၏။ ဝဂ္ဂု၊ သု၊ ချိုသာသောအသံရှိကုန်ထသော၊ မနုညဗ္ဗပါ၊ နှစ်သက်  
 အပ်သောသဘောရှိကုန်ထသော၊ ဗဟုသု၊ များစွာကုန်သော၊ ဣမဒ္ဓုဝိတာ

သု၊ ဤစောင်းတို့သည်၊ ဟဒယေရိတံ၊ နှလုံးသို့ရောက်ကုန်ထသော၊ ဝီတိံ၊  
 နှစ်သက်ခြင်း၏အကြောင်းဖြစ်ထသော၊ သန္တံ၊ အသံကို၊ ပဝဇ္ဇမာနာသု၊ မြည်  
 ကုန်သည်ရှိသော်၊ သိက္ခိတော၊ သင်အပ်ပြီးသောအထတ်ရှိကုန်ထသော၊ က  
 ညာ၊ နှစ်သက်တွယ်သောအရွယ်အဆင်းရှိကုန်ထသော၊ အတ္တရာ၊ နတ်သွီးတို့  
 သည်၊ ပဒုမေသု၊ နတ်တို့၌ဖြစ်ကုန်သောကြောတို့၌၊ အတိဝ၊ အလွန်လျှင်၊ ဘမ  
 န္တိ၊ ကမ္ဘိုးခြင်းကိုပြုလျက်ထည့်လည်ကုန်၏၊ ယဒါဝ၊ အကြင်အခါ၌လည်း  
 ဣမာနိဝါဘာနိဝ၊ ဤသီချင်းတို့သည်လည်းကောင်း၊ ဣမာနိဝါဒိဘာနိဝ၊ ဤ  
 တီးမှုတ်ခြင်းတို့သည်လည်းကောင်း၊ ဣမာနိနစ္စာနိဝ၊ ဤကမ္ဘိုးခြင်းတို့သည်  
 လည်းကောင်း၊ ဧကတော၊ တပေါင်းတည်း၊ သမေန္တိ၊ ညီညွတ်ကုန်၏၊ ထဒါ  
 ထိုအခါ၌၊ အထအညာဇေကစ္စာ၊ အချိုကုန်သော၊ အတ္တရာ၊ နတ်သွီးတို့သည်၊ တ  
 ဝ၊ သင်နတ်သား၏၊ ဇေဋ္ဌဇောသ္မိံ၊ ခုထေ၊ ဤရထား၌၊ နစ္စန္တိ၊ ကမ္ဘိုးကုန်၏၊ အထ  
 အညာ၊ တပါးကုန်သော၊ ဝီရိတ္တိယော၊ ကမ္ဘိုးခြင်းကိုကြည့်ရှုကုန်သောမိန်း  
 မမြတ်တို့သည်၊ ဥဘထော၊ နံပါးနှစ်ဘက်တို့၌၊ ဩဘာသယန္တိ၊ ကိုယ်  
 ရောင်အဝတ် ထန်သာရောင်တို့ဖြင့် ထွန်းလင်းစေကုန်၏၊ ဝဂ္ဂ၊ သု၊ ချို  
 သာသော အသံရှိကုန်ထသော၊ မနုညဉ္စပါသု၊ ချိုသာသော အသံရှိခြင်း  
 ကြောင့်နှစ်သက်တွယ်သော သဘောရှိကုန်ထသော၊ ဗဟူသု၊ များကုန်ထ  
 သော၊ ဣမာသုဝိကာသု၊ ဤစောင်းတို့သည်၊ ဟဒယေရိတံ၊ နှလုံးကိုဆောင်  
 တတ်ထသော၊ ဝီတိံ၊ နှစ်သက်ခြင်း၏ အကြောင်းဖြစ်သော၊ သန္တံ၊ အသံကို၊  
 ပဝဇ္ဇမာနာသု၊ မြည်ကုန်သည်ရှိသော်၊ သောတွံ၊ ထိုသင် နတ်သားသည်၊  
 တုရိယဂဏပုဗ္ဗဗေဒနော၊ နတ်၌ဖြစ်သောတုရိယာတို့၏ အပေါင်းသည်နှိုး  
 အပ်သောဝီတိရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ မဟိယမာနော၊ စကုမဟာရာဇိတာ  
 ဝတိံ၊ သာနတ်ရွာသုဂတိထုံတို့၌ နေကုန်သောနတ်တို့သည်ပူဇော်အပ်သော  
 ဝဇိရာဇုဝေဝ၊ သိကြားမင်းကဲ့သို့၊ မောဒတိ၊ မွေ့လျော်ရ၏၊ ဒေဝိန္ဒု၊  
 ခြွေရုံပုဂ္ဂိုလ်နတ်တို့၏အရှင်ဖြစ်သောနတ်သား၊ တံ၊ သင်နတ်သားသည်၊  
 ပုဇေ၊ ငှေးဘဝ၌၊ အတ္တနာ၊ မိမိသည်၊ ကိံ၊ ကမ္ဘိုး၊ အဘယ်သို့သောကုသိုလ်ကံ  
 ကို၊ အကောသိ၊ ပြုခဲ့ဘူးသနည်း၊ မနုဿတုထော၊ လူ၏အဖြစ်သို့ရောက်သည်  
 ရှိသော်၊ ပုရိမာယဇာတိယာ၊ ငှေးဘဝ၌၊ တုဝံ၊ သင်နတ်သားသည်၊ ကံ၊ အ  
 ဘယ်သို့သဘောရှိသော၊ ဥပေါသထိကံ၊ ဥပုသ်သုံးခြင်းကို၊ ဥပဝါသိ၊ သုံး  
 ခဲ့ဘူးသနည်း၊ ကံ၊ အဘယ်သို့သဘောရှိသော၊ ဓမ္မစရိယံဝါ၊ အလှူပေးခြင်း  
 အစရှိသောအကျင့်ကိုလည်းကောင်း၊ ဝတံဝါ၊ ဆောက်တည်၍ကျင့်အပ်  
 သောအကျင့်ကိုလည်းကောင်း၊ အဘိရောဓသိ၊ နှစ်သက်ခဲ့ဘူးသနည်း၊ ။

တဝ၊ သင်နတ်သား၏၊ အယံဣဒ္ဓါနုဘာပေါ၊ ဤတန်ခိုးအာနုဘေသီ သည်၊  
 ဝိပုဇ္ဈော၊ ပြန်ပြောကောင်းမြတ်၏၊ ဒေဝသံဃံ၊ နတ်အပေါင်းကို၊ ထုသံ၊  
 လွန်စွာ၊ ယဉ္ဇူအဘိဓာရသေ၊ အကြင်အလွန်နှစ်သက်ကုန်၏၊ ဣဒံပလံ၊  
 ဤအကျိုးသည်၊ ထဝ၊ သင်နတ်သား၏၊ အပ္ပဿ၊ အနည်းငယ်မျှဖြစ်သော၊  
 ကတဿ၊ ဆည်းဘူးအပ်ပြီးသော၊ ကမ္မုနော၊ ဒါနုစသော ကုသိုလ်ကံ၏  
 လည်းကောင်း၊ ပုဗ္ဗေ၊ ငှေးဘဝ၌၊ သုစိတ္တဿစ၊ ကောင်းစွာ လေ့ကျက်  
 အပ်သော၊ ဥပေါသထဿဝါ၊ ဥပုသ်ကံ၏လည်းကောင်း၊ ဗထေန၊ အစွမ်း  
 ကြောင့်၊ သာဓေဝိ၊ ပြီးစေသလော၊ ၊ ဣဒံပလံ၊ ဤအကျိုးသည်၊ တေ၊  
 သင်နတ်သား၏၊ ဒါနဿ၊ ဒါနကုသိုလ်ကံ၏၊ ပလံ၊ အကျိုးထေရု၊ အထေရု၊  
 ထိုသို့မဟုတ်မူ၊ ဝီရိယဿဝါပန၊ ကိုယ်ဖြင့် စောင့်စည်းခြင်း အစရှိသော  
 ဝါရိတ္တဝီရိယ၏လည်း၊ ပလံ၊ အကျိုးထေရု၊ အထေရု၊ ထိုသို့မဟုတ်မူ၊ အပ္ပ  
 လိကမ္မဿဝါ၊ သက်အုပ်ချိခြင်း၏လည်း၊ ပလံ၊ အကျိုးထေရု၊ ပုစ္ဆိတော၊  
 မေးအပ်သော၊ တံ၊ သင်နတ်သားသည်၊ တံ၊ ထိုအကြောင်းကို၊ မေ၊ ငါအား၊  
 အက္ခာဟိ၊ ဖြေကြားပါလော၊ ၊ မောဂ္ဂလာနေန၊ အရှင်မဟာမောဂ္ဂလာန်  
 သည်၊ ပုစ္ဆိတော၊ မေးအပ်သော၊ သောဒေဝပုတ္တော၊ ထိုနတ်သားသည်  
 အတ္တမနော၊ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍၊ ဣဒံပ  
 လံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုး  
 သည်၊ ဟောကံ၊ ဖြစ်၏၊ တံ၊ ကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စံ၊ အမေးပြုသောနာကို၊  
 ပုဗ္ဗေ၊ မေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ကိံ ဝိယာကာသိ၊  
 အဘယ်သို့ဖြေကြားသနည်း၊ ။ ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊  
 ပုရေ၊ ငှေးဘဝ၌၊ ဇိတိန္ဒြိယံ၊ အောင်အပ်ပြီးသော ဣန္ဒြိယသော၊ အနေမ  
 တိတ္တမနံ၊ ပြည့်စုံသောလုံ့လရှိတော်မူလှသော၊ နုရုပ္ပာမံ၊ သတ္တပါအပေါင်း  
 တို့ထက်မြတ်တော်မူလှသော၊ အဂ္ဂပုဂ္ဂလံ၊ နတ်နှင့်တကွသော သတ္တဝါအ  
 ပေါင်း၌မြတ်သောပုဂ္ဂိုလ်ဖြစ်တော်မူလှသော၊ အမတဿ၊ နိဗ္ဗာန်၏၊ ဣရံ၊ တံ  
 ခါးကို၊ အပါပုရန္တံ၊ ဖွင့်တော်မူတတ်လှသော၊ ဒေဝါတိဒေဝံ၊ သမ္မုတိနတ်ဥပ  
 ပတ္တိနတ်ဝိသုဒ္ဓိနတ်တို့ထက်လွန်မြတ်သော နတ်ဖြစ်တော်မူလှသော၊ သတ  
 ပုညလက္ခဏံ၊ များသောကုသိုလ်ပုညကြောင့်ဖြစ်သော မဟာပုရိသလက္ခ  
 ဏာရှိတော်မူလှသော၊ ကဿပံ၊ ကဿပအမည်တော်ရှိသော၊ တံဗုဒ္ဓံ၊ ထို  
 မြတ်စွာဘုရားကို၊ အဗ္ဗသံ၊ တွေ့မြင်ခဲ့ဘူး၏၊ ၊ ဘန္တေ၊ အရှင်ဘုရား၊ ကုဇ္ဇရံ၊  
 ဆိုင်ပြောင်နှင့်အတူကိလေသာ တည်းဟူသောရန်သူတို့ကိုနှိပ်နင်းတော်မူ  
 နိုင်လှသော၊ ဩစတိတ္ထံ၊ ကာမောဗာဘဝေါစာဒိဋ္ဌာ စာအဝိဇ္ဇောဟုတည်း

ဟူသော၊ ဩဇာလေးပါးတို့ကိုလွန်မြောက်တော်မူပြီးထသော၊ သုဝဏ္ဏသိင်္ဂီ  
နဒိဗ္ဗသဒိသံ၊ သိင်္ဂီရွှေစင်ဇမ္ဗူ၊ ရစ်ရွှေစင်ဖြင့်ပြီးသော၊ အရစ်နှင့်တူသော၊ အ  
ဆင်းရှိတော်မူထသော၊ ကာသင်္ဂ၊ ကာသပအမည်တော်ရှိထသော၊ တံဗုဒ္ဓံ၊  
ထိုမြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်သောကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဝိပွံ၊ ယျှင်  
စွာ၊ သုဗိမနော၊ စင်ကြယ်သောစိတ်ရှိသည်၊ အဟု၊ ဖြစ်၏၊ တဉ္စခေါ၊ ၊ ထိုသို့  
ဖြစ်ခြင်းသည်ထည်း၊ သုဘာသိတဒ္ဓဇံ၊ တရားတည်းဟူသောတံခွန်ရှိတော်မူ  
သော၊ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်ခြင်းကြောင့်သာယျှင်၊ အ  
ဟု၊ ဖြစ်၏၊ ၊ တန္တေ၊ အရှင်ဘုရား၊ အသင်္ဂီမာနသော၊ တရံ၊ တရုမ္မမကင်မပြု  
သောစိတ်ရှိသော၊ အဟံ၊ အကျွန်ုပ်သည်၊ ယုပ္ပာဘိကိဏ္ဍိ၊ ကုံးအပ်ကုန်ပြီး  
သောပန်းမကုံးအပ်ကုန်သောပန်းတို့ဖြင့်ခွဲခြင်းခင်းခြင်းတို့၏အစွမ်းဖြင့်ပြုစား  
သော၊ သကောနံ၊ ဝေသနော၊ ကိုယ့်ဥစ္စာဖြစ်သောအိမ်၌၊ နိသိန္နိ၊ ထိုင်နေတော်  
မူသော၊ တဒိဘဂဝတိ၊ ထိုကဿပအမည်တော်ရှိသော မြတ်စွာဘုရား၌၊  
ရသဥပေတံ၊ ကောင်းမြတ်သော အရသာနှင့်ပြည့်စုံသော၊ အန္တပ္ပ၊ သွမ်းကို  
ထည်းကောင်း၊ ပါနုပ္ပ၊ အဖျော်ကိုထည်းကောင်း၊ အသဝါ၊ ထိုမှထပါး၊ စိဝရံ  
ပိ၊ သင်္ကန်းကိုထည်းကောင်း၊ ပတိဋ္ဌပေသိ၊ တည်ထားခဲ့ဘူး၏၊ ၊ တန္တေ၊  
အရှင်ဘုရား၊ သော၊ အဟံ၊ ထိုအကျွန်ုပ်သည်၊ ဗွိပါဒါနံ၊ အခြေနှစ်ချောင်းရှိကုန်  
သော၊ သတ္တဝါတို့ထက်၊ ဥတ္တမံ၊ မြတ်တော်မူသော၊ တံဘဂဝန္တံ၊ ထိုကဿပ  
အမည်ရှိသောမြတ်စွာဘုရားကို၊ အန္တပါနေနစ၊ သွမ်းအဖျော်ဖြင့်ထည်းကောင်း၊  
စိဝရေနစ၊ သင်္ကန်းဖြင့်ထည်းကောင်း၊ ခန္တေနစ၊ ခဲဖွယ်ဖြင့်ထည်းကောင်း၊  
ဘောဇ္ဇေနစ၊ ဘောဇဉ်ဖြင့်ထည်းကောင်း၊ သာယနိယေနစ၊ ပျော်သွယ်  
ဖြင့်ထည်းကောင်း၊ သန္တပ္ပယိတွာ၊ ကောင်းစွာရောင့်ရဲ စေခြင်းကြောင့်၊  
သဂ္ဂသော၊ သဂ္ဂေ၊ သဂ္ဂေ၊ နတ်ပြည်နတ်ပြည်၌၊ ဒေဝပုရေ၊ တာဝတိံသာနတ်တို့  
၏နေရာသုဒဿနမြို့၌၊ ရမာမိ၊ မြေထျော်ပျော်မြူးမူ၏၊ ၊ တန္တေ၊ အရှင်ဘု  
ရား၊ အဟံ၊ အကျွန်ုပ်သည်၊ ဧတေနုပါယေန၊ ဤသို့ဆိုအပ်ခဲ့ပြီးသော၊ အ  
ကြောင်းဖြင့်၊ နိရဂ္ဂန္တံ၊ မပိတ်အပ်သောတံခါးကျပ်ရှိသော၊ တိပိဓံ၊ အတိတ်  
အနာဂတ်ပစ္စုပ္ပန်ကာလသုံးပါးတို့၌ကာလဝစီ မနောဟုဆိုအပ်ကုန်သော၊ ခွါ  
ရသုံးပါးတို့ဖြင့် သူတပါးကိုပြုစေခြင်း အောက်မှေခြင်း တို့နှင့်ပြည့်စုံသည်  
၏အဖြစ်ကြောင့်သုံးပါးအပြားရှိသော၊ ဝိသုဒ္ဓံ၊ စင်ကြယ်သန့်ရှင်းသော၊ ဣဓံ  
ယဉ္ဇံ၊ ဂေါပါယပုဏ္ဏားဖြစ်သောအခါ၌ သာဝကနှင့်တကွ ကာသပမြတ်စွာ  
ဘုရားအား အသဒိသဒါနကို ပေးလှူခြင်းတည်းဟူသော ဤမဟာဒါနကို၊ ယ  
ဇိတွာ၊ ပူဇော်ပေးလှူခြင်းကြောင့်၊ မာနုသကံ၊ လှူ၌ဖြစ်သော၊ သမုဿယံ၊

ကိုယ်ကို၊ ပဟာယ၊ စွန့်၍၊ ဣဒ၊ ဤတာဝတိံသာနတ်ရွာသုဂတိသံဃံ၊ ဥပ  
 ပန္နော၊ ပရိသန္ဓေအားဖြင့်ဖြစ်၍၊ ဒေဝဝုရေ၊ နတ်တို့၏နေရာသုဒဿနမြို့၌၊  
 ခမာမိ၊ မွေ့လျော်ပျော်မြူးရ၏။ ၊ ခုနိ၊ ခဟန်းမြတ်၊ ပဏီ၊ ဘရုပ်၊ ကောင်း  
 မြတ်သောသဘောရှိသော၊ အာယုဉ္ဇ၊ အသက်ရှည်ခြင်းကိုလည်းကောင်း၊  
 ဝတ္ထုဉ္ဇ၊ အဆင်းလှခြင်း ကိုလည်းကောင်း၊ သုခဉ္ဇ၊ ချမ်းသာခြင်း ကိုလည်း  
 ကောင်း၊ ဗလဉ္ဇ၊ ခွန်အားကြီးခြင်းကိုလည်းကောင်း၊ အထိသင်္ခတ၊ အလိုရှိ  
 သောသူသည်၊ အသင်္ခမာနသော၊ တရံတရံ မကပ်ငြိသောပိတ်ရှိသည်ဖြစ်  
 ၍၊ ဗဟံ၊ များစွာ၊ သုသင်္ခတံ၊ ကောင်းစွာပြုပြင်စီရင်ဆင်သော၊ အနုဉ္ဇ၊ ဆွမ်းကို  
 လည်းကောင်း၊ ပါနုဉ္ဇ၊ အပျော်ကိုလည်းကောင်း၊ ပတိဋ္ဌာပေတဗ္ဗံ၊ တည်စေ  
 အပ်သည်၊ ဟောတိ၊ ဖြစ်၏။ ၊ ခုနိ၊ ခဟန်းမြတ်၊ ဣမတ္ထိံသောကော၊ ဤတာ  
 ဝတိံသာနတ်ပြည်၌လည်းကောင်း၊ ပရတ္ထိံ ဝါပန၊ တပါးသောနတ်ပြည်၌  
 လည်းကောင်း၊ ဗုဒ္ဓန္တံ၊ မြတ်စွာဘုရားထက်၊ သေဋ္ဌာစ၊ မြတ်သောပုဂ္ဂိုလ်  
 သည်လည်းကောင်း၊ တေန၊ ထိုမြတ်စွာဘုရားနှင့်၊ သမောစ၊ တူမျှသော  
 ပုဂ္ဂိုလ်သည်လည်းကောင်း၊ နဝိဇ္ဇတိ၊ မရှိ၊ ဗုဒ္ဓါ၊ မြတ်စွာဘုရားသည်၊ ဝိပု  
 လပွဒယသိနံ၊ ပြန်ပြောကောင်းမြတ်သောအကျိုးကိုအလိုရှိကုန်သည်ဖြစ်၍၊  
 ပုညတ္ထိကန္တံ၊ ကောင်းမှုဖြင့်အလိုရှိကုန်သော၊ ပါဏိနံ၊ သတ္တဝါတို့၏၊ အာဟု  
 ထေယျာနံ၊ အဝေးမှဆောင်ယူခဲ့၍ ပေးလှူအပ်သော လှူဘွယ်ဝတ္ထုကိုခံ  
 ထိုက်ကုန်သောပုဂ္ဂိုလ်တို့ထက်၊ ပရမာဟုတိံ၊ မြတ်သောအလှူကိုခံထိုက်  
 သောပုဂ္ဂိုလ်၏အဖြစ်သို့၊ ဂတော၊ ရောက်တော်မူ၏။ ဣတိ၊ ဤသို့၊ ဝိသာကာ  
 သိ၊ မြေကြား၏။ ၊ ခုဒ္ဓသမံ၊ တဆဲ့လေးခုမြောက်သော၊ မဟာရထဝိမာန  
 ဝတ္ထု၊ ဂေါပါလနတ်သား၏ရထားကြီးလျှင်အကြောင်းရှိသော ဝတ္ထုသည်၊  
 နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ၊

တဿ၊ ထိုမဟာရထဝိမာန၏၊ ဥဒါနံ၊ ဥဒါန်းသည်ကား၊ မဇ္ဈကော၊ မဇ္ဈ  
 ကနတ်သားစည်းစိမ်လျှင်အကြောင်းရှိသောဒေသနာ၊ ရေဝတီ၊ ရေဝတီအ  
 မည်ရှိသောမိန်းမ၏ကံလျှင်အကြောင်းရှိသောဒေသနာ၊ ဆတ္တော၊ ဆတ္တအ  
 မည်ရှိသောပုဏ္ဏားထုလင်နတ်သား၏မိမာန်လျှင်အကြောင်းရှိသောဒေသနာ  
 ကတ္တေ၊ ဗုဒ္ဓန်အရသာနှင့်တကွဆွမ်းကိုရဟန်းထံယော၊ ငါ့အားပေးလှူခဲ့  
 ဘူးသောလတ်စောင့်ယောကျ်ားနတ်သား၏မိမာန်လျှင် အကြောင်းရှိသော  
 ဒေသနာ၊ ခွါရပါလကော၊ ဥပါသက၏တံခါးစောင့် ယောကျ်ားဖြစ်ဘူးသော  
 နတ်သား၏မိမာန်လျှင်အကြောင်းရှိသောဒေသနာ၊ ဧကရဏီယာ၊ နှစ်ပါး  
 ကုန်သောကရဏီယဝိမာနဝတ္ထုတို့၏၊ ဧသုပိယော၊ အပ်ကိုပေးလှူခဲ့ဘူး

ကုန်သောပန်းတဲအပ်လျှင် သမား နတ်သားနှစ်ယောက်တို့၏ ဗိမာန်လျှင်အကြောင်းရှိသောဒေသနာနှစ်ပါး၊ နွေနာဂါစ၊ ကဿပမြတ်စွာဘုရား၏စေတီထော်၌ပန်းနှစ်ပွင့်တို့ဖြင့်ပူဇော်သောဥပါသကာငါတို့ မြတ်စွာဘုရားထက်ထက်ထော်၌ဥပါသကာနတ်နှစ်ယောက်တို့၏ ဆင်ဗိမာန်လျှင်အကြောင်းရှိသောဒေသနာနှစ်ပါး၊ နွေရထာ၊ သုခစာတနတ်သားဂေါပါလ နတ်သားတို့၏ ရထားဝယ်ရထားကြီးလျှင်အကြောင်းရှိသော ဒေသနာနှစ်ပါး၊ ဣတိ၊ ဤသို့၊ တေန၊ ထိုတဆဲ့ထေးဝတ္ထုဖြင့်၊ ပုဂ္ဂိုလ်သစ်၊ ယောကျ်ားတို့၏၊ ပဋ္ဌမေဝဂ္ဂေါ၊ ပဋ္ဌမဝဂ်ကို၊ သင်္ဂီတိကာရေဟိ၊ သင်္ဂီယ နာတင်ကုန်သော ဆရာတို့သည်၊ ပရုတ္တတိ၊ မိန့်အပ်၏၊ ဣတိ၊ ဤသည်လျှင်တည်း၊ တတိယံ၊ သုံးခုမြောက်သော၊ ဘာသာဝါဒ်၊ ဘာသာဝါဒ်သည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၆-ပုဂ္ဂိုလ်သစ်များ-မဟာရထ-ဒုတိယဝဂ်၊

(၆၅) ဒေဝပုတ္တ၊ နတ်သား၊ တိဒသာနံ၊ တာဝတိံသာနတ်တို့၏၊ ဥတ္တမံ၊ မြတ်သော၊ ဥယျာနုသေဋ္ဌံ၊ အထူးသဖြင့်ပြီးပွမ်းအပ်သော ဥယျာဉ်ဖြစ်သော စိတ္တထတံ၊ စိတ္တထတာအမည်ရှိသော၊ ဝနံ၊ ဥယျာဉ်ထောသည်၊ ပတာသတိယထာ၊ ထွန်းပသကဲ့သို့၊ တထုပမံ၊ ထိုဥယျာဉ်တောနှင့်အတူ၊ ဩဘာသယန္တံ၊ ထွန်းပထုတ်၊ တုတ္တံ၊ သင်နတ်သား၏၊ ဣဒံဗိမာနံ၊ ဤဗိမာန်သည်၊ အန္တလိက္ခေ၊ ကောင်းကင်၌၊ တိဋ္ဌတိ၊ တည်၏။ ဒေဝပုတ္တ၊ နတ်သား၊ တံ၊ သင်နတ်သားသည်၊ ဒေဝိဋ္ဌိပတ္တော၊ နတ်၌ဖြစ်သော ပြည့်စုံခြင်းသို့ရောက်သည်၊ ဟုတ္တာ၊ ဖြစ်၍၊ မဟာနုဘာဂေါ၊ ကြီးမြတ်သောတန်ခိုးအာနုဘော်ရှိသည်၊ အထိ၊ ဖြစ်၏၊ မနုဿဘုတော၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊ တံ၊ သင်နတ်သားသည်၊ ကိံ၊ ပုညံ၊ အတတ်သို့သော ကုသိုလ်ကံကို၊ အကာထိ၊ ပြုခဲ့ဘူးသနည်း၊ ဧကန၊ အတတ်သို့သော ကုသိုလ်ကံကြောင့်၊ တံ၊ သင်နတ်သားသည်၊ ဧဝံဇလိတာနုဘာဂေါ၊ ဤသို့ထွန်းပသောတန်ခိုး အာနုဘော်ရှိသည်၊ အထိ၊ ဖြစ်သနည်း၊ ဧကန၊ အတတ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်နတ်သား၏၊ ဝတ္ထေပစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပဏာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ မောဂ္ဂလာနေန၊ အရှင်မဟာ မောဂ္ဂလာန်သည်၊ ပုစ္ဆိတော၊ မေးအပ်သော၊ သောဒေဝပုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊ နှစ်သက် ဝမ်းမြောက်သောပိတ်ရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ဣဒံဗလံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်



ကုသိုလ်ကံ၏။ ပလံ၊ အင်္ဂါးသည်။ ဟောတိ၊ ဖြစ်၏။ တံကမ္ပံ၊ ထိုကုသိုလ်  
 ကံကို၊ ပဉ္စ၊ အမေးပြဿနာကို၊ သုဠော၊ မေးအပ်သည်ရှိသော်၊ ဝိယာကာယိ၊  
 ဖြေကြား၏။ ဂီ၊ ဝိယာကာယိ၊ အဘယ်သို့၊ ဖြေကြားသနည်း။ ။ မဟာနူဘာ  
 ဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟဉ္စ၊ အကျွန်ုပ်  
 သည်လည်းကောင်း၊ ဘရိယာစ၊ အကျွန်ုပ်၏မယားသည် လည်းကောင်း၊  
 ဝုရိယာယဇာတိယာ၊ ရှေးဘဝ၌၊ မနုဿထောကော၊ လူပြည်၌၊ ဩပါနဘူ  
 တာ၊ ရဟန်းယောကျာ်းရဟန်းမိန်းမတို့၏ သုံးဆောင်ရေတွင်းနှင့်တူသည်  
 ၏အဖြစ်ဖြင့်ဖြစ်ကုန်၍၊ စာရံ၊ အိမ်ရာထောင်သောလူတို့၏ဘောင်၌၊ အဝ  
 သိဗ္ဗာ၊ နေကုန်၏။ မယံ၊ အကျွန်ုပ်တို့သည်၊ ပသန္တု၊ ပြည်လင်သောပိတ်  
 ရှိကုန်သည်ဖြစ်၍၊ သတ္တု၊ ရှိသေ့စွာ၊ အနုဉ္စ၊ ဆွမ်းကိုလည်းကောင်း၊ ပါနုဉ္စ၊  
 အပျော်ကိုလည်းကောင်း၊ ဝိပုလံ၊ ပြန်ပြောကောင်းမြက်သော၊ ဒါနုဉ္စ၊ အဝတ်  
 သင်္ကန်းအစရှိသောလှူဘွယ်ဝတ္ထုကို လည်းကောင်း၊ အဒဗ္ဗ၊ ပေးလှူခဲ့ဘူး  
 ကုန်၏။ ။ မဟာနူဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊  
 ရှင်ရဟန်း၊ ထေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊  
 တာဒိသော၊ ထိုသို့သောတို့ရှိသော၊ ဝတ္ထော၊ အရောင် အဆင်းသည်၊ ဇာ  
 တော၊ ဖြစ်၏။ (ပ)၊ ထေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊  
 ဝတ္ထောစ၊ အရောင် အဆင်းသည်လည်း။ သဗ္ဗဒိသာ၊ ခပ်သိမ်း ကုန်သော  
 အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ ဝိယာ  
 ကာယိ၊ ဖြေကြား၏။ ပဌမံ၊ ရှေးဦးစွာသော၊ အဂါရိယဝိမာနဝတ္ထု၊ အဂါရိယ  
 ဝိမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၆၆) ဒေဝုတ္တ၊ နတ်သား၊ တိဒသာနံ၊ တာဝတိံသာနတ်တို့၏၊ ဥတ္တမံ၊  
 မြတ်သော၊ ဥယျာနသေဋ္ဌံ၊ အထူးသဖြင့်ခြီးမွမ်းအပ်သောဥယျာဉ်ဖြစ်သော၊  
 ဝိတ္တလတံ၊ ဝိတ္တလတာအမည်ရှိသော၊ ဝနံ၊ ဥယျာဉ်ထောသည်၊ ပဘာသတိ  
 ယထာ၊ ထွန်းပသကဲ့သို့၊ တထူပမံ၊ ထိုဥယျာဉ်ဟောနှင့်အတူ၊ ဩတာသယန္တံ  
 ထွန်းပထွက်၊ တုတ္တံ၊ သင်နတ်သား၏၊ ဣဒံဝိမာနံ၊ ဤဝိမာန်သည်၊ အန္တလိက္ခေ  
 ကောင်းကင်၌၊ တိဋ္ဌတိ၊ တည်၏။ ဒေဝုတ္တ၊ နတ်သား၊ တံ၊ သင်နတ်သား  
 သည်၊ ဒေဝိဒ္ဓိပတ္တော၊ နတ်၌ဖြစ်သောပြည့်စုံခြင်းသို့ ရောက်သည်ဖြစ်၍၊ မ  
 ဟာနူဘာဝေ၊ ကြီးမြတ်သောတန်ခိုးအာနုဘော်ရှိသည်၊ အသိ၊ ဖြစ်၏။ မနုဿ  
 ဘူတော၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊ တံ၊ သင်နတ်သားသည်။ ဂီ၊  
 ပုဉ္စံ၊ အဘယ်သို့သောကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူးသနည်း။ ကေန၊ အ  
 ဘယ်သို့သောကုသိုလ်ကံကြောင့်၊ တံ၊ သင်နတ်သားသည်။ ဝေဇလိတာနု



ဝေ၊ ဤသို့ထွန်းပသောထန်ခိုးအာနုဘော်ရှိသည်။ အထိ၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်နတ်သား၏၊ ဝတ္ထောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခင်ထိမ်းသောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏၊ မောဂ္ဂထာနေန၊ အရှင်မဟာ မောဂ္ဂထာန်သည်၊ ပုစ္ဆိတော၊ မေးအပ်သော၊ သောဒေဝပုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊ နှစ်သက် ဝမ်းမြောက်သော စိတ်ရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ဣဒံ၊ ဤအကျိုးသည်၊ ယသကမ္မဿ၊ အကြင် ကုသိုလ်ကံ၏၊ ဖထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြုသနာကို၊ ပုဋ္ဌော၊ မေးအပ်သည် ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ကိဝိယာကာသိ၊ အဘယ်သို့ဖြေကြားသနည်း။ ။

မဟာနုဘာဝ၊ ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အာဗ္ဗ၊ အကျွန်ုပ် သည်လည်းကောင်း၊ ဘဂိယာစ၊ အကျွန်ုပ်၏မယားသည်လည်းကောင်း၊ ပုဂ္ဂိမာယ၊ ဇာတိယာ၊ ရှေးဘဝ၌၊ မနုဿသောကေ၊ လူ့ပြည်၌၊ ဩပါနဘုဘာ၊ ရဟန်းယောကျ်ား ရဟန်းမိန်းမတို့၏ ဆွမ်းအစရှိသော ပစ္စည်းတို့ကို ခံယူရာဖြစ်သောကြောင့် ရေတွင်းနှင့် တူသည်၏အဖြစ်ဖြင့်ဖြစ်ကုန်၏၊ စာရံ၊ အိမ်ရာထောင် သောလူတို့၏ဘောင်၌၊ အာဝထိဗ္ဗာ၊ နေကုန်၏၊ မယံ၊ အကျွန်ုပ်တို့သည်၊ ပသန္တိတ္တာ၊ ကြည်လင်ကုန်သော စိတ်ရှိကုန်သည်ဖြစ်၍၊ သက္ကန္တံ၊ ရှိသေစွာ၊ အနုဗ္ဗ၊ ဆွမ်းကို လည်းကောင်း၊ ပါနဗ္ဗ၊ အဖျော်ကိုလည်းကောင်း၊ ဝိပုထံ၊ ပြန်ပြောကောင်းမြတ်သော၊ ဒါနုဗ္ဗ၊ သင်္ကန်းအစရှိသော သူ့ထွယ်ဝတ္ထုကို လည်းကောင်း၊ အဒံဗ္ဗာ၊ ပေးလှူခဲ့ဘူးကုန်၏၊ မဟာနုဘာဝ၊ ကြီးသောထန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ် ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သောဘော်ရှိသော၊ ဝတ္ထောစ၊ အရောင် အဆင်းသည်လည်း၊ ဇာတော၊ ဖြစ်၏၊ (ပ)၊ တေန၊ ထိုသို့သောကုသိုလ် ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝတ္ထောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခင်ထိမ်းသောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အတ္တာမိ၊ ဖြေကြား၏၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ ဒုတိယအနဂါရိယဝိမာနဝတ္ထု၊ ဒုတိယအနဂါရိယဝိမာနဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၆၇) ဒေဝပုတ္တ၊ နတ်သား၊ မဏိထူထံ၊ ပရမာရာဇသုဿရာဝစသော ပတ္တမြားဖြင့် ပြီးသော သီတိုင်ရှိသော၊ တေ၊ သင်နတ်သား၏၊ ဣဒံ၊ ဤအကျိုးသည်၊ ဥစ္စံ၊ မြင့်၏၊ တဿ၊ ထိုမိမိ၏၊ ပမာထံ၊ အတိုင်းအရှည်



သည့်၊ သမန္တတော၊ ထက်ဝန်းကျင်မှ၊ သောဠ သယောဇနာနိ၊ တဆဲ၊ ခြောက်  
ယုဇနာတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဝေဠုရိယထမ္ဘာ၊ ကျောက်မျက်  
ရွဲတို့ဖြင့်ပြီးသော သီတိုင်းရှိကုန်ထသော၊ ဥဠာရာ၊ ပြန်ပြော ကောင်းမြတ်  
ကုန်ထသော၊ သတ္တသတော၊ ခုနစ်ရာအတိုင်းအရှည်ရှိကုန်ထသော၊ ကုဋာ  
ဂါရာ၊ ရုလင်ပွန်း ချွန်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ တသံတသံဘူမိယံ၊  
ထိုထိုသို့သောမြေအရပ်၌၊ ရုမိရတ္တတာ၊ နှစ်သက်ဖွယ်ရှိကုန်သော ရွှေပျဉ်  
ချပ်တို့ဖြင့်ခင်းအပ်သည်ဖြစ်၍၊ သုဘာ၊ တင့်တယ်လျောက်ပတ်သောမြေအ  
တို့ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ တတ္ထ၊ ထိုမိမာန်၌၊ တံ၊ သင်နတ်သားသည်၊ ဂန္ဓပါ  
နံ၊ အခါခပ်သိမ်းပျော်အပ်သောကောင်းသော အခွံရှိသောအပျော်ကို၊ ဝိဝသိ  
စ၊ သောက်သည်၊ သောက်၏၊ သုဒ္ဓါဘောဇနံ၊ စင်ကြယ် သန့်ရှင်းသောနတ်  
၌ဖြစ်သောဘောဇဉ်ကို၊ ခါဒထိစ၊ သုံးလည်းသုံးစား၏၊ ဝဂ္ဂ၊ ချိုသာသော  
အသံရှိကုန်သော၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ဝိဇာစ၊ စောင်းတို့သည်လည်း၊  
ပဝဒန္တိ၊ မြည်ကုန်၏၊ ဧကေကတ္ထိံ ကုဋာဂါရေ၊ တခုတခုသောရုလင်ပွန်း  
ချွန်ရှိရာအရပ်၌၊ အဋ္ဌဋ္ဌကာ၊ ခြောက်ကျပ်ထေးယောက် အတိုင်းအရှည်ရှိ  
ကုန်ထသော၊ သိက္ခိတာ၊ သင်အပ်ပြီးသောအတတ်ရှိကုန်ထသော၊ သာရဇ္ဈ  
ပါ၊ အဆင်း၏ ပြည့်စုံခြင်းထိလအစောရ၏ ပြည့်စုံခြင်းသင်အပ်သောအ  
တတ်၏ပြည့်စုံခြင်းကြောင့် ကောင်းသောသဘောရှိကုန်ထသော၊ ဥဠာရာ၊  
ပြန်ပြောကောင်းမြတ်သော အိမ်ရှိကုန်ထသော၊ တိဒသစရာ၊ တာဝတိံ  
သာနတ်ပြည်၌ချမ်းသာ စွာနေထေ့ရှိကုန်ထသော၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်ထ  
သော၊ ကညာစ၊ နတ်ဆွီးတို့သည်လည်း၊ နစ္စန္တိ၊ ကမြူးကုန်၏၊ ဂါယန္တိ၊  
သီချင်းကိုလည်း သီကုန်၏၊ ပမောဒယန္တိ၊ သင်၏ ဝမ်းမြောက်ခြင်းကို  
ဖြစ်စေကုန်၏၊ ဒေဝဂုတ္တ၊ နတ်သား၊ တံ၊ သင်နတ်သားသည်၊ ဒေဝိဗ္ဗိ  
ပတ္တော၊ နတ်၌ဖြစ်သော ပြည့်စုံခြင်းသို့ ရောက်သည်ဖြစ်၍၊ မဟာနုဘာ  
ဝေါ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသည်၊ အထိ၊ ဖြစ်၏၊ မနုဿထူတော၊  
လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊ တံ၊ သင်နတ်သားသည်၊ ကိံပုညံ၊  
အဘယ်သို့သော ကုသိုလ်ကံကို၊ အကာယိ၊ ပြုခဲ့၊ ထူး သနည်း၊ ကေန၊  
အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တံ၊ သင်နတ်သားသည်၊ ဝေဇလိ  
တာနုဘာဝေါ၊ ဤသို့ထွန်းပသော တန်ခိုး အာနုဘော်ရှိသည်၊ အထိ၊ ဖြစ်  
သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တော၊ သင်နတ်  
သား၏၊ ဝဂ္ဂောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်  
သောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့

ပုစ္ဆာမိ၊မေး၏။ မောဂ္ဂလာနေန၊အရှင်မဟာမောဂ္ဂလာန်သည်။ ပုစ္ဆိ  
 တော၊မေးအပ်သော၊ သောဒေဝပုစ္ဆော၊ထိုနတ်သားသည်။ အတ္တမနေ၊  
 နှစ်သက်ပမ်းမြောက်သောပိတ်ရှိသည်။ ဟုတွာ၊ဖြစ်၍။ ဣဒံ၊ဤအကျိုး  
 သည်။ ယသကမ္မဿ၊ အကြင်ကုသိုလ်ကံ၏။ ဖထံ၊အကျိုးသည်။ ဟောတိ၊  
 ဖြစ်၏။ တံကမ္မံ၊ထိုကုသိုလ်ကံကို။ ပဉ္စ၊အမေးပြဿနာကို။ ပုစ္ဆော၊မေးအပ်  
 သည်ရှိသော်။ ပိယာကာသိ၊ ဖြေကြား၏။ ကိံပိယာကာသိ၊ အဘယ်သို့ဖြေ  
 ကြားသနည်း။ မဟာရုနိ၊ရဟန်းမြတ်။ အဟံ၊အကျွန်ုပ်သည်။ စတုရော၊  
 ထေးလုံးကုန်သော။ ဖထေ၊သရက်သီးတို့ကို။ အဒါထိံ၊ပေးလှူခဲ့ဘူး၏။  
 အဘံယထာ၊အကျွန်ုပ်ကဲ့သို့။ သထေဝ၊ ထိုအတူသာလျှင်။ ဥဇုဂထေသု၊  
 ဖြောင့်မတ်သောအဖြစ်သို့ ရောက်ကုန်သော။ ဘိက္ခု၊သု၊ရဟန်းတို့၌။ ပသန္တ  
 မနေ၊ ကြည်စင်သော စိတ်ရှိသည်။ ဟုတွာ၊ဖြစ်၍။ ဒဒန္တော၊ပေးလှူ  
 သော။ ဖထဒါပီ၊သစ်သီးကို ပေးလှူတတ်သောသူသည်။ ဝိပုလံ၊ပြန်ပြော  
 ကောင်းမြတ်သော။ ဖထံ၊အကျိုးကို။ ထဘတိ၊ရ၏။ ဟိ၊ထိုစကားသည်  
 နှင့်၏။ သော၊ ထိုသစ်သီးတို့ကို ပေးလှူတတ်သော သူသည်။ သဂ္ဂဂတော၊  
 ပဋိသန္ဓေ၏အစွမ်းအားဖြင့် နတ်ပြည်သို့ ရောက်သည်ဖြစ်၍။ တိဒီဝေ၊တာ  
 ဝတိံသာနတ်ပြည်၌။ ပမောဒတိ၊ မွေ့လျော်စံပျော်ရ၏။ ဝိပုလံ၊ပြန်ပြော  
 ကောင်းမြတ်သော။ ပုညဖထေ၊ ကောင်းမှု၏အကျိုးသည်လည်း။ အနုဘော  
 တိ၊သုံးဆောင် စံစားရ၏။ မဟာရုနိ၊ ရဟန်းမြတ်။ တသ္မာဟိတသ္မာ  
 ဝေ၊ထိုကြောင့်လျှင်။ မာနုသေန၊လှူ၍ဖြစ်သော။ သုခတ္ထိကေန၊ချမ်းသာကို  
 အလိုရှိသော။ ဒိဗ္ဗာနိ၊နတ်၌ဖြစ်ကုန်သော။ သုခါနိဝါ၊ချမ်းသာတို့တို့မှလည်း။  
 ပတ္တယတာ၊ တောင့်တသော။ မနုဿသောဘလုတံပါ၊လူတို့၏တင့်တယ်  
 သောသူ၏အဖြစ်ကိုမူလည်း။ ဣတ္ထိတာ၊အလိုရှိသော။ ပုဂ္ဂိသေန၊ယောကျ်ား  
 သည်။ နိဂ္ဂံ၊အခါခပ်ယိမ်း။ ဖထံ၊သစ်သီးကို။ ဒါတုံ၊ပေးလှူခြင်းငှါ။ အထမေဝ  
 သင့် သည်သံလျှင်တည်း။ မဟာနုဘာဝ၊ကြီးသောတန်ခိုးအာနုဘော်  
 ရှိသော။ ဘိက္ခု၊ ရှင်ရဟန်း။ တေန၊ထိုသို့သော ကုသိုလ်ကံကြောင့်။ မေ၊  
 အကျွန်ုပ်အား။ ထောဒိသော၊ ဤသို့သဘောရှိသော။ ဝတ္ထော၊ အရောင်အ  
 ဆင်းသည်။ ဇာတော၊ ဖြစ်၏။ (ပ)၊တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်။  
 မေ၊ အကျွန်ုပ်၏။ ဝတ္ထောစ၊ အရောင်အဆင်းသည်လည်း။ သဗ္ဗဒိသံ၊ခပ်  
 သိမ်းကုန်သောအရပ်မျက်နှာတို့ကို။ ပဘာသတိ၊ထွန်းပစေနိုင်၏။ ဣတိ၊  
 ဤသို့။ အက္ခာမိ၊ ဖြေကြား၏။ တတိယံ၊သုံးခုမြောက်သော။ ဖထဒါယ၊  
 ကဝိမာနံဝတ္ထု။ အရှင်မဟာ မောဂ္ဂလာန်အား သရက်သီးထေး လုံးတို့ကို

ပေးလှူသောဗိမ္ဗိသာရမင်း၏ဥယျာဉ်စောင့်ဖြစ်ဘူးသော နတ်သား၏ဗိမာန်  
လျှင်အကြောင်းရှိသော ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၆၀) ဒေဝဂုတ္တ၊ နတ်သား၊ စန္ဒော၊ ထမိမာန်သည်၊ ဝိဂထဝဏာဟာကော၊  
ကင်းသောတံင်တိုက် ရှိထသော၊ နထော၊ ထစုံထခုသော ဝတ္ထု၏မဖြစ်မ  
တည်ရာဖြစ်ထသော၊ အန္တလိက္ခေ၊ ကောင်းကင်၌၊ ဩဘာသယံ၊ ဩဘာ  
သယန္တော၊ ထွန်းပထုက်၊ ဝတ္ထု တိယထာ၊ သွားသကဲ့သို့၊ ဘထူပမံ၊ ထိုထ  
ဗိမာန်နှင့်တူသည်၏ အဖြစ်ဖြင့်နှိုင်းယှဉ်အပ်သော၊ တုယံ၊ သင်နတ်သား၏၊  
ဣဒံဗိမာနံ၊ ဤဗိမာန်သည်၊ ဩဘာသယံ၊ ဩဘာသယန္တံ၊ ထွန်းပထုက်၊  
အန္တလိက္ခေ၊ ကောင်းကင်၌၊ တိဂ္ဂတိ၊ တည်၏။ ဒေဝဂုတ္တ၊ နတ်သား၊  
တံ၊ သင်နတ်သားသည်၊ ဒေဝိဒ္ဓိပဒေဏ္ဍာ၊ နတ်၌ဖြစ်သောပြည့်စုံခြင်းသို့ရောက်  
သည်၊ ဟုတွာ၊ ဖြစ်၍၊ မဟာနုဘာဝေါ၊ ကြီးမြတ်သော တန်ခိုးအာနုဘော်  
ရှိသည်၊ အထိ၊ ဖြစ်၏၊ မနုဿ ဘုတော၊ လူ၏ အဖြစ်သို့ရောက် သည်ရှိ  
သော်၊ တံ၊ သင်နတ်သားသည်၊ ကိံ၊ ပုညံ၊ အဘယ်သို့ သောကုသိုလ်ကံကို  
အကာထိ၊ ပြုခဲ့ဘူးသနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံ ကြောင့်၊  
တံ၊ သင်နတ် သားသည်၊ ဧဝံဇာယိတာ နုဘာဝေါ၊ ဤသို့ထွန်းပသော တန်  
ခိုးအာနုဘော်ရှိသည်၊ အထိ၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သောကုသိုလ်  
ကံကြောင့်၊ တေ၊ သင်နတ်သား၏၊ ဝတ္ထောစ၊ အရောင်အဆင်းသည်လည်း၊  
သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပ  
စေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ မောဂ္ဂဿာနေန၊ အရှင်  
မဟာ မောဂ္ဂဏာန်သည်၊ ပုစ္ဆိထော၊ မေးအပ်သော၊ သောဒေဝဂုတ္တော၊  
ထိုနတ်သားသည်၊ အတ္တမနော၊ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်၊  
ဟုတွာ၊ ဖြစ်၍၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ယဿ ကမ္မဿ၊ အကြင်ကု  
သိုလ်ကံ၏၊ ပထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံ  
ကို၊ ပဉ္စံ၊ အမေးပြုသာနာကို၊ ပုဋ္ဌော၊ မေးအပ်သည်ရှိသော်၊ ဝိယာကာထိ၊  
ဖြေကြား၏၊ ကိံ ဝိယာကာထိ၊ အဘယ်သို့ဖြေကြားသနည်း၊ မဟာနု  
ဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟဉ္စံ၊  
အကျွန်ုပ်သည်လည်းကောင်း၊ ဘရိယာစ၊ အကျွန်ုပ်၏မယား သည်လည်း  
ကောင်း၊ မနုဿသောကော၊ လူ့ပြည်၌၊ အရဟတော၊ ကိလေသာတို့မှကင်း  
ဝေးခြင်းစသောအရဟံဂုဏ်နှင့်ပြည့်စုံသော၊ ထိက္ခုနော၊ ရဟန်းတယော်  
အား၊ ဥပဿပမံ၊ ကျောင်းကို၊ အဒဏှ၊ ပေးလှူခဲ့ဘူးကုန်၏၊ မယံ၊ အကျွန်ုပ်တို့  
သည်၊ ပဿန္တမိတ္တာ၊ ကြည်လင်သောစိတ်ရှိကုန်သည်ဖြစ်၍၊ သတ္တုဗ္ဗံ၊ ရိုသေ



စွာ၊ အနုည၊ သွင်းကိုထည်းကောင်း၊ ပါနုည၊ အပျော်ကိုထည်းကောင်း၊ ဝိပုလံ  
 ပြန်ပြောကောင်းမြတ်သော၊ ဒါနုည၊ သင်္ကန်းစသောလှူဘွယ်ဝတ္ထုကိုထည်း  
 ကောင်း၊ အဒဓှ၊ ပေးလှူခဲ့ဘူးကုန်၏။ ။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာ  
 နုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊  
 မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သောတောရှိသော၊ ဝဇ္ဈော၊ အရောင်အ  
 ဆင်းသည်၊ ဇာတော၊ ဖြစ်၏။ ( ပ )၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊  
 မေ၊ အကျွန်ုပ်၏၊ ဝဇ္ဈောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်  
 သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤ  
 သို့၊ အက္ခာမိ၊ ဖြေကြား၏။ ။ စတုတ္ထံ၊ လေးခုမြောက်သော၊ ဥပသာယဒါ  
 ယကပိမာနဝတ္ထု၊ ရဟန်းတို့အားတညဉ့်မျှအိပ်ရာနေရာကိုပိုင်းခြား၍ပေး  
 လှူခဲ့ဘူးသော ဥပါသကာတို့၏ဗိမာန်လျှင်အကြောင်းရှိသော ဝတ္ထုသည်၊  
 နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၆၆) ဒေဝဂုတ္တ၊ နတ်သား၊ သုရိယော၊ နေဗိမာန်သည်၊ ဝိဂတဝဿာ  
 ဟကော၊ ကင်းသောတိမ်တိုက်ရှိထသော၊ နဘော၊ တစုံတခုသော ဝတ္ထု၏မ  
 ဖြစ်မတည်ရာဖြစ်ထသော၊ ( ပ )၊ ဟောဋ္ဌာ၊ အောက်၌၊ ဝိမာနံ၊ ဗိမာန်ကို၊ ဝိတ္ထာ  
 ရိတံယထာ၊ ရှေ့အပ်သကဲ့သို့၊ တထာ၊ ထိုအတူ၊ ဝိတ္ထာရေတဗ္ဗံ၊ ရှေ့အပ်၏၊ မေ၊  
 အကျွန်ုပ်၏၊ ဝဇ္ဈောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်း  
 သောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာ  
 မိ၊ ဖြေကြား၏။ ။ ပဉ္စမံ၊ ငါးခုမြောက်သော၊ ဒုတိယဥပသာယကပိမာနဝတ္ထု၊  
 ရဟန်းတို့အားတညဉ့်မျှအိပ်ရာနေရာကို ပိုင်းခြား၍ပေးလှူခဲ့ဘူးသော ဥပါ  
 သကာနှစ်ယောက်တို့၏ဗိမာန်လျှင်အကြောင်းရှိသော ဝတ္ထုသည်၊ နိဗ္ဗိတံ၊  
 ပြီးခြင်းသို့ရောက်ပြီ။ ။

(၇၀) ဒေဝဂုတ္တ၊ နတ်သား၊ မဏိထူထံ၊ ပရမရာဂစသောပတ္တမြား  
 ဖြင့်ပြီးသော သီတိုင်ရှိသော၊ တေ၊ သင်နတ်သား၏၊ ဣဒံဗိမာနံ၊ ဤဗိမာန်  
 သည်၊ ဥစ္စံ၊ မြင့်၏၊ တထာ၊ ထိုဗိမာန်၏၊ ပမာတံ၊ အတိုင်းအရှည်သည်၊ သ  
 မန္တတော၊ ထက်ဝန်အချင်မှ၊ ခွါဒသယောဇနာနိ၊ ထဆဲနှစ်ယူဇနာတို့သည်  
 ဟောန္တိ၊ ဖြစ်ကုန်၏၊ ဝေဠုရိယထမ္ဘာ၊ ကျောက်မျက်နှာဖြင့်ပြီးသောသီတိုင်  
 ရှိကုန်ထသော၊ ဥဋ္ဌာရာ၊ ပြန်ပြောကောင်းမြတ်ကုန်ထသော၊ သတ္တသထံ၊  
 ခုနစ်ရာအတိုင်းအရှည်ရှိကုန်ထသော၊ ကုဇာဂါရာ၊ ခုထစ်ပွန်းချွန်တို့သည်၊  
 သံဗိဇ္ဇန္တိ၊ ရှိကုန်၏၊ ဟသံတသံသုမိပံ၊ ထိုထိုသို့သောမြေအရပ်၌၊ ဓမ္မိရက္ခ  
 တာ၊ နှစ်သက်ပွယ်ရှိကုန်သော၊ ရွှေပျဉ်ချပ်ကိုဖြင့်ခင်းအပ်သည်ဖြစ်၍၊ သုဘာ



တင့်တယ်ကောင်းမြတ်သော မြေအထိုရှိသည်။ ဟောတီးဖြစ်၏။ ဒေဝ  
 ဝုတ္တ၊နတ်သား၊ တွံ၊နတ်သားဝတ်သည်။ ဒေဝိဒ္ဓိပတ္တော၊နတ်၌ဖြစ်သော ပြည့်စုံ  
 ခြင်းသို့ရောက်သည်ဖြစ်၍၊ မဟာနုဘာဝေါ၊ ကြီးမြတ်သောတန်ခိုးအာနုဘော်  
 ရှိသည်၊အထိ၊ဖြစ်၏။ မနုဿဘူတော၊လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊  
 တွံ၊သင်နတ်သားသည်၊ကိံ ဝုဉ္ဇံ၊အဘယ်သို့သောကုသိုလ်ကံကို၊အကာထိ  
 ပြုခဲ့ဘူးသနည်း၊ ကေန၊အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တွံ၊သင်နတ်  
 သားသည်၊ ဇင်ဇလိတာနုဘာဝေါ၊ ဤသို့ထွန်းပသော တန်ခိုးအာနုဘော်ရှိ  
 သည်၊အထိ၊ဖြစ်သနည်း၊ ကေန၊အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊  
 သင်နတ်သား၏၊ဝတ္ထောစ၊အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ဝပ်ထိမ်း  
 ကုန်သောအရပ်မျက်နှာတို့ကို၊ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊ဣတိ၊ဤ  
 သို့၊ဝုတ္တမိ၊မေး၏။ သောဒေဝဝုတ္တော၊ထိုနတ်သားသည်၊အတ္ထမနေော၊  
 နှစ်သက်ဝမ်းမြောက်သောစိတ်ရှိသည်၊ဟုတ္တာ၊ဖြစ်၍၊ ( ပ )၊ဣံ၊မထံ၊ဤအ  
 ကျိုးသည်၊ဟောတီးဖြစ်၏။ မဟာနုဘာဝ၊ကြီးသောတန်ခိုးအာနုဘော်  
 ရှိသော၊ဘိက္ခု၊ရှင်ရဟန်း၊ အတံ၊အကျွန်ုပ်သည်၊ မနုဿသု၊လူတို့၌၊မနု  
 ဿဘူတော၊လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ တထိတံ၊ဆာမ္ပတ်သော၊  
 ကိလန္တံ၊ ဆာမ္ပတ်ခြင်းကြောင့်ပင်ပန်းသော၊ ဘိက္ခု၊ရဟန်းကို၊ အဒ္ဓသံ၊  
 မြင်ခဲ့ဘူး၏၊ ဒိသ္မာပန၊ မြင်ပြီး၍၊ အဟံ၊ အကျွန်ုပ်သည်၊ ကေဘိက္ခံ၊တ  
 ယောကံ စာသာဖြစ်သော ဆွမ်းပျက်၊ တဿ၊ ထိုရဟန်းအား၊ ပနိပါဒ  
 ပထိသံ၊ ပေးလှူခဲ့ဘူး၏၊ တဒါ၊ ထိုကာလ၌၊ အဟံ၊ အကျွန်ုပ်သည်၊ တံ  
 ဘိက္ခု၊ ထိုရဟန်းကို၊ ဘတ္တေန၊ဆွမ်းနှင့်၊ သမဝီ၊ပြည့်စုံသည်၏အဖြစ်  
 ကို၊အကာထိ၊ ပြုခဲ့ဘူး၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်  
 ရှိသော၊ ဘိက္ခု၊ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊  
 အကျွန်ုပ်အား၊ တေဒိသော၊ ဤသို့သဘောရှိသော၊ ဝတ္ထော၊ အရောင်အ  
 ဆင်းသည်၊အာထော၊ဖြစ်၏ (ပ)၊တေန၊ထိုသို့သောကုသိုလ်ကံကြောင့်၊မေ၊  
 အကျွန်ုပ်၏၊ ဝတ္ထောစ၊အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ဝပ်ထိမ်း  
 ကုန်သောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ထွန်းပစေနိုင်၏၊ ဣတိ၊ဤသို့၊  
 အတ္တမိ၊ဖြေကြား၏။ သဗ္ဗံ၊ခြောက်ခုမြောက်သော၊ဘိက္ခာဒါယကဝိမာ  
 နဝတ္ထု၊ထမင်းစားအံ့ဟုလုံးပြု၍စားခွက်၌ စားထွယ်ခဲ့ထွယ်ကိုထည့်စဉ်  
 အိပ်တံခါး၌ထွင်းရပ်လာသော ခရီးသွားရဟန်းတယောက်အား ဆွမ်းကို  
 ပေးလှူခဲ့ဘူးသော နတ်သား၏ ဝိမာန်သွင်အကြောင်းရှိသော ဝတ္ထုသည်၊  
 နိဗ္ဗိတံ၊ပြီးခြင်းသို့ရောက်ပြီ။ ။

(၇၀) ဒေဝပုတ္တ၊နတ်သား၊မဏိထူထံ၊ပဒုမရာဂစသောပတ္တမြားဖြင့်  
 ပြီးသောဝိတိုင်ရှိသော၊ တော၊သင်နတ်သား၏၊ ဣဒံပိမာနံ၊ဤပိမာနံသည်၊  
 ဥစ္စံ၊မြင့်၏၊(ပ)၊တေန၊အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တော၊သင်နတ်  
 သား၏၊ ဝတ္ထောစ၊အရောင်အဆင်းသည်ထည်း၊ သဗ္ဗဒိသာ၊ခပ်သိမ်းကုန်  
 သောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ထွန်းပစေနိုင်သနည်း၊ဣတိ၊ဤသို့၊  
 ပုစ္ဆာမိ၊မေး၏၊ သောဒေဝပုတ္တော၊ထိုနတ်သားသည်၊အတ္တမနော၊နှစ်သက်  
 ဝမ်းမြောက်သော စိတ်ရှိသည်၊ ဟုတွာ၊ဖြစ်၍၊ ဣဒံပထံ၊ဤအကျိုးသည်၊  
 ယသကမ္မာ၊အကြင်ကုသိုလ်ကံ၏၊ဖလံ၊အကျိုးသည်၊ဟောတိ၊ဖြစ်၏။  
 မဟာနုဘာဝ၊ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ဘိက္ခု၊ရှင်ရဟန်း၊အဟံ၊  
 အကျွန်ုပ်သည်၊မနုဿေသု၊လူတို့၌၊မနုဿဘူထော၊ လူ၏အဖြစ်သို့ရောက်  
 သည်ရှိသော်၊ယဝပါလကော၊ရုယောခင်းစောင့်သောယောကျ်ားသည်၊အ  
 ဟောသိ၊ဖြစ်ခဲ့ဘူး၏၊တဒါ၊ထိုအခါ၌၊အဟံ၊အကျွန်ုပ်သည်၊ဝိရုဇံ၊ရာဂအ  
 စရှိသော မြို့မှကင်းထံသော၊ ဝိပ္ပသန္တံ၊ကိလေသာ ထည်းဟူသောထွပ်  
 ချောက်ချားခြင်းမရှိသောကြောင့် ကြည်လင်ထသော၊ အနာဝိထံ၊ကာမဝိ  
 တက်စသောသိစ္စ၊သင်္ကပ္ပမရှိခြင်းကြောင့် မနောဂ်ကျထသော၊ ဘိက္ခု၊  
 ရဟန်းကို၊ အဒ္ဓသံ၊မြင်ခဲ့ဘူး၏၊ မဟာနုဘာဝ၊ကြီးသော တန်ခိုးအာနု  
 ဘော်ရှိသော၊ဘိက္ခု၊ရှင်ရဟန်း၊အဟံ၊အကျွန်ုပ်သည်၊ပသန္နော၊ကြည်လင်  
 သောစိတ်ရှိသည်ဖြစ်၍၊သကောဟိ၊မိမိဥစ္စာဖြစ်ကုန်သော၊ ပါဏိဘိ၊ထက်  
 တို့ဖြင့်၊ဘာဝံ၊အကျွန်ုပ်၏အဘို့ဖြစ်သော ရုယောမုံကို၊ အဒါသိံ၊ပေးလှူခဲ့  
 ဘူး၏၊အဟံ၊အကျွန်ုပ်သည်၊ ကုမ္မာသပိဏ္ဍံ၊ရုယောမုံဆိုလိုကို၊ဒံတွာနု၊လှူ  
 ခြင်းကြောင့်၊နန္ဒနေ၊နန္ဒနအမည်ရှိသော၊ဝနေ၊ဥယျာဉ်တော၌၊မောဒါမိ၊မွေ  
 လျော်စံပျော်ရ၏။ မဟာနုဘာဝ၊ကြီးသော တန်ခိုးအာနုဘော် ရှိသော၊  
 ဘိက္ခု၊ရှင်ရဟန်း၊တေန၊ထိုသို့သောကုသိုလ်ကံကြောင့်၊မေ၊အကျွန်ုပ်အား  
 တောဒိသော၊ ဤသို့သတောရှိသော၊ ဝတ္ထော၊အရောင်အဆင်းသည်၊တ  
 စော၊ဖြစ်၏၊(ပ)၊တေန၊ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊အကျွန်ုပ်အား၊  
 ဝတ္ထောစ၊ အရောင်အဆင်းသည်ထည်း၊ သဗ္ဗဒိသာ၊ခပ်သိမ်းသောအရပ်  
 မျက်နှာတို့ကို၊ပဘာသတိ၊ထွန်းပစေနိုင်၏၊ ဣတိ၊ဤသို့၊အက္ခာမိ၊ဖြေကြား  
 ၏။ သတ္တမံ၊ရုနစ်ရုမြောက်သော၊ယဝပါလကပိမာနဝတ္ထု၊ထပ်စောင့်  
 ရာသို့ရောက်သောခရီးသွားရဟန္တာတယောက်အား ရုယောမုံကိုပေးလှူခဲ့  
 ဘူးသောထပ်စောင့်ယောကျ်ားနတ်သား၏ ပိမာနံထွင်အကြောင်းရှိသော  
 ဝတ္ထုသည်၊နိဗ္ဗိတံ၊ပြီးခြင်းသို့ရောက်ပြီ။ ။

☰

(၇၂) ဒေဝပုတ္တ၊နတ်သား၊အလင်္ကာတော၊ နတ်၌ဖြစ်သောတန်ဆာတို့ ဖြင့်တန်ဆာဆင်အပ်သောကိုယ်ရှိထသော၊မလှေရော၊နတ်၌ဖြစ်သောပန်း တို့ကို ပန်ဆင်ခြင်းရှိထသော၊ သုဝဏ္ဏော၊နတ်၌ဖြစ်သော အဝတ်တို့ဖြင့် ကောင်းသောအဝတ်အရုံလည်းရှိထသော၊ သုဏ္ဏုဏ္ဏထီ၊ကောင်းသောနား နှောင်းလည်းရှိထသော၊ သုကပ္ပိတ ကေသမယ၊ ကောင်းစွာပြုပြင်အပ် သောဆံပင်မှတ်ဆိတ်လည်းရှိထသော၊အာရုတ္တဟတ္ထာဘရဏော၊စွပ်ဆပ် ပြီးသောလက်တန်ဆာလည်းရှိထသော၊တုံ၊သင်နတ်သားသည်၊ယသသိ၊ များမြတ်သောအခြံအရံရှိသည်၊ဟုတွာ၊ဖြစ်၍၊ စန္ဒိမာ၊လမိမာန်သည်၊ဂဂ နေ၊ ကောင်းကင်၌၊ သောဘတိ၊တင့်တယ်သကဲ့သို့၊ ဒိဗ္ဗေ၊နတ်၌ဖြစ် သော၊ ဝိမာနေ၊ဝိမာန်၌၊ သောဘတိ၊တင့်တယ်၏၊ ၀ဠု၊ချိုသာသော အသံရှိကုန်သော၊ဒိဗ္ဗာ၊နတ်၌ဖြစ်ကုန်သော၊ ဝိဏာ၊စောင်းတို့သည်လည်း၊ ပဝဒန္တိ၊မြည်ကုန်၏၊ အဗ္ဗဗ္ဗကာ၊ခြောက်ကျိပ်လေးယောက်အတိုင်းအရှည် ရှိကုန်ထသော၊ သိက္ခိတာ၊ သင်အပ်ပြီးသော အတတ်ရှိကုန် ထသော၊ သာရုဗ္ဗပါ၊အဆင်း၏ ပြည့်စုံခြင်း သီလအာစာရ၏ ပြည့်စုံခြင်း သင်အပ် ပြီးသောအတတ်၏ ပြည့်စုံခြင်းဖြင့်ကောင်းသော သဘောရှိကုန်ထသော၊ ဥဠာရာ၊ ပြန်ပြော ကောင်းမြတ်သော စည်းစိမ်ရှိ ကုန်ထသော၊ တိဒသာ စရာ၊ တာဝတိံသာနတ်ပြည်၌ ချမ်းသာစွာ နေကော့ရှိကုန်ထသော၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်ထသော၊ကညာစ၊နတ်သမီးတို့ ပြည်လည်း၊ နုဗ္ဗန္တိ၊ကမ္ဘိုးကုန် ၏၊ဂါယန္တိ၊သီချင်းကို လည်းသီကုန်၏၊ပမောဒယန္တိ။ သင်၏ဝမ်းမြောက် ခြင်းကဲ့သို့လည်း ဖြစ်စေကုန်၏၊ ၀ဒေဝပုတ္တ၊ နတ်သား၊ တုံ၊သင်နတ်သား သည်၊ဒေဝိဒ္ဓိပတ္တော၊ နတ်၌ဖြစ်သောပြည့်စုံခြင်းသို့ရောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ မဘာနုသာဝေါ၊ ကြီးမြတ်သောထန်ခိုး အာနုဘော်ရှိသည်၊ အသိ၊ ဖြစ်၏၊ မနုဿဘုတော၊လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊ တုံ၊သင်နတ် သားသည်၊ဂိံ ပုညံ၊အဘယ်သို့သောကုသိုလ်ကံကို၊ အကာသိ၊ပြုခဲ့ဘူးသ နည်း၊ ကေန၊အဘယ်သို့သောကုသိုလ်ကံကြောင့်၊တုံ၊သင်နတ်သားသည်၊ ဇေံဇေံတာနုသာဝေါ၊ဤသို့ထွန်းပသော တန်းခိုးအာနုဘော်ရှိသည်၊အသိ၊ ဖြစ်သနည်း၊ ကေန၊အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ ထေ၊ သင်နတ် သား၏၊ဝတ္ထောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊စပ်သိမ်းကုန် သောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ထွန်းပစေနိုင်သနည်း၊ ဣတိ၊ဤသို့၊ ပုတ္တုမိ၊မေး၏။သောဒေဝပုတ္တော၊ထိုနတ်သားသည်၊ အတ္တမနော၊နှစ်သက် ဝမ်းမြောက်သောစိတ်ရှိသည်၊ ဟုတွာ၊ဖြစ်၍၊(ပ)၊ဣဒံပထံ၊ဤအကျိုးသည်



ယသယ နမ္မသယ၊ အကြင်သို့သောကုသိုလ်ကံ၏ ဖလံ၊ အကျိုးသည်၊ ဟောတိ ဖြစ်၏။ မဟာနူဘာဝ၊ ကြီးသောကံနိရိုးအာနူဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်၊ မနုဇေ သာသုးလူတို့၌၊ မနုဿဘူတော၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ ဝိသဝဇ္ဇန္တ၊ ဝိသ၊ ရှိကုန်ထသော၊ သမ္ပန္နိဝိဇ္ဇာစရဏေ၊ ပြည့်စုံသောဝိဇ္ဇာရှင်ပါးဂရုဏာတဆွဲငါးပါးရှိကုန်ထသော၊ ယသသိနေ၊ ကျေးဇူးသတင်းကေ့ခံစောခြင်း ခြွေရုံပရိသတ်များခြင်းရှိကုန်ထသော၊ ဗဟုသင်္ချးတ၊ များသော အကြားအမြင်ရှိကုန်ထသော၊ တဏှက္ခယုပပန္နော၊ တဏှာ၏ကုန်ရာအရဟတ္တဗိုလ်သို့ ရောက်ကုန်ထသော၊ သမဏေ၊ ရဟန်းတို့ကို၊ ဒိသ္မာန၊ မြင်ခြင်းကြောင့်၊ ပသန္နိဝိဇ္ဇော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍၊ သတ္တစုံ၊ ရိုသေစွာ၊ အန္တပ္ပ၊ ဆွမ်းကိုလည်းကောင်း၊ ပါနပ္ပ၊ အဖျော်ကိုလည်းကောင်း၊ ဝိပုလံ၊ ပြန်ပြော ကောင်းမြတ်သော၊ ဒါနပ္ပ၊ အဘတ် သင်္ကန်း အစရှိသော ယူဘွယ် ဝတ္ထုကို လည်းကောင်း၊ အဒါယိံ၊ ပေးလှူခဲ့တူး၏။ မဟာနူဘာဝ၊ ကြီးသောကံနိရိုးအာနူဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ဧတန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဧတာဒိသော၊ ဤသို့သောအရာရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဧသော၊ ဖြစ်၏။ (ပ) ဧတန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သမ္ပဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို၊ ပတာသတိ၊ တွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ ဝုတ္ထာမိ၊ မေး၏။ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊ ကုဏ္ဍထိဝိမာနဝတ္ထု၊ ကောင်းသောနားရောင်းရှိသောနာသား၏စည်းစိမ်သျှင် အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၇၃) ဧဝပုတ္တုနုတ်သား၊ အလင်္ကာတော၊ နုတ်၌ဖြစ်သောတန်ဆာတို့ ဖြင့်တန်ဆာဆင်အပ်သောကုသိုလ်ရှိထသော၊ မလျခရော၊ နုတ်၌ဖြစ်သောပန်းတို့ကိုပန်ဆင်ခြင်းလည်းရှိထသော၊ သုဝဇ္ဇော၊ နုတ်၌ဖြစ်သောအဝတ်တို့ကိုကောင်းစွာဝတ်ရုံခြင်းလည်းရှိထသော၊ သုကုဏ္ဍထိ၊ ကောင်းသောနားရောင်းလည်းရှိထသော၊ ကပ္ပိတကသမယ၊ ပြုပြင်အပ်ပြီးသောဆံရုတ်ဆိတ်လည်းရှိထသော အာရတ္တဟတ္တဘရဏေ၊ စွပ်အပ်ပြီးသောလက်စွပ်လက်ကောက်စသောတန်ဆာလည်းရှိထသော၊ တံ၊ သင်နုတ်လားသည်၊ ယသသိ၊ များမြတ်သောအခြံအရံရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊ စန္ဒိမာ၊ လိမာနသည်၊ ဝဂဇေ၊ ကောင်းကင်ပြင်၌၊ သောဘာကိဣဝ၊ တင့်တယ်သကဲ့သို့၊ နိဗ္ဗေ၊ နုတ်၌ဖြစ်သော၊ ဝိမာနမိ၊ လိမာန၌၊ သောဘာတိ၊ တင့်တယ်၏။ ဝတ္ထု၊ ဤ

သောအသံရှိကုန်ထသော၊ ဗိဗ္ဗာ၊ နတ်၌ဖြစ်ကုန်ထသော၊ ဝိကာစ၊ စောင်းတို့  
သည့်လည်း၊ မဝဒန္တိ၊ မြည်ကုန်၏၊ အဋ္ဌဋ္ဌကာ၊ ခြောက်ကျိပ်ထေးယောက်  
အတိုင်းအရှည်ရှိကုန်ထသော၊ သိက္ခိတာ၊ သင်အပ်ပြီးသောအတတ်ရှိကုန်  
ထသော၊ သာဓုရူပါ၊ အဆင်း၏ပြည့်စုံခြင်းထိလအစောရ၏ပြည့်စုံခြင်းသင်  
အပ်ပြီးသောအတတ်၏ပြည့်စုံခြင်းကြောင့်ကောင်းသော သဘောရှိကုန်ထ  
သော၊ ဥဋ္ဌာရာ၊ ပြန်ပြောကောင်းမြတ်ကုန်သောစည်းစိမ်ရှိကုန်ထသော၊ တိဒသ  
စရာ၊ တာဝတိံသာနတ်ရွာသုဂတိတုံ၌ ချမ်းသာစွာနေထွက်ရှိကုန်ထသော၊  
ဗိဗ္ဗာ၊ နတ်၌ဖြစ်ကုန်ထသော၊ ကညာစ၊ နတ်ထိုးတို့သည့်လည်း၊ နုစ္စန္တိ၊ ကမြူး  
ကုန်၏၊ ဂါယန္တိ၊ သီချင်းကိုလည်းသီကုန်၏၊ ပမောဒယန္တိ၊ သင်၏ဝမ်း  
ခြောက်ခြင်းကိုလည်းဖြစ်စေတတ်ကုန်၏၊ ဒေဝပုတ္တ၊ နတ်သား၊ တံ၊  
သင်သည်၊ ဒေဝိဒ္ဓိပတ္တော၊ နတ်၌ဖြစ်သောပြည့်စုံခြင်းသို့ ရောက်သည်၊  
ဟုတွာ၊ ဖြစ်၍၊ မဟာနုဘာဝေါ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသည်၊ အသိ၊  
ဖြစ်၏၊ မနုဿဘုတော၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ တံ၊ သင်နတ်  
သားသည်၊ ကံပုညံ၊ အဘယ်သို့သောကုသိုလ်ကံကို၊ အကာထိ၊ ပြုခဲ့ဘူးသ  
နည်း၊ ကောန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တံ၊ သင်နတ်သားသည်၊  
ဝေဇလိဘာနုဘာဝေါ၊ ဤသို့ထွန်းပသောတန်ခိုး အာနုဘော်ရှိသည်၊ အသိ၊  
ဖြစ်သနည်း၊ ကောန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့် တေ၊ သင်နတ်  
သား၏ဝတ္ထောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်  
သောအချစ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊  
ပုတ္တမိမေ၏၊ သောဒေဝပုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊ နှစ်  
သက်ဝမ်းမြောက်သောပိတ်ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ (ပ)၊ ဣဒံပလံ၊ ဤအကျိုး  
သည်၊ ယသံကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးသည်၊ ဟောတိ၊  
ဖြစ်၏၊ မဟာနုဘာဝေါ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ သိက္ခ၊ ရှင်ရ  
ဟန်း၊ အပတံ၊ အကျွန်ုပ်သည်၊ မနုဿပသု၊ လူတို့၌၊ မနုဿဘုတော၊ လူ၏အဖြစ်  
သို့ရောက်သည်ရှိသော်၊ သာဓုရူပေ၊ ကောင်းသောသဘောရှိကုန်ထသော၊  
သဗ္ဗဒ္ဓိဝိဇ္ဇာစရဏော၊ ပြည့်စုံသောဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါးစရလတဆဲ့ငါး  
ပါးရှိကုန်ထသော၊ ယသံသတိ၊ ကျေးဇူးသတင်းကျော်စောခြင်း ခြွေရံပရိ  
သတ်များခြင်းရှိကုန်ထသော၊ ဗဟုသုတော၊ များသောအကြားအမြင်ရှိကုန်  
ထသော၊ ထဏှက္ခယူပပန္နော၊ ထဏှာ၏ကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်  
ကုန်ထသော၊ သမဏော၊ အဂ္ဂသာဝကရဟန်းနှစ်ယောက်တို့ကို၊ ဒိသ္မာန၊ မြင်  
ခြင်းကြောင့်၊ မုသန္တိပတ္တော၊ ကြည်ညိုသောပိတ်ရှိသည်ဖြစ်၍၊ အန္တပ္ပ၊ ထွင်း

ကိုလည်းကောင်း၊ ပါနုဉ္ဇ၊ အပျော်ကို လည်းကောင်း၊ ဝိပုလံ၊ ပြန်ပြော  
 ကောင်းမြတ်သော၊ ဒါနုဉ္ဇ၊ အဝတ်သင်္ကန်း အစရှိသော ဣတ္ထိယံဝတ္ထု  
 ကိုလည်းကောင်း၊ သက္ကဋ္ဌံ၊ ရိုသေစွာ၊ အဒါထိ\*၊ ပေးလှူခဲ့ဘူး၏။ မဟာနု  
 ဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ထေရု၊ ထိုသို့  
 သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သဘော  
 ရှိသော၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ ဇာတော၊ ဖြစ်၏။ (ပ)၊  
 ထေရု၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်  
 အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသောအရပ်မျက်နှာတို့ကို၊ ပတာ  
 သတိ၊ ထွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ အက္ခာမိ၊ မြေကြား၏။ နဝံ၊ ကိုးခု  
 မြောက်သော၊ ခုတိယကုဏ္ဍဝိစိမာနဝတ္ထု၊ နှစ်ခုမြောက်သော ကောင်း  
 သောနားရောင်းရှိသောနတ်သားတို့၏ စည်းစိမ်းလျှင် အကြောင်းရှိသော  
 ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီး။ ။

(၇၄) ဒေဝဂုတ္တနတ်သား၊ ဒေဝရာဇာသားထိကြားမင်း၏၊ သုဓမ္မာ၊ သုဓမ္မာ  
 သုဓမ္မာအမည်ရှိသော၊ ယာသဘာ၊ အကြင်နတ်သဘင်သည်၊ အတ္ထိ၊ ရှိ၏။  
 ယတ္ထ၊ အကြင်သုဓမ္မာနတ်သဘင်၌၊ ဒေဝသံဃော၊ နတ်အပေါင်းသည်၊  
 သမဂ္ဂေါ၊ အညီအညွတ်၊ အတ္ထတိ၊ နေ၏၊ တထူပမံ၊ ထိုနတ်သဘင်နှင့်တူစွာ  
 တုတ္တံ၊ သင်၏။ ဝိမာနံ၊ ဝိမာနသည်၊ ဩဘာသယံ၊ ဩဘာသယန္တံ၊ ထွန်းပ  
 လျက်၊ အန္တလိက္ခေ၊ ကောင်းကင်၌၊ တိဋ္ဌတိ၊ တည်၏။ ဒေဝဂုတ္တနတ်  
 သား၊ တွံ၊ သင်နတ်သားသည်၊ ဒေဝိဒ္ဓိပတ္တော၊ နတ်၌ ဖြစ်သေ၊ ပြည့်စုံခြင်းသို့  
 ရောက်သည်၊ ဟုတ္တာ၊ ဖြစ်၍၊ မဟာနုဘာဝေါ၊ ကြီးမြတ်သောတန်ခိုးအာနု  
 ဘော်ရှိသည်၊ အထိ၊ ဖြစ်၏။ မနုဿတုတော၊ လူ၏အဖြစ်သို့ရောက်သည်ရှိ  
 သော်၊ တွံ၊ သင်နတ်သားသည်၊ ကိံ၊ ပုညံ၊ အဘယ်သို့သောကုသိုလ်ကံကို၊  
 အကာထိ၊ ပြုခဲ့ဘူးသနည်း၊ ဧကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တွံ၊  
 သင်နတ်သားသည်၊ ဇေဇဇာနုဘာဝေါ၊ ဤသို့ထွန်းပသောတန်ခိုးအာနု  
 ဘော်ရှိသည်၊ အထိ၊ ဖြစ်သနည်း၊ ဧကေန၊ အဘယ်သို့သောကုသိုလ်ကံ  
 ကြောင့်၊ တော၊ သင်နတ်သား၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊  
 သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေ  
 နိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏။ ကုမာရကဿပေန၊ အရှင်ကုမာ  
 ရကဿပသည်၊ ပုစ္ဆိတော၊ မေးအပ်သော၊ သောဒေဝဂုတ္တော၊ ထိုနတ်သား  
 သည်၊ အတ္ထမနော၊ နှစ်သက်ဝမ်းမြောက်သောစိတ်ရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊  
 ဣဒံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ဖလံ၊

အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္ဘံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြဿ  
 နာကို၊ ဝုဠော၊ မေးအပ်သည်ရှိသော်၊ ဝိယာကဝသိ၊ ဖြေကြား၏၊ မဟာနု  
 ဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊  
 အကျွန်ုပ်သည်၊ မနုဿေသု၊ လူရှိ၍၊ မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်  
 သည်ရှိသော်၊ ပါယာသိယာ၊ ပါယာသိအမည်ရှိသော၊ ရုညော၊ မင်း၏၊ ကိစ္စ  
 ကရော၊ အမှုကြီးငယ်ကိုပြုလုပ်တတ်သော၊ မာဏာဝေါ၊ လူဆင်သည်၊  
 အဟောသိ၊ ဖြစ်ခဲ့ဘူး၏၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ ဇဒ္ဓါနံ၊  
 ရအပ်သောဥစ္စာကို၊ သံဝိဘာဂံ၊ ခွဲခြားထောင်ပုံ၌ပေးလှူခြင်းကို၊ အကာသိ  
 ပြုခဲ့ဘူး၏၊ မေ၊ အကျွန်ုပ်သည်၊ သီလပဇ္ဇော၊ သီလရှိကုန်သော ရဟန်းသူ  
 တော်ကောင်းတို့ကို၊ ဝိယာစ၊ ချစ်မြတ်နိုးအပ်ကုန်သည်လည်း၊ အဟောသိ၊  
 ဖြစ်ကုန်၏၊ အဟံ၊ အကျွန်ုပ်သည်၊ ပဿဒ္ဓမိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်  
 ဖြစ်၍၊ အနုဉ္စ၊ ဆွမ်းကိုလည်းကောင်း၊ ပါနဉ္စ၊ အဖျော်ကိုလည်းကောင်း၊ ဝိပု  
 လံ၊ ပြန်ပြောကောင်းမြတ်သော၊ ဒါနဉ္စ၊ အတတ်သင်္ကန်းစသောလှူဖွယ်ဝတ္ထု  
 ကိုလည်းကောင်း၊ သုတ္တံ၊ ရှိသောစွာ၊ အဒါသိ၊ ပေးလှူခဲ့ဘူး၏၊ မဟာနု  
 ဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ ထေန၊ ထိုသို့  
 သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သဘောရှိ  
 သော၊ ဝတ္ထောစ၊ အကြောင်းအဆင်းသည်လည်း၊ ဇာတော၊ ဖြစ်၏၊ ( ပ )၊  
 ထေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝတ္ထောစ၊ အရောင်  
 အဆင်းသည်လည်း၊ သဗ္ဗဒိယာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊  
 ပဘာသဟိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏၊  
 ဒသမံ၊ ဆယ်ခုမြောက်သော၊ ပါယာသိဝိမာနဝတ္ထု၊ ပါယာသိမင်း၏အမှု  
 ကြီးငယ်ကိုပြုလုပ်သော ဥတ္တရလူဆင် နတ်သား၏ဗိမာန်လျှင်အကြောင်းရှိ  
 သောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

တဿ၊ ထိုပါယာသိပင်၏၊ ဥဒါနံ၊ ဥဒါနံသည်၊ ဧဒ္ဓ၊ နှစ်ပါးကုန်သော၊ အ  
 ကိရိယာနော၊ အကိရိယဗိမာနဝတ္ထုတို့၊ ဖထဒါပမိ၊ အရှင်မဟာမေဂ္ဂလ္လာန်  
 အားသရက်သီးလေးလုံးတို့ကိုပေးလှူသောဗိမ္ဗိသာရမင်း၏ ဥပလုင်္ဂစောင့်  
 ဖြစ်ဘူးသောနတ်သား၏ဗိမာန်လျှင်အကြောင်းရှိသော ဒေသနာ၊ ဧဒ္ဓ၊ နှစ်ပါး  
 ကုန်သော၊ ဥပဿယဒါပမိကာ၊ ရဟန်းတို့အားတညဉ့်မျှ အိပ်ရာနေရာကို  
 ပိုင်းခြား၍ ပေးလှူခဲ့ဘူးသော ဥပါသကာတို့၏ ဗိမာန်လျှင်အကြောင်းရှိ  
 သောဒေသနာတို့၊ ဘိက္ခုယဒါပမိ၊ ထမင်းစားအံ့ဟုလှူပြု၍စားခွက်ကိုစား  
 ဘွယ်ခွဲဘွယ်ကိုလည်းစင်အိပ်ထံခါး၊ ဆွမ်းရင်ထားသော ခေါ်သွားရဟန်း

တယောကံ အားထွင်းကို ပေးလှူခဲတူးသော နတ်သား၏ ဗိမာန်လှူအကြောင်းရှိသော ဒေသနာ၊ ယဝပါလကော စေတ၊လယ်စောင့် ရာသီလာ ရောက်သောခရီးသွားရဟန္တာ တယောကံအားရုယောမ္ဗံကိုပေးလှူခဲတူးသော လယ်စောင့်ယောကျ်ားနတ်သား၏ ဗိမာန်လှူ အကြောင်းရှိသော ဒေသနာ၊ ဧွေနှစ်ပါးကုန်သော၊ ကုဏ္ဍလိနော၊ကောင်းသော နားစောင်းရှိသောနတ်သားတို့၏စည်းစိမ်လှူအကြောင်းရှိသောဒေသနာတို့၊ပါယာဝီပါယာဝီမင်း၏ အမှုကြီးငယ်ကိုပြုလုပ်သော ဥတ္တရလုလင်နတ်သား၏ဗိမာန်လှူအကြောင်းရှိသော ဒေသနာ၊ဣတိဇ္ဇဒံ၊ ဤသည်လှူငှတည်း။ ။

၇-ပုဂ္ဂိုလ်သီမာန-သုဒ္ဓိက္ခိတ္တ-တတိယဝဂ်၊

(၇၅) ဒေဝပုတ္တ၊နတ်သား၊တိဒသာနံ၊တပဝတိံ သ နတ်တို့၏ ဥတ္တမံ၊မြတ်သော၊ဥယျာနသဋ္ဌံ၊အထူးသဖြင့်ဦးမွမ်းအင်သောဥယျာဉ်ဖြစ်သော၊  
ပိတ္တလထံ၊ပိတ္တလတာအမည်ရှိသော၊ဝနံ၊ဥယျာဉ်တောသည်၊ပကာသတိယထာ၊ထွန်းပသကဲ့သို့၊ တထုပမံ၊ထိုပိတ္တလတာ ဥယျာဉ်နှင့်တူစွာ၊ဩဘာသယံ ဩဘာသယန္တံ၊ ထွန်းပလျက်၊ တုယံ၊သင်နတ်သား၏၊ ဣဒံဗိမာနံ၊ဤဗိမာန်သည်၊ အန္တလိက္ခေ၊ကောင်းကင်၌၊ တိဋ္ဌတိ၊တည်၏။ ။  
ဒေဝပုတ္တ၊နတ်သား၊တွံ၊သင်နတ်သားသည်၊ ဒေဝိဒ္ဓိပတ္တော၊နတ်၌ဖြစ်သော ပြည့်စုံခြင်းသို့ ရောက် သည်၊ ဟုတ္တာ၊ဖြစ်၍၊ မဟာနုဘာဝေါ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသည်၊ အသိ၊ဖြစ်၏၊ မနုဿဘူတော၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊ တွံ၊သင်နတ်သားသည်၊ ကိံပုညံ၊အဘယ်သို့သော ကုသိုလ်ကံကို၊ အကပသိ၊ ပြုခဲ့ဘူးသနည်း၊ ဂေန၊အဘယ်သို့ သောကုသိုလ်ကံကြောင့်၊ တွံ၊သင်နတ်သားသည်၊ ဧဝံ၊လိတာနုဘာဝေါ၊ဤသို့ ထွန်းပသောတန်ခိုးအာနုဘော်ရှိသည်၊ အသိ၊ဖြစ်သနည်း၊ဂေန၊အဘယ် သို့သော ကုသိုလ်ကံကြောင့်၊ တော၊သင်နတ်သား၏၊ ဝဇ္ဇော၊အရောင် အဆင်းသည်လည်း၊ သဗ္ဗဒိဿ၊ခပ်ထိမ်းကုန်သောအရောင်များ၌၊ တို့ကို၊ ပဟန္တု၊ပတ်၊ ထွန်းပစေ နိုင်သနည်း၊ ဣတိ၊ဤသို့၊ ပုစ္ဆာမိ၊မေး၏။ ။  
မောဂ္ဂသာနေန၊ အရှင်မဟာမောဂ္ဂသာန်သည်၊ ပုစ္ဆိတော၊မေးအင်သော၊ သောဒေဝပုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊နှစ်သက်ဝမ်းမြောက် သောပိတ်ရှိသည်၊ ဟုတ္တာ၊ဖြစ်၍၊ ဣဒံပလံ၊ဤအကျိုးသည်၊ ယသ၊ကမ္မ ဝသ၊အကြင် ကုသိုလ်ကံ၏၊ ပလံ၊အကျိုးသည်၊ ဟောတိ၊ဖြစ်၏၊တံဇဗ္ဗံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊အမေးပြုသာနာကို၊ ပုဋ္ဌော၊မေးအင်သည်ရှိသော်၊

ဝိယာကာထိ၊ ဖြေကြား၏။ ကိဝိယာကာထိ၊ အဘယ်သို့ ဖြေကြားသနည်း။ မဟာနုဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟိ၊ အကျွန်ုပ်သည်။ မနုဿသု၊ လူကို၌၊ မနုဿဘုတော၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသည်၊ ဧလိဒ္ဓေါ၊ ဆင်းရဲသော၊ အဘာဏော၊ မြို့ကို ကိုးကွယ်ရာ မရှိသော၊ ကပဏော၊ အထီးကျန်သော၊ ကမ္မကရော၊ အမှုထုပ်ယောကျ်ားသည်။ အဟောထိ၊ ဖြစ်ခဲ့ဘူး၏။ ဇိဇ္ဈန္တု၊ အိုမင်းကြီးမင်းခြင်းသို့ရောက်ကုန်သော၊ မာတာပိတရောစ၊ အမိအဘတို့ သည်သည်။ အဘာရိ၊ လုပ်ကျွေးမွေးမြူခဲ့ဘူး၏။ မေ၊ အကျွန်ုပ်သည်။ သီသဝန္တော၊ သီသရှိကုန်သောပုဂ္ဂိုလ်တို့ကို၊ ဝိယာစ၊ ချစ်မြတ်နိုးအပ်ကုန်သည်သည်။ အဟောသံ၊ ဖြစ်ကုန်၏။ အဟိ၊ အကျွန်ုပ်သည်။ ပသန္နပိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ အန္တု၊ ဆွမ်းကိုထည်းကောင်း၊ ပါနုဉ္စ၊ အပျော်ကိုထည်းကောင်း၊ ဝိပုလံ၊ ပြန့်ပြော ကောင်းမြတ်သော၊ ဒါနုဉ္စ၊ သင်္ကန်းအစရှိသောလှူငွယ်ဝတ္ထုကို ထည်းကောင်း၊ သတ္တဝံ၊ ရှိသေ့စွာ၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့ သဘောရှိသော၊ ဝတ္ထောစ၊ အရောင်အဆင်းသည်ထည်း ဇာတော၊ ဖြစ်၏ (ပ)၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏ ဝတ္ထောစ၊ အရောင်အဆင်းသည်ထည်း၊ သဗ္ဗဒံ၊ ခပ်သိမ်းကုန်သောအရပ် မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ အက္ခာပိ၊ ဖြေကြား၏။ ဝဋ္ဌဝံ၊ ရှေးဦးစွာသော၊ ဧလိဒ္ဓါဝိမာနဝတ္ထု၊ သူဆင်းရဲဥပါသကာ၏ ဝိမာနသျှင်အကြောင်းရှိသောဝတ္ထု သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

(၇၆) ဒေဝဂုတ္တ၊ နတ်သား၊ တိဒသာနံ၊ တာဝတိံသာနတ်ရွာသုဂတိ တံ၌ဖြစ်ကုန်သောနတ်တို့၏၊ ဥယျာနုသေဋ္ဌံ၊ မြီးမွမ်းအပ်သော ဥယျာဉ်ဖြစ်သော၊ နန္ဒနံ၊ နန္ဒနုအမည်ရှိသော၊ ဝနံ၊ ဥယျာဉ်တော သည်၊ ပကာသတိယထာ ထွန်းပသကဲ့သို့၊ တထုပဝံ၊ ထိုနန္ဒနုအမည်ရှိသောဥယျာဉ်နှင့်တူစွာ၊ ဩဘာ သသံ၊ ဩဘာသယန္တံ၊ ထွန်းပလျက်၊ တုယံ၊ သင်နတ်သား၏၊ ဣဒံဝိမာနံ ဤဝိမာနံသည်၊ အန္တလိက္ခေ၊ ကောင်းကင်၌၊ တိဋ္ဌတိ၊ တည်၏။ ဒေဝဂုတ္တ၊ နတ်သား၊ တံ၊ သင်နတ်သားသည်၊ ဧဝိဒ္ဓါ၊ ကြော၊ နတ်၌ဖြစ်သောပြည့်စုံခြင်းသို့ရောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိ သည်၊ အဟိ၊ ဖြစ်၏။ မနုဿဘုတော၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ တံ၊ သင်နတ်သားသည်၊ ကိ ပုညံ၊ အဘယ်သို့သောကုသိုလ်ကံကို၊



အကာသိ၊ ပြုခဲ့ဘူးသနည်း၊ ကေန၊ အဘယ့်သို့သောကုသိုလ်ကံကြောင့်၊ ထွံ၊  
သင်နတ်သားသည်၊ ဇေတဝိတာနုဘာဝေါ၊ ဤသို့ထွန်းပသောတန်ခိုးအာနု  
ဘော်ရှိ သည်၊ အထိ၊ ဖြစ်သနည်း၊ ကေန၊ အဘယ့်သို့သောကုသိုလ်ကံကြောင့်  
ထေ၊ သင်နတ်သား၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသား၊  
ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်သနည်း၊  
ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏၊ မောဂ္ဂလာနေန၊ အရှင်မဟာမောဂ္ဂလဝန်  
သည်၊ ပုစ္ဆိတော၊ မေးအပ်သော၊ သောဒေဝပုစ္ဆော၊ ထိုနတ်သားသည်၊  
အတ္တမနော၊ နှစ်သက်ဝမ်းမြောက်သောစိတ်ရှိသည်၊ ဟုထွာ၊ ဖြစ်၍၊ ဣဒံ  
လံ၊ ဤအကျိုးသည်၊ ယသကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ဗလံ၊ အကျိုး  
သည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြုသနာကို၊  
ပုစ္ဆော၊ မေးအပ်သည်ရှိသော်၊ ဝိယာပ၊ သိ၊ ဖြေကြား၏၊ မဟာနုဘာဝ  
ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊ အကျွန်ုပ်သည်  
မနုဿေသု၊ လူဘို့၌၊ မနုဿာဘုတော၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊  
ဒလိဇ္ဈေ၊ ဆင်းရဲသော၊ အတပဏော၊ ခိုမြိကိုးကွယ်ရာမရှိသော၊ ကပဏော  
အထိ၊ ကုန်သော၊ ကမ္မကဓော၊ အမှုထုပ်သောသူသည်၊ အဟောသိ၊ ဖြစ်ခဲ့ဘူး  
၏၊ ဇိဇ္ဈော၊ အိုမင်းကြီးရင့်ခြင်းသို့ရောက်ကုန်သော၊ မာတာပိတဇရာ၊ စ၊ အမိ  
အဘတို့ကိုလည်း၊ အဘာရိ၊ လုပ်ကျွေးမွေးမြူခဲ့ဘူး၏၊ မေ၊ အကျွန်ုပ်သည်၊  
ဝိယာ၊ ချစ်မြတ်နိုးအပ်ကုန်သော၊ သိယဝဇ္ဇောစ၊ သိယရှိသောရဟန်းသူ  
တော်ကောင်းတို့သည်လည်း၊ အဟောသံ၊ ရှိကုန်၏၊ အဟံ၊ အကျွန်ုပ်သည်၊  
ပသန္တပိစ္ဆော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ ထေဝံ၊ ထိုရဟန်းသူတော်  
ကောင်းတို့အား၊ အန္တု၊ ထွင်းကိုထည်းကောင်း၊ ပါနုဉ္စ၊ အပျော်ကိုထည်း  
ကောင်း၊ ဝိပုလံ၊ ပြန်ပြောကောင်းမြတ်သော၊ ဒါနုဉ္စ၊ အဝတ်သင်္ကန်းအစရှိ  
သောလှူငွယ်ဝတ္ထုကိုလည်းကောင်း၊ သတ္တု၊ ရှိသေစွာ၊ အဒါသိ၊ ပေးလှူ  
ခဲ့ဘူး၏၊ အကာသိ၊ ပြုခဲ့ဘူး၏၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊  
မေ၊ အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇောစ၊ အရောင်အ  
ဆင်းသည်၊ ဇာတော၊ ဖြစ်၏၊ (ပ)၊ တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ  
အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိသား၊ ခပ်သိမ်းကုန်  
သောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာ  
မိ၊ ဖြေကြား၏၊ ဣတိယံ၊ နှစ်ခုမြောက်သော၊ နန္ဒနိမာနဝတ္ထု၊ နန္ဒနအ  
မည်ရှိသောဥပဇ္ဈာန်တုစွာ ထွန်းပသော ဝိမာန်လျှင်အကြောင်းရှိသော  
ဝတ္ထု သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၇၇) မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝပုတ္တ၊ နတ်သား၊ တဝ၊ သင်နတ်သား၏၊ မဏိထူထံ၊ ပဒုမရာဂစသောပတ္တမြားဖြင့် ပြီးသောဝိတိုင်ရှိသော၊ ဣဒံဝိမာနံ၊ ဤဝိမာန်သည်၊ ဥစ္စံ၊ မြင့်၏၊ တဿ၊ ဤဝိမာန်၏၊ ပမာတံ၊ အတိုင်အရှည်သည်၊ သမန္တတော၊ ထက်ဝန်းကျင်မှ၊ နွါဒသယောဇနာနိ၊ တဆဲနှစ်ယူဇနာတို့သည်၊ ဝေဠုရိယထမ္ဘာ၊ ကျောက်မျက်ရွဲဖြင့်ပြီးသောဝိတိုင်းရှိကုန်သော၊ ဥဇ္ဇောရာ၊ ပြန်ပြောကောင်းမြတ်ကုန်သော၊ သတ္တသတာ၊ ခုနစ်ရာအတိုင်အရှည်ရှိကုန်သော၊ ကုဋ္ဌာဂါရာစ၊ စုထင်ပွန်းချွန်တို့သည်လည်း၊ သန္တိ၊ ရှိကုန်၏၊ တဿံတဿံဘူမိယံ၊ ထိုထိုသို့သောမြေအရပ်၌၊ ရုစိရတ္တတာ၊ နှစ်သက်တွယ်ရှိကုန်သော ရွှေပျဉ်ချပ်တို့ဖြင့်ခင်းအပ်သည်ဖြစ်၍၊ သုဘာ၊ တင့်တယ်ကောင်းမြတ်သောမြေအတို့ရှိသည်၊ ဟောတိဖြစ်၏။ ။ တတ္ထ၊ ထိုဝိမာန်၌၊ တံ၊ သင်နတ်သားသည်၊ အစ္စယိ၊ နေ၏၊ ဂန္ဓပါနံ၊ အခါမပြတ်ဖျော်အပ်သော နတ်၌ဖြစ်သော ကောင်းသောအနံ့ရှိသောအဖျော်ကို၊ ဝိဝသိစ၊ သောက်လည်းသောက်၏၊ သုဒ္ဓဘောဇနံ၊ နတ်၌ဖြစ်သော စင်ကြယ်သန့်ရှင်းသောတော်ဇဉ်ကို၊ ခါဒသိစ၊ သုံးလည်းသုံးစား၏၊ ဝဂ္ဂ၊ ချိုသာသော အသံရှိကုန်သော၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ဝိတာစ၊ စောင်းတို့သည်လည်း၊ ပဝဒန္တိ၊ မြည်ကုန်၏၊ ဝတ္ထု၊ ဤဝိမာန်၌၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော ရသ၊ ကောင်းမြတ်ကုန်သော၊ ပဉ္စ၊ ငါးပါးကုန်သော၊ ကာမဂုဏာ၊ ကာမဂုဏ်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ သုဝဏ္ဏန္တာ၊ ရွှေတန်ဆာဖြင့်ဖုံ ထွင်းအပ်ကုန်သော၊ နာရိယောစ၊ နတ်တို့တို့သည်လည်း၊ နုဗ္ဗန္တိ၊ ကမ်းကုန်၏။ ။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝပုတ္တ၊ နတ်သား၊ ကေန၊ အဘယ် သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ တောဒိသော၊ ဤသို့သဘောရှိသော၊ ဝဏ္ဏောစ၊ အရောင်းအဆင်းသည်လည်း၊ ဇာတော၊ ဖြစ်သနည်း၊ (ပ)၊ ကေန၊ အဘယ် သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်နတ်သား၏ ဝဏ္ဏောစ၊ အရောင်းအဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပပေနှိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆဒဒိ၊ မေး၏၊ မောဂ္ဂဿ၊ နေန၊ အရှင်မ ကာမောဂ္ဂဿာန်သည်၊ ပုစ္ဆိတော၊ မေးအပ်သော၊ ဂောဒေဝပုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊ နှစ်သက်ဝမ်းမြောက်ခြင်းနှင့်စပ်သော စိတ်ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ ပြဿနာကို၊ ပုဏ္ဏောမေ၊ အပ်သည်ရှိသော်၊ ဝိသာကာသိ၊ မြေကြား၏။ ။ မဟာနူဘာဝ၊ ကြီးသောတန်ခိုးအာနု



ကောသိရှိသော၊ သိက္ခ၊ ရှင်ရဟန်း၊ အဟံ၊ အက္ခန္တိသံသယံ၊ မနုဿေသု၊ လူတို့၌  
 မနုဿတုတော၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ ဝိဝနော၊ တော၌။ သင်္က  
 မနံ၊ တံဘားကို၊ အကာထိ၊ ဆောက်လုပ်ခဲ့ဘူး၏။ အာရာမရုက္ခာနိဝ၊ အရံ  
 အတားဖြစ်သောသစ်ပင်းတို့ကိုလည်း၊ ရောပယိသံ၊ ပိုက်ပျိုးခဲ့ဘူး၏။ မေ၊  
 အက္ခန္တိသံသယံ၊ သိလဝန္တော၊ သိလရှိကုန်သောရဟန်းသူထေဇ်ကောင်းတို့  
 ကို၊ ဝိယာစ၊ ချစ်မြတ်နိုးအပ်ကုန်သည်လည်း၊ အဟောသံ၊ ဖြစ်ကုန်၏။ အဟံ၊  
 အက္ခန္တိသံသယံ၊ ပသန္တိတ္ထော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ အန္တု၊  
 ဆွမ်းကိုလည်းကောင်း၊ ပါနု၊ အပျော်ကိုလည်းကောင်း၊ ဝိပုဏံ၊ ပြန်ပြော  
 ကောင်းမြတ်သော၊ ဒါနု၊ အဝတ်သင်္ကန်းအစရှိသောဒါနဝတ္ထုကိုလည်း  
 ကောင်း၊ သတ္တန္တံ၊ ရှိသေ့စွာ၊ အဒါထိ၊ ပေးလှူခဲ့ဘူး၏။ မဟာနုဘာဝ၊ ကြီး  
 သောတန်ခိုးအာနုဘော်ရှိသော၊ သိက္ခ၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သောကု  
 သိုလ်ကံကြောင့်၊ မေ၊ အက္ခန္တိသံသယံ၊ တောဒိသော၊ ဤသို့သောစောင့်ရှောက်  
 ဝတ္ထောစ၊ အရောင်အဆင်းသည်လည်း၊ ဇာတော၊ ဖြစ်၏။ (ပ)၊ တေန၊ ထိုသို့  
 သောကုသိုလ်ကံကြောင့်၊ မေ၊ အက္ခန္တိသံသယံ၊ ဝတ္ထောစ၊ အရောင်အဆင်း  
 သည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပဘာသ  
 တိ၊ ထွန်းပစေနိုင်၏။ ဣတိ၊ ဤသို့၊ အက္ခန္တိသံသယံ၊ မြေကြား၏။ တတိယံ၊ သုံးခု  
 မြော်သော၊ မဏိထူထပ်မာနဝတ္ထု၊ ပဒုမရာဂစသောပတ္တမြားဖြင့်ပြီးသော  
 သိတိုင်ရှိသောမိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့  
 ရောက်ပြီ။ ။

(၇၀) ဒေဝပုတ္တ၊ နတ်သား၊ သောဝတ္ထံ၊ မယော၊ ရွှေဖြင့်ပြီးသော၊ ပဗ္ဗကတ္ထိံ  
 တောင်ထိပ်၌၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသောအတို့တို့ဖြင့်၊ ပဘံ၊ ထွန်းပသော  
 အရောင်ရှိသော၊ ဟေမဇာယပဋိန္နန္ဒံ၊ ရွှေကွန်ယက်ဖြင့်ဖုံးထွင်းအပ်သော၊  
 ကိင်္ကကိကဇာယကပ္ပိတံ၊ ဖွဲ့အပ်သော ရွှေမျှ၊ ကွန်ယက်လည်း ရှိသော၊  
 ဝိမာနံ၊ မိမာန်သည်၊ တိဋ္ဌတိ၊ တည်၏။ တတ္ထ၊ ထိုမိမာန်၌၊ သုကတာ၊  
 ကောင်းစွာပြုလုပ်အပ်ကုန်သော၊ အဋ္ဌိသာ၊ ရှစ်မြှောင့်ရှိကုန်သော၊ စေမ္ဘာ၊  
 သိတိုင်တို့သည်၊ သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ တေထမ္ဘာ၊ ထို  
 သိတိုင်တို့သည်၊ ဝေဠုရိယမယာ၊ ကျောက်မျက်နှာဖြင့်ပြီးကုန်၏။ တေသံ၊ ထို  
 သိတိုင်တို့၏၊ အဋ္ဌိသေသု၊ ရှစ်မြှောင့်တို့တွင်၊ ဧကမေကာယာ၊ တခုခုသော၊  
 အံသိယာ၊ အမြှောင့်၌၊ ဝေဠုရိယသုဝဏ္ဏဿစ၊ ကျောက်မျက်နှာရွှေစင်ဖြင့်  
 ကည်းကောင်း၊ ဖလိကာဓုပိယဿစ၊ ဖလ်ဇာတ်ငွေစင်ဖြင့်လည်းကောင်း၊  
 မသာရကလ္လံ၊ ရုက္ခာဟိစ၊ ပတ္တမြားပြောက်ပုလဲတို့ဖြင့်လည်းကောင်း၊ လော

ဟိတင်္ဂါမဏိဟိစ၊ ပတ္တမြားနိဖြင့်လည်းကောင်း၊ နိဗ္ဗိတာ၊ ဖန်ဆင်းအင်ကုန်  
သော၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ရတနာ၊ ရတနာတို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏။  
ဝိတြာ၊ ဆန်းကြယ်သော၊ မနောဓုမာ၊ နှလုံးမွေ့လျော်ဝတ္တံ့ရှိသော၊ တူမိ၊ မြေ  
သည်၊ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုမိမာန်၌၊ ရတနာ၊ မြို့သည်၊ နဥဒ္ဓံ၊ သတိ၊ အထက်သို့  
မတက်၊ နိဗ္ဗိတာ၊ ကံသည်ဖန်ဆင်းအင်ကုန်သော၊ ဝိတာ၊ ရွှေစင်ဗုဒ္ဓ၊ ရာဂစ  
သောပတ္တမြားတို့ဖြင့် ပြီးခြင်းကြောင့် ရွှေသော အဆင်းရှိကုန်သော၊ ဂေါ  
ပါနုဝိဂဏာ၊ အခြင် အပေါင်းတို့သည်၊ ကုဋံ၊ ရတနာ ခုနစ်ပါးတို့ဖြင့်  
ပြီးသောအချက်ကို၊ ဝေရေန္တိ၊ ဆောင်ကုန်၏။ တဿ၊ ထိုမိမာန်၏။ စတု  
ရောဒိသာ၊ အရှင် လေးမျက်နှာတို့၌၊ စတ္တာရိ၊ လေးပါးကုန်သော၊ သော  
ပါနာနိစ၊ စောင်းတန်း လေးခါးတို့ကိုလည်း၊ နိဗ္ဗိတာ၊ ဖန်ဆင်း အင်ကုန်  
၏။ တံ၊ ထိုမိမာန်သည်၊ နာနာမုတနဂဗ္ဗဟိ၊ အထူးထူးသော၊ ရတနာ  
တို့ဖြင့် ပြီးကုန်သော အိမ်ရာ တိုက်ခန်း တို့ဖြင့်၊ အာဒိဗ္ဗောဝ၊ နေလုလင်  
ကဲ့သို့၊ ဝိရောစတိ၊ တင့်တယ်၏။ တတ္ထ၊ ထိုမိမာန်၌၊ ဝိတတ္ထာ၊ အသီးအသီး  
ဝေတန်အင်ကုန်သော၊ ဘာဂသော၊ အဖျိုးအားဖြင့်၊ ဝိဘာ၊ နှိုင်းယှဉ်အင်ကုန်  
သော၊ စတသော၊ လေးချောင်းကုန်သောပွတ်တိုင်တို့သည်၊ ဓဒ္ဒလမာနာ၊  
အလွန်ထွန်းပကုန်ထူးကို၊ သမန္တာ၊ ထက်ဝန်းကျင်မှ၊ စတုရောဒိသာ၊ အ  
ရှင်လေးမျက်နှာတို့ကို၊ အာဘန္တိ၊ ထင်စေကုန်၏။ ဒေဝုတ္တု၊ နတ်သား၊  
ပဝရေ၊ မြတ်သော၊ တာဝိ၊ ဝိမာနော၊ ထိုမိမာန်၌၊ မဟပ္ပဘော၊ များမြတ်သော  
အရောင်ရှိသော၊ တံ၊ သင်နတ်သားသည်၊ ဥဒယန္တော၊ တက်သော၊ ဘာဇာရ  
မာဇ္ဈာ၊ နေလုလင်ကဲ့သို့၊ ဝဇ္ဇေန္တော၊ အရောင်အဆင်းဖြင့်၊ အတိရောစသိ၊  
ထံပါးသောနတ်တို့ကို သာလွန်၍တင့်တယ်၏။ ဣဒံ၊ ဤအကျိုး  
သည်။ တော၊ သင်နတ်သား၏။ ဒါနဿ၊ ဒါနကုသိုလ်ကံ၏။ ဖလံ၊ အကျိုး  
ထော၊ အထော၊ ထိုသို့မဟုတ်မူ၊ သိထဿဝါပန၊ ကိုယ်ဖြင့် စောင့်စည်း  
ခြင်းအစရှိသော ဝါရိတ္တသိထ၏မူလည်း၊ ဖလံ၊ အကျိုးထော၊ အထော၊ ထို  
သို့မဟုတ်မူ၊ အဗ္ဗလိကဗ္ဗဿ၊ လက်အုပ်ကုန်ခြင်း၏ မူလည်း၊ ဖလံ၊ အ  
ကျိုးထော၊ ဣတိ၊ ဤသို့၊ ဝုတ္တိတော၊ ငါမေးအပ်သော၊ တံ၊ သင်နတ်သားသည်  
တံ၊ ထိုအကြောင်းကို၊ မေ၊ ငါအား၊ အက္ခာဟိ၊ ဖြေကြားသော၊ မော  
ပွံလာနေန၊ အရှင်မာဘမောဂ္ဂလာန်သည်၊ ဝုတ္တိတော၊ မေးအပ်သော၊ သောဓေ  
ဝုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊ နှစ် သက်ဝမ်းမြောက်ခြင်းနှင့်စပ်  
သောစိတ်ရှိသည်၊ ဟုဝတ္တာ၊ ဖြစ်၍၊ ဣဒံ၊ ဤအကျိုးသည်၊ ယဿကဗ္ဗဿ၊  
အကြင်ကုသိုလ်ကံ၏။ ဖလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ တံ၊ ကမ္မံ၊ ထိုကု

သိုလ်ကံကို၊ ပဉ္စ၊ အမေးပြဿနာကို၊ ပုဠော၊ မေးအပ်သည်ရှိသော်၊ ဝိယာ  
 ကာသိ၊ ဖြေကြား၏။ ။ဘန္တေ၊ အရှင်ဘုရား၊ အန္ဓကဝိဒ္ဓတ္ထိံ၊ အန္ဓကဝိဒ္ဓ  
 မြို့၌၊ အဟံ၊ အကျွန်ုပ်သည်၊ ပဿန္တော၊ ကြည်ညိုခြင်းရှိသည်ဖြစ်၍၊ သကေ  
 ဟိ၊ မိမိဥစ္စာ ဖြစ်ကုန်သော၊ ပါဏိဟိ၊ ထက်တို့ဖြင့်၊ ထံတံကိစ္စံ၊ ထိုထိုသို့  
 သောကိစ္စကို၊ ကရောန္တော၊ ပြုလျက်၊ ဗုဒ္ဓဿ၊ ခပ်သိမ်းသော ဘုရားတို့ကို  
 သိတော်မူထတ်သော၊ အာဒိစ္စဗန္ဓု၊ နော၊ နေမင်း၏အစွေဖြစ်တော်မူသော၊  
 သတ္ထု၊ နော၊ မြတ်စွာဘုရား၏၊ အတ္ထာယ၊ အထို့ငှါ၊ ဝိဟာရံ၊ ကျောင်းကို၊  
 ကာရေသိံ၊ ဆောက်လုပ်ခဲ့ဘူး၏။ ။သတ္ထု၊ ထိုအန္ဓကဝိဒ္ဓမြို့၌၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ ဝိဗ္ဗုသန္တေန၊ အထူးသဖြင့် ကြည်ညိုခြင်းရှိသော၊ စေတသော၊  
 စိတ်ဖြင့်၊ ဂန္ဓဉ္စ၊ နံသာကို လည်းကောင်း၊ မာယဉ္စ၊ ပန်းကို လည်းကောင်း၊  
 ပစ္စယံ၊ နှစ်သက်အပ်သော၊ ဝိဇောပနဉ္စ၊ နံသာပျောင်းကို လည်းကောင်း၊  
 ဝိဟာရဉ္စ၊ ကျောင်းကို လည်းကောင်း၊ သတ္ထု၊ နော၊ မြတ်စွာဘုရားအား၊  
 အဒါသိံ၊ ပေးလှူခဲ့ဘူး၏။ ။ဘန္တေ၊ အရှင်ဘုရား၊ တေန၊ ထိုသို့သောကု  
 သိုလ်ကံကြောင့်၊ မယံ၊ အကျွန်ုပ်သည်၊ ဣဒံ၊ ဤကောင်းမှု၏အကျိုးကို၊ လန္ဓံ၊  
 ရအပ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ နန္ဒ၊ နော၊ နှစ်သက်အပ်သော နတ်၌ဖြစ်သော  
 ပြည့်စုံခြင်း၏ဖြစ်ရာဌာနဖြစ်သော၊ ဣမတ္ထိံ၊ ဒေဝဇောကော၊ ဤတာဝတိံသာ  
 နတ်ပြည်၌၊ ဝသံ၊ အလိုသို့၊ ဝတ္တေမိ၊ လိုက်စေနိုင်၏၊ နာနာဒိဇဂတာယုတော၊  
 အထူးထူးသောငှက်မျိုးတို့၏အပေါင်းနှင့်ယှဉ်သော၊ ရဗ္ဗေ၊ နှလုံးမွေ့လျော်  
 ခြင်းကိုဖြစ်စေတတ်သော၊ နန္ဒ၊ နော၊ နန္ဒအမည်ရှိသော၊ ဝနေစ၊ ဥယျာဉ်တော  
 ထည်း၊ နေ့စဉ်တော်၊ ကခြင်းသိခြင်း၌တတ်လိမ္မာကုန်သော၊ အတ္ထု၊ ရာဟံ၊ နတ်  
 သွီးတို့သည်၊ ပုရက္ခိတော၊ ခြံရံအပ်သည်၊ ဟုတ္တာ၊ ဖြစ်၍၊ ရမာမိ၊ မွေ့လျော်ရ  
 ၏။ ။စတုတ္ထံ၊ လေးခုမြောက်သော၊ သုဝဏ္ဏံ၊ ဝိမာနဝတ္ထု၊ ရွှေတောင်ထိပ်၌  
 နေသောဗိမာန်လျှင် အကြောင်းရှိသော ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့  
 ရောက်ပြီ။ ။

(၇၆) မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုတော်ရှိသော၊ ဒေဝပုတ္တ၊  
 နတ်သား၊ မဏိထူဏံ၊ ပတ္တမြားဖြင့်ပြီးသောသီတိုင်းရှိသော၊ တေ၊ သင်နတ်  
 သား၏၊ ဝိမာနံ၊ ဗိမာန်သည်၊ ဥစ္စံ၊ မြင့်၏၊ တဿ၊ ထိုဗိမာန်၏၊ ပဿာဏံ၊ အ  
 တိုင်းအရှည်သည်၊ သမန္တတော၊ ထက်ဝန်းကျင်မှ၊ ဣဒယယောဇနာနိ၊ တဆဲ့  
 နှစ်ယူဇနာတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဝေဠု၊ ရိယထမ္ဘာ၊ ကျောက်မျက်  
 ရွဲဖြင့်ပြီးသောသီတိုင်းရှိကုန်သော၊ ဥဠာရာ၊ ပြန်ပြောကောင်းမြတ်ကုန်သော၊  
 သတ္ထု၊ သံတာ၊ ရုနစ်ရာအတိုင်းအရှည်ရှိကုန်သော၊ ကုရုဒဂါရာ၊ ရုထစ်ပွန်းချိန်

တို့သည်၊ သန္တိ၊ ရှိကုန်၏၊ တံသံ၊ ဘသံ၊ ဘုသံ၊ ထိုထိုသို့သောမြေအရပ်၌၊  
 ရှစ်ရတ္တကာ၊ နှစ်သက်ဖွယ်ရှိကုန်သော ရွှေပျဉ်ချပ်တို့ဖြင့်ခင်းအပ်သည်ဖြစ်  
 ၍၊ သုဘာ၊ တင့်တယ်ကောင်းမြတ်သောမြေအတိုရှိသည်၊ ဟောတိ၊ ဖြစ်၏။  
 ဝတ္ထု၊ ချိုသာသောအသံရှိကုန်သော၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ဝိကာစ၊  
 စောင်းတိုသည်လည်း၊ ပဝဒန္တိ၊ မြည်ကုန်၏။ ဧတ္ထ၊ သင်၏မိမာန်၌၊ ဒိဗ္ဗာ၊  
 နတ်၌ဖြစ်ကုန်သော၊ ရသ၊ ကောင်းမြတ်ကုန်သော၊ ပဉ္စ၊ ငါးပါးကုန်သော၊  
 ကာမဂုံဏာ၊ ကာမဂုဏ်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ သုဝဏ္ဏ၊ ရွှေတန်  
 ဆာတို့ဖြင့်ထုံးထွမ်းအပ်သောကိုယ်ရှိကုန်သော၊ နာရိယောစ၊ နတ်ထိုးတို့  
 သည်လည်း၊ နစ္စန္တိ၊ ကမြူးကုန်၏။ မဟာ၊ နာဘဝ၊ ကြီးသောတန်ခိုးအာနု  
 ဘော်ရှိသော၊ ဒေဝပုတ္တ၊ နတ်သား၊ ကေန၊ အဘယ်သို့သောကုသိုလ်ကံ  
 ကြောင့်၊ တေ၊ သင်နတ်သားအား၊ ဧတာဒိသော၊ ဤသို့သတောရှိသော၊  
 ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ (ပ)၊ ကေန၊ အဘယ်  
 သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်နတ်သား၏၊ ဝဇ္ဇောစ၊ အရောင်အ  
 ဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ ပဘာ  
 သတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုတ္တမိ၊ မေး၏။ မောဂ္ဂလာနေန၊ အ  
 ရှင်မဟာမောဂ္ဂထာန်သည်၊ ပုစ္ဆိတော၊ မေးအပ်သော၊ သောဒေဝပုတ္တော၊ ထို  
 နတ်သားသည်၊ အတ္တ-နော၊ နှစ်သက်ဝမ်းမြောက်ခြင်းတို့နှင့်စပ်သောစိတ်  
 ရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ဣဒံ၊ ဤအကျိုးသည်၊ ယသကာမ္မဿ၊ အကြင်  
 ကုသိုလ်ကံ၏ ဖလံ၊ အကျိုးသည်။ ဟောတိ၊ ဖြစ်၏၊ ထံကမ္ပံ၊ ထိုကုသိုလ်ကံ  
 ကို၊ ပုဗ္ဗာ၊ မေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏။ ဘိက္ခု၊ ရှင်  
 ရဟန်း၊ ဝိဗ္ဗာနံ၊ နွေထတို့တွင်၊ ပစ္ဆိမေမာသော၊ အဆုံးဖြစ်သောဝါဆိုလ၌၊ ဒိ  
 ဝကံ၊ နေသည်၊ ပဘာပေန္တိ၊ အလွန်ပူဇော်၊ ပရေထံ၊ သူတပါးတို့၏၊ တဗ္ဗ  
 ကော၊ အခက်စား၍အမှုကိုထွင်ဆောင်သော၊ ပေါသော၊ ယောကျ်ားသည်။  
 အဗ္ဗရာဇံ၊ သရက်ဥယျာဉ်ကိုးအာသိဉ္စတိ၊ ရေသွန်း၏။ အထံ၊ ထိုကာလ  
 ၌၊ သာရိပုတ္တောတိ၊ သာရိပုတ္တရာဟူ၍၊ ဝိသုတော၊ ကျွန်တော်ထင်ရှား  
 သော၊ ဘိက္ခု၊ ရဟန်းသည်၊ စေတသော၊ စိတ်ဖြင့်၊ အကိယန္တောဝ၊ မပင်ပန်း  
 သော်လည်း၊ ကာယေန၊ ကိုယ်ဖြင့်၊ ကိယန္တုပေါ၊ ပင်ပန်းသောသတောရှိ  
 သည်ဖြစ်၍၊ တေနမဂ္ဂေန၊ ထိုသရက်ဥယျာဉ်ရှိရာခရီးဖြင့်၊ အဂမာ၊ သွား၏။  
 တဒါ၊ ထိုအခါ၌၊ အဗ္ဗယိဉ္စကော၊ သရက်ဥယျာဉ်ကိုရေသွန်းတုတ်သော၊ ပေါ  
 သော၊ ယောကျ်ားသည်၊ အာယသ္မန္တံ၊ ရှည်သောအသက်ရှိသော၊ တဉ္စ၊ ထို  
 သာရိပုတ္တရာအမည်ရှိသောရဟန်းကိုလည်း၊ ဒိသ္မာ၊ မြင်၍၊ ဘန္တေ၊ အရှင်ဘု

၀၀

ရား၊ သာဓုအာယာစာပိ၊ ဝေဘင်္ဂါပန်းပါဏိ၊ အဟံ၊ အက္ခန္တိသံဃည်းတံ၊ အရှင်  
 ဘုရားကို၊ နှာပေယျံ၊ ရေချိုးပါစေအံ့၊ ဘန္တေ၊ အရှင်ဘုရား၊ ဟံ၊ အကြင်အရှင်  
 ဘုရားကို၊ ရေချိုးစေခြင်းသည်၊ မမ၊ အက္ခန္တိ၏၊ သုခါဝဟံ၊ ချမ်းသာသုခကို  
 ရွက်ဆောင်တတ်သည်၊ အဿ၊ ဖြစ်ရာ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျောက်  
 ၏၊ ဟိက္ခု၊ ရှင်ရဟန်း၊ သောစ၊ ထိုသာရိပုတ္တရာအမည်ရှိသောရဟန်း  
 သည်သည်၊ တဿမေ၊ ထိုအက္ခန္တိအား၊ အနုကမ္ဘိယ၊ ငြီးမြှောက်ခြင်းငှါ၊  
 ပတ္တပိဝရံ၊ သပိတ်သင်္ကန်းကို၊ နိက္ခိပိ၊ ချထား၏၊ ဧကစိဝဓော၊ ခါးဝတ်  
 သင်္ကန်းတထည်တည်းသာရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ဂုက္ခမူလတ္ထိံ၊ သရက်ပင်  
 ၏အနီးဖြစ်သော၊ ဆာယာယ၊ အရိပ်၌၊ နိသိဒ္ဓိ၊ ထိုင်နေ၏၊ ပသန္တမာန  
 သော၊ ကြည်ညိုသောစိတ်ရှိသော၊ နရော၊ သရက်ဥယျာဉ်စောင့်ယောက်ျား  
 သည်၊ ဂုက္ခမူလတ္ထိံ၊ သရက်ပင်၏အနီးဖြစ်သော၊ ဆာယာယ၊ အရိပ်၌၊ ဧက  
 စိဝရံ၊ ခါးဝတ်သင်္ကန်း တထည်တည်းသာရှိသည်ဖြစ်၍၊ နိသိဒ္ဓိံ၊ ထိုင်နေ  
 သော၊ တဿ၊ ထိုသာရိပုတ္တရာအမည်ရှိသော ရဟန်းကိုသည်၊ အတ္ထေန၊ ကြည်  
 ထင်စွာသော၊ ဝါရိနဒ၊ ရေဖြင့်၊ နှာယပိ၊ ရေချိုးစေ၏၊ ဟိက္ခု၊ ရှင်ရဟန်း၊  
 သော၊ ထိုသရက်ဥယျာဉ်စောင့်ယောက်ျားသည်၊ အဗ္ဗောစ၊ သရက်ပင်ကို  
 ထည်း၊ သိက္ခာ၊ ရေဖြင့်သွန်းအပ်ပြီ၊ သမတောစ၊ ရဟန်းကိုထည်း၊ နှာပိတော  
 ရေချိုးစေအပ်ပြီ၊ မယာစ၊ ငါသည်ထည်း၊ အနုပ္ပကံ၊ များစွာသော၊ ပုညံ၊ ကောင်း  
 မှုကို၊ ပသုတံ၊ ဆည်းဘူးအပ်ပြီ၊ ဣတိမနသိကတွာ၊ ဤသို့နှလုံးပြု၍၊ ပီတိယာ  
 နှစ်သက်ခြင်းဖြင့်၊ အတ္တနော၊ မိမိ၏၊ သဗ္ဗံ၊ အလုံးစုံသော၊ ကာယံ၊ ကိုယ်ကို၊  
 ဗရတိ၊ နှံ့စေခဲ့ဘူး၏၊ ဟိက္ခု၊ အရှင်ရဟန်း၊ အဟံ၊ အက္ခန္တိသည်၊ တာ  
 ယဇာတိယာ၊ ထိုသရက်ဥယျာဉ်စောင့်ဖြစ်သည်ဘဝ၌၊ ဧတ္တကံ၊ ဤမျှအ  
 တိုင်းအရှည်ရှိသော၊ တဒေဝကမ္ဘံ၊ ထိုအရှင်သာရိပုတ္တရာအားချိုးရေသော်  
 ရေတို့ကိုပေးလှူခြင်းတည်းဟူသော ကုသိုလ်ကံကိုသာလျှင်၊ အကာသိံ၊ ပြု  
 ခဲ့ဘူး၏၊ အဟံ၊ အက္ခန္တိသည်၊ ဟေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မာန  
 သံ၊ လျှံ့ဖြစ်သော၊ ဒေဟံ၊ ကိုယ်ခန္ဓာကို၊ ပဟာယ၊ စွန့်ပစ်ရသည်ရှိသော်၊ နန္ဒနံ  
 နှစ်သက်အပ်သော နတ်၌ဖြစ်သော ပြည့်စုံခြင်း၏ဖြစ်ရာဌာနဖြစ်သော၊ ဣဝံ  
 ဒေဝထောက်၊ ဤတာဝတိံသာနတ်ပြည်၌၊ ဥပပန္နော၊ ပုဂံသန္ဓေ၏အစွမ်းအား  
 ဖြင့်ဖြစ်သည်၊ အဓိ၊ ဖြစ်၏၊ နာနာဒိဂဏယုတေ၊ အထူးထူးသောဌက်  
 မျိုးတို့၏အပေါင်းနှင့်ဗျာဉ်သော၊ မုဗ္ဗေ၊ နတ်တို့၏နှလုံးမွေ့ထျော်ခြင်းကိုဖြစ်  
 စေတတ်သော၊ နန္ဒနေ၊ နန္ဒနအမည်ရှိသော၊ ဝနေစ၊ တော၌လည်း၊ နုတ္တိထေပိ  
 ကက္ခန္တိသိက္ခန္တိသော၊ အတ္ထရာဟိ၊ နတ်တို့အပေါင်းတို့ဖြင့်၊ ပုရက္ခိတော၊ ခြံရံ

အပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ ရမာမိ၊ မွေထောင်ခံပျော်ရ၏၊ ဣတိ၊ ဤသို့၊ အာဟ၊  
လျှောက်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ အတ္ထဝိမာနဝတ္ထု၊ အရှင်သာရိပု  
တ္တရာအားချိုးရေလှူသောသရက်ဥယျာဉ်ကိုရေသွန်းသောသူဆင်းရဲယော  
ကျားနတ်သား၏ဝိမာန်သျှင်အကြောင်းရှိသောဝတ္ထုသည်။ နိဗ္ဗိတံ၊ ပြီးခြင်း  
သို့ရောက်ပြီ။ ။

(၈၀) အာရတ္တဟတ္ထာဘရဏော၊ ဆင်အပ်ပြီးသော လက်ကောက်  
လက်ကြပ်စသော လက်တန်ဆာရှင်သော၊ ယသသမိ၊ များမြတ်သောအခြံအ  
ရံရှိသော၊ စန္ဒိမာ၊ စန္ဒိမာယထာဝရီ၊ အတ္ထုနော၊ မိမိ၏၊ ဒိဗ္ဗေ၊ နတ်၌ဖြစ်သော၊  
ဝိမာနမ္ပိ၊ ဝိမာန်၌၊ ဝိရောစသိယထာ၊ တင့်တယ်သကဲ့သို့၊ ဧဝံ၊ ထိုအ  
တူ၊ ဝိမုတ္တိဘိကော၊ ကြွမြင့်စွာသောကာလပတ်လုံးတည်ခြင်းသဘောရှိသော  
ဥဗ္ဗေ၊ မြင့်သော၊ ဝိမာနသ္မိံ၊ ဝိမာန်၌၊ ဝိရောစမဒနံ၊ တင့်တယ်စွာ၊ နိဗ္ဗိန္နံ၊ ထိုင်  
နေသော၊ ဒေဝ၊ ဂေါပါလနတ်သားကို၊ ဘိက္ခု၊ ချားသည်၊ ဒိသ္မာန၊ မြင်၍၊  
ပရိပုစ္ဆိ၊ အထက်တောမာထခါရီသုဝဏ္ဏောစသောဂါထာတို့ဖြင့်မေး၏။ ။

ဒေဝပုတ္တ၊ နတ်သား၊ အထက်တော၊ တန်ဆာဆင်အပ်သောကိုယ်ရှိထသော  
မာယခါရီ၊ နတ်၌ဖြစ်သော၊ ပန်းတို့ကိုပန်ဆင်ခြင်းလည်းရှိထသော၊ သုဝ  
ဏ္ဏော၊ နတ်၌ဖြစ်သော ကောင်းသော အဝတ်အရုံတို့ကိုဝတ်ရုံခြင်းလည်းရှိ  
ထသော၊ သုကုဏ္ဍဝီ၊ ကောင်းသောနားရောင်းလည်းရှိထသော၊ ကပ္ပိဘကေ  
သမယျ၊ ပြုပြင်အပ်ပြီးသောဆံရုတ်ဆိတ်လည်းရှိထသော၊ အာရတ္တဟတ္ထာ  
ဘရဏော၊ ဆင်အပ်ပြီးသော လက်တန်ဆာလည်းရှိထသော၊ တံ၊ သင်နတ်  
သားသည်၊ ယသသမိ၊ များမြတ်သောအခြံအရံရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ဒိဗ္ဗေ၊  
နတ်၌ဖြစ်သော၊ ဝိမာနမ္ပိ၊ ဝိမာန်၌၊ စန္ဒိမာယထာဝရီ၊ စန္ဒိမာယထာဝရီလည်း၊  
ဝိရောစသိ၊ တင့်တယ်၏။ ။ ဝတ္ထု၊ ချို့သာနာပျော်သွယ်သောအသံရှိကုန်  
သော၊ ဒိဗ္ဗေ၊ နတ်၌ဖြစ်ကုန်သော၊ ဝိသာစ၊ စောင်းတို့သည်လည်း၊ ပဝေန္တိ၊  
မြည်ကုန်၏၊ အဋ္ဌဋ္ဌကာ၊ ခြောက်ကျပ်လေးယောက်အတိုင်းအရှည်ရှိကုန်  
ထသော၊ ဝိက္ခိဘာ၊ သင်အပ်ပြီးသောအတတ်ရှိကုန်ထသော၊ သာရဇ္ဈမ၊  
အဆင်း၏ပြည့်စုံခြင်း စည်းစိမ်၏ပြည့်စုံခြင်း အစရှိသည်တို့ဖြင့်ကောင်း  
မြတ်သောသဘောရှိကုန်ထသော၊ တိဒသစရာ၊ တာဝတိံသာနတ်ပြည်၌  
ချမ်းသာစွာ နေထွေရှိကုန်ထသော၊ ဥဋ္ဌာရာ၊ ပြန်ပြောကောင်းမြတ်သော  
စည်းစိမ်းရှိကုန်ထသော၊ ဒိဗ္ဗေ၊ နတ်၌ဖြစ်ကုန်ထသော၊ ကညာစ၊ နတ်သမီး  
တို့သည်လည်း၊ နုဗ္ဗန္တိ၊ ကမြူးကုန်၏၊ ဂါယန္တိ၊ သီချင်းလည်းသီကြကုန်၏၊  
ပမောဒယန္တိ၊ သင်၏ဝမ်းမြောက်ခြင်းကိုလည်း ကောင်းစွာဖြစ်စေကုန်

၏။ ဒေဝပုတ္တ၊နတ်သား၊ တွံ၊သင်နတ်သားသည်၊ ဒေဝိဗ္ဗိပတ္တော၊နတ်၌  
 ဖြစ်သောပြည့်စုံခြင်းသို့ရောက်သည်။ ဟုတွာ၊ဖြစ်၍၊ မဟာနုဘာဝေါ၊ကြီး  
 ဖြတ်သောတန်ခိုးအာနုဘော်ရှိသည်၊ အသိ၊ဖြစ်၏။ မနုဿဘူတော၊လူ၏အ  
 ဖြစ်သို့ရောက်သည်ရှိသော်၊ ဟွံ၊သင်နည်သားသည်၊ ကိပုညံ၊အတတ်သို့  
 သောကုသိုလ်ကံကို၊အကာသိ၊ပြုခဲ့ဘူးသနည်း၊ ကောနု၊အတတ်သို့သောကု  
 သိုလ်ကံကြောင့်၊ တွံ၊သင်နတ်သားသည်၊ ဧဝံ၊ဇာတိတာနုဘာဝေါ၊ဤသို့ထွန်း  
 ပသောတန်ခိုးအာနုဘော်ရှိသည်၊ အသိ၊ ဖြစ်သနည်း၊ ကောနု၊အတတ်သို့  
 သောကုသိုလ်ကံကြောင့်၊တော၊သင်နတ်သား၏၊ဝတ္ထောစ၊အရောင်အဆင်း  
 သည်လည်း၊ သဗ္ဗဒိသာ၊ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို၊ပတာသတိ  
 ထွန်းပစေနိုင်သနည်း၊ ဣတိ၊ဤသို့၊ ပုစ္ဆာမိ၊မေး၏။ မောဂ္ဂဿာနေန၊အရှင်  
 မဟာမောဂ္ဂဿာန်သည်၊ ပုစ္ဆိတော၊မေးအပ်သော၊ သောဒေဝပုတ္တော၊ထို  
 နတ်သားသည်၊ အတ္တမနော၊နှစ်သက်ဝမ်းမြောက်ခြင်းတို့နှင့်စပ်သောစိတ်  
 ရှိသည်၊ဟုတွာ၊ဖြစ်၍၊ ဣဒံပလံ၊ဤအကျိုးသည်၊ ယဿကမ္မဿ၊အကြင်ကု  
 သိုလ်ကံ၏၊ပလံ၊အကျိုးသည်၊ ဟောတိ၊ဖြစ်၏၊တံကမ္မံ၊ထိုကုသိုလ်ကံကို၊  
 ပဉ္စ၊အမေးပြုသာနာကို၊ ပုဗ္ဗော၊ မေးအပ်သည်ရှိသော်၊ ဝိဟာကာသိ၊ဖြေ  
 ကြား၏။ ဘန္တေ၊အရှင်ဘုရား၊အဟံ၊အကျွန်ုပ်သည်၊ မနုဿဘူတော၊လူတို့၌  
 မနုဿဘူတော၊လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ပရေသံ၊သူတပါးတို့၏  
 ဓေနုယော၊နွားမတို့ကို၊ သင်္ဂမ္ပ၊ပေါင်းရုံး၍၊ ဓက္ခိယံ၊စောင့်ခဲ့ဘူး၏၊တတော  
 စကဒါကာယေ၊ထိုကာလ၌လည်း၊ သမဇော၊ရဟန်းသည်၊ မမ၊အကျွန်ုပ်  
 ၏၊သန္တိကေ၊အနီးသို့၊ အာဂါ၊လာရောက်၏၊ ဂါဝေါစ၊နွားတို့သည်လည်း  
 ကောင်း၊မာသေ၊ယာခင်းပဲခင်းတို့ကို၊ ခါဒိတုံ၊စားခြင်းငှါ၊အာဂမံသု၊လာ  
 ကုန်၏။ ဘန္တေ၊အရှင်ဘုရား၊ တဒါ၊ထိုကာလ၌၊ မေ၊အကျွန်ုပ်အား၊ အဇ္ဇ  
 ယခုအခါ၌၊ ဣယံ၊နှစ်ပါးစုံသော၊ ကိစ္စံ၊ကိစ္စသည်၊ ဥဘယဉ္စ၊နှစ်ပါးလည်းဖြစ်  
 သော၊ကာရိယံ၊ပြုအပ်သောအမှုသည်၊ အတ္ထိ၊ရှိ၏၊ ဣစ္စေ၊ဤသို့လျှင်၊အဟံ၊  
 အကျွန်ုပ်သည်၊ အတိပိန္နဟိ၊အလွန်ကြံအောက်မေ့၏၊ ဘန္တေ၊အရှင်ဘုရား၊  
 တတောစ၊ထိုသို့ကြံအောက်မေ့ရာကာလမှ၊ ပရံ၊နောင်၌၊ အဟံ၊အကျွန်ုပ်  
 သည်၊ ယောနိသော၊သင့်သောအားဖြင့်၊ သညံ၊တရားနှင့်စပ်ဖွဲ့သောအ  
 မှတ်သညာကို၊ ပဋိသန္ဓိနု၊ရ၍၊ ဒဒါမိ၊ပေးလှူအံ့၊ ဣတိမနသိကတွာ၊ဤသို့  
 လုံးပြု၍၊ အနန္တကံ၊မယောရံ၊ထုပ်စားသာပုဝါကို၊ တဝ၊အရှင်ဘုရား၏၊ ဘ  
 ပတ္တေ၊လက်၌၊ ဝိဝိံ၊ပစ်၏။ ဘန္တေ၊အရှင်ဘုရား၊ ယဿ၊အကြင်ပဲခင်း  
 ရှင်၏၊ ဣဒံခနံ၊ဤပဲဟုဆိုအပ်သောဥစ္စာသည်၊ အတ္ထိ၊ရှိ၏၊ တဿ၊ထိုပဲခင်း

ရှင်၏တံခနံ၊ ထိုဝင်းတည်းဟူသောဥဋ္ဌာကို၊ အယ်ဂေါဏော၊ ဤနွားအပေါင်းသည်၊ ပုရာဘဂ္ဂဘိ၊ မဗျက်သီးဖီသောအဟံ၊ ထိုအကျွန်ုပ်သည်၊ မာသခေတ္တံ၊ ဝင်းရှိရာအရပ်သို့၊ တုရိတော၊ အဆောတလျှင်၊ အဝါသရိ၊ ကပ်၏၊ တတောစတတ္ထ၊ ထိုအရပ်၌၊ တုရိတသာ၊ အဆောတလျှင်၊ သတော၊ ဖြစ်စဉ်၊ မေ၊ အကျွန်ုပ်၏၊ ပါဒေ၊ ခြေတို့ကို၊ မဟာဝိသော၊ ပြင်းထန်သောအဆင်ရှိသော၊ ကဏ္ဍော၊ မည်းသောအဆင်း၊ အရောင်လည်းရှိသော၊ ဥရဂေါ၊ ခြေဟောက်သည်၊ အရံသိ၊ ကိုက်ခဲ့၏၊ ဝာန္တေ၊ အရှင်ဘုရား၊ သွားဟံသော အဟံ၊ ထိုအကျွန်ုပ်သည်၊ တဒါ၊ ထိုကာလ၌၊ အဇ္ဈော၊ ဆင်းရဲခြင်းသို့ရောက်သည်၊ ရက္ခေ၊ သေထောက်သော ဆင်းရဲသည်၊ ဝိဇ္ဇိတော၊ နှိပ်စက်အပ်သည်၊ အမိ၊ ဖြစ်၏၊ ဘိက္ခုစ၊ ရဟန်းသည်လည်း၊ တံအနန္တကံ၊ ထိုရယော မှံထုပ်သောဝုဝါကို၊ သာမံ၊ ကိုယ်တိုင်၊ ဝက္ခိ၊ ခံယူ၍၊ မမံ၊ အကျွန်ုပ်ကို၊ အနုကမ္မာယ၊ မြီးမြှောက်ခြင်း၌၊ ကုဗ္ဗာသံ၊ ရယောမှံကို၊ အဟာသိ၊ သုံးဆောင်၏၊ အဟံ၊ အကျွန်ုပ်သည်၊ တတော၊ ထိုလူ၏အဖြစ်မှ၊ ရတော၊ ရတေသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ကာလကံဘော၊ သေလွန်ခြင်းသို့ရောက်သည်ရှိသော် ဒေဝတာ၊ နတ်သည်၊ အမိ၊ ဖြစ်၏၊ ဝာန္တေ၊ အရှင်ဘုရား၊ မယာ၊ အကျွန်ုပ်သည်၊ ကုသလံ၊ အဖြစ်မရှိ သည်ဖြစ်၍ကောင်းကျိုးကို ပေးခြင်းလက္ခဏာရှိသော၊ တဒေဝကမ္မံ၊ ထိုရယော မှံမျှကိုပေးလှူခြင်း တည်းဟူသောဒါနကုသိုလ်ကံကို သာလျှင်၊ ကတံ၊ ပြုအပ်၏၊ အတ္တနာ၊ မိမိသည်၊ သုခံ၊ ချမ်းသာခြင်း၏အကြောင်းဖြစ်သော၊ ကမ္မဉ္စ၊ ကံ၏အကျိုးကိုလည်း၊ အနုဘော၊ မိခံစားရ၏၊ ဝာန္တေ၊ အရှင်ဘုရား၊ တယာဟိတယာဇေ၊ အရှင်ဘုရားသည်သာလျှင်၊ ဘုသံ၊ လွန်စွာ၊ အဟံ၊ အကျွန်ုပ်ကို၊ အနုကမ္မိတော၊ မြီးမြှောက်တော်မူအပ်သည်၊ အမိ၊ ဖြစ်၏၊ ကတညာဘာယ၊ အရှင်ဘုရားသည် ပြုအပ်သော ကျေးဇူးကိုယ်သည်၏ အဖြစ်ကြောင့်၊ တံ၊ အရှင်ဘုရားကို၊ အဘိဝါဒယာမိ၊ ရိုသေစွာရှိခိုးပါ၏၊ ဝာန္တေ၊ အရှင်ဘုရား၊ သဒေဝကော၊ နတ်နှင့်တကွသော၊ သောကေစ၊ သတ္တဝါ၌လည်းကောင်း၊ သမာရကော၊ မာရ်နှင့်တကွသော၊ သောကေစ၊ သတ္တဝါ၌လည်းကောင်း၊ တယာ၊ သင်နှင့်၊ သမိသော၊ တူသော၊ အနုကမ္မကော၊ မြီးမြှောက်သော၊ အညော၊ တပါးသော၊ မုနိ၊ ရဟန်းသည်၊ နုတ္ထိ၊ မရှိ၊ ဝာန္တေ၊ အရှင်ဘုရား၊ တယာဟိတယာဇေ၊ အရှင်ဘုရား သည်သာလျှင်၊ ဘုသံ၊ လွန်စွာ၊ အဟံ၊ အကျွန်ုပ်ကို၊ အနုကမ္မိတော၊ မြီးမြှောက်အပ်သည်၊ အမိ၊ ဖြစ်၏၊ ကတညာဘာယ၊ အရှင်ဘုရားသည် ပြုအပ်သော ကျေးဇူးကို ပြုတတ်သည်၏ အဖြစ်ကြောင့်၊



တံ၊ အရှင်ဘုရားကို၊ အဘိဝါဒယာမိ၊ ရှိသေစွာရှိခိုးပါ၏။ ဘန္တေ၊ အရှင်ဘုရား၊ ဣမတ္ထိံလောကော၊ ဤလောက၌လည်းကောင်း၊ ပရတ္ထိဝါပန၊ ဘမလ္လန်လောက၌လည်းကောင်း၊ တယာ၊ သင်မှ၊ အညော၊ တပါးသော အနုကမ္မကော၊ ပြီးမြောက်ဘတ်သော၊ ရုနိ၊ ရဟန်းသည်၊ နတ္ထိ၊ မရှိ၊ ဘန္တေ၊ အရှင်ဘုရား၊ တယာ၊ တိတယာပေ၊ သင်သည် သာလျှင်၊ အဟံ၊ အကျွန်ုပ်ကို၊ သုသံ၊ လွန်စွာ၊ အနုကမ္မိဟော၊ ပြီးမြောက်အပ်သည်၊ အမိ၊ ဖြစ်၏။ ကထညတယ၊ အရှင်ဘုရားသည်ပြုအပ်သောကျေးဇူးကို သိတတ်သည်၏အဖြစ်ကြောင့်၊ တံ၊ အရှင်ဘုရားကို၊ အဘိဝါဒယာမိ၊ ရှိသေစွာရှိခိုးပါ၏။ ဣတံ၊ ဤသို့၊ အာဟ၊ ဈောကံ၏။ ခတ္ထံ၊ မြောက်ရ မြောက်သော၊ ဂေါပါထဝိမာနဝတ္ထု၊ အရှင်မဟာမောဂ္ဂလ္လန်အား မုယောမ္ဗုံကို ပေးလှူသော နွားကျောင်း သားယောကျ်ားနက်၏ ဗိမာန်လျှင် အကြောင်းရှိသော ဝတ္ထုသည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။ ။

(၈၀) ဒေဝဝုတ္တ၊ နတ်သား၊ ဝုန္တမာသေ၊ လပြည့်နေ့၌၊ ထာရကာပိတိ၊ ကြည်တကာဘို့၏ အရှင်ဖြစ်သော၊ သာသိ၊ ယုန်ရှင် အရေအမှတ်ရှိသော၊ စန္ဒော၊ လံစိမာန်သည်၊ နက္ခတ္တပရိဝါ ရိတော၊ နက္ခတ်အပေါင်းသည် ခြံရံအပ်သည်၊ ဟုတ္တာ၊ ဖြစ်၍၊ သမန္တာ၊ သက်ဝန်းကျင်မှ၊ အနုပရိယာ၊ ဘိသယ၊ အစဉ်မပြတ်ထည့်လည်သကဲ့သို့၊ တထူပဝံ၊ ထိုဗိမာန်၌ တူစွာ၊ ဒေဝဝုဒ္ဓိစ၊ နတ်ပြည်၌လည်း၊ နိဗ္ဗ၊ ထွန်းပသော၊ တု၊ သင်နတ်သား၏၊ ဣဒံ၊ ဤဗိမာန်သည်၊ ဥဒယန္တော၊ တက်သစ်သော၊ ရံထိမဒဣဝ၊ နေထုထင်ကဲ့သို့၊ အတိဝိရောစတိ၊ တပါးသော ဗိမာန်ထက် ယုလွန်၍ တင့်တယ်၏။ တဝ၊ သင်နတ်သား၏၊ ဣဒံ၊ ဤဗိမာန်သည်၊ ဝေဠုရိယဝတ္ထု၊ ကျောက်မျက်ရွဲရွှေစင်ဖြင့်လည်းကောင်း၊ ဖလိယာဇူပိယာသဝါ၊ ဖက်ဇာတ်ငွေစင်ဖြင့်လည်းကောင်း၊ မသာရဂုဗ္ဗမုတ္တာဟိစ၊ ပတ္တမြားပြေခဲပုလဲဟို့ဖြင့်လည်းကောင်း၊ လောဟိ တင်္ဂမဏိဟိစ၊ ပတ္တမြား၊ နိတို့ဖြင့်လည်းကောင်း၊ နိဗ္ဗိတံ၊ ပန်ဆင်းအပ်၏။ ဝေဠုရိယသ၊ ကျောက်မျက်ရွဲဖြင့်၊ သန္တတာ၊ ခင်းအပ်သော၊ ဗိတြာ၊ ဆန်းကြယ်သော၊ မနောရမာ၊ နှလုံး၏ မွေထွက်ခြင်းကို ဖြစ်စေအပ်သော၊ သုမိ၊ မြေသည်၊ အတ္ထိ၊ ရှိ၏။ သုဘာ၊ တင့်တယ်ကုန်သော၊ ရမ္မာ၊ နှလုံးမွေထွက်ခြင်းကို ဖြစ်စေတတ်ကုန်သော၊ ကုဗျာဂါရာ၊ စုသစ်မွန်းချွန်တို့သည်လည်း၊ သန္တိ၊ ရှိကုန်၏။ တေ၊ သင်နတ်သား၏၊ ပါ သာဒေါ၊ ပြာသာဒ်ကို၊ သုမာပိတော၊ ကောင်းစွာဖန်ဆင်းအပ်သည်ဟောတိ၊ ဖြစ်၏။ ဝုထုလော၊ ကြီးကျယ်ကုန်သော၊ မန္တနိသေဝိတာ၊

ငါးဆပေါင်းကိုသည်၌အပ်ကုန်သော၊ အန္တောဒကာ၊ ကြည်သောရေရှိ  
ကုန်သော၊ ဝိပဿနာ၊ အထူးသဖြင့်ကြည်ညိုတွယ်ရှိကုန်သော၊ သောဝတ္ထဝါ  
လုကသန္တတာ၊ ရွှေဖြင့်ပြီးသောထဲတို့ဖြင့်ကောင်းစွာ ခင်းအပ်ကုန်သော၊  
နာနာပဒမသန္တန္နာ၊ အထူးထူးသောကြာနီ ပဒမာမျိုးတို့ဖြင့်ထူးထွင်းအပ်  
ကုန်သော၊ ဝုဏ္ဏရိကသမောဟတာ၊ ကြာပြုဝုဏ္ဏရိကမျိုးတို့ဖြင့် ထည်းထုံး  
ထွင်းအပ်ကုန်သော၊ ရမ္မာ၊ နှလုံးမွေ့လျော်ခြင်းကို ဖြစ်စေတတ်ကုန်သော၊  
ပေါက္ခရဏီစ၊ ရေကန်တို့သည်ထည်း၊ သန္တိ၊ ရှိကုန်၏၊ တာပိ၊ ထိုရေကန်တို့  
မှ၊ ဝါဗေဒိတာ၊ ထေခပ်သံဖြင့်ထွင်းကုန်သော၊ မနုညာ၊ နှစ်သက်ဘွယ်ရှိ  
ကုန်သော၊ သုရဘိ၊ ကောင်းသောအနံ့တို့သည်၊ သမ္ပဟယန္တိ၊ ထက်ဝန်ကျင်  
မှပျံ့ထိုင်ကုန်၏၊ ထေ၊ သင်နတ်သားသည်၊ တာသော၊ ထိုရေကန်၏၊  
ဥဘထောပသော၊ နံပါးနှစ်ဘက်၌၊ ဝနဂုမ္ဘာ၊ ပန်းပင်ထောအရတို့ကို၊ သုမာ  
ဝိတာ၊ ကောင်းစွာဖန်ဆင်းအပ်ကုန်၏၊ တာ၊ ထိုရေကန်တို့သည်၊ ပုပ္ဖရက္ခဟိ  
စ၊ အပွင့်ကိုဆောင်ကုန်သော သစ်ပင်တို့နှင့်ထည်းကောင်း၊ ဖလရက္ခဟိစ၊  
အသီးကိုဆောင်ကုန်သော သစ်ပင်တို့နှင့်ထည်းကောင်း၊ ဥဘယံဥဘယေ  
ဟိ၊ နှစ်ပါးကုန်သော သစ်ပင်မျိုးတို့နှင့်၊ ဥပေထာ၊ ပြည့်စုံကုန်၏၊ ရေဒုကေ  
နူးညံ့သော၊ ဂေါတာသန္တထေ၊ ရှည်သောအမွှေးရှိသောကော်စောဖြင့်ခင်း  
အပ်သော၊ သောဝတ္ထုပါဒေ၊ ရွှေဖြင့်ပြီးသောအခြေရှိသော၊ ပလ္လင်္ဂေ၊ အိမ်ရာ  
ပလ္လင်၌၊ နံထိန္နံ၊ ထိုင်နေသော၊ တံ၊ သင်နတ်သားကို၊ ဒေဝရာဇံ၊ သိကြား  
မင်းကဲ့သို့၊ အတ္ထရာ၊ နတ်ထီးတို့သည်၊ ဥပတိဋ္ဌန္တိ၊ စားခြင်းကိုပြုကုန်၏၊  
သဗ္ဗာဘရုဏသဉ္စန္ဒာ၊ ခပ်သိမ်းကုန်သောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်  
သောကိုယ်ရှိကုန်ထသော၊ နာနာမာသဝိဘူထိတာ၊ အထူးထူးသောပန်းတို့  
ဖြင့်တန်ဆာဆင်အပ်သောကိုယ်ရှိကုန်ထသော၊ မတိဋ္ဌိကာ၊ ကြီးသောတန်  
ခိုးရှိကုန်ထသော၊ အတ္ထရာ၊ နတ်ထီးတို့သည်၊ တံ၊ သင်နတ်သားကို၊ ရမန္တိ၊  
မွေ့လျော်စေကုန်၏၊ တံ၊ သင်နတ်သားသည်၊ ဝသဝတ္တိဝသဝတ္တိဒေဝရာဇာ  
ဇာ၊ ဝသဝတ္တိနတ်မင်းကြီးကဲ့သို့၊ မောဒထိ၊ ဝမ်းမြောက်ရ၏၊ နုစ္စနုစ္စေ  
ကမြူးခြင်းကြောင့်ထည်းကောင်း၊ ဝိတေစ၊ ထိခြင်းကြောင့်ထည်းကောင်း၊  
သုဝါဒိထေ၊ ကောင်းစွာတီးမှုတ်ခြင်းကြောင့် ထည်းကောင်း၊ ပဝတ္တိထေ၊  
ကောင်းစွာဖြစ်စေအပ်သည်ရှိသော်၊ မုတိသမ္ပန္နော၊ နတ်၌ဖြစ်သောမွေ့လျော်  
ခြင်းနှင့်ပြည့်စုံသော၊ တံ၊ သင်နတ်သားသည်၊ ဘေရိသစ်မုနိဂါဟံစ၊ စည်  
ကြီးခရုသင်းမုနိစည်ကိုဖြင့် ထည်းကောင်း၊ ဝိဏာဟိစ၊ စောင်းတို့ဖြင့်  
ထည်းကောင်း၊ ပဏဝေဟိစ၊ ထက်စည့်တို့ဖြင့်ထည်းကောင်း၊ ရမ္မထိ၊ မွေ့

လျော်ရ၏။ တော၊ သင်နတ်သားအား၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ဝိဝိဓ၊ အထူး  
 ထူးအပြားပြားရှိကုန်သော၊ ရူပါစ၊ ရူပါရုံတို့သည်လည်းကောင်း၊ ဒိဗ္ဗာ၊ နတ်၌  
 ဖြစ်ကုန်သော၊ သဒ္ဓါစ၊ သဒ္ဓါရုံတို့သည်လည်းကောင်း၊ အထော၊ ထိုဝှေ့တပါး၊ ရ  
 သာစ၊ ရသာရုံတို့သည်လည်းကောင်း၊ တော၊ သင်နတ်သား သည်၊ အမိနေဟာ  
 အလိုရှိအပ်ကုန်သော၊ ဂန္ဓာစ၊ ဂန္ဓာရုံတို့သည်လည်းကောင်း၊ မနောရဗ္ဗာ၊ နှလုံး  
 ဖွဲ့ လျော်ဝှေ့ယံရှိကုန်သော၊ ဖောဋ္ဌဗ္ဗာစ၊ ဖောဋ္ဌဗ္ဗာရုံတို့သည်လည်းကောင်း၊  
 သံဝိဇ္ဇန္တိ၊ ရှိကုန်၏။ ဒေဝဝုတ္တံ၊ နတ်သား၊ ပဝရေ၊ မြတ်သော၊ တထိ၊ ဝိမာနေ၊  
 ထိုဝိမာန်၌၊ မဟာပုဏ္ဏား၊ များမြတ်သောအရောင်ရှိသော၊ တံ၊ သင်နတ်သား  
 သည်၊ ဥဒယန္တော၊ တက်သစ်သော၊ သာဏုမာဇ္ဈာ၊ နေလှထင်ကဲ့သို့၊ ဝဇ္ဇန္တ  
 စ၊ အရောင်အဆင်းဖြင့်လည်း၊ အတိရောစထိ၊ တပါးသောနတ်တို့ကိုသာလွန်  
 ၍တင့်တယ်၏။ ဣဒံ၊ ဤအကျိုးသည်၊ ဒါနုဏ၊ ဒါနုကုသိုလ်ကံ၏၊ ဖလံ၊  
 အကျိုးလော၊ အထော၊ ထိုထိုမဟုတ်မှု၊ သီလသာဝါပန၊ ကိုယ်ဖြင့်စောင့်  
 စည်းခြင်းအစရှိသောဝါရိတ္တသီလ၏လည်း၊ ဖလံ၊ အကျိုးလော၊ အထော၊ ထို  
 ထိုမဟုတ်မှု၊ အဗ္ဗလိကဗ္ဗဿ၊ လက်အုပ်ချိုခြင်းတည်းဟူသောဝါရိတ္တသီလ  
 ၍လည်း၊ ဖလံ၊ အကျိုးလော၊ ဝုတ္တိတော၊ ငါမေးအပ်သော၊ တံ၊ သင်နတ်သား  
 သည်၊ တံ၊ ထိုအကြောင်းကိုမေးငါ့အား၊ အက္ခာဟိ၊ ဖြေကြားလော၊ မောဂ္ဂ  
 သာနေန၊ အရှင်မဟာမောဂ္ဂဆန်သည်၊ ဝုတ္တိတော၊ မေးအပ်သော၊ သောဒေ  
 ဝဝုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊ နှစ်သက်ဝမ်းမြောက်ခြင်းတို့နှင့်  
 စပ်သောစိတ်ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ဣဒံ၊ ဤအကျိုးသည်၊ ယဿကဗ္ဗ  
 သာ၊ အကြင်ကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ ငံကမ္မံ၊ ထို  
 ကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြုသနာကို၊ ဝုဋ္ဌော၊ မေးအပ်သည်ရှိသော်၊ ဝိယာ  
 ကာဟိ၊ ဖြေကြား၏။ ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ဝုဋ္ဌေ၊ ရှေး  
 ဘဝ၌၊ ယာကိယာနံ၊ ယာကိဝင်မင်းတို့၏၊ ပုရုတ္တမေ၊ ပြည်မြတ်ဖြစ်သော၊  
 ကဝိလဝတ္ထုတ္ထိ၊ ကဝိလဝတ်အမည်ရှိသောပြည်၌၊ သုဒ္ဓေါဒနဿ၊ သုဒ္ဓေါဒန  
 အမည်ရှိသော၊ ဓညော၊ မင်း၏၊ ဝုတ္တဿ၊ သားဖြစ်သော၊ မဟာသတ္တဿ၊  
 ဘုရားလောင်း၏၊ သဟဇော၊ မွှားတက်ဖြစ်သော၊ ကဏ္ဍကော၊ ကဏ္ဍကအ  
 မည်ရှိသော၊ အသုရာဇာ၊ မြင်းမင်းသည်၊ အဟံ၊ အဟောထိ ဖြစ်ခဲ့ဘူး၏။  
 ဘန္တေ၊ အရှင်ဘုရား၊ ယဒါ၊ အကြင်အခါ၌၊ သော၊ ထိုဘုရားလောင်းသည်၊ အ  
 ဗုရုတ္တယံ၊ ညဉ့်သန်းခေါင်းအခါ၌၊ ဗောဓာယ၊ လက္ခာထေးပါးတို့ကိုအလွန်ထိ  
 တတ်သောဥာဏ်၏ဖြစ်ခြင်းအကျိုး၌၊ အဘိနိက္ခမိ၊ တောထွက်၏၊ သော၊ ထို  
 ဘုရားလောင်းသည်၊ ရုဇ္ဈိ၊ နူးညံ့ကုန်သော၊ ပါဏိဟိစ၊ လက်တို့ဖြင့်လည်း

ကောင်း၊ ဇာတိတမ္ဗနုခေပတိစံ၊ ကွန်ယက်ကဲ့သို့ရှိထုန်သော အလွန်နိသော  
ထက်သည်းတို့ဖြင့်လည်းကောင်း၊ ခံ၊ အကျွန်ုပ်ကို၊ သတ္တိ၊ မြင်းခေါင်း၏အနီး  
ဖြစ်သောပေါင်ကို၊ အာကောဓုပိတ္တာနု၊ ခေါက်၍၊ သမ္ဗော၊ အချင်းကဏ္ဍက၊  
ဝဟ၊ ရွက်ဆောင်သော၊ အဟံ၊ ငါသည်၊ ဥတ္တံ၊ မြတ်သော၊ သမ္ဗောဓိ၊ အရ  
ဟတ္တင်မဉ္ဇာတိကို၊ ပတ္တော၊ ရသည်၊ ဟုတ္တာ၊ ဖြစ်၍၊ လောကံ၊ နတ်နှင့်တကွ  
သောလူကို၊ တာရပိဿံ၊ သံသရာတည်းဟူသော ဝဲဩဇာမှထုတ်ဆောင်  
ကယ်တင်အံ့၊ ဣတိစ၊ ဤသို့လည်း၊ အဗြိဝိ၊ ခဝို၏၊ ဝာဠေ၊ အရှင်ထုရား  
တံဂိရံ၊ ထိုစကားကို၊ သုဏန္တဿ၊ ကြားနာရသော၊ မေ၊ အကျွန်ုပ်အား၊ ဝိပု  
ထော၊ ပြန်ပြောသော၊ ဟာသော၊ ရွှင်ခြင်းသည်၊ အဟု၊ ဖြစ်၏၊ တဗါ၊ ထိုအခါ  
၌၊ အဟံ၊ အကျွန်ုပ်သည်၊ ဥဒဂ္ဂပိတ္တော၊ ပီတိဖြင့်ထက်ကြွသောပီတိရှိသည်၊  
သုမနော၊ ဝမ်းမြောက်သည်၊ ဟုတ္တာ၊ ဖြစ်၍၊ အဘိသိသိ၊ ရွက်ဆောင်အံ့ဟု  
ခံခဲ့ဘူး၏၊ မဟာယသံ၊ များသောအခြံအရံရှိသော၊ သက္ကုပုတ္တံ၊ သာ  
ကီဝင်မင်းသား ဖြစ်တော်မူသော၊ မဟာသတ္တံ၊ ထုရားသောင်းကို၊ ခံ၊ အ  
ကျွန်ုပ်သို့၊ အဘိရုဇ္ဈံ၊ ထက်စီးသည်၏ အဖြစ်ကိုလည်း၊ ဥဝ္ဗော၊ သိ၍၊  
ထုရဂေါ၊ မြင့်မြတ်သော၊ အဟံ၊ အကျွန်ုပ်သည်၊ ဥဒဂ္ဂပိတ္တော၊ ပီတိဖြင့်ထက်  
ကြွသောပီတိရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ပုရိသုတ္တံ၊ ယောကျ်ားဖြစ်ကို၊ ဝ  
ဟိဿံ၊ ရွက်ဆောင်ခဲ့ဘူး၏၊ ဝာဠေ၊ အရှင်ထုရား၊ သေဗ၊ ထိုယောကျ်ား  
ဖြစ်သည်၊ ပရေသံ၊ ယောကျ်ားဖြစ်မှတပါးသောသူတို့၏၊ ဝိဇိတံ၊ တိုင်း  
နိုင်သံ၊ ဝက္ခံ၊ ရောက်၍၊ ဝိဝါကရေ၊ နေသည်၊ ဥဂ္ဂတဗ္ဗိ၊ ထက်သည်ရှိသော်  
မမဉ္ဇ၊ အကျွန်ုပ်ကိုလည်းကောင်း၊ ဆန္ဒဉ္ဇ၊ ဆန္ဒအမတ်ကို လည်းကောင်း၊  
ဩကာယ၊ စွန့်ပစ်၍၊ အနပေက္ခော၊ ဝဲကွက်ခြင်းမရှိသည်၊ ဟုတ္တာ၊ ဖြစ်၍၊  
ပက္ကမိ၊ ဗသွားခြင်း၌ အားထုတ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ ထဿ၊ ထို  
ယောကျ်ားဖြစ်၏၊ တမ္ဗနုခေပါဒေ၊ နိသောထက်သည်းခြေသည်းတို့ကို၊  
ဇိဝါယ၊ သျှာဖြင့်၊ ပရိဗေတိဿံ၊ ထွက်ခဲ့ဘူး၏၊ ဝုတ္တန္တံ၊ သွားသော၊ မဟာဝိ  
ရံ၊ ကြီးသောလုံ့လရှိသော၊ ပုရိသုတ္တံမဉ္ဇ၊ ယောကျ်ားဖြစ်ကိုလည်း၊ ရုဒမဉ္ဇ  
နော၊ ပိုထွက်၊ ဥဒက္ခိဿံ၊ ကြည့်မြော်တူး၏၊ ဝာဠေ၊ အရှင်ထုရား၊ သိရိ  
မထော၊ ထုရားပညာရှိတော်မူသော၊ သက္ကုပုတ္တံဿ၊ သာကီဝင်မင်းသားဖြစ်  
တော်မူသော၊ တဿ၊ ထိုယောကျ်ားဖြစ်ကို၊ အဒဿနေ၊ မမြင်ခြင်း  
ကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဝရုကံ၊ ပြင်ထန်စွာသော၊ အာဗာခံ၊ အနာကို၊  
အထတ္ထံ၊ ရ၏၊ မေ၊ အကျွန်ုပ်အား၊ ဝိပွံ၊ ဟျင်မြန်စွာ၊ မရတံ၊ သေခြင်းသည်၊  
အဟု၊ ဖြစ်၏၊ ဝာဠေ၊ အရှင်ထုရား၊ တဿေ၊ ဝ၊ ထိုအားကြီးခြင်းကြည်

☞

ညိုခြင်းဟုဆိုအပ်သောကောင်းမှု၏သာလျှင်၊ အာနုဘာဝေနေ၊ အတွင်းအာနု  
 တော်ကြောင့်၊ ခေဝပုဂ္ဂိုလ်၊ နတ်ပြည်၌လည်း၊ ဒိဗ္ဗ၊ ထွန်းပသော၊ သဗ္ဗကာမဂု  
 ထူပေထံ၊ အလုံးစုံသောကာမဂုဏ်တို့နှင့်ပြည့်စုံသော၊ ဣဒ္ဓိမာနံ၊ ဤမိမာနံ  
 ၌၊ အာဝသာမိ၊ နေရ၏၊ ၊ ဘန္တေ၊ အရှင်ဘုရား၊ ဗောဓိယာသန္တံ၊ ပတ္တော  
 သဗ္ဗောဓိဗုဒ္ဓိတံ ဟူသောအဘိဓာန်၊ သုတ္တာန၊ ကြားခြင်းကြောင့်၊ မေ၊ အ  
 ကျွန်ုပ်အား၊ ဟာသော၊ နှစ်သက်ခြင်းသည်၊ ယဉ္ဇနာဟုဝါ၊ အကြင်ဖြစ်  
 သည်သာလျှင်လည်း၊ ဝေဒနောကုသလမူလေနေ၊ ထိုကုသိုလ်တည်းဟူ  
 သောမျိုးစေ့ကြောင့်သာလျှင်၊ အာသဝက္ခယံ၊ အာသဝေါတရားတို့၏ကုန်  
 ရာဖြစ်သော အရဟတ္တဖိုလ်သို့၊ ဖုသိသံ၊ ရောက်လတ္တံ့၊ ၊ ဘန္တေ၊ အရှင်  
 ဘုရား၊ သတ္ထု၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား  
 ၏၊ သန္တကော၊ အထံတော်သို့၊ သစေတိဂစ္ဆေယျာသိ၊ အကယ်၍ရောက်  
 သည်ဖြစ်အံ့မမိမိ၊ အကျွန်ုပ်၏လည်း၊ ဝစနေန၊ စကားဖြင့်၊ နံ၊ ထိုမြတ်စွာဘု  
 ရားကို၊ သိရသာ၊ ဦးဖြင့်၊ တန္တံ၊ ရှိသိုးခြင်းကို၊ တံ၊ အရှင်ဘုရားသည်၊ ဝဇ္ဇာသိ၊  
 ပြောဆိုပါလေလော့၊ ၊ ဘန္တေ၊ အရှင်ဘုရား၊ အာဟိ၊ အကျွန်ုပ်သည်  
 လည်း၊ အပ္ပဗ္ဗိဂုတ္တဝံ၊ လောကသုံးပါး၌တုဘက်မရှိသော ပုဂ္ဂိုလ်ဖြစ်တော်မူ  
 သော၊ ဇိနံ၊ မြတ်စွာဘုရားကို၊ ဒဋ္ဌံ၊ ဖူးမြင်ခြင်းငှါ၊ ဝန္တိ၊ အသံ၊ သွားရပါအံ့၊ တာ  
 ဒိနံ၊ ဣဋ္ဌာရုံအနိဋ္ဌာရုံတို့၌ အမျက်ထွက်ခြင်း၊ တပ်မက်ခြင်းမရှိပကတိသာ  
 လျှင်ဖြစ်တော်မူသော၊ လောကနာထံ၊ မြတ်စွာဘုရားကို၊ ဒဿနံ၊ ဖူးမြင်  
 ခြင်းကို၊ ဒုလ္လဘံ၊ ရခဲသည်၊ ဟောတိ၊ ဖြစ်၏၊ ၊ ကတညူ၊ သူတပါးတို့သည်  
 ပြုအပ်သောကျေးဇူးဥပါကာရကိုသိတတ်သော အလေ့ရှိသော၊ ကတဝေဒ္ဓိ၊  
 သိသည်အလျောက်သူတပါးတို့၏ကျေးဇူးကိုထင်စွာပြုတတ်သော၊ သော၊  
 ထိုကဏ္ဍကနတ်သားသည်၊ သတ္ထာရံ၊ မြတ်စွာဘုရားကို၊ ဥပသင်္ကမိ၊ ဆည်း  
 ကပ်လေ၏၊ ဥပသင်္ကမိတွာ၊ ကိုယ်တိုင်ဆည်းကပ်ပြီး၍၊ စက္ခုမတော၊ ငါး  
 ပါးသောစက္ခုရှိတော်မူသော၊ သဗ္ဗာသမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ဓိရံ၊ ထ  
 ရားစကားတော်ကို၊ သုတ္တာ၊ ကြားနာရ၍၊ ဓမ္မစက္ခု၊ သောတာပတ္တိမဂ်ဉာဏ်  
 မျက်စိကို၊ ဝိသောဓေပိ၊ သုတ် သင်၏၊ ၊ ဒိဗ္ဗိဂတဉ္စ၊ ဒိဗ္ဗာဒိဗ္ဗိကိလည်းကောင်း၊  
 ဝိဝိကိစ္ဆုဉ္စ၊ ခြောက်ပါးသောဝတ္ထု၊ ရှစ်ပါးသောဝတ္ထုရှိသော ဝိဝိကိစ္ဆုကို  
 လည်းကောင်း၊ ဝတာနိစ၊ သီလအကျင့်တို့ဖြင့်သံသရာမှ ထွက်မြောက်၏  
 ဟူသောအခြင်းအရာဖြင့် ဖြစ်ကုန်သော သီလဗ္ဗတပရာမာသတို့ကိုလည်း  
 ကောင်း၊ ဝိသောဓေပိတွာ၊ သောတာပတ္တိမဂ်ဉာဏ်မျက်စိဖြင့်သုတ်သင်စင်  
 ကြယ်စေပြီး၍၊ သတ္ထုနော၊ မြတ်စွာဘုရား၏၊ ပါဒေ၊ ခြေတော်တို့ကို၊

ဝန္တိတ္ထာ၊ ဂြိုဏ်း၊ တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်၊ အန္တရဓာယတိ၊ ကွယ်လေ၏၊  
ဣတိ၊ ဤသို့၊ အာဟ၊ ဝျောက်၏၊ သတ္တံ၊ ခုနစ်ခုမြောက်သော၊ ကတ္တု၊ က  
ဝိမာနဝတ္ထု၊ ကတ္တုကနတ်သား၏ဝိမာန်လျှင်၊ အကြောင်းရှိသောဝတ္ထုသည်၊  
နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၈၂) ဒေဝဝတ္ထု၊ နတ်သား၊ တံ၊ သင်နတ်သားသည်၊ အနေကဝတ္ထု၊ အညို  
အရွှေအစရှိသော အထူးထူးသော အဆင်းတပါးသော ဝိမာန်တို့ထက် အထူး  
ထူးသော သတ္တန်ရှိသည်၏ အဖြစ်ကြောင့် တပါးမက များသော အဆင်း  
သတ္တန်ရှိထသော၊ ဓရသောကနာသနံ၊ ချမ်းအေးသော သဘောနှစ်သက်  
ဖွယ်သော သဘောရှိသည်၏ အဖြစ်ကြောင့် ပုပန်ခြင်း၊ ပိုးရိပ်ခြင်းကိုပျောက်  
တတ်သော၊ အနေကဝိတ္ထု၊ တပါးမက များသော ချူးပန်းချူးနွယ်အစရှိသော  
ဆန်းကြယ်သော အရုပ်လည်းရှိထသော၊ ဝိမာနံ၊ ဝိမာန်သို့၊ အာရုပ္ပာ၊ သက်  
၍၊ အန္တရာဂဏေ၊ နတ်သမီးအပေါင်းသည်၊ မဂ္ဂါဂါရိတော၊ ခြံရံအပ်သည်၊  
ဟုတ္ထာ၊ ဖြစ်၍၊ တူဘာပတိ၊ နိဗ္ဗာနရတိနတ်တို့၏ အရှင်ဖြစ်သော၊ သုနိဗ္ဗိတော၊ ဣ  
ဝ၊ သုနိဗ္ဗိတအမည်ရသော နတ်မင်းကြီးကဲ့သို့၊ မမောဒတိ၊ မွေးထွက်ပုံပျော်  
ရ၏၊ ဒေဝဝတ္ထု၊ နတ်သား၊ ကယာ၊ သင်နတ်သားနှင့်၊ ယသေ၊ နေ၊ ကျေးဇူးသ  
တင်းကျော်စောခြင်းအခြံအရံများခြင်းအစိုးရခြင်းဖြင့်လည်းကောင်း၊ ဝုည  
နစ၊ ကောင်းမှုကုသိုလ်ကံ၏ အကျိုးဖြင့်လည်းကောင်း၊ ဣဒ္ဓိယာစ၊ တန်ခိုး  
အာနုဘော်ကြီးခြင်း စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းဖြင့်လည်းကောင်း၊  
သမသမော၊ တူသည်ဖြစ်၍ တူသော နတ်သည်၊ နတ္ထိ၊ မရှိ၊ ဥတ္တရိ၊ အလွန်  
မြတ်သော နတ်ကား၊ ကုတော၊ အတ္ထိ၊ အဘယ်မှာ ရှိထည့်အံ့နည်း၊ ဒေဝဝ  
တ္ထု၊ နတ်သား၊ ဒေဝါ၊ နတ်တို့သည်၊ သာဝိ၊ လဆန်းပကဏ္ဍ၌ ထင်သောထ၌၊  
အာဒရဇာတာ၊ ဖြစ်သော ရှိသေခြင်း ရှိကုန်သည်ဖြစ်၍၊ နမသန္တိ၊ ဣဝ၊  
ရှိခိုးကုန်သကဲ့သို့၊ တယံ၊ ထိုအတူ၊ သဗ္ဗေဒေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်  
သော၊ တိဒသဂဏာ၊ တာဝတိံသာ နတ်အပေါင်းတို့သည်၊ သံမေဓ၊ ပေါင်း  
ရုံးကုန်၍၊ သန္တံ၊ ထိုသင့်ကို၊ နမသန္တိ၊ ရှိခိုးကုန်၏၊ တေ၊ သင်နတ်သား၏၊  
ဣမာ၊ အတ္ထရာယောစ၊ ဤနတ်သမီး တို့သည်လည်း၊ နစ္စန္တိ၊ ကမြို့ကုန်၏၊  
ဂါယန္တိ၊ သီချင်းကိုလည်းသီကုန်၏၊ ပမောဒယန္တိ၊ သင်၏ဝမ်းမြောက်  
ခြင်းကိုလည်း ဖြစ်စေကုန်၏။ ဒေဝဝတ္ထု၊ နတ်သား၊ တံ၊ သင်နတ်သား  
သည်၊ ဒေဝိဒ္ဓိပတ္ထော၊ နတ်၌ဖြစ်သော ပြည့်စုံခြင်းကိုရခြင်းကြောင့်၊ မဟာ  
နုဘာဝေါ၊ ကြီးမြတ်သော တန်ခိုး အာနုဘော်ရှိသည်၊ အသိ၊ ဖြစ်၏၊ မနု  
ဏာဘုတော၊ လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊ တံ၊ သင်နတ်သားသည်။

ကိံပုညံ၊ အဘယံသိသော ကုသိုလ်ကံကို၊ အာကာသိ၊ ပြုခဲ့ဘူးသနည်း၊  
 ကောန၊ အဘယံသိသော၊ ကုသိုလ်ကံကြောင့်၊ တံ၊ သင်္ဂဟသား သည်၊  
 ဝေဇဇိယာ နုဘာပေါ၊ ဤသို့ထွန်းပသော ကန်ခိုးအာနုတော် ရှိသည်၊  
 အသိ၊ ဖြစ်သနည်း၊ ကောန၊ အဘယံသိသော ကုသိုလ်ကံကြောင့်၊ ဝတ္ထော  
 စ၊ အရောင် အဆင်းသည်ထည်း၊ သဗ္ဗဒိယာ၊ ခပ်သိမ်းကုန်သော အရပ်  
 မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊  
 မေး၏၊ မောဂ္ဂလာနေန၊ အရှင်မဟာမောဂ္ဂလာန်သည်၊ ပုစ္ဆိတော၊ မေး  
 အပ်သော၊ သောဒေဝပုတ္တော၊ ထိုနတ်သားသည်၊ အတ္တမနော၊ နှစ်သက်  
 ဝမ်းမြောက်ခြင်းတို့နှင့် စပ်သော စိတ်ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ဣဒံပယံ၊  
 ဤအကျိုးသည်၊ ယသကမ္မဿ၊ အကြင်ကုသိုလ်ကံ၏၊ ပယံ၊ အကျိုးသည်၊  
 ဟောကိ၊ ဖြစ်၏၊ ထံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ပဉ္စ၊ အမေးပြုသနာကို၊ ပုတ္တော၊  
 မေးအပ်သည်ရှိသော်၊ ဝိယာကာသိ၊ ဖြေကြား၏၊ ဝာဒန္တေ၊ အရှင်  
 ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ သုမေခာနာမဿ၊ သုမေ  
 ခာအမည်ရှိသော၊ ဇိနဿ၊ မြတ်စွာဘုရား၏၊ သာဝကော၊ တပည့်သည်၊  
 အဟုဝါယံ၊ ဖြစ်ခဲ့ဘူး၏၊ အဟံ၊ အကျွန်ုပ်သည်၊ အနုနုဗောဓော၊ သဗ္ဗ  
 သေးပါးတို့ကို ထွေပက်ပတ်စွာ မထိတတ်သော၊ ပုထုဇ္ဇနော၊ ပုထုဇ္ဇာဉ်  
 သည်၊ အတ္ထိ၊ ဖြစ်၏၊ သောအဟံ၊ ထိုအကျွန်ုပ်သည်၊ သုမေခေယ၊ သုမေခာ  
 အမည်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သာသနေ၊ သာသနာတော်  
 ၌၊ သတ္တဝါသာနိ၊ ခုနစ်နှစ်ပတ်လုံး၊ ပဗ္ဗိယံ၊ ရဟန်းပြုခဲ့ဘူး၏၊ ဝာဒန္  
 တေ၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ တာဒိနာ၊ ဣဋ္ဌာရုံ ဣပါရုံတို့၌  
 တပ်မက်ခြင်း အမျက်ထွက်ခြင်း မရှိသည်းခံထော် မူထသော၊ ဩစတိ  
 ဣဿ၊ ကာမောစဘာပေါစာဒိဋ္ဌောစအဝိဇ္ဇောစတည်းဟူသော ဩစာ  
 လေးသွယ် မြစ်ပင်လယ်တို့ကို ကူးမြောက်တော်မူပြီးထသော၊ ပရိနိဗ္ဗု  
 တဿ၊ ဝိပါက်ကမ္မဇမူပံ အကြွင်းမရှိသောအနုပါဒိသေသ နိဗ္ဗာန်ဖြင့်ပရိ  
 နိဗ္ဗာန် ပြုတော်မူပြီးထသော၊ သတ္ထု၊ နော၊ လူနတ်ဗြဟ္မာ သတ္တဝါတို့၏စ  
 ရာဖြစ်တော် မူထသော၊ သုမေခေယ၊ သုမေခာအမည်ရှိသော၊ ဇိနဿ၊  
 မြတ်စွာဘုရား၏၊ ရတနုစယံ၊ ပတ္တမြားရွှေစင် အစရှိသော ရတနာတို့ဖြင့်  
 မျှင့်၍စီရင်အပ်သော၊ ဟောမဇာထေန၊ ရွှေကွန်ယက်ဖြင့်၊ သဗ္ဗန္တံ၊ ထက်  
 ဝန်းကျင်မှ ဖူးထွင်းအပ်သော၊ ထုပံ၊ စေတီတော်ကို၊ ဝဗ္ဗိတွာ၊ ငါးပါး  
 သောတည်ခြင်းရှိသော ရှိခိုးခြင်းဖြင့်ရှိခိုး၍၊ ထုပတ္ထိံ၊ စေတီ တော်၌၊ မနံ၊  
 စိတ်ကို၊ ပယာဒယိံ၊ ကြည်ညိုခဲ့ဘူး၏၊ ဝာဒန္တေ၊ အရှင်ကောင်း၊ တဒါ၊

ထိုအခါ၌၊ မေအက္ခန္ဓာ၊ ဒါတံ၊ ပေးလှူခြင်းငှါ၊ ပရိဂ္ဂဟော၊ သိမ်းဆည်းအပ်သော၊ ဒေယျဓမ္မော၊ လှူဘွယ်ဝတ္ထုသည်၊ နဝပနက္ခတ္တိ၊ မရှိ၊ ဟသ္မာ၊ ထိုကြောင့်၊ မေအက္ခန္ဓာ၊ ကတံ၊ ပြုအပ်သော၊ ဒါနံ၊ ဒါနုဏှသိုက်ကံသည်၊ နန္ဒာသိ၊ မဖြစ်၊ ပူဇနယုဿ၊ ပူဇော်ခြင်းငှါထိုက်တပ်မူသော၊ ဘဂဝတော၊ မြတ်စွာ ထုရား၏၊ နံ၊ နာတံ၊ ထိုသရီရ ဓာတ်တော်ကို၊ ပူဇေထ၊ ပူဇော်ကုန်လော့၊ ဧဝံ၊ ဤသို့ပူဇော် သည်ရှိသော်၊ ဣတော၊ ဤလူ့ပြည်မှ၊ သဂ္ဂံ၊ နတ်ပြည်သို့၊ ဂမိသေထကံရ၊ သွားကုန်ထိပ်သတည်း၊ ဣတိ၊ ဤသို့၊ ပရေစခေါ၊ သူတပါးတို့ကိုသာလျှင်၊ တတ္ထ၊ ထိုအလှူပေးခြင်း၌၊ သမာဒပေသိ၊ သောက်တည်စေခဲ့သူး၏၊ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ မယာ၊ အက္ခန္ဓာသည်၊ ကုသလံ၊ အပြစ်မရှိသော ကောင်းကျိုးကိုပေးခြင်းထက္ကဏာ ရှိသော၊ တဒေဝကမ္ဘံ၊ ထိုဆိုးအပ်ခဲ့ ပြီးသောက်ကို သာလျှင်၊ ကတံ၊ ပြုအပ်၏၊ အတ္တနာ၊ မိမိသည်၊ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော၊ သုခံ၊ ချမ်းသာခြင်း၏အကြောင်းဖြစ်သော၊ ကမ္မဉ္စကံ၊ အကျိုးကိုလည်း၊ အနုဘောမိ၊ ခံစားရ၏၊ အဟံ၊ အက္ခန္ဓာသည်၊ တိဒသဂဏသ၊ တာဝတိံသာနတ်ရွာ သုဂတိသံဃံ ဖြစ်သောနတ်အပေါင်း၏၊ မဇ္ဈေ၊ အလယ်၌၊ မောဒါမိ၊ ဝမ်းမြောက်ရ၏၊ တသဝရညသ၊ စ၊ သုမေခမြတ်စွာထုရားကိုရည်၍ပြုအပ်သော ထိုကုသိုလ်ကံ၏၊ ဖလံ၊ အကျိုးသည်၊ ခယတ္ထံ၊ ကုန်ခြင်းသို့လည်း၊ နအတ္တဂါ၊ မရောက်၊ ဣတိ၊ ဤသို့၊ ဣထေသိ၊ ဆို၏၊ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊ အနေကဝတ္ထုဝိမာနဝတ္ထု၊ အနေကဝတ္ထုနတ်သား၏ ဝိမာန်လျှင်အကြောင်းရှိသော ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၈၃) မာထဝ၊ လူထင်၊ တွံ၊ သင်သည်၊ အလင်္ကာတော၊ တန်ဆာဆင်အပ်သောကိုယ်ရှိ၏၊ မဇ္ဈကုဏ္ဍထိ၊ ချူးပန်းချူးနွယ်စသည်တို့နှင့်မပြောပြေ ဖြစ်ချောမွေ့သောနားရောင်းလည်းရှိ၏၊ မာထဝာရိ၊ ပန်ဆင်အပ်သောပန်းထည်းရှိ၏၊ ဟရိစန္ဒနုဿဒေါ၊ စန္ဒကူးနီဖြင့်အချင်းခပ်သိမ်း လိမ်းကျံအပ်သောကိုယ်လည်းရှိ၏၊ တုဝံ၊ သင် မည်၊ ကိံ၊ နက္ခိတော၊ အဘယ်သို့သော ဆင်းရဲနက္ခသို့ရောက်သည်ဖြစ်၍၊ ဝနမဇ္ဈေ၊ တော၏အလယ်၌၊ ဗာဟို၊ လက်မောင်းကို၊ ပဂ္ဂယျ၊ ချီမြောက်၍၊ ကန္ဓထိ၊ ငိုမြည်တမ်းတိ သနည်း၊ ဣတိ၊ ဤသို့ အတ္တဘာသိ၊ ရွတ်ဆို၏၊ ဗြာဟ္မဏ၊ ဝတ္ထု၊ မမာ၊ ဝါ၊ အား၊ သောဝတ္ထုမယော၊ ရွှေဖြင့်ပြီးသော၊ ပာဏသရော၊ ပြီးပြီးပြန်ထွက်သော အရောင်ရှိသော၊ ရထပဗ္ဗရော၊ ရထားထည်းချိုင်သည်၊ ဥပ္ပနန္ဒ၊ ဖြစ်၏၊ တဿ၊ ထိုထည်းချိုင်၏၊ ဝတ္ထုယုဂံ၊ ထည်းတီးအရံကို၊ အဟံ၊ ဝါ၊ သည်၊ နဝိန္ဒာမိ၊ မရ၊ ဗြာဟ္မဏ၊



ပုဏ္ဏား၊ အဘိ၊ ငါ သည်းခံဘနန္ဒကော၊ ထိုသို့ထည်းဘီးအစုံကိုမရခြင်းထည်း  
 ဟူသောဆင်းရဲကြောင့်၊ ဇီဝိတံ၊ အသက်ကို၊ ဗဟာမိ၊ စွန့်ရလတ္တံ့၊ ဣတိ၊ ဤ  
 သို့၊ အာဟ၊ ဆို၏။ ။ တဒ္ဒမာဏဝ၊ ကောင်းမြတ်သောအဆင်းသတ္တန်ရှိသော  
 လူသင်၊ တံ၊ သင်သည်၊ သောဝဏ္ဏမယံ၊ ရွှေဖြင့်ပြီးသောထည်းဘီးအစုံကို၊  
 ဣစ္ဆယိ၊ အလိုရှိသလော၊ မဏိမယံ၊ ပတ္တမြားဖြင့်ပြီးသောထည်းဘီးအစုံကို၊  
 ဣစ္ဆယိ၊ အလိုရှိသလော၊ သောဟိတင်္ဂမယံ၊ ပတ္တမြားနီဖြင့်ပြီးသောထည်း  
 ဘီးအစုံကို၊ ဣစ္ဆယိ၊ အလိုရှိသလော၊ အထ၊ ထိုမှတပါး၊ ရူပိယမယံ၊ ငွေစင်  
 ဖြင့်ပြီးသော ထည်းဘီးအစုံကို၊ ဣစ္ဆယိ၊ အလိုရှိသလော၊ တဒ္ဒမာဏဝ၊  
 ကောင်းမြတ်သောအဆင်းသတ္တန်ရှိသောလူသင်၊ တဝ၊ သင်၏၊ ရူပိ၊ အလို  
 ကို၊ မေ၊ ငါ့အား၊ အာပိက္ခထ၊ ကြားလတ်လော့၊ တေ၊ သင့်အား၊ စက္ကယုဂံ၊  
 ထည်းဘီးအစုံကို၊ ပနိပါဒယာမိ၊ ပြည့်စုံအောင်ပြု၍ပေးအံ့၊ ဣတိ၊ ဤသို့၊ အာ  
 ဟ၊ ဆို၏။ ။ သော မာဏာဝေ၊ ထိုလူသင်သည်၊ တဿ၊ ထိုပုဏ္ဏား  
 အား၊ ပါဝဒိ၊ ဆို၏၊ ကိံပါဝဒိ၊ အဘယ်သို့ဆိုသနည်း၊ ပြာဟုဏ၊ ပုဏ္ဏား၊  
 ဧတ္ထ၊ ဤလောက၌၊ ဥဘယာ၊ နှစ်ပါးကုန်သော၊ စဒ္ဒိမသုရိယာ၊ လနေတို့  
 သည်၊ ဒိဿဇေ၊ ထင်ကုန်၏၊ တေနစက္ကယုဂေန၊ ထိုနေလဟုဆိုအပ်  
 သောထည်းဘီးအစုံဖြင့်၊ သောဝဏ္ဏမယော၊ ရွှေဖြင့်ပြီးသော၊ မမ၊ ငါ၏  
 ရုဏော၊ ရထားသည်လည်း၊ သောဘတိ၊ ထင့်ထယ်ရာ၏၊ ဣတိ၊ ဤသို့၊  
 ပါဝဒိ၊ ဆို၏။ ။ မာဏဝ၊ လူသင်၊ တံ၊ သင်သည်၊ ဗာလောခေါ၊ မိုက်  
 လည်သာလျှင်၊ အသိ၊ ဖြစ်၏၊ ယောတံ၊ အကြင်သင်သည်၊ အပတ္တိယံ၊  
 တောင်းတ၍မရအပ်သောဝတ္ထုကို၊ ပတ္တယတိ၊ တောင့်တဘိ၏၊ မာဏဝ၊  
 လူသင်၊ ဟိယသ္မာ၊ အကြံကြောင့်၊ တံ၊ သင်သည်၊ စဒ္ဒိမသုရိယံ၊ နေလနှစ်ပါး  
 တို့၏အပေါင်းကို၊ နလစ္ဆယိ၊ မရလတ္တံ့၊ တသ္မာ၊ ထိုကြောင့်၊ တုဝံ၊ သင်သည်၊  
 မရိသာသိ၊ သေလတ္တံ့၊ ဣတိ၊ ဤသို့၊ မညာမိ၊ ငါ့အောက်ဇေ၏။ ။ ပြာဟု  
 ဏ၊ ပုဏ္ဏား၊ ဥဘယတ္ထ၊ နေလနှစ်ပါးတို့၌၊ ဝတ္ထုဓာတု၊ ချမ်းအေးသည်အ  
 ဖြစ်နှင့်တူသောနှစ်သက်ဝတ္ထုပင်သော အဆင်းအရောင်ပူသည်၏ အဖြစ်ဖြင့်  
 ထူးသောအဆင်းအရောင်သည်။ ဒိဿတိ၊ ထင်၏၊ ဝိစိယာ၊ လှည့်လည်ရာ  
 ဖြစ်သောခရီး၌၊ တေသံ၊ ထိုနေလနှစ်ပါးတို့၏၊ ဂမနာဂဏံနန္တိ၊ သွားခြင်းထံ  
 ခြင်းသည်လည်း၊ ဒိဿတိ၊ ထင်၏၊ ပေတော၊ ပိညာဉ် ကင်းသည်ဖြစ်၍၊  
 အထကံတောပန၊ သေလွန်သောသူသည်ကား၊ နဒိဿတိ၊ မထင်၊ ဣဓ၊ ဤ  
 တော အချစ်၌၊ ကန္ဓတံကန္ဓန္တာနံ၊ ပိုမြည်တမ်း ကုန်သော သင်နှင့်ငါနှစ်  
 ယောက်တို့တွင်၊ ကော၊ အဘယ်မည်သောသူသည်၊ ဗာလုတုရောနု၊ အထူး

☰

သဖြင့်ရိ ဘိသနည်း၊ မာဏဝ၊ လူလင်၊ တွံ၊ သင်သည်၊ သစ္စံခေါ၊ မှန်သောစကား  
ကိုသာလျှင်၊ ဝဇာသိ၊ ဆိုပေ၏၊ ဣဓ၊ ဤသုသာန်ရှိရာအနက်၌၊ ကန္ဓတံ၊ ငိုမြည်  
တမ်းကုန်သော သင်နှင့်ငါနှစ်ယောက်တို့တွင်၊ အဟမေဝ၊ ငါသည်ပင်လျှင်၊  
ဗာဓုတရော၊ သင့်ထက်သာ လွန်၍ရိက်ပျေ၏၊ မာဏဝ၊ လူလင်၊ အပေံ၊ ငါ  
သည်၊ စန္ဒ၊ ထမိမာန်ကို၊ ပတ္တယန္တော၊ တောင့်တထွက်၊ ရုဒံရုဒန္တော၊ ငိုမြည်  
တမ်းသော၊ ဒါရကောပိယ၊ သူငယ်ကဲ့သို့၊ ပေတံ၊ ဝိညာဉ်ကင်းသည်ဖြစ်၍၊  
ကာထကံဘံ သေလွန်သောသူကို၊ အဘိပတ္တယိံ၊ တောင့်တ၏၊ ဣတိ၊ ဤသို့၊  
အာဟ၊ ဆို၏၊ မာဏဝ၊ လူလင်၊ ပုရိသော၊ ယောက်ျားသည်၊ စာတသိတ္တံ ဝ  
ရေ၊ ထောပတ်ဖြင့်သွန်းလောင်းအပ်သည်သာလျှင်ဖြစ်သော၊ ပါဝကံ၊ မီးကို  
ဝါရိနာ၊ ရေဖြင့်၊ ဩသိပ္ပိပိယ၊ သွန်းလောင်းထိသကဲ့သို့၊ တွံ သင်သည်၊ အာ  
ဒိတ္တံ၊ စိုးရိမ်ခြင်း တည်းဟူသော မီးဖြင့်တောက်ထောင်သည်ဖြစ်၍၊ သန္တံ  
သမာနံ၊ ဖြစ်သောမံ၊ ငါ့ကို၊ သဗ္ဗံ၊ အလုံးစုံသော၊ ဒရံ၊ ပူပန်ခြင်းကို၊ နိဗ္ဗာပ  
ယေဝတ၊ ငြိမ်းစေပြီးတကား၊ မာဏဝ၊ လူလင်၊ ယောတွံ၊ အကြင်သင်  
သည်၊ သောကပရေတုသာ၊ စိုးရိမ်ခြင်းသည်နှိပ်စက် အပ်သော၊ မေ၊ ငါ  
အား၊ ပုတ္တသောကံ၊ သားကြောင့်စိုးရိမ်ခြင်းကို၊ အနုပါဒိ၊ ပယ်ပျောက်၏၊  
တသ္မာ၊ ထိုကြောင့်၊ တွံ၊ သင်သည်၊ မေ၊ ငါ၏၊ ဟဒယနိသသိတံ၊ နှလုံး၌ရှိ  
သောဒေါသမူရိတ်၌၊ သောကံ၊ စိုးရိမ်ပူပန် ခြင်းတည်းဟူသော၊ သလ္လံ၊  
ငြောင့်တံသင်းကို၊ အဗ္ဗုဋ္ဌံဝထ၊ နှုတ်ပေးပြီးတကား၊ မာဏဝ၊ လူလင်၊  
သွာဘိသောအဟံ၊ ထိုငါသည်၊ အဗ္ဗုဋ္ဌသလ္လော၊ နှုတ်အပ်ပြီးသောငြောင့်တံ  
သင်းရှိသည်၊ အသ္မိ၊ ဖြစ်၏၊ နိဗ္ဗုတော၊ ပူပန်ခြင်းမရှိသည်၊ ဟုတွာ၊ ဖြစ်၍၊  
သီတိဘူတော၊ ငြိမ်းအေးခြင်းသို့ရောက်သည်၊ အသ္မိ၊ ဖြစ်၏၊ မာဏဝ၊ လူ  
လင်၊ တဝ၊ သင်၏၊ ဝစနံ၊ တရားစကားကို၊ သုတွံ၊ နှုတ်သောကြောင့်၊  
အဟံ၊ ငါသည်၊ နသောစာမိ၊ မစိုးရိမ်၊ နရောဒါမိ၊ မငို၊ မာဏဝ၊ လူလင်၊  
တွံ၊ သင်သည်၊ ဒေဝတာ၊ ဝေဿဝဏ် အစရှိသော ထင်ရှားသောစတုမ  
ဟာရာဇိနတ်သည်၊ အသိနု၊ ဖြစ်သလေ့မှာ၊ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗ နတ်မျိုးသည်မူ  
လည်း၊ အသိနု၊ ဖြစ်သလေ့မှာ၊ အနု၊ ထိုသို့မဟုတ်မူ၊ ပုရိန္ဒဒေါ၊ ရှေ့ဘဝ၌အ  
လှူကိုပေးတတ်သော၊ သက္ကော၊ သိကြားမင်းသည်၊ အသိနု၊ ဖြစ်သလော၊  
တွံ၊ သင်သည်၊ ကောဝါ၊ အဘယ် မည်သောသူနည်း၊ ကဿဝါ၊ အဘယ်  
မည်သောသူ၏မူလည်း၊ ပုတ္တော၊ သားနည်း၊ မယံ၊ ငါတို့သည်၊ တံ၊ သင့်ကို၊  
ကထံ ကေနကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်၊ ဇာနေရ၊ သိရ  
ကုန်အံ့နည်း၊ ဣတိ၊ ဤသို့၊ အဘာသိ၊ ဆို၏၊ ဗြာဟ္မဏ၊ ပုတ္တော၊ တဝ၊

သင်၏ပုတ္တံ၊ သားဖြစ်သော မဋ္ဌကုဏ္ဍထီကို၊ အာဇ္ဇာနော၊ သုသာန်၌၊ သယံ၊  
 မိမိကိုယ်တိုင်၊ ခုတ်တွားဖျတ်ကြည်း၍ ငြိုဟ်၍ တွံ့သင်သည်၊ ယဉ္ဇပုတ္တံ၊  
 အကြင် သားမဋ္ဌကုဏ္ဍထီကိုလည်း၊ ဥဒ္ဓိဿ၊ ရည်၍၊ ကန္ဓထိ၊ ငိုမြည်တမ်း၏၊  
 ယဉ္ဇပုတ္တံ၊ အကြင်သားမဋ္ဌကုဏ္ဍထီကိုလည်း၊ ဥဒ္ဓိဿ၊ ရည်၍၊ ဇောဒထိ၊  
 မျက်ရည်ကိုဖြစ်စေ၏၊ သော၊ ထိုမဋ္ဌကုဏ္ဍထီသည်၊ အဟမေဝ၊ ငါသည်သာ  
 ထွင်တည်း၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ သွားဟံ၊ ထိုငါသည်၊ ကုသလံ၊ အပြစ်မရှိသော  
 ကောင်းကျိုးကို ပေးခြင်းထက္ခဏာရှိသော၊ ကမ္မံ၊ ကံကို၊ ကရိတွာ၊ ပြုခြင်း  
 ကြောင့်၊ တိဒဿာနံ၊ တာဝတိံသာနတ်တို့၏၊ သဟဗျတ်၊ အပေါင်းအဖော်အ  
 ဖြစ်သို့၊ ပတ္တော၊ ရောက်၏၊ ဣတိ၊ ဤသို့၊ ကထေတိ၊ ဆို၏၊ မာဏဝ၊ လုံ့လင်၊  
 သကော၊ မိမိဥစ္စာဖြစ်သော၊ အဂါရေ၊ အိမ်၌၊ ဧန္တဿ၊ ပေးလှူသော၊ တဝ၊ သင်  
 ၏၊ အပ္ပံ၊ အနည်းငယ်သော၊ ဒါနံ၊ အလှူကိုလည်းကောင်း၊ ဗာဟိုဝါ၊ များ  
 စွာသော အလှူကိုလည်းကောင်း၊ မယံ၊ ငါတို့သည်၊ နအန္ဓသမ၊ မမြင်ကုန်၊  
 ဥပဝသန္တဿ၊ သုံးသော၊ တဝ၊ သင်၏၊ တာဒိသံ၊ ထိုသို့သဘော ရှိသော၊  
 ဥပေါသထကမ္မဉ္စ၊ ဥပုသ်ကံကိုလည်း၊ မယံ၊ ငါတို့သည်၊ နအန္ဓသမ၊ မမြင်  
 ကုန်၊ ကောနကဓမ္မေန၊ အတယ်သို့သော ကုသိုလ်ကံကြောင့်၊ တွံ့သင်သည်၊  
 ဧဝံထောကံ၊ နတ်ပြည်သို့၊ ဂတော၊ ထားသည်၊ အထိ၊ ဖြစ်သနည်း၊ ဣတိ၊ ဤ  
 သို့၊ အာဟ၊ ဆို၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ပုရ၊ ရှေးတဝ၌၊ သကောနိဝေသ  
 နေ၊ မိမိဥစ္စာဖြစ်သော အိမ်၌၊ အဟံ၊ ငါသည်၊ အာဗုဓိကော၊ အနာနှင့်ပြည့်စုံ  
 သော၊ ဒုက္ခိတော၊ ထိုသို့အနာနှင့်ပြည့်စုံသည်၏ အဖြစ်ကြောင့်ဆင်းရဲခြင်း  
 သို့ရောက်သော၊ အာတုရရူပေါ၊ ဒုက္ခဝေဒနာသည်အလွန်ထိုးကျင့်အပ်သော  
 ကိုယ်ရှိသော၊ ဝိသနေော၊ သူနာသည်၊ အမိ၊ ဖြစ်၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ငါ  
 သည်၊ တဒါ၊ ထိုအခါ၌၊ ဝိဂတရဇံ၊ ကင်းပြီးသော ရာဂအစရှိသော မြှိုတော်  
 မူထသော၊ ဝိတိဏ္ဏကံ၊ လွန်မြောက်ပြီးသော ဝိပိက္ခိန္ဒာရှိတော်မူထသော၊  
 သုဂတံ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော၊ အနေောမပညံ၊ မ  
 ယုတ်သောပညာသည်ရှိတော်မူထသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒက္ခိံ၊  
 မြင်ခဲ့ဘူး၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ သွားဟံ၊ ထိုငါသည်၊ တထာဂတဿ၊  
 မြတ်စွာဘုရားအား၊ ပမောဒိတမာနော၊ ဝမ်းမြောက်ခြင်းနှင့်စပ်သော နှလုံးရှိ  
 သည်၊ ပသန္တိပတ္တော၊ ကြည်ညိုခြင်းနှင့်ယှဉ်သောစိတ်ရှိသည်၊ ဟုတွားဖြစ်  
 ၍၊ အဉ္ဇလိံ၊ လက်အုပ်ကို၊ အကရိံ၊ ချိခဲ့ဘူး၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ငါ  
 သည်၊ ကုသလံ၊ အပြစ်မရှိသည်ဖြစ်၍ ကောင်းကျိုးကို ပေးခြင်းထက္ခဏာရှိ  
 သော၊ ထိကမ္မံ၊ ထိုကံကို၊ ကရိတွာန၊ ပြုခြင်းကြောင့်၊ တိဒဿာနံ၊ တာဝတိံ

☰

သာနတ်တို့၏သဟဗျတ်အပေါင်းအပေါ်၏အဖြစ်သို့၊ ဂတော၊ ရောက်၏။  
 ဘော၊ အချင်းတို့၊ အတ္တရိယံဝတ၊ အံဘွယ်ရှိပေစွတကား၊ အတ္တုတ်ဝတ၊ မဖြစ်  
 စမှ၊ အထူးဖြစ်လာ၏ဘကား၊ အပ္ပလိကမ္မသံ၊ လက်ဆုပ်ချီခြင်းမျှ၏ထည်း  
 အသံဝိပါကော၊ ဤအကျိုးသည်၊ ဟောတိ၊ ဖြစ်သေး၏၊ ဘော၊ အချင်းတို့၊ အ  
 ဟတ္ထိ၊ ငါသည်ထည်း၊ မုဒိတမနော၊ ဝမ်းမြောက်သောနှလုံးရှိသည်၊ ပသန္တ  
 ဝိက္ခော၊ ကြည်ညိုသောစိတ်ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ အဇ္ဇေဝ၊ ယနေ့ပင်လျှင်၊  
 ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ သရဏံ၊ ဣတိ၊ ကိုးကွယ်ရာဟူ၍၊ ဝဇာဟိ၊  
 ဆည်းကပ်အံ့၊ ဣတိ၊ ဤသို့၊ အာဟာ၊ ဆို၏။ ဗြာဟ္မဏ၊ ပုဏ္ဏား၊ တံ၊ သင်  
 သည်၊ ပသန္တဝိက္ခော၊ ဘုရားသည်သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူ၏တ  
 ရားသည်သွားတစသောဂုဏ်နှင့်ပြည့်စုံ၏။ သံဃာတော်သည်သုပ္ပရိပန္နစ  
 သောဂုဏ်နှင့်ပြည့်စုံ၏ဟု ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍၊ အဇ္ဇေဝ၊ ယ  
 နေ့ပင်လျှင်၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဝဇာဟိ၊  
 ဆည်းကပ်လေလော့၊ ဝေဗ္ဗု၊ တရားတော်ကိုလည်း၊ သရဏံ၊ ကိုးကွယ်ရာ  
 ဟူ၍၊ ဝဇာဟိ၊ ဆည်းကပ်လေလော့၊ သံဃာ၊ သံဃာတော်ကိုလည်း၊ သရ  
 ဏံ၊ ကိုးကွယ်ရာဟူ၍၊ ဝဇာဟိ၊ ဆည်းကပ်လေလော့၊ တထေဝ၊ စုတနာသုံး  
 ပါးတို့၌ကြည်ညိုသည်နှင့်အတူသာလျှင်၊ ပသန္တဝိက္ခော၊ ကြည်ညိုသောစိတ်  
 ရှိသည်ဖြစ်၍ သိက္ခာယ၊ အဝိသိသသိက္ခာဇ္ဇံ၊ ပဒါနံ၊ အဖို့ဖြစ်ကုန်သော၊ ပဉ္စ၊  
 ငါးပါးကုန်သောသိက္ခာဝုဒ္ဓိတို့ကို၊ အက္ခဏာဗုဒ္ဓိန္ဒာနိ၊ မပျက်မညစ်ညူးသည်၏  
 အဖြစ်တို့ကို၊ ကတွာ၊ ပြု၍၊ သမာဓိယသျှ၊ ဆောက်တည်၍ကျင့်လေလော့၊ ၊  
 ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်း၊ ငှ၊ ဝိဝံ၊ ထွင်စွာ၊ ဝိရမသျှ၊ ကြည်  
 ရှောင်လေလော့၊ လောကော၊ လောက၌၊ အနိန္ဒံ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့်မ  
 ပေးအပ်သောသူတပါး၏ဥစ္စာကို၊ ပရိဇ္ဇေယသျှ၊ ခိုးယူခြင်းမှကြည်ရှောင်  
 လေလော့၊ အမဇ္ဇေပါ၊ သေအရက်စသောဟစ်မျိုးကိုမသောက်စားသည်၊  
 ဟောဟိ၊ ဖြစ်လေလော့၊ မုသာစ၊ မဟုတ်မမှန်သောစကားကိုထည်း၊ မာသ  
 ဏာဟိ၊ မဆိုလေထင့်၊ သကေနဒါရေနစ၊ မိမိမယားဖြင့်ထည်း၊ တုဇ္ဇော၊ ရောင့်  
 ရဲသည်ထည်း၊ ဟောဟိ၊ ဖြစ်လေလော့၊ ဣတိ၊ ဤသို့၊ အာဟာ၊ ဆိုအုံးမ၏။ ၊  
 သက္ခနတ်သား၊ တံ၊ သင်သည်၊ မေ၊ ငါ၏၊ အတ္ထကာမော၊ အကျိုးကိုအလိုရှိ  
 သည်၊ အသိ၊ ဖြစ်ပေ၏၊ ဟိတကာမောစ၊ အစီးအပွားကိုအလိုရှိသည်ထည်း၊  
 အသိ၊ ဖြစ်ပေ၏၊ ဒေဝတောနတ်သား၊ တုတ္တံ၊ သင်၏၊ ဝစနံ၊ စကားကို၊ အဟံ၊  
 ငါသည်၊ ကရောမိ၊ လိုက်နာ၏။ တုတ္တိ၊ သင်သည်ထည်း၊ မေ၊ ငါ၏၊ အာစရိ  
 ယော၊ ဆရာသည်၊ အသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ အာဟာ၊ ဆို၏။ ၊ ယက္ခ၊ နတ်

သား၊ အဟံ၊ ငါသည်၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေမိ၊ ဆည်းကပ်၏။ အနုတ္တရံ၊ အတုမရှိသော၊ ဓမ္မဉ္စာရိ၊ တရားကိုလည်း၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေမိ၊ ဆည်းကပ်၏။ နရဒေဝဿ၊ မြတ်စွာဘုရား၏၊ သံစဉ္ဇ၊ သံစာတော်ကိုလည်း၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဝစ္ဆာမိ၊ ဆည်းကပ်ပါ၏။ ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ၊ ဝိပ္ပံ၊ ထွင်စွာ၊ ဝိနာမိ၊ ကြဉ်ရှောင်ပါ၏။ ယောကော၊ ယောက၌၊ အဒိန္နံ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့်မလေးအပ်သောသူတပါး၏ဥစ္စာကို၊ ပရိဝုဇ္ဇယာမိ၊ ခိုယူခြင်းမှကြဉ်ရှောင်ပါ၏။ အမဇ္ဇပေါ၊ သေအရက်စသော ယစ်မျိုးကိုမသောက်စားသည်။ ဟောမိ၊ ဖြစ်ပါ၏။ ရုသာစ၊ မဟုတ်မမှန်သော စကားကိုလည်း၊ နောဘဏာမိ၊ မဆိုပါ။ သကေနဒါရေနစ၊ မိမိမယားဖြင့်လည်း၊ တုဋ္ဌော၊ ရှောင်ခဲ့သည်။ ဟောမိ၊ ဖြစ်ပါ၏။ ဣတိ၊ ဤသို့၊ အောဟ၊ ဆို၏။ နဝမံ၊ ကိုးခုမြောက်သော၊ မဋ္ဌကုဏ္ဍလီဝိမာနဝတ္ထု၊ မဋ္ဌကုဏ္ဍလီနတ်သား၏ ဝိမာန်သျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၈၄) ဘန္တေ၊ အရှင်ဘုရားတို့၊ ဣဒါနံ၊ ယခုအခါ၌၊ မယံ၊ အကျွန်ုပ်တို့သည်၊ ယံဝစနံ၊ အကြင်စကားကို၊ ဘဏာမ၊ ဆိုကုန်အံ့၊ တံ၊ ထိုထိုထွက်သောစကားကို၊ သုဏာထ၊ နာထင့်ကုန်၊ ယတ္ထ၊ အကြင်သံခါး၌၊ တဒါ၊ ထိုခါးမှား၍ သွားရာကာလ၌၊ ယက္ခဿစ၊ သေရိသကနတ်သား၏ လည်းကောင်း၊ ဝါဏိဇာနံ၊ ဝါဏိဇာနုဉ္စ၊ အင်္ဂါတိုင်းသား မဂတိုင်းသား ကုန်သည်များတို့၏ လည်းကောင်း၊ သမာဂမော၊ ပေါင်းမိခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ တဉ္စ၊ ထိုပေါင်းမိခြင်းကိုလည်း၊ တုဋ္ဌော၊ သင်တို့သည်၊ သုဏာထ၊ နာထင့်ကုန်၊ ထေဟိ၊ ထိုနတ်သား ကုန်သည်တို့သည်၊ အညမညံ၊ ထယောက်သည်ထယောက်အား၊ သုဘာသိတံ၊ ကောင်းစွာဆိုအပ်သော၊ ကတံပဝတ္ထိတံ၊ ဖြစ်စေအပ်သော၊ ယထာဣတဓိကရေန ယံဣတဓိတရဉ္စ ဝိဝစနံ၊ အကြင်ထိုစကား ဤစကားသည်လည်း၊ အတ္ထိ၊ ရှိ၏။ တဉ္စ၊ ထိုစကားသည်လည်း၊ သဗ္ဗေ၊ ခပ်ထိမ်းကုန်သော၊ ဟုဋ္ဌော၊ သင်တို့သည်၊ သုဏာထ၊ နာထင့်ကုန်။ ဘန္တေ၊ အရှင်ဘုရားတို့၊ ယောသောရာဇာ၊ အကြင်မင်းသည်၊ ပါယာသိနာမ၊ ပါယာသိအမည်ရှိသည်၊ အဟု၊ ဖြစ်၏။ သောရာဇာ၊ ထိုပါယာသိအမည်ရှိသောမင်းသည်၊ ဘုဗ္ဗာနံ၊ ဘုဗ္ဗာစိုးဖြစ်ကုန်သောစတုမဟာရာဇ်နတ်တို့၏၊ သဟဗျဂတော၊ အပေါင်းအဖော်၏အဖြစ်သို့ရောက်သည်ဖြစ်၍၊ ယသသမိ၊ များမြတ်သော စည်းစိမ်ချမ်းသာ ငြိန်ပရိသတ်နှင့်ပြည့်စုံသည်၊ အဟု၊ ဖြစ်၏။ အမာနုဿော၊ နတ်ဖြစ်သော၊ သောပါ

ယာထိ၊ထိုပါယာထိအမည်ရှိသောနတ်သားသည်၊သကေဝိမာနေ၊မိမိဥစ္စာ  
 ဖြစ်သောဝိမာနံ၊မောဒမာနေ၊မွေ့ထျော်ပျော်မြူးလျက်၊ မာနုသေ၊လူတို့  
 ကို၊အဇ္ဈာဘာထိ၊ဆုံးထေ၏။ ၊ဝကော်၊ဘောသို့ဝင်ကုန်သောလူတို့၏အသက်  
 ရှည်ပါကုန်အံ့ထော သေရကုန်အံ့ထောဟုတွေးတော ရာဖြစ်သော၊ အမနု  
 သာဠာနေ၊ မြောထုတ်ဘီးလူးအစရှိသည်တို့၏ သွားထာရာလည်းဖြစ်သော၊  
 အရညောထောန္တံ။ ကန္တာရေ၊ရေကိုဆောင်၍သွားထာရာဖြစ်သော၊ အပ္ပောဒ  
 ကော၊ရေမရှိသော၊အပ္ပထက္ခေ၊အစာလည်းမရှိသော၊သုဒုဂ္ဂမေ၊အလွန်လျှင်  
 ကူးခပ်ပေါက်မြောက်ခြင်း၌ခက်ခဲသော၊ဝဏ္ဏပထယ၊ထဲခမ်း၏၊မဇ္ဈေ၊အ  
 ထယ်၌။ ကော်ဘယ၊ကန္တာရသို့မဝင်မှီရှေးအတို့၌ကျိုးတို့ကြောင့်ဖြစ်သော  
 ကြောက်လန့်ခြင်းရှိကုန်သော၊နဋ္ဌမနာယာ၊ ခမ်းကိုအောက်မှေ့နိုင်သောလ  
 ထံ၏ကင်းခြင်းဖြင့်ပျက်သောနှလုံးရှိကုန်သော၊မနုဿာ၊အိုလူများတို့။ ၊  
 ဟိယသ္မာ၊အကြောင့်ကြောင့်၊ ဣဝ၊ဤထဲကန္တာရ၌၊ ပထာစ၊သရက်သပြေ  
 ထန်းအုန်း အစရှိကုန်သော သစ်သီးတို့သည်လည်းကောင်း၊ မူထမထာစ၊  
 အုတ်မွန်သထွေးကြွေးသင်အုတ်အစရှိကုန်သော အဖူးအမြစ်တို့သည်လည်း  
 နသန္တိ၊မရှိကုန်၊ ဥပါဒါနံ၊မီး၏ထောင်စာသည်မျှလည်း၊ နတ္ထိ၊မရှိ၊ဣဝ၊ဤ  
 ကန္တာရ၌၊တတ္တာဟိ၊ထောင်ကုန်သော၊ ဥဏ္ဍာဟိစ၊ပူလည်းပူကုန်သော၊ဒါ  
 ရုဏာဟိစ၊ ကြမ်းလည်းကြမ်းကုန်သော၊ ပံသုဟိစ၊ မြေမှုန့်တို့ကိုလည်း  
 ကောင်း၊ဝါထိကာဟိစ၊ထဲတို့ကိုလည်းကောင်း၊အညကြ၊ထား၍၊ဘက္ခော  
 လုသတ္တဝါတို့၏အစာသည်၊ကုတောထိယာ၊အစာဟ်မှာရှိရာအံ့နည်း။ ၊  
 မနုဿာ၊အိုလူများတို့၊ဥဇ္ဇင်္ဂိလံ၊ အလွန်ခေါင်းပါးသော၊တတ္ထမိဝကပါလံ၊ပူ  
 ဖြင်းသောသံအိုးကင်းနှင့်တူသော၊ အနာရသံ၊ချမ်းသာ၏မရှိခြင်းကြောင့်  
 ဇိဒိတိန္ဒြေကိုပျက်ထတ်သော၊ ပရထောကေန၊ငရဲနှင့်၊တုလျံ၊တူသော၊ဣဒံ  
 ဋ္ဌာနံ၊ဤကန္တာရအရပ်သည်၊ ပုရာဏံ၊ကြာမြင့်စွာ၊လုဒ္ဓါနံ၊ကြပ်၊ကြုတ်ကုန်  
 သောမြောထုတ်ဘီးလူးအစရှိသည်တို့၏၊အာဝါသံအာဝါသတုထံ၊နေရာဖြစ်  
 ၍ဖြစ်၏၊အသံထုဒ္ဓိပဒေသော၊ ဤမြေအရပ်သည်၊ဧဝံ၊ဤသို့၊ လူခေါ၊ခေါင်း  
 ပါးသည်၊စောရာကာရော၊ ကြောက်လန့်ဘွယ်သောအခြင်းအရာရှိသည်၊  
 ဟောတု၊ဖြစ်စေ၊ဣတိ၊ဤသို့ ပေါရာထေဟိ၊ရှေးသူတော်ကောင်းတို့သည်၊  
 အဘိသတ္တရူပေါ၊ ကြိမ်ဆဲအပ်သည်နှင့်တူ၏။ ၊မနုဿာ၊အိုလူများတို့၊  
 အထ၊ထိုသို့ဖြစ်လျက်၊ တုဋ္ဌေ၊သင်တို့သည်၊ ကေနဝဇ္ဈေန၊ အစာဟ်အ  
 ကြောင်းကြောင့်၊ ကိမာသမာနာ၊ အစာဟ်ကို တောင်းတ ကုန်သည်ဖြစ်  
 ၍၊ဣဝံ၊အေသံဟိ၊ ဤထဲကန္တာရ အရပ်သို့သာလျှင်၊ ပဝိဋ္ဌာ၊ ဝင်ထွာကုန်

☰

သနည်း၊ သဟသား၊ အပြစ်အကျိုးကိုမဆင်ခြင်အသောတဗျင်၊ သမေဓွ  
သမဝါယေန၊ ဝင်ခြင်း၏ အကြောင်း ညီညွတ်သဖြင့်၊ အနုပရိဋ္ဌာ၊ ဝင်  
ထာကုန်သထော၊ ထောဘာယာ၊ ထောဘာကြောင့် အကျိုးမဲ့ကို အလိုရှိ  
သောတစုံ တဖောက်သောသူ၏ လိုက်ခြင်း အစရှိသော ဘေးရန်ရှိကုန်  
သည်ဖြစ်၍၊ အနုပရိဋ္ဌာ၊ ဝင်ထာကုန်သထော၊ အထဝါ၊ ထိုမှတပါး၊ သံပရ  
ဋ္ဌာ၊ ခရီးမှားကုန်သည်ဖြစ်၍၊ အနုပရိဋ္ဌာ၊ ဝင်ထာကုန်သထော၊ ယက္ခ၊  
နတ်သား၊ မဂဇေသုစ၊ မဂဇတိုင်တို့၌ ထည်းကောင်း၊ အင်္ဂေသုစ၊ အင်  
တိုင်းတို့၌လည်းကောင်း၊ နိဝါထိနော၊ နေကုန်သော၊ သတ္တဝါဟာ၊ ထည်း  
ကုန်သည် ဖြစ်ကုန်သော၊ တေမယံ၊ ထိုအကျွန်ုပ်တို့သည်၊ ဓနုတ္တိကာ၊  
အမြတ်ဥစ္စာဖြင့် အလိုရှိကုန်သည် ဖြစ်၍၊ ဥဒယံ၊ အမြတ်ဖြစ်သော ဥစ္စာ  
ကို၊ ပတ္တယာနာ၊ ထောင့်တကုန်လျက်၊ ပုထုတ္တံ၊ များသော၊ ပဏိယံ၊  
တဏှာကို၊ အာရောပယိသံ၊ ထည်းထက်၌ တင်ကုန်၍၊ သိန္နုသောဝီရ  
ဘူမိံ၊ သိန္နုအရပ်သောဝီရမည်သောအရပ်သို့၊ ယာမသေ၊ သွားကြကုန်  
၏၊ ယက္ခ၊ နတ်သား၊ ဒိဝါ၊ နေ၌၊ ဝိပါသံ၊ ရေမွတ်ခြင်းကို၊ အနုပဝါ  
သယန္တာ၊ သည်းမခံနိုင်ကုန်သည်ဖြစ်၍၊ ယောဂ္ဂါနုကမ္မဗ္ဗ၊ နွားအစရှိကုန်  
သောသတ္တဝါတို့အား ပြီးမြောက်ခြင်းကိုထည်း၊ သမေက္ခမနာ၊ ကောင်းစွာ  
ဆင်ခြင်ကုန်သည်ဖြစ်၍၊ ဝိကာထေ၊ အခါမဟုတ်သော၊ ရတ္တိံ၊ ည၌၊ မဂ္ဂံ၊  
ခရီးကို၊ ဗရိပန္နာ၊ သွားကုန်သော၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော အကျွန်ုပ်တို့  
သည်၊ ဇေတေနဝေဂေန၊ ဤသို့သောလျှင်မြန်ခြင်းဖြင့်၊ တံ၊ သင်ကို၊ ဒသန  
ထော၊ မြင်သည်အခါမှ၊ ပုဗ္ဗေ၊ ရှေးအတို့ဖြစ်သောကာလ၌၊ အာယာမ၊ သွား  
ကြကုန်၏၊ ယက္ခ၊ နတ်သား၊ ဗုပ္ပယာသာ၊ မကောင်းသောသွားခြင်းရှိ  
ကုန်သည်ဖြစ်၍၊ အပရေဓမ္မဂ္ဂါ၊ ချွတ်လွဲသောခရီးရှိကုန်သော၊ အန္ဓာကုထာ၊ သူ  
ကန်းကဲ့သို့နှောင့်ရှက်ကုန်သည်ဖြစ်၍၊ ဝိမနဋ္ဌာ၊ ခရီးမှားသဖြင့်ပျက်သောနှု  
လုံးရှိကုန်သော၊ တေမယံ၊ ထိုအကျွန်ုပ်တို့သည်၊ အရညော၊ တော၌၊ သုရုဂ္ဂ  
မေ၊ အလွန်ကူးစတ်ခြင်း၌ခဲသော၊ ဝတ္ထုပထယာ၊ သဲခရီး၏၊ မဇ္ဈေ၊ အထပ်၌  
သံရုဠစိတ္တံ၊ ပြင်းစွာတွေဝေသောစိတ်ရှိကုန်သည်ဖြစ်၍၊ ဒိသံ၊ သိန္နုသောဝီ  
ရဒေသရှိရာအရပ်မျက်နှာကို၊ နဇာနာမ၊ မသိနိုင်ကုန်၊ ယက္ခ၊ နတ်သား၊  
ဣဒါနိ၊ ယခုအခါ၌၊ အဒိဋ္ဌပုဗ္ဗံ၊ မမြင်ဘူးသော၊ ဣဒဗ္ဗဝိမာနသေဋ္ဌံ၊ ဤမြတ်  
သောဝိမာန်ကိုထည်းကောင်း၊ တဝဂ္ဂ၊ သင်နတ်သားကိုထည်းကောင်း၊ ဒိသ္မာ  
န၊ မြင်ခြင်းကြောင့်၊ တထော၊ ထိုသင်တို့မမြင်မှီရှေးအတို့ဖြစ်သောကာလ  
ထက်၊ ဥတ္တရိ၊ လွန်စွာ၊ ဇီဝိထံ၊ အသက်ကို၊ အာသမာနာ၊ တောင့်တကုန်

သည်၊ အဟုမ္မာ၊ ဖြစ်ကုန်၏၊ ဒိသ္မာန၊ မြင်ခြင်းကြောင့်၊ ပတိတာ၊ ရွှင်လန်းကုန်သည်၊ သုမနာ၊ ဝမ်းမြောက်ခြင်းသို့ရောက်ကုန်သည်၊ ဥဒဂ္ဂါ၊ ဝိဘိဖြင့်ကပ်သောစိတ်ရှိကုန်သည်သည်၊ အဟုမ္မာ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ အာပတ်သု၊ ဆိုကုန်၏၊ တာတာ၊ အိုကုန်သည်တို့၊ တုမှေ၊ သင်တို့သည်၊ ဘောဂဟေတု၊ ဥစ္စာတည်းဟူသောအကြောင်းကြောင့်၊ သမုဒ္ဓယ၊ သမုဒ္ဓရာ၏၊ ပါရုဇ္ဈ၊ ကမ်းတဖက်သို့လည်းကောင်း၊ ဣမဂ္ဂဝဏ္ဏံ၊ ဤခရီးခဲသို့လည်းကောင်း၊ ဝတ္ထာစရံ၊ ကြိမ်ခွယ်တို့ဖြင့်ဖွဲ့၍ သွားအပ်သော၊ မဂ္ဂဥ၊ ခရီးသို့လည်းကောင်း၊ သင်္ဂဟထံ၊ သစ်ခုတ်ထံသင်းတို့ကို နှုတ်၍သွားအပ်သော၊ မဂ္ဂဥ၊ ခရီးသို့လည်းကောင်း၊ ပန၊ ထိုမှတပါး၊ နဒိယောစ၊ စန္ဒာဘဂအစရှိကုန်သောမြစ်တို့သို့လည်းကောင်း၊ ပဗ္ဗတာနံ၊ တောင်တို့၏၊ ဝိသမပဒေသာစ၊ မညီမညွတ်ကုန်သောအရပ်တို့သို့လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒုဂ္ဂါ၊ ကူးခတ်ပေါက်မြောက်ခြင်းဌာနခက်ကုန်သော၊ ဝုထုဒိသာ၊ များစွာကုန်သောအရပ်မျက်နှာတို့သို့၊ ဂစ္ဆထ၊ သွားကြကုန်၏၊ တာတာ၊ အိုကုန်သည်တို့၊ ဧဝံ၊ ဤသို့သောနည်းဖြင့်၊ ဂစ္ဆန္တ၊ သွားကုန်သော၊ တုမှေ၊ သင်တို့သည်၊ ပက္ခန္ဓိယာန၊ ဝင်ကုန်၍၊ ပဒေသံ၊ ထပါးကုန်သောမင်းတို့၏၊ ဝိဇိတံ၊ နိုင်ငံသို့၊ တတ္ထ၊ ထိုတံပါးကုန်သောမင်းတို့၏တိုင်းနိုင်ငံ၌၊ ဝေရုဇ္ဈကေ၊ အထူးထူးသောအရပ်၌နေကုန်သော၊ မနုဿေ၊ လူတို့ကို၊ ပေက္ခမာနာ၊ ရှုကြည့်ကုန်လျက်၊ ဂစ္ဆထ၊ သွားကုန်၏၊ ဧဝံ၊ ဤသို့သောနည်းဖြင့်၊ ဘုတေဟိ၊ ရောက်ပေါက်ကုန်သော၊ ဝေါ၊ သင်တို့သည်၊ သုတံဝါ၊ ကြားအပ်ဘူးသည်လည်းဖြစ်ထသော၊ အထ၊ ထိုမှတပါး၊ ဒိဋ္ဌိဝါပိ၊ မြင်အပ်ဘူးသည်လည်းဖြစ်ထသော၊ ယဂ္ဂအစ္ဆေရကံ၊ အကြင်အံ့ဩပြီးမြောက်ဘွယ်သည်၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုအံ့ဩပြီးမြောက်ဘွယ်ကို၊ ဝေါ၊ သင်တို့၏၊ သန္တိကေ၊ အထံ၌၊ သုထောမ၊ နာပါကုန်အံ့၊ ဣတိ၊ ဤသို့၊ ဝုတ္တိ၊ မေး၏၊ ကုမာရ၊ ငယ်ပျိုသောအရွယ်ရှိသောနတ်သား၊ ဣတော၊ ဤသင်ဗိမာန်နှင့်သင်နတ်သားထက်၊ အစ္ဆေရတရံ၊ အထူးသဖြင့်အံ့ဩပြီးဖွားဘွယ်ကို၊ နော၊ အကျွန်ုပ်တို့သည်၊ နသုတံဝါ၊ ကြားလည်းမကြားအပ်စဖူး၊ အထ၊ ထို၍၊ ဒိဋ္ဌိဝါပိ၊ မြင်လည်းမမြင်အပ်စဖူး၊ အတိတ၊ မနုဿကမေဝ၊ လူတို့၌ဖြစ်သောအဆင်းသဏ္ဍာန်ကိုလွန်သည်သာလျှင်ဖြစ်သော၊ အနောမဝဏ္ဏံ၊ မယုဘိမကြိုပြည့်စုံသောအဆင်းသဏ္ဍာန်ရှိသော၊ သဗ္ဗံ၊ သင်နတ်သားနှင့်တကွသောဗိမာန်စသောအလုံးစုံသောစည်းစိမ်ကို၊ ဒိသ္မာ၊ မြင်ကုန်၍၊ မယံ၊ အကျွန်ုပ်တို့သည်၊ နတပ္ပါမ၊ မရောင့်ရဲနိုင်ကုန်၊ ဝေဟာယသံ၊ ကောင်းကင်း၌၊ ဗဟုတ္ထမလျှာ၊ များသောရေပန်းရှိကုန်သော၊ ဗဟုဝုတ္ထာဇီကာ၊ များ-

☰



မြတ်သောကြာဖြူပုဏ္ဏဒါန်ရှိကုန်သော၊ ပေါက္ခရညော၊ ရေကန်ရှိသည်၊ သဝန္တိ၊ စီးကုန်၏၊ တေ၊ သင်၏၊ ဗုမာစ၊ သစ်ပင်တို့သည်လည်း၊ နိဂ္ဂံ၊ အခါခပ်သိမ်း၊ ဗလူပပန္န၊ အသီးနှင့်ပြည့်စုံကုန်၏၊ တေဟိ၊ ထိုသစ်ပင်တို့မှ၊ သုရသိ၊ တင့်တယ်သော၊ ဂန္ဓော၊ အနံ့သည်၊ အတိဝ၊ အလွန်လျှင်၊ ပဝါယတိ၊ ပျံ့လျှင်၏။ ၊ ကုမာရ၊ နတ်လူသင်၊ တဝ၊ သင်၏၊ ဝိမာနော၊ ဝိမာန်၌၊ သတရသဝိတာသေ၊ အတောင်ထရာမြင့်ကုန်သော၊ ဝေဠုရိယထမ္ဘာ၊ ကျောက်မျက်ခွဲဖြင့်ပြီးကုန်သောသီတိုင်းတို့သည်လည်းကောင်း၊ သိသာပဝါဠသ၊ ကျောက်သန္တာဖြင့်၊ နိဗ္ဗတ္တာ၊ ပြီးကုန်သော၊ အာယထံသာ၊ ရှည်သောအမျှောင့်ရှိကုန်သော၊ ထမ္ဘာစ၊ သီတိုင်းတို့သည်လည်းကောင်း၊ မသာရဂလ္လာမသာရဝလ္လေန၊ ပတ္တမြားပြောက်နှင့်၊ သဟ၊ တကွ၊ လောဟိတင်္ဂါ၊ ပတ္တမြားနီဖြင့်ပြီးကုန်သော၊ ထမ္ဘာ၊ သီတိုင်းတို့သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ ဣမေထမ္ဘာ၊ ဤသီတိုင်းတို့သည်၊ ဇောတိရသာမယာသေ၊ ထွန်းပသောအရောင်ရှိကုန်၏။ ၊ တေသံ၊ ထိုဆိုအပ်ခဲ့ပြီးသောသီတိုင်းတို့၏၊ ဥပရိ၊ အထက်၌၊ ဌိတံ၊ တည်သော၊ သဟသထမ္ဘာ၊ တထောင်သောသီတိုင်းရှိသော၊ အတုယာနုဘာဝံ၊ မနှိုင်းယှဉ်အပ်သောအာနုဘော်လည်းရှိသော၊ တဝ၊ သင်၏၊ ဣဒံဝိမာနံ၊ ဤဝိမာန်သည်၊ သာဓု၊ ကောင်းမြတ်၏၊ ရတနတရုံ၊ နံရံသီတိုင်းစောင်းထန်းအစရှိကုန်သောပိတ်တို့၌ အထူးထူးကုန်သောတပါးကုန်သောရတနာတို့နှင့်ယှဉ်သော၊ ကဉ္စနဝေဒိဒိသံ၊ ရွှေဖြင့်ပြီးသောပွတ်တိုင်းဖြင့်ခြံရံအပ်သော၊ တပနိယပဇ္ဇေဟိစ၊ ရွှေပြားငွေပြားအစရှိကုန်သောတပါးမကများကုန်သောရတနာအများရှိဖြင့်လည်း၊ သာဓု၊ ကောင်းစွာ၊ ဆန္ဒံ၊ မိုးအပ်သော၊ တဝသင်၏၊ ဣဒံဝိမာနံ၊ ဤဝိမာန်သည်၊ ဇမ္ဗောနုရတ္တတ္ထံ၊ ဦးသစ်သောဇမ္ဗုနုရတ္တစင်္ကုသိုထွက်သောအရောင်အမျှရှိ၏၊ တဿ၊ ထိုဝိမာန်၏၊ သောသောစဒေသော၊ ထိုထိုသို့သောအရပ်သည်၊ သုမဇ္ဈော၊ အလွန်ပြေပြစ် ချောမောသည်၊ ပါသာဒသောပါနုဗလူပပန္နော၊ အကြားအကြား၌ ဖြစ်ကုန်သောပြာသာဒစောင်းတန်း၊ ဝှေးဦးပျဉ်တို့နှင့်ပြည့်စုံသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဒဠောစ၊ မြဲမြံခိုင်ခံ့သည်လည်းကောင်း၊ ဝဂ္ဂုစ၊ အလွန်ရှုပသဏ္ဍာန် ထူသည်လည်းကောင်း၊ သုသင်္ဂတာစ၊ အချင်းချင်း လျှောက်ပတ်သော ပြာသာဒ်အပိတ်ရှိသည်လည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ အတိဝနိဗ္ဗာနမေ၊ ပြီးပြီးပြန်ထွက်သောအရောင်ရှိသည်၏အဖြစ်ဖြင့် အလွန်လျှင်ရှုခြင်းငှါခံ့သည်မနုညော၊ နှစ်သက် မြတ်နိုးဘွယ်ရှိ သည်လည်း၊ ဟောတိ၊ ဖြစ်၏။ ၊ ကုမာရ၊ နတ်သား၊ ရတနန္တရတ္ထိံ၊ ရတနာဖြင့်ပြီးသော ဝိမာန်၏အတွင်း၌၊

မဟာအနုပါနံ၊ များစွာသောထမင်းအပျော်ကို၊ ဥပထမ္မတိ၊ ရအင်၏၊ အတ္ထရာ  
 သင်္ဂဏန၊ နတ်သမီးအပေါင်းသည်၊ ပရိဝါရိတော၊ ခြံရံအပ်သော၊ ရုရုစာ  
 လမ္ပရတုရိယသံဃု၊ ဣ၊ မရိုးစည်အာရမ္ပရစည်ကြွင်းသောတုရိယာမျိုးတို့  
 ၏အသံတို့ဖြင့် မဆိတ်မညံ့ကြွေးကျော်အပ်သော၊ ထုတိဝန္ဒနာယ၊ ခြီးမွမ်း  
 ခြင်းရှိခိုးခြင်းဖြင့်၊ အဘိဂန္ဓတော၊ ခြီးမွမ်းအပ်ရှိခိုးအပ်သည်၊ အသိ၊ ဖြစ်၏၊ ၊  
 ဝေယဝတ္ထော၊ ဝေယဝဏ်အမည်ရှိသော၊ နုဇာ၊ စတုမဟာရာဇ်နတ်  
 မင်းကြီးသည်၊ နာဠိန္ဒ၊ နာဠိန္ဒအမည်ရှိသောနတ်တို့၏ ပျော်ရွှေရာခွံ၊ မောဒ  
 တိယထာ၊ မွေ့ထောင်ပျော်ရွှေသကဲ့သို့၊ တထာ၊ ထိုအတူ၊ အဗိန္ဒိယော၊ ကြွ  
 ခြင်းငြါမတတ်နိုင်သောအာနုဘော်ရှိသော၊ သဗ္ဗရုဏာပပန္နော၊ ခပ်သိမ်း  
 သောရုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော၊ သောတွံ၊ ထိုသင်သည်၊ နာရိဂဏပု  
 ဗောဓေနာ၊ နတ်သမီးအပေါင်းသည်၊ နှိုးအပ်သော၊ ဝိတိသော၊ မနုဿရှိသည်၊ ဟု  
 တွားဖြစ်၍၊ မနောရမ္မေ၊ နှလုံးမွေ့ထောင်ထွပ်ရှိသော၊ ဝိမာနပါသံဒဝရေ၊ ဝိ  
 မာန်ဖြစ်သောမြတ်သောပြာသာန်၌၊ မောဒသိ၊ မွေ့ထောင်စံပျော်၏၊ ၊ ကုမာ  
 ရ၊ နတ်သားလူလင်၊ တွံ၊ သင်သည်၊ ဒေဝေါ၊ ထင်ရှားသောစတုမဟာရာဇ်  
 နတ်သည်၊ အသိ၊ ဖြစ်သလော၊ ဥဒဝါ၊ ထိုမှတပါးလည်း၊ ယက္ခော၊ ပူဇော်  
 အပ်သောနတ်တမန်သည်၊ အသိ၊ ဖြစ်သလော၊ ဥဒါဟု၊ ထိုသို့မဟုတ်မူ၊ ဒေဝိ  
 န္ဓော၊ နတ်တို့၏အရှင်ဖြစ်သောသိကြားသည်၊ အသိ၊ ဖြစ်သလော၊ မနုဿတု  
 တော၊ လူအတ်သည်မူလည်း၊ အသိ၊ ဖြစ်သလော၊ သတ္ထဝါဟာ၊ တွည်းကို  
 ဆောင်ကုန်သော၊ ဝါဏိဇာ၊ ကုန်သည်တို့သည်၊ တံ၊ သင်ကို၊ ဝုန္တန္တိ၊ မေး  
 ပါကုန်၏၊ နော၊ အကျွန်ုပ်တို့အား၊ အာပိက္ခ၊ ဖြေကြားလေဘူးတု၊ သင်သည်၊  
 ကောနာမယက္ခော၊ အဘယ်မည်သောနတ်သည်၊ အသိ၊ ဖြစ်သနည်း၊ ၊  
 တာတာ၊ အိုကုန်သည်တို့၊ အဟံ၊ ငါသည်၊ ကန္တာရိယော၊ ကန္တာရ၌ဖြစ်သော၊  
 ဝတ္ထုပထသ္မိံ၊ သဲခရီး၌၊ ဣတ္ထော၊ စောင့်ရှောက်အပ်သော၊ သေရိသကောနာမ၊  
 သေရိသကအမည်ရသော၊ ယက္ခော၊ နတ်သားသည်၊ အမိ၊ ဖြစ်၏၊ အဟံ၊ ငါ  
 သည်၊ ဝေယဝတ္ထုယ၊ ဝေယဝဏ် အမည်ရှိသော၊ ရညော၊ စတုမဟာ  
 ရာဇ်နတ်မင်းကြီး၏၊ ဝစနကရာ၊ စကားကိုလိုက်နာသည်ဖြစ်၍၊ ဣဗံပ  
 ဒေသံ၊ ဤသဲရရှိရာကန္တာရအရပ်ကို၊ တတိပါထယာမိ၊ အလွန်စောင့်ရှောက်  
 ရ၏၊ ၊ ကုမာရ၊ နတ်သား၊ ထေ၊ သင်သည်၊ ဣဒံ၊ ယခု၊ ဤဝိမာန်ကို၊ အဓိဂ္ဂ  
 လန္တံ၊ အကြောင်းမရှိဘဲအလိုလိုဖြစ်၍အပ်သလော၊ ထေ၊ သင်အား၊ ပရိတာ  
 မဇံ၊ မိမိ၏မှတ်ခြင်းထိုသို့သောအဘိဇ္ဈာထိုသို့ ပြောင်းခြင်းသဘောတို့ဖြင့်  
 ညွှတ်ခြင်းကြောင့်ဖြစ်သလော၊ ထေ၊ သင်သည်၊ သဟံ၊ မိမိအလိုလို၊ ကထံ၊



ပြုအင်သထော၊ ဥဒါဟု၊ ထိုသို့မဟုတ်မူ၊ တေ၊ သင်သည်၊ အာရာမိတေဟိ၊ နှစ်  
သက်စေအပ်ကုန်သော၊ ဒေဝေဟိ၊ နတ်တို့သည်၊ ဒိန္နံ၊ ပေးအပ်သလော၊ သတ္တ  
ဝါဟာ၊ ထွန်းကိုဆောင်ကုန်သော၊ ဝါဏိဇာ၊ ကုန်သည်တို့သည်၊ တံ၊ သင့်  
ကို၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ မနုညံ၊ နှစ်သက်တွယ်သော၊ ဣဒံမိမာနံ၊ ဤမိမာန်ကို၊  
တယာ၊ သင်သည်၊ ကထံကေနကာရဏေန၊ အဘယ်အကြောင်းကြောင့်၊  
လဒ္ဓံ ရအပ်သနည်း၊ တာတာ၊ အိုကုန်သည်တို့၊ မေ၊ ငါသည်၊ ဣဒံမိမာ  
နံ၊ ဤမိမာန်ကို၊ အဓိပ္ပလဒ္ဓံ၊ အကြောင်းမရှိဘဲ အလိုလိုဖြစ်၍ ရအပ်သည်  
လည်း၊ န၊ မဟုတ်၊ မေ၊ ငါအား၊ ပရိကာမဇံ၊ မိမိ၏မှတ်ခြင်း ထိုသို့သော  
အဘိဇ္ဈာထိုသို့သောပြောင်းခြင်း သဘောဖြင့်ညွတ်ခြင်းကြောင့် ဖြစ်သည်  
လည်း၊ န၊ မဟုတ်၊ မေ၊ ငါသည်၊ သယံ၊ မိမိအလိုလို၊ ကတံ၊ ပြုအပ်သည်လည်း  
န၊ မဟုတ်၊ မေ၊ ငါသည်၊ အာရာမိတေဟိ၊ နှစ်သက်စေအပ်ကုန်သော၊ ဒေဝေ  
ဟိ၊ နတ်တို့သည်၊ ဒိန္နံ၊ ပေးအပ်သည်လည်း၊ န၊ မဟုတ်၊ အပါပ ကေဟိ၊  
မယုဘ်မာကုန်သော၊ ပုညေဟိ၊ မိမိတို့၏ ဖြစ်ရာပတ်ကိုဖြုတ် စေထတ်ကုန်  
သော၊ သကေဟိကဗ္ဗေဟိ၊ ကိုယ်ဥစ္စာ ဖြစ်ကုန်သောကံတို့ဖြင့်၊ မနုညံ၊ နှစ်  
သက်တွယ်ရှိသော၊ ဣဒံမိမာနံ၊ ဤမိမာန်ကို၊ လဒ္ဓံ၊ ရအပ်၏၊ ကုမာရ၊ နတ်  
သား၊ တေ၊ သင်၏၊ ဝတံ၊ ဆောက်တည်၍ကျင့်အပ်သော အကျင့်သည်၊ ကိံ  
အဘယ်နည်း၊ ဗြဟ္မစရိယံ၊ ဖြတ်သောအကျင့်သည်၊ ကိံပန၊ အဘယ်နည်း၊  
ကုမာရ၊ နတ်သား၊ အယံပိပါကော၊ ဤအကျိုးသည်၊ ကိဿသုဗိက္ခသ၊  
အဘယ်သို့သောကောင်း သောအကျင့်၏၊ ပိပါကော၊ အကျိုးနည်း၊ သတ္တ  
ဝါဟာ၊ ထွန်းကိုဆောင်ကုန်သော၊ ဝါဏိဇာ၊ ကုန်သည်တို့သည်၊ တံ၊ သင့်  
ကို၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ တယာ၊ သင်သည်၊ ဣဒံမိမာနံ၊ ဤမိမာန်ကို၊ ကထံ  
ကေနကာရဏေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ လဒ္ဓံ၊ ရအပ်သ  
နည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆန္တိ၊ မေး၏၊ တာတာ၊ အိုကုန်သည်တို့၊ ယဒါ၊ အ  
ကြင်အခါ၌၊ အဟံ၊ ငါသည်၊ ကော၊ သထာနံ၊ ကောသထတိုင်းသူတို့၏၊ ရန္တံ၊  
မင်း၏အဖြစ်ကို၊ အကရေယံ၊ ပြုခဲ့ဘူး၏၊ တဒါ၊ ထိုအခါ၌၊ မမံ၊ ငါအား၊  
ပါယာသိသမညာ၊ ပါယာသိဟူသော အမည်သည်၊ အဟု၊ ဖြစ်၏၊ နတ္ထိ  
ဒိဋ္ဌိ၊ ပေးအပ်သော အလှူ၏ အကျိုး မရှိသောနည်းဖြင့် ဖြစ်သော နတ္ထိက  
မိစ္ဆာအယူရှိသည်၊ ကဒရိယော၊ သူထမ်းတို့၏ ပေးလှူခြင်းကိုတားမြစ်ဆို  
မြည်ခြင်း၏အစွမ်းဖြင့်ဖြစ်သောမဇ္ဈရထည်းရှိသည်၊ ပါပဓမ္မာ၊ လောဘစေ  
ရှိသောအကုသိုလ်တရားတို့၏ အစွမ်းဖြင့်ယုတ်မာသော အကျင့်လည်းရှိ  
သည်၊ အဟာသိ၊ ဖြစ်ခဲ့ဘူး၏၊ ဥစ္ဆေဒါဒိစ၊ သတ္တဝါသည်ခန္ဓာယုက်သည်

၅ အခြားမဲ့ နှိပ်စပ်လတ္တံ့ ရုတ်တရက်တမလွန်လောက၌ မဖြစ်ဟုယူခြင်း၏  
 အစွမ်းဖြင့်ဖြစ်သော ဥစ္စေဒဝါဒရှိသည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။  
 ထဒါ၊ ထိုကာလ၌၊ ဗဟုသုတော၊ များသော အကြားအမြင်ရှိသော၊ ဝိတ္တ  
 ကထိ၊ ဆန်းကြယ်စွာတရား စကားကိုပြောဟောတတ်သော၊ ဥဠာရော၊  
 ပြန့်ပြောကောင်းမြတ်သောကျေးဇူးဂုဏ်နှင့် ပြည့်စုံသော၊ ကုမာရကဿ  
 ပေါ၊ ကုမာရကဿပ အမည်ရှိသော၊ သမထောစခေါ၊ ရဟန်းသည်လည်း၊  
 အာသိ၊ ရှိသည်ဖြစ်၏။ သော၊ ထိုကုမာရကဿပ အမည်ရှိသော ရဟန်း  
 သည်၊ မံ၊ ငါ့ကို၊ ဓမ္မကထံ၊ တရားစကားကို၊ အကာသိ၊ ပြောဟော၏။ မေ၊  
 ငါ၏၊ ဝိဇ္ဇိမိသုကာနိ၊ မှားသော အယူထည်းဟူသော ငြင်းတံသင်းတို့ကို၊  
 ဝိနောဒယိ၊ ပယ်နှုတ်၏။ ဝာတာ၊ အိုကုန်သည်တို့၊ အဟံ၊ ငါသည်တံ၊  
 ထိုတရားစကားကို၊ သုဏိတွာ၊ ကြားနာရ၍၊ ဥပါသကတ္တံ၊ ဥပါသကာ၏အ  
 ဖြစ်သို့၊ ပဋိဝေဒယိသံ၊ ကြားခဲ့ဘူး၏။ ပါဏာတိပါတာ၊ သူ၏အသက်ကို  
 သတ်ခြင်းမှ၊ ပဋိဝိရတော၊ ကြဉ်ရှောင်သည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။  
 သောကော၊ လောက၌၊ အနိန္ဒ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော  
 သူတပါး၏ဥစ္စာကို၊ ပရိဝိဇ္ဇယိသံ၊ ခိုးယူခြင်းမှ ကြဉ်ရှောင်ခဲ့ဘူး၏။ အမဇ္ဇ  
 ပေါ၊ သေအရက်စသော ယစ်မျိုးကို မသောက်စားသည်။ အဟောသိ၊ ဖြစ်  
 ခဲ့ဘူး၏။ ရုသာ၊ မဟုတ်မမှန်သော စကားကို၊ နောစအဘဏိ၊ မဆို၊ သကေ  
 နဒါနေန၊ မိမိယားဖြင့်၊ တုဠော၊ ရောင့်ရဲသည်။ အဟောသိ၊ ဖြစ်ခဲ့ဘူး၏။  
 ဝာတာ၊ အိုကုန်သည်တို့၊ မေ၊ ငါ၏။ တံ၊ ထိုဆောက်တည်၍ ကျင့်အပ်သော  
 အကျင့်သည်၊ တံ၊ ထိုဆိုအပ်ခဲ့ပြီးသော အကျင့်ပင်တည်း၊ ဗြဟ္မစရိယံ၊ မြတ်  
 သော အကျင့်သည်။ တံ၊ ပန၊ ထိုဆိုအပ်ခဲ့ပြီးသော အကျင့်ပင်တည်း၊ အယံ  
 ဝိပါကော၊ ဤအကျိုးသည်၊ တဿ သုစိန္တုဿ၊ ထိုဆိုအပ်ခဲ့ပြီးသော ကောင်း  
 သော အကျင့်၏၊ ဝိပါကော၊ အကျိုးပင်တည်း၊ မေ၊ ငါသည်၊ အပါပကေဟိ၊  
 မယုတ်မာ ကုန်သော၊ ပုညေဟိ၊ မိမိတို့၏ဖြစ်ရာ စိတ်ကို ငြိစင်စေတတ်  
 ကုန်သော၊ တေဟေဝကဓမ္မဟိ၊ ထိုကုသိုလ်ကံတို့ကြောင့်လျှင်၊ ဣဒံဝိမာနိ၊  
 ဤဗိမာန်ကို၊ သန္တံ၊ ရအပ်၏။ ဣတိ၊ ဤသို့၊ အာဟာ၊ ဆို၏။ ဝော၊ အိုအချင်းတို့၊  
 သပညာ၊ ပညာရှိကုန်သော၊ နရာ၊ လူတို့သည်။ သမ္ပံ၊ မှန်သော စကားကို၊  
 အာဟံ သုကိရ၊ ဆိုကုန်သတတ်၊ ပဏ္ဍိတာနံ၊ ပညာရှိကုန်သော သူတို့၏၊ ဝစနံ၊  
 စကားသည်။ အနညထာ၊ ဖောက်ပြန်ခြင်းမရှိ၊ ပုညကဠော၊ ကောင်းမှုရှိသော  
 သူသည်။ ယဟိံ ယဟိံ၊ အကြင်အကြင်သို့သော အရပ်သို့၊ ဝတ္ထတိ၊ ရှေ့ကံ အံ  
 တဟိံ တဟိံ၊ ထိုထိုသို့သော အရပ်၌၊ ကာမကာမိ၊ အလိုရှိအပ်သော စည်းစိမ်

ချင်းသာကိအလိုအတိုင်း မမြင်းရှိသည်ဖြစ်၍၊ မောဒတိ၊ ငွေ့လျှင်စံပျော်  
ရ၏။ ယဟိံယဟိံ၊ အကြင်အကြင်သို့သောအရပ်၌၊ သောကပရိဒ္ဓဝေါ  
စ၊ စိုးရိမ်ခြင်းငိုမြည်တမ်းရခြင်းသည် ထည်းကောင်း၊ ဝဇောစ၊ သတ်ညွှန်း  
ဆဲခြင်းသည်ထည်းကောင်း၊ ဗန္ဓောစ၊ နှောင်ဖွဲခြင်းသည် ထည်းကောင်း၊  
ပရိတ္တိ၊ သောစ၊ ဆိုအပ်ခဲ့ပြီးသောဆင်းရဲ၏ ဖြစ်ကြောင်းဖြစ်သောဘေး  
ရန် သည်ထည်းကောင်း၊ အတ္တိ၊ ရှိ၏။ ဝါပကဇ္ဇော၊ မကောင်းမှုကံရှိသောသူ  
သည်၊ တဟိံတဟိံ၊ ထိုထိုသို့သောအရပ်သို့၊ ဝတ္တတိ၊ ရောက်တတ်၏။ ကဒါ  
စိ၊ တနံတခါ၌၊ ဝုဂ္ဂတိယာ၊ မကောင်းမှုရှိသော သူ၏ဖြစ်ရာဝတီမှ၊ နမုဂ္ဂတိ၊  
မလွတ်၊ ဣတိ၊ ဤသို့၊ အဝေါရံ၊ ဆိုကုန်၏။ ကုမာရ၊ နတ်သား၊ ဇနော၊ နတ်  
အပေါင်းသည်၊ သံရဋ္ဌဗျာပေါ၊ အချင်းခပ်သိမ်း၊ မြိုင်တွေဝေသောသဘော  
ရှိသကဲ့သို့၊ အဟောသိ၊ ဖြစ်၏။ အတ္ထိံ၊ မဟုတ္တော၊ ဤယခု ကျွန်ုပ်တို့၏ပြောဆို  
ရာခဏ၌၊ ကသလိ၊ ကတောစ၊ ညွှန်၌ရှိသော ရေသည်နှိပ်စက်အပ်သကဲ့သို့  
နောက်ကျ၊ ညှိုးနွမ်းသည်။ အဟောသိ၊ ဖြစ်၏။ ကုမာရ၊ နတ်သား၊ ကောန၊  
အဘယ်အကြောင်းကြောင့်၊ ဣမဿဇနဿ၊ ဤသင်၏ကြွန်ပရိသတ်ဖြစ်  
သောနတ်အပေါင်း အားထည်းကောင်း၊ တုဗ္ဗုဗ္ဗ၊ သင့်နတ်သား အားထည်း  
ကောင်း၊ အပစ္စယော၊ နှလုံးမသာယာခြင်းသည်၊ အဟောသိနုခေါ၊ ဖြစ်လေ  
သနည်း၊ ဣတိ၊ ဤသို့၊ အာဟံသု၊ ဆိုကုန်၏။ တာတာ၊ အိုကုန်သည်တို့၊  
သိဒ္ဓိသာနာ၊ ကုတ္တိ၊ တောမှ၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ သုရဟိံ၊ တင့်တယ်  
ကောင်းမြတ်လျောက် ပတ်ကုန်သော၊ ဣမေဂန္ဓာ၊ ဤအနံ့တို့သည်၊ သမ္ပဝါ  
ယန္တိ၊ ထက်ဝင်းကျင်မှ ပျံ့ထိုင်ကုန်၏။ ဇဝံ၊ ဤသို့ဆိုအပ်ခဲ့ ပြီးသောနည်း  
ဖြင့်၊ ဝါ၊ သန္တာ၊ ပျံ့ထိုင်ကုန်သော၊ တေဂန္ဓာ၊ ထိုအနံ့တို့သည်၊ ဒိပါစ၊ နေ၌ထည်း  
ကောင်း၊ ရတ္တောစ၊ ညဉ့်၌ထည်းကောင်း၊ တမံ၊ အချိန်မှောင်ကိုးနိဟန္တာ၊  
ပယ်ပျောက်ကုန်လျက်၊ ဣဒံပိမာနံ၊ ဤပိမာနံကို၊ သမ္ပဝါယန္တိ၊ ထက်ဝင်း  
ကျင်မှပျံ့ထိုင်ကုန်၏။ တာတာ၊ အိုကုန်သည်တို့၊ ဣမေသဉ္စခေါ၊ ဤကုတ္တိ  
ပင်တို့၏ထည်း၊ သိပါရိကာ၊ အသီးစိမ်းသည်၊ ဝဿသတစ္စယေန၊ အနှစ်တ  
ရာတို့၏လွန်သဖြင့်၊ ဧကမေကာ၊ တလုံးတလုံးစီ၊ ဖာတိ၊ ကြွေကုန်၏။ မာနု  
ဿတံ၊ လူ၌ဖြစ်သော၊ ဝဿသတံ၊ အနှစ်တရာသည်၊ အတိတံ၊ လွန်ပြီ၊  
တာတာ၊ အိုကုန်သည်တို့၊ ယဒဂ္ဂေယတောပဋ္ဌာယ၊ အကြင်အခါမှစ၍၊  
အဟံ၊ ငါသည်၊ ဣကောယမိ၊ ဤစတုမဟာရာဇ် နတ်ပြည်၌၊ ဥပပန္နော၊  
ပရိသန္ဓေအားဖြင့်ဖြစ်သည်၊ အမိ၊ ဖြစ်၏။ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊  
အင်္ဂါ၊ ငါသည်၊ ဒိဗ္ဗာနိ၊ နတ်၌ဖြစ်ကုန်သော၊ ဝဗ္ဗဝဿသတာနိ၊ အနှစ်ငါး



ရာတို့ပတ်လုံး၊ အာတ္တိံ ဝိမာနေ၊ ဤဝိမာနံ၊ ဌတ္တာ၊ တည်ပြီး၍၊ အာယုက္ခ  
ယာ၊ အသက်အပိုင်းအခြား၏ ကုန်ခြင်းကြောင့်ထည်းကောင်း၊ ပုညက္ခ  
ယာစ၊ ကုသိုလ်ကံ၏ ကုန်ခြင်းကြောင့် ထည်းကောင်း၊ စဝိသံ၊ စုတေ  
ရသတ္တံ၊ ထေရ်ဘောဂေရာ၊ ထိုသို့ စုတေသုသည်ကို အကြောင်းပြု၍ ဖြစ်  
သောဗိုးရိပ်ခြင်းကြောင့်၊ အဟံ၊ ငါသည်၊ မုန္တိတော၊ မိန်းမောတောဝေသည်၊  
အာတ္တိံ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏၊ ကုမာရ၊ နတ်သား၊ ယေစခေါ၊  
အကြင်သူတို့သည်ထည်း၊ ဣတ္တရံ၊ မကြာမမြင့်၊ ဥပပန္နာ၊ ဖြစ်ကုန်၍၊ စပေယျ၊  
စုတေ ကုန်ရာ၏၊ ပရိတ္တပုညာ၊ နည်းသောဘုန်းတန်ခိုးရှိကုန်သော၊ တေ၊ ထို  
သူတို့သည်သာလျှင်၊ မရတံ၊ သေခြင်းကို၊ ပရိတ္တ၊ အကြောင်းပြု၍၊ သောစေ  
ယျ၊ နှုန၊ ဗိုးရိပ်ကုန်ရာ သည်မဟုတ်လော့၊ ကုမာရ၊ နတ်သား၊ ယော၊ အကြင်  
သတ္တဝါသည်၊ အတုလံ၊ မနှိုင်းရှင်အပ်သောကျေးဇူးရှိသော၊ ဝိမာနံ၊ ဝိမာနံ  
ကို၊ လ္လု၊ ရ၍၊ ဝိရာယဝိရံ၊ ကြာမြင့်စွာသောကာလပတ်လုံး၊ ဒိဗ္ဗသမ္ပတ္တိံ၊  
နတ်၌ဖြစ်သောစည်းစိမ်ကို၊ အနုဘဝန္တော၊ ခံစားလျက်၊ တိဋ္ဌေယျ၊ တည်ရာ  
၏၊ တယာဝိခေါ၊ သင်္ကေသိုနတ်၌ဖြစ်သော အာနုဘော်ကြီးခြင်းနှင့်ပြည့်စုံ  
သော၊ သော၊ ထို သတ္တဝါသည်၊ ကထံကေနကာရဏေန၊ အတတ်သို့သော  
အကြောင်းကြောင့်၊ မရတံ၊ သေခြင်းကို၊ ပရိတ္တ၊ စွဲ၍၊ သောစေယျ၊ ဗိုးရိပ်ရာ  
သနည်း၊ ဣတိ၊ ဤသို့၊ အာဟံ၊ ဆိုကုန်၏၊ တာတာ၊ အိုကုန်သည်တို့၊  
တုမှေ၊ သင်တို့သည်၊ ဝံ၊ ငါကို၊ ယံပေယျဝါစံ၊ အကြင်ကထံသို့သောစေယျအ  
စဉ်သောနည်းဖြင့်ချစ်မြတ်နိုးဘွယ်ရှိသောစကားကို၊ ဝဒေထ၊ ဆိုကုန်၏၊  
တုမှေဟိ၊ သင်တို့သည်၊ မေ၊ ငါအား၊ ဩ၊ ဒိယံ၊ ဆုံးမသည်၏ အစွမ်းအား  
ဖြင့်ဆိုအပ်သော၊ တဉ္စ၊ ထိုစကားသည်လည်း၊ တုမှေကံ၊ သင်တို့အား၊ အ  
နုတ္တိံ၊ ထောက်ပတ်၏၊ မယာ၊ ငါသည်၊ တုမှေကံ၊ သင်တို့အား၊ ဩ၊ ဒိယဉ္စ၊  
ဩဝါဒအားထေရ်စွာပြုအပ်သောအမှုကိုလည်း၊ ကတံ၊ ပြုအပ်၏၊ တုမှေဝ၊  
သင်တို့ကိုလည်း၊ အမနုဿပရိပ္ပဟိတေ၊ ဘီလူးတို့သည်သိမ်းဆည်းအပ်  
သော၊ ဣမတ္ထိံ မရုကန္တာရေ၊ ဤမရုကန္တာရ၌၊ ယာဝကန္တရာတိတ္ထမာ၊  
ကန္တာရကိုလွန်သည်တိုင်အောင်၊ မယာ၊ ငါသည်၊ အနုဂုတ္တာ၊ စောင့်ရှောက်  
အပ်ကုန်၏၊ တုမှေ၊ သင်တို့သည်၊ ယေနိစ္ဆကံယထာရူပိ၊ အလိုရှိရာအရပ်သို့၊  
ယေန၊ ထိုငါ၏စောင့်ရှောက်ခြင်းဖြင့်၊ သောတ္ထိံ၊ ချမ်းသာစွာ၊ ပထေထဂစ္ဆထ၊  
သွားကြကုန်လော့၊ ကုမာရ၊ နတ်သား၊ ဝေနတ္ထိကာ၊ အမြတ်ဥစ္စာဖြင့်အလို  
ရှိကုန်သော၊ ဥဒယံ၊ အမြတ်ဥစ္စာကို၊ ပတ္တယာနာ၊ တော်ငိုတကုန်သော၊ မယံ၊  
အကျွန်ုပ်တို့သည်၊ သိန္နု၊ သောဝိရာဘုမိံ၊ သိန္နုရအရပ်သောဝိရူအရပ်သို့။

ဂဏ္ဍာ၊လွှား၊ကုန်၍၊ ယထာပယောဂါ၊ယခုသင်၏မျက်မှောက်၌ပြုအပ်သော  
ဝန်ခံခြင်းအားလျော်သော လုံ့လရှိကုန်သည်ဖြစ်၍၊ ပရိပုတ္တရာဝါ၊ပြည့်စုံ  
သောစွန့်ကြဲခြင်းရှိကုန်သည်ဖြစ်၍၊ ဥဇ္ဇာရုံ၊ပြန်ပြောကောင်းမြတ်သော၊သေ  
ရိသကမဟံ၊ သေရိသကနတ်ပွဲသဘင်ပူးဇော်ခြင်းကို၊ ကာဟာမ၊ပြုကုန်အံ့၊  
ဣဘိ၊ ဤသို့၊ အာဟ၊ဆို၏။ တာတာ၊အိုကုန်သည်တို့၊တုမှေ၊သင်ကုန်သည်  
တို့သည်၊ သေရိသကမဟံ၊သေရိသကနတ်သား အားသတင်ဖြင့်ပူဇော်  
ခြင်းကို၊မာဝေဝ အကတ္ထ၊မပြုလင့်ကုန်၊တုမှေ၊သင်တို့သည်၊ပစ္စာသိယန္တ၊  
ဘေးမရှိသဖြင့်သိန္န၊အရပ်သုစိရအရပ်သို့ ရောက်ခြင်းအမြတ်ဥစ္စာ၏ရခြင်း  
ကိုဘောင့်တကုန်သည်ဖြစ်၍၊ယံဝစနံ၊ အကြင်ဂဏ္ဍာမယံအစရှိသောစကား  
ကို၊ဝဒေဝ ဆိုကုန်၏။ သဗ္ဗံ၊အလုံးစုံသော၊တဉ္စ၊ ထိုစကားသည်လည်း၊  
ဝေါ၊သင်တို့အား၊ဘကေဝ၊ထိုကောင့်တိုင်းပင်လျှင်၊ဘဝိဿတိ၊ဖြစ်လတ္တံ့၊  
တုမှေ၊သင်တို့သည်၊ပါပါနိ၊ယုတ်မာကုန်သော၊ ကမ္မာနိ၊အကုသိုလ်ကံတို့  
ကို၊ပရိဝဇ္ဇာယာထ၊ကြည့်ရှောင်ကုန်သော၊ ဓမ္မာနုယောဂဉ္စ၊အလှူပေးခြင်းစ  
သောကုသိုလ် ဘရားကိုအားခြင်းထုတ်ကိုလည်း၊ အဓိဋ္ဌာဟာထ၊ဆောက်  
တည်ကုန်သော၊ ဣဒံ၊ ဤအကုသိုလ်ကံမှကြည့်ရှောင်ခြင်း ကုသိုလ်တရား၌  
လုံ့လအားထုတ်ခြင်းသည်၊ သေရိသကမဟံ၊ သေရိသက နတ်သားအား  
ပူးဇော်ခြင်းပင်လည်း၊ ဝါဏိဇသေ၊အိုကုန်သည်တို့၊ဣမသ္မိံသံဗော၊ဤလူ့  
ပြည်အပေါင်း၌၊ဗဟုသုဒတာ၊များသောအကြားအမြင်ရှိသော၊သီလဝတုပ  
ပန္နော၊ပကတိသီလဆောက်တည်၍ ကျင့်အပ်သောသီလတို့နှင့်လည်းပြည့်  
စုံသော၊သဇ္ဈေ၊ရတနာသုံးပါးတို့၏ရုဏ်ကိုယုံကြည်ခြင်း ကံကံ၏အကျိုး  
ကိုလည်းယုံကြည်ခြင်းရှိသော၊ စာဂီ၊ပေးကမ်းလှူဒါန်းခြင်းလည်းရှိသော၊  
သုပသလေ၊စ၊သီလကိုအလွန်ချစ်မြတ်နိုးခြင်းရှိသော၊ ဝိစက္ခထေဝ၊ထို  
ထို သို့သောကိစ္စကိုပြုအပ်သည်၏အဖြစ်၌လည်းလိမ္မာသော၊သန္တ၊သိတော  
စ၊ရောင့်ရဲလွယ်ခြင်းလည်းရှိသော၊ရတိမာစ၊ကမ္မသကတာဉ္စာဏ်အစရှိသ  
ဖြင့်ပစ္စုပ္ပန်လောကတမလွန်လောက၌ဖြစ်ကုန်သောအစီးအပွားတို့ကိုလည်း  
ထိတတ်သော၊ဥပါသကော၊ဥပါသကာသည်၊အတ္ထိ၊ရှိ၏။ ဝါဏိဇ၊အိုကုန်  
သည်တို့၊သောဥပါသကော၊ထိုဥပါသကာသည်၊ သဗ္ဗနမာနာ၊မဆိုငြိရှေးအ  
တို့၌သိစဆိုစဉ် ဆိုဆဲ၌လည်းသိထျက်၊ရသ၊မဟုတ်မမှန်သောစကားကို၊  
နာဘဏေယျ၊မဆိုရာ၊ဗရူပစာတာယ၊သူတပါးကိုသတ်ခြင်းငှါ၊နစေတယေ  
ယျ၊ မကြံရာ၊ငံတုတိကံ၊ညီညွတ်ကုန်သောသူနှစ်ဦးတို့၏ ကွဲပြားသည်၏  
အဖြစ်ကိုပြုတတ်သော၊ ပိသုဏံ၊ ငုံးတိုက်သောစကားကို၊ နောကရေယျ၊



မဆိုရာ၊ သတ္တဝါ သိပ်မွေ့နူးညံ့သည်လည်းဖြစ်ထွန်းသော၊ သဒ္ဓါသတ္တဝါ ပြေပြစ်  
 ချောမွေ့သည်လည်းဖြစ်ထွန်းသော၊ ဝါဝံ၊ စကားကို၊ ဘာဏေယျ၊ ဆိုရာ၏။ ။  
 ဝါဏီဇာ၊ အိုကုန်သည်တို့၊ သဂါရဝေါ၊ ရှိသောအပ်ကုန်သောသူတို့ကို ရိုသေ  
 ခြင်းရှိသော၊ သပ္ပတိသော၊ အလေးပြုအပ်ကုန်သောအရာတို့၌ တုတ်ဝပ်ခြင်း  
 နှင့်တကွသည်လည်းဖြစ်သော၊ ဝိဒိတော၊ ဆုံးမအပ်ပြီးသောကိုယ်နှုတ်နှုတ်လည်း  
 ရှိသော၊ အပေါပကော၊ ယုတ်မာသောအကျင့်လည်းမရှိသော၊ အမိသိလေ၊ ဥ  
 ပါသကဖြစ်သူသည်ကျင့်အပ်စောင့်အပ်သော အမိသိလသိက္ခာ၌၊ ဝိသုဒ္ဓေါ၊  
 အထူးသဖြင့် စင်ကြယ်ခြင်းလည်းရှိသော၊ သောဇန္တု၊ ထိုသတ္တဝါသည်၊  
 မာဘရဗ္ဗ၊ အမိကိုသည်းကောင်း၊ ပိတရဗ္ဗ၊ အဘကိုသည်းကောင်း၊ ဓမ္မေ၊ တ  
 ရားသဖြင့်၊ ပေါသေတိ၊ ကျေးမွေး၏၊ အရိယဂုတ္တိမညေ၊ စင်ကြယ်သောအ  
 သက်မွေးခြင်းရှိ၏ဟု ငါထင်မှတ်၏။ ။ ဝါဏီဇာ၊ အိုကုန် သည်တို့၊  
 သော၊ ထိုဥပါသကာသည်၊ မာတာပိတုနံ၊ အမိအဘတို့၏၊ ကာရဏာ၊  
 အကြောင်းကြောင့်၊ ဘောဂါနိ၊ ဥစ္စာတို့ကို၊ ပရိယေသတိ၊ ရှာဖွေ၏၊ အတ္တ  
 ဟေတု၊ မိမိဟူသော အကြောင်းကြောင့်၊ နပရိယေသတိ၊ မရှာဖွေ၊ နေက္ခ  
 မပေါဏော၊ နိဗ္ဗာန်သို့ ညွတ်သော စိတ်ရှိသော၊ သော၊ ထိုဥပါ သကာ  
 သည်၊ မာတာပိတုနုဗ္ဗ၊ အမိ အဘတို့၏လည်း၊ အစ္စယေန၊ သေလွန်သ  
 ဖြင့်၊ ဗြဟ္မစရိယံ၊ သာသနာ ထော်တည်းဟူသော မြတ်သော အကျင့်ကို၊  
 စရိယတိ၊ ဝေဗျင့်သတ္တံ၊ ဝါဏီဇာ၊ အိုကုန် သည်တို့၊ ဥဇု၊ ဖြောင့်မတ်  
 သောအဖြစ်သို့ရောက်သော၊ အဇကော၊ မကောက်ကျစ်သော၊ အသထော၊  
 မစဉ်းလဲသော၊ အမာယော၊ မထည့်ပတ်သော၊ သော၊ ထိုဥပါသကာသည်၊  
 လေသကဗ္ဗေန၊ အမြွက်မျှကိုကြံသသဖြင့်၊ နဝေါဟရေယျ၊ မဆိုရာ၊ တာ  
 ဒိသော၊ ထိုသို့သဘောရှိသော၊ သုကတကမ္မကာရီ၊ ကောင်းစွာပြုအပ်သော  
 ကုသိုလ်ကံကိုပြုလေ့ရှိသော၊ ဓမ္မေ၊ ကုသိုလ်တရား၌၊ ပြီးတော့၊ တည်သော၊  
 သော၊ ထိုဥပါသကာသည်၊ ကိန္တိ၊ အထယ်ကြောင့်၊ ဒုက္ခံ၊ ဆင်းရဲကို၊ လ  
 တေထု၊ ရအံ့နည်း၊ ။ ဝါဏီဇာ၊ အိုကုန်သည်တို့၊ တံကာရဏာ၊ ထိုဥပါ  
 သကာဟူသော အကြောင်းကြောင့်၊ အဟံ၊ ငါသည်၊ အတ္တနာ၊ ကိုယ်တိုင်  
 ပင်သျှင်၊ တုဋ္ဌာကံ၊ သင်တို့အား၊ ပါတုကတော၊ ထင်စွာပြုအပ်သည်၊ အမ္ဘိ၊  
 ဖြစ်၏၊ အဟံ၊ ငါသည်၊ အတ္တနံ၊ ကိုယ်ကို၊ တုဋ္ဌာကံ၊ သင်တို့အား၊ ပါတုက  
 တော၊ ထင်စွာပြုအပ်သည်၊ အမ္ဘိ၊ ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ တုဋ္ဌေ၊ သင်တို့  
 သည်၊ စရိယဗ္ဗံ၊ ကျင့်အပ်သည်၏အဖြစ်ကို၊ ကတ္တာ၊ ပြုကုန်၍၊ ပဿထ၊  
 ရှုကြကုန်သော၊ ဝုဋ္ဌေ၊ သင်တို့သည်၊ တေန၊ ထိုဥပါသကာကို၊ အညတြ၊



ကြည့်၍၊ စေအာဂတော၊အကယ်၍ ထာကုန်ထည့်ဖြစ်အံ့၊ အရညော၊တောဋ္ဌ၊ အနုကုထာ၊သူကန်းကဲ့သို့ နှောင့်ရှက်သောစိတ်ရှိကုန်သည်ဖြစ်၍၊ ဝိပဗ္ဗဋ္ဌာ၊ ခရီးမှားသဖြင့် ပျက်သောနှလုံးရှိကုန်သော၊ တုမှေ၊သင်တို့သည်၊ ဣဟ၊ ဤသဲကန္တာရ၌၊ ထံဝိပဗ္ဗမာနေန၊ထိုကန္တာရ၌ဖြစ်သော ဘေးရန်၏နှိပ်စက်ခြင်းဖြင့် ထည်းကောင်း၊ ပရေန၊တပါးသောဘေးရန်၏ နှိပ်စက် ခြင်းဖြင့် ထည်းကောင်း၊ထဟု၊လျှင်မြန်စွာ၊စာသွံ၊ဘသွံဘာဝံ၊ပြာဇီအဖြစ်သို့၊ဘဝထဂန္ဓေ ယျာထ၊ရောက်ကုန်ရာ၏၊ ဝါဏိဇာ၊အိုကုန်သည်တို့၊သပ္ပ၊ရိသေန၊သူတော်ကောင်းနှင့်၊သင်္ဂမော၊ပေါင်းဖော်ခြင်းသည်၊ ဟဝေ၊စင်စစ်၊သုခေါ၊ချမ်းသာ၏၊ဣတိ၊ဤသို့၊အာဟ၊ဆို၏၊ယက္ခ၊နတ်သား၊ ယဿ၊အကြင် ဥပါသကာကို၊အနုကမ္မာယ၊ဦးမြောက်ခြင်း၌၊ တံ၊သင်သည်၊ဣဝေ၊ဤသဲကန္တာရရှိရာတောသို့၊အာဂတော၊လာရောက်သည်၊ အသိ၊ဖြစ်၏၊သောဥပါသကော၊ထိုဥပါသကာသည်၊ နာမသော၊အမည်အားဖြင့်၊ ကိံကောနာမ၊ အဘယ်အမည်ရှိသနည်း၊ သော၊ထိုဥပါသကာသည်၊ ကိဗ္ဗိကမ္မံ၊ကုန်သွယ်ခြင်းအစရှိကုန်သော အမှုတို့တွင်အဘယ်မည်သောအမှုကို၊ ကရေတိ၊ပြုသနည်း၊တဿ၊ထိုဥပါသကာအား၊ ကိံနာမဓေယျံ၊ကိသေယျသောအစရှိကုန်သောအမည်တို့တွင် အဘယ်အမည်နှင့်စပ်ဖွဲ့သနည်း၊ ထဿ၊ထိုဥပါသကာအား၊ကိမ္မုနဂေါတ္တံ၊ ဘဂ္ဂဝဘာရရှိ၍အစရှိကုန်သောအနွယ်တို့တွင် အဘယ်အနွယ်ရှိသနည်း၊မယတ္ထိ၊အကျွန်ုပ်တို့သည်ထည်း၊ နံ၊ထိုဥပါသကာကို၊ဒဋ္ဌ၊ကာမာ၊ ဖူးမြင်ခြင်း၌ အလိုရှိကုန်သည်၊ အမှ၊ဖြစ်ကုန်၏၊ယက္ခ၊နတ်သား၊ယဿ၊အကြင်ဥပါသကာကို၊တုဝံ၊သင်သည်၊ ဝိဟေသိ၊ချစ်၏၊ မယံ၊အကျွန်ုပ်တို့သည်၊ တဿ၊ ထိုဥပါသကာကို၊သာထာပိထာဘာဝေ၊ ရကုန်သည်သာလျှင်ထည်း၊ ဝါဏိဇာ၊အိုကုန်သည်တို့၊ ကောက္ခပလူပဇိဝိ၊ပြည်တင်းအစရှိသည်တို့ကိုထားခြင်း၌ ကျိအစရှိသည်တို့၏အတိုင်း အရှည်ကိုပြီးစေတတ်သော အတတ်ကုန်သွယ်ခြင်းအတတ်တို့ဖြင့်၊ အသက်မွေးသော၊သန္တဝနာမဓေယျော၊ သန္တဝဟူသောအမည်နှင့်စပ်ဖွဲ့သော၊ ကပ္ပကော၊ဆတ္တာသည်ဖြစ်သော၊ ယောဥပါသကော၊အကြင်ဥပါသကာသည်၊အတ္ထိ၊ရှိ၏၊နံ၊ထိုဥပါသကာကို၊ တုမှေ၊သင်တို့သည်၊ ဇာနာထ၊လိကုန်သော၊ သော၊ထိုဥပါသကာသည်၊တုမှာကံ၊သင်တို့၏၊ ပေသိယော၊ စေခိုင်းအပ်သည်ဖြစ်၍အမှု ကြီးငယ်ကိုပြုသောသူထည်း၊ တုမှေ၊သင်တို့သည်၊နံ၊ထိုဥပါသကာကို၊ မာစခေါနဟိဋ္ဌတ္ထ၊မနှိပ်စက်ထင်ကုန်၊သော၊ထိုဥပါသကာသည်၊ သုပေသထော၊သိသကိုအလွန်ချစ်မြတ်နိုး၏၊ ယက္ခ၊



နတ်သား၊ ယံ၊ အကြွင်းဥပါသကာကို၊ ထုံ၊ သင်သည်၊ ဝဒေသိ၊ ဆို၏၊ ထံ၊  
ထိုဥပါသကာကို၊ မယံ၊ အကျွန်ုပ်တို့သည်၊ သရူပထေ၊ သရုပ်အားဖြင့်၊ ဇာ  
နာမသေ၊ သိပါကုန်၏၊ ဂုဏထောပန၊ ဂုဏ်အားဖြင့်ကား၊ ဒေသိသေတိ၊ ဤ  
သို့သဘောရှိ၏ဟူ၍၊ နခေါနဇာနာမသေ၊ မသိကုန်၊ ယက္ခ၊ နတ်သား၊ တုယံ၊  
သင်၏၊ ဥဇ္ဇာရံ၊ ကောင်းမြတ်သော၊ ဝစနံ၊ စကားကို၊ သုတ္တဝ၊ ကြားကုန်၍၊  
မယတ္ထိ၊ အကျွန်ုပ်တို့သည်လည်း၊ နံ၊ ထိုဥပါသကာကို၊ ပူဇာပိဿာမ၊ ပူဇော်  
ကုန်အံ့၊ ဝါဏိဇာ၊ အိုကုန်သည်တို့၊ ဣမတ္ထိ၊ သတ္ထေ၊ ဤလည်းအပေါင်း  
၌၊ နဝါ၊ ပျိုငယ်ကုန်သော သူတို့သည်လည်းကောင်း၊ မဟန္တာ၊ ကြီးရင့်  
ကုန်သော သူတို့သည် လည်းကောင်း၊ အထဝါ၊ ထိုမှတစ်ပါး၊ မဇ္ဈိမာ၊ အ  
ရှုယ်အားဖြင့် အလတ်ဖြစ်ကုန်သောသူတို့သည် လည်းကောင်း၊ ဖေကေ  
ဝိ၊ အလုံးစုံ ကုန်သော၊ မနုဿာ၊ လူတို့သည်၊ သန္တိ၊ ရှိကုန်၏၊ သဗ္ဗေဝ၊  
အလုံးစုံ သာလျှင် ဖြစ်ကုန်သော၊ တေမနုဿာ၊ ထိုလူတို့သည်၊ ဝိမာနံ၊  
ငါ၏ဗိမာန်သို့၊ အာလန္တု၊ အရောဟန္တု၊ တက်ကုန်သော၊ ကဒရိယာ၊ ဝံတို့  
ဆိုပိတ် မစ္ဆေ ရပိတ်ရှိ ကုန်သော သူတို့သည်၊ ဝုညာနံ၊ ကောင်းမှုတို့  
၏၊ ပထံ၊ အကျိုးကို၊ မဿန္တု၊ ရှုထည့်ကုန်၊ တတ္ထ၊ ထိုအရပ်၌၊ သဗ္ဗေဝ၊  
အလုံးစုံသာလျှင်ဖြစ်ကုန်သော၊ တေ၊ ထိုလည်းကုန်သည်တို့သည်၊ အဟံပု  
ရေတိ၊ ငါ့ရှေ့၊ ငါ့ရှေ့ဟု၊ ဝတ္ထာ၊ ဆိုကုန်၍၊ တတ္ထ၊ ထိုအရပ်၌၊ တံကပ္ပကံ၊  
ထိုဆတ္တာသည်ဥပါသကာကို၊ ပုရက္ခိတ္တာ၊ ရှေ့သွားပြုကုန်၍၊ သဗ္ဗေဝ၊  
အလုံးစုံသာလျှင်ဖြစ်ကုန်သော၊ တေ၊ ထိုလည်းကုန်သည်တို့သည်၊ ဝါသ  
ဝဿ၊ သိကြားမင်း၏၊ မဿန္တုသာရံ၊ ဝိယ၊ ဗိမာန်ကဲ့သို့သော၊ ဝိမာနံ၊ သေ  
ရိသကနတ်သားဗိမာန်ကို၊ အာလတိ၊ သုအာရောဟိ၊ သု၊ တက်ကုန်၏၊  
တတ္ထ၊ ထိုအရပ်၌၊ သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော၊ တေ၊ ထိုလည်း  
ကုန်သည်တို့သည်၊ အဟံပုရေတိ၊ ငါ့ရှေ့၊ ငါ့ရှေ့ဟု၊ ဥပါသကတ္ထံ၊ ဥပါသကာ  
၏အဖြစ်ကို၊ မမိဝေဒပိ၊ သု၊ ကြားကုန်၏၊ ပါဏာကိပါတာ၊ သူ၏အသက်ကို  
သတ်ခြင်းမှ၊ ဝိရတာ၊ ကြဉ်ရှောင်ကုန်သည်၊ အဟေသံ၊ ဖြစ်ကုန်၏၊ ဝေကေ  
လန္တိ၊ အဖိန္နံ၊ သူတပါးလည်သိမ်းဆည်းအပ်သောဥစ္စာကို၊ ပရိဝဇ္ဇပိ၊ သု၊ ခိုး  
ယူခြင်းမှကြဉ်ရှောင်ကုန်၏၊ အမဇ္ဇပေါ၊ သေအရက်စသော ယစ်မျိုးကိုမ  
သောက်စားသည်၊ အပေါသိ၊ ဖြစ်၏၊ ဓုသာစ၊ မဟုတ်မမှန်သော စကားကို  
လည်း၊ နောဘာဏိ၊ သု၊ မဆိုကုန်၊ သကေနဒါရေန၊ မိမိမယားဖြင့်၊ တုဋ္ဌာ၊  
ရှောင်ရဲကုန်သည်လည်း၊ အဟေသံ၊ ဖြစ်ကုန်၏၊ တတ္ထ၊ ထိုဗိမာန်၌၊ သ  
ဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော၊ တေ၊ ထိုလည်းကုန်သည်တို့သည်၊ အ

ဟံပုရေတိ၊ ငါရှေ၊ ငါရှေ ဟု၊ ဝတ္တာ၊ ဆိုကုန်၍၊ ဥပါသကတ္တံ၊ ဥပါသကာ၏ အဖြစ်ကို၊ ပရိဝေဒယိတ္တာ၊ ကြားကုန်ပြီး၍၊ ယက္ခေန၊ သေရိသကနတ်သား သည်၊ အနုမောဒမာနော၊ ဝမ်းမြောက်စေအပ်သော၊ သက္ခော၊ ထွန်းကုန် သည်အပေါင်းသည်၊ ယက္ခိဒ္ဓိယာ၊ သေရိသကနတ်သား၏တန်ခိုးဖြင့်၊ ပုနဗျုန်၊ အဖန်တလဲလဲ၊ အနုမောဒယမာနော၊ ဝမ်းမြောက်ထွက်၊ ပတ္တမိ၊ သွားလေ ၏။

၂။ နေတ္ထိယာ၊ အမြတ်ဥစ္စာဖြင့်အလိုရှိကုန်သော၊ ဥဒယံ၊ အမြတ်ဥစ္စာကို၊ ပတ္တယာနာ၊ တောင်တကုန်သော၊ တေ၊ ထိုကုန်သည်တို့သည်၊ သိန္ဓု၊ သောဗိ ရာဘူမိ၊ သိန္ဓုအရပ်သောဗိရအရပ်သို့၊ ဂတိန္ဒာန၊ ရောက်ကုန်၍၊ ယထာပ ယောဂါ၊ မိမိ၏အဇ္ဈာသယအားလျော်စွာပြုအပ်သောဆုံးထရှိကုန်သည်ဖြစ် ၍၊ ပရိလာဘာ၊ ပြည့်စုံသောလဒဏ်ရှိကုန်သည်ဖြစ်၍၊ အက္ခတံအနုပဗ္ဗတံ၊ တေးရန်တို့သည်မနှိပ်စက်သည်ဖြစ်၍၊ ပါရုလိပုတ္တံ၊ ပါရုလိပုတ်ပြည့်သို့၊ ပစ္စာဂမိံ သု၊ ပြန်သွားလေကုန်၏။

၃။ သောတ္ထိဝန္တော၊ ချမ်းသာခြင်းရှိကုန် သော၊ တေ၊ ထိုကုန်သည်တို့သည်၊ သဏာရံ၊ မိမိ၏အိမ်သို့၊ ဂတိန္ဒာန၊ ရောက် ကုန်၍၊ ပုတ္တောဟိ၊ သားသွေးတို့နှင့်ထည်းကောင်း၊ ဒါရေဟိ၊ မယားတို့နှင့်ထည်း ကောင်း၊ သမဂီဘုဘာ၊ တကွဖြစ်ကုန်ထွက်၊ အာနန္ဒိတာ၊ အလွန်ဝမ်းမြောက် အပ်ကုန်သည်၊ ဝိတ္တာ၊ နှစ်သက်အပ်ကုန်သည်၊ သုမနာ၊ ဝီတိသောမနဿ ကျိ နှင့်စပ်ရှက်သောဝိတ်ရှိကုန်သည်၊ ပတိဘာ၊ ရွှင်လန်းကုန်သည်၊ ဟုတ္တာ၊ ဖြစ်ကုန်၍၊ ဥဠာရံ၊ ပြန်သောကောင်းဖြစ်သော၊ သေရိသကမဟံ၊ သေရိသက နတ်သားအားသတင်ပူဇော်ခြင်းကို၊ အကံ သု၊ ပြုကုန်၏၊ တေ၊ ထိုရိသုကံ၊ ထို သိရိသကအမည်ရှိသော၊ ပါသာဒကုဇာဂါရ၊ ရက္ခိဋ္ဌာနာဒိသမ္ပန္နာ၊ ပြာသာဒရ လစ်မွန်းခွ၂ နှင့်ညဉ့်နေရာအစရှိသည်တို့ နှင့်ပြည့်စုံသော၊ ပရိဝေဒတံ၊ တံတိုင်း ဖြင့်ခြံရံအပ်သောတံခါးမုတ်နှင့်ဖွင့်သောနေရာကိုထည်း၊ မာပယိံ သု၊ ဖန် ဆင်းကုန်၏။ သပ္ပုရိသာနံ၊ သူတော်ကောင်းတို့ကို၊ သဝနာ၊ မှီဝဲပေါင်းပေါ်ရ ခြင်းသည်၊ ဧတာဒိသာ၊ ဤသို့အကျိုးမဲ့ကိုမဖြစ်စေခြင်းအကျိုးကိုပြီးစေခြင်း သဘောရှိသည်၊ ဧဟာတိ၊ ဖြစ်၏။ ဓမ္မကုဏ္ဍာနံ၊ မပေါက်မပြန်သောတရား၏ ကျေးဇူးတို့ကို၊ သေဝနာ၊ မှီဝဲခြင်းသည်၊ မဟိဒ္ဓိသာ၊ များမြတ်သောအကျိုးအာ နိသင်ရှိသည်၊ ဧဟာတိ၊ ဖြစ်၏။ ဧကဿ၊ တယောက်သော။ ဥပါသကဿ၊ ဥပါသကာ၏၊ အတ္ထာယ၊ အကျိုး၌၊ ကတာနုဂ္ဂဟေန၊ ပြုအပ်သောခြီးမြောက် ခြင်းဖြင့်၊ သဗ္ဗေဝ၊ အဆုံးစုံသာလျှင်ဖြစ်ကုန်သော၊ သက္ခာ၊ ထွန်းကုန်ခြင်းဝင် ကုန်သောသက္ခဝါတို့သည်၊ သုခိတာ၊ ချမ်းသာခြင်းသို့ရောက်ကုန်သည်၊ အ ဟောသံ၊ ဖြစ်ကုန်၏။

၄။ ဒသမံ၊ ဒေယံရမြောက်သော၊ သေရိသကပိမသုတ္တံ၊



သေရိသကနတ်သားလျှင်အကြောင်းရှိသောဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။ ။

(၈၅) မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝဂုတ္တ၊ နတ်သား၊ မဏိထူထံ၊ ဗုဒ္ဓဓာတ်ပရမရာဇဝသောပတ္တမြားဖြင့်ပြီးသောသီ တိုင်ရှိသော၊ တေ၊ သင်၏၊ ဣဒံဗိမာနံ၊ ဤဗိမာန်သည်၊ ဥဗ္ဗံ၊ မြင့်၏၊ တဿ၊ ထို ဗိမာန်၏၊ ပမာတံ၊ အတိုင်းအရှည်သည်၊ သမန္တယော၊ ထက်ဝန်းကျင်မှ၊ ဤဒ သယောဇနာနိ၊ တဆဲ့နှစ်ယူဇနာတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဝေဇ္ဇုရိယ ထမ္ဘာ၊ ကျောက်မျက်ရွဲဖြင့်ပြီးသော သီတိုင်ရှိကုန်သော၊ ဥဇ္ဇာရာ၊ ပြန်ပြော ကောင်းမြတ်ကုန်သော၊ သတ္တသတော၊ ခုနစ်ရာအတိုင်းအရှည်ရှိကုန်သော၊ ကုဇာဂါရာ၊ ရွှေဖြင့်ပြီးကုန်သောရလစ်မွန်းချွန်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ တဿံတဿံတုမိယံ၊ ထိုထိုသို့သောမြေ၌၊ ရုဗိရတ္တတာ၊ နှစ်သက်ဖွယ်ရှိကုန် သောရွှေပျဉ်ချပ်တို့ဖြင့်ခင်းအပ်သည်ဖြစ်၍၊ သုဘာ၊ တင့်တယ်ကောင်းမြတ် သောနေရာအရပ်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ တတ္ထ၊ ထိုဗိမာန်၌၊ တံ၊ သင်သည် အတ္ထဝိ၊ နေ၏၊ ဝန္တုပါနံ၊ အခါခပ်သိမ်းပျော်အပ်သောအနံ့ရှိသောအဖျော်ကို၊ ဝိဝာသိစ၊ သောက်လည်းသောက်၏၊ သုဒ္ဓဘောဇနံ၊ နတ်၌ဖြစ်သောစင်ကြယ် သန်ရှင်းသောထောဇဉ်ကို၊ ခါဒတိ၊ သုံးလည်းသုံးစား၏၊ ဝဂ္ဂ၊ ချိုသာသော အသံရှိကုန်သော၊ ဗိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ဝိဏာစ၊ စောင်းတို့သည်လည်း ပဝဒန္တိ၊ မြည်ကုန်၏၊ ဧတ္ထ၊ ဤသင်၏ဗိမာန်၌၊ ဗိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ ရဿ ကောင်းမြတ်ကုန်သော၊ ပဉ္စ၊ ငါးပါးကုန်သော၊ ကာမဂုံဇော၊ ကာမဂုံဇာတ်တို့ သည်၊ သင်္ဂိဇ္ဇန္တိ၊ ရှိကုန်၏၊ သုဝဏ္ဏန္တိ၊ ရွှေတန်ဆာတို့ဖြင့်ဖုံးလွှမ်းအပ် ကုန်သော ကိုယ်ရှိကုန်သော၊ နာရိယော၊ နတ်သိဉ်းတို့သည်၊ နုစ္စန္တိ၊ ကမြူးကုန် ၏။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝဂုတ္တ၊ နတ် သား၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ ဧတောဒိ သော၊ ဤသို့သဘောရှိသောတဆဲ့ နှစ်ယူဇနာထွန်းပနိုင်သော၊ ဝဇ္ဇောစ၊ အ ရောင်အဆင်းသည်လည်း၊ ဇာတော၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ ဣမ၊ ဤတာဝတိံ သာနတ်ပြည့်၌၊ သတ္တမာနံ၊ ရအပ်သော သုစရိတဖလံ၊ သုစရိတ်ကုသိုလ်ကံ၏အကျိုးသည်၊ ဣန္ဒြတိ၊ ပြည့်စုံသနည်း ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊ သင်အား၊ မနသောပိယာ၊ ပိတ်သည်ချစ်နှစ်သက်အပ်ကုန်သော၊ ယေကေမိ၊ အလုံးရံကုန်သော၊ ဘော ဂါစ၊ အသုံးအဆောင်တို့သည်လည်း၊ ဥပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ မဟာနုဘာဝ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝဂုတ္တ၊ နတ်သား၊ တံ၊ သင့်ကို၊ အဟံ၊



ငါသည်၊ ပုစ္ဆာမိ၊ မေး၏၊ ကိ'ပုစ္ဆာမိ၊ အဘယံသိမေးသနည်း၊ မနုဿတု  
 တော၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊ တံ၊ သင်သည်၊ ကိ'ပုညံ၊ အဘယံ  
 သိသောကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူးသနည်း၊ ကေန၊ အဘယံသိသော  
 ကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်၊ ဧဝံ၊ ဇလိတာနုဘာဝေါ၊ ဤသို့ထွန်းပ  
 သောတန်ခိုးအာနုဘော်ရှိသည်၊ အသိ၊ ဖြစ်သနည်း၊ ကေန၊ အဘယံသိသော  
 ကုသိုလ်ကံကြောင့်၊ ထေ၊ သင်၏၊ ဝဇ္ဇော၊ အရောင်အဆင်းသည်လည်း၊  
 သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရောင်မျက်နှာတို့ကို၊ ပဘာသတိ၊ ထွန်းပစေ  
 နိုင်သနည်း၊ ဣတံ၊ ဤသို့၊ ပုစ္ဆာမိ၊ မေး၏၊ မောဂ္ဂဿာနေန၊ အရှင်မဟာ  
 မောဂ္ဂဿာန်သည်၊ ပုစ္ဆိ၊ တော၊ မေးအပ်သော၊ သောဒေဝပုတ္တော၊ ထိုနတ်သား  
 သည်၊ အတ္တမနော၊ နှစ်သက်ဝမ်းမြောက်ခြင်းတို့နှင့်စပ်ယှဉ်သော စိတ်ရှိ  
 သည်၊ ဟုတ္တာ၊ ဖြစ်၍၊ ဣဒံ၊ ဤအကျိုးသည်၊ ယဿ၊ ကမ္မဿ၊ အကြင်  
 ကုသိုလ်ကံ၏၊ ပထံ၊ အကျိုးသည်၊ ဟောတိ၊ ဖြစ်၏၊ တံ၊ ကမ္မံ၊ ထိုကုသိုလ်  
 ကံကို၊ ပဉ္စံ၊ အမေးပြုသနာကို၊ ပုဋ္ဌော၊ မေးအပ်သည်ရှိသော်၊ ဝိယာကာ  
 သိ၊ ဖြေကြား၏၊ ကိ'ဝိယာကာသိ၊ အဘယံသိဖြေကြားသနည်း၊ မဟာနု  
 ဘာဝ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ အဟံ၊  
 အကျွန်ုပ်သည်၊ ဗုဒ္ဓဗ္ဗ၊ ရှေးဘဝ၌၊ သုဂတဿ၊ ရှေးဘုရားတို့ကဲ့သို့ ထာ  
 ခြင်းကောင်းတော်မူသော၊ ကဿပဿ၊ ကဿပအမည်ရှိသောရှင်စော  
 သုရား၏၊ ထုပေ၊ စေတီတော်၌၊ ပုဇာကရုဏာဋ္ဌာနေ၊ ပူဇော်ခြင်းကိုပြုရာအ  
 ရပ်၌၊ နုန္ဒိက္ခိတ္တံ၊ မကောင်းသဖြင့် ထားအပ်သော၊ မာလံ၊ ပန်းကို၊ သုနိက္ခိဝိ  
 တ္တာ၊ စိရင်ခြင်းအထူးသဖြင့် ရှာဖွယ်ကြည်ညိုဖွယ်ရှိသည်၏ အဖြစ်ကိုပြု  
 ၍ကောင်းစွာ ထားခြင်းကြောင့်၊ ပတိဋ္ဌပေတွာ၊ ဝေဘန်ခြင်း အထူးအစရှိ  
 သည်တို့၏အစွမ်းဖြင့်တည်စေခြင်းကြောင့်၊ မဟိဒ္ဓိကောစ၊ ကြီးမြတ်သော  
 နတ်၌ဖြစ်သော ပြည့်စုံခြင်းသည် ထည်းကောင်း၊ မဟာနုဘာဝေါ၊ ကြီး  
 မြတ်သောတန်ခိုး အာနုဘော်ရှိသည် ထည်းကောင်း၊ အမ္ဘိ၊ ဖြစ်၏၊ ဒိဗ္ဗေဟိ  
 နတ်၌ဖြစ်ကုန်သော၊ ကာမေဟိ၊ ကာမဂုဏ်တို့နှင့်၊ သမာဓိဘူတောစ၊ ပြည့်စုံ  
 သည်လည်း၊ အမ္ဘိ၊ ဖြစ်၏၊ မဟာနုဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်  
 ရှိသော၊ ဘိက္ခု၊ ရှင်ရဟန်း၊ တေန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ မေ၊  
 အကျွန်ုပ်အား၊ တောဒိသော၊ ဤသို့သတောရှိသော ထဆဲ နှစ်ယူဇနာတိုင်  
 တိုင်ထွန်းပနိုင်သော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာတော၊ ဖြစ်၏၊  
 တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်အား၊ ဗ္ဗုဓ၊ ဤတာဝတိ  
 သာနတ်ပြည်အရပ်၌၊ ထဗ္ဗမာနံ၊ ရအပ်သော၊ သုစရိတပထံ၊ သုစရိတ်ကု

သိုလ်ကံ၏အကျိုးသည်၊ ဣစ္ဆတိ၊ ပြည့်စုံ၏၊ တောန၊ ထိုသို့သောကုသိုလ်ကံ  
 ကြောင့်၊ မေ၊ အကျွန်ုပ်အား၊ မနုသောဝိယာ၊ စိတ်သည်ချစ်နှစ်သက်အပ်ကုန်  
 သောယောကေစိ၊ အလုံးစုံကုန်သော၊ ထောဂါဝ၊ အသုံးအဆောင်တို့သည်  
 လည်း၊ ဥပ္ပန္နိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ ဝိယာကာဝိ၊ ဖြေကြား၏၊ မဟာနု  
 ဘာဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဝိက္ခ၊ ရှင်ရဟန်း၊ တေ၊ သင်  
 အား၊ အဟံ၊ အကျွန်ုပ်သည်၊ အက္ခာမိ၊ ဖြေကြား၏၊ ဂိ' အက္ခာမိ၊ အဘယ်သို့  
 ဖြေကြားသနည်း၊ မနုဿတုထော၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်၊  
 အဟံ၊ အကျွန်ုပ်သည်၊ ယံဝုညံ၊ အကြင်မကောင်းသဖြင့်တင်ထားအပ်သော  
 ပန်းကိုကောင်းစွာထားခြင်းဟူသော ကုသိုလ်ကံကို၊ အကာထိ' ပြုခဲ့ဘူး  
 ၏၊ တောန၊ ထိုသို့သော ကုသိုလ်ကံကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဧဝံဇေလိ  
 တာနုဘာဝေ၊ ဤသို့ထွန်းပသောတန်ခိုးအာနုဘော်ရှိသည်၊ အမှိ၊ ဖြစ်၏၊  
 တောန၊ ထိုသို့သောကုသိုလ်ကံကြောင့်၊ မေ၊ အကျွန်ုပ်၏၊ ဝဇ္ဇောစ၊ အရောင်  
 အဆင်းသည်ထည်း၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းကုန်သော အရပ်မျက်နှာတို့ကို၊  
 ပဘာသတိ၊ ထွန်းပစေနိုင်၏၊ ဣတိ၊ ဤသို့၊ အက္ခာမိ၊ ဖြေကြား၏၊ ကော  
 ဓသမံ၊ တဆဲ့တခုမြောက်သော၊ သုနိက္ခိတ္တဝိမာနဝတ္ထု၊ ကဿပမြစ်စွာဘု  
 ရားစေတီတော်၌မကောင်းသဖြင့် တင်ထားအပ်သော ပန်းကိုကောင်းစွာ  
 ပြုပြင်တင်ထားသောဥပါသကာနတ်သား၏ ဝိမာန်လျှင်အကြောင်းရှိသော  
 ဝတ္ထုသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

တဿ၊ ထိုသုနိက္ခိတ္တဝင်၏၊ ဥဒါနံ၊ ဥဒါန်းကား၊ ဇ္ဇေ၊ နှစ်ပါးကုန်သော၊  
 အထိဒ္ဓါ၊ သူဆင်းရဲဥပါသကာတို့၏ ဝိမာန်လျှင်အကြောင်းရှိသော ဒေသနာ  
 ဝနဝိဟာရာ၊ တောထွောင်းနေကုန်သောရဟန်းတို့၏ ဆွမ်းခံထာရာခရီး၌  
 မညီမညွတ်သည်ကို ညီညွတ်အောင်ပြုသောဥပါသကာ၏ဝိမာန်လျှင်အ  
 ကြောင်းရှိသောဒေသနာ၊ သုဝဏ္ဏံ၊ ဥပြည်တောင်ထိပ်၌ မြတ်စွာဘုရား၏  
 နေတော်မူရာဝန္ဓကုမိုကို ဆောက်လုပ်ခဲ့ဘူးသော ဥပါသကာ၏ရွေးထောင်  
 ထိပ်၌နေသောဝိမာန်လျှင် အကြောင်းရှိသောဒေသနာ၊ အဗ္ဗထိဉ္ဇက၊ အရှင်  
 သာရိပုတ္တရာအားချိုရေလျှာသောသရက်ဥယျာဉ်ကိုရေသွန်းသော သူဆင်း  
 ရဲငံယာကျားနတ်သား၏ဝိမာန်လျှင် အကြောင်းရှိသောဒေသနာ၊ ဂေါပါလံ၊  
 အရှင်မဟာ မောဂ္ဂသာန်အား ရယောမုံကိုပေးလှူသော နွားထွောင်းသာ  
 ယောကျားနတ်သား၏စည်းစိမ်လျှင် အကြောင်းရှိသောဒေသနာ၊ ကဏ္ဍ  
 ကော၊ ကဏ္ဍကနတ်သား၏ဝိမာန်လျှင်အကြောင်းရှိသော ဒေသနာ၊ အနေက  
 ဝဏ္ဏာ၊ အနေကဝဏ္ဏနတ်သား၏ စည်းစိမ်လျှင်အကြောင်းရှိသောဒေသနာ။

ကုဗ္ဗတိ၊ မဋ္ဌကုဗ္ဗတိနတ်သားလျှင် အကြောင်းရှိသောဒေသနာ၊ သေရိသ  
 ကော၊ သေရိသက နတ်သားလျှင် အကြောင်းရှိသောဒေသနာ၊ သုနိက္ခိတ္တ  
 ဝိမာနံ၊ ကဿပမြတ်စွာဘုရား၏ စေတီတော်၌ မကောင်းသဖြင့်တင်ထား  
 အပ်သောပန်းကိုကောင်းစွာ ပြုပြင်တင်ထားသော ဥပါသကာနတ်သား၏  
 ဝိမာနံလျှင် အကြောင်းရှိသောဒေသနာ၊ ဣတိဣဒံ၊ ဤသည်လျှင်တည်း၊  
 တတိယော၊ သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော၊ ပုဂံသံ၊ ယောကျ်ားတို့၏၊  
 ဝတ္တေ၊ ဝဂ်သည်၊ နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

စတုတ္ထံ၊ ထေးခုံမြောက်သော၊ တာထဝါရံ၊ ဘေးထဝါရသည်၊ သမတ္ထံ၊ ပြီး  
 ပြီ၊ ဝိမာနဝတ္ထု၊ ဝိမာနဝတ္ထု၊ ပါဠိတော်သည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ဝိမာနဝတ္ထု၊ ပါဠိတော်သို့သွားပြီ။ ။

